

ပြည်တော်ဝင်

ဓမ္မပဒဝတ္ထုတော်

ပဉ္စမတွဲ

(မြန်မာဘာသာ + ကရင်ဘာသာ)

မြိုင်ကြီးငူဆရာတော်
ရေးသားပြုစုသည်



သာသနာရေးဦးစီးဌာနမှထုတ်ဝေသည်

သာသနာနှစ်

၂၅၄၇

ကောဇာနှစ်

၁၃၆၅

ခရစ်နှစ်


၂၀၀၄

ပြည်တော်ဝင်

ဓမ္မပဒဝတ္ထုတော်

ပဉ္စမတွဲ

(မြန်မာဘာသာ + ကရင်ဘာသာ)



မြိုင်ကြီးငူဆရာတော်
ရေးသားပြုစုသည်

သာသနာနှစ်

၂၅၄၇

ကောဇာနှစ်

၁၃၆၅

ခရစ်နှစ်

၂၀၀၄

မြိုင်ကြီးငူဆရာတော်အားအမှူးစား၍

(ဒီကေဘီအေ) တပ်ဖွဲ့ဝင်များနှင့်ပြည်တော်ဝင်မိသားစုများကောင်းမှု

ပုံနှိပ်ခြင်း

အုပ်ရေ - ၁၀၀၀

တန်ဖိုး - ဓမ္မဒါန

၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ

ရန်ကုန်မြို့၊ ကမ္ဘာအေးသာသနာရေးဝန်ကြီးဌာန၊

သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူး

ဦးညွန့်မောင်(မှတ်ပုံတင်အမှတ်-၅၂၄/၀၂၄၀၅)ကထုတ်ဝေ၍

သာသနာရေးဦးစီးဌာနအတွက်

ဦးရှိန်ဘီး(၀၆၇၅၉)

ဝင်းလိုက်မိတ်ပုံနှိပ်တိုက်၊

ပင်မရေတပ် စက်မှုလက်မှုတပ်အနီး၊ သန်လျက်စွန်း၊

အောက်ပုဇွန်တောင်၊ ရန်ကုန်မြို့က ပုံနှိပ်သည်။

ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ပဉ္စမတွဲ)

မာတိကာ

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
က	ကျမ်းဦးနိဒါန်း	
၇။	အရဟန္တဝဂ်အဆက်	၁
၄	အရှင်အနုရုဒ္ဓါမထေရ်ဝတ္ထု	၁
	ပစ္စုပ္ပန်ဖြစ်စဉ်	၁
	မထေရ်မြတ်သင်္ကန်းရှာဖွေခြင်း	၁
	ပံသုက္ကသင်္ကန်းချုပ်တော်မူခြင်း	၂
၅	အရှင်မဟာကစ္စာယနမထေရ်ဝတ္ထု	၆
	ပစ္စုပ္ပန်ဖြစ်စဉ်	၆
	နတ်တို့ချစ်မြတ်နိုးသောမထေရ်	၆
၆	အရှင်သာရိပုတ္တရာ၏စိတ်ထားပြဝတ္ထု	၉
	ပစ္စုပ္ပန်ဖြစ်စဉ်	၉
	မထေရ်မြတ်အား ရန်ငြိုးဖွဲ့သောရဟန်း	၉
	မထေရ်မြတ် ပြန်ကြွလာခြင်း	၁၀
	အရှင်သာရိပုတ္တရာ၏ စိတ်နေစိတ်ထား	၁၁
၇	ကောသမ္ဗိပြည်သား တိဿမထေရ်၏တပည့်	၁၅
	ရှင်သာမဏေငယ်ဝတ္ထု	
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၅
	ကောသမ္ဗိပြည်သား တိဿမထေရ်	၁၅
	ခုနစ်နှစ်သား ရဟန္တာသာမဏေငယ်	၁၆
	မျက်စိတစ်ဖက်ကန်းရရှာသော သာမဏေ	၁၇
	မြတ်စွာဘုရားထံ လျှောက်ထားခြင်း	၂၀
	တိဿမထေရ် ရဟန္တာဖြစ်ခြင်း	၂၁
၈	အရှင်သာရိပုတ္တရာမထေရ်မြတ်ဖြေဆိုသောဝတ္ထု	၂၃
	ပစ္စုပ္ပန်ဖြစ်စဉ်	၂၃
	တောနေရဟန်းသုံးကျိပ်	၂၃
	ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ကြခြင်း	၂၄
၉	ရှားတောနေ ရှင်ရေဝတဝတ္ထု	၂၆
	ပစ္စုပ္ပန်ဖြစ်စဉ်	၂၆
	ညီထွေး ရေဝတသတို့သား	၂၆
	ရေဝတမင်္ဂလာဆောင်	၂၇
	ရဟန်းပြုလိုသော ရေဝတ	၂၈
	ရှင်ရေဝတ ရှားတော၌ သီတင်းသုံးခြင်း	၃၁

အမှတ်စဉ်

အကြောင်းအရာ

စာမျက်နှာ

	နတ်တို့က ကျောင်းဆောက်လှူဒါန်းခြင်း	၃၂
	ရှင်ရေဝတ နေရာထိုင်ခင်း ဖန်ဆင်းထားခြင်း	၃၃
	ရဟန်းကြီးနစ်ပါး၏ အတွေး	၃၃
	အရှင်သီဝလိမထေရ်	၃၃
	အတိတ်ဖြစ်ရပ်	၃၈
	အရှင်သီဝလိမထေရ်၏ ရှေးဖြစ်ကြောင်း	၃၈
	ငွေတစ်ထောင်တန်ပျားရည်	၃၉
	ပြည့်ရှင်မင်းဖြစ်ခြင်း	၄၁
	ဘုရင့်မယ်တော်ကြီး	၄၂
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၄၃
	သောတာပန်တည်ကြခြင်း	၄၃
၁၀	မထင်ရှားသော မိန်းမဝတ္ထု	၄၅
	ပစ္စုပ္ပန်ဖြစ်စဉ်	၄၅
	ပြည့်တန်ဆာမတစ်ဦး	၄၅
	ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ခြင်း	၄၆
၈။	သဟဿဝဂ်	၄၉
၁	တမ္မဒါဌိက ခိုးသူသတ်သမားဝတ္ထု	၄၉
	ပစ္စုပ္ပန်ဖြစ်စဉ်	၄၉
	မှတ်ဆိတ်နီနှင့်လူ	၄၉
	ခိုးသူသတ် တမ္မဒါဌိက	၅၀
	ရာထူးကျခြင်း	၅၁
	အရှင်သာရိပုတ္တရာအား နို့ယာဂုလှူခြင်း	၅၂
	တုသိတာနတ်ပြည်၌ဖြစ်ခြင်း	၅၃
	ဖြစ်စဉ်အဆက်	၅၅
၂	ဗာဟိယ ဒါရုစီရိယမထေရ် ဝတ္ထု	၅၈
	ပစ္စုပ္ပန်ဖြစ်စဉ်	၅၈
	ရဟန္တာတုတစ်ဦး	၅၈
	အတိတ်ဖြစ်ရပ်	၅၉
	ရဟန်းခုနစ်ပါး	၅၉
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၆၁
	ရဟန်းတော်ငါးပါး	၆၁
	မြတ်စွာဘုရားသခင်ထံသွားခြင်း	၆၂
	တရားဟောရန် လျှောက်ထားခြင်း	၆၃
	နွားဝှေ့ခံရ၍ ပရိနိဗ္ဗာန်စံခြင်း	၆၆
	ဖြစ်စဉ်အဆက်	၆၇
	ဧတဒဂ်အရာထားရှိခြင်း	၆၇

အမှတ်စဉ်

အကြောင်းအရာ

စာမျက်နှာ

	သောတာပန်တည်ကြခြင်း	၆၈
၃	ကုဏ္ဍလကေသီထေရီမဝတ္ထု	၇၁
	ပစ္စုပ္ပန်ဖြစ်စဉ်	၇၁
	အထိန်းသိမ်းခံသမီးငယ်	၇၁
	ခိုးသူကို ငွေတစ်ထောင်ပေး၍ ကြိုက်ခြင်း	၇၁
	ခိုးသူ၏မာယာ	၇၃
	ခိုးသူ၏သတ်ရန်အကြံ	၇၃
	သူဌေးသမီး တောင်းပန်ခြင်း	၇၅
	မိန်းမမာယာ အစွမ်းထက်ပြီ	၇၆
	တောစောင့်နတ် ချီးမွမ်းခြင်း	၇၇
	ကုဏ္ဍလကေသီပရိဗိုဇ်မ	၇၇
	ဝါဒတစ်ထောင်တတ်သော ပရိဗိုဇ်မ	၇၈
	အရှင်သာရိပုတ္တရာနှင့် ဇမ္ဗူပရိဗိုဇ်မ	၇၉
	ဗုဒ္ဓပညာကို မေးခြင်း	၈၁
	ပဋိသန္ဓိဒါပတ္တရဟန္တာမဖြစ်ခြင်း	၈၂
၄	အနတ္တ ပုစ္ဆက ပြာဟ္မဏဝတ္ထု	၈၄
	(အကျိုးစီးပွားမဲ့ကို မေးသော ပုဏ္ဏားဝတ္ထု)	
	ပစ္စုပ္ပန်ဖြစ်စဉ်	၈၄
	စီးပွားဆုတ်ယုတ်ကြောင်း ၆-ပါး	၈၄
၅	အရှင်သာရိပုတ္တရာ၏ဦးရီးတော် ပုဏ္ဏားကြီးဝတ္ထု	၈၈
	ပစ္စုပ္ပန်ဖြစ်စဉ်	၈၈
	ဗြဟ္မာ့ပြည်ခရီးစဉ်	၈၈
	သောတာပန်တည်ခြင်း	၉၀
၆	အရှင်သာရိပုတ္တရာ၏တူတော် ပုဏ္ဏားဝတ္ထု	၉၂
	ပစ္စုပ္ပန်ဖြစ်စဉ်	၉၂
	ဗြဟ္မာ့ပြည်ခရီးစဉ်	၉၂
	သောတာပန်တည်ခြင်း	၉၃
၇	အရှင်သာရိပုတ္တရာ၏ အဖော်ပုဏ္ဏားဝတ္ထု	၉၅
	ပစ္စုပ္ပန်ဖြစ်စဉ်	၉၅
	ဗြဟ္မာ့ပြည်ခရီးစဉ်	၉၅
	သောတာပန်တည်ခြင်း	၉၆
၈	အာယုဝဗ္ဗနသတို့သားဝတ္ထု	၉၈
	ပစ္စုပ္ပန်ဖြစ်စဉ်	၉၈
	အသက်တိုမည့်ကလေးငယ်	၉၈
	အသက်ရှည်စေသော အစီအစဉ်	၁၀၁
	ကလေးကို စားမည့်ဘီလူး	၁၀၂

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
	သောတာပန်တည်ကြခြင်း	၁၀၃
၉	သံကိစ္စသာမဏေဝတ္ထု	၁၀၅
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၀၅
	ရဟန်းသုံးဆယ်	၁၀၅
	ခုနစ်နှစ်သားသာမဏေ	၁၀၇
	သံကိစ္စသာမဏေအကြောင်း	၁၀၇
	မီးပုံတွင်းမှ ကလေးငယ်	၁၀၇
	ရှင်သာမဏေပြုခြင်း	၁၀၈
	ရဟန်းသုံးဆယ်ဖြစ်စဉ်အဆက်	၁၀၉
	ကတိကဝတ်ပြုကြခြင်း	၁၁၁
	သူဆင်းရဲယောက်ျားတစ်ဦး	၁၁၂
	နတ်ပူဇော်မည့် ခိုးသားငါးရာ	၁၁၄
	ရဟန်းသုံးဆယ်၏ဒုက္ခ	၁၁၆
	သာမဏေကို သန်လျက်ဖြင့်ခုတ်ခြင်း	၁၁၉
	မကြောက်တရား	၁၂၀
	ခိုးသားငါးရာ ရဟန်းပြုကြခြင်း	၁၂၀
	ခိုးသားငါးရာတို့ ရဟန္တာဖြစ်ကြခြင်း	၁၂၂
	အဓိမုတ္တသာမဏေ	၁၂၃
	အဓိမုတ္တသာမဏေ၏ မိဘများ	၁၂၄
	ပဋိသမ္ဘိဒါပတ္တရဟန်း ဖြစ်ကြခြင်း	၁၂၅
၁၀	ခါဏုကောဏ္ဍညမထေရ်ဝတ္ထု	၁၂၇
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၂၇
	ခိုးသားငါးရာ	၁၂၇
	ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ကြခြင်း	၁၂၉
၁၁	သပ္ပဒါသ မထေရ်ဝတ္ထု	၁၃၁
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၃၁
	သေကြောင်းကြံသောရဟန်း	၁၃၁
	မြွေကိုက်ခံခြင်း	၁၃၂
	ဓားဖြင့်သတ်သေမည့်အကြံ	၁၃၃
	အတိတ်ဖြစ်ရပ်	၁၃၄
	ကျွန်ဖြစ်ခဲ့ဖူးသောမြွေ	၁၃၄
	အတိတ်ဖြစ်ရပ်	၁၃၅
	ငြီးငွေ့ရခြင်းနှင့် တရားထူးရခြင်းအကြောင်း	၁၃၅
	ပရိက္ခရာလိုချင်မှု	၁၃၅
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၁၃၆
	အရဟတ္တဖိုရ်ရခြင်းအကြောင်း	၁၃၆

အမှတ်စဉ်

အကြောင်းအရာ

စာမျက်နှာ

၁၂

ပဋ္ဌာစာရီထေရီမဝတ္ထု

၁၃၈

ပစ္စုပ္ပန်ဖြစ်စဉ်

၁၃၈

သုဋ္ဌေးသမီး ပဋ္ဌာစာရီ

၁၃၈

လင်နောက်လိုက်ပြေးပြီ

၁၃၈

ပဋ္ဌာစာရီ၏ လင်သားဒုက္ခ

၁၃၉

ပထမသားဦး မွေးဖွားခြင်း

၁၄၀

ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ

၁၄၁

မောင်ဒါသကို မြွေကိုက်၍ သေဆုံး

၁၄၁

ကြီးလှသည့် မယ်ဒုက္ခ

၁၄၂

သားငယ်စွန့်ချီ သားကြီးရေမျော

၁၄၂

အပူပေါ် အပူဆင့်

၁၄၄

ပဋ္ဌာစာရီ ရူးရရွာပြီ

၁၄၅

မြတ်စွာဘုရားသခင်ထံ ရောက်လာခြင်း

၁၄၅

အတိတ်ဖြစ်ရပ် အနည်းငယ်

၁၄၆

ပဋ္ဌာစာရီ၏ ရှေးဆုတောင်း

၁၄၆

ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

၁၄၆

ဘုရားရှင်ထံ ပဋ္ဌာစာရီ ရောက်လာခြင်း

၁၄၆

သမုဒ္ဒရာရေထက် များသော မျက်ရည်

၁၄၈

အရူးပျောက်၍ သောတာပန်တည်ပြီ

၁၄၉

ဖြစ်စဉ်နိဂုံး

၁၅၀

ပဋိသမ္ဘိဒါပတ္တ ရဟန္တာမဖြစ်ခြင်း

၁၅၀

၁၃

ကိသာဂေါတမီထေရီမ ဝတ္ထု

၁၅၃

ပစ္စုပ္ပန်ဖြစ်စဉ်

၁၅၃

မီးသွေးဖြစ်သွားသောရွှေငွေများ

၁၅၃

မီးသွေးမှ ရွှေငွေပြန်ဖြစ်ခြင်း

၁၅၄

သားသေကို ဆေးကုရန်

၁၅၆

ကူညီစကား လမ်းညွှန်ကြားသူ

၁၅၆

မရနိုင်သော မုန်ညင်းစေ့

၁၅၇

သားသေကို စွန့်ပစ်လိုက်ပြီ

၁၅၈

သောတာပန်တည်ခြင်း

၁၅၈

ဖြစ်စဉ်နိဂုံး

၁၅၉

ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်ခြင်း

၁၅၉

၁၄

ဗဟုပုတ္တိကထေရီမဝတ္ထု

၁၆၁

ပစ္စုပ္ပန်ဖြစ်စဉ်

၁၆၁

သားသမီးများ၏မိခင်

၁၆၁

သားသမီးတို့၏ စိတ်နေသဘော


၁၆၂

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
	ရဟန်းတရား ကြိုးစားအားထုတ်ခြင်း	၁၆၂
	ပဋိသမ္ဘိဒါပတ္တ ရဟန္တာမဖြစ်ခြင်း	၁၆၃
၉။	ပါပဝဂ်	၁၆၆
	စူဠဧကသာဠကပုဏ္ဏားကြီးဝတ္ထု	၁၆၆
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၆၇
	သူဆင်းရဲပုဏ္ဏားလင်မယား	၁၆၇
	ကပ်လှည့်စီ တရားနာရခြင်း	၁၆၇
	ဧကသာဠက ပုဏ္ဏား၏အလှူ	၁၆၈
	တစ်သိန်းတန် ကမ္မလာနှစ်ထည်	၁၇၀
	သဗ္ဗစတုတ္ထဆုရခြင်း	၁၇၀
	သောတာပန်တည်ကြခြင်း	၁၇၁
၂	သေယျသကမထေရ်ဝတ္ထု	၁၇၃
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၇၃
၃	လာဇာနတ်သမီးဝတ္ထု	၁၇၅
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၇၅
	လယ်စောင့်သမ	၁၇၅
	ရွှေဗိမာန်၌ နတ်သမီးဖြစ်ခြင်း	၁၇၆
	တံမြက်လှည်းသော နတ်သမီး	၁၇၇
	လာဇာနတ်သမီး သောတာပန်တည်ခြင်း	၁၇၉
၄	အနာထပိဏ်သူဌေးကြီးဝတ္ထု	၁၈၁
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၈၁
	ဆင်းရဲသွားသော အနာထပိဏ်သူဌေးကြီး	၁၈၁
	ဆန်ကွဲထမင်း၊ ပအုံးရည်ဟင်းအလှူ	၁၈၂
	တံခါးစောင့်နတ်	၁၈၃
	မိစ္ဆာနတ်ကို နှင်ထုတ်ခြင်း	၁၈၃
	သိကြားမင်း လမ်းညွှန်ချက်	၁၈၅
	မိစ္ဆာနတ် ဝန်ချတောင်းပန်ခြင်း	၁၈၆
	တံခါးစောင့်နတ် သောတာပန်တည်ခြင်း	၁၈၇
၅	အသညတပရိက္ခာရ ရဟန်းဝတ္ထု	၁၈၉
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၈၉
	စည်းကမ်းမဲ့သောရဟန်း	၁၈၉
	သောတာပန်ဖြစ်ခြင်း	၁၉၀
	သိက္ခာပုဒ်ပညတ်ခြင်း	၁၉၁


ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် ပဉ္စမတွဲ

မာတိကာပြီး၏။





မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန



မြိုင်ကြီးငူဆရာတော်ကျမ်းပြုနေပုံ

“မြိုင်ကြီးငူဆရာတော်မြို့စုသော ကျမ်းစာအုပ်များ”

- ၁။ ဗုဒ္ဓဩဝါဒအမြုတေ (ကရင်ဘာသာ)
- ၂။ ပရိတ်ကြီး ၁၁-သုတ် (ကရင်ဘာသာ)
- ၃။ ဓမ္မစကြာဘာသာပြန် (မြန်မာ+ကရင်)
- ၄။ အနတ္တလက္ခဏသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၅။ မဟာသမယသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၆။ မဟာသတိပဋ္ဌာနသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၇။ သမ္မာပရိဗ္ဗာဇနိယာဒိ ၆-သုတ်တွဲဘာသာပြန် (မြန်မာ+ကရင်)
- ၈။ ပရိတ်ကြီး ၁၁-သုတ် ဒုတိယအကြိမ် (မြန်မာ+ကရင်)
- ၉။ ဓမ္မစကြာအမေးအဖြေ (မြန်မာ+ကရင်)
- ၁၀။ မင်္ဂလသုတ်အမေးအဖြေ (မြန်မာ+ကရင်)
- ၁၁။ မြိုင်ကြီးငူဝတ်ရွတ်စဉ်နှင့် မဟာသတိပဋ္ဌာန် ဓမ္မလင်္ကာ
ဓမ္မဒါနဆောင်ပုဒ်များ (မြန်မာ+ကရင်)
- ၁၂။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် ပထမတွဲ (မြန်မာ+ကရင်)
- ၁၃။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် ဒုတိယတွဲ (မြန်မာ+ကရင်)
- ၁၄။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် တတိယတွဲ (မြန်မာ+ကရင်)
- ၁၅။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် စတုတ္ထတွဲ (မြန်မာ+ကရင်)
- ၁၆။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် ပဉ္စမတွဲ (မြန်မာ+ကရင်)
ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် ဆဋ္ဌမတွဲမှ ဒသမတွဲ အထိ
ဆက်လက် ထွက်လာပါဦးမည်။

“မြိုင်ကြီးငူဆရာတော် မြန်မာဘာသာမှ ကရင်ဘာသာသို့ ပြန်ဆိုရေးသားသော အခြားစာအုပ်များ”

- ၁။ ဘွေတ်လံယ်ယို၊ ကလီယ်ဂံယ်ဒို တသ်လဲယ်ဂေသ်ကျိုယ်။
- ၂။ လဲယ်မဇ္ဈိမဒေသ အဂေသ်။
- ၃။ ခုတ်မုံသ်ပးယ်ထီကျိုတရာဒို။
- ၄။ ကေယ်ဒွဲတ်ကပံယ်ကစသ်။
- ၅။ ဓမဒ်ကပံဖိုထံတ်ကလုသ်ဒိုသံတ်
- ၆။ (ပြည်တော်ဝင်)တပွဲကျေဒ်ဝိုဒ်
- ၇။ သယ်သယ်ခယီကလဲယ်ဒေဒ်လဲတ်



မြတ်နိုးစွာ အလှူ ပါဝင်လှူဒါန်းကြ

ဆရာတော်သည် ဓာတုစေတီတော် (၈၆)ဆူ တည်ထားသည်။
ယခုတဖန် (ဓမ္မစေတီတော်) တည်နေပြန်သည်။ (၂၃)ဆူ တည်ပြီး
ဆက်လက်တည်ဆဲ၊ သို့ဖြစ်ပါ၍ ဓမ္မဒါနကုသိုလ် နည်း/များမဆို ကုသိုလ်ပြု
ပါဝင်လှူဒါန်းပေးကြစေလိုသည်။

မြိုင်ကြီးငူဆရာတော်

ဦးသုဇန

နာယကဆရာတော်

နန်းဦးဘေးမဲ့တောရကျောင်း

မြိုင်ကြီးငူ အထူးဒေသ

ကရင်ပြည်နယ်

ဆက်သွယ်လှူဒါန်းရန်ဌာန

ဖြူဖွေးလင်းအေးစာပေ

ဦးလှအောင် + ဒေါ်ခင်သစ်သစ်လွင်

ကူးဆိပ်လမ်း၊ ဘားအံမြို့။

☎ - ၀၃၅-၂၁၉၈၇

ကျမ်းဦး နိဒါန်း

မြိုင်ကြီးငူ အထူးဒေသရှိ ပြည်တော်ဝင် ကရင်အမျိုးသားများသည် ဗုဒ္ဓစာပေနှင့် အလှမ်းကွာခဲ့ကြသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဆင့် မျှသာရှိကြသည်။ ဗုဒ္ဓစာပေများကို အခြေခံမှအစ လေ့လာသိရှိ နိုင်စေရန် ကျမ်းစာများကို အလုပ်တာဝန် များပြားစွာကြားမှ မြန်မာ+ကရင် နှစ်ဘာသာဖြင့် ရေးသားပြုစုခဲ့သည်။ တစ်နည်းဆိုသော် ပြည်တော်ဝင် ကရင်အမျိုးသားတို့၏ နှလုံးအိမ်မှာ ဗုဒ္ဓစာပေများကိုတည်နေကိန်းဝပ် စေခြင်းဖြင့် ဓမ္မစေတီ တည်ထားသမှု ပြုခဲ့သည်မှာ ဓမ္မစေတီ (၁၂)ဆူထိ ရှိခဲ့ပြီးဖြစ်သည်။

ယခုတစ်ဖန် ထိုထိုသူသူ မည်သူအားမဆို လောကုတ်-လောကီ အလီလီ ကျေးဇူးများသော ဓမ္မပဒ ဝတ္ထုတော်ကိုပြုစုရန် ဆန္ဒရှိလာခဲ့သည်။ ဓမ္မပဒ ဝတ္ထု တော်နှင့်ပတ်သက်၍ ကျမ်းပြုဆရာတော် အသီးသီးတို့ ပြုစု တော်မူခဲ့သော ကျမ်းစာအသီးသီးတို့ ရှိခဲ့ကြသည်။ သာသနာရေးဝန်ကြီး ဌာန သာသနာရေး ဦးစီးဌာနကလည်း ဓမ္မပဒ အဋ္ဌကထာ မြန်မာပြန်ဟူ၍ ပြုစုထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ၎င်းပြင် ခေတ်စာရေး ဆရာတို့ကလည်း ဓမ္မပဒကို အတိုချုံး၍ ရေးသားပြုစုကြပြီးဖြစ်သည်။ ထိုတွင် ကျမ်းပြု ဆရာတော် အသီးသီးတို့ ပြုစုခဲ့သော ကျမ်းစာများနှင့် သာသနာရေး ဦးစီးဌာနထုတ် ကျမ်းစာများမှာ အလွန်မှကျယ်ဝန်းလှသည့်အပြင် ဝေါဟာရ

စကားပရိယာယ် ကြွယ်ကြွယ် သုံးထားသဖြင့် တဲ့တိုးပြောမှသိသော ကရင် အမျိုးသားအများစုအတွက် အဆင့်မြင့်လွန်းနေသည်။ ခေတ်စာရေး ဆရာတို့ ရေးသားပြုစုသော ဓမ္မပဒဆိုပြန်လျှင်လည်း အကျဉ်းချုံးလွန်းထား သဖြင့် သိမှတ်ဖွယ်တို့ကို ပြည့်ပြည့်စုံစုံ မသိနိုင် ဖြစ်ရပြန်ပါသည်။ ပြည်တော်ဝင်များအတွက် ဓမ္မပဒဝတ္ထုတော်ကို ရေးသားပြုစုမည် ရည်ရွယ် သည်နှင့် အဘိဓမ္မာဒေသနာတော် ဟောကြားတော်မူသည့်အဖြစ်ကို သတိရမိသည်။

အဘိဓမ္မာဒေသနာတော်ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် သည် နတ် ဗြဟ္မာအပေါင်းအား အလွန်ကျယ်ဝန်းသော ဝိတ္ထာရနယ (အကျယ်နည်း) ဖြင့် ဟောကြားတော်မူခဲ့ပါသည်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်အား အလွန်ကျဉ်းလွန်းသော သင်္ခေပနယ (အကျဉ်းနည်း)ဖြင့် ဟောကြားတော် မူခဲ့ပါသည်။ အရှင်သာရိပုတ္တရာမထေရ်သည် မိမိ၏ တပည့်ရဟန်းတို့အား မကျယ်လွန်း မကျဉ်းလွန်းသော နာတိဝိတ္ထာရ နာတိသင်္ခေပနယ (မကျယ် မကျဉ်းနည်း)ဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ယင်းသို့ သတိရမိသည့်အလျောက် ပြည်တော်ဝင်များအတွက် ဓမ္မပဒ ဝတ္ထုတော်ကို မကျယ်မကျဉ်းနည်းဖြင့် ရေးသားပြုစုမှ သင့်ပေမည်ဟု အကြံရ သဖြင့် ဆရာအဆူဆူတို့ပြုစုခဲ့သော ဓမ္မပဒကျမ်းစာအဆူဆူတို့ကို လေ့လာ ဖတ်ရှုကာ ပြည်တော်ဝင် ကရင်အမျိုးသားတို့နှင့် သင့်လျော်အောင် ခေတ်ရေးနည်း အပြင်အဆင်တို့ဖြင့် ရေးသားပြုစုသွားမည်ဖြစ်ပါသည်။ ယင်းသို့ ရေးသားပြုစုရာတွင်လည်း ပြည်တော်ဝင်များအတွင်း မြန်မာစာ ဖတ်တတ်သူ၊ ကရင်စာဖတ်တတ်သူဟူ၍ ကွဲပြားလျက်ရှိပြန်ရာ မြန်မာ ဘာသာ၊ ကရင် ဘာသာနှစ်မျိုးလုံးဖြင့် ရေးသားပြုစုသွားမည်ဖြစ်ပါသည်။ ကရင်ဘာသာဖြင့် ရေးသားပြုစုရခြင်း အခြားရည်ရွယ်ချက်တစ်ခု ရှိပါ သေးသည်။ ယင်းမှာ-

* * *

တစ်နေ့မှာဖြစ်သည်။

အထက်မြန်မာပြည်သို့ ခရီးတစ်ခုသွားခိုက် ဆွမ်းချိန်နီးသဖြင့် လမ်းအနီး ကျောင်းတစ်ခုသို့ ဝင်ရောက်၍ ဆွမ်းဘုဉ်းပေးစဉ် ထိုကျောင်း

ဆရာတော်နှင့် စကား ပြောဆိုရာမှာ အကြောင်းဆိုက်သဖြင့် စာပေ အကြောင်းပြောဆိုကြ ရာတွင် ထိုဆရာတော်က “ဗုဒ္ဓဘာသာ ကရင်စာပေ ဆိုတာ ရှိပါသလား” ဟု အထင်သေးစွာ အမေးပြုခဲ့သည်။ မသိ၍ မေးခြင်းဖြစ်၍ အပြစ်ကား မဆိုလိုပါ။ များစွာသောသူတို့ ထင်ထား တတ်ကြသည်မှာ ကရင်လူမျိုးဆိုလျှင် ခရစ်ယာန်ဘာသာဝင်ချည်းဖြစ်၍ ခရစ်ယာန် ကရင်စာပေကိုသာ တတ်ကြ သည်ဟု။

အမှန်မှာ ကရင်လူမျိုးသည် မျိုးနွယ်စုအားဖြင့် စကောကရင်၊ ပိုးကရင် ဟူ၍ လူမျိုးစုကြီး နှစ်မျိုးရှိသည်။ နှစ်မျိုးစလုံးမှာပင် စကောကရင်စာပေ၊ ပိုးကရင်စာပေဟူ၍ ရှေးပဝေသဏီကတည်းက ရှိနှင့်ပြီးဖြစ်သည်။ တိုင်း တစ်ပါးသားတို့၏ လက်အောက်သို့ ကျရောက်ခဲ့စဉ်က အနှိမ်ခံ အပယ်ခံ စာပေအဖြစ် ပစ်ပယ်ခံခဲ့ရသည်။ ခရစ်ယာန်ကရင်စာပေ တီထွင် ကာ အသုံးပြုစေခဲ့သည်။ နှစ်တစ်ရာကျော် နှစ်ရာနီးပါး ပစ်ပယ်ခြင်းခံရသဖြင့် နှောင်းလူ တို့သည် ကရင်လူမျိုးဆိုလျှင် ခရစ်ယာန်ဘာသာဝင်ချည်းဟု လည်းကောင်း ကရင်စာသည်လည်း ခရစ်ယာန်ကရင်စာဟုလည်းကောင်း၊ သာမန်မျှသာ မှတ်ယူထားကြသည်ချည်းဖြစ်သည်။ ထို့ကြောင့် ထို ဆရာတော်အား အပြစ်မဆိုသာပါ။

ဖော်ပြပါအတိုင်း ကရင်လူမျိုးများမှာလည်း စာပေအသီးသီး ရှိကြ သည်သာဖြစ်သည်။ စကောဗုဒ္ဓဘာသာ ကရင်လူမျိုးများမှာ များသော အားဖြင့် တောတောင်တွင်းမှာသာ အေးချမ်းစွာ နေလေ့ရှိကြသူ များဖြစ်သည်။ သူတို့၏ စာပေကို အများကမသိဟု ဆိုသည်မှာလည်း အပြစ်ဟု မဆိုသာပြန်ပေ။

ယခုမူ ထိုဗုဒ္ဓဘာသာ ကရင်လူမျိုးများသည် မြိုင်ကြီးငူအထူးဒေသမှာ ပြည်တော်ဝင်များအဖြစ် စုစည်းရောက်ရှိနေပြီဖြစ်သဖြင့် ဗုဒ္ဓဘာသာ ကရင် စာပေကို သင်တန်းတစ်ရပ်အနေဖြင့် မပြတ်ပို့ချ သင်ပေးနေသည်နှင့်အတူ ဗုဒ္ဓတရားတော်များကိုပါ တစ်ပြိုင်တည်း လေ့လာသိရှိနိုင်စေရန် ဗုဒ္ဓစာပေ များကို မြန်မာဘာသာ၊ ကရင်ဘာသာတို့ဖြင့် ပြုစုရေးသားနေခြင်းဖြစ်သည်။

မြိုင်ကြီးငူဆရာတော်ဟူ၍ ဖြစ်ထွန်းလာသော ယနေ့ချိန်ခါဝယ် လုပ်နိုင်၊ ကိုင်နိုင်၊ လုပ်ခွင့်ကိုင်ခွင့်ရှိတုန်း ပြည်ထောင်စု မြန်မာနိုင်ငံတွင်

ဗုဒ္ဓဘာသာ ကရင်စာပေဟူ၍ ယခင်ကတည်းကရှိခဲ့ပြီး ယခုတိုင်လည်း ရှိဆဲ၊ နောင်လည်း ရှိနေမည်သာဟူသော ကရင်စာပေ သမိုင်းမှတ်တိုင် တစ်တိုင် စိုက်ထူထားလိုခြင်းလည်းဖြစ်ပါသည်။ သို့ဖြစ်၍ ပြုစုပြီး ပြုစုဆဲ ပြုစုလတ္တံ့သော ကျမ်းစာများကို မြန်မာဘာသာ၊ ကရင်ဘာသာဖြင့် ရေးသားပြုစုခြင်းဖြစ်ပေ သည်ဟူ၍ စကားအလျဉ်းသင့်သဖြင့် ကျမ်းဦးနိဒါန်း အမှာစကားရေးသား လိုက်ရပေသည်။

“ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်”ကို ပြုစုရာတွင် အဂ္ဂမဟာပဏ္ဍိတ အရှင် စန္ဒိမာ၏ ဓမ္မပဒဝတ္ထုတော်နှင့် သာသနာရေးဦးစီးဌာနထုတ် ဓမ္မပဒ အဋ္ဌကထာ မြန်မာပြန်ကျမ်းတို့ကို အဓိကမူငြမ်းပြုလျက် အခြား ကျမ်းပြု ဆရာတော်များ၊ စာရေးဆရာများ၏ ဓမ္မပဒစာအုပ်များကို လေ့လာ ဖတ်ရှု၍ ရေးသား ပြုစုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဘဒ္ဒန္တ သုဇန

မြိုင်ကြီးငူဆရာတော်

မြိုင်ကြီးငူအထူးဒေသ

ဗြည့်တော်ဝင် ဓမ္မပဒဝတ္ထုတော်

(ပဉ္စမတွဲ)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၇။ အရဟန္တဝဂ်အဆက်

(၄)

အရှင်အနုရုဒ္ဓါမထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အရှင်အနုရုဒ္ဓါမထေရ်မြတ်ကို အကြောင်းပြု၍ “ယဿာသဝါ ပရိက္ခိဏာ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

မထေရ်မြတ် သင်္ကန်းရှာဖွေခြင်း

တစ်နေ့မှာ အရှင်အနုရုဒ္ဓါမထေရ်သည် သင်္ကန်းတော်ဟောင်းနွမ်းဆွေးမြည့်သဖြင့် သင်္ကန်းချုပ်ရန်အတွက် အမှိုက်ပုံတို့မှာ အဝတ်စများကို လှည့်လည်ကောက်ယူနေသည်။

ထိုစဉ်အခိုက်မှာ အရှင်အနုရုဒ္ဓါမထေရ်မြတ်၏ လွန်ခဲ့သော အတိတ်ကာလ သုံးဘဝမြောက်က တော်စပ်ခဲ့ဖူးသော မယားဟောင်း

သည် တာဝတိံသာနတ်ပြည်မှာ “ဇာလိနီ”မည်သော နတ်သမီးဖြစ်နေခဲ့သည်။ အမှိုက်ပုံကြားမှာ သင်္ကန်းချုပ်ရန်အတွက် အဝတ်ဟောင်းစများကို လှည့်လည်ရှာဖွေကောက်ယူနေသော အရှင်အနုရုဒ္ဓါမထေရ်ကို ဇာလိနီနတ်သမီးမြင်လျှင် မထေရ်မြတ်အတွက် ရည်စူး၍ အလျားတစ်ဆယ့်သုံးတောင်၊ အနံလေးတောင်ရှိသော နတ်ပုဆိုးသုံးထည်ကို ယူခဲ့ပြီး စဉ်းစားသည်။

“...ငါသည် နတ်သမီးအသွင်ဖြင့် အရှင်မထေရ်မြတ်အား ဆက်ကပ်လှူဒါန်းခဲ့လျှင် မထေရ်မြတ်သည် ငါ့အလှူကို ခံယူတော်မူလိမ့်မည်မဟုတ်ပေ..”ဟု စဉ်းစားပြီးသော် မထေရ်မြတ်သွားသောလမ်းရှိ အမှိုက်ပုံတစ်ခုမှာ ထိုအဝတ်ပုဆိုးတို့ကို အမှိုက်တို့ဖြင့် ဖုံးလွှမ်း၍ အဝတ်အနားစွန်းကိုသာ ဖော်ပြီး ထားလိုက်သည်။ မထေရ်မြတ်သည် လမ်းအတိုင်းလာခဲ့ရာ ထိုအမှိုက်ပုံသို့ ရောက်လာသည်။ ပေါ်နေသော အဝတ်စကို မြင်သဖြင့် ဆွဲယူလိုက်ရာ ဖော်ပြသော အဝတ်တို့ကိုမြင်၍-

“...ဤအဝတ်ပုဆိုးတို့ကား ကောင်းမွန်သော ပံသုကူဖြစ်ပေမည်..”ဟု ဆင်ခြင်အောက်မေ့တော်မူပြီး ကောက်ယူ၍ ကြွသွားတော်မူလေသည်။

ပံသုကူသင်္ကန်းချုပ်တော်မူခြင်း

အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ရလာသော အဝတ်ပုဆိုးတို့ကို သင်္ကန်းအဖြစ် ချုပ်လုပ်သောနေ့မှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ရဟန်းငါးရာခြံရံလျက် မထေရ်မြတ်၏ကျောင်းသို့ ကြွတော်မူ၍ သီတင်းသုံးထိုင်နေတော်မူသည်။ မဟာသာဝကရှစ်ကျိပ်တို့လည်း ကြွရောက်တော်မူလာကြသည်။

သင်္ကန်းချုပ်လုပ်တော်မူကြရာမှာ အရှင်မဟာကဿပမထေရ်မြတ်က အရင်းမှာ ထိုင်တော်မူသည်။ အရှင်သာရိပုတ္တရာမထေရ်မြတ်က အလယ်မှာ ထိုင်နေတော်မူပြီး အရှင်အာနန္ဒာမထေရ်က အဖျားမှာ ထိုင်နေတော်မူသည်။ မြတ်စွာဘုရားသခင်

ကိုယ်တော်မြတ်က အပ်နဖားမှာ အပ်ချည်ကြိုးထိုးပေးတော်မူသည်။ အရှင်မဟာမောဂ္ဂလာန်မထေရ်ကမူ အပ်,အပ်ချည်စသည် အလိုရှိသူတို့အား လိုရာကို ယူပေးလျက် အနီးအနားမှာပင် လှည့်လည်စိစစ်၍ နေတော်မူသည်။ ထိုအခါ ဇာလိနီနတ်သမီးသည် ရွာတွင်းသို့ဝင်၍-

“အို ! လူများအပေါင်းတို့ - ငါတို့၏ အရှင်ဖြစ်သော အရှင်အနုရုဒ္ဓါမထေရ်၏ သင်္ကန်းကို ချုပ်လုပ်စဉ် မြတ်စွာဘုရားသခင်သည် ရှစ်ကျိပ်သော မဟာသာဝကတို့ ခြံရံပြီးလျှင် ရဟန်းငါးရာနှင့်အတူ သီတင်းသုံးတော်မူနေသည်။ ယာဂုခဲဖွယ်ဘောဇဉ်တို့ကိုယူပြီး ကျောင်းတော်သို့ သွားရောက်လှူဒါန်းကြပါကုန်လော့” ဟု နှိုးဆော်ကာ ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို စီစဉ်စေသည်။

အရှင်မဟာမောဂ္ဂလာန်မထေရ်ကလည်း နံနက်ဆွမ်းချိန်နှင့် နေ့ဆွမ်းချိန်အကြားကာလမှာ ဇေယျသပြေသီးကို ဆောင်ယူတော်မူသည်။ ရဟန်းငါးရာတို့ ကုန်အောင်ဘုဉ်းပေးမနိုင်သည်ထိ ဖြစ်သည်။ သိကြားမင်းသည် သင်္ကန်းချုပ်လုပ်ရာ မြေပြင်ကို ပြေပြစ်ညီညွတ်အောင် ပြုပြင်ထားရာ ချိတ်ဖြင့်သွန်းလောင်းထားဘိသကဲ့သို့ ချောမွေ့ကောင်းမွန်လေသည်။

ဇာလိနီနတ်သမီး နှိုးဆော်ချက်ဖြင့် လူအများတို့ ပို့ဆောင်လှူဒါန်းသော ခဲဖွယ်ဘောဇဉ်တို့သည် မြတ်စွာဘုရားသခင်နှင့်အတူ ရဟန်းတော်တို့ ဘုဉ်းပေးသုံးဆောင်ပြီးသော်လည်း အများအပြားပင် ကျန်ရစ်နေသေးသည်။ ရဟန်းတို့က ထိုကြွင်းကျန်သော ခဲဖွယ်ဘောဇဉ်တို့ကိုကြည့်၍ ကဲ့ရဲ့ရှုတ်ချကြသည်။

“ဤမှာရှိသော ရဟန်းတို့အတွက် လောက်ငရံမျှ ယာဂုခဲဖွယ်ဘောဇဉ်တို့ကို ဆောင်ယူခဲ့ကြပါ” ဟု အလုပ်အကျွေးဒါယကာတို့ကို မှာဆိုထားအပ်ပါလျက် အရှင်အနုရုဒ္ဓါမထေရ်သည် မိမိ၏အလုပ်အကျွေးဒါယကာတို့ မည်မျှများပြားသည်၏အဖြစ်ကို ပြလိုသောကြောင့် ဤသို့မတန်တဆ ပြုလုပ်သည်ထင်သည်” ပြောဆိုကြသည်။ ထိုအခါ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“ချစ်သားရဟန်းတို့ - အသင်တို့သည် အဘယ်သို့သော စကားကို ပြောဆိုနေကြသနည်း” မေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - ဤမည်သောစကားပါတည်း” ဟု လျှောက်ထားကြသည်။

“ချစ်သားရဟန်းတို့ - အသင်တို့သည် ဤသို့သဘောရှိသော များစွာသော ယာဂုခဲဖွယ်ဘောဇဉ်တို့ကို အနုရုဒ္ဓါက အလုပ်အကျွေး ဒါယကာတို့ကို ဆောင်ယူစေသည် မှတ်ထင်ကြကုန်သလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - ဤအတိုင်းပင် မှတ်ထင်မိကြသည်မှာ မှန်ပါသည်ဘုရား”

“ချစ်သားရဟန်းတို့ - ငါ့သားတော်အနုရုဒ္ဓါသည် ဤသို့သော သဘောရှိသော စကားမျိုးကို မဆိုလေ။ မှန်ပေသည်။ ချစ်သားရဟန်းတို့ - အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်တို့သည် ပစ္စည်းဥစ္စာနှင့် စပ်သော စကားတို့ကို ဒါယကာဒါယိကာမတို့အား ပြောကြားခြင်း မပြုကြကုန်။ များစွာပိုလွန်ကြွင်းကျန်သော ဤဆွမ်းခဲဖွယ်ဘောဇဉ်တို့ကား နတ်တို့၏တန်ခိုးအာနုဘော်ကြောင့်သာ ဖြစ်လေတိသည်” မိန့်မြွက်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
ယဿာသဝါ ပရိက္ခိဏာ၊
အာဟာရေ စ အနိဿိတော။
သုညတော အနိမိတ္တော စ၊
ဝိမောက္ခော ယဿ ဂေါစရာ။
အာကာသေဝ သကုန္တာနံ၊
ပဒံ တဿ ဒုရန္တယံ။ ။

မြန်မာပြန်။ ။ အာသဝေါကုန်ခန်းပြီးသော ရဟန္တာပုဂ္ဂိုလ်တို့သည် အစာအာဟာရ၌ မှီတွယ်ခြင်း မရှိကြပေ။ သုညတဝိမောက္ခ အနိမိတ္တဝိမောက္ခတည်းဟူသော နိဗ္ဗာန်လျှင် အာရုံရှိကြသည်။ ကောင်းကင်၌ သွားလာကုန်သော

၎င်းတို့၏ ခြေရာကို(ဝါ) သွားရာခရီးလမ်းကို မမြင်
နိုင်သကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်တို့၏ လားရာဂတိကို
သိနိုင်ခဲ့ပါပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့ သောတာ
ပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။

အရှင်အနုရုဒ္ဓါမထေရ်ဝတ္ထုပြီး၏။

(၅)

အရှင်မဟာကစ္စာယန မထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အရှင်မဟာကစ္စာယနမထေရ်ကို အကြောင်းပြု၍ “ယဿိန္ဒြိယာနိ သမထင်္ဂတာနိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

နတ်တို့ ချစ်မြတ်နိုးသော မထေရ်

မြတ်စွာဘုရားသခင်သည် တစ်ခုသော သီတင်းကျွတ်လပြည့် ပဝါရဏာနေ့မှာ ဝိသာခါဆောက်လုပ်လှူဒါန်းအပ်သော ပုဗ္ဗာရုံကျောင်းတော်၌ တပည့်သာဝကများ ခြံရံလျက် သီတင်းသုံးထိုင်နေတော်မူသည်။ ထိုစဉ်က မဟာကစ္စာယနမထေရ်သည် ဝေးလံသော အဝဋ္ဌီတိုင်းမှာ သီတင်းသုံးနေသော်လည်း အမြဲပင်လာ၍ မြတ်စွာဘုရားသခင် ဟောကြားတော်မူသော တရားတော်ကို နာယူလေ့ရှိသည်။ ထို့ကြောင့် မထေရ်ကြီးတို့က အရှင်မဟာကစ္စာယနမထေရ်အတွက် နေရာကို ချန်ထားလေ့ ရှိကြသည်။

သိကြားမင်းသည် စတုမဟာရာဇ်နတ်၊ တာဝတိံသာနတ် တို့နှင့်အတူ သက်ဆင်းလာ၍ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အား နတ်ပန်းနံ့သာဖြင့် ပူဇော်ပြီး မတ်တတ်ရပ်လျက် မဟာသာဝကတို့ကို

စိစစ်ကြည့်ရှုသည်။ မဟာသာဝကတို့တွင် အရှင်မဟာကစ္စာယနမထေရ်ကို မမြင်တွေ့ရသဖြင့်-

“...ငါ့အရှင်ဖြစ်သော မထေရ်မြတ်သည် အဘယ့်ကြောင့် မကြွလာပါသေးသနည်း၊ ယခုအခါ ငါ့အရှင်မထေရ်မြတ်ကြွတော်မူလာလျှင် ကောင်းပေမည်..” ကြံစည်တွေးတောနေလေသည်။

ထိုခဏမှာပင် အရှင်မဟာကစ္စာယနမထေရ် ကြွတော်မူလာသည်။ မိမိအတွက် ချန်ထားသော နေရာမှာပင် ထိုင်တော်မူကာ မိမိကိုယ်ကို ဖူးမြင်စေသည်။ သိကြားမင်းသည် အရှင်မဟာကစ္စာယနမထေရ်ထံသို့ ချဉ်းကပ်၍ ဖမျက်တော်တို့ကို လက်နှစ်ဖက်ဖြင့် ကိုင်လျက်-

“တပည့်တော်၏အရှင်ဖြစ်တော်မူသော အရှင်ဘုရားကြွတော်မူလာခြင်းသည် အလွန်ကောင်းလှပါပေသည်။ တပည့်တော်သည် အရှင်ဘုရားကြွတော်မူလာခြင်းကို တောင့်တောင့်တတ ရှိနေမိပါသည်ဘုရား..” လျှောက်ထားပြီး ပန်းနံ့သာတို့ဖြင့်ပူဇော်လျက် ရှိခိုးဦးချကာ သင့်တော်ရာမှာ ထိုင်နေသည်။ ရဟန်းတော်တို့က-

“သိကြားမင်းသည် မျက်နှာလိုက်၍ ပူဇော်ခြင်း ပြုလေဘိသည်။ အခြားမဟာသာဝကတို့အား ပူဇော်ခြင်းမပြုဘဲ အရှင်မဟာကစ္စာယနမထေရ်ကိုသာ မြင်လျှင်မြင်ချင်း လျင်မြန်စွာဖြင့် ဖမျက်တော်တို့ကို ကိုင်ယူပွတ်သတ်လျက် ‘တပည့်တော်၏အရှင်ဖြစ်တော်မူသော အရှင်ဘုရား ကြွတော်မူလာခြင်းသည် အလွန်ကောင်းလှပါပေသည်။ တပည့်တော်သည် အရှင်ဘုရားကြွတော်မူလာခြင်းကို တောင့်တောင့်တတ ရှိနေမိပါသည်ဘုရား’ ဟု လျှောက်ထားပြီး ပန်းနံ့သာတို့ဖြင့် ပူဇော်ရှိခိုး၍ သင့်တော်ရာမှာ ထိုင်နေဘိသည်” ကဲ့ရဲ့စကား ဆိုကြသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ရဟန်းတို့၏ကဲ့ရဲ့စကားကို ကြားတော်မူ၍-

“ချစ်သားရဟန်းတို့ - ငါ၏သားတော်ဖြစ်သော မဟာ

ကစ္စာယနမထေရ်နှင့်တူကုန်သော စက္ခုန္တေသော ဣန္ဒြေတို့ကို
စောင့်ရှောက်ကုန်သော ရဟန်းတို့အား လူရောနတ်ပါ ချစ်မြတ်နိုးကြ
သည်သာတည်း။” မိန့်မြွက်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို
ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယဿိန္ဒြိယာနိ သမထင်္ဂတာနိ၊

အဿာ ယထာ သာရထိနာ။

ဟိနမာနဿ အနာသဝဿ၊

ဒေဝါပိ တဿ ပိဟယန္တိတာဒိနော။ ။

မြန်မာပြန်။ ။ ရထားထိန်းက ကောင်းစွာသင်ပြ ဆုံးမထားကုန်သော
မြင်းတို့သည် ငြိမ်သက်ကြကုန်သကဲ့သို့ စက္ခုစသော
ဣန္ဒြေတို့ကို ငြိမ်သက်တည်ကြည်စေကုန်သည်ဖြစ်၍
မာနကို ပယ်ပြီးဖြစ်လျက် အာသဝတရားမရှိသော
လောကဓံကြောင့် တုန်လှုပ်ခြင်း ထူးပြားခြင်း
မရှိသည့် ရဟန်းအား နတ်လူအပေါင်းတို့သည်
ချစ်မြတ်နိုးကြလေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောလူတို့ သောတာ
ပတ္တိဖိုလ်စသည်သို့ ရောက်ကြလေသည်။

အရှင်မဟာကစ္စာယနမထေရ် ဝတ္ထုပြီး၏။

*

*

*

(၆)

အရှင်သာရိပုတ္တရာ၏စိတ်ထားပြဝတ္ထု၊

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း
တော်၌ သီတင်းသုံးစံနေတော်မူစဉ် အရှင်သာရိပုတ္တရာမထေရ်မြတ်ကို
အကြောင်းပြု၍ “ပထဝီသမော နော ဝိရုဇ္ဈတိ” အစရှိသော ဓမ္မ
ဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

မထေရ်မြတ်အား ရန်ငြိုးဖွဲ့သောရဟန်း

တစ်ခုသော ဝါကျွတ်ပြီး တစ်နေ့မှာဖြစ်သည်။ အရှင်သာရိ
ပုတ္တရာမထေရ်မြတ်သည် ဒေသစာရိကြွချီတော်မူလိုသဖြင့် မြတ်စွာ
ဘုရားသခင်ကိုယ်တော်မြတ်အား ပန်ကြားလျှောက်ထားရှိခိုး၍ မိမိ၏
ရဟန်းပရိသတ်အခြံအရံနှင့်အတူ ထွက်ကြွတော်မူသည်။ အခြား
ရဟန်းတို့ကလည်း အရှင်သာရိပုတ္တရာ မထေရ်မြတ်နောက်သို့
လိုက်ပါကြသည်။ မထေရ်မြတ်က အမျိုးအမည်အားဖြင့် ထင်ရှား
ကုန်သော ရဟန်းတို့ကို အမျိုးအမည်တပ်ခေါ်၍ ပြန်စေသည်။
ထိုစဉ်မှာ အမျိုးအမည်အားဖြင့် မထင်ရှားသောရဟန်းတစ်ပါးက-

“...မထေရ်မြတ်သည် ငါ့ကိုလည်း နာမည်တပ်ခေါ်ပြီး ပြောဆို
နှစ်သိမ့်၍ထားခဲ့ပါမူ အဘယ်မျှကောင်းလိမ့်မည်နည်း...” တွေးတော
ကြံစည်နေသည်။

အရှင်သာရိပုတ္တရာမထေရ်မြတ်ကလည်း

ရဟန်းများအလယ်မှာ ထိုရဟန်းကို မမှတ်မိလေသောကြောင့် အခြားရဟန်းတို့အား နာမည် တပ်၍ ပြောဆိုသကဲ့သို့ မပြောဆိုမိလေသဖြင့်-

“...အခြားရဟန်းတို့ကို အမည်တပ်၍ ပြောဆိုသကဲ့သို့ ငါ့အား ချီးမြှောက်ပြောဆိုခြင်းမပြု၊ ဂရုမစိုက်ပြုလေဘိသည်။”ဟု မထေရ်မြတ် အပေါ်မှာ ရန်ငြိုးဖွဲ့လေသည်။

အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ရဟန်းများကို ပြောဆို နှုတ်ဆက်၍ ထွက်ကြွခဲ့လေရာ ထိုရဟန်းကို နှစ်ထပ်သင်္ကန်းစွန်းဖြင့် အနည်းငယ် ထိမိခဲ့သည်။ ထိုရဟန်းသည် ထိုမျှထိမိသည့်အဖြစ်ကိုပင် အပြစ်ကြီးပြု၍ ရန်ငြိုးဖွဲ့ပြန်လေသည်။ အရှင်သာရိပုတ္တရာ မထေရ်မြတ် ထွက်ကြွတော်မူပြီး ကျောင်းဝင်းအပြင်သို့ ရောက် လောက်ပြီထင်သည့်အချိန်တွင် ထိုရဟန်းက မြတ်စွာဘုရားသခင်ထံ ချဉ်းကပ်ပြီးလျှင်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - အရှင် သာရိပုတ္တရာမထေရ်သည် ရှင်တော်မြတ်ဘုရားတို့၏ လက်ယာရံအဂ္ဂ သာဝကကြီးဖြစ်သည်ဟူ၍ မာန်မာနတက်ကြွလျက် တပည့်တော် တို့ကို ထိပါးရိုက်ပုတ်ပြီး မတောင်းပန်ဘဲ ဒေသစာရီကြွချီသွားပါ သည်ဘုရား”လျှောက်ကြားစေလေသော် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် အရှင်သာရိပုတ္တရာမထေရ်မြတ်ကို လိုက်၍ ခေါ်စေတော်မူသည်။

မထေရ်မြတ် ပြန်ကြွလာခြင်း

ရဟန်းတစ်ပါးက အရှင်သာရိပုတ္တရာမထေရ်မြတ်အား သွားရောက်ခေါ်နေစဉ် အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်အာနန္ဒာ မထေရ်တို့က-

“...ငါတို့၏ နောင်တော်ကြီးဖြစ်သော အဂ္ဂသာဝကအရှင်သာရိ ပုတ္တရာမထေရ်မြတ်အပေါ် ဤရဟန်း၏ ရန်ငြိုးဖွဲ့ခြင်းကိစ္စကို

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် မသိ၍မဟုတ်ဘဲ မထေရ် မြတ်အား ရဲရင့်စွာ ပြောဆိုစေလိုသည်ဖြစ်ပေလိမ့်မည်..”ဟု ကြံစည် အောက်မေ့လျက် ရဟန်းအပေါင်းကို စည်းဝေးစေရန် တိုင်ပင်ကြ သည်။ ထို့နောက် သော့ကို ကိုင်လျက် ပရိဝုဏ်တံခါးကို ဖွင့်ပြီးလျှင်-

“အရှင်မြတ်ဘုရားတို့ ကြွတော်မူကြပါဘုရား၊ ကြွရောက်တော် မူကြပါဘုရား။ ယခုအခါ နောင်တော်ကြီးဖြစ်သော အရှင်သာရိ ပုတ္တရာ မထေရ်မြတ်သည် မြတ်စွာဘုရားသခင်၏ရှေ့တော်မှာ ရဲရင့် သော ကြုံးဝါးသံကို ကြုံးဝါးပြောဆိုပါလိမ့်မည်” ပြောဆိုကာ ရဟန်းအပေါင်းကို စည်းဝေးစေလေသည်။

အရှင်သာရိပုတ္တရာမထေရ်မြတ်သည် လိုက်ခေါ်သော ရဟန်း နှင့်အတူ ပြန်ကြွလာပြီး မြတ်စွာဘုရားသခင်အား ရှိခိုးလျက် သင့်တင့် ရာမှာ ထိုင်နေသည်။မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ထိုရဟန်းငယ် လျှောက်ကြားသည့်စကား မှန်/မမှန် စိစစ်တော် မူသည်။

အရှင်သာရိပုတ္တရာ၏ စိတ်နေစိတ်ထား

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က မေးမြန်းစိစစ်တော်မူ လေလျှင် အရှင်သာရိပုတ္တရာမထေရ်မြတ်က-

“...တပည့်တော်သည် ဤရဟန်းတို့ကို တိုးဝှေ့ပုတ်ခတ်၍ မသွားပါဘုရား..”ဟု မဖြေဆိုမူ၍ မိမိ၏ စိတ်သဘောထားကို တင်ပြ လျှောက်ထားလိုသည်ဖြစ်၍-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - ဤသာသနာတော်မှာ မိမိခန္ဓာကိုယ်ကို ကာယဂတာသတိဖြင့် မရှု မဆင်ခြင်ဘဲ နေလေ့ရှိသော သူတို့သာ သီတင်းသုံးဖော်တစ်ပါးပါးကို ထိပါးပုတ်ခတ်တိုးဝှေ့ပြီးနောက် မတောင်းပန်ဘဲ ဒေသစာရီ ကြွကောင်း ကြွပါမည်ဘုရား....

ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - ဥပမာ အားဖြင့် မြေကြီးပေါ်မှာ စင်ကြယ်သောပစ္စည်း၊မစင်ကြယ်သော

ကျင်ကြီးစသော ပစ္စည်းတို့ကို စွန့်ပစ်ကြသော်လည်း မြေကြီးသည် နှစ်သက်ခြင်း၊ ရွံရှာမုန်းတီးခြင်းမရှိ၊ ပကတိသဘောအတိုင်း တည်နေဘိသကဲ့သို့ တပည့်တော်၏စိတ်သည် ဤမဟာပထဝီ မြေကြီးနှင့် တူညီပါသည်ဘုရား။

တပည့်တော်၏စိတ်သည် မီး၊ ရေ၊ လေနှင့်လည်းကောင်း၊ ခြေသုတ်ပုဆိုး၊ ဒွန်းစဏ္ဍား(သူတောင်းစား)，ချိုကျိုးသောနွားလားနှင့် လည်းကောင်း တူပါသည်ဘုရား။ တပည့်တော်သည် မိမိကိုယ်ကို မြွေသေကောင်ပုပ်ကဲ့သို့ စက်ဆုပ်ငြီးငွေ့သည်ကိုလည်းကောင်း၊ ခန္ဓာ ကိုယ်ကို ရွက်ဆောင်ထားရသည်မှာ အပုပ်အိုးကို သယ်ဆောင်နေရ သကဲ့သို့လည်းကောင်း မှတ်ထင်ထားပြီး ဖြစ်ပါသည်ဘုရား”ဟု လျှောက်ထားကြလေသည်။

အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ဤဥပမာ(၉)ခုတို့ဖြင့် လျှောက်ထားသောအခါ ဥပမာတစ်ခုတစ်ခု လျှောက်ထားပြီးတိုင်း မြေကြီးတုန်လှုပ်သည်။ ခြေသုတ်ပုဆိုးဥပမာ၊ ဒွန်းစဏ္ဍား (သူတောင်းစား) ဥပမာ၊ အပုပ်အိုးဥပမာတို့ကို ဥပမာဆောင်၍ လျှောက်ထားလေသောအခါမှာ ပုထုဇဉ်ရဟန်းများမှာ မျက်ရည် မဆည်နိုင်ဖြစ်ကြရသည်။ ရဟန္တာပုဂ္ဂိုလ်များကား တရားသံဝေဂ ဖြစ်တော်မူကြသည်။

အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ဤသို့ မိမိ၏စိတ်နေ သဘောထားကို လျှောက်ထားနေစဉ် ရန်ငြိုးဖွဲ့စွပ်စွဲသော ရဟန်းငယ် မှာ တစ်ကိုယ်လုံး ပူလောင်နေသည်။ ရဟန်းငယ်သည် မြတ်စွာဘုရား သခင်၏ ခြေတော်ရင်းမှာ ဝပ်စင်း၍ “မိမိစွပ်စွဲပြောဆိုမိကြောင်း” အပြစ်ကို ဝန်ခံလျှောက်ထား တောင်းပန်သည်။ မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်က-

“ချစ်သားသာရိပုတ္တရာ-ဤရဟန်းငယ်ကို သည်းခံပါလော့၊ သည်းမခံပါက ဤရဟန်းငယ်၏ဦးခေါင်းသည် ခုနစ်စိတ်ကွဲလိမ့်မည်” မိန့်တော်မူလျှင် အရှင်သာရိပုတ္တရာမထေရ်သည် ရဟန်းငယ်၏

ရှေ့မှာ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီ၍-

“အရှင်ဘုရား - တပည့်တော်သည် ထိုအရှင်ဘုရားအား သည်းခံပါသည်။ အကယ်၍ တပည့်တော်မှာ အပြစ်ရှိခဲ့လျှင် တပည့်တော်အား သည်းခံပါလော့”ဟု လျှောက်ထားလေသည်။ ထိုအခါ ရဟန်းတို့က-

“ငါ့ရှင်တို့ - အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ မနှိုင်းယှဉ်အပ်သော ကျေးဇူးဂုဏ်ကို ရှုကြည့်ကြပါကုန်လော့၊ လိမ်လည်၍ စွပ်စွဲသည့် ဤသို့သော ရဟန်းငယ်၏ အပေါ်မှာသော်လည်း အနည်းငယ်မျှ ဒေါသထွက်လေသည့်ပြင် ဆောင့်ကြောင့်ထိုင် လက်အုပ်ချီ၍ပင် တောင်းပန်ပါဘိသေးသည်”ဟု ချီးမွမ်းပြောဆိုကြသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ရဟန်းတို့ ချီးမွမ်းပြောဆိုသော စကားကို ကြားသိတော်မူလေလျှင် မေးမြန်းတော်မူသည်။

“ချစ်သားရဟန်းတို့ - အဘယ်စကားကို ပြောဆိုနေကြသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - အရှင်သာရိပုတ္တရာမထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ပြောဆိုနေကြပါသည်။ မိမိအား လိမ်လည်၍ စွပ်စွဲပြောဆိုသည့် ရဟန်းငယ်၏အပေါ်မှာ သော်မှလည်း အနည်းငယ်မျှ အမျက်ဒေါသ ထွက်လေသည့်ပြင် ဆောင့်ကြောင့်ထိုင်၍ပင် လက်အုပ်ချီကာ တောင်းပန်တော်မူပါပေသည်-ဟူသော စကားကို ပြောဆိုနေကြပါသည်ဘုရား”

“ချစ်သားရဟန်းတို့ - ငါ၏သားတော်သာရိပုတ္တရာကဲ့သို့သော ပညာရှိအရိယာပုဂ္ဂိုလ်သည် အမျက်ဒေါသ လုံးဝထွက်တော့ချေ။ ငါ၏သားတော်သာရိပုတ္တရာသည် မဟာပထဝီမြေကြီးကဲ့သို့ တည်ကြည်ငြိမ်သက်သောစိတ်ရှိပေသည်။ ခိုင်မြဲစွာ စိုက်ထူအပ်သော ကျောက်တိုင်ကြီးကဲ့သို့ တုန်လှုပ်ခြင်းမရှိ ကြံ့ခိုင်လေတိသည်။ ရေကြည်အိုင်ကဲ့သို့ အေးမြကြည်လင် ဖြူစင်သော စိတ်ရှိပေသည်”

မိန့်မြှောက်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြား
တော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
ပထဝီသမော နော ဝိရဇ္ဈတိ၊
ဣန္ဒြိယပမော တာဒိ သုဗ္ဗတော။
ရဟဒေါ ဝ အပေတကဒ္ဒမော၊
သံသာရာ နဘဝန္တိ တာဒိနော။ ။

မြန်မာပြန်။ ။ မြေကြီးကဲ့သို့ သည်းခံစိတ်ရှိပြီး တံခါးခုံကဲ့သို့ စိတ်
မတုန်လှုပ်ခြင်း တာဒိဂုဏ်နှင့်ပြည့်စုံလျက် ကောင်း
မြတ်သည့် အကျင့်ရှိသော ရဟန္တာပုဂ္ဂိုလ်သည်
ဒေါသဖြင့် ဆန့်ကျင်ဘက်မပြုချေ။ ရွံ့ညွှန်ကင်းသော
ရေအိုင်ကဲ့သို့ ကိလေသာ ညွှန်ကင်း၏။ ထိုကဲ့သို့
သော တာဒိဂုဏ်ရှင်ရဟန္တာပုဂ္ဂိုလ်မှာ သံသာရာ
ကျင်လည်ရခြင်း မရှိတော့ချေ။

ဤဓမ္မဒေသနာတော်အဆုံးမှာ ရဟန်းအပေါင်း ကိုးသောင်း
တို့သည် ပဋိသန္ဓိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြ
လေသည်။

အရှင်သာရိပုတ္တရာ၏ စိတ်ထားပြ ဝတ္ထုပြီး၏။

*

*

*

(၇)

ကောသမ္မိပြည်သား တိဿမထေရ်၏တပည့်
ရှင်သာမဏေငယ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း
တော်၌ သီတင်းသုံးစံနေတော်မူစဉ် ကောသမ္မိပြည်သား တိဿ
မထေရ်၏ တပည့် ရှင်သာမဏေငယ်ကို အကြောင်းပြု၍ “သန္တတဿ
မနံ ဟောတိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်
မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ကောသမ္မိပြည်သား တိဿမထေရ်

ကောသမ္မိပြည်သားတစ်ယောက်သည် မြတ်စွာဘုရားသခင်၏
သာသနာတော်ဝယ် ရှင်ရဟန်းပြု၍ ပဉ္စင်းဖြစ်ပြီးနောက် ကောသမ္မိ
ဝါသီတိဿမထေရ်(ကောသမ္မိပြည်၌နေလေ့ရှိသော တိဿမထေရ်)
ဟု ခေါ်တွင်ကြသည်။ထိုမထေရ်သည် ကောသမ္မိပြည်၌ ဝါဆို၍
ဝါကျွတ်သောအခါတွင် ဒါယကာတို့က တိစီဝရိက်သင်္ကန်းနှင့်
ထောပတ်တင်လဲတို့ကို ကျောင်းသို့ ယူလာခဲ့ပြီး မထေရ်၏ခြေရင်းမှာ
ထားကြသည်။

“ဒါယကာ - ဤဝတ္ထုများကား အဘယ်နည်း”

“အရှင်ဘုရား - အရှင်မြတ်တို့သည် တပည့်တော်တို့၏ ကျောင်းမှာ ဝါကပ်ဆိုခဲ့ပါသည်။ တပည့်တော်တို့ကျောင်းမှာ ဝါဆို၍ ဝါကျွတ်ကုန်သော အရှင်မြတ်တို့အား ဤသို့သော လာဘ်လာဘကို ရထိုက်ပါသည်။ အရှင်ဘုရားတို့သည် ဤအလှူဝတ္ထုကို အလှူခံတော် မူပါဘုရား”

“ဒါယကာ-ရှိစေတော့၊ ဤအလှူဝတ္ထုဖြင့် ငါ အလိုမရှိပေ”

“အရှင်ဘုရား - အဘယ်ကြောင့် အလိုမရှိပါသနည်းဘုရား”

“ဒါယကာ - ငါ့ထံမှာ အလှူဝတ္ထုကို အပ်စပ်အောင် ပြုတတ်သော တပည့်သာမဏေသော်မျှ မရှိသောကြောင့် မယူလိုရခြင်း ဖြစ်ပေသည်”

“အရှင်ဘုရား-ထိုသို့ဖြစ်လျှင် တပည့်တော်၏ သားငယ်ကို အရှင်ဘုရားတို့ထံမှာ သာမဏေပြုစေပါမည်ဘုရား”

ဒါယကာ၏လျှောက်ထားချက်ကို တိဿမထေရ်က လက်ခံတော်မူသည်။

ခုနစ်နှစ်သား ရဟန္တာသာမဏေငယ်

ဒါယကာသည် ခုနစ်နှစ်မျှသာရှိသေးသော မိမိ၏သားငယ်ကို မထေရ်အထံသို့ ရှင်ပြုရန် ယူဆောင်အပ်နှံလိုက်သည်။ တိဿမထေရ်သည် သူငယ်လေးအား တစပဉ္စက ကမ္မဋ္ဌာန်းကိုပေး၍ ဆံပင်ရိတ်စေကာ ရှင်ပြုပေးသည်။ ဆံပင်ရိတ်ပြီးသည်၏အဆုံးမှာပင် ရှင်သာမဏေသည် ပဋိသမ္ဘိဒါပတ္တရဟန္တာအဖြစ်သို့ ရောက်လေသည်။

တိဿမထေရ်သည် သူငယ်ကို ရှင်ပြုပေးပြီး ကောသမ္မိပြည်မှာ တစ်ဆယ့်ငါးရက်မျှနေပြီးနောက် မြတ်စွာဘုရားသခင်အား ဖူးမြော်ရန် သာမဏေငယ်ကို ပစ္စည်းပရိက္ခရာတို့ကို ယူစေ၍ သာဝတ္ထိပြည်သို့ လာခဲ့ကြသည်။ လမ်းခရီးအကြားကျောင်းတစ်ကျောင်းမှာ ဝင်ရောက်၍ တစ်ညတာတည်းခိုကြသည်။ ကျောင်းသို့ရောက်လျှင် သာမဏေငယ်သည် ဥပဇ္ဈာယ်ဆရာအတွက် အိပ်ရာနေရာတို့ကို သုတ်သင်

ရှင်းလင်းခင်းကျင်းပြင်ဆင်သည်။ ထိုသို့ ပြင်ဆင်နေစဉ်မှာပင် မိုးချုပ်ခဲ့သည်။ မိမိအတွက် ရှင်းလင်းပြင်ဆင်ချိန် မရလိုက်ပေ။ တိဿမထေရ်သည် သာမဏေငယ်အား-

“မောင်ရှင်သာမဏေ - သင့်အတွက် အိပ်ရာနေရာကို ပြင်ဆင်ပြီးပြီလော”မေးတော်မူသည်။

“တပည့်တော်အတွက် အိပ်ရာနေရာကို ပြင်ဆင်ချိန်မရလိုက်ပါဘုရား”

“မောင်ရှင်သာမဏေ - ထိုသို့ဖြစ်လျှင် အခန်းအတွင်း ငါ့အိပ်ရာအနီးမှာသာ နေလေလော့။ ဤအရပ်သို့တစ်ခေါက်တစ်ခါမျှ မရောက်ဖူးသည့် ဧည့်သည်ဖြစ်သော မောင်ရှင်သာမဏေအား အပြင်ဘက်မှာ နေခြင်းသည် ဆင်းရဲပေလိမ့်မည်”

“မှန်ပါဘုရား”

သို့ဖြင့် အိပ်ချိန်ရောက်လျှင် သာမဏေငယ်ကိုခေါ်၍ ကျောင်းအိပ်ခန်းတွင်းသို့ ဝင်ခဲ့သည်။ တိဿမထေရ်သည် ပုထုဇဉ်မျှသာ ဖြစ်သောကြောင့် ညောင်စောင်းထက်မှာ ခင်းထားသော အိပ်ရာပေါ်၌ လျောင်းလိုက်သည်နှင့် အိပ်ပျော်သွားသည်။ သာမဏေငယ် စဉ်းစားသည်။

“..ငါသည် ဥပဇ္ဈာယ်ဆရာနှင့်အတူ တစ်မိုးတစ်ရံတည်းဟူသော ကျောင်းအိပ်ရာ တိုက်ခန်းတွင်းမှာ လျောင်းအိပ်ခဲ့လျှင် ငါ့ဥပဇ္ဈာယ်ဆရာမထေရ်သည် “သဟဿယျ”အာပတ် သင့်ရောက်ပေလိမ့်မည်။ ငါသည် ယနေ့ည လျောင်းအိပ်ခြင်းကိုမပြုဘဲ ထိုင်လျက်သာလျှင် ညဉ့်ကိုကုန်လွန်စေတော့မည်..”စဉ်းစားပြီးနောက် ညောင်စောင်းအနီးမှာသာလျှင် တင်ပျဉ်ခွေ၍ ထိုင်နေလေသည်။

မျက်စိတစ်ဖက်ကန်းရရှာသော သာမဏေ

မိုးသောက်ယံသို့ ရောက်လေသော် တိဿမထေရ်သည် အိပ်ရာမှထ၍“သာမဏေငယ်အား အပြင်ဘက်သို့ ထွက်စေခြင်းငှာ သင့်

လောက်ပြီ”ဟု ကြံကာ ညောင်စောင်းဘေးမှာ ထားထားသော ယပ်ကို ယူ၍ ယပ်အစွန်းဖြင့် သာမဏေ၏ ဖျာကို ခေါက်လျက် ယပ်ကို အပေါ်သို့ မြှောက်ပြီး-

“မောင်ရှင်သာမဏေ- အပြင်သို့ ထွက်လေတော့”ဟုဆိုသည်။ ယပ်၏အရိုးသည် ရှင်သာမဏေငယ်၏ မျက်စိတစ်ဖက်ကို ထိုးမိသဖြင့် မျက်စိကွယ်သွားသည်။ သာမဏေက မေးလျှောက်သည်။

“အရှင်ဘုရား - အကြောင်းမည်သို့ ရှိပါသလဲဘုရား”

“မောင်ရှင်သာမဏေငယ်- အခန်းအပြင်သို့ အမြန်ထသွားလေတော့”မိန့်တော်မူလျှင် သာမဏေသည်-

“အရှင်ဘုရား - တပည့်တော်၏မျက်စိ ကန်းခဲ့ပါပြီဘုရား”ဟု အတွန့်တက်၍ လျှောက်ထားမနေတော့ဘဲ လက်တစ်ဖက်ဖြင့် မျက်စိကို အုပ်၍ ထွက်ခဲ့လေသည်။

မိုးလင်း၍ ဝတ်ကြီးဝတ်ငယ် ပြုလုပ်သောအခါမှာလည်း “မျက်စိ ကန်းခဲ့လေပြီ”ဟု ညည်းညူမနေဘဲ လက်တစ်ဖက်ဖြင့် ဒဏ်ရာရ၍ ကွယ်သွားသော မျက်စိတစ်ဖက်ကို အုပ်၍ ကျန်လက်တစ်ဖက်ဖြင့်သာ တံမြက်စည်းကိုင်ကာ ကျောင်းကို တံမြက်လှည်းသည်။ ဝစ္စကုဋီကို တံမြက်လှည်းသည်။ ၎င်းနောက် မျက်နှာသစ်တော်ရေ၊ လုပ်ဆေးရေတို့ကို ပြင်ဆင်ထားပြီးမှ ကျောင်းပရိဝုဏ်ကို တံမြက်လှည်းသည်။ ဥပဇ္ဈာယ်ဆရာထတော်မူလာသော် သာမဏေငယ်သည် ဆရာဖြစ်သူအား လက်တစ်ဖက်ဖြင့်သာ ဒန်ပူကို ဆက်ကပ်သည်။ ဆရာက-

“မောင်ရှင်သာမဏေ-သင်သည် ဥပဇ္ဈာယ်ဆရာတို့အား ပြုကျင့်ရမည့်ကျင့်ဝတ်ကို မသင်ကြားဖူးသလော၊ ဥပဇ္ဈာယ်ဆရာအား လက်တစ်ဖက်တည်းဖြင့် ဒန်ပူကို မဆက်ကပ်သင့်သည် မဟုတ်လော”ဆိုသည်။

“မှန်လှပါအရှင်ဘုရား - လက်တစ်ဖက်တည်းဖြင့် ဥပဇ္ဈာယ်ဆရာတို့အား ဒန်ပူမဆက်ကပ်သင့်သည်ကို တပည့်တော်သိပါသည်

ဘုရား။ သိပင်သိပါသော်လည်း တပည့်တော်၏လက်တစ်ဖက်က မအားမလပ် ဖြစ်နေပါသောကြောင့် လက်တစ်ဖက်တည်းဖြင့်သာ ဆက်ကပ်ရပါသည်ဘုရား။

“မောင်ရှင်သာမဏေ-သင့်လက်တစ်ဖက်သည် အဘယ့်ကြောင့် မအားလပ်ဘဲ ရှိနေရသနည်း” မေးတော်မူလျှင် ထိုအခါကျမှ သာမဏေသည် ဖြစ်ပုံစဆုံး အလုံးစုံကို ပြန်ကြားလျှောက်ထားသည်။ တိဿမထေရ်သည် ဖြစ်ကြောင်းကုန်စင်ကို ကြားသိရလေသော် ထိတ်လန့်တုန်လှုပ်လျက်-

“မောင်ရှင်သာမဏေ-ငါသည် ဝန်လေးသောအမှုကို ပြုမိလေ ပြီတကား”ဟု ပြောဆိုပြီးလျှင် သာမဏေငယ်၏ ခြေရင်းမှာ ဆောင့် ကြောင့်ထိုင်၍-

“ခမာဟိ မေ သပ္ပုရိသ၊ နာဟမေတံ ဇာနာမိ၊ အဝဿယော မေ ဟောဟိ”

မြန်မာပြန်။ ။ သည်းခံနိုင်စွမ်းရှိလှသည့် သူတော်ကောင်းသာမဏေ ငယ်- မသိသည့်အလျောက် ပြုမိမှားသော ငါဆရာ အား သည်းခံပါလော့၊ ငါသည် မောင်ရှင်သာမဏေ ၏မျက်စိတစ်ဖက်ကန်းခဲ့ရသည့်အဖြစ်ကို လုံးဝ မသိခဲ့ ရပါ။ သူတော်ကောင်းအစစ်ဖြစ်ပေသော မောင်ရှင် သာမဏေသည် ငါဆရာမထေရ်၏ အားထားမှီခိုရာ ဖြစ်ပါစေလော့]

ဟု ကန်တော့ဝန်ချတောင်းပန်လေသည်။

“အရှင်မြတ်ဘုရား-တပည့်တော်သည် ဤအကြောင်းကို လျှောက်ထားပြောဆိုခြင်းမှာ တပည့်တော်အား ဤကဲ့သို့ ကန်တော့ ဝန်ချတောင်းပန်စေချင်သောကြောင့် ပြောဆိုလျှောက်ထားသည် မဟုတ်ပါဘုရား။ အရှင်မြတ်ဘုရားတို့၏စိတ်ကို အမျက်မထွက်စေလို သဖြင့်သာ လျှောက်ထားရခြင်း ဖြစ်ပါသည်ဘုရား။ ယခုဖြစ်ရသော ကိစ္စမှာ အရှင်မြတ်၏အပြစ်လည်းမဟုတ်၊ တပည့်တော်၏အပြစ် လည်း မဟုတ်ပါ။ အမှန်စင်စစ်မှာမူ သံသရာဝဋ်သည်သာလျှင် အပြစ်

ဖြစ်ပါသည်ဘုရား။ ဤကိစ္စနှင့် ပတ်သက်၍ အရှင်ဘုရားတို့ စိတ်မကောင်းမဖြစ်စေချင်သောကြောင့် အစကနဦး ဖြစ်စကတည်းက မလျှောက်ကြားဘဲ တိတ်တဆိတ်သာ နေခဲ့ပါသည်ဘုရား။”

တိဿမထေရ်သည် သာမဏေငယ်က ဤသို့နှစ်သိမ့်ပါသော်လည်း စိတ်သက်သာရာ မရနိုင်ဘဲ ထိတ်လန့်တုန်လှုပ်လျက်သာလျှင် သာမဏေငယ်အား ပစ္စည်းပရိက္ခရာတို့ မယူစေတော့ဘဲ ကိုယ်တိုင်သာ ယူဆောင်၍ မြတ်စွာဘုရားသခင်ထံတော်သို့ လာခဲ့လေသည်။

မြတ်စွာဘုရားထံ လျှောက်ထားခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဆရာတပည့်နှစ်ဦးတို့၏ လာရောက်ခြင်းကို ကြည့်ရှုတော်မူလျက် သီတင်းသုံးစံနေတော်မူသည်။ တိဿမထေရ်သည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အား ရှိခိုးပြီးသော် ဝမ်းမြောက်ဝမ်းသာ နှုတ်ခွန်းစကား ပြောကြားအပြီးတွင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“ချစ်သားရဟန်း-သင့်အား ဣရိယာပထမျှတပါသလော၊ တစ်စုံတစ်ခု မချမ်းမသာ လွန်ကဲမှုရှိပါသလော” မေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော်သည် ဣရိယာပထမျှတပါသည်။ မချမ်းမသာ အလွန်အကဲတစ်စုံတစ်ရာ မရှိပါဘုရား။ စင်စစ်မှာကား ဤသာမဏေကဲ့သို့ ကြီးကျယ်မြင့်မြတ်လွန်ကဲသော ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသူကို တပည့်တော်မတွေ့မမြင်ဖူးပါဘုရား။”

“ချစ်သားရဟန်း-ဤသာမဏေငယ်သည် အဘယ်သို့သော အမှုကိစ္စကို ဆောင်ရွက်ပေးသနည်း”

တိဿမထေရ်သည် အစမှသည် ဖြစ်ကြောင်းစုံလင်ကို ကုန်စင်အောင် ပြန်ကြားလျှောက်ထားပြီးနောက်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - တပည့်တော်သည် သာမဏေငယ်ကို ကန်တော့ဝန်ချတောင်းပန်ရာတွင်

သာမဏေငယ်က တပည့်တော်ကို 'ဤဖြစ်ရသောကိစ္စမှာ အရှင်ဘုရားလည်း အပြစ်မရှိ၊တပည့်တော်မှာလည်း အပြစ်မရှိပါ။တကယ်စင်စစ်အားဖြင့်မူ သံသရာဝဋ်ဆင်းရဲ၏အပြစ်သာလျှင် ဖြစ်ပါသည်။ အရှင်ဘုရားတို့သည် စိုးရိမ်ကြောင့်ကြ ပူပန်ခြင်း မဖြစ်ပါနှင့်ဘုရား'ဟု နှစ်သိမ့်လျှောက်ထားပါသည်ဘုရား။ တပည့်တော်အပေါ်မှာအနည်းငယ်မျှ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်းကိုမျှ မပြပါ။ ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော်သည် ဤသို့ သဘောရှိသော သည်းခံနိုင်သည့်ဂုဏ်နှင့် ပြည့်စုံသည့်သူမျိုးကို ရှေးတုန်းအခါက တစ်ခါမျှ မတွေ့ဖူးပါဘုရား"ဟု လျှောက်ထားလေသည်။


တိဿမထေရ် ရဟန္တာဖြစ်ခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“ချစ်သားရဟန်း-အာသဝေါကုန်ပြီးသော ရဟန္တာတို့မည်သည် မည်သူ့ကိုမျှ စိတ်ဆိုးခြင်း၊အမျက်ထွက်ခြင်း၊ပြစ်မှားခြင်း မရှိကြချေ။ ငြိမ်သက်တည်ကြည်သော ဣန္ဒြေ၊ ငြိမ်သက်တည်ကြည်သောစိတ် ရှိကြသည်သာလျှင်တည်း”ဟု မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
 သန္တံ တဿ မနံ ဟောတိ၊
 သန္တာ ဝါစာ စ ကမ္မံ စ။
 သမ္ပဒညာ ဝိမုတ္တဿ၊
 ဥပသန္တဿ တာဒိနော။ ။

မြန်မာပြန်။ ။ တရားကို ကောင်းစွာသိမြင်၍ ကိလေသာမှ လွတ်မြောက်ပြီးသည့် အလွန်ငြိမ်းချမ်းပြီးသော ရဟန္တာပုဂ္ဂိုလ်၏စိတ်သည် ငြိမ်သက်သည်သာဖြစ်၏။ နှုတ်အမှုအရာ ကိုယ်အမှုအရာသည်လည်း ငြိမ်သက်တည်ကြည်သည်သာလျှင် ဖြစ်ပေသည်။



ဤဓမ္မဒေသနာတော်အဆုံးမှာ ကောသမ္ဗိဝါသီ တိဿမထေရ်သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေသည်။ ကြွင်းသောလူများစွာတို့အတွက်လည်း အကျိုးရှိသော တရားဟောကြားမှုဖြစ်လေသည်။

ကောသမ္ဗိပြည်သား တိဿမထေရ်၏တပည့်
ရှင်သာမဏေငယ် ဝတ္ထုပြီး၏။

*

*

✽

(၈)

အရှင်သာရိပုတ္တရာမထေရ်မြတ် ဖြေဆိုသောဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အရှင်သာရိပုတ္တရာမထေရ်မြတ်၏ အဖြေစကားနှင့်ပတ်သက်၍ “အသဒ္ဓေါ အကတညူစ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

တောနေ ရဟန်းသုံးကျိပ်

အခါတစ်ပါး၌ တောနေရဟန်းသုံးကျိပ်တို့သည် ဘုရားဖူးရန် ရောက်ရှိလာကြပြီး မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အား ရှိခိုး၍ ထိုင်နေကြသည်။ မြတ်စွာဘုရားသခင်သည် ထိုတောနေရဟန်းတို့၏ ပဋိသမ္ဘိဒါနှင့်တကွ ရဟန္တာဖြစ်ကြမည့်အကြောင်းကို သိမြင်တော်မူသောကြောင့် အရှင်သာရိပုတ္တရာမထေရ်မြတ်ကို ခေါ်တော်မူပြီးလျှင်-

“ချစ်သား သာရိပုတ္တရာ-

သဒ္ဓိန္ဒြေကို အကြိမ်များစွာ ပွားများလျှင် အမြိုက်နိဗ္ဗာန်ကို ရ၏။ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏-ဟူသောစကားကို သင်ယုံကြည်သလော”

(ဤအတူ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေဟူသော ဣန္ဒြေငါးပါးကို အကြောင်းပြု၍ မေးတော်မူသည်။)

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-သဒ္ဓိန္ဒြေကို အကြိမ်များစွာ ပွားများလျှင် အမြိုက်နိဗ္ဗာန်ကိုရ၏။ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏-ဟူသော ဤစကားအရာ၌ တပည့်တော်သည် ရှင်တော်မြတ်ဘုရားအား ယုံကြည်သောအားဖြင့် ကပ်ရောက်သည် မဟုတ်ပါ။ တရားကို သိမြင်တတ်သော ဉာဏ်ပညာဖြင့် ကိုယ်တိုင် မသိမမြင် မျက်မှောက်မပြု၊ မတွေ့မထိသောသူတို့သာ သူတစ်ပါးကို ယုံကြည်သောအားဖြင့် ကပ်ရောက်ခြင်း၊ လက်ခံခြင်း ဖြစ်ပါလိမ့်မည် ဘုရား”

(ဤနည်းတူ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ-ဟူသော ဣန္ဒြေငါးပါးကို ဖြေဆိုတော်မူသည်။)

ထိုအဖြေစကားကို ကြားရကုန်သော ရဟန်းတို့က-

“အရှင်သာရိပုတ္တရာမထေရ်ကား ရှေးကမိမိယူထားဖူးသော မိစ္ဆာအယူကို မစွန့်လွှတ်သေး။ ယခုထိတိုင်အောင်လည်း မြတ်စွာဘုရား သခင်အား မယုံကြည်လေသေး”ဟု ဆိုကြသည်။

ပဋိသန္တဒါပတ္တရဟန္တာဖြစ်ကြခြင်း

ထိုအခါ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“ချစ်သားရဟန်းတို့- သင်တို့သည် အဘယ်စကားကို ပြောဆိုကြသနည်း။ ငါဘုရားက ‘သဒ္ဓိန္ဒြေစသော ဣန္ဒြေငါးပါးကို မပွားမူ၍၊ သမထဝိပဿနာကို မပွားမူ၍ မဂ်ဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ စွမ်းနိုင်သူရှိ၏-ဟူသောစကားကို ချစ်သားသာရိပုတ္တရာ-အသင် ယုံကြည်ပါသလော’မေးတော်မူရာတွင် ထိုသာရိပုတ္တရာက ‘ဤသို့သော အခြင်းအရာဖြင့် မျက်မှောက်ပြုသော ပုဂ္ဂိုလ်ရှိသည်ဟု မယုံကြည်ပါ-’ဟု ပြန်လျှောက်ထားခြင်း ဖြစ်ပေသည်။ ငါဘုရားပြော၍ ယုံကြည်သည်မဟုတ်၊ ကိုယ်တိုင်သိရပြီးဖြစ်၍ ယုံသည်-ဟု ဆိုလိုပေသည်။ ပေးလှူခြင်း၏လည်းကောင်း၊ ပြုအပ်သောကံ၏လည်းကောင်း အကျိုးကိုမရ၊ အကျိုးမရှိဟု ပြောဆိုသည်ကိုသာ မယုံခြင်း

ဖြစ်ပေသည်။ဘုရား၊တရား၊သံဃာ ရတနာသုံးပါး၏ ဂုဏ်ကို မယုံသည်မဟုတ်ပေ။ စင်စစ်အားဖြင့်ကား သာရိပုတ္တရာသည် မိမိရအပ်ကုန်သော ဈာန်မဂ်ဖိုလ်တရားတို့၌ သူတစ်ပါးတို့အား ယုံကြည်သောအားဖြင့် ရောက်ခြင်း၊ ရခြင်းမဟုတ်။ ထို့ကြောင့် သာရိပုတ္တရာကို မကဲ့ရဲ့မရှုတ်ချအပ်ပေ”ဟု မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
အသဒ္ဓေါ အကတညူစ၊
သန္နိစ္ဆေဒေါစ ယော နုရော။
ယထာဝကာသော ဝန္တာသော၊
သ ဝေ ဥတ္တမပေါရိသော။ ။

မြန်မာပြန်။ ။ပြောတိုင်းမယုံကြည်သူသည်လည်းကောင်း၊ မပြုမလုပ်အပ်သော မူလအရှိတရား(နိဗ္ဗာန်)ကို သိသူသည်လည်းကောင်း၊ သံသရာဝဋ်အဆက်အစပ်ကို ဖြတ်သူသည်လည်းကောင်း၊ ကံ၏အကျိုးပေးခွင့်ကိုပယ်ပြီးသူသည်လည်းကောင်း၊ တဏှာအလုံးစုံကို ထွေးအန်ပြီးသူသည်လည်းကောင်း စင်စစ်အားဖြင့် အမြတ်ဆုံး ယောက်ျား(ရဟန္တာ) ဖြစ်ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ တောနေရဟန်းသုံးကျိပ်တို့သည် ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်ကြလေသည်။ ကြွင်းသောလူအပေါင်းအတွက်လည်း အကျိုးရှိသော တရားဟောကြားမှု ဖြစ်လေသည်။

အရှင်သာရိပုတ္တရာမထေရ်မြတ်
ဖြေဆိုသော ဝတ္ထုပြီး၏။

* * *

(၉)

ရှားတောနေ ရှင်ရေဝတဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ရှားတောကျောင်းမှာနေသော ရှင်ရေဝတကို အကြောင်းပြု၍ “ဂါမေ ဝါ ယဒိ ဝါရညေ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ညီထွေး ရေဝတသတို့သား

အရှင်သာရိပုတ္တရာမထေရ်သည် ရှစ်ဆယ့်ခုနစ်ကုဋေသော ပစ္စည်းဥစ္စာတို့ကိုစွန့်လွှတ်၍ ရဟန်းပြုပြီးနောက် စာလာ၊ ဥပစာလာ၊ သီသူပစာလာဟူကုန်သော နှမတော်သုံးယောက်နှင့် စုန္ဒ၊ ဥပသေနဟူသော ညီတော်နှစ်ယောက်တို့ကို ဘုရားရှင်သာသနာတော်မှာ ရဟန်းပြုစေလိုက်သည်။ ညီထွေးဖြစ်သော ရေဝတသတို့သား တစ်ယောက်သာ အိမ်မှာ ကျန်ရစ်သည်။ ထိုအခါ မယ်တော်ကြီး ရူပသာရိပုဏ္ဏေးမကြီး စဉ်းစားသည်။

“..ငါ့သားတော်ကြီး ဥပတိဿသည် ပစ္စည်းဥစ္စာတို့ကို စွန့်လွှတ်ကာ လူ့ဘောင်မှထွက်ကာ ရဟန်းပြုပြီးနောက် ညီမသုံးယောက်နှင့် ဥဉ်နှစ်ယောက်တို့ကိုလည်း ရဟန်းပြုစေခဲ့သည်။ သားအထွေးဆုံး ရေဝတသာ အိမ်မှာကျန်ရစ်သည်။ သားငယ်ရေဝတကိုလည်း အကယ်

၍ ရဟန်းပြုစေခဲ့လျှင် ငါတို့ပစ္စည်းဥစ္စာတို့သည် ထိန်းသိမ်းမည့်သူ မရှိ၍ ပျက်စီးကြလေမည်။ ငါတို့ မျိုးရိုးစဉ်ဆက်လည်း ပျက်သုဉ်း ပေလိမ့်မည်။ သားငယ်ရေဝတကို ငယ်စဉ်ကတည်းက အိမ်ထောင် ချပေးထားမှ ဖြစ်မည်..” စဉ်းစားထားလေသည်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကလည်း ရဟန်းတို့ကို-

“ငါရှင်တို့-ငါ၏ညီငယ်ဖြစ်သော ရေဝတသည် ရှင်ရဟန်းပြု ချင်၍ ရောက်လာခဲ့လျှင် ရောက်ရောက်ချင်း ရှင်ပြုပေးလိုက်ကြပါ။ ငါ၏မိခင်၊ဖခင်တို့ကား မိစ္ဆာဒိဋ္ဌိများ ဖြစ်ကြသည်။ ထိုမိခင်ဖခင်တို့မှာ ခွင့်တောင်းစရာ မလိုပြီ။ ငါသည်သာလျှင် ငါ့ညီငယ်ရေဝတ၏ အမိ အဖပင် ဖြစ်ပေတော့သည်။ ငါခွင့်ပြုထားပြီဟုသာ မှတ်ကြပါ”ဟု ကြိုတင်ပြောဆိုထားသည်။

ရေဝတ မင်္ဂလာဆောင်

မယ်တော်ရူပသာရိပုဏ္ဏေးမကြီးသည် သားထွေးရေဝတကို ခုနစ်နှစ်သားအရွယ်သာ ရှိသေးပါလျက် အိမ်ထောင်ချပေးလိုသည်။ မိမိတို့နှင့်အမျိုးဇာတ်တူသော သတို့သမီးငယ်တစ်ယောက်ကို ပြောဆို တောင်းရမ်းခဲ့သည်။ နေ့ရက်သတ်မှတ်ပြီးဖြစ်သည်။ သတ်မှတ်သော နေ့ရက်မှာ ရေဝတသတို့သားငယ်ကို ဝတ်စားဆင်ယင်စေ၍ အခြံအရံ များစွာ နှင့်အတူ သတို့သမီး၏ မိဘအိမ်သို့ ဆောင်ယူလာခဲ့သည်။

နှစ်ဖက်သော ဆွေမျိုးတို့၏အလယ်မှာ ရွှေခွက်၌လက်နှိုက်၍ မင်္ဂလာဆောင်နှင်းပြီးလျှင် သတို့သမီးငယ်၏ ဆွေမျိုးတို့က သတို့ သမီးငယ်ကို-

“ချစ်သမီး-သင့် အဘွားမ၏ မျက်မြင်ကိုယ်တွေ့တရားကို ကြည့်၍ အဘွားမကဲ့သို့ အသက်ရှည်ပါစေ”ဟု ပြောဆိုကြသည်။ ရေဝတသတို့သားက-

“..အဘွားမ ဆိုသူ၏ မျက်မြင်ကိုယ်တွေ့တရားကား အဘယ်သို့ ပေနည်း..” စဉ်းစားပြီးနောက်-

“အဘွားမ ဆိုသူသည် အဘယ်သူနည်း”မေးသည်။

“ချစ်သားရေဝတ-သင်သည် အဘွားမ ဆိုသူကို မမြင်လေသလော။ အသက်တရာနှစ်ဆယ်ရှိပြီဖြစ်၍ သွားလည်းမရှိတော့ပြီ။ ဆံပင်များလည်း ဖြူနေပြီ။ အသားအရေတွေလည်း တွန့်လိပ်နေပြီ။ မှဲ့မည်းတို့ဖြင့် အရပ်လည်းဆိုးနေပြီ။ ခါးလည်းကုန်းနေပြီ။ ဤသက်ကြီးအိုမသည်ပင် ထိုသူငယ်မ၏ အဘွားမပင် ဖြစ်ပေသည်။

“ဖခင်တို့-အသို့နည်း၊ ဤသူငယ်မသည်လည်း ထိုအဘွားမကဲ့သို့ပင် ဖြစ်မည်လော”

“ချစ်သားရေဝတ-ဤသူငယ်မသည်လည်း အသက်ရှည်ခဲ့သော် ထိုအဘွားမကဲ့သို့ပင် မချွတ်တူစွာ ဖြစ်ပေလိမ့်မည်”

ရေဝတသတို့သား စဉ်းစားမိသည်။

“..ဤခန္ဓာကိုယ်သည်လည်း အိုခြင်းဇရာဖြင့် နှိပ်စက်ခံရလျှင် ဤသို့ပင် ဖောက်ပြန်ခြင်းသို့ ရောက်ရလိမ့်မည်။ ငါ့နောင်တော်ကြီး ဥပတိဿသည် ဤသဘောတရားကို ဆင်ခြင်မိပေလိမ့်မည်။ ငါသည်လည်း ယနေ့မှာပင် ထွက်ပြေး၍ ရဟန်းပြုဖို့ရန် သင့်တော်လေသည်သာ...”

မင်္ဂလာပွဲကိစ္စပြီးပြီးနောက် ဆွေမျိုးတို့က သတို့သားနှင့် သတို့သမီးတို့ကို ယာဉ်တစ်စီးထက်မှာ အတူနေစေပြီး ဆောင်ယူသွားကြသည်။

ရဟန်းပြုလိုသောရေဝတ

အတန်ငယ်မျှ သွားမိလေကြလျှင် ရေဝတသတို့သားသည် ကိုယ်လက်သုတ်သင်ရန် အကြောင်းပြ၍-

“ယာဉ်ကိုရပ်ပေးကြပါဦး၊ ငါ့ကိုယ်လက်သုတ်သင်လိုသည်။ ကိစ္စပြီးလျှင် လာခဲ့ပါမည်”ဆိုပြီး ယာဉ်ပေါ်မှဆင်းခဲ့၍ ချုံတစ်ခုအတွင်းမှာ အတန်ငယ်ကြာမျှနေပြီး ပြန်လာခဲ့သည်။ နောက်တစ်ဖန် အတန်ငယ်မျှ သွားမိပြန်သော် ရှေးနည်းတူသာ အခြားကိစ္စတစ်ခုကို

အကြောင်းပြု၍ ယာဉ်ပေါ်မှဆင်းပြီး ချုံတစ်ခုတွင်း ခေတ္တနေပြီးကာမှ ပြန်လာခဲ့သည်။ လိုက်ပါပို့ဆောင်သူဆွေမျိုးတို့က-

“..ဤသူငယ်သည် ဤအရေးကိစ္စမျိုး မကြာခဏဖြစ်တတ်လေ သည်ထင်ရဲ့” ဟု ထင်မှတ်၍ အစောင့်အကြပ်တို့ကို တင်းကျပ်မှုမပြုဘဲ ထားရှိကြသည်။

အတန်ငယ်မျှ သွားမိပြန်သော် ရေဝတသတို့သားက ကိစ္စတစ်ခု ကို အကြောင်းပြု၍ ယာဉ်ပေါ်မှဆင်းပြီးလျှင်-

“သင်တို့ ယာဉ်ရှေ့မှ သွားနှင့်ကြပါ။ ငါသည် နောက်မှ ဖြည်း ဖြည်း လိုက်ခဲ့မည်” ဆို၍ ချုံတစ်ခုသို့ ရှေးရှုသွားလေသည်။ ဆွေမျိုး တို့က-

“..ရေဝတသတို့သား နောက်မှ လိုက်လာလိမ့်မည်..” အထင်နှင့် ယာဉ်ကို မောင်းနှင်သွားကြသည်။

ယာဉ်စတင်ထွက်ခွာသည်နှင့် ထိုအရပ်မှ ရေဝတသတို့သား ထွက်ပြေးလာခဲ့သည်။ ရဟန်းသုံးကျိပ်တို့နေသော ကျောင်းတစ် ကျောင်းသို့ ရောက်သွားသည်။ ရောက်သည်နှင့် ရဟန်းတို့ကို ရှိခိုး၍ တောင်းပန်လျှောက်ထားသည်။

“အရှင်ဘုရားတို့-တပည့်တော်အား အစဉ်သနားသဖြင့် ရှင်ပြု ပေးတော်မူကြပါဘုရား”

“ငါ့ရှင်သတို့သားငယ်-သင်သည် အဖိုးတန်ဝတ်စားတန်ဆာ တို့ကို ဝတ်စားဆင်ယင်ထားပေသည်။ ငါတို့သည် သင့်ကို ပြည့်ရှင် မင်း၏ သားလေလား၊ အမတ်ကြီး၏သားလေလား မသိနိုင်ကြ။ အဘယ်သို့လျှင် သင့်ကိုရှင်ပြုပေးဖို့ ဖြစ်ပါမည်နည်း”

“အရှင်ဘုရားတို့-အရှင်မြတ်တို့သည် တပည့်တော်ကို မသိကြပါ သလောဘုရား”

“မှန်ပေသည် သတို့သားငယ်-ငါတို့သည် သင့်ကို မသိကြပါ လေကုန်”

“အရှင်ဘုရားတို့ - တပည့်တော်သည် ဥပတိဿ၏ညီ အထွေးဆုံး ဖြစ်ပါသည်ဘုရား”

“ဥပတိဿဆိုသူကော အဘယ်သူနည်း သတို့သားငယ်”

“အရှင်ဘုရားတို့ - အရှင်မြတ်တို့သည် တပည့်တော်၏ နောင်တော်ကို သာရိပုတ္တရာဟု ခေါ်ကြသည်။” ထို့ကြောင့် ဥပတိဿဟု တပည့်တော်လျှောက်ထားသည်ကို အရှင်ဘုရားတို့ မသိကြခြင်းပါဘုရား”

“သင်သည် အရှင်သာရိပုတ္တရာမထေရ်မြတ်၏ ညီငယ်လော”

“မှန်ပါသည်ဘုရား ၊ တပည့်တော်သည် သာရိပုတ္တရာဟု အရှင်ဘုရားတို့ခေါ်သော ဥပတိဿ၏ ညီအထွေးဆုံး ဖြစ်ပါသည်ဘုရား”

“သို့ဖြစ်လျှင် လာခဲ့ပါသူငယ်၊ သင့်နောင်တော်ကြီးဖြစ်သော အရှင်သာရိပုတ္တရာမထေရ်သည် သင့်အားရှင်ပြုပေးရန် ခွင့်ပြုထားပြီး ဖြစ်သည်” ပြောဆိုပြီး အဝတ်အစားတန်ဆာတို့ကိုချွတ်စေကာ သင့်တော် ရာမှာ ချိတ်ဆွဲထားစေ၍ ရှင်ပြုပေးလိုက်ကြသည်။ ထို့နောက် အရှင် သာရိပုတ္တရာမထေရ်မြတ်ထံသို့-

“အရှင်မထေရ်မြတ်၏ညီငယ်ရေဝတကို ရှင်ပြုပေးပြီးဖြစ်ကြောင်း” သတင်းပို့လိုက်သည်။ အရှင်သာရိပုတ္တရာမထေရ်သည် ထိုသတင်းကို ကြားသိလျှင် မြတ်စွာဘုရားသခင်ထံ ချဉ်းကပ်၍-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တောကျောင်းနေရဟန်းတို့သည် တပည့်တော်၏ညီငယ်ရေဝတကို ရှင်ပြုပေးပြီးပြီဟုသတင်းပို့လာကြပါသည်ဘုရား။ တပည့်တော် သွားရောက်၍ ညီငယ်ရေဝတကိုကြည့်ရှုပြီးပြန်လာပါမည်ဘုရား” လျှောက်ထားသည်။

“ချစ်သားသာရိပုတ္တရာ-မသွားလေနှင့်ဦး၊ သည်းခံဦးလော့” ဟူ၍ သွားခွင့်မပြုချေ။

နှစ်ရက် သုံးရက်လွန်ပြန်လျှင် အရှင်သာရိပုတ္တရာ မထေရ်သည် ညီငယ်ထံသွားရောက်ရန် ခွင့်တောင်းပြန်သည်။

“ ချစ်သားသာရိပုတ္တရာ-မသွားလေနှင့်ဦး၊ သည်းခံဦးလော့၊ သွားခွင့်သင့်လျှင် ငါဘုရားသည်လည်း ထိုအရပ်သို့ လိုက်ပါကြွသွားမည်” မိန့်တော်မူပြီး တားမြစ်ပြန်သည်။

ရှင်ရေဝတ ရှားတော၌သီတင်းသုံးခြင်း

ရှင်ရေဝတက-

“...ငါသည် ဤကျောင်းမှာနေနေခဲ့လျှင် ဆွေမျိုးတို့က ငါ့ကို ရှာဖွေ၍ ခေါ်ပေလိမ့်မည်..” စဉ်းစား၍ ထိုတောကျောင်းရဟန်းတို့ ထံမှာ အရဟတ္တဖိုလ်တိုင်အောင် စွမ်းဆောင်နိုင်သော ကမ္မဋ္ဌာန်းကို သင်ယူ၍ သပိတ်သင်္ကန်းကိုယူကာ သွားခဲ့သည်။ ထိုအရပ်မှ ယူဇနာ သုံးဆယ်လောက်ဝေးသောအရပ် ရှားတောအတွင်းမှာ သီတင်းသုံးနေ လေသည်။ ထိုသီတင်းသုံးသော ဝါတွင်းကာလမှာပင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်လေသည်။

သီတင်းဝါလကျွတ်၍ ပဝါရဏာပြုပြီးသော် အရှင်သာရိပုတ္တရာ မထေရ်သည် ညီငယ်သီတင်းသုံးသော ရှားတောသို့ သွားရန် ခွင့်တောင်း လျှောက်ထားပြန်သည်။ မြတ်စွာဘုရားသခင် ကိုယ် တော်မြတ်က-

“ချစ်သားသာရိပုတ္တရာ-ငါတို့လည်း သင့်ညီရေဝတထံသို့ သွား ကြမည်” မိန့်တော်မူ၍ ရဟန်းငါးရာနှင့်အတူ ထွက်ကြွတော်မူလေ သည်။ အတန်ငယ်သွားမိသော် လမ်းကြောင်းနှစ်ခုရှိသော လမ်းဆုံ လမ်းခွဲသို့ ရောက်သည်။ အရှင်အာနန္ဒာက မေးလျှောက်သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရှင် ရေဝတ၏နေရာသို့ သွားရောက်နိုင်သော လမ်းကြောင်းနှစ်ခုအနက် တစ်ခုမှာ ကွေ့ကောက်သောလမ်းခရီးဖြစ်၍ ယူဇနာခြောက်ဆယ် ကွာဝေးပါသည်။ သို့သော် လူအများတို့ နေထိုင်ရာဖြစ်ပါသည် ဘုရား။ လမ်းကြောင်းတစ်ခုမှာကား ခရီးဖြောင့်ဖြစ်၍ ယူဇနာသုံးဆယ် သာ ကွာဝေးပါသည်။ သို့သော် လူသူမရှိကြပါ။ ဘီလူးတို့ ထိန်းသိမ်း စောင့်ရှောက်သော တောလမ်းခရီးဖြစ်ပါသည်။ ဤလမ်းကြောင်း နှစ်ခုအနက် မည်သည့်လမ်းကြောင်းဖြင့် ကြွတော်မူပါမည်နည်း ဘုရား”

“ချစ်သားအာနန္ဒာ-ငါ့သားတော်သီဝလိသည် ငါတို့နှင့်အတူ လိုက်ပါလာသလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-အရှင် သီဝလိမထေရ်လည်း လိုက်ပါလာပါသည်ဘုရား”

“ချစ်သားအာနန္ဒာ-ငါ့သားတော်သီဝလိ လိုက်ပါလာလျှင် အဖြောင့်ဖြစ်သော တောလမ်းခရီးဖြင့်သာ သွားကြမည်”

မှတ်ဖွယ်။ ။ မြတ်စွာဘုရားသခင်က “ငါသည် သင်တို့အား ဆွမ်းယာဂုစသည်ကို ရပါစေမည်”ဟု မိန့်ဆိုတော် မူဘဲ ဘုန်းကံရှိသောသူတို့အား အကျိုးပေးခွင့် ကာလသင့်ရောက်သည်ကို သိတော်မူသည့် အား လျော်စွာ ချီးမြှင့်တော်မူလိုသောကြောင့် ငါ့သားတော် သီဝလိပါလာလျှင် အဖြောင့်ဖြစ်သော လမ်းခရီး ဖြင့်သာ သွားကြမည်”ဟု မိန့်ဆိုတော်မူခြင်း ဖြစ်သည်။]

နတ်တို့က ကျောင်းဆောက်လှူဒါန်းခြင်း

ဘီလူးတို့ သိမ်းဆည်းစောင့်ရှောက်သော တောလမ်းခရီးအတိုင်း ဘုရားအမှူးရှိသော ရဟန်းတော်တို့ ကြွတော်မူသည်ရှိသော နတ် အပေါင်းတို့က-

“..ငါတို့၏အရှင်ဖြစ်တော်မူသော အရှင်သီဝလိမထေရ်အား ပူဇော်သက္ကာရကို ပြုကြမည်..” ကြံစည်၍ တစ်ယူဇနာ၊ တစ်ယူဇနာ အကွာအဝေးတိုင်းမှာ တစ်ဆောင်တစ်ဆောင်သော ကျောင်းတို့ကို ဖန်ဆင်းထားကြပြီး ထိုကျောင်းတို့မှာ တစ်ည၌၊ တစ်ည၌စီ တည်းခို စေသည်။ တစ်ယူဇနာထက်ကျော်၍ကား ဆက်သွားခွင့်မပေးကြ။ နံနက်မိုးလင်းလျှင် နတ်တို့သည် ယာဂုဆွမ်းစသည်ကို ကိုင်စွဲလျက်-

“ငါတို့အရှင်ဖြစ်တော်မူသော အရှင်သီဝလိမထေရ် အဘယ်မှာ သီတင်းသုံးပါသနည်း” ရှာဖွေ၍ အရှင်သီဝလိမထေရ်အား ဦးတည် ပေးလှူကြသည်။ အရှင်သီဝလိမထေရ်က အလှူခံ၍ ဘုရားအမှူး

ရှိသော သံဃာတော်တို့အား ပေးလှူစေသည်။ ဤသို့သောနည်းဖြင့် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ရဟန်းသံဃာတော်တို့နှင့် အတူ အရှင်သီဝလိမထေရ်၏ ဘုန်းကံဖြင့် ဆွမ်းကိစ္စကို ပြီးပြည့်စုံစေ၍ တစ်နေ့လျှင် တစ်ယူဇနာဖြင့် ယူဇနာသုံးဆယ်ခရီးကို ကြွသွားတော်မူသည်။

ရှင်ရေဝတ နေရာထိုင်ခင်းဖန်ဆင်းထားခြင်း

ရှင်ရေဝတသည် မြတ်စွာဘုရားသခင်အမှူးရှိသော ရဟန်းသံဃာတော်တို့ ကြွတော်မူလာသည်ကိုသိ၍ မြတ်စွာဘုရားသခင် သီတင်းသုံးတော်မူရန် ဂန္ဓကုဋ်ကို ဖန်ဆင်းသည်။ အထွတ်တပ်သော ကျောင်းစင်္ကြံ၊ နေ့သန့်ရာညသန့်ရာတို့ကို ဖန်ဆင်းထားလေသည်။ မြတ်စွာဘုရားသခင်သည် ရဟန်းများနှင့်အတူ ကြွရောက်တော်မူလာ၍ ရှား တောနေရှင်ရေဝတထံမှာပင် တစ်လလုံးလုံး သီတင်းသုံးစံနေတော်မူသည်။ ထိုတစ်လသော ကာလပတ်လုံးမှာလည်း အရှင်သီဝလိမထေရ်၏ ဘုန်းကံဖြင့်သာ ကြောင့်ကြမဲ့ သီတင်းသုံးစံနေတော်မူသည်။

ရဟန်းကြီးနှစ်ပါး၏ အတွေး

မြတ်စွာဘုရားသခင်သည် ရှားတောကျောင်းမှာ သီတင်းသုံးစံနေတော်မူစဉ် နောက်တော်မှပါလာသော ရဟန်းတို့အနက် ကြီးမှ ရဟန်းဖြစ်သော ရဟန်းကြီးနှစ်ပါးက ဤသို့တွေးတောကြသည်။

“..ဤရှင်ရေဝတ၏ ကျောင်းပရိဝုဏ်စသည်တို့သည် သင့်တင့်ကောင်းမွန်လှပေသည်။ ဤသို့ကောင်းမွန်စေရန် အလုပ်သစ်တို့ကို ပြုလုပ်နေရသော ထိုရှင်ရေဝတသည် ရဟန်းတရားကို အဘယ်မှာ ကျင့်ကြံနိုင်ပါမည်နည်း။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ‘အရှင်သာရိပုတ္တရာမထေရ်၏ ညီငယ်ဖြစ်သောကြောင့်’ မျက်နှာကြီးရာသို့လိုက်၍ ရှင်ပြုသစ်စဖြစ်သော ဝါငယ်သေးသည့် ဤရှင်သာမဏေထံသို့ ကြွရောက်တော်မူခဲ့ချေသည် တကား..” တွေးတော ကြံစည်နေကြသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ထိုနေ့မှိုးသောက်ယံ
မှာ မဟာကရုဏာသမာပတ်ဖြင့် လောကကို ကြည့်ရှုတော်မူလေ
သော် ထိုရဟန်းကြီးနှစ်ပါး၏တွေးတောကြံစည်နေသည့်အဖြစ်ကို
သိမြင်တော်မူသည်။ တစ်လပတ်လုံးသီတင်းသုံး၍ ပြန်လည်ထွက်ကြွ
တော်မူသောနေ့မှာ ‘ထိုရဟန်းကြီးနှစ်ပါး၏ ဆီမှုတ်၊ရေဘူး၊ဖိနပ်တို့ကို
မေ့လျော့နေစေရန်’ အဓိဋ္ဌာန်တော်မူ၍ ထွက်ကြွတော်မူသည်။ ရဟန်း
ကြီးနှစ်ပါးသည် မြတ်စွာဘုရားသခင်အဓိဋ္ဌာန်တော်မူသည့်အတိုင်း
ထိုပစ္စည်းတို့ကို မေ့လျော့၍ ဘုရားရှင်နှင့်အတူ ထွက်လာခဲ့ကြသည်။
ကျောင်းဝင်းအပြင်သို့ အရောက်မှာ မြတ်စွာဘုရားသခင်သည်
အဓိဋ္ဌာန်တော်မူသည်ကို ရုပ်သိမ်းတော်မူလိုက်သည်။

အဓိဋ္ဌာန်တော်ကို ရုပ်သိမ်းတော်မူလိုက်သည်နှင့် ရဟန်းကြီး
နှစ်ပါးသည် မိမိတို့ ပစ္စည်းမေ့လျော့နေသည့်အဖြစ်ကို သတိရကြပြီး
ပြန်ယူရန် ကျောင်းတွင်းသို့ ပြန်ဝင်လာကြသည်။ ထိုအချိန်တွင်
ရှင်ရေဝတသည် ဖန်ဆင်းထားသည်တို့ကို ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။
ခုလေးတင်ကမှ သင့်တင့်ကောင်းမွန်လွန်းလှသော ကျောင်းအဆောင်
ဆောင်တို့ ပျောက်ကွယ်သွားပြီး ဆူးငြောင့်ခလုတ်အတိပြွမ်းသော
ရှားတောအဖြစ်သို့ မူလအတိုင်း ပြန်ရှိနေသည်ကို တွေ့ကြရသည်။
ရဟန်းကြီးနှစ်ပါးသည် မိမိတို့မေ့ကျန်ခဲ့သော ပစ္စည်းတို့ကို ရှာဖွေ
ကြရာ ရှားငုတ်ဆူးငြောင့်တို့ အကြိမ်ကြိမ်စူးခံရပြီးမှ ရှားပင်တစ်ပင်မှာ
ချိတ်ထားသော မိမိတို့ပစ္စည်းကိုတွေ့၍ ယူငင်ကာပြန်လာကြသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ရဟန်းအပေါင်းခြံရံ
လျက် ခရီးစဉ်အတိုင်း သာဝတ္ထိပြည်သို့ကြွတော်မူ၍ ဝိသာခါ
ဒါယိကာမကြီး၏အလှူဖြစ်သော ပုဗ္ဗာရုံကျောင်းတော်မှာ သီတင်းသုံး
စံနေတော်မူသည်။ နောက်တစ်နေ့မှိုးလင်းသော် ရဟန်းကြီးနှစ်ပါးသည်
ဝိသာခါဒါယိကာမကြီး၏ အိမ်သို့ သွားရောက်၍ ယာဂုဆွမ်းကို
အလှူခံဘုဉ်းပေးနေကြသည်။

ဝိသာခါ၏လျှောက်ထားချက်

ဝိသာခါ ဒါယိကာမကြီးက ရဟန်းကြီးနှစ်ပါးဆွမ်းကိစ္စအပြီးမှာ မေးလျှောက်သည်။

“အရှင်ဘုရားတို့-အရှင်မြတ်တို့သည် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်နှင့်အတူ ရှင်ရေဝတ၏ရှားတောကျောင်းသို့ လိုက်ပါ ကြွတော်မူကြပါသလားဘုရား”

“ဟုတ်ပေသည်ဒါယိကာမကြီး၊ ကြွခဲ့ကြပေသည်။”

“အရှင်ဘုရားတို့-ရှင်ရေဝတ၏တောကျောင်းသည် မွေ့လျော် ပျော်ဖွယ် ကောင်းပါသလားဘုရား”

“ဒါယိကာမကြီး-ရေဝတ၏တောကျောင်းသည် အဘယ်မှာ မွေ့လျော်ဖွယ်ကောင်းပါမည်နည်း။ ရှားငုတ်ဆူးသက်သက်ဖြင့် ရောပြွမ်းနေသည်ဖြစ်၍ ပြိတ္တာတို့နေရာမှာပင် တူနေသေးတော့သည် ဒါယိကာမကြီး”

ထိုသို့စကားပြောဆိုနေစဉ် ရဟန်းငယ်နှစ်ပါး ကြွတော်မူလာ၍ ဝိသာခါက ယာဂုဆွမ်းကပ်လှူပြီးနောက် ရှေးနည်းတူ မေးမြန်း လျှောက်ထားသည်။ ရဟန်းငယ်နှစ်ပါးက-

“ဒါယိကာမကြီး-ရှင်ရေဝတသာမဏေသီတင်းသုံးရာ ထိုတောရ ကျောင်းသည် ငါတို့ကဲ့သို့သောသူသည် ပြောဆိုချိမ့်မြင်းခြင်းငှာ မစွမ်း နိုင်လောက်အောင် မွေ့လျော်ဖွယ်ကောင်းပေသည်။ တာဝတိံသာ နတ်ပြည်မှ သုဓမ္မာနတ်သဘင်နှင့်ပင် တူလှသေးတော့သည်။ တန်ခိုး ဖြင့် ဖန်ဆင်းထားသလား အောက်မေ့ရပေသည်”ဟု ချီးမွမ်းပြောဆို ကြသည်။ ဝိသာခါက-

“..ရှေးဦးကြွလာသော ရဟန်းတို့ စကားကတစ်မျိုး၊ နောက်မှ ကြွလာသော ရဟန်းတို့စကားက တစ်မျိုးအားဖြင့် တစ်မျိုးစီ ကွဲပြား နေချေသည်။ ထိုစကားနှစ်ရပ်အနက် ရှေးဦးကြွလာသော ရဟန်းကြီး တို့က ပစ္စည်းတစ်စုံတစ်ရာ မေ့လျော့ကျန်ရစ်ခဲ့သဖြင့် တန်ခိုး

ရုပ်သိမ်းပြီးသောအခါမှာ ပစ္စည်းပြန်ယူခဲ့ခြင်း ဖြစ်ပေမည်။ နောင်မှ ကြွလာသော ရဟန်းငယ်တို့ကား တန်ခိုးဖန်ဆင်းထားသော အခါမှာ သွားရောက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်..”ဟု မိမိဉာဏ်ပညာ အားလျော်စွာ ကြံဆင်ခြင်ပြီးနောက် ‘မြတ်စွာဘုရားသခင် ကြွတော်မူလာသော အခါမှာ မေးလျှောက်တော့မည်’အတွေးဖြင့် ဆိုင်းလင့်ငုံမျှော်နေသည်။

ထိုအခိုက်အခါမှာပင် မြတ်စွာဘုရားသခင်သည် သံဃာတော် အပေါင်းခြံရံလျက် ဝိသာခါဒါယိကာမကြီးအိမ်သို့ ကြွတော်မူလာ သည်။ ဝိသာခါသည် ဘုရားအမှူးရှိသော သံဃာတော်အပေါင်းကို ကောင်းမွန်စွာ ပြုစုလုပ်ကျွေးပြီးနောက် ဆွမ်းကိစ္စပြီးဆုံးသောအခါမှာ မြတ်စွာဘုရားသခင်ကို ယ်တော်မြတ်အား ရိုသေစွာရှိခိုး၍ မေးလျှောက်သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရှင်တော် မြတ်ဘုရားနှင့်အတူ ကြွသွားတော်မူကုန်သော ရဟန်းတို့တွင် အချို့ သောရဟန်းတို့က ‘ရှင်ရေဝတသာမဏေ၏နေရာသည် ရှားဆူး သစ်ငုတ်တို့ဖြင့် ရောပြွမ်းနေသည်။ နေချင့်စဖွယ်လုံးဝမရှိ’ဟု ပြောဆို ကြပါသည်ဘုရား၊ အချို့သောရဟန်းတို့က ‘ရှင်ရေဝတသာမဏေ၏ တောကျောင်းသည် မွေ့လျော်ပျော်ဖွယ်ရာအတိ ဖြစ်ပါပေသည်’ဟု ပြောဆိုကြပါသည်ဘုရား။ ဤသို့ စကားနှစ်ရပ်ကွဲပြားနေခြင်းသည် အကြောင်း အဘယ်သို့ ရှိပါသနည်းဘုရား”

“ဒါယိကာမ ဝိသာခါ-ရွာမှာဖြစ်စေ၊ တောမှာဖြစ်စေ၊ မည်သို့ သောအရပ်ဒေသမှာမဆို ကိလေသာကင်းစင်သော ရဟန္တာပုဂ္ဂိုလ်တို့သည် သီတင်းသုံးနေကြသည်။ ထိုသို့သော အရပ်ဒေသမျိုးသည် မွေ့လျော်ဖွယ် ကောင်းလှသည်သာတည်း”မိန့်တော်မူပြီးလျှင် အောက်ဓမ္မဒေသနာ တော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
 ဂါမေ ဝါ ယဒိ ဝါ ရညေ၊
 နိဇ္ဇေ ဝါ ယဒိ ဝါ ထလေ။
 ယတ္ထ အရဟန္တာ ဝိဟရန္တိ၊
 တံ ဘူမိ ရာမဏေယျကံ။

မြန်မာပြန်။ ။ ရွာဖြစ်စေ၊ တောဖြစ်စေ၊ ချိုင့်ဝှမ်းဖြစ်စေ၊ ကြည်းကုန်း
 ဖြစ်စေ ရဟန္တာတို့နေရာအရပ်သည် ပျော်မွေ့ဖွယ်
 ရှိသည်သာတည်း။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောလူတို့ သောတာ
 ပတ္တိဖိုလ်၌ တည်ကြလေသည်။

* * *

အရှင်သီဝလိမထေရ်

နောင်အခါ၌ တစ်နေ့မှာ ရဟန်းတို့သည်-

“ငါ့ရှင်တို့-အရှင်သီဝလိမထေရ်သည် အဘယ်ကြောင့် ခုနစ်နှစ်
 ခုနစ်လ ခုနစ်ရက်တို့ပတ်လုံး အမိဝမ်းတွင်းမှာ ပဋိသန္ဓေကိန်းအောင်း
 နေရသနည်း။

“အဘယ်သို့သော အကျိုးဆက်အာနိသင်ကြောင့် လာဘ်လာဘ
 ပေါများသူတို့၏ အထွတ်အထိပ်ဖြစ်ရပါလိမ့်မည်နည်း” ဟူသော
 စကားကို ပြောဆိုနေကြသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်
 သည် ရဟန်းတို့ ပြောဆိုနေကြသော စကားကို ကြားသိတော်မူ
 လေလျှင်-

“ချစ်သားရဟန်းတို့ - အဘယ်စကားကို ပြောဆိုနေကြသနည်း”
 မေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဤမည်
 သော စကားပါဘုရား” လျှောက်ထားသည်တွင် မြတ်စွာဘုရားသခင်
 ကိုယ်တော်မြတ်သည် အရှင်သီဝလိမထေရ်၏ ရှေးဘဝက ပြုခဲ့ဖူး

သော အကြောင်းကံကို ဟောကြားတော်မူလိုသည်ဖြစ်၍ အရှင်သီဝလိ မထေရ်၏ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော် မူလေသည်။

အတိတ်ဖြစ်ရပ်

အရှင်သီဝလိမထေရ်၏ ရှေးဖြစ်ကြောင်း

ချစ်သားရဟန်းတို့-

ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် ကိုးဆယ့်တစ် ကမ္ဘာမှ အထက်ကာလ ဝိပဿီမြတ်စွာဘုရားထင်ရှားပွင့်တော်မူစဉ် အခါက ဖြစ်သည်။ ဝိပဿီမြတ်စွာဘုရားသခင်သည် ဇနပုဒ်တို့သို့ ဒေသစာရီလှည့်လည်တော်မူပြီး ကြွလာခဲ့ရာ ခမည်းတော်မင်းကြီး၏ မြို့တော်သို့ တစ်ဖန်ပြန်ရောက်တော်မူလာခဲ့သည်။ ခမည်းတော် မင်းကြီးသည် ဘုရားအမှူးရှိသော သံဃာတော်တို့အား အာဂန္တုက ဘတ်(ဧည့်သည်အတွက် စီမံအပ်သောဆွမ်း)ကို စီမံ၍-

“မြို့သူမြို့သားအပေါင်းတို့သည်လည်း ငါ့အလှူမှာ အပေါင်း အဖော်အဖြစ် ပါဝင်ကြပါကုန်လော့” သတင်းစကား ပြောကြားသိစေ သည်။ မြို့သူမြို့သားတို့က-

“ငါတို့သည် မင်းကြီးလှူဒါန်းသော အလှူပစ္စည်းထက် သာလွန် ကောင်းမြတ်သောအလှူကို ပေးလှူကြမည်” ညှိနှိုင်းတိုင်ပင်၍ မြတ်စွာ ဘုရားအား ပင့်ဖိတ်၍ နောက်တစ်နေ့မှာ အလှူကို ပြုပြင်စီမံပြီး မင်းကြီးထံ သတင်းစကား ပို့လိုက်ကြသည်။

မင်းကြီးသည် မြို့သူမြို့သားတို့၏အလှူကို ကြည့်ရှုပြီး “သင်တို့ အလှူထက်ကောင်းအောင်လှူမည်” ကြံ၍ နောက်တစ်နေ့မှာ မြတ်စွာ ဘုရားသခင်အား ပင့်ဖိတ်၍ လှူပြန်သည်။ ဤသို့ဖြင့် မင်းကြီးက တစ်လှည့်၊ မြို့သူမြို့သားတို့က တစ်လှည့်ဖြင့် တစ်ဦးကိုတစ်ဦး မနိုင် မရှုံးရှိနေကြသည်။ ခြောက်ကြိမ်မြောက်မှာ မြို့သူမြို့သားတို့က-

“ငါတို့ပြုစုလှူဒါန်းသော အလှူပစ္စည်းများမှာ ဤမည်သော အလှူပစ္စည်းမျိုး မပါ၊မရှိဟု မပြောရအောင် ပြုစုလှူဒါန်းကြမည်” တိုင်ပင် ပြုစုစီမံပြီးလျှင်-

“ဤအလှူမှာ အဘယ်ပစ္စည်း၊ အဘယ်အရာမပါသေးသနည်း” စိစစ်ကြည့်ရှုသည်ရှိသော် လတ်ဆတ်သောပျားလပို့မပါသေး၊ မရှိသေးသည်ကို မြင်ကြသည်။ ထိုအခါ မြို့သားတို့က မကျိုမချက် ရသေးသည့် လတ်ဆတ်သောပျားရည်ရစေရန် မြို့တံခါး လေးဘက်မှာ အသပြာတစ်ထောင်ပေး၍ ရှာဖွေစေသည်။

ငွေတစ်ထောင်တန်ပျားရည်

ထိုနေ့မှာ တောသားတစ်ယောက်သည် ရွာစားကို တွေ့ဖို့ရန် လာခဲ့ရာ လမ်းခရီးအကြားမှာ ပျားလပို့တစ်ခုကိုမြင်၍ ပျားတို့ကို မောင်းထုတ်ထွက်ပြေးစေပြီး သစ်ခက်ကိုပါချိုးဖဲ့၍ “ရွာစားကို ပေးမည်”ဟု ပျားလပို့ကို ယူလာခဲ့သည်။ ပျားလပို့ရရန်အတွက် ရှာဖွေစောင့်စားနေသူတို့သည် ပျားလပို့ကို ကိုင်လာသော တောသားကို မြင်၍ မေးသည်။

“အဆွေယောက်ျား-သင့်ပျားလပို့ကို ရောင်းပါမည်လား”

“အရှင်တို့-ရောင်းရန်မဟုတ်ပါ”

“အဆွေယောက်ျား-ဤငွေတစ်ကျပ်ဖြင့် သင်၏ပျားလပို့ကို ရောင်းပေးပါ”ဆိုလျှင် တောသားယောက်ျား စဉ်းစားသည်။

“..ဤပျားလပို့သည် တစ်မတ်မျှလောက် မတန်ပါဘဲလျက် ငွေတစ်ကျပ်ပေးပြီး ဝယ်ယူနေသည်။ သူ့မှာ ငွေများစွာပါလာဟန် တူသည်။ တစ်ဆတစ်ဆတိုးတိုးပြီး အဖိုးများစွာရအောင်ပြုမည်..” ကြံပြီး

“အရှင်-အကျွန်ုပ်မရောင်းနိုင်ပါ”

“သို့ဖြစ်လျှင် ငွေနှစ်ကျပ်ပေးပါမည်။ ရောင်းပေးပါ”

“မရောင်းနိုင်ပါ”ဆိုသဖြင့် ဆတက်တိုးတိုးပေးပြီး ငွေတစ်ထောင် သို့ ရောက်သောအခါ မြို့သားက မိမိမှာပါလာသောငွေတစ်ထောင်

ကို အကုန်ပေးပြီး “ပျားလပို့ကို ရောင်းပေးပါရန်”တောင်းပန်သည်။
တောသားက ပြန်မေးသည်။

“အရှင်-သင်ရူးနေသလား၊ သို့မဟုတ် ပစ္စည်းဥစ္စာထားစရာ
မရှိအောင် ပေါများနေသလား။ တစ်မတ်သော်မှ မတန်သော
ပျားလပို့ကို ငွေတစ်ထောင်ပေး၍ ဝယ်လေဘိသည်။ မည်သည့်
အကြောင်း ရှိပါသနည်း”

“အဆွေ - ဤပျားလပို့တန်ဖိုး မည်မျှရှိသည်ကို ငါသိပါ၏။
သို့သော် ငါတို့မှာ အလုပ်ထူးတစ်ခုလုပ်ရန် ရှိပါသည်။ ထို့ကြောင့်
မတန်မဆ ဈေးပေး၍ ဝယ်ယူရခြင်း ဖြစ်ပါသည်”

“အရှင်-မည်သို့သော အလုပ်ထူးပါနည်း”

“အဆွေ-မြို့နေသူ လူအပေါင်းသည် ရဟန်းသံဃာတော်ပေါင်း
ခြောက်သောင်းရှစ်ထောင် အခြံအရံရှိသော ဝိပဿီမြတ်စွာဘုရား
သခင်အား ဆွမ်းကပ်လှူဒါန်းဖို့ရာ ကြီးကျယ်သော အလှူဒါနကို
ကောင်းစွာပြုစီရင်နေကြသည်။ ထိုသို့ပြုစီရင်ရာမှာ လှူဖွယ်ပစ္စည်း
အားလုံးပြည့်စုံပါလျက် လတ်ဆတ်သောပျားရည် တစ်ခုသာ မပါ၊
မရှိသေးဖြစ်နေသည်။ ထို့ကြောင့် ငါသည် အဆွေ၏ပျားလပို့ကို
မတန်တဆငွေတစ်ထောင်ပေး၍ ဝယ်ယူရခြင်း ဖြစ်ပါသည်”

“အရှင်-သို့ဖြစ်လျှင် ငါသည် တန်ဖိုးငွေဖြင့် မရောင်းလိုပါ။
အရှင်တို့ပြုလုပ်သော ကုသိုလ်ဒါနမှာ အဖို့ဘာဂကို အကယ်ရပါလျှင်
ပေးပါမည်”ဆိုရာ-

မြို့သားက အမြန်ပြေးသွားပြီး လူအများအား ပြောပြသည်။
လူအများက တောသား၏သဒ္ဓါတရားအားကြီးသည်ကိုသိ၍-

“ကောင်းပါပြီ၊ ကုသိုလ်အဖို့ဘာဂကို ရပါစေမည်”ပြောဆို
ဝန်ခံ၍ ဘုရားအမှူးရှိသော သံဃာတော်တို့အနီးမှာ ထိုင်နေစေသည်။
ယာဂုခဲဖွယ်တို့ကို ဆက်ကပ်လှူဒါန်းပြီးနောက် ရွှေခွက်ကြီးတစ်ခုကို
ဆောင်ယူ၍ ပျားလပို့ကို ညှစ်ကြသည်။

ထိုတောသားမှာ ရွာစားအား လက်ဆောင်ပေးရန် နို့ဓမ်း တစ်အိုးလည်း ပါလာသေးသဖြင့် တောသားသည် နို့ဓမ်းကို ရွှေခွက် တွင်းသို့ သွန်းလောင်းပြီး ပျားရည်ဖြင့်ရောနှောမွှေနှောက်၍ ဘုရား အမှူးရှိသော သံဃာတော်တို့အား အစဉ်အတိုင်း ပေးလှူဆက်ကပ် သွားသည်။ ထိုနို့ပျားရည်သည် ခြောက်သောင်းရှစ်ထောင်သော ရဟန်းသံဃာတော်တို့အလိုရှိတိုင်း ဘုဉ်းပေးသုံးဆောင်ကြသည်။ ပြည့်စုံလုံလောက်ရုံမျှမက ပိုလွန်ကြွင်းကျန်၍ပင်နေသေးသည်။

[မှတ်ဖွယ်။ ။ ဤ၌ နို့ပျားရည်အနည်းငယ်သည် များစွာသော ရဟန်းတို့အား အဘယ်ကြောင့်ပြည့်စုံလုံလောက်နိုင် ပါမည်နည်း- ဟူ၍မတွေးတော၊ မကြံစည်အပ်ပေ။ ထိုစကားမှန်၏။ အနည်းငယ်မျှသော ထိုနို့ပျားရည် သည် မြတ်စွာဘုရားသခင်၏ တန်ခိုးတော်ကြောင့် အလုံးစုံသော ရဟန်းတို့အား ပြည့်စုံလုံလောက်ပေ သည်။ မြတ်စွာဘုရားသခင်၏တန်ခိုးတော်အရာ သည် မကြံစည်အပ်၊ မကြံစည်ထိုက်၊ မကြံစည် ကောင်းပေ။မကြံစည်အပ်သော တရားလေးပါးရှိ သည်။

၁။ ဗုဒ္ဓဝိသယ = ဘုရားအရာ၊

၂။ ဈာနဝိသယ = ဈာန်တရားအရာ၊

၃။ လောကဝိသယ = လောကအရာ၊

၄။ ကမ္မဝိပါကဝိသယ = ကံအကျိုးပေးအရာ အားဖြင့် ၄-ပါးရှိသည်။ ထို ၄-ပါးကို ကြံစည်သူအား ရူးသွပ်ခြင်း ဖြစ်တတ် လေသည်။ ဤကား မှတ်ဖွယ်တည်း။

ပြည့်ရှင်မင်းဖြစ်ခြင်း

တောသားယောက်ျားသည် ဤမျှလောက်သော ကုသိုလ် ကောင်းမှုကံကို အားထုတ်ပြုလုပ်ပြီး အသက်၏အဆုံးမှာ နတ်ပြည်၌

ဖြစ်ရလေသည်။ သံသရာမှာ ကျင်လည်ရစဉ် ဘဝတစ်ခုမှာ နတ်ပြည်မှ စုတေခဲ့၍ ဗာရာဏသီမင်းကြီး၏သားတော် ဖြစ်ခဲ့သည်။ ခမည်းတော် နတ်ရွာစံလျှင် မင်းအဖြစ်သို့ရောက်သည်။ ထိုမင်းသည် တစ်ရံရောအခါမှာ မြို့တစ်မြို့ကို တိုက်ခိုက်သိမ်းယူမည်ဟု သွားရောက်၍ စစ်သည်ဗိုလ်ပါများစွာတို့ဖြင့် မြို့ကိုဝိုင်းရံထားပြီး-

“မင်းအဖြစ်ကိုလည်း ပေးအပ်မည်လော၊ စစ်ကိုလည်း တိုက်မည်လော” သတင်းစကားပို့လိုက်သည်။ မြို့သားတို့က-

“ငါတို့သည် မင်းအဖြစ်ကိုလည်း မပေးလိုပါ။ စစ်လည်း မတိုက်လိုပါ” ပြန်ကြားပြီး မြို့တံခါးကြီးတို့ကို ပိတ်ထားလိုက်ကြသည်။ တံခါးငယ်တို့ဖြင့် တိတ်တဆိတ်ထွက်၍ ထင်း၊ ရေ-စသည်တို့ကို ယူဆောင်ကြသည်။ ဗာရာဏသီမင်းသည် မြို့တံခါးမကြီးလေးခုကို လုံခြုံစွာ စောင့်ကြပ်စေလျက် ခုနစ်နစ်၊ ခုနစ်လတို့ပတ်လုံး ဝိုင်းရံပိတ်ဆို့ထားသည်။

ဘုရင့်မယ်တော်ကြီး

ဗာရာဏသီမင်းကြီး၏မယ်တော်မိဖုရားကြီးက “ငါ့သားတော်သည် မည်ကဲ့သို့ ပြုလုပ်သနည်း” မေးရာ “ဤမည်သော ပုံစံဖြင့် ပြုလုပ်နေပါသည်” ဟု လျှောက်တင်ကြသဖြင့် အကြောင်းစုံကို သိရလျှင်-

“ငါ့သားတော်သည် မိုက်လှဘိသည်။ သွားကြချေ။ မြို့တံခါးငယ်တို့ကိုလည်း ဆို့ပိတ်ဝန်းရံရမည် ငါပြောလိုက်ကြောင်း တင်လျှောက်ကြချေလော့” စေလွှတ်လိုက်သည်။

မင်းကြီးသည် မယ်တော်မိဖုရားကြီး ပြောသည့်အတိုင်း ပြုလုပ်စေသည်။ မြို့သားတို့ အပြင်သို့ထွက်ခွင့်မရကြတော့ချေ။ ခုနစ်ရက်မြောက်သောနေ့မှာ မြို့သားတို့က မိမိတို့မင်းကို ဖမ်းဆီးသတ်ဖြတ်ပြီး ဗာရာဏသီမင်းကြီးအား မင်းအဖြစ်ကို ပေးလိုက်ကြသည်။

ဗာရာဏသီမင်းကြီးသည် ဤမည်သော အကုသိုလ်ကံကို ပြုလုပ်မိပြီးနောက် သေလွန်သော် အဝီစိငရဲမှာ ဖြစ်ရသည်။ မြေကြီး

အထုအထက်သို့ တစ်ယူနေ့မြင့်တက်သည့်တိုင်အောင် အဝီစိငရဲမှာ ခံရပြီးနောက် ငရဲမှ စုတေခဲ့ပြီး သာဝတ္ထိပြည်မှာ မယ်တော်ဖြစ်ခဲ့ဖူးသော သုပ္ပဝါသာ ဝမ်းတိုက်၌ ပဋိသန္ဓေနေလာသည်။ ခုနစ်နှစ်၊ ခုနစ်လတို့ပတ်လုံး အမိဝမ်းတွင်းမှာ ကိန်းအောင်းခဲ့ရသည်။ ဖွားမြင်သောအခါမှာလည်း ခုနစ်ရက်လုံးလုံး အမိ၏ယောနိမှာ ဖိလာကန့်လန့်ဖြစ်ကာ တွေဝေမိန်းမော နစ်မျောခံစားရလေသည်။

ချစ်သားရဟန်းတို့-

သီဝလိမထေရ်သည် ထိုစဉ်အခါက မြို့ကို ဝန်းရံပိတ်ဆို့ပြီး ဝန်းရံခဲ့သော မကောင်းမှုကံကြောင့် ဤမျှလောက်သော ကာလပတ်လုံး ငရဲ၌ခံစားရပြီး တံခါးငယ်တို့ကို ပိတ်ဆို့ထားသောအပြစ်ကြောင့် ထိုငရဲမှ လွတ်လာပြီးနောက် မိခင်သုပ္ပဝါသာ၏ဝမ်းမှာ ပဋိသန္ဓေနေလာသည်။ ခုနစ်နှစ်၊ ခုနစ်လပတ်လုံး ကိန်းအောင်းနေရသည်။ အသစ်စက်စက်ဖြစ်သော လတ်ဆတ်သည့်ပျားရည်ကို ပေးလှူပူဇော်ခဲ့သော ကုသိုလ်ကံကြောင့် လာဘ်လာဘပေါသူတို့၏ အထွတ်အထိပ်သို့ ရောက်လေသည်”ဟု မိန့်တော်မူသည်။

ဤကား အရှင်သီဝလိ မထေရ်၏ဖြစ်စဉ် အကျဉ်းတည်း။

* * *

ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

သောတာပန် တည်ကြခြင်း

ထို့နောက်တစ်ဖန် တစ်နေ့သောအခါမှာ ရဟန်းတို့က-

“ငါ့ရှင်တို့ - ရှင်ရေဝတသာမဏေ၏ လာဘ်လာဘအရာသည် အံ့ဩဖွယ်ရှိပါပေသည်။ ဘုန်းကံရှိပါပေသည်။ ရဟန်းတော်တစ်ပါးစီ အား ကျောင်း၊ စင်္ကြံ၊ ပရိဂူဏ်၊ အာရာမ်တစ်ခုစီ စသောအားဖြင့် ငါးရာ ကုန်သော ကျောင်းစသည်တို့ကို ပြုလေဘိသည်”ဟူသော စကားကို ပြောဆိုနေကြသည်။ ထိုစဉ်မြတ်စွာဘုရားသခင် ကြွတော်မူလာ၍-

“ချစ်သားရဟန်းတို့- အဘယ်စကားကို ပြောဆိုစည်းဝေးနေကြသနည်း” မေးတော်မူရာ-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဤမည်သော စကားပါဘုရား”လျှောက်ထားသည်ရှိသော်-

“ချစ်သားရဟန်းတို့-ငါ၏သားတော်အား ကောင်းမှုလည်း မရှိ။ မကောင်းမှုလည်း မရှိ။ နှစ်ပါးစုံသော ကုသိုလ်အကုသိုလ်တို့ကို ထိုထိုသော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် ပယ်လှန်စွန့်ပစ်အပ်ပေပြီ” မိန့်တော်မူပြီးမှ ဗြဟ္မဏဝဂ်မှာပါရှိသော အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယောဓ ပုညဉ္စ ပါပဉ္စ၊

ဥဘော သင်္ဂ ဥပစ္စဂါ။

အသောက ဝိရဇံ သုဒ္ဓံ၊

တမဟံ ဗြူမိ ဗြာဟ္မဏံ။ ။

မြန်မာပြန်။ ။ အကြင်သူသည် ဤလောက၌ ကုသိုလ်အကုသိုလ် နှစ်မျိုးလုံး၌ ငြိတွယ်မှုကို လွန်မြောက်၏။ စိုးရိမ်မှု မရှိ။ ရာဂတည်းဟူသော မြူကင်း၏။ စင်ကြယ်၏။ ထိုသူကို မကောင်းမှုမှအပ ပြုပြီးသူ “ဗြာဟ္မဏ”ဟု ငါဘုရား ဟောတော်မူသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့သည် သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။

ရှားတောနေ ရှင်ရေဝတဝတ္ထုပြီး၏။

(၁၀)

မထင်ရှားသော မိန်းမဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း
တော်၌ သီတင်းသုံးစံနေတော်မူစဉ် မထင်ရှားသော မိန်းမ
တစ်ယောက်ကို အကြောင်းပြု၍ “ရမဏီယာနိ အရညာနိ”
အစရှိသော ဓမ္မ ဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အိမ်စဉ်မပြတ် ဆွမ်းခံရပ်လျက် ပိဏ္ဏပါတ်တင်ကို ဆောက်
တည်လေ့ရှိသော ရဟန်းတစ်ပါးသည် မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်ထံမှာ ကမ္မဋ္ဌာန်းကို သင်ယူပြီး ဥယျာဉ်ဟောင်းကြီး
တစ်ခုအတွင်းသို့ ဝင်ရောက်၍ ရဟန်းတရားကို အားထုတ်လေသည်။

ပြည့်တန်ဆာမတစ်ဦး

တစ်နေ့မှာ ပြည့်တန်ဆာမတစ်ဦးကို ယောက်ျားတစ်ဦးက-

“ဤမည်သော အရပ်သို့ ငါသွားနှင့်မည်။ ထိုအရပ်သို့ သင်လာ
ခဲ့ပါ” ဟု ချိန်းချက်မှာကြားထားသဖြင့် ချိန်းထားသောနေရာသို့ လာခဲ့
သည်။ သို့သော် ချိန်းဆိုထားသော ယောက်ျားကား မရောက်လာချေ။
ထိုမိန်းမသည် ချိန်းထားသော ယောက်ျားလာမည့်လမ်းကို မျှော်ကြည့်
နေခဲ့သည်။ အချိန်တန်သော်လည်း ရောက်မလာတော့သဖြင့်
ထိုယောက်ျားအပေါ် စိတ်ကုန်သွားပြီး ဟိုဟိုသည်သည် သွားလာရင်း

ဥယျာဉ်တွင်းသို့ ဝင်လာခဲ့သည်။ ဥယျာဉ်တွင်းမှာ တရားအားထုတ်နေသောရဟန်းကိုမြင်၍ ဟိုဟိုသည်သည် ကြည့်ရာမှာ မည်သူ့ကိုမှ မမြင်သဖြင့်-

“..ဤရဟန်းသည်လည်း ယောက်ျားသာဖြစ်သည်။ ဤရဟန်းကိုပင် မိန်းမမာယာဖြင့် လှည့်ပတ်ဖြားယောင်းတော့မည်..” စဉ်းစား၍ ရဟန်း၏ရှေ့တည့်တည့်မှာရပ်လျက် ခါးဝတ်ကို ချွတ်လိုက်ဝတ်လိုက် လုပ်သည်။ ဆံထုံးကို ဖြေကာ ပြုလုပ်သည်။ လက်ခုပ်လက်ဝါးတီး၍ အသံထွက်အောင် ရယ်သည်။

တရားရှုမှတ်နေသော ရဟန်းအား သံဝေဂစိတ်တစ်ကိုယ် ပျံ့နှံ့သွားပြီး “..ဘာကြောင့်ဖြစ်ပါလိမ့်” ဟု ဆင်ခြင်သည်။ ထိုစဉ်ကာလမှာပင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည်လည်း-

“ငါဘုရားရှင်ထံမှာ ကမ္မဋ္ဌာန်းသင်ယူပြီး တရားအားထုတ်မည် ဟု သွားသောရဟန်းသည် အဘယ်သို့ ဖြစ်လေသနည်း” စူးစမ်းဆင်ခြင်တော်မူလေသော်-

“မထေရ်မြတ်အား ဖြားယောင်းနေသော ထိုမိန်းမကို မြင်တော်မူ၍ မထေရ်မြတ်လည်း သံဝေဂစိတ်ဖြစ်သည်ကို သိမြင်တော်မူသောကြောင့် ဂန္ဓကုဋိတိုက်တော်မှာ သီတင်းသုံးတော်မူနေလျက်ကသာလျှင်-

“ချစ်သားရဟန်း-ကာမကို ရှာမှီးလေ့ရှိကုန်သော သူတို့အတွက် ပျော်မွေ့ဖွယ်ရာ မဟုတ်သော အရပ်ဌာနသည် ရာဂကင်းသော ရဟန္တာပုဂ္ဂိုလ်တို့အား ပျော်မွေ့ဖွယ် အရပ်ဌာနဖြစ်ပေသည်” ဟု ထိုရဟန်းနှင့်အတူ စကားမိန့်ဆိုတော်မူသည်။

ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ခြင်း

မိန့်တော်မူပြီး၍ ရောင်ခြည်တော်ခြောက်ပါးကို ကွန့်မြူးပျံ့နှံ့စေတော်မူပြီး ထိုရဟန်းအား တရားဟောတော်မူလိုသည်ဖြစ်၍ အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
ရမဏီယာနိ အရညာနိ၊
ယတ္ထ နရမတိ ဇနော။
ဝီတရာဂါ ရမိဿန္တိ၊
န တေ ကာမဂဝေသိနော။

မြန်မာပြန်။ ။ မွေ့လျော်ဖွယ်ကောင်းသော တောအရပ်တို့ ရှိကြသည်။ လူဝတ်ကြောင်များ မမွေ့လျော်ရာအရပ် ဌာန၌ ရဟန္တာများ ပျော်မွေ့ကြကုန်လတ္တံ့။ ကာမဂုဏ်ကို ရှာမှီးလေ့ရှိကုန်သော လူများသည် ထိုအရပ် ဌာနများမှာ မပျော်မွေ့ကြကုန်လတ္တံ့။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုမထေရ်သည် တင်ပျဉ်ခွေထိုင် နေလျက်မှာပင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်သွားသည်။ ထို့နောက် ကောင်းကင်ခရီးဖြင့်လာခဲ့ပြီး မြတ်စွာဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းထောမနာခြင်းကိုပြုလျက် ခြေတော်အစုံကို ရှိခိုးဦးတိုက်ပြီး အရပ်တစ်ပါးသို့ ကြွသွားတော်မူလေသည်။

မထင်ရှားသောမိန်းမ ဝတ္ထုပြီး၏။

*

*

*

အရဟန္တာဝဂ္ဂ

အရဟန္တ = ရဟန္တာတရား

ဝဂ္ဂ = အစုငယ်(ဝါ)အခန်းငယ်

အရဟန္တဝဂ္ဂ = အရဟန္တဝဂ် = ရဟန္တာတရားစုကို
ပြဆိုသောအခန်း။

ကိလေသာ အာသဝေါကုန်းခန်းသဖြင့် ဘဝသံသရာပြတ်ပြီး
ထာဝရအေးငြိမ်းသည့် နိဗ္ဗာန်ချမ်းသာသို့ ကြွလှမ်းတော့မည့်
ရဟန္တာပုဂ္ဂိုလ်တို့၏ အကြောင်းကို ပြဆိုထားသည့် တရားစုဖြစ်သော
ခုနစ်ခုမြောက်သော အရဟန္တဝဂ်သည် ဤတွင် ပြီးဆုံးခြင်းသို့
ရောက်ပေပြီ။

၇။အရဟန္တဝဂ် ပြီး၏။

၈။ သဟဿဝဂ်

(၁)

တမ္ဗဒါဠိက ခိုးသူသတ်သမားဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် တမ္ဗဒါဠိကမည်သော ခိုးသူသတ် ယောက်ျားကို အကြောင်းပြု၍ “သဟဿမပိ စေ ဝါစာ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

မုတ်ဆိတ်နီနှင့်လူ

ခိုးသား လေးရာလေးဆယ့်ကိုးယောက်တို့သည် ရွာ၊ နိဂုံး၊ နေပုဒ်တို့ကို ခိုးဆိုးတိုက်ခိုက်ပြီး အသက်မွေးကြသည်။ ထိုစဉ်အခါမှာ ပြောက်ကျားသော ကိုယ်အဆင်းရှိလျက် မုတ်ဆိတ်နီရှိသဖြင့် တမ္ဗဒါဠိကမည်သော ယောက်ျားတစ်ယောက်သည် ထိုခိုးသားတို့ ထံသို့ သွား၍-

“ငါသည် သင်တို့နှင့်အတူနေထိုင်ကာ အသက်မွေးလိုပါသည်” ခွင့်တောင်းသည်။ ငယ်သားတို့က မိမိတို့ခေါင်းဆောင်ထံသို့ တမ္ဗဒါဠိကကို ခေါ်သွားသည်။

“ဆရာကြီး-ဤသူသည် အကျွန်ုပ်တို့ထံမှာနေလို၍ လာရောက်ပါသည်” ဆိုကြသည်။ ခေါင်းဆောင်ဖြစ်သူသည် တမ္ဗဒါဠိက၏ ရုပ်လက္ခဏာကို ကြည့်ရှုလေ့လာသည်။

“..ဤသူသည် မိခင်ဖြစ်သူ၏ သားမြတ်ကိုသော်လည်းဖြစ်၍ လည်းကောင်း၊ ဖခင်ဖြစ်သူ၏ လည်ချောင်းသွေးကို ဖောက်၍သော် လည်းကောင်း စားသောက်ရန်ဝန်လေးမည့်သူမဟုတ်၊ အလွန် ခက်ထန်ကြမ်းကြုတ်သောသူ ဖြစ်ပေသည်..” ဟုသိရှိ၍-

“အမောင်တို့-ဤကား ငါတို့ထံမှာနေရန် ‘အကြောင်းမရှိပေ’ ဟု ငြင်းပယ်လိုက်သည်။

တမ္ဗဒါဠိကသည် ခေါင်းဆောင်က ငြင်းပယ်လိုက်သော်လည်း လက်ထောက်ခေါင်းဆောင်ထံချဉ်းကပ်၍ လုပ်ကျွေးပြုစုကာ ရင်းနှီးလာအောင်ပေါင်းသင်းသည်။ ရင်းနှီးလာသောအခါ ခိုးသား အဖွဲ့တွင် ဝင်ခွင့်ရရန်တောင်းပန်သည်။ လက်ထောက်သည် တမ္ဗဒါဠိကကိုခေါ်၍ ခေါင်းဆောင်ကြီးထံ ချဉ်းကပ်ပြီး-

“ဆရာကြီး-ဤသူသည် သင့်လျော်ပါသည်။ အကျွန်ုပ်အား လည်း ကျေးဇူးများသူ ဖြစ်ပေသည်။ သူ့ကိုလက်ခံ၍ နေထိုင်ခွင့်ပြုပါ” အထပ်ထပ်အခါခါ တောင်းပန်သောကြောင့် ခေါင်းဆောင်ကြီးက လက်ခံထားလိုက်သည်။ ခိုးသားငါးရာ ဖြစ်သွားလေသည်။

ခိုးသူသတ် တမ္ဗဒါဠိက

တစ်နေ့မှာ မြို့သားတို့သည် မင်းချင်းယောက်ျားတို့နှင့် ပူးပေါင်းပြီး ခိုးသားငါးရာတို့ကို ဖမ်းဆီး၍ တရားဆုံးဖြတ်ရာသို့ ခေါ်ခဲ့သည်။ တရားဆုံးဖြတ်သော အမတ်ကြီးက-

“ခိုးသားငါးရာတို့ကို ပုဆိန်ဖြင့် ဦးခေါင်းဖြတ်သတ်ရန်” အမိန့် ချမှတ်လိုက်သည်။ ထိုအမိန့်အတိုင်း ခိုးသားတို့ကို ခေါင်းဖြတ် သတ်မည့်သူကို ရှာမတွေ့သဖြင့် ခိုးသားခေါင်းဆောင်ကြီးအား-

“သင်သည် ဤခိုးသားတို့ကို သတ်ပေးလျှင် သင့်အသက်ကို ချမ်းသာပေးမည်။ ဆုလာဘ်တော်ကိုလည်း ရပါစေမည်” ဆိုကြ သည်။

ခိုးသားခေါင်းဆောင်ကြီးသည် မိမိငယ်သားတို့ကို မသတ်ရန် သဖြင့် ငြင်းပယ်လိုက်သည်။ ဤနည်းဖြင့် တစ်ယောက်ပြီး

တစ်ယောက်မေးရာ ငြင်းပယ်ကြသည်။ နောက်ဆုံးမှာ တမ္ဗဒါဠိကကို မေးသောအခါ -

“ကောင်းပြီ-အကျွန်ုပ်သတ်ပေးပါမည်” ဝန်ခံ၍ ခိုးသားအားလုံး ကို သတ်လိုက်သည်။ ထိုသို့သတ်ပေးသဖြင့် သူ့အသက်ချမ်းသာရာ ရသည့်ပြင် ချီးမြှင့်သော ဆုတော်ကိုပါရလေသည်။ ဤသို့သော နည်းဖြင့် မြို့၏မြောက်ဘက်မျက်နှာအရပ်မှလည်း ခိုးသားငါးရာတို့ကို ဖမ်းမိသောအခါတွင် သတ်မည့်သူ မရှိပြန်သဖြင့် တမ္ဗဒါဠိကကိုသာ သတ်စေပြန်သည်။ တမ္ဗဒါဠိက လည်း အားလုံးကိုသတ်၍ ဆုကို လက်ခံယူသည်။ ဤသို့ဖြင့် -

“ဤသူကား ခိုးသူတို့ကို သတ်စေသောအရာဌာန၌ သင့်လျော် သည်။ ခိုးသူသတ်ရာထူးမှာ ထားကြမည်” ဟုတိုင်ပင်၍ တမ္ဗဒါဠိကကို ခိုးသူသတ်ရာထူး၌ ထားလိုက်ကြသည်။

ထို့နောက် အနောက်ဘက်၊ တောင်ဘက်အရပ်မျက်နှာတို့မှ ဖမ်းမိလာသော ငါးရာ၊ ငါးရာသော ခိုးသားတို့ကို တမ္ဗဒါဠိကပင် သတ်လေသည်။ ဤသို့ဖြင့် အရပ်လေးမျက်နှာမှ ဖမ်းမိလာသော ခိုးသားနှစ်ထောင်ကို သတ်ပြီးနောက် နေ့တိုင်းနေ့တိုင်း ပြစ်မှုကျူး လွန်သူ နှစ်ဦး၊ သုံးဦးတို့ကို သတ်ဖြတ်၍ နှစ်ငါးဆယ်ပတ်လုံး ခိုးသူ သတ်အလုပ်ဖြင့်သာ နေလေသည်။

ရာထူးကျခြင်း

တမ္ဗဒါဠိကသည် အသက်အရွယ်ကြီးရင့် လာသောအခါ သူသတ်ရာတွင် တစ်ချက်တည်းဖြင့်သေအောင် မသတ်နိုင်တော့ သဖြင့် အသတ်ခံရသူတို့ ဆင်းရဲပင်ပန်းကြရသည်။ ထိုအခါ မြို့သား တို့က တမ္ဗဒါဠိကကို ရာထူးမှ ဖယ်ရှားလိုက်ကြသည်။

တမ္ဗဒါဠိကသည် ရှေးအခါ သူသတ်မှုကိုပြုစဉ်က အဝတ် အစားသစ်ကိုလည်း ဝတ်ရုံခွင့်မရခဲ့၊ နို့ယာဂုနှင့်ရောသော ဆီဦး ထောပတ်ကိုလည်း မသောက်နိုင်လေခဲ့။ မြတ်လေးပန်းကိုလည်း မပန်ဆင်နိုင်ခဲ့။ အမွှေးနံ့သာကိုလည်း မလိမ်းကျံနိုင်ခဲ့ချေ။ ယနေ့

ရာထူးမှလျော့ကျ သောနေ့မှာပင်-

“ ငါ့အတွက် နို့နှင့်ရောသော ယာဂုကို ကျိုချက်ပေးပါ” ဟု အလုပ်အကျွေးတို့ကို မှာထားပြောဆို၍ အဝတ်အစားသစ်၊ မြတ်လေးပန်း၊ လိမ်းကျံစရာအမွှေးနံ့သာတို့ကို ယူဆောင်စေကာ မြစ်ဆိပ်ဆင်းခဲ့သည်။ မြစ်ဆိပ်မှာ ရေချိုးပြီးသောအခါ အဝတ်အစားသစ်တို့ကို ဝတ်ဆင်၍ မြတ်လေးပန်းတို့ကို ပန်ဆင်ပြီး အမွှေးနံ့သာလိမ်းကျံကာ အိမ်သို့ပြန်လာခဲ့သည်။

အရှင်သာရိပုတ္တရာအား နို့ယာဂုလှူခြင်း

အိမ်ရောက်သော် အလုပ်အကျွေးတို့က ဆီဦးထောပတ်ဖြင့် စီရင်ကျိုချက်ထားသော နို့ယာဂုကိုဆောင်ယူခဲ့ပြီး တမ္ဗဒါဌိက ရှေ့မှာချထား၍ လက်ဆေးရေသွားယူနေကြသည်။ ထိုခဏမှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် သမာပတ်မှ ထတော်မူ၍-

“..ယနေ့ငါသည် အဘယ်အရပ်မှာ ဆွမ်းအလို့ငှာ ကြွရောက်သင့်သနည်း..” ဟု ဆွမ်းခံရာအရပ်ကို ဆင်ခြင်သည်ရှိသော် တမ္ဗဒါဌိကအိမ်မှာ ပြင်ဆင်ထားသော နို့ယာဂုကို မြင်တော်မူသည်။

“ အသို့နည်း။ တမ္ဗဒါဌိကသည် ငါ့အားလှူဒါန်းသမှုပြု၊ မပြု” ဆင်ခြင်ပြန်ရာ-

“ ငါ့ကိုမြင်လျှင် လှူပေလိမ့်မည်။ ထိုသို့လှူဒါန်းခြင်းကြောင့် တမ္ဗဒါဌိကအား ကြီးစွာသောစည်းစိမ်ချမ်းသာကို ရပေလိမ့်မည်” ဟု သိမြင်တော်မူ၍ သင်္ကန်းရံပြီး သပိတ်ပိုက်၍ တမ္ဗဒါဌိက၏ အိမ်တံခါးဝမှာ ရပ်တော်မူလာသည်။ တမ္ဗဒါဌိကသည် မထေရ်မြတ်ကို မြင်လျှင် ကြည်ညိုစိတ်ဖြစ်ပြီး စဉ်းစားသည်။

“..ငါသည် ကြာမြင့်စွာသော ကာလပတ်လုံး ခိုးသူသတ်အလုပ်ဖြင့် လူများစွာကို သတ်ခဲ့သည်။ ငါ့ဆီမှာလည်း လှူစရာ နို့ယာဂု အသင့်ရှိနေပေပြီ။ မထေရ်အရှင်မြတ်သည်လည်း ကြွတော်မူလာ၍ အိမ်တံခါးဝမှာ ဆွမ်းရပ်လာသည်။ ယခု ငါသည် မထေရ်အရှင်မြတ်အား နို့ယာဂုကိုပေးလှူသင့်ပေသည်..”

စဉ်းစား၍ အရှင်သာရိပုတ္တရာမထေရ်မြတ်ထံ ချဉ်းကပ်ရှိခိုးကာ အိမ်တွင်းသို့ပင့်သွင်းထိုင်နေစေပြီး သပိတ်အတွင်းသို့ နို့ယာဂုကို လောင်းထည့်သည်။ ပြီးတစ်ဖန် ဆီဦးထောပတ်ကိုလည်း ထပ်၍လောင်းထည့်ပြီး 'မထေရ်မြတ်ကို ယပ်လေခတ်လျက် နေလေသည်။'

တုသိတာ နတ်ပြည်၌ဖြစ်ခြင်း

ထိုအခါ တမ္ဗဒါဠိကအားလည်း ကြာမြင့်စွာသောနေ့ညပတ်လုံး တစ်ခါမျှ မသုံးဆောင်မစားသောက်ဖူးသဖြင့် အထူးစီရင် ကျိုချက်ထားသော နို့ယာဂုကို သောက်ချင်စိတ်ပြင်းပြလျက်ရှိသည်။ အရှင်မြတ်သည် တမ္ဗဒါဠိက၏ အလိုဆန္ဒကို သိတော်မူသဖြင့်-

“ဒါယကာ-သင်သည်လည်း မိမိယာဂုကို သောက်ဦးလော့” မိန့်တော်မူသည်။

တမ္ဗဒါဠိကသည် ယပ်ကိုတုတ်ယောက်အားပေး၍ နို့ယာဂုကို အားရပါးရသောက်လေသည်။ မထေရ်မြတ်က ယပ်ခတ်နေသူကို နားစေလိုက်သည်။ တမ္ဗဒါဠိကသည် မိမိအလိုဆန္ဒရှိသလောက် ယာဂုကို သောက်သုံးပြီးသော် ထလာ၍ မထေရ်မြတ်အား ယပ်ခတ်လျက်နေသည်။ ဆွမ်းကိစ္စပြီးသောအခါ တမ္ဗဒါဠိကသည် မထေရ်မြတ်၏ သပိတ်ကိုယူသည်။ မထေရ်မြတ်ကလည်း အနုမောဒနာတရား ဟောကြားတော်မူသည်။

တမ္ဗဒါဠိကသည် ဟောကြားသောတရားမှာ နားစိုက်ဝင်ခြင်း မရှိဘဲ ဖြစ်နေသည်ကို သိတော်မူ၍ မေးတော်မူသည်။

“ဒါကာ-သင့်စိတ်ကို ငါဟောသောတရားမှာ အဘယ်ကြောင့် နားစိုက်ဝင်ခြင်း မဖြစ်ရသနည်း”

“အရှင်ဘုရား-တပည့်တော်သည် ကြမ်းကြုတ်ခက်ထန်သော ခိုးသူသတ်အလုပ်ဖြင့် လူများစွာကို သတ်ခဲ့ရဖူးပါသည်။ ထို့ကြောင့် တပည့်တော်စိတ်သည် ပြုမိခဲ့သော အကုသိုလ်အလုပ်ကို ပြန်လည် အောက်မေ့နေသဖြင့် အရှင်ဘုရားဟောကြားတော်မူသော တရားမှာ

နားစိုက်ဝင်ခြင်းငှာ မစွမ်းနိုင်ဖြစ်ရပါသည်ဘုရား”

“ဒါယကာ-သင်ပြုခဲ့သောအမှုသည် သင့်သဘောအတိုင်း ပြုပေသလော၊ သို့မဟုတ် သူတစ်ပါးခိုင်းစေသောကြောင့် ပြုပေသလော”

“အရှင်ဘုရား-အရှင်မင်းမြတ်စေခိုင်းသောကြောင့် ပြုရပါသည်ဘုရား”

“ဒါယကာ-သူတစ်ပါးစေခိုင်းသောကြောင့် ပြုရသောသင့်အား အကုသိုလ်ဖြစ်ရာသလော”

ဤသို့ မထေရ်မြတ်မိန့်တော်မူလျှင် ဉာဏ်နံ့နေးသော တမ္မဒါဌိကသည် “ငါ့အားအပြစ်မရှိ” ဟု ထင်မှတ်သည်ဖြစ်၍ -

“အရှင်မြတ်ဘုရား-ထိုသို့ဖြစ်ပါမူ တရားတော်ကို ဟောကြားတော်မူပါလော့” လျှောက်ထားသည်။

မထေရ်မြတ်သည် အနုမောဒနာတရားကို ကောင်းစွာ ဟောကြားတော်မူသည်။ တမ္မဒါဌိက၏စိတ်သည်ငြိမ်သက်တည်ကြည် လာသည်ဖြစ်၍ တရားကိုနာနေစဉ် သောတာပတ္တိမဂ်၏အောက်အဖို့ ဖြစ်သော အနုလောမခန္တိဉာဏ်သို့ရောက်လေသည်။ (သောတာပတ္တိမဂ်ဖိုလ်သို့ကား မရောက်သေးပါ)။

မထေရ်မြတ်သည် တရားဟောကြားတော်မူပြီး ကြွတော်မူသည်။ တမ္မဒါဌိကသည် မထေရ်မြတ်အားအနည်းငယ်လိုက်ပို့ပြီး ပြန်လှည့်လာခဲ့ရာ သားငယ်ရှိသော နွားမတစ်ကောင် အတင်းလိုက်ငှေ့သဖြင့် ရင်မှာထိမိပြီး ထိုနေရာမှာပင် သေလေသည်။ သေလွန်သည်ရှိသော် တုသိတာနတ်ပြည်မှာ သွားဖြစ်သည်။

မှတ်ဖွယ်။ ။ ထိုနွားမသည် ပကတိနွားမ စစ်စစ်မဟုတ်ပေ။ ဘီလူးမတစ်ဦးသည် ပုတ္တုသာတိမင်း၊ ဒါရုစိပရိဗိုဇ်၊ တမ္မဒါဌိက၊ သုပ္ပဗုဒ္ဓလူန - ဤလေးယောက်တို့ကို ဘဝတစ်ရာတစ်ရာစီမှာ သားငယ်ရှိသော နွားမယောင် ဆောင်၍ သတ်လေသည်။ သတ်ရခြင်း

အကြောင်းမှာ -

ပြဆိုခဲ့သူလေးဦးတို့သည် ဘဝတစ်ခုမှာတုန်းက သူဌေးသားလေးဦးဖြစ်သည်။ သူတို့သည် ပြည့်တန်ဆာမတစ်ယောက်ကို အသပြာတစ်ထောင်ပေး၍ ငှားခဲ့ပြီး တောတွင်းမှာ တစ်နေ့လုံးပျော်ပါးကြသည်။ ညနေစောင်းသို့ရောက်လေသော်-

“ . . ပြည့်တန်ဆာမကိုသတ်၍ ငွေကိုပြန်ယူကြမည်။ သူမ၏လက်ဝတ်လက်စား အဆင်တန်ဆာတို့ကိုလည်း ယူကြမည်” ဟုတိုင်ပင်ကြသည်ကို ပြည့်တန်ဆာမကြား၍-

“ . . ဤသူတို့သည် သနာညှာတာခြင်းမရှိကြ ငါနှင့်အတူတစ်နေ့လုံးပျော်ပါးပြီးမှ ငါ့ကိုသတ်ချင်ကြသည်။ ဤမျှအနိုင်အထက်ပြုမှုသူများကို သိစေမည်. . .” ဟုကြံ့ပြီး-

“သင်တို့သည် ငါ့ကိုသတ်သည်ရှိသော် ငါသည် ဘီလူးမဖြစ်၍ သင်တို့ကိုပြန်၍ သတ်နိုင် ရပါစေ” ဆုတောင်းရင်း အသတ်ခံခဲ့ရသည်။

ထိုသူလေးဦးတို့သည် ဤမကောင်းမှု၏ အကျိုးဆက်အဖြစ် ဘီလူးမ၏ အသတ်ခံရခြင်း ဖြစ်လေသည်။

ဖြစ်စဉ်အဆက်

တရားသဘင်၌ ရဟန်းတို့သည် အချင်းချင်းစည်းဝေးပြောဆိုနေကြသည်။

“ ငါ့ရှင်တို့-ခိုးသူသတ်သမား တမ္ဗဒါဠိကသည် အနှစ်ငါးဆယ်တို့ ကာလပတ်လုံး ကြမ်းကြုတ်ခက်ထန်သော သူသတ်မှုကိုပြု၍ ယနေ့မှာပင် ခိုးသူသတ်အဖြစ်မှလွတ်ခဲ့သည်။ ယနေ့မှာပင် အရှင်သာရိပုတ္တရာမထေရ်မြတ်အား ဆွမ်းအလှူကို ပေးလှူ၍ ယနေ့မှာပင် သေလွန်ခဲ့သည်။ ထိုတမ္ဗဒါဠိကသည် ယခုအခါ အဘယ်အရပ်မှာ

ဖြစ်ပါလိမ့်မည်နည်း” ပြောဆိုနေကြသည်။

ထိုအခိုက် တရားသဘင်သို့ မြတ်စွာဘုရားသခင်ကိုယ်တော် မြတ် ကြွတော်မူလာ၍ မေးတော်မူသည်။

“ချစ်သားရဟန်းတို့-ငါဘုရားကြွလာတော်မူသောအခါမှာ အဘယ်စကားဖြင့် စည်းဝေးပြောဆိုနေကြသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ဤမည်သော စကားပါဘုရား”

“ချစ်သားရဟန်းတို့-တမ္မဒါဠိက ခိုးသူသတ်သမားသည် ယခုအခါ တုသိတာနတ်ပြည်၌ ဖြစ်လေသည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရှင်တော် မြတ်ဘုရားတို့သည် အဘယ်သို့မိန့်ကြားတော်မူပါသနည်းဘုရား။ အနှစ်ငါးဆယ်လုံးလုံး လူများကို သတ်ဖြတ်လာခဲ့သူသည် တုသိတာ နတ်ပြည်မှာ ဖြစ်နိုင်ပါမည်လောဘုရား”

“ချစ်သားရဟန်းတို့-ဟုတ်မှန်ပေသည်။ တမ္မဒါဠိကသည် ကြီးကြယ်မြင့်မြတ်သော ငါ့သားတော်သာရိပုတ္တတည်းဟူသော အဆွေခင်ပွန်းကောင်းကို ရခဲ့ပေသည်။ သာရိပုတ္တရာ၏ တရား ဒေသနာကို ကြားနာရ၍ အနုလောမဉာဏ်ကိုဖြစ်စေပြီးလျှင် ဤဘဝမှ စုတေကွယ်လွန်ခဲ့ရာ တုသိတာနတ်ပြည်မှာ ဖြစ်လေသည်” မိန့်တော် မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူ လေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

သုဘာသိတံ သုဏိတွာန၊

နဂရေ စောရယာတကော။

အနုလောမခန္တိ လဒ္ဓါန၊

မောဒတိ တိဒိဝံ ဂတော။ ။

မြန်မာပြန်။ ။ ရာဇဂြိုဟ်မြို့တော်၌ရှိသော ခိုးသူသတ်ယောက်ျား သည် တရားစကားကိုကြားနာရ၍ အနုလောမ ခန္တိဉာဏ်ကို ရသောကြောင့် နတ်ပြည်သို့ရောက်ရပြီး ပျော်မွေ့ရပေသည်။

ဤဓမ္မဒေသနာတော်ကို ဟောကြားတော်မူပြီးသောအဆုံးမှာ ရဟန်းတို့က တစ်ဖန်လျှောက်ကြပြန်သည်။

“ဘုန်းတော်ကြီးတော် မူလှသော ရှင်တော်မြတ်ဘုရား-ကြားနာရသော အနုမောဒနာတရားသည် အားကြီးလှသည် မဟုတ်ပါ။ ထိုယောကျ်ားပြုခဲ့သော မကောင်းမှုအကုသိုလ်ကံက များပြားလွန်းလှပါသည်။ ဤမျှလောက်သော တစ်ခဏကလေး တရားအနည်းငယ်ကို ကြားနာရုံဖြင့် အဘယ်ကြောင့် တရားထူး ဖြစ်စေနိုင်သနည်း ဘုရား”

“ချစ်သားရဟန်းတို့-ငါဘုရားဟောကြားတော်မူသော တရားတော်ကို အားနည်းသည်-အားများသည်ဟူ၍ တိုင်းတာမှု မပြုကြကုန်လင့်။ စကားတစ်ခွန်း၊ စာတစ်လုံးပင် ဖြစ်လင့်ကစား အကျိုးစီးပွားကို ဖြစ်စေသည်ဖြစ်၍ မြတ်ကုန်သည်သာလျှင်တည်း” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
သဟဿမပိ စေ ဝါစာ၊
အနတ္ထပဒ သံဟိတာ။
ဧကံ အတ္ထပဒံ သေယျော။
ယံ သုတ္တာ ဥပသမ္ပတိ။ ။

မြန်မာပြန်။ ။ အနက်အဓိပ္ပာယ်ကင်းမဲ့သော စကားများ၊ အကျိုးမရှိသော စကားများကို အခွန်းတစ်ထောင် ကြားနာရခြင်းထက် ရာဂငြိမ်းအေးကြောင်း အကျိုးရှိသည့် စကားတစ်ခွန်းကို ကြားနာရခြင်းသည် ပို၍ မြတ်ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့သည် သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။

တမ္ဗဒါဌိက ခိုးသူသတ်သမား ဝတ္ထုပြီး၏။

*

*

*

(၂)

ဗာဟိယ ဒါရုစီရိယမထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် ဗာဟိယဒါရုစီရိယမထေရ်ကို
အကြောင်းပြု၍ “သဟဿမပိ စေ ဂါထာ” အစရှိသော
ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ရဟန္တာတုတစ်ဦး

တစ်ရံရောအခါမှာ ကုန်သည်တို့သည် လှေသင်္ဘောဖြင့် မဟာ
သမုဒ္ဒရာကိုဖြတ်၍ ကုန်ကူးသွားကြရာ မဟာသမုဒ္ဒရာထဲမှာ
လှေသင်္ဘောပျက်ခဲ့သည်။ လူတို့သည် ငါး၊ လိပ်၊ မကန်းတို့၏
အစာဖြစ်သွားကြသည်။ ကုန်သည်တစ်ယောက်သည် ပျဉ်ချပ်တစ်ခုကို
အမှီရ၍ ကြိုးစားကူးခပ်ခဲ့ရာ သုပ္ပါရကသင်္ဘောဆိပ်သို့ ရောက်လာ
သည်။ အဝတ်စားများမရှိတော့ချေ။ မြစ်ကမ်းနားမှာ အဝတ်
တစ်ထည်စာလေးရရန် ရှာဖွေသော်လည်း မရသောကြောင့် ထင်း
ချောင်း၊ တုတ်ချောင်းတို့ကို ကြိုးဖြင့်သိ၍စီကာ ရစ်ပတ်ချည်နှောင်ပြီး
အရှက်လုံရုံ ဖုံးလွှမ်းဝတ်ဆင်သည်။ (ထို့ကြောင့် ဒါရုစီရိယ ဟု
တွင်သည်)။ သူသည် နတ်ကွန်းစင်တစ်ခုမှ အိုးခွက်ငယ်တစ်လုံးကို
ယူလျက် သုပ္ပါရကသင်္ဘောဆိပ်ရွာသို့ သွားလေသည်။

လူများက ထိုသူကိုမြင်၍ ယာဂုထမင်းစသည်ကို ပေးကမ်းကြပြီး “ ဤသူသည် ရဟန္တာပင်ဖြစ်ပေလိမ့်မည်”ဟု ချီးမွမ်းပြောဆိုကြသည်။ သူသည် လူတို့က အဝတ်ကိုပေးလာသော်လည်း “လာဘ်လာဘ ဆုတ်ယုတ်မည်” ကိုစဉ်းစားမိ၍ လက်မခံချေ။ လူများက ပြောဆိုကြသော “ရဟန္တာဖြစ်မည်” ဟူသောစကားကို ကြား၍-

“..လောကမှာ ရဟန္တာဟု ခေါ်ဆိုကြသော သူတို့တွင် ငါလည်း တစ်ယောက် အပါအဝင်ဖြစ်ပေလိမ့်မည်..” ကြံစည်အောက်မေ့မှတ်ထင်နေလေတော့သည်။

*

*

*

အတိတ်ဖြစ်ရပ်

ရဟန်းခုနစ်ပါး

ရှေးလွန်လေပြီးသောကာလ ကဿပမြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် သာသနာတော် တဖြည်းဖြည်း ဆုတ်ယုတ်စဉ်က ဖြစ်သည်။ ရဟန်းသာမဏေတို့၏အကျင့်ချွတ်ယွင်းဖောက်ပြန်သည်ကိုတွေ့မြင်ကြသော ရဟန်းအဖော် ခုနစ်ပါးတို့သည် သံဝေဂရလျက်-

“သာသနာတော် မကွယ်သေးမီကာလအတွင်း ငါတို့သည် ရဟန်းတရားကို ကြိုးစား ပြုလုပ်ကြမည်” တိုင်ပင်ပြီး ကဿပမြတ်စွာဘုရားသခင်၏ ကိုယ်စားတော်ဖြစ်သော ရွှေစေတီကြီးအား ရှိခိုးပြီး တောသို့ဝင်ခဲ့ကြသည်။ တောင်ထွတ်တစ်ခုကို မြင်သောအခါ-

“အသက်ဆက်လက်ရှင်သန်နေလိုသူတို့သည် ဤနေရာကပင် ပြန်လှည့်ကြပါ။အသက်ကိုမငဲ့ဘဲ တရားကိုသာ အားထုတ်လိုသူတို့သည် ဤတောင်ထွတ်ပေါ်သို့တက်ကြမည်” တိုင်ပင်ပြောဆို၍ လှေကားပြုလုပ်ကာ ရဟန်းခုနစ်ပါးလုံးတောင်ထွတ်ပေါ်သို့ တက်ရောက်ကြသည်။တောင်ထိပ်ရောက်သော် လှေကားကို တွန်းချ

ပစ်လိုက်ပြီး ရဟန်းတရားကို ကြိုးစားအားထုတ်ကြသည်။

ခေါင်းဆောင်မထေရ်ကြီးသည် တစ်ညမျှဖြင့် သာလျှင် အရဟတ္တဖိုလ်သို့ရောက်လေသည်။ အရဟတ္တဖိုလ်သို့ရောက်ပြီးနောက် ဟိမဝန္တာတောအတွင်းရှိ အနောတတ်အိုင်သို့ကြွပြီး နာဂလတာဒန်ပူ ကိုခဲ၍ ခံတွင်းဆေးကြောကာ မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူ သည်။ ဆွမ်းခံရာမှပြန်လာပြီးသော် ရလာသောဆွမ်းကို ကျန်သော ရဟန်းခြောက်ပါးအား-

“ငါ့အရှင်တို့-သင်တို့သည် ဤဒန်ပူကိုခဲပြီး ဤအနောတတ် ရေဖြင့် ခံတွင်းဆေးကြောကာ ဤဆွမ်းကို ဘုဉ်းပေးသုံးဆောင်ကြပါ” ဟု ပြောဆိုပေးလှူသည်။ ကျန်သောရဟန်းတို့က-

“အရှင်ဘုရား-တပည့်တော်တို့သည် ရှေးအခါတုန်းက ‘အရဟတ္တဖိုလ်သို့ ရှေးဦးစွာရောက်သူ ယူဆောင်လာသောဆွမ်းကို ကျန်သောသူတို့ သုံးဆောင်ကြမည်’ ဟူသော ကတိကဝတ်ကို ပြုခဲ့ကြ ကုန်ပါသလားဘုရား”

“ငါ့ရှင်တို့-ဤသို့သော ကတိကဝတ်ကို မပြုခဲ့ကြပါ”

“ထိုသို့မပြုခဲ့ပါလျှင် တပည့်တော်တို့သည်လည်း အရှင်ဘုရား တို့ကဲ့သို့ တရားထူးရအောင်ကြိုးစားကြပါမည်။ တရားထူးရသော အခါမှသာ ကိုယ်တိုင်ဆောင်ယူ၍ သုံးပါတော့မည်ဘုရား” လျှောက် ထား၍ မထေရ်မြတ်ကြီးလှူသောဆွမ်းကို ငြင်းပယ်လိုက်ကြသည်။

နှစ်ရက်မြောက်နေ့မှာ ဒုတိယမထေရ်သည် အနာဂါမိဖိုလ်သို့ ရောက်သည်။ ဒုတိယမထေရ်သည်လည်း ပထမမထေရ်ကြီးကဲ့သို့ပင် ဆွမ်းကို ဆောင်ယူ၍ ဖိတ်မန်ပေးလှူသည်။ သို့သော် ငြင်းမြဲငြင်း လိုက်သည်။

ဤသို့ဖြင့် အရဟတ္တဖိုလ်သို့ရောက်သော မထေရ်သည် ပရိနိဗ္ဗာန်ပြုလေသည်။ အနာဂါမိဖိုလ်သို့ရောက်သော မထေရ်သည် ဗြဟ္မာ့ပြည်၌ဖြစ်လေသည်။ ကျန်သောရဟန်းငါးပါးမှာ တရားထူးကို မဖြစ်စေနိုင်သည်ဖြစ်၍ အစာရေစာငတ်ကာ ခုနစ်ရက်မြောက်သော နေ့မှာ စုတေပြီး နတ်ပြည်မှာ ဖြစ်ကြသည်။

ဂေါတမမြတ်စွာဘုရား ပွင့်တော်မူလာသောအခါမှာ နတ်ပြည်မှ စုတေခဲကြပြီး လူ့ဘုံမှာ ထိုထိုသို့သော အမျိုးတို့အိမ်မှာ အသီးသီး ဖြစ်လာကြသည်။

* * *

ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

ရဟန်းတော်ငါးပါး

ထိုစဉ်က မထေရ်ငါးပါးတို့တွင်-

-မထေရ်တစ်ပါးသည် ပက္ကုဿာတိမင်းကြီး ဖြစ်လာသည်။

-မထေရ်တစ်ပါးသည် အရှင်ကုမာရကဿပမထေရ် ဖြစ်လာသည်။

-မထေရ်တစ်ပါးသည် ဗာဟိယဒါရုစီရိယ မထေရ် ဖြစ်လာသည်။

-မထေရ်တစ်ပါးသည် အရှင်ဒဗ္ဗမည်သော မလ္လာမင်းသား ရဟန်းဖြစ်လာသည်။

-မထေရ်တစ်ပါးသည် သဘိယပရိဗိုဇ်ဖြစ်လာသည်။

ထိုစဉ်က အနာဂါမ်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ရောက်ကာ အနာဂါမ် ဖြစ်သော ဗြဟ္မာမင်းကြီးအား အကြံတစ်ခုဖြစ်လာသည်။

“.. ဤဗာဟိယဒါရုစီရိယသည် ရှေးတုန်းက ငါနှင့်အတူ တောင်ထိပ်သို့ လှေကားထောင်၍တက်ပြီး ရဟန်းတရား အားထုတ်ခဲ့ဖူးသည်။ ယခု ရဟန္တာမဟုတ်ဘဲ ရဟန္တာဟုထင်ပြီး နေသည်ရှိသော် ပျက်စီးခြင်းမက ပျက်စီးလေရာသည်။ ငါသွားရောက်၍ သတိသံဝေဂ ဖြစ်စေရပါမူကောင်းမည်..” ကြံစည်၍ ဗြဟ္မာ့ပြည်မှ ဆင်းသက်လာခဲ့ပြီး ဗာဟိယဒါရုစီရိယထံ ချဉ်းကပ်ကာ-

“အချင်းဗာဟိယဒါရုစီရိယ-သင်သည် ရဟန္တာလည်းမဟုတ်၊ အရဟတ္တမဂ်သို့လည်းမရောက်။ အရဟတ္တမဂ်သို့ ရောက်နိုင်သော အကျင့်လည်း စိုးစဉ်းမျှမရှိ” ဟုပြောသည်။

ဗာဟိယဒါရုစီရိယသည် ကောင်းကင်မှာရပ်လျက် စကားပြောနေသော အနာဂါမ်ဗြဟ္မာကြီးကိုကြည့်၍-

“.. ဪ-အံ့ဩဖွယ်ရှိပါပေစွ။ ငါသည် ဝန်လေးသောအမှုကို ပြုမိလေပြီ၊ ‘ငါ့ကိုယ်ငါ ရဟန္တာဖြစ်သည်’ ဟုထင်ထားခဲ့သည်။ ဤသူကငါ့ကို ‘သင် ရဟန္တာမဟုတ်၊ အရဟတ္တမဂ်သို့ ရောက်နိုင်သော အကျင့်မျှမရှိ’ ဟုပြောဆိုလာသည်။ လောကမှာ ရဟန္တာပုဂ္ဂိုလ်တို့ဟူသည် အမှန်ရှိပေလိမ့်” စဉ်းစားမိသည်။ စဉ်းစားပြီးနောက် ဗြဟ္မာမင်းကြီးကို မေးသည်။

“အိုနတ်မင်း-ဤလောကမှာ ရဟန္တာသည်လည်းကောင်း၊ အရဟတ္တမဂ်ဖိုလ်သို့ ရောက်သောသူသည် လည်းကောင်း ရှိပါသလော”

“အချင်း ဗာဟိယ ဒါရုစီရိယ-ဤမှ မြောက်အရပ်မှာ သာဝတ္ထိမြို့ရှိသည်။ ထိုမြို့မှာ သဗ္ဗညုဘုရားရှင် သီတင်းသုံးတော်မူနေသည်။ ထိုမြတ်စွာဘုရားသခင်သည် ကိလေသာအာသဝေါတရားတို့ကို ပယ်ရှားသုတ်သင်ကုန်စင်စေပြီးသော ရဟန္တာအစစ်ဖြစ်တော်မူသည်။ သူတစ်ပါးတို့အား ရဟန္တာဖြစ်စေရန်လည်း တရားဒေသနာကို ဟောဖော်ညွှန်ပြဟောကြား ပြသတော်မူနေသည်”

မြတ်စွာဘုရားသခင်ထံသွားခြင်း

ဗာဟိယဒါရုစီရိယသည် အနာဂါမ်ဗြဟ္မာကြီးပြောသောစကားကို ကြား၍ ထိတ်လန့်တုန်လှုပ်ကာ ထိုနေ့မှာပင် သုပ္ပါရကရွာမှ ထွက်ခဲ့ပြီး သာဝတ္ထိပြည်သို့ သွားလေသည်။ တစ်ညတည်းဖြင့် ခရီးယူဇနာနှစ်ရာရှိသော သာဝတ္ထိပြည်သို့ ရောက်သည်။

မှတ်ဖွယ်။ ။ ယူဇနာ နှစ်ရာဝေးကွာသော သာဝတ္ထိပြည်သို့ တစ်ညတည်းဖြင့် သွားရောက်နိုင်ခြင်းမှာ ဗြဟ္မာမင်း၏ တန်ခိုးကြောင့် ဖြစ်သည်မှတ်ရာသည်။ အချို့သော ဆရာမြတ်တို့ကား ဘုရားရှင်၏ တန်ခိုးအာနုဘော်ကြောင့် သွားရောက်နိုင်သည်ဟု မိန့်ဆိုတော်မူကြသည်။

သာဝတ္ထိပြည်သို့ ဗာဟိယဒါရစီရိယ ရောက်သောအချိန်မှာ မြတ်စွာဘုရားသခင်သည် မြို့တွင်းမှာ ဆွမ်းခံကြွတော်မူဆဲဖြစ်သည်။ ဗာဟိယဒါရစီရိယသည် ဇေတဝန်ကျောင်းတော်သို့ သွားရောက်၍ တွေ့သောရဟန်းတို့ကို မေးမြန်းသည်။

“အရှင်ဘုရားတို့- ယခုအခါ မြတ်စွာဘုရားသခင်သည် အဘယ်အရပ်မှာ ရှိနေပါသနည်းဘုရား”

“မြတ်စွာဘုရားသခင်သည် မြို့တွင်းမှာ ဆွမ်းခံကြွဝင်တော်မူဆဲ ဖြစ်သည်။ သင် အဘယ်အရပ်မှ လာခဲ့သနည်း”

“တပည့်တော်သည် သုပ္ပါရက သင်္ဘောဆိပ်ရွာမှ လာခဲ့ပါ သည်ဘုရား”

“ဘယ်အချိန်က ထွက်လာခဲ့သနည်း”

“ညနေစောင်းက ထွက်လာခဲ့ပါသည်ဘုရား”

“သင်သည် အလွန်ဝေးသောအရပ်က လာခဲ့ရပေသည်။ ခြေဆေးကြောပြီး ခဏတစ်ဖြုတ်ထိုင်နားပါလေဦး။ မြတ်စွာဘုရား သခင် ပြန်ကြွတော်မူလာလျှင် ဖူးမြင်ရပါလိမ့်မည်”

“အရှင်ဘုရားတို့-မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်၏ လည်းကောင်း၊ တပည့်တော်၏လည်းကောင်း မည်သည့်ချိန်ခါမှာ သေလွန်ရမည်ကို မသိနိုင်ပါဘုရား၊ တစ်ညတာလုံး မည်သည့် နေရာမှာမှ ရပ်နားခြင်းမရှိဘဲ ခရီးယူနေနစ်ရာကို လာခဲ့ရပါသည်။ ဘုရားမြတ်စွာဘုရားသခင်အား ရှိခိုးပြီးမှသာ နားနေပါတော့မည် ဘုရား” လျှောက်ထားကာ သာဝတ္ထိမြို့တွင်းသို့ လျင်မြန်စွာဝင်ခဲ့ လေသည်။

တရားဟောရန်လျှောက်ထားခြင်း

ဗာဟိယဒါရစီရိယသည် မြို့တွင်းသို့ဝင်လာခဲ့ရာ ဆွမ်းခံလှည့် လည်ကြွဝင်တော်မူဆဲဖြစ်သော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် အား တွေ့မြင်လေလျှင် -

“..ရှင်တော်မြတ်ဘုရားအား တပည့်တော်ဖူးတွေချင်နေသည်မှာ ကြာခဲ့ပါပြီဘုရား” ဟုပြောဆိုမြည်တမ်းလျက် မြတ်စွာဘုရား သခင်အား မြင်လိုက်ရသည်မှစ၍ ကိုယ်ကိုညွှတ်တွားကာ ရိုသေစွာ သွားပြီးနောက် လမ်းမပေါ်မှာပင် ထိခြင်းငါးပါးဖြင့်ရှိခိုးသည်။ ထို့နောက် ဘုရားသခင် ၏ဖမျက်တော်တို့ကို ကိုင်ပြီးလျှင်-

“ ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- တပည့်တော်အား တရားတော်မြတ်ကို ဟောကြားတော်မူပါဘုရား၊ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူသော တရားတော်သည် တပည့်တော်အား ရှည်ကြာလေးမြင့်စွာ စီးပွားချမ်းသာ ဖြစ်ရပါမည် ဘုရား။ ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရားသည် တပည့်တော်အား တရားဟောကြားတော်မူပါဘုရား” လျှောက်ထား သည်။

“ အချင်းဗာဟိယဒါရစီရိယ- ငါဘုရားသည် မြို့တွင်းသို့ ဆွမ်းခံကြွဆဲဖြစ်သည်။ တရားဟောရန် အခွင့်အခါမဟုတ်ပါသေးချေ” ဟု မြတ်စွာဘုရားသခင်က ပယ်ရှားပါသော်လည်း-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- သံသရာ မှာ ကျင်လည်ရသူတိုင်း အစားအစာမည်သည်ကို မရဖူးသည် မရှိပါ။ ရှင်တော်မြတ်ဘုရား၏ လည်းကောင်း၊ တပည့်တော်၏လည်းကောင်း အသက်အန္တရာယ်ကို မသိနိုင်ပါ။ တရားတော်ကိုသာ ဟောကြား တော်မူပါဘုရား”

နှစ်ကြိမ်မြောက် တောင်းပန်သော်လည်း မြတ်စွာဘုရားသခင်က ပယ်ရှားတော်မူလေသည်သာ။

မှတ်ဖွယ်။ ။ ဤသို့နှစ်ကြိမ်တိုင်တိုင် ပယ်ရှားတော်မူရခြင်းမှာ မြတ်စွာဘုရားသခင်အား ဤသို့သော အကြံတော် ဖြစ်တော်မူသောကြောင့် ဖြစ်သည်။

“.. ဤသူသည် ငါဘုရားအား ဖူးမြင်ရသည် ဆိုလျှင်ပင် တစ်ကိုယ်လုံးပီတိတွေဖုံးလွှမ်းနေသည်။

ပီတိအရှိန်အားကြီးသောကြောင့် တရားတော်ကို ကြားနာရသော်လည်း ထိုးထွင်း၍ သိခြင်းငှာ မစွမ်းနိုင်ပေလတ္တံ့။ အားကြီးသော ပီတိအဟုန်ကို လျော့ပါး စေလျက် လျစ်လျူရှုမှု ဥပေက္ခာ ဖြစ်ပါစေဦး။ သည့်အပြင်-ညတွင်းချင်းဖြင့် ယူဇနာနှစ်ရာ ဝေးကွာသော ခရီးကို လာခဲ့ရသည်ဖြစ်၍ ပင်ပန်း နွမ်းနယ်နေချေ သည်။ အပန်းပြေပါစေဦး” ဟူသော အကြံတော်ဖြစ်တော်မူသောကြောင့် နှစ်ကြိမ် တိုင်တိုင် ပယ်ရှားတော်မူခြင်းဖြစ်သည်။

ထို့နောက် ဗာဟိယဒါရုစီရိယသည် သုံးကြိမ်မြောက် တရားဟောရန် တောင်းပန်လျှောက်ထားပြန်သည်။ ထိုအခါကျမှသာ မြတ်စွာဘုရားသခင်သည် လမ်းမပေါ်မှာ ရပ်တန့်တော်မူလျက် ကပင်-

“ဗာဟိယ-မြင်လျှင်မြင်ကာမတ္တဖြစ်အောင် ဤသို့လေ့ကျင့်ရမည်” -အစရှိသောတရားတော်ကို ဟောကြားတော်မူလေသည်။

ဟောကြားတော်မူသော တရားတော်ကိုနာကြားလျက်မှာပင် ဗာဟိယဒါရုစီရိယသည် အာသဝေါကုန်ခန်း၍ ပဋိသမ္ဘိဒါလေးပါးနှင့် တကွ အရဟတ္တဖိုလ်သို့ ရောက်လေသည်။ ရဟန္တာဖြစ်လေသည်။ ရဟန္တာဖြစ်ပြီးသော ဗာဟိယဒါရုစီရိယသည် မြတ်စွာဘုရားသခင် ထံတော်မှာ ရဟန်းအဖြစ်ကို လျှောက်ထားတောင်းပန်သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော်အား ရှင်တော်မြတ်ဘုရား၏ သာသနာတော်မှာ ရှင်ရဟန်းပြုခွင့် ပေးသနားတော်မူပါဘုရား”

“ဗာဟိယ-သင့်မှာ သပိတ်သင်္ကန်းပြည့်စုံပြီလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော်မှာ သပိတ်သင်္ကန်းမပြည့်စုံသေးပါဘုရား”

“ဗာဟိယ-သို့ဖြစ်လျှင် သပိတ်သင်္ကန်းကို ရှာမှီးချေဦးလော့” မိန့်တော်မူပြီး ရှေ့သို့ကြွသွားတော်မူလေသည်။

မှတ်ဖွယ်။ ။

ဗာဟိယဒါရုစီရိကရဟန်းအဖြစ်ကို တောင်းပန်
လျှောက်ထားသည်ရှိသော် ‘ဧဟိဘိက္ခု’ ခေါ်တော်
မူ၍ ရဟန်းအဖြစ်ကို ပေးသနားတော်မူသင့်သည်
မဟုတ်လော။ အဘယ်ကြောင့် ဗာဟိယဒါရုစီရိယ
အား ‘ဧဟိဘိက္ခု’ ရဟန်းအဖြစ်ကို ပေးတော်မမူဘဲ
သပိတ်သင်္ကန်းကို ရှာဖွေခိုင်းပါသနည်း-ဟူမူ . .

‘ဧဟိဘိက္ခု’ ရဟန်းအဖြစ်ကို ပေးသနားတော်မူ
ခြင်းမှာ တန်ခိုးဖြင့် ပြီးသော သပိတ်သင်္ကန်းဖြစ်နိုင်
မည့် ကောင်းမှုဘုန်းကံရှိသော သူအားသာလျှင် ‘ဧဟိ
ဘိက္ခု’ ခေါ်တော်မူ၍ ရဟန်းအဖြစ်ကို ပေးသနား
တော်မူလေ့ ရှိပါသည်။

ဗာဟိယ ဒါရုစီရိယကား ကဿပဘုရားရှင်
သာသနာတော်မှာ အနှစ်နှစ်သောင်းတို့ ကာလ
ပတ်လုံး ရဟန်းတရားကို အားထုတ်ခဲ့ရာဝယ်
‘ရဟန်းမည်သည်ကား မိမိသည် ပစ္စည်းပရိက္ခရာ
တို့ကို ရရှိခဲ့လျှင် မိမိသာသုံးဆောင်အပ်သည်’- ဟု
နှလုံးသွင်း၍ တစ်ပါးသောအခြားရဟန်းအား သပိတ်
သင်္ကန်းပေးလှူခြင်းကို မပြုခဲ့ပါချေ။ ထို့ကြောင့်
ထိုဗာဟိယဒါရုစီရိယအား တန်ခိုးဖြင့် ပြီးသော
သပိတ်သင်္ကန်းမဖြစ်လတ္တံ့သည်ကို သိမြင် တော်မူ၍
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ‘ဧဟိ
ဘိက္ခု’ ခေါ်တော်မူ၍ ရဟန်းအဖြစ်ကို ပေးတော်
မမူရခြင်း ဖြစ်ပေသည်ဟု မှတ်ရာသတည်း။

နွားငှေ့ခံရ၍ ပရိနိဗ္ဗာန်စံခြင်း

ဗာဟိယဒါရုစီရိယသည် သပိတ်သင်္ကန်းကို လှည့်လည်ရှာဖွေ
စဉ်မှာပင် ဘီလူးမတစ်ဦးသည် သားငယ်ရှိသော နွားမအသွင်ဖြင့်
ပြေးလာ၍ ငှေ့ခတ်သဖြင့် ထိုနေရာမှာပင် အသက်ကုန်ခြင်းသို့
ရောက်လေသည်။ (ဝါ) ပရိနိဗ္ဗာန်စံလေသည်။

မှတ်ဖွယ် ။ ။ ထိုနွားမသည် ပကတိနွား မဟုတ်ပေ။ ဘီလူးမတစ်ဦး သည် ပုတ္တုသာတိမင်း၊ ဒါရုစီပရိဗိုဇ်၊ တမ္ပဒါဌိက၊ သုပ္ပဗုဒ္ဓလူနု- ဤလေးယောက်တို့ကို ဘဝတစ်ရာ တစ်ရာစီမှာ သားငယ်ရှိသော နွားမယောင်ဆောင်၍ သတ်လေသည်။ သတ်ရခြင်းအကြောင်းမှာ -

ပြဆိုသူလေးဦးတို့သည် ဘဝတစ်ခုမှာတုန်းက သူဌေးသား လေးဦးဖြစ်သည်။ သူတို့သည် ပြည့်တန် ဆာမတစ်ယောက်ကို အသပြာတစ်ထောင် ပေး၍ ငှားခဲ့ပြီး တောတွင်းမှာ တစ်နေလုံးပျော်ပါး ကြသည်။ ညနေစောင်းသော်-

“.. ပြည့်တန်ဆာမကိုသတ်၍ ငွေကိုပြန်ယူကြ မည်။ သူမ၏လက်ဝတ်လက်စား အဆင်တန်ဆာ တို့ကိုလည်း ယူကြမည်” ဟုတိုင်ပင်ကြသည်ကို ပြည့် တန်ဆာမကြား၍-

“.. ဤသူတို့သည် သနာညာတာခြင်းမရှိကြ၊ ငါနှင့်အတူတစ်နေလုံးပျော်ပါးပြီးမှ ငါ့ကိုသတ်ချင် ကြသည်။ ဤမျှအနိုင်အထက်ပြုမှုသူကို သိစေ မည်..” ဟုကြံပြီး-

“သင်တို့သည် ငါ့ကိုသတ်ကုန်သည်ရှိသော် ငါသည်ဘီလူးမဖြစ်၍ သင်တို့ကိုပြန်၍ သတ်နိုင် ရပါစေ” ဆုတောင်းရင်း အသတ်ခံခဲ့ရသည်။

ထိုသူလေးဦးတို့သည် ဤမကောင်းမှု၏ အကျိုးဆက်အဖြစ် ဘီလူးမ၏အသတ်ခံရခြင်း ဖြစ်လေသည်။

ဖြစ်စဉ်အဆက်

ဧတဒဂ်အရာထားရှိခြင်း

မြတ်စွာဘုရားသခင်သည် ဆွမ်းခံလှည့်လည်တော်မူ၍ ဆွမ်း ကိစ္စပြီးလျှင် ရဟန်းတို့နှင့်အတူ မြို့တွင်းမှ ထွက်ကြွတော်မူလာသည်။

အမှိုက်ပုံတစ်ခုဘေးမှာ အသက်ဝိညာဉ်ကင်းမဲ့နေပြီဖြစ်သော ဗာဟိယ ဒါရုစီရိယ၏ ခန္ဓာကိုယ်ရုပ်အလောင်းကို မြင်တော်မူ၍-

“ချစ်သားရဟန်းတို့-အိမ်တစ်အိမ်မှ ညောင်စောင်းတစ်ခုကို ယူဆောင်စေပြီး ဗာဟိယဒါရုစီရိယ၏ ရုပ်အလောင်းကို မြို့မှ ထုတ်ဆောင်၍ မီးသဂြိုဟ်ကြလော့။ ကြွင်းကျန်သော ဓာတ်တော်ကို စေတီတည်ထားကြကုန်လော့” ဟု ရဟန်းတို့ကို စေခိုင်းတော်မူသည်။ ရဟန်းတို့လည်း ဘုရားရှင်စေခိုင်းတော်မူသည့်အတိုင်း ပြုလုပ်ဆောင်ရွက်ကြသည်။

ဆောင်ရွက်ပြီး၍ ကျောင်းတော်သို့ ပြန်ရောက်သောအခါ မြတ်စွာဘုရားသခင်ထံ ချဉ်းကပ်၍ ပြုလုပ်ပြီးစီးကြောင်း လျှောက်ထားပြီးသော် “ဗာဟိယ ဒါရုစီရိယ၏ တမလွန်ဘဝ လားရာဂတိ”ကို မေးလျှောက်ကြသည်။ မြတ်စွာဘုရားသခင်က ရဟန်းတို့အား “ဗာဟိယ ဒါရုစီရိယ၏ နိဗ္ဗာန်ယူသိမ်း ငြိမ်းပြီးသည်၏အဖြစ်”ကို မိန့်ကြားတော်မူပြီးနောက်-

“ဧဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခုနံ
ခိပ္ပါဘိညာနံ ယဒိဒံ ဗာဟိယော ဒါရုစီရိယော”

ဟူ၍ ခိပ္ပါဘိည အရာ(အလျင်အမြန် ထိုးထွင်း၍သိသော အဘိညာဉ်ရှိသူအရာ)၌ ဧတဒဂ် ထားတော်မူသည်။

မြန်မာပြန်။ ။ ရဟန်းတို့ - ငါဘုရား၏တပည့်သာဝကဖြစ်ကုန်သည့် လျင်မြန်ထိုးထွင်း၍သိသော အဘိညာဉ်ရှိသော ရဟန်းတို့တွင် ဤဗာဟိယဒါရုစီရိယသည် အမြတ်ဆုံးဖြစ်ပေသည်။

သောတာပန်တည်ကြခြင်း

ထို့နောက် ရဟန်းတို့က မြတ်စွာဘုရားသခင်အား မေးလျှောက်ကြသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - ဗာဟိယ ဒါရုစီရိယသည် အရဟတ္တဖိုလ်သို့ ရောက်သည်ဟူ၍ ရှင်တော်မြတ်

ဘုရားမိန့်တော်မူပါသည်။ ထိုဗာဟိယဒါရုစီရိယသည် အဘယ်အခါမှာ အရဟတ္တဖိုလ်သို့ ရောက်ပါလေသနည်းဘုရား”

“ချစ်သားရဟန်းတို့ - ဗာဟိယဒါရုစီရိယသည် ငါဘုရား၏ တရားတော်ကို ကြားနာရသောအခါမှာ အရဟတ္တဖိုလ်သို့ ရောက်ပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရှင်တော်မြတ်ဘုရားတို့သည် အဘယ်အခါမှာ ဗာဟိယဒါရုစီရိယအား တရားဟောတော်မူပါသနည်းဘုရား”

“ချစ်သားရဟန်းတို့-ငါဘုရားသည် မြို့တွင်းမှာ ဆွမ်းခံလှည့်လည်နေစဉ်က ဗာဟိယဒါရုစီရိယ တောင်းပန်သဖြင့် လမ်းမပေါ်မှာ ရပ်တော်မူလျက် ဟောကြားတော်မူခဲ့ပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရှင်တော်မြတ်ဘုရားသည် လမ်းမပေါ်မှာ ရပ်တော်မူလျက် ဟောကြားတော်မူသော တရားတော်ကား အနည်းငယ်မျှသာ ဖြစ်ပါသည်။ ထိုခဏတစ်ဖြုတ်ဟောအပ်သော တရားအနည်းငယ်သည် အရဟတ္တဖိုလ်တရားထူးကို ဖြစ်စေနိုင်ပါသလောဘုရား”

“ချစ်သားရဟန်းတို့-အသို့ဆိုကြသနည်း။ ငါဘုရားဟောအပ်သော တရားကို နည်းသည်၊များသည်ဟု တိုင်းတာကြလေသလော။ ချစ်သားရဟန်းတို့-ငါဘုရားဟောတော်မူအပ်သောတရားကို နည်းသည်၊များသည်ဟူ၍ ပမာဏမထားကြကုန်လင့်။ အကျိုးစီးပွားကို ဖြစ်ထွန်းစေသော ဂါထာတစ်ပုဒ်သည် အကျိုးမဲ့ကို ဖြစ်စေတတ်သော ဂါထာပုဒ်ပေါင်းတစ်ထောင်ထက် သာလွန်၍ မြင့်မြတ်လှပေသည်” မိန့်တော်မူပြီးနောက် ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

သဟဿမပိ စေ ဂါထာ၊

အနတ္တပဒ သံဟိတာ။

ဧကံ ဂါထာပဒံ သေယျော။

ယံ သုတ္တာ ဥပသမ္ပတိ။ ။

မြန်မာပြန်။ ။ အကျိုးမဲ့ပုဒ်များစွာပါရှိသော ဂါထာပုဒ်ပေါင်း
တစ်ထောင်ကို ကြားနာရခြင်းထက် ရာဂငြိမ်းအေး
ကြောင်း အကျိုးရှိသည့်ဂါထာတစ်ပုဒ်ကို ကြားနာရ
ခြင်းသည် ပို၍ မြတ်လှပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့သည် သောတာ
ပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။

ဗာဟိယဒါရုစီရိယမထေရ် ဝတ္ထုပြီး၏။

*

*

*

(၃)

ကုဏ္ဍလကေသီ ယေရီမ ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် ကုဏ္ဍလကေသီယေရီမကို အကြောင်း
ပြု၍ “ယော စ ဂါထာသတံ ဘာသေ” အစရှိသော
ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အထိန်းသိမ်းခံသမီးငယ်

ရာဇဂြိုဟ်ပြည်တွင်းရှိ သူဌေးကြီးတစ်ယောက်မှာ လှပတင့်တယ်
ရှုချင့်စဖွယ်သော ကုဏ္ဍလကေသီမည်သည့် သမီးငယ်တစ်ယောက်
ရှိသည်။ ကိုသမီးငယ်သည် အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်
ရောက်သောအခါယောက်ျားတို့အား ချစ်ကြိုက်မိမည်စိုးသောကြောင့်
အမိအဖနှစ်ပါးတို့က ဘုံခုနစ်ဆင့်ပြာသာဒ်ပေါ်မှာ အလုပ်အကျွေး
အဖြစ် အစေခံမတတ်ယောက်ကိုသာပေးလျက် သမီးငယ်ကို
ကြပ်မက်ထိန်းသိမ်း စောင့်ရှောက်ထားလေသည်။

ခိုးသူကို ငွေတစ်ထောင်ပေး၍ကြိုက်ခြင်း

တစ်နေ့မှာ မင်းချင်းယောက်ျားတို့သည် ခိုးသူတစ်ယောက်ကို
ဖမ်းယူပြီး လက်ပြန်ကြိုးတုပ်၍ လမ်းဆုံလမ်းခွတိုင်းမှာ ရိုက်နှက်
ပုတ်ခတ်လျက် ခိုးသူသတ်ရာသို့ ဆောင်ယူလာခဲ့ကြသည်။ သူဌေး

သမီးသည် ဆူဆူညံညံ အသံကြား၍ ငုံ့ကြည့်သည်။ လက်ပြန်ကြိုး တုပ်ထားသော ခိုးသူယောက်ျားကို မြင်သဖြင့် ချစ်ကြိုက်သွားပြီး-

“ဤယောက်ျားကို ငါရပါမူ ကောင်းမည်..” ဟု စွဲလမ်းတောင့်တပြီး အစာမစားဘဲ ညောင်စောင်းပေါ်မှာအိပ်နေသည်။ ထိုကို မိခင် သူဌေးကတော်သိ၍ မေးလာသည်။

“ချစ်သမီး-အဘယ့်ကြောင့် အစာမစားဘဲ အိပ်နေရသနည်း”

“မိခင်-လက်ပြန်ကြိုးတုပ်ပြီး ဖမ်းယူသွားသော ခိုးသူ ယောက်ျားကို ကျွန်တော်မ ချစ်ကြိုက်မိပါပြီ။ သူ့ကိုရလျှင် အသက်ရှင်ပါမည်။ သူ့ကိုမှ မရခဲ့လျှင် ကျွန်တော်မ အသက်ရှင်တော့မည် မဟုတ်ပါ။ ဤအိပ်ရာပေါ်မှာပင် သေရပါလိမ့်မည်မိခင်”

“ချစ်သမီး-ဘာမှမဟုတ်သော ခိုးသူယောက်ျားကို မချစ်ကြိုက်ပါနှင့်၊ ငါတို့နှင့် အမျိုးဇာတ် ပစ္စည်းဥစ္စာချင်းတူမျှသော ယောက်ျား တစ်ယောက်ကို သင်ချစ်သမီးအား ရပါစေမည်”

“မိခင်-ကျွန်တော်မသည် အခြားယောက်ျားကို မလိုချင်ပါ။ ထိုသူ့ကိုသာ လိုချင်ပါသည်။ သူ့ကိုမှ မရခဲ့လျှင် ကျွန်တော်မ သေရပါ တော့မည်”

မိခင်သူဌေးကတော်သည် အမျိုးမျိုးဖျောင်းဖျတောင်းပန်၍ နားချသော်လည်း မရသဖြင့် ဖခင်သူဌေးကြီးအား အကြောင်းစုံ ပြောပြသည်။ သူဌေးကြီးကလည်း သမီးထံလာရောက်၍ အမျိုးမျိုးနားချသည်။ မရတော့သည့်အဆုံး “မည်သို့လုပ်ရမည်နည်း” စဉ်းစား၍ မင်းချင်းတို့ နောက်သို့ လိုက်သွားပြီး-

“မင်းချင်းတို့-ဤငွေတစ်ထောင်ကိုယူပြီး ထိုခိုးသူကို ငါ့အား ပေးပါ” ဆိုကာ ငွေအသပြာတစ်ထောင်ကို ပေးလိုက်သည်။ မင်းချင်းတို့ ငွေအသပြာတစ်ထောင်ကိုယူ၍ ခိုးသူကို လွှတ်ပေးလိုက်သည်။ ထို့နောက် အခြားတစ်ယောက်ကိုသတ်၍ “ခိုးသူကိုသတ်ပြီးပြီ” ဟု မင်းကြီးအား လျှောက်တင်ကြသည်။

သူဌေးကြီးသည် ရလာသော ခိုးသူယောက်ျားကို မိမိ၏ သမီးနှင့် ထိမ်းမြားပေးလိုက်သည်။ ထိမ်းမြားပြီးသောအခါမှစ၍ သူဌေးသမီး

သည် လက်ဝတ်တန်ဆာတို့ကို ပြည့်ပြည့်စုံစုံ ဝတ်စားဆင်ယင်ပြီး ကိုယ်တိုင်သာလျှင် မိမိလင်ယောက်ျားအတွက် ထမင်းဟင်းချက် ပြုတ်ကာ ပြုစုလုပ်ကျွေးလေသည်။

ခိုးသူ၏ မာယာ

နှစ်ရက်သုံးရက်လွန်လေသော် ခိုးသူစဉ်းစားသည်။

“..ဘယ်အခါမှာ ငါသည် ဤသူဌေးသမီးကိုသတ်ပြီး သူ၏ လက်ဝတ်တန်ဆာတို့ကိုယူ၍ အရက်ဆိုင်တစ်ခုမှာ စိတ်ရှိလက်ရှိ သောက်စားရပါမည်နည်း”

ဤသို့ စဉ်းစားပြီးနောက် အကြံတစ်ခုရသဖြင့် အစာမစားဘဲ ညောင်စောင်းပေါ်မှာ အိပ်နေသည်။

ခိုးသူ၏ သတ်ရန်အကြံ

သူဌေးသမီးသည် လင့်အထံသို့ ချဉ်းကပ်၍ မေးမြန်းသည်။

“ချစ်လင်-အမောင်ချစ်လင်သည် မည်သို့ဖြစ်နေပါသနည်း။ နေမကောင်းဖြစ်နေပါသလော”

“ချစ်နှမ-ငါနေကောင်းသည်။ ဘာမှမဖြစ်ပါ”

“ကျွန်တော်မ၏ မိခင်ဖခင်တို့က အမောင်ချစ်လင်ကို စိတ်ဆိုး သောကြောင့်လား”

“ချစ်နှမ-သင့်မိခင် ဖခင်တို့က ငါ့ကို စိတ်မဆိုးကြပါ”

“အမောင်ချစ်လင်-ထိုသို့မဟုတ်ခဲ့လျှင် မည်သို့ ဖြစ်ပါသနည်း၊ ကျွန်တော်မအား ပြောပြပါ”

“ချစ်နှမ-ငါ့ကို ဖမ်းဆီးလာသောနေ့က ငါသည် ခိုးသူတို့ကို ပစ်ချသော တောင်ကမ်းပါးပြတ်စောင့်နတ်မင်းအား ပူဇော်ပါမည် ဝန်ခံခဲ့သည်။ ထို့ကြောင့် အသက်ချမ်းသာရာ ရခဲ့သည်။ သင်ချစ်နှမ သည်လည်း ထိုတောင်စောင့်နတ်မင်း ကြည့်ရှုစောင့်မသောကြောင့် ငါ့ကို ရပေသည်။ ချစ်နှမ-ငါသည် ထိုတောင်စောင့်နတ်မင်းအား ပူဇော်မည်ဟုသော ကြံစည်မိသည်။ ပူဇော်မည့်အကြံ ပြီးပြည့်စုံခြင်း မရှိသေးသောကြောင့် စိတ်မချမ်းသာရှိနေရခြင်း ဖြစ်ပေသည်။

“အမောင်ချစ်လင်-မစိုးရိမ်ပါလင့်။ တောင်စောင့်နတ်မင်းကို ပူဇော်သမှု ပြုပါမည်။ လိုအပ်သည့်ပစ္စည်းများကို ပြောပြပါ”

“ချစ်နှမ-ရေမရောသော နို့ဃနာထမင်းနှင့် ပန်းငါးမျိုး အလိုရှိသည်”

“အမောင်ချစ်လင်-ကောင်းပါပြီ။ ကျွန်တော်မ ပြုလုပ်စီမံပါမည်” ဝန်ခံပြီး သူဌေးသမီးသည် ပူဇော်ဖွယ်ပစ္စည်းတို့ကို ပြုပြင်စီမံသည်။ ပြီးလျှင်-

“အမောင်ချစ်လင်-နတ်မင်းအား ပူဇော်ဖို့ သွားကြကုန်စို့”

“ချစ်နှမ-သို့ဖြစ်လျှင် သင့်၏ဆွေမျိုးတို့ကို မလိုက်ပါစေဘဲ ချစ်နှမ၏ကိုယ်ကို အဖိုးထိုက်ရတနာများ ဝတ်ဆင်ခဲ့ပါ။ ငါတို့ နှစ်ဦးတည်း ပျော်ရွှင်စွာ သွားကြမည်”

သူဌေးသမီးသည် လင်ပြောတိုင်းပြုလေသည်။ တောင်ခြေရင်းသို့ ရောက်လျှင်-

“ချစ်နှမ-တောင်ထိပ်ပေါ်သို့ ငါတို့နှစ်ယောက်တည်းသာ တက်သွားကြမည်။ အစေခံများကို တောင်အောက်မှာသာ နေပါစေ။ နတ်မင်းအား ပူဇော်ဖို့ အိုးခွက်တို့ကို သင်ချစ်နှမကိုယ်တိုင် ရွက်ခဲ့ပါ” ပြောပြန်ရာ သူဌေးသမီးလည်း ပြောတိုင်းပင် ပြုပေသည်။ ဤသို့ဖြင့် လင်မယားနှစ်ဦးတည်း ခိုးသူတို့ကို ပစ်ချရာ စောရပပါတ တောင်ထိပ်သို့ တက်လာခဲ့ကြသည်။

မှတ်ဖွယ်။ ။ စောရပပါတတောင်ဟူသည် ကား ထိုတောင်၏ တစ်ဖက်မှာ လူတို့တက်နိုင်သည့် လမ်းရှိသည်။ တောင်ထိပ်၏အခြားတစ်ဖက်မှာ ကမ်းပါးပြတ်ကြီးရှိသည်။ တောင်ထိပ်မှ ကမ်းပါးပြတ်အောက်သို့ ခိုးသူတို့ကို ပစ်ချသတ်ဖြတ်လေ့ရှိသည်။ ကျသွားသော ခိုးသူသည် တောင်ကမ်းပါးရံနှင့် ထိခိုက်မိပြီး အပိုင်းပိုင်းပြတ်ကာ သေဆုံး၍ မြေကြီးပေါ်ကျလေသည်။

ထို့ကြောင့် ထိုတောင်ကို စောရပပါတ(ခိုးသူတို့ကို ပစ်ချရာ)တောင်ဟုခေါ်ခြင်း ဖြစ်သည်။

သူဌေးသမီး တောင်းပန်ခြင်း

တောင်ထိပ်သို့ရောက်လျှင် သူဌေးသမီးက-

“အမောင်ချစ်လင်-နတ်မင်းအား ပူဇော်သမှုကို ပြုပါလော့”
ပြောသည်။ လင်ဖြစ်သူက စကားပြန်မပြောချေ။

“အမောင်ချစ်လင်-အဘယ်ကြောင့် စကားမပြောဆိုဘဲ နေပါသနည်း”

“ချစ်နှမ-ငါသည် နတ်ပူဇော်လိုသောကြောင့် လာခဲ့သည်မဟုတ်။ သင့်ကို လှည့်ပတ်ဖြားယောင်းပြီး ခေါ်ဆောင်လာခဲ့ခြင်းသာ ဖြစ်သည်”

“အမောင်ချစ်လင်-ကျွန်တော်မကို အဘယ့်ကြောင့် လှည့်ပတ်ဖြားယောင်းပြီး ခေါ်လာပါသနည်း”

“ချစ်နှမ-သင့်ကိုသတ်ပြီး သင်၏လက်ဝတ်တန်ဆာရတနာတို့ကိုယူကာ ထွက်ပြေးဖို့ စိတ်ကူးထားသည်။ ထို့ကြောင့် သင့်ကို လှည့်ပတ်ခေါ်ဆောင်လာခဲ့သည်”

ထိုအခါမှ သူဌေးသမီးသည် သေရမှာ ကြောက်ရွံ့ထိတ်လန့်သဖြင့်-

“အမောင်ချစ်လင်-အဘယ်စကားကို ပြောပါဘိသနည်း။ ဤကျွန်တော်မသည်လည်းကောင်း၊ ဝတ်ဆင်ထားသော ရတနာပစ္စည်းများသည်လည်းကောင်း အမောင်ချစ်လင်၏ ပစ္စည်းဥစ္စာချည်းသာဖြစ်ပါသည်။ ချစ်လင် ဤသို့မပြုပါလင့်” အတန်တန် တောင်းပန်ပါသော်လည်း-

“သင် ငါ့ကို မတောင်းပန်ပါနှင့်၊ တောင်းပန်၍လည်း အကျိုးမရှိပြီ။ သင့်ကို ငါသတ်ကို သတ်ရမည်”

“အမောင်ချစ်လင်-ကျွန်တော်မ သေသဖြင့် သင်ချစ်လင်အား အဘယ်အကျိုးရှိပါမည်နည်း။ ရတနာပစ္စည်းအားလုံးကိုယူပြီး ကျွန်တော်မကို သေပြီဟူ၍သာ မှတ်ယူတော်မူပါ။ ကျွန်တော်မကို အိမ်ကျွန်မကဲ့သို့ သဘောထားတော်မူပါ”

“ချစ်နှမ-သင်ပြောတိုင်း ငါပြုသည်ထားဦး။ သင်သည် သင့်မိဘများကို မပြောဘဲမနေ၊ ပြောမည်သာ ဖြစ်သည်။ ထို့ကြောင့် သင့်ကို ငါသတ်ကိုသတ်မှ ဖြစ်မည်”

အသက်ချမ်းသာဖို့ရရန်အရေး အမျိုးမျိုးအဖုံဖုံ တောင်းပန်သော်လည်း တကယ်သတ်တော့မည့်အဖြစ်ကို သိသဖြင့် သူဌေးသမီး စဉ်းစားသည်။

“..ဤအလုပ်ကား တကယ်မလွယ်သောအလုပ် ဖြစ်ချေသည်။ မိန်းမသားအဖို့ ပညာဆိုသည်မှာ ချက်ပြုတ်တတ်ရုံမျှတပ်အပ်သည် မဟုတ်။ တကယ်တမ်းမှာကား အကျပ်အတည်းနှင့် တွေ့ကြုံလာလျှင် ကြံရည်ဖန်ရည် ရှိရလေသည်သာ။ အကယ်၍ အသက်ချမ်းသာပေးရန် တောင်းပန်မရသည့်အဆုံး လုပ်သင့်လုပ်ထိုက်သည်ကို ငါပြုရတော့မည်..” စဉ်းစားပြီးနောက်-

“အမောင်ချစ်လင်-အမောင်ချစ်လင်ကို မင်းချင်းယောက်ျားတို့က သတ်ဖို့ရန် ဖမ်းယူသွားစဉ်က အမောင့်ကိုမှ မရလျှင် သေရပါတော့မည့်အကြောင်း မိခင်ဖခင်တို့အား ပူဆာလွန်းသဖြင့် အသပြာတစ်ထောင်ဖြင့် မင်းချင်းတို့လက်ထဲမှ အမောင့်ကို ဝယ်ယူပေးပြီး ကျွန်တော်မနှင့် ထိမ်းမြားပေးခဲ့သည်။ ထိုနေ့မှစ၍ အမောင့်ချစ်လင်ကို ကျွန်တော်မသည် အသက်ဘေးမှရွေး၍ ဝယ်ယူပြီး သူဌေးစည်းစိမ်ကို ပေးအပ်ခဲ့ပါသည်။ ဤကျေးဇူးကို ထောက်ထားပြီး အမောင်ချစ်လင်ကို ကျွန်တော်မက နောက်ဆုံးအနေဖြင့် စိတ်ရှိတိုင်း ဖူးမြော်ရှိခိုးခွင့် ပေးပါ ချစ်လင်”

“ချစ်နှမ -ကောင်းပေပြီ၊ အလိုရှိတိုင်း ဖူးမြော်ရှိခိုးပါလေတော့” ဟု ခွင့်ပေး၍ တောင်ထိပ်စွန်းမှာ ရပ်နေလေသည်။

မိန်းမမာယာအစွမ်းထက်ပြီ

ထိုအခါ သူဌေးသမီးသည် လင်ဖြစ်သူကို လက်ယာရစ်သုံးကြိမ် လှည့်၍ လေးဖက်လေးတန်မှ ရှိခိုးပြီး-

“အမောင်ချစ်လင်-အရှင်ချစ်လင်အား ယခုကျွန်တော်မ မြင်ရခြင်းသည် နောက်ဆုံးမြင်ရခြင်း ဖြစ်ပါသည်။ အရှင်ချစ်လင်သည်လည်း ကျွန်တော်မအား နောက်ဆုံးရှုမြင်ခြင်းပင် ဖြစ်ပါသည်။ ဤမှ နောက်ပိုင်းမှာ ကျွန်တော်မသည်လည်း အရှင်ချစ်လင်အား မြင်ခွင့်ရတော့မည်မဟုတ်ပါ။ ဤနည်းတူ အရှင်ချစ်လင်သည်လည်း ကျွန်တော်မကို မြင်ရတော့မည်မဟုတ်ပါ..”

ဟူ၍ မျက်ရည်လည်ရွှံ့ပြီး တိတိတာတာပြောဆိုလျက် လင်ဖြစ်သော ခိုးသူ၏လည်ပင်းကိုဖက်ကာ နမ်းရှုတ်ပြီးနောက် သတိလက်လွတ်ဖြစ်၍ တောင်ထိပ်စွန်းမှာ ရပ်နေသော ခိုးသူယောက်ျားကို ရုတ်ခြည်းတွန်းချလိုက်သည်။ ခိုးသူယောက်ျားသည် တောင်ကမ်းပါးနှင့် ထိခိုက်မိပြီး အပိုင်းပိုင်းပြတ်ကာ သေဆုံး၍ မြေကြီးပေါ်မှာ အတုံးအတစ်များအဖြစ် ကျလေတော့သည်။

တောင်စောင့်နတ် ချီးမွမ်းခြင်း

စောရပပါတတောင်စောင့်နတ်မင်းသည် ထိုနှစ်ဦးသောသူတို့၏ အပြုအမူကိုမြင်၍ သူဌေးသမီးကို ချီးမွမ်းပြောဆိုလေသည်။

“အိုအချင်းတို့-

“အရာဌာနအားလုံးမှာ ယောက်ျားသည်သာ ပညာရှိသည်မဟုတ်။ ထိုထိုကိစ္စမှာ ဆင်ခြင်တတ်သော မိန်းမသည်လည်း ပညာရှိဖြစ်ပါပေသည်”

ကုဏ္ဍလကေသီပရိပိုဇ်မ

သူဌေးသမီး ကုဏ္ဍလကေသီသည် လင်ဖြစ်သောခိုးသူကို တောင်အောက်သို့ တွန်းချပြီးနောက် စဉ်းစားသည်။

“...အကယ်၍ ငါအိမ်ပြန်သွားခဲ့လျှင် လင်ဖြစ်သူကို မေးကြမည်။ သတ်ပစ်ခဲ့သည်ဟု ငါပြောလျှင် ‘သူယုတ်မာမ-သင်သည် ထိုယောက်ျားကို သတ်ပြန်လေဘိသည်’ဟု အားလုံးက ပိုင်းပြောကြမည်။ ‘သူက ငါ့လက်ဝတ်တန်ဆာရတနာကို လိုချင်၍ ငါ့ကို သတ်မည်လုပ်သဖြင့် ငါကလက်ဦးအောင် သတ်ခဲ့ရသည်’ဟု

ပြောလျှင်လည်း ငါ့စကားကို မည်သူမျှ ယုံကြည်ကြလိမ့်မဟုတ်။ ငါအိမ်ပြန်၍ မဖြစ်နိုင်တော့ပြီ..”

စဉ်းစားပြီး လက်ဝတ်တန်ဆာရတနာတို့ကို ထိုအရပ်မှာပင် စွန့်ပစ်ခဲ့ပြီး တောသို့ဝင်ခဲ့သည်။ ရောက်တတ်ရာရာလာခဲ့ရာ ပရိမိုဇ်ကျောင်းတစ်ကျောင်းသို့ ရောက်သွားသည်။ ရဟန်းပြုခွင့်တောင်းပန်သဖြင့် ပရိမိုဇ်တို့က ရဟန်းပြုပေးလိုက်ကြသည်။ ပရိမိုဇ်ဖြစ်ပြီးသော ကုဏ္ဍလကေသီက ပရိမိုဇ်ဆရာကြီးအား မေးလျှောက်သည်။

“အရှင်ဘုရားတို့-အရှင်မြတ်တို့၏ ရဟန်းအဖြစ်မှာ အဘယ်အရာသည် အမြတ် ဖြစ်ပါသနည်း”

“နှမ-ကသိုဏ်း ၁၀ပါး ပရိကံပြုပြီး ဈာန်ကိုမူလည်း ဖြစ်စေရသည်။ သို့မဟုတ် ဝါဒတစ်ထောင်ကိုမူလည်း သင်ယူရပေသည်။ ဤသည်လျှင် ငါတို့၏ရဟန်းအဖြစ်မှာ မြတ်သောအကျိုး ဖြစ်ပေသည်”

“အရှင်ဘုရားတို့-တပည့်တော်မသည် ရှေးဦးစွာ ဈာန်ကို ဖြစ်စေခြင်းငှာ မစွမ်းနိုင်ပါ။ ဝါဒတစ်ထောင်ကိုသာ သင်ယူပါမည်”

ဝါဒတစ်ထောင်တတ်သော ပရိမိုဇ်မ

ပရိမိုဇ်အရှင်တို့သည် ကုဏ္ဍလကေသီ ပရိမိုဇ်မအား ဝါဒတစ်ထောင်ကို သင်ပေးကြသည်။ မကြာမီမှာပင် တတ်မြောက်လေသည်။

“နှမ-သင်သည် ဝါဒတစ်ထောင်ကို သင်ယူတတ်မြောက်လေပြီ။ဇမ္ဗူဒိပ်ကျွန်းကို သင်လှည့်လည်ပြီး သင်နှင့်အမေးပုစ္ဆာ ပြဿနာကို ဆွေးနွေးဖြေဆိုနိုင်စွမ်းသူကို ရှာဖွေကြည့်ပါ။ ဖြေဆိုနိုင်စွမ်းသူသည် လူဝတ်ကြောင်ဖြစ်ခဲ့သော် ထိုသူ့ထံမှာ ခြေရင်းအလုပ်အကျွေးဖြစ်လေလော့။ ဖြေဆိုနိုင်စွမ်းသူသည် ရဟန်းဖြစ်ခဲ့သော် ထိုပုဂ္ဂိုလ်ထံမှာ ရဟန်းပြုလေလော့”ဟု လက်မှာ သပြေခက်ပေး၍ မှာကြားလွှတ်လိုက်သည်။

ကုဏ္ဍလကေရီပရိမိုဇ်မသည် သပြေခက်ကို လက်မှာကိုင်စွဲထားလေ့ရှိသဖြင့် သူ့ကို “ဇမ္ဗုပရိမိုဇ်မ”ဟု ခေါ်ကြသည်။ အရပ်တကာလှည့်လည်ပြီး အမေးပုစ္ဆာပြဿနာကို မေးမြန်းသည်။ မည်သူမှ ဖြေဆိုနိုင်စွမ်းမရှိကြချေ။ “ဇမ္ဗုပရိမိုဇ်မလာသည်”ဟု ကြားရလျှင် လူတို့သည် ပုန်းလျှိုးထွက်ပြေးကြသည်ထိ ဖြစ်သည်။ ထိုပရိမိုဇ်မသည် ရွာနိဂုံးဇနပုဒ်သို့ ဆွမ်းခံဝင်လျှင် ရွာဝင်တံခါးဝမှာ သံပုံလုပ်ပြီး သပြေခက်စိုက်ကာ-

“ငါနှင့်အတူ စကားပြောဆိုစွမ်းနိုင်သူသည် ဤသပြေခက်ကို နင်းချေစေသတည်း”ဆိုပြီး ရွာထဲသို့ ဝင်လေသည်။ ထိုသပြေခက်ရှိရာသို့ မည်သူတစ်ဦးတစ်ယောက်မှ မချဉ်းကပ်ဝံ့ချေ။ ပရိမိုဇ်မသည် ကိုင်ထားသော သပြေခက် ညှိုးနွမ်းလျှင် အခြားသပြေတစ်ခက်ကို ယူပြီး လှည့်လည်ပြန်လေသည်။

အရှင်သာရိပုတ္တရာနှင့် ဇမ္ဗုပရိမိုဇ်မ

ဇမ္ဗုပရိမိုဇ်မသည် ဤနည်းဖြင့် လှည့်လည်လာခဲ့ရာ သာဝတ္ထိပြည်သို့ ရောက်လာခဲ့သည်။ မြို့တံခါးမှာ သံပုံပြု၍ သပြေခက်ကို စိုက်ထားပြီး-

“ငါနှင့်အတူ စကားပြောဆိုနိုင်စွမ်းရှိသူသည် ဤသပြေခက်ကို နင်းချေစေသတည်း” ပြောဆို၍ မြို့တွင်းသို့ ဆွမ်းခံဝင်ခဲ့သည်။ ရွာသူသားငယ်တို့သည် သပြေခက်ကို ဝိုင်း၍ ကြည့်နေကြသည်။

ထိုအခိုက် အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ဆွမ်းခံပြီး၍ ဆွမ်းကိစ္စအပြီးမှာ သာဝတ္ထိမြို့တွင်းမှ ထွက်ကြွလာခဲ့သည်။ သပြေခက်ကို ဝိုင်း၍ကြည့်နေသော ကလေးများကို မြင်တော်မူလျှင်-

“ဤအကြောင်းကိစ္စကား အဘယ်နည်း”မေးတော်မူသဖြင့် ကလေးများက အကြောင်းစုံကို လျှောက်ထားကြသည်။

“သူငယ်တို့-ထိုသို့ဖြစ်လျှင်သပြေခက်ကို နင်းချေလိုက်ကြလော့”

“အရှင်မြတ်ဘုရား-တပည့်တော်တို့သည် ထိုပရိမိုဇ်မကို ကြောက်လှပါသည်။ မနင်းဝံ့ပါဘုရား”

“သူငယ်တို့ မစိုးရိမ်ကြနှင့်။ ပြဿနာကို ငါဖြေဆိုမည်။ သပြေခက်ကို သင်တို့ ချိုးဖဲ့နင်းချေကြလော့”

ရွာသူသားငယ်တို့သည် ပျော်ရွှင်စွာဖြင့် သပြေခက်ကို ချိုးဖဲ့နင်းချေပစ်လိုက်ပြီး ကြံမြောက်ပစ်လွှင့်လိုက်ကြသည်။ ဓမ္မပရိမိုဇ်မသည် မြို့တွင်းမှ ပြန်လာခဲ့ရာ နင်းချေထားသော သပြေခက်ကို မြင်လျှင်-

“သင်တို့နှင့် ငါပြဿနာပြောဆိုဖွယ်မရှိ။ ဘာကြောင့် ငါ့သပြေခက်ကို နင်းချေပစ်ကြသနည်း” မေးသည်။

“တပည့်တော်တို့သည် မိမိတို့သဘောအလျောက် နင်းချေကြသည်မဟုတ်ပါ။ အရှင်သာရိပုတ္တရာမထေရ်မြတ်က နင်းချေစေသောကြောင့်သာ နင်းချေကြပါသည်”

ဆိုလေသော် ဓမ္မပရိမိုဇ်မသည် အရှင်သာရိပုတ္တရာမထေရ်မြတ်ထံ ချဉ်းကပ်၍ လျှောက်ထားသည်။

“အရှင်ဘုရား-အရှင်ဘုရားတို့သည် တပည့်တော်မ၏ သပြေခက်ကို နင်းချေခိုင်းသည်မှာ မှန်ပါသလော”

“နှမ-ဪ ဟုတ်မှန်ပေသည်”

“သို့ဖြစ်လျှင် အရှင်ဘုရားသည် တပည့်တော်နှင့် ပြဿနာမေးဖြေပါမည်လော”

“နှမ-ဖြေဆိုမည်”

ဓမ္မပရိမိုဇ်မသည် အရှင်သာရိပုတ္တရာမထေရ်မြတ်ထံမှ ဝန်ခံစကားကိုရလျှင် ထိုနေ့ညနေစောင်းမှာ ပြဿနာမေးရန် အရှင်မထေရ်မြတ်ထံသို့ သွားသည်။ ထိုသတင်းသည် နံနက်ကတည်းက ပျံ့နှံ့နေပြီး ဖြစ်ရကား မြို့သူမြို့သားတို့က-

“ပညာရှိတို့နှစ်ဦး ပြောဆိုသောစကားကို ကြားနာကြမည်” ဆိုပြီး ပရိမိုဇ်မနှင့်အတူ သွားရောက်ကြပြီး အရှင်သာရိပုတ္တရာမထေရ်မြတ်ကို ရှိခိုး၍ ထိုင်နေကြသည်။

ဗုဒ္ဓပညာကို မေးခြင်း

ဓမ္မပရိဗိုဇ်မသည် အရှင်သာရိပုတ္တရာမထေရ်မြတ်အား-

“အရှင်ဘုရား-တပည့်တော်ပြဿနာပေးပါမည်” ဆိုရာ-

“နှမ-မေးလေလော့” မိန့်တော်မူသည်။

ပရိဗိုဇ်မသည် တတ်ထားသော ဝါဒတစ်ထောင်ကို မေးသည်။
မေးတိုင်း မေးတိုင်းသောပြဿနာကို မထေရ်မြတ်သည် ဆုတ်ဆိုင်း
ခြင်းမရှိ ဖြေဆိုတော်မူသည်။ ဝါဒတစ်ထောင်ကုန်သွားသောအခါ
မထေရ်မြတ်က-

“နှမ-သင်၏အမေးပုစ္ဆာ ဤမျှသာလော။ အခြားကော ရှိသေး
သလော” မေးတော်မူသည်။

“အရှင်ဘုရား-တပည့်တော်၏အမေးပုစ္ဆာ ဤမျှသာ ဖြစ်ပါ
မည်။ အခြားမရှိတော့ပါ”

“နှမ-သင်သည် ငါ့ကိုအမေးပုစ္ဆာများစွာ မေးခဲ့သည်။ သင့်ကို
ငါပုစ္ဆာတစ်ခုမေး မည်။ သင်ဖြေဆိုလော့”

“အရှင်ဘုရား-တပည့်တော်မ, သိပါလျှင် ဖြေဆိုပါမည်။
မေးတော်မူပါ”

“နှမ-တစ်ခုမည်သည် အဘယ်နည်း” ဟု မထေရ်မြတ်က
မေးတော်မူလေသော် ပရိဗိုဇ်မ မဖြေဆိုနိုင်သဖြင့် ပြန်မေးသည်။

“အရှင်ဘုရား-ဤပြဿနာသည် အဘယ်အမည် ရှိပါသနည်း”

“နှမ-ဗုဒ္ဓပညာမည်သော ပြဿနာပေတည်း”

“အရှင်ဘုရား-ထိုဗုဒ္ဓပညာပြဿနာကို တပည့်တော်မအားလည်း
သင်ပေးတော်မူပါ”

“နှမ-ငါတို့ကဲ့သို့ ရဟန်းဖြစ်ခဲ့လျှင် ဗုဒ္ဓပညာပြဿနာကို သင်
ပေးမည်”

“အရှင်ဘုရား-ထိုသို့ဖြစ်လျှင် တပည့်တော်မကို ရဟန်းပြုပေး
တော်မူကြပါဘုရား” တောင်းပန်သည်။ အရှင်မထေရ်မြတ်က
ဘိက္ခုနီမ တို့အား အကြောင်းကြား၍ ရဟန်းပြုစေလိုက်သည်။

ပဋိသန္တိဒါပတ္တရဟန္တာမဖြစ်ခြင်း

ကုဏ္ဍလကေသီမည်သော ဓမ္မပရိပိုဇ်မသည် ရှင်ရဟန်းပြုပေးပြီး၍ ပဉ္စင်းအဖြစ်ကို ရပြီးသော် ကုဏ္ဍလကေသီထေရီမ ဖြစ်လာသည်။ နှစ်ရက်၊ သုံးရက် လွန်ကာမျှဖြင့်သာလျှင် ပဋိသန္တိဒါပတ္တရဟန္တာမ ဖြစ်လာသည်။

တစ်နေ့မှာ တရားသဘင်၌ ရဟန်းတို့သည် ကုဏ္ဍလကေသီထေရီမနှင့် ပတ်သက်၍ စည်းဝေးပြောဆိုကြသည်။

“ငါ့ရှင်တို့-ကုဏ္ဍလကေသီထေရီမသည် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်၏ဟရားတော်ကို များစွာကြားနာရခြင်း မရှိဘဲ ရဟန်းကိစ္စပြီးဆုံးခြင်းသို့ ရောက်လေသည်။ လင်ဖြစ်သောခိုးသူ ယောက်ျားနှင့် သူ့အသက်ကိုယ့်အသက် အသက်လှပွဲပြု၍ ခိုးသူ ယောက်ျားကို အောင်မြင်ခဲ့သူ ဖြစ်ပေသတဲ့”

ထိုအခိုက် တရားသဘင်ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ကြွတော်မူလာ၍-

“ချစ်သားရဟန်းတို့-ငါဘုရားကြွလာတော်မူသောအခါမှာ အဘယ်စကားကို ပြောဆိုစည်းဝေးနေကြသနည်း” မေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဤမည်သော အကြောင်း ဖြစ်ပါသည်ဘုရား”

“ချစ်သားရဟန်းတို့-ငါဘုရား ဟောကြားတော်မူအပ်သော တရားကို နည်းသည်-များသည်ဟူ၍ အတိုင်းအရှည်ပမာဏကို မရေတွက်ကြကုန်လင့်။

ချစ်သားရဟန်းတို့ အကျိုးစီးပွားမဲ့သော စကားသည် ပုဒ်ပေါင်း တစ်ထောင်ပင် ဖြစ်သော်လည်း မြင့်မြတ်သည်မဟုတ်။ အကျိုးစီးပွားနှင့် စပ်သောစကားသည် တစ်ပုဒ်တစ်ဂါထာပင် ဖြစ်သော်လည်း မြင့်မြတ်သည်သာလျှင်တည်း။

ချစ်သားရဟန်းတို့-မိမိအတွင်းသန္တာန်၌ဖြစ်သော ကိလေသာဟူသော ခိုးသူကို အောင်မြင်ခြင်းမှတစ်ပါး၊ ကြွင်းသောခိုးသူတို့ကို

အောင်နိုင်စွမ်းသောသူအား အောင်ခြင်းမမည်ပေ။ မိမိအတွင်း သန္တာန်မှာ အစမထင်သော သံသရာဝဋ်ဆင်းရဲ၌ အမြဲမပြတ် အထပ်ထပ် ကိန်းအောင်းတိုက်ခိုက်သတ်ဖြတ်နေသော အလွန် အင်အားကြီးသည့် ကိလေသာတည်းဟူသော ခိုးသူကို အောင်မြင်သော သူသာလျှင် အောင်မြင်ခြင်းအစစ် မည်ပေသည်” မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ ယော စ ဂါထာသတံ ဘာသေ၊
အနတ္တပဒ သံဟိတာ။
ဧကံ ဓမ္မပဒံ သေယျော၊
ယံ သုတ္တာ ဥပသမ္ပတိ။ ။

မြန်မာပြန်။ ။ အနက်အဓိပ္ပာယ်ကင်းမဲ့လျက် အကျိုးမရှိသောစကား နှင့်စပ်သည့် အရာမကများပြားသော ဂါထာကို ရွတ်ဆိုခြင်းထက် ကိလေသာမီးငြိမ်းအေးစေနိုင်သော တရားတစ်ပုဒ်ကို ကြားနာရခြင်းက မြတ်ပေသည်။

၂။ ယော သဟဿံ သဟဿေန၊
သင်္ဂါမေ မာနုသေ ဇနေ။
ဧကဉ္စ ဇေယျ မတ္တာနံ၊
သ ဝေ သင်္ဂါမ ဇုတ္တမော။

မြန်မာပြန်။ ။ စစ်မြေပြင်မှာ လူတစ်သန်းကို အောင်နိုင်သူထက် ကိုယ်တွင်းကိလေသာကို တစ်ကြိမ်အောင်နိုင်သူက မြတ်ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့ သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

ကုဏ္ဍလကေသီ ထေရီမဝတ္ထုပြီး၏။

(၄)

အနတ္တ ပုစ္ဆက ဗြာဟ္မဏဝတ္ထု၊

(အကျိုးစီးပွားမဲ့ကို မေးသော ပုဏ္ဏားဝတ္ထု)

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အနတ္တပုစ္ဆကဗြာဟ္မဏ (အကျိုးစီးပွားမဲ့ကို မေးသောပုဏ္ဏား) ကို အကြောင်းပြု၍ “အတ္တာ ဟဝေ ဇိတံ သေယျော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

စီးပွားဆုတ်ယုတ်ကြောင်း ၆-ပါး

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ်က ဖြစ်သည်။

တစ်နေ့သောအခါမှာ ပုဏ္ဏားကြီးတစ်ယောက်သည် ဤသို့ စဉ်းစားမိသည်။

“...မြတ်စွာဘုရားသခင်တို့ မည်သည့်အကျိုးစီးပွားကို တိုးတက်ကြီးပွားခြင်းအကြောင်း ကောင်းသည်ကိုသာ သိသလော။ သို့မဟုတ် အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးကြောင်း မကောင်းသည်ကိုလည်း သိပါလေသလော..”

စဉ်းစားပြီးနောက် မြတ်စွာဘုရားသခင် အထံတော်သို့ ချဉ်းကပ်လျှောက်ထားသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရှင်တော်မြတ်ဘုရားတို့သည် အကျိုးစီးပွားတိုးတက်ရန်အကြောင်း ကောင်းမြတ်သည်ကိုသာ သိပါကုန်သလော။ အခြားတစ်ပါးလည်းဖြစ်သော အကျိုးစီးပွား ဆုတ်ယုတ်ပျက်ပြားခြင်းအကြောင်း မကောင်းသည်ကိုလည်း သိပါကုန်သလောဘုရား”

“ပုဏ္ဏားကြီး - ငါသည် အကျိုးစီးပွားတိုးတက်ရန် အကြောင်းကိုလည်း သိတော်မူသည်။ အကျိုးစီးပွားဆုတ်ယုတ်ပျက်ပြားမည့် အကြောင်းကိုလည်း သိတော်မူသည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ထိုသို့ ဖြစ်လျှင် ရှင်တော်မြတ်ဘုရားသည် တပည့်တော်အား အကျိုးစီးပွား ဆုတ်ယုတ်ပျက်ပြားစေတတ်သောအကြောင်းကို ဟောကြားတော်မူပါဘုရား”

“ပုဏ္ဏားကြီး-မှတ်လေလော့

၁။ ဥဿူရေယျံ - နေမြင့်အောင်အိပ်ခြင်း။

၂။ အာလသျံ - ပျင်းရိခြင်း။

၃။ စဏ္ဍိက္ကံ - ကြမ်းကြုတ်ခြင်း။

၄။ ဒီဃသောဏ္ဍိယံ - နေ့ရောညပါသေရည်သောက်ခြင်း။

၅။ ဧကအဒ္ဓါနဂမနံ - တစ်ယောက်တည်းခရီးရှည်သွားခြင်း။

၆။ ပရဒါရူပသေဝနံ - သူတစ်ပါးမယားကို ပြစ်မှားခြင်း။

တို့ကို ပြုလုပ်သည်ရှိသော် အသင့်အား အကျိုးစီးပွားဆုတ်ယုတ်ပျက်ပြားပေလိမ့်မည် ပုဏ္ဏားကြီး”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရှင်တော်မြတ်ဘုရား ဟောကြားတော်မူသော စကားတော်သည် ဟုတ်မှန်လှပါပေသည်။ ကောင်းမြတ်လှပါပေသည်။ ရှင်တော်မြတ်ဘုရားတို့သည် အကျိုးစီးပွားတိုးတက်ခြင်းအကြောင်းကိုလည်း သိတော်မူပါပေသည်။ အကျိုးစီးပွား ဆုတ်ယုတ်ပျက်ပြားခြင်းအကြောင်းကိုလည်း သိတော်မူပါပေသည်ဘုရား”

“ပုဏ္ဏားကြီး-အကျိုးစီးပွားရှိသည် မရှိသည်၊ တိုးတက် ဆုတ်ယုတ်မှု ရှိသည် မရှိသည်ကို သိတတ်သောအရာ၌ ငါဘုရားနှင့် တူသောသူမည်သည် မရှိချေ”

မိန့်တော်မူပြီးနောက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် သည် ပုဏ္ဏားကြီး၏အတွင်းစိတ်ဓာတ်ကို ဆင်ခြင်တော်မူ၍-

“ပုဏ္ဏားကြီး-သင်သည် မည်သည့်အလုပ်ဖြင့် အသက်မွေး သနည်း”မေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - တပည့် တော်သည် ကြွေအန်လောင်းကစားခြင်းဖြင့် အသက်မွေးပါသည် ဘုရား”

“ပုဏ္ဏားကြီး-သင်ကြွေအန်လောင်းကစားရာမှာ အမြဲတမ်း နိုင်သလော၊ သို့မဟုတ် - အမြဲတမ်းရှုံးသလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-နိုင်သော အခါရှိသကဲ့သို့ ရှုံးသောအခါလည်း ရှိပါသည်ဘုရား”

“ပုဏ္ဏားကြီး-ကြွေအန်ကစားရာမှာ အောင်နိုင်ခြင်းဖြင့် အောင်နိုင်ခြင်းသည် ကောင်းလှသည်ဟု မဆိုနိုင်။ ကိလေသာကို အောင်နိုင်ခြင်းဖြင့် မိမိကိုယ်ကို အောင်နိုင်စွမ်းရှိသူသာလျှင် ကောင်း မြတ်လှပေသည်။”

ထိုစကားမှန်ပေသည် ပုဏ္ဏားကြီး-ကိလေသာကို အောင်နိုင် ထားသောသူအား ကိလေသာက တစ်ဖန်ပြန်၍ အောင်နိုင်ခြင်းကို ပြုခြင်းငှာ မစွမ်းနိုင်ပေ” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာ တော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ အတ္တာ ဟဝေ ဇိတံ သေယျော၊

ယာ စာယံ ဣတရာ ပဇာ။

အတ္တဒန္တဿ ပေါသဿ၊

နိစ္စံ သညတစာရိနော။ ။

မြန်မာပြန်။ ။ မိမိကိုယ်တွင်း၌ဖြစ်သော ကိလေသာကို အောင်နိုင်ခြင်းသည်မြတ်၍ သူတစ်ပါးအပေါ် အောင်နိုင်ခြင်းသည် မမြတ်။ မိမိကိုယ်ကို ဆုံးမပြီး ကိုယ်နှုတ်နှလုံးသုံးပါးကို စောင့်စည်းသည့်အကျင့်ရှိသော-

၂။ နေဝ ဒေါဝေါ န ဂန္ထဗ္ဗော၊
 န မာရော သဟ ဗြဟ္မနာ၊
 ဇိတံ အပဇိတံ ကယိရာ၊
 တထာရူပဿ ဇန္တုနော။ ။

မြန်မာပြန်။ ။ ထိုပုဂ္ဂိုလ်မျိုး၏ မိမိကိုယ်အား အောင်နိုင်ခြင်းကို နတ်ဗြဟ္မာ ဂန္ထဗ္ဗနှင့်တကွ မာရ်နတ်မင်းတို့ပင်လျှင် တစ်ဖန်ပြန်၍ ရှုံးအောင် မပြုလုပ်နိုင်ပေ။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့ သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။

အနတ္တပုစ္ဆက ဗြာဟ္မဏဝတ္ထုပြီး၏။

*

*

*

(၅)

အရှင်သာရိပုတ္တရာ၏ဦးရီးတော်ပုဏ္ဏားကြီးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အရှင်သာရိပုတ္တရာမထေရ်၏ ဦးရီးတော် ပုဏ္ဏားကြီးကို အကြောင်းပြု၍ “မာသေ မာသေ သဟသေန” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဗြဟ္မာ့ပြည်ခရီးစဉ်

တစ်နေ့မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်သည် မယ်တော် ရူပသာရိပုဏ္ဏားမကြီး၏ မောင်ဖြစ်သော ဦးရီးတော်ပုဏ္ဏားကြီးထံသို့ ကြွသွားတော်မူ၍ စကားပြောဆိုဆွေးနွေးသည်။

“ဒါယကာပုဏ္ဏားကြီး-ကုသိုလ်ကောင်းမှုတစ်စုံတစ်ခု ပြုလုပ်ပါသလော”

“အရှင်ဘုရား-တပည့်တော်သည် ကုသိုလ်ကောင်းမှုကို ပြုလုပ်ပါသည်ဘုရား”

“ဒါယကာကြီး-အဘယ်သို့သော ကုသိုလ်ကောင်းမှုမျိုးကို ပြုလုပ်ပါသနည်း”

“အရှင်ဘုရား-တပည့်တော်သည် လတိုင်းလတိုင်းမှာ တစ်ထောင်တစ်ထောင်သော ငွေအသပြာကို စွန့်ကြဲပြီး အလှူဒါန ကုသိုလ်ကောင်းမှု ပြုလုပ်နေပါသည်ဘုရား”

“အဘယ်သူတို့အား ပေးလှူသနည်း ဒါယကာကြီး”

“နိဂဏ္ဌတို့အား ပေးလှူပါသည်ဘုရား”

“ဒါယကာကြီး-အဘယ်ဆုတောင်းပြီး ပေးလှူသနည်း”

“အရှင်ဘုရား-တပည့်တော်သည် ဗြဟ္မာ့ပြည်သို့ ရောက်စေရန် ရည်သန်စိတ်ဖြင့် ပေးလှူပါသည်ဘုရား”

“ဒါယကာပုဏ္ဏားကြီး-အသို့နည်း၊ ယင်းသို့သော ကုသိုလ် ကောင်းမှုပြုခြင်းသည် ဗြဟ္မာ့ပြည်သို့ သွားရာလမ်းဟု ထင်ပါသလော”

“မှန်ပါဘုရား--ဗြဟ္မာ့ပြည်သို့ သွားရာလမ်းဟု ထင်ပါသည် ဘုရား”

“ဗြဟ္မာ့ပြည်သို့ သွားရာလမ်းဟု မည်သူက ပြောဟောပါ သနည်း”

“အရှင်ဘုရား-တပည့်တော်တို့ မှီဝဲဆည်းကပ်သော ဆရာတို့က ပြောဟောကြပါသည်ဘုရား”

“ဒါယကာပုဏ္ဏားကြီး-သင်သည် ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်း လမ်းကောင်းခရီးကိုမသိ။ သင့်ဆရာလည်း မသိချေ။ ငါတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် တစ်ပါးတည်း သာလျှင် ဗြဟ္မာ့ပြည်သို့ရောက်ကြောင်း လမ်းကောင်းခရီးကို သိတော် မူပေသည်- ပုဏ္ဏားကြီး” ဟု မိန့်ဆိုတော်မူ၍ ဦးရီးတော်ပုဏ္ဏားကြီးကို မြတ်စွာဘုရားသခင်အထံတော်သို့ ခေါ်ဆောင်လာခဲ့သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဤပုဏ္ဏား ကြီးက ဤသို့ဤသို့ ပြောဆိုပါသည်” ဟူ၍ ပြောခဲ့သမျှ စကား အလုံးစုံကို ပြန်ကြားလျှောက်ထားပြီးလျှင်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့် တော် တောင်းပန်ပါသည်။ ပုဏ္ဏားကြီးအား ဗြဟ္မာ့ပြည်သို့ ရောက် ကြောင်း လမ်းခရီးကို ညွှန်ကြားဟောပြတော်မူပါဘုရား” လျှောက် လေသည်။

သောတာပန်တည်ခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က အရှင်သာရိပုတ္တရာ မထေရ်၏ ဦးရီးတော်ပုဏ္ဏားကို မေးတော်မူသည်။

“ဒါယကာပုဏ္ဏားကြီး-ငါ့သားတော် သာရိပုတ္တရာပြောဆိုတိုင်း ပင် ဟုတ်မှန်ပေသလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဟုတ်မှန် ပါသည်ဘုရား”

“ဒါယကာပုဏ္ဏားကြီး-သင်သည် ဤသို့ပေးကမ်းလှူဒါန်း သဖြင့် အနှစ်တစ်ရာပတ်လုံး ပေးလှူသော ဒါနအလှူထက် တစ်မုဟုတ်တစ်ခဏမျှ ကြည်ညိုသောစိတ်ဖြင့် ငါဘုရား၏ တပည့်သား သံဃာတော်အား ဖူးမြော်ခြင်းသည်လည်းကောင်း၊ တစ်စွန်းတစ်ယောက် မသောဆွမ်းကို ပေးကမ်းလှူဒါန်းခြင်း ဒါနသည်လည်းကောင်း၊ အကျိုးကြီးမြတ်လှပေသည်” မိန့်တော်မူ ပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

မာသေ မာသေ သဟဿေန၊

ယော ယဇေတ သတံ သမံ။

ဧကဉ္စ ဘာဝိတတ္တာနံ။

မုဟုတ္တမပိ ပူဇယေ။

သာယေဝ ပူဇနာ သေယျော။

ယဉ္ဇေ ဝဿသတံ ဟုတံ။ ။

မြန်မာပြန်။ ။ အကြင်သူသည် လတိုင်းလတိုင်း တစ်ထောင်သော ဥစ္စာကို စွန့်လွှတ်ပြီး နှစ်တစ်ရာပတ်လုံး ယဇ်ပူဇော် ရာ၏။

အကြင်သူသည် ဘာဝနာစီးဖြန်းပွားများ ထားသော ရဟန်းတို့အား တစ်ခဏမျှ ပူဇော်ရာ၏။

ထိုပူဇော်သူနှစ်ဦးတို့တွင် ဘာဝနာ စီးဖြန်း ပွားများနေသော ရဟန်းတို့အား ပူဇော်ခြင်းသည်

၀၈) ၅။ အရှင်သာရိပုတ္တရာ၏ဦးရီးတော်ပုဏ္ဏားကြီးဝတ္ထု ၉၁

သီလမရှိသူအား အနှစ်တစ်ရာ လှူဒါန်း ပူဇော်ခြင်း
ထက် မြတ်ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်
၏ဦးရီးတော်ပုဏ္ဏားကြီးသည် သောတာပတ္တိဖိုလ်သို့ ရောက်၍
အခြားများစွာသော လူအပေါင်းသည်လည်း လူများစွာတို့ သောတာ
ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

အရှင်သာရိပုတ္တရာ၏ဦးရီးတော်ပုဏ္ဏားကြီးဝတ္ထုပြီး၏။

*

*

*

(၆)

အရှင်သာရိပုတ္တရာ၏တူတော် ပုဏ္ဏားဝတ္ထု

မြတ်စွာဘုရားသခင်သည်ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်သာရိပုတ္တရာမထေရ်၏ တူဖြစ်သော ပုဏ္ဏားကို အကြောင်းပြု၍ “ယော စ ဝဿသတံ ဇန္တု” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဗြဟ္မာ့ပြည်ခရီးစဉ်

တစ်နေ့မှာ အရှင်သာရိပုတ္တရာမထေရ်သည် မိမိ၏တူဖြစ်သော ပုဏ္ဏားထံသို့ ကြွရောက်တော်မူ၍ စကားပြောဆိုဆွေးနွေးသည်။

“ပုဏ္ဏား-သင်သည် ကုသိုလ်ကောင်းမှု တစ်စုံတစ်ခုကို ပြုပါသလော”

“အရှင်ဘုရား-တပည့်တော်သည် ကုသိုလ်ကောင်းမှု ပြုလုပ်နေပါသည်ဘုရား”

“အဘယ်သို့သော ကုသိုလ်ကောင်းမှုကို ပြုလုပ်သနည်း”

“အရှင်ဘုရား-တပည့်တော်သည် လဟိုင်းလတိုင်း ဆိတ်တစ်ကောင်ကို သတ်၍ မီးကို လုပ်ကျွေးပူဇော်ပါသည်ဘုရား”

“အဘယ်အကျိုးကို မျှော်ကိုးပြီး ဤသို့ ပြုလုပ်သနည်း”

“အရှင်ဘုရား-ဤသို့ပြုလုပ်လျှင် ဗြဟ္မာ့ပြည်သို့ရောက်ကြောင်း

လမ်းကောင်းဖြစ်သည်ဆို၍ ပြုလုပ်ပါသည်ဘုရား”

“ဗြဟ္မဒုပြည်သို့သွားကြောင်း လမ်းကောင်းဖြစ်သည်ဟု မည်သူက ပြောဟောသနည်း”

“အရှင်ဘုရား-တပည့်တော်၏ ဆရာမြတ်တို့က ဤသို့ဆုံးမ ပြောဟောခဲ့ကြပါသည်ဘုရား”

“ပုဏ္ဏား-သင်လည်းဗြဟ္မဒုပြည်သို့ရောက်ကြောင်း လမ်းကောင်း ကို မသိ။ သင့်ဆရာတို့လည်း မသိကြ။ ဒါယကာပုဏ္ဏား-လာခဲ့ပါ။ ငါတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံ သွားကြမည်” မိန့်ဆိုတော်မူပြီး တူတော်ပုဏ္ဏားကို မြတ်စွာဘုရားသခင် ထံတော်သို့ ခေါ်ဆောင်လာခဲ့၍ အကြောင်းအလုံးစုံကို ပြန်ကြား လျှောက်ထားသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရှင်တော် မြတ်ဘုရားသည် ဤပုဏ္ဏားအား ဗြဟ္မဒုပြည်သို့ရောက်ကြောင်း လမ်းကောင်းခရီးကို ဟောကြားညွှန်ပြတော်မူပါဘုရား” ဟု တောင်းပန် လေသည်။

သောတာပန်တည်ခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က အရှင်သာရိပုတ္တရာ၏ တူတော်ပုဏ္ဏားကို မေးတော်မူသည်။

“ဒါယကာပုဏ္ဏား-ငါ့သားတော်သာရိပုတ္တရာ ပြောဆိုတိုင်းပင် ဟုတ်မှန်ပေသလောဘုရား”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဟုတ်မှန် ပါသည်ဘုရား”

“ဒါယကာပုဏ္ဏား-အနှစ်တစ်ရာပတ်လုံး ဤသို့ မီးကိုလုပ်ကျွေး ပူဇော်ခြင်းသည် ငါဘုရား၏တပည့် သား သံဃာတော်အား တစ်ခဏမျှ ပူဇော်ရခြင်း အကျိုးကို မမီနိုင်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယော စ ဝဿသတံ ဇန္တု၊

အဂ္ဂိ ပရိစရေ ဝနေ။

ဧကဉ္စ ဘာဝိတတ္တာနံ၊

မုဟုတ္တမပိ ပူဇယေ။

သာယေဝ ပူဇနာ သေယျော၊

သဉ္ဇေ ဝဿသတံ ဟုတံ။ ။

မြန်မာပြန်။ ။ ပုဂ္ဂိုလ်တစ်ယောက်သည် တောမှာနေ၍ အနှစ်
တစ်ရာပတ်လုံး မီးကို လုပ်ကျွေးပူဇော်၏။

ပုဂ္ဂိုလ်တစ်ယောက်ကား သီလသမာဓိစသော
ဂုဏ်တို့နှင့် ပြည့်စုံသော ရဟန်းသံဃာတော်အား
တစ်ကြိမ်ကပ်ခါသာ ပူဇော်ရ၏။

ထိုသူနှစ်ယောက်တို့၏ ပူဇော်ခြင်းတွင် သီလ
သမာဓိရှိသောရဟန်းတို့အား ပူဇော်ခြင်းသည်သာ
မြတ်လှပေသည်။ အနှစ်တစ်ရာပတ်လုံး မီးကို
လုပ်ကျွေးသူ၏ပူဇော်ခြင်းကား မမြတ်ချေ။

ဤဓမ္မဒေသနာတော်အဆုံးမှာ အရှင်သာရိပုတ္တရာမထေရ်မြတ်
၏ တူတော်ပုဏ္ဏားသည် သောတာပတ္တိဖိုလ်သို့ ရောက်၍
အခြားများစွာသော လူအပေါင်းသည်လည်း သောတာပတ္တိဖိုလ်
စသည်သို့ ရောက်ကြလေသည်။

အရှင်သာရိပုတ္တရာ၏တူတော်ပုဏ္ဏား
ဝတ္ထုပြီး၏။

*

*

*

(၇)

အရှင်သာရိပုတ္တရာ၏အဖော်ပုဏ္ဏားဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အရှင်သာရိပုတ္တရာမထေရ်၏အဖော်ပုဏ္ဏားကြီးကို အကြောင်းပြု၍ “ယံကိဉ္စ ယိဋ္ဌံ ဟုတံ ဝ လောကေ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဗြဟ္မာ့ပြည်ခရီးစဉ်

တစ်နေ့မှာ အရှင်သာရိပုတ္တရာမထေရ်သည် မိမိလူဖြစ်စဉ် အခါက အဖော်သူငယ်ချင်းဖြစ်သော ပုဏ္ဏားကြီးထံသို့ ကြွသွားတော်မူ၍ စကားပြောဆိုဆွေးနွေးသည်။

“အချင်းပုဏ္ဏားကြီး-ကုသိုလ်ကောင်းမှုတစ်စုံတစ်ခုကို ပြုစုအားထုတ်ပါသလော”

“အရှင်ဘုရား-တပည့်တော်သည် ကုသိုလ်ကောင်းမှုကို ပြုစုအားထုတ်ပါသည်ဘုရား”

“မည်သည့် ကုသိုလ်ကောင်းမှုကို ပြုစုအားထုတ်သနည်း”

“အရှင်ဘုရား-တပည့်တော်သည် များစွာသော ပစ္စည်းဥစ္စာကို စွန့်ကြဲပြီး ယဇ်ပူဇော်ခြင်းအမှုကို ပြုပါသည်ဘုရား”

“အချင်းပုဏ္ဏားကြီး-အဘယ်အကျိုးကို မျှော်ကိုးပြီး ယဇ်ပူဇော်

ခြင်းအမှုကို ပြုသနည်း”

“အရှင်ဘုရား-ဗြဟ္မာ့ပြည်သို့ရောက်ကြောင်း လမ်းကောင်းခရီး ဖြစ်ပေလိမ့်မည်ဟု ရည်မျှော်ပြီး ယဇ်ပူဇော်ခြင်းကို ပြုပါသည်ဘုရား”

“ဤသို့ပြုလုပ်လျှင် ဗြဟ္မာ့ပြည်သို့ရောက်မည်ဟု မည်သူက ပြောဟောသနည်း”

“အရှင်ဘုရား-တပည့်တော်၏ ဆရာမြတ်တို့က ပြောဟော ဆုံးမထားပါသည်ဘုရား”

“အချင်းပုဏ္ဏားကြီး-ဗြဟ္မာ့ပြည်သို့ရောက်ကြောင်း လမ်းကောင်း ခရီးကို သင်လည်းမသိ။ သင့်ဆရာများလည်း မသိကြချေ။ ပုဏ္ဏား ကြီး လာခဲ့ပါ။ ငါတို့ဆရာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံ သွားကြမည်” မိန့်ဆိုတော်မူပြီး အဖော်ပုဏ္ဏားကြီးကို မြတ်စွာဘုရား သခင်ထံတော်သို့ ခေါ်လာခဲ့၍ အကြောင်းစုံကို လျှောက်ထားပြီးလျှင်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရှင်တော် မြတ်ဘုရားသည် တပည့်တော်၏အဖော်သူငယ်ချင်းဖြစ်သော ဤ ပုဏ္ဏားကြီးအား ဗြဟ္မာ့ပြည်သို့ရောက်ကြောင်း လမ်းကောင်းခရီးကို ဟောကြားညွှန်ပြတော်မူပါဘုရား” တောင်းပန်လေသည်။

သောတာပန်တည်ခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က အရှင်သာရိပုတ္တရာ မထေရ်၏အဖော်သူငယ်ချင်း ပုဏ္ဏားကြီးကို မေးတော်မူသည်။

“ဒါယကာပုဏ္ဏားကြီး-ငါ့သားတော်သာရိပုတ္တရာ ပြောဆိုတိုင်း ပင် ဟုတ်မှန်ပေသလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဟုတ်မှန် ပါသည်ဘုရား”

“ဒါယကာပုဏ္ဏားကြီး-သင်သည် တစ်နှစ်ပတ်လုံး ယဇ်ပူဇော် ခြင်းကို ပူဇော်သဖြင့် လောကီဘုံသား လူအများအား ပေးလှူခြင်း သည် ငါဘုရား၏တပည့်သားရဟန်းသံဃာတော်အား ကြည်ညိုစိတ် ဖြင့် ရိုသေစွာ ရှိခိုးကြသောသူတို့အား ဖြစ်ပေါ်သော ကောင်းမှုကုသိုလ် စေတနာ၏လေးပုံ-တစ်ပုံမျှ လောက်သော်လည်း အဖိုးမတန်၊ မမွန် မြတ်ချေ”မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟော

ကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
ယံ ကိဉ္စိ ယိဋ္ဌံ ဟုတံဝ လောကေ၊
သံဝစ္ဆရံ ယဇေထ ပုညပေက္ခော။
သဗ္ဗမ္ပိ တံ န စတုဘာဝမေတိ၊
အဘိဝါဒနာ ဥဇျာဂတေသု သေယျော။ ။

မြန်မာပြန်။ ။ လောက၌ ကောင်းမှုကိုငဲ့၍ အလုံးစုံသော ထိမ်းမြား
မင်္ဂလာပြုခြင်း စသည်တို့မှာ ပေးလှူသော
အလှူကိုလည်းကောင်း၊ ပကတိရိုးရာအခါမှာ လှူ
သော အလှူကိုလည်းကောင်း တစ်နှစ်ပတ်လုံး
ပေးလှူပူဇော်ခြင်းသည် မဇ္ဈိမပဋိပတ်အကျင့်မြတ်ကို
ဖြောင့်မတ်စွာကျင့်ကုန်သော အရိယာပုဂ္ဂိုလ်တို့၌
ရှိခိုးခြင်းစေတနာ၏ လေးပုံပုံ တစ်ပုံကိုမျှ မမီ။
ထို့ကြောင့် အရိယာပုဂ္ဂိုလ်တို့၌ ရှိခိုးခြင်းသည်
မြင့်မြတ်လှပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်
၏ လူဖြစ်စဉ်က သူငယ်ချင်းအဖော်ဖြစ်သော ပုဏ္ဏားကြီးသည်
သောတာပတ္တိဖိုလ်၌ တည်လေသည်။ ကြွင်းသော လူများအပေါင်း
သည်လည်း သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။

အရှင်သာရိပုတ္တရာ၏အဖော်ပုဏ္ဏား
ဝတ္ထုပြီး၏။

*

*

*

(၈)

အာယုဝဇနသတို့သားဝတ္ထု

မြတ်စွာဘုရားသခင်သည် ဒီဃလင်္ဂိက မြို့ကို အမှီပြုလျက် မြို့၏အနီး တောကျောင်းမှာ သီတင်းသုံးစံနေတော်မူစဉ် အာယုဝဇန သတို့သားကို အကြောင်းပြု၍ “အဘိဝါဒန သီလိဿ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အသက်တိုမည့်ကလေးငယ်

ဒီဃလင်္ဂိကမြို့မှ ပုဏ္ဏားသူငယ်ချင်းနှစ်ယောက်တို့သည် သာသနာတော်မှပြင်ပဖြစ်သော ရသေ့ရဟန်းအဖြစ် ပြုလုပ်ကြပြီး လေးဆယ့်ရှစ်နှစ်လုံးလုံး ပြင်းထန်သောအကျင့်ကို ကျင့်ကြံအားထုတ် နေခဲ့ကြသည်။ ထိုရသေ့နှစ်ဦးတွင် တစ်ဦးက-

“...ငါ၏မျိုးနွယ်စဉ်ဆက် ပျက်စီးဆိတ်သုဉ်းလိမ့်မည်၊ ငါ လူထွက်မှ ဖြစ်မည်..” ကြံစည်ကာ မိမိအကျင့်ကို သူတစ်ပါးတို့အား နွား အကောင်တစ်ရာ၊ ငွေအသပြာတစ်ရာဖြင့် ရောင်းချပြီး လူထွက်ခဲ့ သည်။ အမျိုးသမီးတစ်ယောက်နှင့်အိမ်ထောင်ကျပြီး သားတစ်ယောက် ဖွားမြင်ခဲ့ကြသည်။

ကျန်သော အဖော်ရသေ့တစ်ပါးမှာ တစ်ခြားအရပ်သို့ သွား ရောက်နေထိုင်ပြီး ဒီဃလင်္ဂိကမြို့သို့ တစ်ဖန်ပြန်လာခဲ့သည်။ ရသေ့ လူထွက်ပုဏ္ဏားသည် မိမိ၏အဖော် ရသေ့ကြွရောက်လာသည်ကို

ကြားသိ၍ သားမယားကို ခေါ်ဆောင်ပြီး အဖူးမြော်ရောက်လာခဲ့သည်။ ရသေ့ထံသို့ရောက်လျှင် သားငယ်ကို မိခင်အားပေးပြီး ရှေးဦးစွာ မိမိ ရှိခိုးသည်။ ပြီးလျှင် မယားဖြစ်သူက သားငယ်ကို ဖခင် အားပေးပြီး ရှိခိုးသည်။ အဖော်ရသေ့က-

“ဒီဃာယုကော ဟောထ-သင်တို့အား အသက်ရှည်ကြပါစေသတည်း” ဟု ဆုပေးသည်။

မိခင်ဖခင်တို့သည် သားငယ်ကို အဖော်ရသေ့အား ရှိခိုးစေသည်။ အဖော်ရသေ့က ဆုမပေးဘဲ ဆိတ်ဆိတ်သာနေသည်။ ဖခင်ဖြစ်သူက ရသေ့အား မေးသည်။

“အရှင်ဘုရား-တပည့်တော်တို့ ရှိခိုးကြတုန်းက ‘သင်တို့အား အသက်ရှည်ကြပါစေသတည်း’ ဟု ဆုပေးတော်မူပါလျက် ဤကလေးငယ် ရှိခိုးသောအခါမှာ အဘယ့်ကြောင့် ဆုပေးတော်မမူပါသနည်း၊ ဤကလေးငယ်အား အန္တရာယ်ရှိပါသလားဘုရား”

“ဒါယကာ-သင့်ကလေးငယ်အား အန္တရာယ်ရှိပေသည်”

“အရှင်ဘုရား-ဤကလေးငယ်သည် အသက်မည်မျှ ရှည်ပါမည်နည်းဘုရား”

“ဒါယကာ-ခုနစ်ရက်မျှသာ အသက်ရှည်ပါလိမ့်မည်”

“အရှင်ဘုရား-ကျရောက်လာမည့် ထိုအသက်အန္တရာယ်ကို တားဆီးနိုင်သောအကြောင်း ရှိပါသလော့ဘုရား”

“ဒါယကာ-ငါကား အသက်အန္တရာယ်ကို တားမြစ်နိုင်ဖွယ်သော အကြောင်းကို မသိပေ”

“အရှင်ဘုရား-အဘယ်သူသည် သိနိုင်ပါမည်နည်းဘုရား”

“ဒါယကာ-ရဟန်းဂေါတမသည် သိနိုင်ကောင်းပေရာသည်။ ထိုရဟန်းဂေါတမထံသို့ သွားရောက်ပြီး မေးလျှောက်လေလော့”

“အရှင်ဘုရား-ထိုရဟန်းဂေါတမထံသို့ သွားရောက်သည်ရှိသော် တပည့်တော်၏အကျင့်ကို ဆုတ်ယုတ်ပျက်ပြားသွားမည်ကို စိုးမိပါသည်ဘုရား”

“ဒါယကာ-သင်တို့သည် သင်တို့သားကို ချစ်ကြသည် ဆိုလျှင် အကျင့်ဆုတ်ယုတ်ပျက်ပြားမည်ကို ကြံစည်တွေးတောမနေကြနှင့်၊ ဂေါတမထံသို့သာ သွားရောက်၍ မေးမြန်းလျှောက်ထားလေလော့”

ပုဏ္ဏားလင်မယားသည် မြတ်စွာဘုရားသခင် သီတင်းသုံးစံနေ တော်မူသည့် တောကျောင်းသို့ သွားရောက်ကာ ချဉ်းကပ်၍ ရှေးဦးစွာ ဖခင် ပုဏ္ဏားက ရှိခိုးသည်။ မြတ်စွာဘုရားသခင်က-

“ဒီဃာယုကော ဟောတိ-သင့်အား အသက်ရှည်ပါစေသတည်း” ဟုဆုပေးတော်မူသည်။ ပြီးနောက် မိခင်ဖြစ်သူရှိခိုးသောအခါမှာလည်း ရှေးနည်းတူပင် ဆုပေးတော်မူသည်။ သားငယ်ဖြစ်သူအား ရှိခိုးစေ သောအခါမှာကား-မြတ်စွာဘုရားသခင်သည် ဆုပေးတော်မမူဘဲ ဆိတ်ဆိတ်သာနေလေသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့် တော်တို့ ရှိခိုးကြစဉ်က ရှင်တော်မြတ်ဘုရားသည် ‘အသက်ရှည်ကြ ပါစေ’ဟု ဆုပေးတော်မူပါလျက် ဤကလေးငယ် ရှိခိုးသောအခါမှာ အဘယ့်ကြောင့် ဆုပေးတော်မမူပါသနည်းဘုရား၊ ကလေးငယ်၏ အသက်အန္တရာယ် ရှိပါသလားဘုရား”

“ဒါယကာ-သင့်ကလေးငယ်အား အသက်အန္တရာယ် ရှိပေ သည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဤ ကလေးငယ်သည် အသက်မည်မျှ ရှည်ပါမည်နည်းဘုရား”

“ဒါယကာပုဏ္ဏားကြီး-သင့်ကလေးငယ်သည် ခုနစ်ရက်မျှသာ အသက်ရှည်ပေလိမ့်မည်”

မှတ်ဖွယ်။ ။ ရှေးဦးက ဖြေဆိုလိုက်သော သာသနာပြင်ပရသေ့ သည် သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ မသိဘဲလျှင် သူ၏ လောကီအတတ်မန္တန်ဖြင့် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ ကလေးငယ်၏ အသက်အန္တရာယ်ရှိသည် ကိုကား သိသည်။ ထိုအန္တရာယ်ကို မည်သို့ တားဆီး ကာကွယ်ရမည်ဟူသော အကြောင်းကိုမူကား မသိ ပါလေ။

အသက်ရှည်စေသော အစီအစဉ်

ဖခင်ပုဏ္ဏားက မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အား ဆက်လက် မေးလျှောက်သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ကလေးငယ်၏အသက်အန္တရာယ်ကို တားဆီးကာကွယ်နိုင်ခြင်းအကြောင်း တစ်စုံတစ်ရာ ရှိပါသည်လားဘုရား”

“ပုဏ္ဏားကြီး-ကလေးငယ်၏ အသက်အန္တရာယ်ကို တားဆီးကာကွယ်နိုင်သော အကြောင်းတစ်စုံတစ်ရာ ရှိပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-အဘယ်သို့ ပြုမူဆောင်ရွက်ရပါမည်နည်းဘုရား”

“ပုဏ္ဏားကြီး-သင့်အိမ်တံခါးမှာ မဏ္ဍပ်တစ်ခု ဆောက်လုပ်ပါ။ မဏ္ဍပ်အလယ်မှာ အင်းပျဉ်တစ်ခုထားကာ ၎င်းကိုဝန်းရံပြီး နေရာရှစ်ခုတို့ကိုလည်းကောင်း၊ တစ်ဆယ့်ခြောက်ခုတို့ကိုလည်းကောင်း ခင်းထားပါ။ ထိုနေရာတို့မှာ ငါဘုရား၏ တပည့်သားသံဃာတော်တို့ကို နေထိုင်စေပြီး ခုနစ်ရက်ပတ်လုံး အသံမစဲသော ပရိတ်တရားတော်ကို အရံအတားပြုခြင်းငှာ စွမ်းနိုင်ပါလျှင် သင့်ကလေးငယ်အား ကျရောက်လာမည့် အသက်အန္တရာယ်သည် ပပျောက်ကင်းစင်ပေလိမ့်မည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော်သည် ရှင်တော်မြတ်ဘုရား မိန့်တော်မူသည့်အတိုင်း ပြုလုပ်ခြင်းငှာ စွမ်းနိုင်ပါသည်။ ရှင်တော်မြတ်ဘုရား၏ တပည့်သားသံဃာတော်တို့ကိုမူ အဘယ်သို့နည်း ရနိုင်ပါမည်နည်းဘုရား”

“ပုဏ္ဏားကြီး-သင်သည် ပြုသင့်ပြုထိုက်သော နေရာထိုင်ခင်းတို့ကို ပြီးပြည့်စုံအောင် ပြုလုပ်ပြီးလျှင် ငါဘုရား၏တပည့်သားသံဃာတော်တို့ကို စေလွှတ်လိုက်မည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ကောင်းလှပါပြီဘုရား” ဟု လျှောက်ထားပြီး ပုဏ္ဏားကြီးသည် အိမ်သို့ ပြန်သွား၍ အိမ်တံခါးဝမှာ မြတ်စွာဘုရားသခင် မိန့်ဆိုတော်မူသည့်အတိုင်း ပြုလုပ်ပြီးနောက် ဘုရားသခင်ထံသို့ သွားရောက်လျှောက်ကြားသည်။ မြတ်စွာဘုရားသခင်သည် တပည့်သားသံဃာတော်တို့ကို စေလွှတ်

တော်မူသည်။ သံဃာတော်တို့သည် ကြွသွားတော်မူ၍ ခင်းထားသော နေရာတို့မှာ ထိုင်နေသီတင်းသုံးတော်မူကြလျက် ကလေးငယ်ကို အင်းပျဉ်ပေါ်မှာ အိပ်နေစေပြီး ရဟန်းသံဃာတော်တို့က ခုနစ်နေ့၊ ခုနစ်ညပတ်လုံး ပရိတ်တော်ကို မပြတ်ရွတ်ဖတ်သရဇ္ဈာယ်တော် မူကြလေသည်။

ကလေးကိုစားမည့်ဘီလူး

အဝရဒ္ဓက အမည်ရှိသော နတ်ဘီလူးသည် ဝေဿဝဏ်နတ်မင်းကြီးအား တစ်ဆယ့်နှစ်-နှစ်တိုင်တိုင် ခစားလုပ်ကျွေးခဲ့သောကြောင့် နတ်မင်းကြီးမှ “ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့မှာ ထိုကလေးငယ်ကို ယူစေသတည်း” ဟု ဆုတော်ရခဲ့သည်။ ဤမည်သော အကြောင်းကြောင့် ကလေးငယ်၏အသက် ခုနစ်ရက်သာရှည်မည်ဟု မြတ်စွာဘုရားသခင် မိန့်တော်မူခြင်း ဖြစ်သည်။ ကလေး၏ အသက် အန္တရာယ်ကင်းရှင်းစေရန်အတွက် ပရိတ်အရံအတားကို ပြုစေတော်မူသည်။

ခုနစ်ရက်မြောက်သောနေ့မှာ မြတ်စွာဘုရားသခင်ကိုယ်တော်တိုင် ကြွတော်မူလာသည်။ အဝရဒ္ဓကနတ်ဘီလူးလည်း ကလေးကို ယူရန် ရောက်လာသည်။ မြတ်စွာဘုရားသခင် ကြွတော်မူလာသည်ရှိသော် စကြဝဠာအားလုံးရှိ နတ်အပေါင်းလည်း စည်းဝေးရောက်လာကြသည်။ တန်ခိုးကြီးသော နတ်များ ရောက်လေသော် တန်ခိုးငယ်သော နတ်များ နေရာဖယ်ပေးရ၍ နောက်ဆုတ်နောက်ဆုတ်ခဲ့ရသည်မှာ တစ်ဆယ့်နှစ်ယူဇနာတိုင် ရှိလေသည်။ အဝရဒ္ဓက နတ်ဘီလူးလည်း ထိုတစ်ဆယ့်နှစ်ယူဇနာ အရပ်မှာသာ ရပ်တည်နေရလေသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ခုနစ်ရက်မြောက်သော ညမှာ တစ်ညပတ်လုံး ပရိတ်အရံအတားကို ပြုတော်မူသည်။ ဤသို့ဖြင့် ခုနစ်ရက်လွန်မြောက်ခဲ့သည်။ အဝရဒ္ဓကဘီလူးသည် ကလေးကို ယူခွင့်မရဘဲ ခွင့်ရက်ကုန်ဆုံး ကျော်လွန်ခဲ့သည်။ ရှစ်ရက်မြောက်သောနေ့ အရုဏ်တက်သောအခါမှာ မိခင်ဖခင်တို့က ကလေးငယ်ကို ယူပြီး မြတ်စွာဘုရားသခင်အား ရှိခိုးစေသည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က-

“ဒီဃာယုကော ဟောဟိ-သင့်အား အသက်ရှည်ပါစေသတည်း”
ဟု ဆုပေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဤ
ကလေးငယ်သည် လူ့ဘဝမှာ အသက်မည်မျှ ရှည်ရှည် နေနိုင်ပါမည်
ဘုရား”

“ပုဏ္ဏားကြီး-ဤကလေးငယ်သည် အသက်တစ်ရာနှစ်ဆယ်
ရှည်ပေလိမ့်မည်” မိန့်ကြားတော်မူသဖြင့် မိခင်ဖခင်တို့က ကလေးငယ်
ကို “အာယုဝဇနတုမာရ” (အသက်တိုးပွားရှည်ကြာသော သတို့သား)
ဟု အမည်မှည့်ကြသည်။ အာယုဝဇနသတို့သားသည် အစဉ်အတိုင်း
ကြီးပွား၍ အရွယ်ရောက်လျှင် ဥပါသကာ ငါးရာတို့ဖြင့် ခြံရံ
လှည့်လည်သွားလာလေ့ ရှိသည်။

တစ်နေ့သောအခါ တရားသဘင်မှာ ရဟန်းတော်တို့က စည်း
ဝေး ပြောဆိုနေကြသည်။

“ငါ့ရှင်တို့-အာယုဝဇနသတို့သားကို ကြည့်ကြကုန်လော့၊ ထို
သတို့သားသည် ငယ်စဉ်အခါတုန်းက ခုနစ်ရက်မြောက်သောနေ့မှာ
အကယ်၍ သေလွန်ခဲ့လျှင် ဤကဲ့သို့ ဥပါသကာ ငါးရာ ခြံရံပြီး
သွားလာနိုင်မည်မဟုတ်ပေ။ ယခုမှာကား အာယုဝဇနသတို့သားသည်
အသက်တစ်ရာနှစ်ဆယ်ရှည်စွာ တည်နေရမည်ဖြစ်၍ ဥပါသကာ
တို့နှင့်အတူ လှည့်လည်သွားလာနေပေသည်။ ငါ့ရှင်တို့-သတ္တဝါတို့
အား အသက်ကို တိုးပွားစေတတ်သော အကြောင်းတရားသည် ရှိပါ
သေးလေယောင်တကား”

သောတာပန်တည်ကြခြင်း

ထိုအခိုက် မြတ်စွာဘုရားသခင်သည် တရားသဘင်သို့ ကြွတော်
မူလာ၍-

“ချစ်သားရဟန်းတို့-ငါဘုရားကြွတော်မူလာသော ယခုအခါမှာ
အဘယ်စကားကို ပြောဆို စည်းဝေးနေကြသနည်း” မေးတော်မူသဖြင့်
ရဟန်းတို့က-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဤမည်သောစကားကို ပြောဆိုစည်းဝေးနေကြပါသည်ဘုရား”လျှောက်ထားကြသည်။

“ချစ်သားရဟန်းတို့-စင်စစ်အားဖြင့် အသက်သည်သာ တိုးပွားသည်မဟုတ်သေး။ သတ္တဝါတို့သည် မိမိထက် ဂုဏ်အားဖြင့် ကြီးကျယ်မြင့်မြတ်ကုန်သော သူတို့ကို ရိုသေမြတ်နိုးစွာ ရှိခိုးကြကုန်သည် ရှိသော်၊ အရိုအသေပြုကြကုန်သည်ရှိသော် အကျိုးတရားလေးပါးတို့သည် တိုးပွားကြသည်။ ဘေးအန္တရာယ် ငြိတွယ်ကပ်ရောက်ခြင်းမှ လွတ်ကြကုန်သည်ဖြစ်၍ အသက်တမ်းစေ့စေ့ နေကြရကုန်ပေသည်”ဟု မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

အဘိ ဝါဒန သီလိဿ၊

နိစ္စံ ဝုဗ္ဗာပစာယိနော။

စတ္တာရော ဓမ္မော ဝမုန္တိ၊

အာယုဝဏ္ဏော သုခံ ဗလံ။ ။

မြန်မာပြန်။ ။ အသက်သိက္ခာ ဂုဏ်ဝါကြီးသူတို့အား ရိုသေမြတ်နိုး ရှိခိုးလေ့ရှိသောသူအား အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း-ဤတရားလေးပါးတို့သည် တိုးပွားကုန်၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ အာယုဝမုနသတို့သားသည် ဥပါသကာငါးရာနှင့်အတူ သောတာပတ္တိဖိုလ်၌ တည်ကြပြီး အခြားများစွာသော သူတို့သည်လည်း သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။

အာယုဝမုနသတို့သား ဝတ္ထုပြီး၏။

*

*

*

(၉)

သံကိစ္စသာမဏေဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် သံကိစ္စသာမဏေကို အကြောင်းပြု၍
“ယော စ ဝဿသတံ ဇီဝေ” အစရှိသော ဓမ္မဒေသနာတော်ကို
ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ရဟန်းသုံးဆယ်

သာဝတ္ထိပြည်၌ အမျိုးသားသုံးဆယ်ဦးတို့သည် မြတ်စွာဘုရား
သခင်၏ တရားတော်ကို ကြားနာကြရသည်ဖြစ်၍ ဘုရားသာသနာ
တော်သို့ ဝင်ရောက်၍ ရဟန်းပြုခဲ့ကြသည်။ ပဉ္စင်းအဖြစ်သို့ရောက်၍
ငါးဝါရှိပြီးသော် မြတ်စွာဘုရားသခင်ထံသို့ ချဉ်းကပ်လျှောက်ထား
ကြသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဤ
သာသနာတော်မှာ ရဟန်းတို့ ထမ်းဆောင်ရမည့် တာဝန်(ဓရ)တို့သည်
မည်မျှ ရှိပါကုန်သနည်းဘုရား”

“ချစ်သားရဟန်းတို့ - ဤသာသနာတော်မှာ ရဟန်းတို့ ထမ်း
ဆောင်ရမည့်တာဝန် (ဓရ)တို့သည် ဂန္ဓဓရ၊ ဝိပဿနာဓရဟူ၍ နှစ်ပါး
ရှိပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဂန္ထဝရ ဟူသည် အဘယ်ပါနည်းဘုရား”

“ချစ်သားရဟန်းတို့-ဂန္ထဝရဟူသည်မှာ မိမိဉာဏ်အား အလျောက် ဘုရားစကားတော်တို့ကိုလည်းကောင်း၊ သည့်ထက်စွမ်း နိုင်လျှင် ပိဋကတ်သုံးပုံကိုလည်းကောင်း သင်အံ့ပို့ချကာ ဝါစုဂ္ဂတ (နှုတ်တက်ဆောင်)ပြုခြင်း ဖြစ်ပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ဝိပဿနာဝရဟူသည် အဘယ်ပါနည်းဘုရား”

“ချစ်သားရဟန်းတို့-ဝိပဿနာဝရဟူသည်မှာ ပေါ့ပါးသော အသက်မွေးခြင်း ရှိသည်ဖြစ်၍ ဖြစ်ပျက်သဘောကို အမြဲမပြတ် ဆင်ခြင်နှလုံးသွင်းကာ အကြိမ်ကြိမ်အဖန်ဖန် လုံ့လပြုသည်၏အစွမ်း ဖြင့် ဝိပဿနာတရားကို ပွားများကာ အရဟတ္တဖိုလ်ကို ရယူခြင်း ဖြစ်ပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့် တော်တို့သည် အသက်အရွယ်ကြီးရင့်ခါမှ ရဟန်းပြုကြရပါသည်။ ဂန္ထဝရကို ဝါစုဂ္ဂတပြု၍ ဆောင်ခြင်းငှာ စွမ်းနိုင်ကြမည်မဟုတ်ပါ။ ဝိပဿနာဝရကို ပေးသနားတော်မူပါ။ ဝိပဿနာဝရကိုသာ ကျင့် ဆောင်ကြပါမည်။ တပည့်တော်တို့အား အရဟတ္တဖိုလ်တိုင်အောင် ဆောင်စွမ်းနိုင်သောကမ္မဋ္ဌာန်းကို ဟောကြားတော်မူပါဘုရား”ဟု လျှောက်ထားကြသဖြင့် မြတ်စွာဘုရားသခင်သည် ထိုရဟန်းသုံးဆယ် တို့အား အရဟတ္တဖိုလ်တိုင်အောင် ဆောင်စွမ်းနိုင်သောကမ္မဋ္ဌာန်းကို ဟောကြားတော်မူသည်။ ကမ္မဋ္ဌာန်းတရားကို ကြားနာပြီး-ရဟန်း တို့က-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့် တော်တို့သည် တောအုပ်တစ်ခုသို့ သွားကြပါမည်ဘုရား”ပန်ကြား လျှောက်ထားကြသည်။

ခုနစ်နှစ်သားသာမဏေ

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က မေးတော်မူသည်။

“ချစ်သားရဟန်းတို့-သင်တို့သည် အဘယ်အရပ်သို့ သွားကြမည်နည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော်တို့သည် ဤမည်သောတောအုပ်သို့ သွားကြပါမည်ဘုရား” လျှောက်ကြားလေသော် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဤသို့ ကြိုတင်သိမြင်တော်မူသည်။

“..ထိုအရပ်မှာ စားကြွင်းစား ယောက်ျားတစ်ယောက်ကို အကြောင်းပြုပြီး ထိုရဟန်းတို့အား ဘေးကြီးဖြစ်လိမ့်မည်။ ထိုဘေးကြီးသည် သံကိစ္စသာမဏေ လိုက်ပါသွားလျှင် ကင်းငြိမ်းပပျောက်လိမ့်မည်။ ဘေးကင်းသွားလျှင် ထိုရဟန်းတို့အား ရဟန်းကိစ္စပြီးဆုံးခြင်းသို့ ရောက်ပေလိမ့်မည်...”ဟု ကြိုတင်၍ သိမြင်တော်မူသည်။

ဖြစ်စဉ်ကို ခေတ္တရပ်တန့်၍ သံကိစ္စသာမဏေအကြောင်းကို ပြဆိုပါဦးမည်။

သံကိစ္စသာမဏေအကြောင်း

မီးပုံတွင်းမှကလေးငယ်

သံကိစ္စသာမဏေ၏မိခင်သည် သာဝတ္ထိပြည်မှာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသော သူဌေးသမီးတစ်ယောက်ဖြစ်သည်။ သံကိစ္စသာမဏေသည် ထိုသူဌေးသမီးဝမ်းမှာ ပဋိသန္ဓေကိန်းနေခဲ့သည်။ မွေးဖွားခါနီးလောက်သောအချိန်မှာ မိခင်သူဌေးသမီးသည် ရောဂါတစ်ခုကပ်ရောက်သဖြင့် ရုတ်တရက် ကွယ်လွန်ခဲ့သည်။

အလောင်းကို သုသာန်သို့ ထုတ်ဆောင်၍ မီးသဂြိုဟ်ကြသည်။ ဝမ်းဗိုက်သားတို့မှအပ ကျန်သောအသားတို့ကို မီးလောင်ကျွမ်းသည်။ ထိုအခါ မီးမကျွမ်းဘဲ ရှိနေသော ဝမ်းဗိုက်သားကို ထင်းမီးပုံမှချ၍ နှစ်နေရာ သုံးနေရာတို့မှာ တံစူးဝါးဖြင့် ထိုးဖောက်ကြသည်။ တံစူးဝါးတစ်ခု၏ အစွန်းသည် အထဲမှ သူငယ်၏ မျက်စိအစွန်းကို ထိုးမိသည်။ ဤသို့ဖြင့် ဝမ်းဗိုက်သားကို ထိုးဖောက်၍ မီးကျိုးစုပေါ်မှာ

တင်ပြီး မီးကျိုးတို့ဖြင့်ပင် ဖုံးအုပ်၍ ပြန်သွားကြသည်။ ဝမ်းဗိုက်သားကို မီးလောင်ကျွမ်းသွားသည်။ သို့သော် အတွင်းမှ ကလေးငယ်ကား မီးမလောင်ဘဲ မီးကျိုးစုပေါ်မှာ ရွှေဆင်းတုသဖွယ် ပဒုမ္မာကြာတိုက်၌ လျောင်းအိပ်နေသကဲ့သို့ ရှိလေသည်။

အထူးမှတ်ဖွယ်။ ။ ပစ္ဆိမဘဝိကသားဖြစ်သော သတ္တဝါတို့အား မြင်းမိုရ်တောင်ကြီးဖြင့် ဖိညှပ်ကြိတ်ချေသော်လည်း အရဟတ္တဖိုလ်သို့ မရောက်ဘဲ အသက်ကုန်ခြင်း မရှိပေ။ ထို့ကြောင့် ပစ္ဆိမဘဝိကသား (နောက်ဆုံးဘဝသား)ဖြစ်သည့် ဤသူငယ်အားလည်း မီးမလောင်ကျွမ်းလေ။ သေလွန်ခြင်း မဖြစ်ပါချေ။

နောက်တစ်နေ့ မိုးလင်းလျှင် မီးငြိမ်းကြမည်ဟု လာကြသည်ရှိသော် ပြခဲ့သောပုံစံဖြင့် အိပ်လျက်သား ရှိနေသော ကလေးငယ်ကို မြင်၍-

“ဤမျှသော ထင်းမီးတို့သည် မိခင်၏ ကိုယ်ခန္ဓာကို လောင်ကျွမ်းပါလျက် ဤကလေးငယ်ကိုကား မလောင်ကျွမ်း အကြောင်းအသို့ ဖြစ်လတ္တံ့နည်း”ဟု အံ့ဩတကြီး ဖြစ်ကြရသည်။ ကလေးကို ယူသွားပြီး ရွာသို့ ရောက်သည့်အခါ နိမိတ်ဖတ်တတ်သော သူတို့အား မေးမြန်းကြသည်။ နိမိတ်ဖတ်တတ်သူတို့က-

“ဤသူငယ်သည် လူ့ဘောင်မှာနေလျှင် အမျိုးခုနစ်ဆက်တိုင် အောင် ဆွေမျိုးတို့သည် ဆင်းရဲကြပေလိမ့်မည်။ အကယ်၍ လူ့ဘောင်မှ ထွက်ပြီး ရှင်ရဟန်းပြုခဲ့သော် ရဟန်းငါးရာခြံရံပြီး သွားလာရပါလိမ့်မည်”ဟု ဟောထွက်ပြောဆိုကြလေသည်။

ရှင်သာမဏေပြုခြင်း

တံစူးဝါးထိုးမိသဖြင့် မျက်စိထောင့်စွန်းပျက်စီးသောကြောင့် ထိုသူငယ်ကို “သံကိစ္စ”ဟု ခေါ်ဝေါ်ကြသည်။ သုသာန်မှ ပြန်ယူလာသော ထိုသူငယ်ကို ဆွေမျိုးတို့က-

“..ရှိပါစေတော့၊ ဤကလေးငယ် ကြီးပြင်းလာသောအခါမှာ ငါတို့ဆရာဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်မြတ်ထံမှာ ရှင်ရဟန်းပြုစေမည်..” စိတ်ကူးဖြင့် မွေးမြူခဲ့ကြသည်။ သံကိစ္စ သတို့သား ခုနစ်နှစ်အရွယ်သို့ရောက်သောအခါ ဆွေမျိုးတို့က-

“ချစ်သား-သင့်ကို သင့်မိခင်ဝမ်းမှာ လွယ်ထားစဉ်ကပင် သင့် မိခင် သေဆုံးခဲ့သည်။ သေလွန်ပြီးသော သင့်မိခင်အလောင်းကို မီး သဂြိုဟ်ကြရာမှာ သင့်မိခင်ကိုယ်ကို မီးလောင်ကျွမ်းသွားသော်လည်း သင့်ကိုကား မီးမလောင်နိုင်ဘဲ ကြွင်းကျန်နေရစ်ခဲ့ပေသည်” ဟု ပြော ဆိုကြသည်။ သံကိစ္စသတို့သားသည် ထိုစကားကို ကြားရလျှင်-

“..ငါသည် ဤသို့ဤနှယ် ကြောက်မက်ဖွယ်သေဘေးကြီးမှ လွတ်ခဲ့ရပေသည်။ လူ့ဘောင်မှာ မနေလိုပြီ။ ရဟန်းပြုတော့မည်..” ကြံစည်ပြီး ဆွေမျိုးတို့အား ရဟန်းပြုမည့်အကြောင်းကို ပြောပြသည်။ ဆွေမျိုးတို့က အရှင်သာရိပုတ္တရာမထေရ်မြတ်ထံသို့ ခေါ်ဆောင်ခဲ့ပြီး-

“အရှင်ဘုရား-ဤသတို့သားကို ရှင်ရဟန်းပြုပေးတော်မူပါ ဘုရား” ဟု လျှောက်ထားအပ်နှံကြသည်။

မထေရ်မြတ်သည် သံကိစ္စသတို့သားအား “တစပဉ္စက” ကမ္မဋ္ဌာန်းပေး၍ ဆံပင်ရိတ်စေသည်။ ဆံချပြီးသောအဆုံးမှာ သံကိစ္စ သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ သည်။ “ရှင်သံကိစ္စ” ရဟန္တာသာမဏေဟူ၍ ဖြစ်လာသည်။

ရဟန်းသုံးဆယ် ဖြစ်စဉ်အဆက်

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“..သံကိစ္စသာမဏေ လိုက်ပါသွားလျှင် ဘေးရန်ကင်းငြိမ်းမည်။ ထိုရဟန်းတို့အားလည်း ရဟန်းကိစ္စပြီးဆုံးခြင်းသို့ ရောက်ပေမည်..” ဟု သိမြင်တော်မူသည်ဖြစ်၍-

“ချစ်သားရဟန်းတို့- သင်တို့၏ နောင်တော်ကြီးဖြစ်သော သာရိ ပုတ္တရာမထေရ်ကို ဖူးမြော်ပြီးမှ သွားကြကုန်လော့” မိန့်တော်မူသည်။

“ကောင်းလှပါပြီဘုရား”ဟု လျှောက်ထားကာ ရဟန်းတို့သည် အရှင်သာရိပုတ္တရာမထေရ်မြတ်ထံသို့ သွားရောက်၍ ရှိခိုးထိုင်နေကြသည်။ မထေရ်မြတ်က မေးတော်မူသည်။

“ငါ့ရှင်တို့ - အကြောင်း ကိစ္စ မည်သို့ ရှိသနည်း”

“အရှင်ဘုရား-တပည့်တော်တို့သည် မြတ်စွာဘုရားသခင်ထံ တော်မှာ ကမ္မဋ္ဌာန်းကို သင်ယူ၍ တောသို့ဝင်မည့်အကြောင်း ခွင့်ပန် လျှောက်ကြားကြပါသည်။ ထိုသို့လျှောက်ကြားသောအခါ မြတ်စွာဘုရားသခင်က ‘သင်တို့၏ နောင်တော်ကြီးဖြစ်သော သာရိပုတ္တရာမထေရ်ကို ဖူးမြော်ပြီးမှ သွားကြကုန်လော့’ မိန့်တော်မူသည်။ ထို့ကြောင့် တပည့်တော်တို့သည် အရှင်ဘုရားထံသို့ လာရောက်ကြပါသည်ဘုရား”

မထေရ်မြတ်က ဆင်ခြင်သည်။

“..မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဤရဟန်းတို့အား အကြောင်းတစ်စုံတစ်ရာကို သိမြင်တော်မူသောကြောင့် ငါ့အထံသို့ စေလွှတ်လိုက်သည် ဖြစ်ပေလိမ့်မည်။ ထိုအကြောင်းကား အဘယ်နည်း..”ဟု ဆင်ခြင်တော်မူသည်ရှိသော် မြတ်စွာဘုရားသခင် သိမြင်တော်မူသောအတိုင်းကို ဆင်ခြင်သိမြင်တော်မူလေသည်။

“ငါ့ရှင်တို့ - သင်တို့အား အလုပ်အကျွေးပြုမည့် သာမဏေတစ်ပါးပါး ပါသလော”

“မပါပါဘုရား”

“သို့ဖြစ်လျှင် ဤသံကိစ္စသာမဏေကို ခေါ်ဆောင်သွားကြလော့”

“အရှင်ဘုရား-သံကိစ္စသာမဏေအတွက်နှင့် တပည့်တော်တို့အား ပူပင်ကြောင့်ကြမှု ဖြစ်ပါမည်။ တောမှာ နေကြမည့် တပည့်တော်တို့အား သာမဏေဖြင့် အလိုမရှိပါဘုရား”

“ငါ့ရှင်တို့-ဤသံကိစ္စသာမဏေအတွက်နှင့် သင်တို့အား ပူပင်ကြောင့်ကြမှု ရှိလိမ့်မည်မဟုတ်ပါ။ အမှန်စင်စစ်မှာမူ သင်တို့ကြောင့်သာ ဤသာမဏေအား ပူပင်ကြောင့်ကြမှု ဖြစ်ပေလိမ့်မည်။ မြတ်စွာ

ဘုရားသခင် ကိုယ်တော်မြတ်ကလည်း သင်တို့ကို ငါ့ထံသို့ စေလွှတ်လိုက်သည်မှာ သင်တို့နှင့်အတူ ဤသာမဏေကို ထည့်လိုက်စေလိုသည့်ဆန္ဒတော်ရှိသည့်အတွက် စေလွှတ်လိုက်ခြင်း ဖြစ်ပေသည်။ ဤသာမဏေကို ခေါ်ဆောင်ပြီး သွားကြကုန်လော့”

“ကောင်းလှပါပြီဘုရား”

လျှောက်ထား၍ သာမဏေနှင့်တကွ သုံးဆယ့်တစ်ပါးကုန်သော ရဟန်းတို့သည် အရှင်သာရိပုတ္တရာမထေရ်မြတ်အား ရှိခိုးပန်ကြားလျှောက်ထား၍ ကျောင်းတော်မှ ထွက်ခဲ့ကြသည်။ ဒေသစာရီ လှည့်လည်၍ လာခဲ့ကြရာ ယူဇနာ(၁၂၀)ရှိသော ခရီးသို့ ရောက်ပြီး အိမ်ခြေတစ်ထောင်ရှိသော ရွာတစ်ရွာသို့ ရောက်လာခဲ့သည်။ ရွာနေသူတို့သည် ထိုရဟန်းတို့ကိုမြင်လျှင် ကြည်ညိုသောစိတ်ဖြစ်၍ ဆွမ်းလုပ်ကျွေး ပြုစုကြပြီး ပင့်လျှောက်သည်။

“အရှင်ဘုရားတို့ - အဘယ်အရပ်သို့ ကြွတော်မူကြပါမည်နည်း ဘုရား”

“ဒါယကာတို့-ငါတို့သည် ရဟန်းတရားအားထုတ်ရန် သင့်လျော်မည့်အရပ်သို့ ကြွသွားတော်မူကြပါမည်”

“အရှင်ဘုရားတို့-သို့ဖြစ်ပါလျှင် အရှင်ဘုရားတို့သည် ဤရွာမှာပင် ဝါကပ်ဆို၍ သီတင်းသုံးတော်မူကြပါဘုရား။ အရှင်ဘုရားတို့ သီတင်းသုံးတော်မူကြပါလျှင် တပည့်တော်တို့သည်လည်း ဥပုသ်သီတင်းစောင့်သုံးခြင်းအမှုကို ပြုလုပ်နိုင်ကြပါမည်ဘုရား”

တောင်းပန်လျှောက်ထားကြသဖြင့် ထိုရွာမှာ ဝါကပ်ဆိုရန် လက်ခံတော်မူကြသည်။

ကတိကဝတ်ပြုကြခြင်း

ထိုအခါ လူတို့သည် မထေရ်တို့အတွက် ညဉ့်သန့်ရာ၊ နေ့သန့်ရာ၊ စင်္ကြံကြွရာနှင့်တကွ ကျောင်းကန်ဇရပ်တို့ကို ဆောက်လုပ်လှူဒါန်းကြပြီး ဆွမ်းဝတ်အလှည့်ကိုလည်း အသီးသီး တာဝန်ယူ၍ စီမံလုပ်ကျွေးကြသည်။ မထေရ်တို့သည် ဝါကပ်ဆိုသောနေ့မှာ အချင်းချင်း တိုင်ပင်ညှိနှိုင်းကြပြီး အောက်ပါအတိုင်း ကတိကဝတ်ပြုကြလေသည်။

“ငါရှင်တို့ - ငါတို့သည် သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရားသခင်ထံတော်မှ ကမ္မဋ္ဌာန်းကို သင်ယူခဲ့ကြသည်။ ပဋိပတ္တိနှင့် ပြည့်စုံခြင်းသည်သာလျှင် မြတ်စွာဘုရားသခင်ကိုယ်တော် မြတ်အား နှစ်သက်စေနိုင်ပေသည်။ ငါတို့အား အပါယ်လေးပါးသည် ဟင်းလင်းဖွင့်ထားသော တံခါးသဖွယ် ဖြစ်နေသည်။ ထို့ကြောင့် နံနက် အခါမှာ ဆွမ်းခံသောအချိန်အခါကိုလည်းကောင်း၊ ညချမ်းအခါမှာ မထေရ်ကြီးအား ခစားသောအချိန်အခါကိုလည်းကောင်း ဖယ်ထားပြီး ကျန်သောအချိန်များမှာ ရဟန်းနှစ်ပါး မတွေ့ဆုံဘဲ နေကြပါမည်။ မကျန်းမမာ အနာရောဂါစသော အကြောင်းတစ်စုံတစ်ရာရှိလျှင် နာဖျားသော ရဟန်းသည် ကျောက်စည်ကို တီးခတ်ပါ။ ကျောက်စည် သံအမှတ်ဖြင့် ကျောင်းအလယ်မှာ စုရုံး၍ ဆေးကုခြင်းအမှုကို ပြုကြ မည်။ ဤနေ့ဤအချိန်မှစ၍ နေ့နေ့ညည မမေ့မလျော့ကြကုန်သည် ဖြစ်၍ ကမ္မဋ္ဌာန်းတရားကို ကြိုးစားအားထုတ်ကြမည်”ဟူ၍ ကတိ ကဝတ်ကို ပြုထားကြလေသည်။

သူဆင်းရဲယောက်ျားတစ်ဦး

ရဟန်းတို့သည် ပြုထားသော ကံတိကဝတ်အတိုင်း ရဟန်း တရားကို ကြိုးစားအားထုတ်၍ သီတင်းသုံးတော်မူကြသည်။

ထိုရောအခါ သူဆင်းရဲယောက်ျားတစ်ဦးသည် သမီးကို မှီခို၍ အသက်မွေးနေခဲ့သည်။ ထိုသမီးအိမ်မှာ ရှားပါးငတ်မွတ်မှုဖြစ်လျှင် အခြားသမီးတို့ထံသို့ သွားရောက်နေထိုင်လိုသဖြင့် ခရီးစဉ်အတိုင်း လာခဲ့သည်။ ထိုနေ့မှာ မထေရ်တို့သည် ရွာတွင်းမှာ ဆွမ်းခံခဲ့ကြပြီး သီတင်းသုံးရာကျောင်းသို့ ပြန်လာခဲ့ကြသည်။ လမ်းခရီးအကြား မြစ် တစ်ခုမှာ ရေချိုးပြီး သဲပြင်ပေါ်မှာထိုင်၍ ဆွမ်းဘုဉ်းပေးကြသည်။ ထိုစဉ်မှာ ခရီးသွား သူဆင်းရဲယောက်ျား ရောက်လာပြီး တစ်နေရာမှာ ထိုင်နေသည်။

“ဒါယကာ-အဘယ်အရပ်သို့ သွားမည်နည်း”ဟု မထေရ်တို့က မေးကြသဖြင့် ထိုယောက်ျားက အကြောင်းစုံကို ပြန်ကြားလျှောက် ထားသည်။ မထေရ်တို့က သနားတော်မူကြသဖြင့်-

“ဒါယကာ-သင်သည် အလွန်ဆာလောင်ငတ်မွတ်လာဟန် ရှိသည်။ သွားတဲ့ချေ၊ သစ်ရွက်ကို ဆောင်ယူခဲ့ချေလော့၊ ငါတို့သည် သင့်အား ရဟန်းတစ်ပါးပါးဆီမှ ထမင်းခဲတစ်ခုစီကို ပေးကြမည်” မိန့်ဆိုကြသည်။

ထိုယောက်ျားသည် သစ်ရွက်ကို ဆောင်ယူပေးသည်။ မထေရ် တို့က-မိမိတို့ သုံးဆောင်စားသောက်သည့်အတိုင်း လက်သုပ်ဟင်း လျာတို့ကို ယူတင်၍ ထမင်းခဲတစ်ခုစီကို ပေးတော်မူကြသည်။

မှတ်ဖွယ်။ ။ ရဟန်းတို့ ဤသို့ ပေးကမ်းချီးမြှင့်ခြင်းသည်ကား ရဟန်းတို့ဆွမ်းဘုဉ်းပေးစဉ် ရောက်လာသော ဧည့်သည် အာဂန္တုအား ဆွမ်းကိုပေးလိုလျှင် ဆွမ်းဦး ကို မပေးမူဘဲ မိမိသုံးဆောင်သောနည်းအတိုင်း ပေးကမ်းအပ်သည်။ ထို့ကြောင့် ထိုရဟန်းတို့သည် ထိုသူဆင်းရဲယောက်ျားအား ပေးကမ်းချီးမြှင့်ခြင်းကို ပြုကြခြင်းဖြစ်သည်။

သူဆင်းရဲယောက်ျားသည် ထမင်းစားပြီးသောအခါ မထေရ် တို့ကို ရှိခိုးဦးချ၍ မေးလျှောက်သည်။

“အရှင်ဘုရားတို့- အရှင်မြတ်တို့ကို ယနေ့တစ်စုံတစ်ယောက်က ပင့်ဖိတ်ခဲ့ပါကုန်သလားဘုရား”

“ဒါယကာ-ငါတို့ကို မည်သူကမှ ပင့်ဖိတ်သည်မဟုတ်ပါ။ လူတို့ သည် နေ့တိုင်းနေ့တိုင်း ဤသို့သဘောရှိသော ဆွမ်းအာဟာရကို ပေး လှူကြပေသည်”

သူဆင်းရဲယောက်ျား စဉ်းစားသည်။

“..ငါတို့သည် နေ့စဉ်မပြတ် အလုပ်ကို ပင်ပန်းကြီးစွာ ကြိုးစား လုပ်ကိုင်ကြပါသော်လည်း ဤသို့သဘောရှိသော အစားကောင်းကို မရနိုင်ခဲ့ကြ။ ငါသည် တခြားကို မသွားတော့ဘဲ ဤမှာပင်နေရလျှင် ကောင်းမည်..” စဉ်းစားပြီး မထေရ်တို့အား လျှောက်ကြားသည်။

“အရှင်ဘုရားတို့- တပည့်တော်သည် အရှင်ဘုရားတို့၏ ဝတ်ကြီး ဝတ်ငယ်တို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီး အရှင်ဘုရားတို့ ထံမှာ နေထိုင် လိုပါသည်ဘုရား”

“ဒါယကာ-ကောင်းပြီ၊ နေလိုက နေလော့”

သူဆင်းရဲယောက်ျားသည် ရဟန်းတို့နှင့်အတူ ကျောင်းတော်သို့ လိုက်သွားခဲ့သည်။ မထေရ်ရဟန်းတို့၏ ဝတ်ကြီးဝတ်ငယ်ကို ကောင်းစွာ ပြုပေးလျက် နေထိုင်သည်။ နှစ်လမျှ လွန်မြောက်လေသော် သမီးဖြစ်သူကို တွေ့မြင်ချင်စိတ် ဖြစ်လာသည်။

“..ငါသည် မထေရ်တို့ထံမှာ ခွင့်တောင်းပန်ကြားလျှင် ငါ့ကို မလွှတ်ဘဲ နေလိမ့်မည်။ မပန်ကြားဘဲ သွားတော့မည်..” ကြံ၍ ရဟန်းတို့အား အကြောင်းမကြားဘဲ ထွက်သွားလေသည်။

ဤသို့ ရဟန်းတို့အား မပန်ကြားဘဲ သွားခြင်းသည် ထိုသူဆင်းရဲယောက်ျား၏ အဓိက ချွတ်ယွင်းမှု ဖြစ်လေသည်။

နတ်ပူဇော်မည့် ခိုးသားငါးရာ

ထိုယောက်ျားသွားသော ခရီးလမ်းရှိ တောအုပ်တစ်ခုမှာ ခိုးသားငါးရာတို့ နေထိုင်ကြသည်။ ခိုးသားတို့က-

“ဤတောအုပ်သို့ ဝင်လာသူကို သတ်ပြီး ထိုသူ၏ အသားအသွေးတို့ဖြင့် အရှင်တောစောင့်နတ်အား ပူဇော်သမှု ပြုပါမည်” ဟု နတ်အား အသိပေးထားပြီး စောင့်နေသည်မှာ ခုနစ်ရက် ရှိလာခဲ့ပြီ။ ခုနစ်ရက်မြောက်သောနေ့မှာ ခိုးသားခေါင်းဆောင်က သစ်ပင်ပေါ်သို့ တက်၍ကြည့်ရာ လမ်းအတိုင်းလာနေသော ထိုယောက်ျားကိုမြင်၍ ငယ်သားတို့အား အချက်ပေးလိုက်သည်။ ငယ်သားတို့သည် တောအုပ်အလယ်သို့ ရောက်လာသော ထိုယောက်ျားကို ဖမ်းဆီးပြီး ခိုင်မြဲစွာ ချည်နှောင်ထားလိုက်ကြသည်။ ပြီးလျှင် မီးပုံကြီးတစ်ပုံ ပြုလုပ်၍ တံစို့များကို ခုတ်ရွှေ့ နေကြသည်။ ထိုယောက်ျားသည် ခိုးသားတို့၏ အပြုအမူကို မြင်၍ မေးသည်။

“အရှင်တို့-ဤနေရာမှာ -ဝက်လည်းမရှိ၊ သားသမင်ကိုလည်း မမြင်ရပါ။ အဘယ့်ကြောင့် တံစို့ကို ခုတ်ရွှေ့နေကြပါသနည်း”

“သင့်ကို သတ်ဖြတ်၍ သင်၏အသားအသွေးဖြင့် နတ်ပူဇော်ကြမည်။ ထို့ကြောင့် တံစို့ကို ခုတ်ရွှေ့နေကြသည်” ဆိုလျှင်-

သူဆင်းရဲယောက်ျားသည် သေရမှာ ကြောက်သဖြင့် ရဟန်းတို့၏ ကျွေးမွေးစောင့်ရှောက်ခဲ့ပေဖူးသော ကျေးဇူးကို မထောက်ထားမအောက်မေ့နိုင်တော့ဘဲ မိမိအသက်ရှင်သန်ရေးကိုသာ အလေးထားပြီး-

“အရှင်တို့-အကျွန်ုပ်သည် သူများ၏ စားကြွင်းစားကျန်ကို စားသူသာ ဖြစ်ပါသည်။ စားကြွင်းစားကျန်ကိုစားပြီး ကြီးပြင်းရသော စားကြွင်းစားတို့မည်သည် ယုတ်ညံ့လှပါသည်။ ရဟန်းတော် အရှင်မြတ်တို့မှာ အမျိုးကောင်းတို့မှထွက်ပြီး ရဟန်းပြုကြသော မင်းမျိုးတို့ ဖြစ်ကြသည်။ ဤမည်သောအရပ်မှာ ရဟန်းသုံးဆယ့်တစ်ပါး နေထိုင်နေကြသည်။ ထိုရဟန်းတို့ကိုသတ်ပြီး နတ်ပူဇော်ကြပါ။ ဤသို့ပြုလျှင် နတ်မင်းက အရှင်တို့အား အလွန်နှစ်သက်ပါလိမ့်မည်” ဆိုသည်။ ထိုစကားကိုကြားလျှင် ခိုးသူတို့က-

“..ဤသူသည် ကောင်းသောစကားကို ဆိုပေသည်။ ဤသူယုတ်ဖြင့် နတ်ပူဇော်သဖြင့် အဘယ်အကျိုးရှိမည်နည်း။ မင်းမျိုးကိုသတ်ပြီး နတ်ပူဇော်ကြမည်..” စဉ်းစား၍-

“အချင်း-လာခဲ့၊ ရဟန်းတို့ နေရာကို လိုက်ပြပါ” ဟု ထိုယောက်ျားကိုပင် လမ်းပြခိုင်းပြီး ရဟန်းတို့ သီတင်းသုံးရာကျောင်းသို့ လာခဲ့ကြသည်။ ကျောင်းသို့ ရောက်သော် ရဟန်းတစ်ပါးကိုမျှ မမြင်သဖြင့်-

“ရဟန်းတွေ အဘယ်မှာနည်း” မေးကြသည်။ ထိုယောက်ျားသည် နှစ်လလုံးလုံးနေခဲ့သည်ဖြစ်၍ ရဟန်းတို့က ကတိကဝတ်ထားသည်ကို သိထားသည့်အလျောက်-

“အရှင်တို့-ရဟန်းတို့သည် မိမိတို့၏နေသန့်ရာတို့မှာ အသီးသီးရှိနေကြသည်။ ကျောက်စည်ကို တီးခတ်လျှင် ရဟန်းတို့ ကျောင်းအလယ်မှာ စုဝေးလာကြပါမည်” ပြောဆိုသည်။

ခိုးသားခေါင်းဆောင်သည် ကျောက်စည်ကို တီးခတ်လိုက်သည် ရဟန်းတို့သည် အချိန်အခါမဟုတ်ဘဲ ကျောက်စည်သံကို ကြားရလျှင်-

“ရဟန်းတစ်ပါးပါးအား မကျန်းမမာ အနာရောဂါတစ်ခုခု ဖြစ်ပေလိမ့်မည်..” အထင်ဖြင့် နေရာအသီးသီးမှ ကြွလာကြပြီး ကျောင်း

အလယ်မှာ ထေရ်စဉ်ပါလိုက် ခင်းထားသော နေရာအသီးသီးမှာ ထိုင်နေကြသည်။ သံဃာ့မထေရ်က ခိုးသားခေါင်ဆောင်ကိုကြည့်၍ မေးသည်။

“ဒါယကာတို့- ကျောက်စည်ကို မည်သူတီးခတ်သနည်း”

“အရှင်ဘုရား-တပည့်တော်တို့ တီးခတ်ပါသည်”

“ဘာကြောင့် တီးခတ်သနည်း ဒါယကာ”

“အရှင်ဘုရား-တပည့်တော်တို့သည် တောစောင့်နတ်အား တောင်းပန်ထားခဲ့ဖူးသည်။ ထိုတောင်းပန်ထားချက်အရ ယဇ်ပူဇော်သမှုပြုဖို့အတွက် ရဟန်းတစ်ပါးပါးကို ယူဆောင်သွားလိုပါသည်။ ထို့ကြောင့် ကျောက်စည်ကို တီးခတ်ရပါသည်”

ရဟန်းသုံးဆယ်၏ဒုက္ခ

ထိုဆိုစကားကိုကြားလျှင် မထေရ်ကြီးက ကျန်သောမထေရ်တို့ကို ပြောဆိုမှာထားသည်။

“ငါ့ရှင်တို့-ညီငယ်တို့အား ဖြစ်ပေါ်လာသော ကိစ္စမည်သည်မှာ အကြီးဆုံးဖြစ်သော နောင်တော်၏တာဝန် ဖြစ်ပေသည်။ အသက်အန္တရာယ်ဖြစ်ပေါ်လာသော ယခုကိစ္စမှာ ဖြစ်ပေါ်လာသော အသက်အန္တရာယ်သည် အားလုံးသောသူတို့အား မဖြစ်ပါစေနှင့်-ဟု နှလုံးသွင်းပြီး ငါ့အသက်ကို သင်တို့အတွက် ခိုးသူတို့လက်မှာစွန့်လွှတ်၍ ခိုးသူတို့နှင့်အတူ လိုက်ပါသွားတော့မည်။ ညီချစ်ဖြစ်ကုန်သော သင်တို့သည် မမေ့မလျော့ မပေါ့မဆာဘဲ ရည်ရွယ်ထားကြသည့်အတိုင်း ရဟန်းတရားကို ကြိုးစားအားထုတ်ကြကုန်လော့” ပြောဆိုမှာထားသည်။

မထေရ်ကြီး၏စကားကို ကြားလျှင် ဒုတိယမထေရ်က-

“နောင်တော်အရှင်ဘုရား- နောင်တော်ကြီးတို့၏ ပြုမူဆောင်ရွက်ဖွယ် ကိစ္စအဝဝတို့မှာ မိမိအောက်ဖြစ်သော ဒုတိယညီငယ်၏ တာဝန်သာ ဖြစ်ပါသည်။ နောင်တော်အရှင်ဘုရား၏အောက် ညီငယ်ဖြစ်သော တပည့်တော်သည် ခိုးသူတို့နှင့်အတူ လိုက်သွားပါမည်။

နောင်တော်အရှင်ဘုရားသည် ကျန်သောညီငယ်များနှင့်အတူ ရဟန်းတရားကို ရည်ရွယ်ထားသည့်အတိုင်း ကြိုးစားအားထုတ်တော်မူပါဘုရား”ဟု ပြောဆိုလျှောက်ထားသည်။

ဤသို့ဖြင့် ရဟန်းတော်သုံးဆယ်တို့က “တပည့်တော်သည်သာ လိုက်သွားပါမည်”ဟု အသီးသီး ပြောကြသည်။

ဤသို့ ရဟန်းသုံးဆယ်တို့က သီတင်းသုံးဖော်တို့အတွက် မိမိအသက်ကို စွန့်လွှတ်ရန် ပြောဆိုနေကြခြင်းမှာ မိခင်တစ်ယောက်တည်းက ဖွားမြင်လာသော ညီအစ်ကိုများလည်း မဟုတ်ကြ။ ဖခင်တစ်ယောက်တည်း၏ သားများလည်း မဟုတ်ကြ။ ရာဂကင်းသော ရဟန္တာများလည်း မဟုတ်ကြကုန်သေး။ စင်စစ်မှာမူ-

“..ငါလိုက်သွား၍ အသက်ကို အသေခံသည်ရှိသော် ကြွင်းကျန် ရစ်ကုန်သောသူတို့သည် အေးချမ်းစွာ တရားအားထုတ်နိုင်ကြမည်..” ဟု သူတစ်ပါးအကျိုးငှာသာလျှင် မိမိ၏အသက်ကို စွန့်လွှတ်ကြခြင်းသာ ဖြစ်သည်။

ထိုရဟန်းသုံးကျိပ်တို့တွင် မည်သည့်ရဟန်းတစ်ပါးကမှ “သင်လိုက်သွားပါ”ဟု မဆိုစွမ်းနိုင်ကြဘဲ မိမိအသက်ကိုသာ အသေခံမည်ချည်း ဆိုနေကြသည်။ ထိုအခါ သံကိစ္စသာမဏေက-

“အရှင်ဘုရားတို့-အရှင်မြတ်တို့သည် ဤကျောင်းမှာပင် သီတင်းသုံးမြဲ သီတင်းသုံးတော်မူကြပါ။ တပည့်တော်သည် အရှင်ဘုရားတို့ တရားအားထုတ်ရန်အတွက် တပည့်တော်၏အသက်ကို စွန့်လွှတ်၍ ခိုးသူတို့နှင့်အတူ လိုက်သွားပါမည်ဘုရား” လျှောက်ထားသည်။ ရဟန်းတို့က-

“ငါ့ရှင်သာမဏေ-ငါတို့အားလုံး တစုတရုံးတည်း ယခုပင် အသတ်ခံရပါသော်လည်း ငါ့ရှင်သာမဏေကို တစ်ယောက်ထီးတည်း ငါတို့ မလွှတ်နိုင်ပါ”ပြောဆိုကြသည်။

“အရှင်ဘုရားတို့-အရှင်မြတ်တို့သည် ဘာကြောင့် တပည့်တော်ကို မလွှတ်ကြနိုင်ပါသနည်း ဘုရား”

“ငါ့ရှင်သာမဏေ-သင်သည် တရားစစ်သူကြီးဖြစ်တော်မူပေသော နောင်တော်ကြီး အရှင်သာရိပုတ္တရာမထေရ်မြတ်၏ တပည့်ရင်း ချာ သာမဏေဖြစ်ပေသည်။ ငါတို့သည် သင့်ကို အကယ်၍ လွတ်လိုက်ခဲ့လျှင် မထေရ်မြတ်က- ‘ငါ့သာမဏေကို ခေါ်သွားပြီး ခိုးသူတို့ လက်ထဲ ထည့်လိုက်ကုန်ဘိသည်’ ဟု ငါတို့အား ပြစ်တင်ကဲ့ရဲ့ပေလိမ့်မည်။ ထိုသို့ မထေရ်မြတ်၏ ကဲ့ရဲ့ပြစ်တင်မှုကို ငါတို့ဖြေရှင်းဖို့ မတတ်နိုင်ပါ။ ထို့ကြောင့် သင်သာမဏေကို ငါတို့ မလွှတ်ရခြင်း ဖြစ်ပေသည် ငါ့ရှင်သာမဏေ”

“အရှင်ဘုရားတို့-မြတ်စွာဘုရားသခင်သည် အရှင်မြတ်တို့ကို တပည့်တော်၏ ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူသော မထေရ်မြတ်ကြီး၏ အထံသို့ စေလွှတ်တော်မူခြင်းသည်လည်း တပည့်တော်၏ ဥပဇ္ဈာယ်ဆရာက ‘တပည့်တော်ကို အရှင်ဘုရားတို့နှင့်အတူ စေလွှတ်ထည့်ပေးစေလိုတော်မူခဲ့ပါသည်ဘုရား၊ ယခုဖြစ်လာမည့် အကြောင်းကို သိမြင်တော်မူနှင့်ပြီး ဖြစ်သောကြောင့် ထည့်ပေးစေလိုတော်မူခြင်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရှင်ဘုရားတို့သည် သီတင်းသုံးမြဲ သီတင်းသုံးတော်မူရစ်ကြပါ။ တပည့်တော်သည် ခိုးသူတို့နှင့်အတူ လိုက်ပါသွားပါတော့မည် ဘုရား”

မထေရ်တို့က အတန်တန် တားမြစ်တောင်းပန်သော်လည်း မရပေ။ သံကိစ္စသာမဏေသည် မထေရ်တို့ကို ရှိခိုးပြီးလျှင်-

“အရှင်ဘုရားတို့-တပည့်တော်မှာ အပြစ်ကြီးငယ် ရှိခဲ့ပါလျှင် အရှင်မြတ်တို့သည် တပည့်တော်အား သည်းခံတော်မူကြပါဘုရား” ဟု ကန်တော့ဝန်ချတောင်းပန်၍ ခိုးသားတို့နှင့်အတူ လိုက်သွားမည် ပြုသည်။

ထိုအခါ မထေရ်တို့သည် ကြီးစွာသော ထိတ်လန့်သံဝေဂ ဖြစ်တော်မူကြပြီး မျက်ရည်တွေတွေ ယိုစီးလျက် နှလုံးသားမှာ ပြင်းစွာ ပူလောင်ခြင်း ဖြစ်ကြရရှာသည်။ မထေရ်ကြီးက ခိုးသူတို့ကိုခေါ်၍-

“ဒါယကာတို့ - ခုနစ်နှစ်အရွယ် ဤလူမမည်ကလေးသည် သင်တို့တစ်တွေ မီးဖိုသည်ကိုလည်းကောင်း၊ တံစို့ခုတ်ရွှေသည်ကို

လည်းကောင်း၊ သစ်ရွက်ခင်းသည်ကိုလည်းကောင်း မြင်ရလျှင် ကြောက်ရွံ့တုန်လှုပ်ခြင်း ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ ခုနစ်နှစ်အရွယ် လူမမည်ဖြစ်သော ဤသူငယ်လေးကို မမြင်ကွယ်ရာမှာထားပြီးမှ ပြုလုပ်ဆောင်ရွက်ဖွယ်ကိစ္စတို့ကို ပြုလုပ်ဆောင်ရွက်ကြပါ” ဟု ပြောဆို မှာထားလိုက်သည်။

သာမဏေကို သန်လျက်ဖြင့် ခုတ်ခြင်း

ခိုးသူတို့သည် သာမဏေကို ခေါ်ဆောင်သွားပြီး သင့်တော်သော တစ်နေရာမှာထားလျက် လုပ်ဆောင်ဖွယ်တို့ကို ပြုလုပ်ကြသည်။ ကိစ္စ ပြီးသောအခါ ခိုးသားခေါင်းဆောင်သည် သန်လျက်ကို အိမ်မှ ချွတ်ပြီး သာမဏေငယ်လေးထံသို့ ချဉ်းကပ်လာသည်။ ထိုစဉ်ကာလမှာ သာမဏေသည် ဈာန်ဝင်စား၍ ထိုင်နေသည်။ ခိုးသားခေါင်းဆောင် သည် သန်လျက်ကို ရွယ်၍ အားနှင့်ခုတ်ပိုင်းချလိုက်သည်။ သန်လျက် သည် ညွတ်ခွေကောက်လိမ်ပြီး အသွားကို အသွားချင်း ထိလေသည်။ ခိုးသားခေါင်းဆောင်က-

“ကောင်းစွာ ချိန်သားမကိုက်သောကြောင့် ဤသို့ဖြစ်ရသည်” မှတ်ထင်ပြီး သန်လျက်သွားကို ပြန်ဖြောင့်၍ ဆင့်ကာဆင့်ကာ ခုတ် ပိုင်းပြန်သည်။ သန်လျက်သည် ထန်းရွက်ကဲ့သို့ ရစ်ပတ်ခွေလိပ်လျက် ဓား ရိုးအရင်းဘက်သို့ ခေါက်လိပ်သွားလေသည်။

အထူးမှတ်ဖွယ်။ ။ သံကိစ္စသာမဏေအား ဈာန်ဝင်စားနေသော အခိုက်အတန့်ကာလမှာ မြင်းမိုရ်တောင်ကြီးဖြင့် ဖိညှပ်သတ်သော်လည်း သတ်ခြင်းငှာ စွမ်းနိုင် သော မည်သည်မရှိ၊ ဤသန်လျက်ဖြင့် ခုတ် ပိုင်းရာမှာကား အထူးပြောဖွယ်ရာ မလိုလေပြီ။

ဤသို့ မမြင်စဖူး မဖြစ်စဖူး ထူးကဲသော တန်ခိုးတော်ကို မြင်၍ ခိုးသားခေါင်းဆောင်က-

“...ရှေးအခါက ငါ၏သန်လျက်သည် ကျောက်တိုင်ကိုသော် လည်းကောင်း၊ ရှားနှစ် ငုတ်ကိုသော်လည်းကောင်း သစ်ညွန့်ကို ပိုင်းသကဲ့သို့ အပိုင်းပိုင်းဖြတ်နိုင်သည်။ ယခုအခါမှာမူ တစ်ခါတည်း

ထန်းရွက်ကို ရစ်ပတ်ခွေလိပ်သကဲ့သို့ ဖြစ်လေဘိသည်။ ဤသန်လျက်သည် စိတ်စေတနာမရှိပါသော်လည်း ဤမောင်ရှင်သာမဏေ၏ ဂုဏ်ကျေးဇူးကို သိလေဘိသေးသည်။ ငါကား စိတ်စေတနာမရှိပါလျက် မသိပါချေတကား...”ဟု ကြံစည်မိပြီး သန်လျက်ကို ပစ်ချ၍ သာမဏေ၏ခြေရင်းမှာ ဝပ်၍-

“အရှင်ဘုရား-တပည့်တော်တို့သည် ပစ္စည်းဥစ္စာဟူသော အကြောင်းကြောင့် ဤတောအုပ်သို့ ဝင်ရောက်နေထိုင်ကြပါသည်။ တပည့်တော်တို့ကို အဝေးမှ မြင်ကတည်းက လူတစ်ထောင်ပင် ဖြစ်စေကာမူ ကြောက်ရွံ့တုန်လှုပ်ကြပါသည်။ စကားကို နှစ်ခွန်း သုံးခွန်းမျှလည်း မပြောဆိုနိုင်ကြပါ။ သင် မောင်ရှင်သာမဏေမှာကား ပူပင်ကြောက်ရွံ့ခြင်း အလျဉ်းမရှိ။ ပကတိအေးချမ်းလျက် ရှိပါဘိသည်။ မျက်နှာတော်သည်လည်း လှော်ပြီးစ ရွှေကဲ့သို့လည်းကောင်း၊ ပွင့်သစ်စ မဟာလှေကားပွင့်ကဲ့သို့လည်းကောင်း သန့်ရှင် ကြည်လင် တင့်တယ်ပါဘိသည်။ ဘာကြောင့် ပူပန်တွေးတောကြောင်းနဲ့ငိုကြွေး မြည်တမ်းခြင်း မရှိပါလေသနည်း” မေးမြန်းလျှောက်ထားသည်။

မကြောက်တရား

သံကိစ္စသာမဏေသည် ဈာန်မှ ထတော်မူ၍ ခိုးသား ခေါင်းဆောင်ကြီးအား တရားဟောတော်မူလို၍-

“ဒါယကာကြီး - ရဟန္တာပုဂ္ဂိုလ်၏ ခန္ဓာကိုယ်အတ္တဘောသည် ဦးခေါင်းပေါ်မှာ တင်ရွက်ထားရသော ဝန်ထုပ်ဝန်ပိုးကဲ့သို့ ဖြစ်ချေသည်။ ထိုခန္ဓာကိုယ် ကွဲပျက်သော်လည်းကောင်း၊ ပျက်စီးသွားလျှင် သော်လည်းကောင်း နှစ်သက်ကြသည်သာ ဖြစ်သည်။ ရွံ့ကြောက်တုန်လှုပ်ထိတ်လန့်စိုးရွံ့ခြင်း လုံးဝမဖြစ်လေ”ဟု မိန့်တော်မူလေသည်။

ခိုးသားငါးရာ ရဟန်းပြုကြခြင်း

သံကိစ္စသာမဏေ၏ တရားစကားကို ကြားနာရလျှင် ခိုးသား ခေါင်းဆောင်ကြီးသည် ငယ်သားတို့ကို မေးသည်။

“အချင်းတို့-သင်တို့ မည်သို့ ပြုကြမည်နည်း”

“အရှင်-သင့်အကြံအစည်ကော မည်သို့ပါနည်း”

“အချင်းတို့-ငါသည် ဤသို့သော မမြင်စဖူး မဖြစ်စဖူးသော တန်ခိုးတော်ကို မြင်ရသည်ဖြစ်၍ လူ့ဘောင်မှာ မနေလိုပြီ။ အရှင် မြတ်ထံတော်မှာ ငါ ရဟန်းပြုတော့မည်”

“အရှင်-အကျွန်ုပ်တို့သည်လည်း အရှင်နှင့်အတူပင် ရဟန်း ပြုကြပါမည်”

ဆိုပြီး ခိုးသားငါးရာတို့သည် သံကိစ္စသာမဏေကို ရှိခိုး၍ ရဟန်း အဖြစ်ကို တောင်းပန်ကြသည်။ သံကိစ္စသာမဏေသည် ခိုးသားတို့အား သူတို့ကိုင်ဆောင်သော သန်လျက်ဖြင့်ပင် ဆံပင်တို့ကို ရိတ်စေသည်။ အဝတ်၏အစွန်းအမြိတ်အဆာတို့ကို ဖြတ်စေပြီး မြေနှီ ဖြင့် ဆိုးစေ၍ သင်္ကန်းအဖြစ် ဝတ်ရုံစေသည်။ ဆယ်ပါးသီလကို ပေး၍ ရှင်ရဟန်းပြုပေးလိုက်သည်။ ထို့နောက် ခိုးသားဖြစ်ဖူးသူ ရဟန်းငါးရာကို ယူဆောင်ပြီးလာခဲ့ရာ သံကိစ္စသာမဏေ စဉ်းစား သည်။

“..အကယ်၍ ငါသည် တောကျောင်းမှာ ကျန်ရစ်ခဲ့သော မထေရ်တို့ကို အသိမပေးဘဲ သွားခဲ့လျှင် မထေရ်အရှင်တို့သည် တရားကို ဖြောင့်ဖြောင့်အားထုတ်နိုင်ကြမည်မဟုတ်။ ခိုးသားတို့က ငါ့ကို ဆောင်ယူပြီး ထွက်လာစဉ်တုန်းက ထိုမထေရ်အရှင် အားလုံးပင် မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ကြရသည်။ ‘ငါတို့ သာမဏေသည် ခိုးသား တို့သတ်၍ သေပင်သေပြီလော။ သို့မဟုတ် မသေဘဲပင် ရှိပါသေး သလော တွေးတောကြံစည်လျက် ကမ္မဋ္ဌာန်းကို ဖြောင့်ဖြောင့် အားထုတ်နိုင်ကြမည် မဟုတ်ကုန်။ ထို့ကြောင့် ငါသည် ထိုမထေရ် တို့နှင့်တွေ့ဆုံပြီးမှ သွားတော့မည်...” စဉ်းစားဆင်ခြင်ပြီး ခိုးသားငါးရာနှင့်အတူ မထေရ်တို့၏ ကျောင်းသို့ သွားရောက်ကာ မိမိကိုယ်ကို ပြလျက် မထေရ်တို့အား စိတ်သက်သာရစေသည်။ မထေရ်တို့က-

“သူတော်ကောင်းအစစ်ဖြစ်ပေသော ငါ့ရှင်သာမဏေ-သင့် သည် အဘယ့်ကြောင့် အသက်ချမ်းသာရာ ရခဲ့ပေသနည်း”မေး တော်မူသဖြင့်-

“အရှင်ဘုရားတို့ - ခိုးသူတို့သည် တပည့်တော်ကို သတ်ဖို့ ကြိုးစားကြပါသော်လည်း သတ်ဖို့ရန် မစွမ်းနိုင်သောကြောင့် တပည့်တော်၏ ဂုဏ်ကျေးဇူး၌ အထူးကြည်ညိုသည်ဖြစ်၍ တပည့်တော်၏ တရားကို ကြားနာရပြီး ရှင်ရဟန်းပြုကြပါသည်ဘုရား...။

အရှင်ဘုရားတို့ - တပည့်တော်သည် အရှင်ဘုရားတို့ကို တွေ့မြင်လို၍ လာရောက်ခဲ့ပါသည်။ ယခုတပည့်တော်၏ အလိုဆန္ဒ ပြီးပြည့်စုံပါပြီ။ တပည့်တော် သွားပါတော့မည်။ အရှင်မြတ်တို့သည် မမေ့မလျော့ ရဟန်းတရားကို အားထုတ်တော်မူကြပါဘုရား။ တပည့်တော်သည် မြတ်စွာဘုရားသခင်ထံ သွားပါတော့မည်ဘုရား”

လျှောက်ထား၍ မထေရ်တို့ကို ရှိခိုးပြီးသော် မိမိတပည့်ဖြစ်သော ရဟန်းငါးရာကို ခေါ်ယူလျက် ဥပဇ္ဈာယ်ဆရာဖြစ်တော်မူသော အရှင် သာရိပုတ္တရာမထေရ်မြတ်ထံသို့ ရှေးဦးစွာ ဝင်ရောက်၍ ရှိခိုးဦးချ ထိုင်နေတော့သည်။

ခိုးသားငါးရာတို့ ရဟန္တာဖြစ်ကြခြင်း

အရှင်သာရိပုတ္တရာမထေရ်မြတ်က-

“ငါ့ရှင်သာမဏေ-သင့်အား တပည့်တို့ကို ရခဲ့ပေသလော” အမေးတော်ရှိသဖြင့် ဖြစ်သမျှ အကြောင်းအလုံးစုံကို ပြန်ကြား လျှောက်ထားသည်။ လျှောက်ထားချက်ပြီးဆုံးလျှင်-

“ငါ့ရှင်သံကိစ္စ-သွားတဲ့ချေ။ မြတ်စွာဘုရားသခင်အား ဖူးမြော် ချေဦးလော့” မိန့်ဆိုလေသော် မထေရ်မြတ်ကို ရှိခိုး၍ ရဟန်းငါးရာနှင့် အတူ မြတ်စွာဘုရားသခင်အထံတော်သို့ သွားလေသည်။ ရောက်လျှင် ရှိခိုးဦးချ၍ ထိုင်နေသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“ချစ်သားသံကိစ္စ-သင့်အား တပည့်တို့ကို ရခဲ့ပေသလော” မေးတော်မူသည်ဖြစ်၍ ဖြစ်ကြောင်းစုံလင်ကို ပြန်ပြောင်းလျှောက်ကြား ပြန်သည်။

“ချစ်သားရဟန်းတို့-သင်တို့သည် ဤသို့ဆိုတိုင်းပင် ပြုလုပ်ခဲ့ သည်မှာ ဟုတ်မှန်ပေသလော”

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား-
ထိုသို့ဆိုတိုင်းပင် ဟုတ်မှန်ပါသည်ဘုရား”

“ချစ်သားရဟန်းတို့-သင်တို့အား ခိုးခြင်းအမှုကို ပြုလုပ်၍ သီလ
မရှိသော ဒုဿီလအဖြစ်ဖြင့် အနှစ်တစ်ရာ အသက်ရှည်ရသည် ထက်
ယခုကဲ့သို့ သီလရှိပြီး တစ်နေ့တစ်ရက်မျှသော်လည်း အသက်
ရှည်ရခြင်းသည် မွန်မြတ်လေသည်” မိန့်တော်မူပြီးလျှင် အောက်ပါ
ဓမ္မဒေသနာတော်ကို ဟောကြားတော်မူသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယော စ ဝဿသတံ ဇီဝေ၊

ဒုဿီလော အသမာဟိတော။

ဧကာဟံ ဇီဝိတံ သေယျော၊

သီလဝန္တဿ ဈာယိနော။

မြန်မာပြန်။ ။ သီလမရှိ၊ သမာဓိတည်ကြည်မှုမရှိဘဲ အနှစ်တစ်ရာ
အသက်ရှည်ရခြင်းထက် သီလရှိ၍ ဈာန်သမာဓိဖြင့်
တစ်နေ့တစ်ရက်မျှ အသက်ရှည်နေရခြင်းသည် မြတ်
ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ရဟန်းငါးရာတို့သည် ပဋိသမ္ဘိဒါ
လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြလေသည်။ စည်းဝေး
ရောက်လာကုန်သော လူအပေါင်းအတွက်လည်း အကျိုး ရှိသော
ဓမ္မဒေသနာဖြစ်လေသည်။

*

*

*

အဓိမုတ္တသာမဏေ

ဤ “ယော စ ဝဿသတံ ဇီဝေ” အစရှိသော ဂါထာ၌ပင်လျှင်
အဓိမုတ္တသာမဏေ၏အကြောင်းကို ဟောကြားတော်မူသောကြောင့်
ထိုအဓိမုတ္တသာမဏေ၏အကြောင်းကို တစ်ဆက်တည်း ဆိုပါ
ဦးမည်။

ထိုမှနောက်ပိုင်း သံကိစ္စသာမဏေသည် ပဉ္စင်းဖြစ်၍ ဆယ့်ဝါ
ပြည့်ပြီး မထေရ်အဖြစ်သို့ ရောက်သည်ရှိသော် အလုပ်အကျွေးအဖြစ်

သာမဏေငယ်တစ်ပါးကို မွေးမြူထားသည်။ ထိုသာမဏေသည် သံကိစ္စမထေရ်၏အစ်မဖြစ်သူ၏သား ဖြစ်သည်။ သံကိစ္စမထေရ်၏ တူဖြစ်ပြီး အဓိမုတ္တ အမည်ရှိသည်။

အဓိမုတ္တသာမဏေ အသက်ပြည့်သောအခါ သံကိစ္စမထေရ်က သာမဏေကို ခေါ်၍-

“မောင်ရှင်သာမဏေ-သင့်ကို ပဉ္စင်းခံပေးမည်။ သွားတဲ့ချေ။ သင့်မိခင် ဖခင်တို့မှာ နှစ်အပိုင်းအခြားကို သေချာစွာ မေးမြန်း၍ လာခဲ့လော့” မှာ၍ လွှတ်လိုက်သည်။

အဓိမုတ္တသာမဏေသည် မိခင်ဖခင်တို့ထံ သွားရာလမ်းခရီးမှာ ခိုးသားငါးရာတို့၏ နတ်ပူဇော်မှုအတွက် အဖမ်းခံရသည်။ သာမဏေက ခိုးသားတို့အား တရားဟောသည်။ ခိုးသားတို့က တရားကြားနာရ၍ ကြည်ညိုစိတ်ဖြစ်ပြီးလျှင်-

“မောင်ရှင်သာမဏေ-သင့်အား ငါတို့ လွှတ်ပေးလိုက်သည်။ ငါတို့တစ်တွေ သည်နေရာ သည်ဌာနမှာ ရှိနေသည်ကို မည်သူ့ကိုမျှ မပြောပါနှင့်” ဟု မှာထားပြောဆိုဝန်ခံစေ၍ လွှတ်လိုက်သည်။

အဓိမုတ္တသာမဏေ၏ မိဘများ

အဓိမုတ္တသာမဏေသည် ခိုးသားတို့၏လက်မှ လွတ်လာခဲ့ပြီး လမ်းအတိုင်းလာခဲ့သည်။ သာမဏေ၏မိခင်ဖခင်တို့လည်း ထိုခရီးလမ်းအတိုင်း ခရီးရင်ဆိုင် လာနေကြသည်။ လမ်းခရီးအကြားမှာ ဆုံမိပြီး မိခင်ဖခင်တို့နှင့်အတူ လာရာလမ်းအတိုင်း ပြန်လာခဲ့သည်။ ခိုးသားတို့မှာထားသော စကားကို စောင့်စည်းသောအားဖြင့် မိဘတို့အား ခိုးသားတို့ရှိကြောင်းကို မပြောကြားပေ။ ခရီးစဉ်အတိုင်း လာခဲ့ရာ တောအုပ်သို့ ရောက်လာသည်။ ခိုးသားတို့က သာမဏေ၏ မိခင်ဖခင်တို့ကို ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပမ်းကြသည်။ မိခင်ဖခင်တို့က-

“ချစ်သားအဓိမုတ္တ-သင်ချစ်သားသည် တစ်ကျိတ်တည်း၊ တစ်ကြံတည်းဖြင့် ပူးပေါင်းခြင်း ဖြစ်ယောင်ချေတကား။ ဤနေရာ

အရပ်မှာ ခိုးသူတို့ ရှိသည့်အဖြစ်ကို ငါတို့အား မပြောကြားပေ”ဟု
ငိုကြွေးမြည်းတမ်းကြသည်။

ထိုစကားကို ခိုးသားတို့ကြားလျှင်-

“မောင်ရှင်သာမဏေသည် မိမိ၏မိခင်ဖခင်တို့သော်မှ မပြော
ကြားဘဲ ကတိစကားတည်နိုင်ပါပေသည်”ဟု အတိုင်းထက် အလွန်
ကြည်ညိုသွားပြီး အဓိမုတ္တသာမဏေထံမှာ ရှင်ရဟန်းအဖြစ်ကို
တောင်းပန်ကြသည်။ သာမဏေသည် သံကိစ္စသာမဏေကဲ့သို့ ရှင်
ရဟန်းပြုစေ၍ ဥပဇ္ဈာယ်ဖြစ်သော သံကိစ္စမထေရ်ထံသို့ ခေါ်ဆောင်
လာခဲ့သည်။ သံကိစ္စမထေရ်က တဖန်မြတ်စွာဘုရားသခင်ကိုယ်တော်
မြတ်ထံသို့ စေလွှတ်ပြန်သည်ဖြစ်၍ သွားရောက်ကြပြီး ဖြစ်ကြောင်း
စုံလင်ကို အကုန်ပြန်ကြားလျှောက်ထားလေသည်။

ပဋိသမ္ဘိဒါပတ္တရဟန်းဖြစ်ကြခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“ချစ်သားရဟန်းတို့-ဤသို့ပြောဆိုတိုင်း ပြုလုပ်သည်မှာ ဟုတ်
မှန်ပေသလော” မေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ထိုသို့-
ပြောဆိုတိုင်းပင် ဟုတ်မှန်ပါသည်ဘုရား”

“ချစ်သားရဟန်းတို့-သင်တို့အား ခိုးခြင်းအမှုကို ပြုလုပ်၍ သီလ
မရှိသော ဒုဿီလအဖြစ်ဖြင့် အနှစ်တစ်ရာ အသက်ရှည်နေရသည်
ထက် ယခုကဲ့သို့ သီလရှိပြီး တစ်နေ့တစ်ရက်မျှ သော်လည်း အသက်
ရှည်နေရခြင်းသည် မွန်မြတ်လှ ပေသည်”မိန့်တော်မူပြီး အောက်ပါ
ဓမ္မဒေသနာ တော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယော စ ဝဿသတံ ဇီဝေ၊

ဒုဿီလော အသမာဟိတော။

ဧကာဟံ ဇီဝိတံ သေယျော၊

သီလဝန္တဿ ဈာယိနော။ ။

မြန်မာပြန်။ ။ သီလမရှိ၊ သမာဓိတည်ကြည်မှု မရှိဘဲ အနှစ်တစ်ရာ
အသက်ရှည်နေရခြင်းထက် သီလရှိ၍ ဈာန်သမာဓိ
ဖြင့် တစ်နေ့တစ်ရက်တာမျှ အသက်ရှည်နေရခြင်း
သည် မြတ်လှပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ခိုးသားဖြစ်ခဲ့ဖူးသူ ရဟန်းငါးရာ
တို့သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြ
လေသည်။

သံကိစ္စသာမဏေ ဝတ္ထုပြီး၏။

*

↓

(၁၀)

ခါဏုကောဏ္ဍညမထေရ်ဝတ္ထု၊

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် ခါဏုကောဏ္ဍညမထေရ်ကို အကြောင်း
ပြု၍ “ယော စ ဝဿသတံ ဇီဝေ” အစရှိသော ဓမ္မဒေသနာတော်ကို
ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ကောဏ္ဍညမထေရ်သည် မြတ်စွာဘုရားသခင်ထံမှာ ကမ္မဋ္ဌာန်း
ကို သင်ယူ၍ ထွက်ခွာလာခဲ့သည်။ တောကျောင်းတစ်ခုမှာ သီတင်း
သုံးပြီး တရားကိုကျင့်ကြံအားထုတ်လေရာ အရဟတ္တဖိုလ်သို့ ရောက်
လေသည်။ မထေရ်သည် “မိမိ အရဟတ္တဖိုလ်သို့ ရောက်သည့်အဖြစ်ကို
မြတ်စွာဘုရားသခင်အား ကြားလျှောက်မည်” ဟု တောကျောင်းမှ
လာခဲ့သည်။ လမ်းခရီးမှာ ပင်ပန်းသောကြောင့် လမ်းမပေါ်မှ ဆင်းခဲ့
ပြီး တောထဲသို့ဝင်၍ ကျောက်ဖျာတစ်ခုပေါ်မှာ ထိုင်လျက် ဈာန်ဝင်
စားနေသည်။

ခိုးသားငါးရာ

ထိုနေ့ညမှာ ခိုးသားငါးရာတို့သည် ရွာတစ်ရွာကို ဖျက်ဆီး
လုယက်၍ ပစ္စည်းဥစ္စာတို့ကို တစ်နိုင်စီထုပ်ပိုးကာ ဦးခေါင်းဖြင့်
ရွက်လာခဲ့ကြသည်။ မထေရ် ဈာန်ဝင်စားနေသော တောအုပ်အနီးသို့
ရောက်လျှင် -

“ငါတို့သည် ခရီးအဝေးကြီးမှ လာခဲ့ကြသည်။ ဤကျောက်ဖျာမှာ တစ်ခဏမျှ နားနေအပန်းဖြေကြမည်” တိုင်ပင်ပြီး ကျောက်ဖျာပေါ် တက်ခဲ့ကြသည်။ ဈာန်ဝင်စားနေသောမထေရ်ကို မြင်သော်လည်း သစ်ငုတ်တို့ဟု ထင်မှတ်ကြသည်။ ခိုးသားတစ်ယောက်က မထေရ်၏ ဦးခေါင်းပေါ်မှာ ပစ္စည်းထုပ်ကို တင်ထားလိုက်သည်။ အခြား တစ်ယောက်က မထေရ်ကို မှီပြီး ပစ္စည်းထုပ်ပေါ်မှာ စုပုံပြီးဖြစ်သွား သည်။ ခိုးသားတို့သည် ပစ္စည်းထုပ်များကို ချထားရာမှ နှိုးကြ၍ ပစ္စည်းထုပ်များကို အသီးသီးယူပြီးခါမှ မထေရ်ကို မြင်၍ ဘီလူးဟု ထင်ပြီး ပြေးဖို့ ကြိုးစားကြသည်။ မထေရ်က-

“ဒါယကာတို့-မကြောက်ကြကုန်လင့်၊ ငါသည် ရဟန်းတစ်ပါး သာ ဖြစ်ပေသည်” မိန့်တော်မူသည်။ ခိုးသားတို့သည် မထေရ်၏ ခြေရင်းမှာ ဝပ်စင်းပြီး-

“အရှင်ဘုရား တပည့်တော်တို့သည် အရှင်ဘုရား ထိုင်နေသည် ကို သစ်ငုတ်တို့ ထင်မှတ်ပြီး ဤသို့ ပြုမိကြပါသည်။ သည်းခံတော် မူပါဘုရား” တောင်းပန်ဝန်ချပြီး ခိုးသားခေါင်ဆောင်က -ငယ်သား တို့ကို ဆိုသည်။

“အချင်းတို့ - ငါသည် အရှင်မြတ်ထံမှာ ရဟန်းပြုတော့မည်”

“အရှင်-အကျွန်ုပ်တို့လည်း ရဟန်းပြုကြပါမည်”

သို့ဖြင့် ခိုးသားငါးရာတို့သည် ဆန္ဒသဘောချင်း တူညီကြသဖြင့် မထေရ်ထံမှာ ခွင့်တောင်း၍ ရဟန်းပြုလိုက်ကြသည်။

ထိုအခါမှစ၍ ကောဏ္ဍညမထေရ်အား “ခါဏုကောဏ္ဍည” မထေရ်ဟု တွင်လေသည်။

အထူးမှတ်ချက်။ ။ ပဉ္စဝဂ္ဂါငါးဦးမှာ ပါဝင်သော အရှင်ကောဏ္ဍည မထေရ်မဟုတ်ပါ။ ထိုမထေရ်က အညာသိ ကောဏ္ဍညတည်း။ ယခုကား ခါဏုကောဏ္ဍည တည်းဟု ခွဲခြားသိပါလေ။

ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ကြခြင်း

ခါဏုကောဏ္ဍည မထေရ်သည် ထိုရဟန်းငါးရာတို့နှင့်အတူ မြတ်စွာဘုရားသခင်အထံတော်သို့ သွားရောက်၍ ရှိခိုးထိုင်နေသည်။ မြတ်စွာဘုရားသခင်က-

“ချစ်သားကောဏ္ဍည-သင့်အား တပည့်တို့ကို ရခဲ့ပေသလော”
မေးတော်မူသဖြင့် ဖြစ်ကြောင်းစုံလင်ကို ကုန်စင်အောင် ပြန်ကြား
လျှောက်ထားသည်။

“ချစ်သားရဟန်းတို့-သင်တို့သည် ဤသို့ပြုလုပ်သည်ဆိုသည်
မှာ ဟုတ်မှန်ပေသလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ထိုသို့
ပြုလုပ်ခဲ့သည်မှာ ဟုတ်မှန်ပါသည်ဘုရား။ တပည့်တော်တို့သည်
ဤသို့သော တန်ခိုးအာနုဘော်ရှိသော သူမျိုးကို တစ်ကြိမ်တစ်ခါမျှ
မတွေ့ဖူးခဲ့ပါ။ ထို့ကြောင့် တပည့်တော်တို့ ရဟန်းပြုခဲ့ကြပါသည်
ဘုရား”

“ချစ်သားရဟန်းတို့-ဤသို့ သဘောရှိသော အသိဉာဏ်ပညာ
ကင်းမဲ့စွာဖြင့် အနှစ်တစ်ရာပတ်လုံး အသက်ရှည်ရသည်ထက် ယခု
ကဲ့သို့ အသိဉာဏ်ပညာနှင့် ပြည့်စုံသဖြင့် ရောက်အပ်သောစိတ်ရှိသော
သင်တို့အား တစ်နေ့တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြင့်မြတ်
ပေသည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို
ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယော စ ဝဿသတံ ဇီဝေ၊

ဒုဿီလော အသမာဟိတော။

ဧကာဟံ ဇီဝိတံ သေယျော၊

ပညဝန္တဿ ဈာယိနော။ ။

မြန်မာပြန်။ ။ အသိဉာဏ်ကင်းမဲ့၍ တည်ကြည်မှုမရှိသောသူ၏ အနှစ်တစ်ရာ အသက်ရှည်နေရခြင်းထက် အသိဉာဏ် နှင့် ပြည့်ပြီး ဈာန်သမာဓိဖြင့် တစ်နေ့တစ်ရက်တာမျှ အသက်ရှည်နေရခြင်းသည် မြတ်လှပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုရဟန်းငါးရာတို့သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြလေသည်။ ကြွင်းကျန်သော လူများစွာတို့လည်း အကျွတ်တရား ရကြလေသည်။

ခါဏုကောဏ္ဍညမထေရ် ဝတ္ထုပြီး၏။

*

*

*

(၁၁)

သပ္ပဒါသ မထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် သပ္ပဒါသမထေရ်ကို အကြောင်းပြု၍
“ယော စ ဝဿသတံ ဇီဝေ”အစရှိသော ဓမ္မဒေသနာတော်ကို
ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သေကြောင်းကြံသောရဟန်း

သာဝတ္ထိပြည်သားတစ်ဦးသည် မြတ်စွာဘုရားသခင် ဟောကြား
တော်မူသော တရားတော်ကို ကြားနာရ၍ ရဟန်းဘောင်ဝင်ခဲ့သည်။
ပဉ္စင်းအဖြစ်သို့ ရောက်ရှိပြီးသော တစ်နေ့မှာ ထိုရဟန်းသည်
သာသနာ့ဘောင်မှာ မမွေ့မလျော်မပျော်ပိုက် ဖြစ်လာသည်။ သို့သော်
စဉ်းစားပြန်သည်။

“..ငါကဲ့သို့သော အမျိုးကောင်းသားတစ်ဦးအနေဖြင့် ဘုရားရှင်
၏သားတော် ရဟန်းဖြစ်ပြီးပါလျက် သာသနာတော်မှ ဆုတ်နစ်
လူပြန်ဖြစ်ဖို့ဆိုသည်မှာ မသင့်လျော်ချေ။ လူထွက်ရသည် ထက်
ရဟန်းအဖြစ်နှင့်ပင် သေရခြင်းက မြတ်ပေသေးသည်...”ဟု ကြံစည်
လျက် သေဖို့အကြောင်းကိုသာ နည်းလမ်းရှာကြံ တွေးတော နေသည်။

မြွေကိုက်ခံခြင်း

တစ်နေ့သောနံနက်စောစောမှာ မြို့ရွာတွင်းမှာ ဆွမ်းဘုဉ်းပေးပြီး ကုန်သောရဟန်းတို့သည် ကျောင်းသို့ပြန်လာခဲ့ကြသည်။ မီးတင်းကုပ် မှာမြွေတစ်ကောင်ကို တွေ့မြင်၍၊ အိုးတစ်လုံးထဲ ဖမ်းထည့်ပြီးအဖုံး လုံအောင်ပိတ်ကာ မြွေသွားလွှတ်ရန် ကျောင်းမှထွက်ခဲ့ကြသည်။

ထိုစဉ် သာသနာတော်မှာ မပျော်မွေ့-ငြီးငွေ့သော ရဟန်းသည် ဆွမ်းစားပြီး၍ ရွာမှထွက်လာခဲ့သည်။ မြွေလွှတ်ရန် သွားကြသော ရဟန်းတို့ကို တွေ့မြင်လျှင် မေးသည်။

“ငါ့ရှင်တို့-အိုးထဲမှာဘာရှိပါသနည်း”

“မြွေတစ်ကောင်ရှိပါသည်ငါ့ရှင်”

“ငါ့ရှင်တို့-ထိုမြွေကိုမည်သို့ ပြုမည်နည်း”

“ငါ့ရှင်-ထိုမြွေကို လွှတ်ဖို့ယူလာခဲ့ပေသည်”ဆိုလျှင် ငြီးငွေ့သော ရဟန်းသည် ထိုစကားကိုကြား၍-

“...ငါသည် မြွေကိုက်ခံပြီးသေတော့မည်...” စဉ်းစားပြီး

“ငါ့ရှင်တို့- ထိုမြွေကိုငါအားပေးလိုက်ပါ၊ ငါသွားလွှတ်ပေးမည်” ဆိုပြီးရဟန်းတို့လက်မှ မြွေထည့်ထားသော အိုးကိုယူလာခဲ့သည်။

တစ်နေရာသို့ရောက်လျှင် ထိုင်ပြီးမြွေအား မိမိကိုယ်ကို ကိုက်စေသည်။ မြွေက သူ့ကိုမကိုက်လေ။ အိုးထဲလက်ထည့်၍ မြွေစိတ်ဆိုးအောင် မွေနှောက်လှုပ်ရှားသည်။ မြွေက သူ့ကိုမကိုက်။ မြွေပါးစပ်ထဲသို့ လက်ထိုးထည့်၍ ကိုက်စေပြန်သည်။ မြွေက မကိုက်ပြန်ချေ။ ရဟန်းတို့က-

“...ဤမြွေသည် အဆိပ်ရှိသော မြွေမဟုတ်”ဟု စိတ်ကူးပြီး မြွေကိုလွှတ်ပစ်၍ ပြန်လာခဲ့သည်။ ကျောင်းရောက်သော်၊ ရဟန်းတို့က မေးကြသည်။

“ငါ့ရှင်-မြွေကိုလွှတ်ခဲ့ပြီလော့”

“ငါ့ရှင်တို့-သင်တို့၏မြွေသည် အဆိပ်ရှိသော မြွေမဟုတ်ပါ”

“ငါ့ရှင်- သင်ဘာစကားဆိုသနည်း။ ဤမြွေသည်အလွန် အဆိပ်ပြင်းသော မြွေဖြစ်သည်။ ပါးပျဉ်းထောင်၍ နှာသံတရှူးရှူးမှုတ် နေသောကြောင့် ငါတို့သည် ခက်ခက်ခဲခဲ ဖမ်းယူခဲ့ကြရ

သည်။ သို့ဖြစ်ပါလျက်- အဘယ်ကြောင့် အဆိပ်ရှိသော မြွေမဟုတ်
ဟု ဆိုပါသနည်း”

“ငါ့ရှင်တို့-ထိုမြွေအား ငါ့ကိုကိုက်သော်လည်း မကိုက် ပါးစပ်ထဲ
လက်ထိုးထည့်သော်လည်း မကိုက်ပါ။ ထိုကြောင့် အဆိပ်ရှိသော
မြွေမဟုတ်ဟု ငါဆိုရပေသည်”

ရဟန်းတို့က ဘာမှပြန်မပြောဘဲ ဆိတ်ဆိတ်သာ နေကြသည်။

ဓားဖြင့်သတ်သေမည့် အကြံ

ထို့နောက် တစ်နေ့သောအခါ ရဟန်းတို့သည် ရေချိုးရာမှာ
သင်တုန်းဓားနှစ်လက် ယူသွားပြီး သင်တုန်းဓားတစ်လက်ဖြင့်
တစ်ပါးကို တစ်ပါး ခေါင်းရိတ်ပေးနေကြသည်။ ကျန်သင်တုန်းဓားကို
မြေမှာချထားသည်။ သာသနာတော်မှာ မပျော်မွေ့ငြီးငွေ့သော
ရဟန်းသည် မြေမှာချထားသော သင်တုန်းဓားကို ကောက်ယူ၍-

“..ဤသင်တုန်းဓားဖြင့် လည်ကို ဖြတ်၍ သေတော့မည်”အကြံ
ဖြင့် သစ်ပင်တစ်ပင်ရင်မှာ မှီရပ်၍ လည်မျိုပေါ်မှာ သင်တုန်းဓား
တင်ထားလိုက်သည်။ ထို့နောက် မိမိရဟန်းဖြစ်သော အချိန်မှစ၍
ယခုအချိန်ထိ စောင့်စည်းခဲ့သော သီလသိက္ခာများကို ပြန်လည်
ဆင်ခြင်သည်။ သီလသိက္ခာသည် ဆီးနှင်းမြူတိမ်ကင်းစင်သော
လပြည့်ဝန်းကဲ့သို့လည်းကောင်း၊ ကောင်းစွာသွေးအပ်သော ပတ္တမြား
ကဲ့သို့လည်းကောင်း စင်ကြယ်သန့်ရှင်းသည်၏ အဖြစ်ကို ဆင်ခြင်
မိသည်။ ထိုအခါ ရဟန်း၏တစ်ကိုယ်လုံးကို ပီတိများ လွှမ်းမိုးသွား
သည်။ ရဟန်းသည် ထိုပီတိကိုခွာ၍ ဝိပဿနာပွားများလေသော်
ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လျှင် သင်တုန်း
ဓားကို ယူပြီး ကျောင်းသို့ ပြန်လာခဲ့သည်။ ရဟန်းတို့က မေးသည်။

“ငါ့ရှင် - သင်သည် အဘယ်သို့သွားသနည်း”

“ငါ့ရှင်တို့ - ငါသည် သင်တုန်းဓားဖြင့် လည်းပင်းဖြတ်ပြီး
သေဖို့ သွားပါသည်။

“ငါ့ရှင်တို့ - ယခုအခါ ငါသည် ဓားလက်နက်ကို မကိုင်ဆောင် ထိုက်ပါပြီ။ သင်တုန်းဓားဖြင့် လည်မျိုကို ဖြတ်မည် ကြံရွယ်သော် လည်း ဉာဏ်တည်းဟူသော သင်တုန်းဓားဖြင့် ကိလေသာအားလုံးကို ဖြတ်ခဲ့လေပြီ”

ရဟန်းတို့သည် မယုံကြည်နိုင်သဖြင့် မြတ်စွာဘုရားသခင်ထံ သွားရောက်ပြီး-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ဤ ရဟန်းသည် မဟုတ်မမှန်သောအားဖြင့် အရဟတ္တဖိုလ်စကားကို ပြောဆိုပါသည်” လျှောက်ထားကြသည်။

“ချစ်သားရဟန်းတို့- အာသဝေါကုန်ပြီးသော ရဟန္တာတို့သည် မိမိလက်ဖြင့် မိမိကိုယ်ကို သတ်မသေကြပေ”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ရှင်တော် မြတ်ဘုရားက ဤရဟန်းကို အာသဝေါကုန်ခန်းပြီးသော ရဟန္တာ ဟု မိန့်ဆိုတော်မူပါသည်။ ရှင်တော်မြတ်ဘုရား မိန့်ဆိုတော်မူသည့် အတိုင်း ရဟန္တာဖြစ်ခဲ့သော် ရဟန္တာဖြစ်ရန် အကြောင်း ဥပနိဿယ နှင့် ပြည့်စုံပါလျက် အဘယ့်ကြောင့် သာသနာတော်မှာ မမွေ့မလျော် မပျော်ပိုက် ဖြစ်ရပါသနည်း။ ထိုရဟန်း၏ အရဟတ္တဖိုလ်သို့ ရောက် ခြင်းအကြောင်းကား အဘယ်ပါနည်း။ အဆိပ်ပြင်းသော ထိုမြွေသည် ဘာကြောင့် ထိုရဟန်းကို မကိုက်ဘဲ ဖြစ်ရသနည်း”

အတိတ်ဖြစ်ရပ်

ကျွန်ဖြစ်ခဲ့ဖူးသော မြွေ

ရဟန်းတို့က ဤအကြောင်းသုံးပါးကို မေးလျှောက်ကြလျှင်- မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က အောက်ပါအတိုင်း ဖြေကြားမိန့်ဆိုတော်မူသည်။

“ချစ်သားရဟန်းတို့- ထိုမြွေသည် ဤရဟန်း၏ လွန်ခဲ့သော သုံးခုမြောက်သော ဘဝတုန်းက ကျွန်ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ထိုမြွေ သည် မိမိအရှင်သခင်ဖြစ်ခဲ့သော ဤရဟန်းကို မကိုက်ရခြင်း ဖြစ်ပေ သည်။”

ဤကား ရဟန်းတို့ မေးလျှောက်သော အကြောင်းသုံးပါး အနက်မှ အကြောင်းတစ်ပါး ဖြစ်သည်။ ထိုအခါမှစ၍ ထိုရဟန်းကို “သပ္ပဒါသမထေရ်”ဟု ခေါ်ကြလေသည်။

ထို့နောက် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ကျန် အကြောင်းနှစ်ပါးကို ဆက်၍ ဟောကြားတော်မူသည်။

အတိတ်ဖြစ်ရပ်

ဦးငွေရခြင်းနှင့် တရားထူးရခြင်းအကြောင်း

ချစ်သားရဟန်းတို့-

ကဿပမြတ်စွာဘုရားသခင် လက်ထက်တော်အခါက အမျိုးကောင်းသားတစ်ယောက်သည် တရားတော်ကို ကြားနာရ၍ သတိသံဝေဂ ရကာ ရဟန်းပဉ္စင်းဖြစ်ပြီးနောက် သာသနာတော်မှာ မပျော်မွေ့တော့ သဖြင့် လူထွက်ရန် အဖော်ရဟန်းအား ပြောပြသည်။ အဖော်ရဟန်း က လူ့အဖြစ်၌ အပြစ်ကိုပြ၍ မထွက်သင့်ကြောင်း တရားချဖျောင်းဖျ ပြောဆိုသည်။ သို့နှင့် ဦးငွေသောရဟန်းသည် ပြန်လည်ပျော်မွေ့စိတ် ဖြစ်လာခဲ့သည်။ ဦးငွေစဉ်က မဆေးမကြောဘဲ ပစ်ထားသော ပရိက္ခရာတို့ကို ရေကန်မှာ ဆေးကြောသည်။ တရားချသောရဟန်းသည်လည်း အနားမှာ ထိုင်လာသည်။

ပရိက္ခရာလိုချင်မှု

သို့ရှိနေစဉ် ပရိက္ခရာဆေးကြောနေသော ရဟန်းက တရားချသော အဖော်ရဟန်းကို-

“ငါ့ရှင်-ငါသည် လူထွက်ဖြစ်ခဲ့လျှင် ဤပရိက္ခရာများကို သင့်အား ပေးခဲ့မည်ဟု ရှေးက စိတ်ကူးပါသည်”ဟု ပြောဆိုသည်။

ထိုအခါ တရားချသော အဖော်ရဟန်း စဉ်းစားသည်။

“...ငါ့အဖော်ရဟန်းသည် ရဟန်းဝတ်ဖြင့်ဖြစ်စေ၊ လူထွက်ပြီးလို့ လူဝတ်ဖြင့်ဖြစ်စေ ငါ့အား မည်သည့်အကျိုးမှ ရှိမည်မဟုတ်၊ သူ့ပရိက္ခရာများကို ရအောင် သူ့ကို ဖျက်ဆီးမည်..”စဉ်းစားပြီး-

“ငါ့ရှင် - ငါတို့တစ်တွေ သာသနာတော်မှာ ရဟန်းဝတ်ခြင်းဖြင့် အကျိုးမရှိပြီ။ ခွက်လက်ဆွဲကိုင်ပြီး သူတစ်ပါးအိမ်မှာ လှည့်ပြီး တောင်းခံစားသောက်ရသည်။ သားမယားတို့နှင့် အာလာပ သလ္လာပ

စကားပြောပြီး ပျော်ပျော်ပါးပါးသော်မျှ နေခွင့်မရကြ..”စသဖြင့် လူအဖြစ်၏ ကောင်းကြောင်းစကားကို ပြောဆိုပြန်သည်။

ငြီးငွေ့သောရဟန်းသည် ထိုစကားကို ကြားလျှင် တစ်ဖန် မပျော် မမွေ့ ငြီးငွေ့ခြင်း ဖြစ်လာပြန်ပြီး စဉ်းစားပြန်သည်။

“...ငါ့အဖော်ရဟန်းသည် ရှေးဦးပထမ ငါလူထွက်မည် ပြော စဉ်က လူအဖြစ်၏အပြစ် အမျိုးမျိုးကိုပြပြီး ဆုံးမစကား ပြောဆိုခဲ့ သည်။ အကြောင်းမည်သို့ ရှိပေလိမ့်မည်နည်း..” ဆင်ခြင်တွေးတော လေသော်

“...ငါ့ပရိက္ခရာကို လိုချင်သောကြောင့် ဤသို့ပြောဆိုခြင်း ဖြစ် ပေသည်...”ဟု သိ၍ မိမိစိတ်ကို မိမိဆုံးမလျက် ရဟန်းအဖြစ်ဖြင့် ပြန်၍ နေလေသည်။

ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

ချစ်သားရဟန်းတို့-

ဤသပ္ပဒါသမထေရ်သည် ကဿပမြတ်စွာဘုရားသခင် လက်ထက်တော်အခါက အဖော်ရဟန်းကို သာသနာတော်မှာ ငြီးငွေ့ စေရန် ပြောဆိုခဲ့သောကြောင့် ယခုဘဝမှာ သာသနာတော်၌ ငြီးငွေ့ ရခြင်း ဖြစ်ရလေသည်။

ချစ်သားရဟန်းတို့-

သပ္ပဒါသမထေရ်သည်ပင် ထိုစဉ်ကာလ ကဿပမြတ်စွာ ဘုရားလက်ထက်တော်အခါက တစ်ဆယ့်နှစ်၊ နှစ်တို့ကာလပတ်လုံး ရဟန်းတရားကို ဆည်းပူးအားထုတ်ခဲ့သောကြောင့် ယခုဘဝမှာ အရဟတ္တဖိုလ်၏ ပြည့်စုံခြင်းအကြောင်း ဥပနိဿယ ပြည့်စုံခြင်း ဖြစ်ရပေသည်။

အရဟတ္တဖိုလ်ရခြင်းအကြောင်း

ရဟန်းတို့သည် ဖေါပြပါ အကြောင်းသုံးရပ်ကို ကြားနားပြီး သော်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-သပ္ပဒါသ မထေရ်သည် သင်တုန်းဓားကို လည်မျိုပေါ်တင်ထားကာမျှဖြင့်ပင် အရဟတ္တဖိုလ်သို့ ရောက်သည်ဟု ဆိုပေသည်။

ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဤမျှ လောက်သော ခဏလေးမျှဖြင့် အရဟတ္တမဂ်ကို ရခြင်းဖြစ်နိုင်ပါမည် လောဘုရား” မေးလျှောက်ကြသည်။

“ချစ်သားရဟန်းတို့- ‘

ဖြစ်နိုင်ပေသည်။ လုံ့လဖြင့် အားထုတ်ခြင်းရှိသော ရဟန်းသည် ခြေကိုကြွ၍ မြေမှာချသော် ထိုခြေ မြေသို့မကျရောက်မီမှာပင် အရဟတ္တမဂ် ဖြစ်နိုင်ပေသည်။

ချစ်သားရဟန်းတို့-

ပျင်းရိပေါ့လျော့သော ရဟန်း၏ အနှစ်တရာပတ်လုံး အသက် ရှည်နေရခြင်းထက် လုံ့လရှိစွာဖြင့် အားထုတ်သောသူ၏ တစ်ရက် တစ်ခဏတာမျှ အသက်ရှင်ရခြင်းသည် မြတ်လှပေသည်” မိန့်တော် မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေ သည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယော စ ဝဿသတံ ဇီဝေ၊

ကုသိတော ဟိနဝီရိယော။

ဧကာဟံ ဇီဝိတံ သေယျော၊

ဝီရိယမာရဘတော ဒဠ္ဇံ။ ။

မြန်မာပြန်။ ။ ပျင်းရိပြီး ဝီရိယမရှိဘဲ အနှစ်တရာအသက်ရှည်ရ ခြင်းထက် ဝီရိယကို မြဲမြံစွာ အားထုတ်သောသူ၏ တစ်နေ့တစ်ရက်တာမျှ အသက်ရှည်နေရခြင်းသည် မွန်မြတ်လှပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

သပ္ပဒါသမထေရ် ဝတ္ထုပြီး၏။

*

*

*

(၁၂)

ပဋ္ဌာစာရီ ထေရီမဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် သပ္ပဒါသမထေရ်ကို အကြောင်းပြု၍
“ယော စ ဝဿသတံ ဇီဝေ”အစရှိသော ဓမ္မဒေသနာတော်ကို
ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သူဌေးသမီး ပဋ္ဌာစာရီ

သာဝတ္ထိပြည်မှာ ကုဋေလေးဆယ် ကြွယ်ဝချမ်းသာသော
သူဌေးကြီးတစ်ဦး၌ အလွန်အဆင်းလှသော “ပဋ္ဌာစာရီ”မည်သည့်
သမီးတစ်ယောက်ရှိသည်။ ပဋ္ဌာစာရီသတို့သမီး အသက်တစ်ဆယ့်
ခြောက်နှစ်အရွယ် ရောက်သောအခါ မိခင်ဖခင်တို့က ဘုံခုနစ်ဆင့်
ပြာသာဒ်ပေါ်မှာ အစောင့်အရှောက် လုံခြုံစွာဖြင့် နေစေသည်။ ယင်းသို့
အစောင့်အရှောက်ဖြင့် တင်းကျပ်စွာ နေစေပါလျက် တစ်နေ့ မှာ
ပဋ္ဌာစာရီသတို့သမီးသည် အလုပ်သမား ကျွန်ယောက်ျားမောင်
ဒါသနှင့် လွန်ကျူးဖောက်ပြန်မိသည်။

လင်နောက်လိုက်ပြေးပြီ

တစ်နေ့မှာ ပဋ္ဌာစာရီ၏ မိခင်ဖခင်တို့သည် မိမိတို့နှင့်အမျိုး
ဇာတ်တူမျှသော သတို့သားတစ်ဦးနှင့် ပဋ္ဌာစာရီကို ထိမ်းမြား
လက်ထပ်ပေးရန်နေ့ရက်ကို သတ်မှတ်ပြောဆိုထားကြသည်။

သတ်မှတ်ရက် နီးကပ်လာလျှင် ပဋ္ဌာစာရီက မောင်ဒါသကို ပြောသည်။

“အမောင်ချစ်လင်-ကျွန်တော်မကို အမိအဖနှစ်ပါးတို့က အမျိုးသားတစ်ဦးနှင့် ထိမ်းမြားလက်ထပ်ပေးပါတော့မည်။ ကျွန်တော်မသည် လင့်အိမ်သို့ လိုက်ပါသွားခဲ့ရလျှင် အမောင်ချစ်လင်သည် ကျွန်တော်မအတွက် လက်ဆောင်ပဏ္ဏာယူပြီး လာပါသော်လည်း ကျွန်တော်မထံသို့ ဝင်ထွက်သွားလာခွင့်ရတော့မည် မဟုတ်ပါ။ ကျွန်တော်မကို မေတ္တာသက်ဝင်ချစ်ခင်ရိုးမှန်ပါလျှင် ယခုကပင် မရ-ရအောင် ကြံဆောင်ခိုးယူပြီး တစ်ရပ်တခြား တစ်နယ်တစ်ကျေးသို့ ထွက်ပြေးပါ”

“ချစ်နှမ-ကောင်းပြီ၊ နက်ဖြန်ခါ နံနက်စောစော သာဝတ္ထိမြို့တံခါး အနီးတစ်နေရာမှာ စောင့်နေမည်။ ချစ်နှမသည် အကြောင်းတစ်စုံတစ်ရာ လှည့်ဖြားကြံဆောင်၍ နေအိမ်မှ ထွက်ခဲ့ပြီး ထိုနေရာသို့ လာခဲ့ပါ”ဟု မောင်ဒါသက ပြောဆိုမှာထားသည်။

နောက်တစ်နေ့ နံနက်စောစောမှာ မောင်ဒါသသည် ချိန်းဆိုထားသော နေရာမှာ စောင့်နေနှင့်သည်။ ထိုနေ့နံနက်စောစောမှာ ပဋ္ဌာစာရီသည် ဟောင်နွမ်းညစ်ထေးသော အဝတ်တို့ကို ဝတ်ရုံပြီး ဆံပင်တို့ကို ဖရိုဖရဲ ဖြစ်စေလိုက်သည်။ ဆန်ကွဲဖွဲနုတို့ဖြင့် ကိုယ်ကို လိမ်းကျံ၍ အိုးကိုယူကာ ကျွန်မတို့နှင့် အတူသွားသကဲ့သို့ မထင်မရှားသောအသွင်ဖြင့် နေအိမ်မှ ထွက်ခဲ့ပြီး ချိန်းဆိုထားသောနေရာသို့ သွားသည်။ မောင်ဒါသလည်း ပဋ္ဌာစာရီကို ယူဆောင်၍ တစ်နယ်တစ်ကျေး အရပ်ဝေးသို့ သွားရောက်ပြီး ရွာတစ်ရွာမှာ နေထိုင်ကာ ဆင်းရဲငြိုငြင်စွာဖြင့် နေထိုင်ကြလေသည်။

ပဋ္ဌာစာရီ၏ လင်သားဒုက္ခ

ပဋ္ဌာစာရီသည် မောင်ဒါသနောက်သို့ လိုက်ခဲ့ပြီးနောက် မိဝေးဖဝေး တစ်နယ်တစ်ကျေးမှာ ကိုယ်တိုင်အိုးဖြင့် ရေခပ်ရသည်။ ကိုယ်တိုင် စပါးထောင်းရသည်။ ကိုယ်တိုင် ထမင်းဟင်း ချက်ပြုတ်

ရသည်... စသည်ဖြင့် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ ချို့ငဲ့စွာ နေထိုင်ရသည်။ သို့ဖြင့် ပဋ္ဌာစာရီမှာ ကိုယ်ဝန်ရှိလာသည်။ နေ့လစေ့သဖြင့် မွေးဖွားချိန် နီးလာလျှင် လင်ဖြစ်သူကို တောင်းပန် စကားဆိုသည်။

“အမောင်ချစ်လင်-ဤအရပ်ဌာနမှာ မ,စကြည့်ရပြုစုမည့်သူ တစ်ယောက်မှ မရှိပါ။ အမိအဖတို့မည်သည် မိမိတို့၏ ရင်သွေးဖြစ် သော သားသမီးတို့အပေါ်မှာ နူးညံ့သော စိတ်နှလုံး ရှိကြပါသည်။ ပစ်ပယ်ရိုး ထုံးစံမရှိကြပါ။ အမိအဖတို့ဆီသို့ ကျွန်တော်မကို လိုက် ပို့ပါ။ အမိအဖတို့ဆီမှာ ကျွန်တော်မ မီးဖွားပါရစေ”

“ချစ်နှမ-သင်သည် အဘယ်စကားကို ပြောဆိုဘိသနည်း။ သင့် မိခင်ဖခင်တို့သည် ငါ့ကိုမြင်လျှင် ရိုက်နှက်ပုတ်ခတ်ကြလိမ့်မည်။ ထို့ကြောင့် သင့်ကို လိုက်မပို့ဝံ့ပါ” ဟု မောင်ဒါသက ငြင်းပယ်လိုက် သည်။

ပထမသားဦး မွေးဖွားခြင်း

ပဋ္ဌာစာရီက အကြိမ်ကြိမ် အခါခါ တောင်းပန်ပြောဆိုပါသော် လည်း မောင်ဒါသက ငြင်းပယ်မြဲ ငြင်းပယ်နေသောကြောင့် တစ်နေ့ မှာ မောင်ဒါသ တောသို့ သွားနေခိုက် အိမ်နီးနားချင်းတို့အား-

“ကျွန်တော်မလင် ပြန်လာ၍ မေးခဲ့လျှင် အမိအဖအိမ်သို့ မီးဖွား ရန် ထွက်သွားပါသည်ဟု ပြောဆိုပေးပါ” မှာထားပြီး အိမ်တံခါးပိတ်၍ ထွက်လာခဲ့သည်။

မောင်ဒါသ တောမှ ပြန်လာလျှင် အိမ်နီးနားချင်းတို့အား မေးမြန်းရာ အကြောင်းစုံသိသည်နှင့် “မယားကို ပြန်ခေါ်မည်” အတွေး ဖြင့် ပဋ္ဌာစာရီနောက်သို့ အမြန်လိုက်လာခဲ့သည်။ မိလျှင် “ပြန်လာ ဖို့ရန်” အမျိုးမျိုးအဖုံဖုံ တောင်းပန်သည်။ ပဋ္ဌာစာရီက လက်မခံချေ။ သို့နှင့်သွားနေရင်းမှ တစ်နေရာအရောက်တွင် ပဋ္ဌာစာရီအား ကလေး မွေးဖွားရန် ကမ္မဇလေ လှုပ်လာသည်။ (ဝမ်းနာလာသည်)။ ပဋ္ဌာစာရီ သည် ချုံကြားတစ်ခုသို့ ဝင်၍-

“အမောင်ချစ်လင်-ကျွန်တော်မအား ကလေးမွေးရန် ကမ္မဇလေ လှုပ်လေပြီ” ပြောဆိုကာ မြေပြင်မှာ လျောင်းအိပ်လျက် ဘယ်ပြောင်း ညာပြောင်းဖြင့် လူးလဲရင်း ငြိုငြင်ပင်ပန်းစွာဖြင့် သားဦးကလေးကို ဖွားမြင်လေသည်။ သွားဖွားပြီးသော်-

“အမောင်ချစ်လင်-သားဖွားရန်အတွက် အမိအဖအိမ်သို့ သွား ရန် ထွက်လာခဲ့သည်။ ယခု သားဖွားခြင်းကိစ္စ ပြီးလေပြီ”ဆို၍ မောင်ဒါသနှင့်အတူ မိမိတို့ နေထိုင်ရာသို့ ပြန်လာခဲ့သည်။

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ

သားဦးကလေး အတန်ငယ်ကြီးလတ်သော် ပဋ္ဌာစာရီမှာ ကိုယ်ဝန် ရှိလာပြန်သည်။ နေ့လစေ့၍ ဖွားချိန်နီးလျှင် မောင်ဒါသကို တောင်းပန် ပြောဆိုပြန်သည်။ အခွင့်မရသဖြင့် သားငယ်ကိုချီ၍ ရှေးနည်းတူ ထွက်ခဲ့ပြန်သည်။ လင်ဖြစ်သူ လိုက်လာပြီး ပြန်ခေါ်သည်။ ပဋ္ဌာစာရီ က ငြင်းပယ်ရင်းဖြင့် ဆက်သွားမြဲသွားသည်။ ညအချိန် ရောက်လာ သည်။ ထိုအခိုက် အခါမဲ့ မိုးကြီးသည်ထန်စွာ ရွာချလေ သည်။ လျှပ်စစ်ရောင်တို့သည် အရပ်ရှစ်မျက်နှာလုံးမှာ တဝင်းဝင်း တောက်ပ လျက် မိုးချုန်းသံက ကြောက်မက်ဖွယ် မြည်းဟည်း လာသည်။ လေပြင်း ကလည်း အရှိန်ပြင်းစွာ တိုက်ခတ်လာသည်။ မှောင်နှင့် မည်းမည်း စမ်းရင်းလှမ်းရင်း သွားနေစဉ်မှာ ပဋ္ဌာစာရီအား ကမ္မဇလေ လှုပ်လာ သည်။

“အမောင်ချစ်လင်-ကျွန်တော်မအား သားဖွားရန် ကမ္မဇလေ လှုပ်လာပြီ၊ အောင့်အည်းခြင်းငှာ မတတ်နိုင်အောင် ဖြစ်နေပါပြီ။ မိုးမစိုသော နေရာတစ်ခုကို ရှာကြံပေးပါ”ဟု ပဋ္ဌာစာရီက သနားစဖွယ် တောင်းပန်ရှာလေသည်။

မောင်ဒါသကို မြွေကိုက်၍သေဆုံး

မောင်ဒါသသည် ပါလာသော ပဲခွပ်ကို ကိုင်စွဲလျက် ထိုထိုဤ၊ ၊ စူးစမ်းရှာဖွေရာ တောင်ပို့တစ်ခုပေါ်မှာ ပေါက်ရောက်နေသော ချုံကို တွေ့မြင်၍ ခုတ်ထွင်ရှင်းလင်းသည်။ ထိုအခိုက် တောင်ပို့ထဲမှ မြွေ

တစ်ကောင် ထွက်လာ၍ မောင်ဒါသကို ကိုက်လိုက်သည်။ ကိုက်ခံရသောခဏမှာပင် မောင်ဒါသ တစ်ကိုယ်လုံး ပြင်းထန်သောအဆိပ်ကြောင့် ညိုမည်းပြီး ထိုနေရာမှာပင် လဲကျသေဆုံးသွားသည်။

ကြီးလှသည့် မယ့်ဒုက္ခ

ပဋ္ဌာစာရီသည် မိုးထဲရေထဲမှာ ဆင်းရဲကြီးစွာ ခံစားလျက် လင်သားလာမည့်လမ်းကို မျှော်ကြည့်နေရင်းမှာပင် ညကြီး မှောင်မှောင်မှာ သားငယ်တစ်ယောက်ကို ဖွားမြင်လာသည်။ နို့ ညှာ-နို့စို့ ဖြစ်သော သားငယ်နှစ်ယောက်တို့သည် လေးမိုးထန်နေသဖြင့် ခိုက်ခိုက်တုန်အောင် ချမ်းသည်ဖြစ်၍ ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးကြသည်။ ပဋ္ဌာစာရီသည် သားငယ်နှစ်ယောက်ကို ရင်ခွင်ကြားမှာ ထား၍ ဒူးနှစ်ဖက် လက်နှစ်ဖက်တို့ဖြင့် မြေမှာဝပ်မှောက်လျက် ကြီးစွာသော ဒုက္ခကို တစ်ညလုံး ဤပုံစံအတိုင်း ခံစားနေရသည်။ တစ်ကိုယ်လုံးလည်း သွေးမရှိသကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေရှာသည်။

မိုးလင်း၍ နေရောင်လာသော် ပဋ္ဌာစာရီသည် သားတစ်အဆင်းရှိသော သားငယ်နီတာရဲကလေးကို ရင်ခွင်မှာ ပွေ့၊ သားကြီးကို လက်ဆွဲလျက် ညတုန်းက မောင်ဒါသ သွားသောလမ်းအတိုင်း မှန်း၍ လိုက်လာခဲ့သည်။ ခဏမျှသွားမိလျှင်ပင် တောင်ပို့ပေါ်မှာ လဲကျလျက် ညိုမည်းတောင့်တင်းနေပြီဖြစ်သော မောင်ဒါသအလောင်းကို တွေ့မြင်ရသည်။

“..ငါ့ချစ်လင်သည် ငါ့ကြောင့် လမ်းခရီးအကြားမှာပင် သေလွန်ရရှာပြီ..” ဟု ငိုကြွေးမြည်တမ်းလျက် သားကြီးကို လက်ဆွဲ၊ သားငယ်ကို ရင်ခွင်ထဲ ပွေ့ပိုက်ကာ တစိုက်စိုက်ဖြင့် သွားရရှာသည်။

သားငယ်စွန့်ချီ သားကြီးရေမျော

တစ်ညလုံး မိုးကြီးရွာသွန်းထားသဖြင့် ဒူးလောက်ခါးလောက် ရင်စို့လောက်ပမာဏဖြင့် အရှိန်ပြင်းစွာ စီးဆင်းနေသော အစီရဝတီမြစ်သို့ ဒုက္ခသည် သားအမိ ရောက်လာသည်။ ပဋ္ဌာစာရီသည် စိတ်ကူးဉာဏ်မရှိသဖြင့် သားနှစ်ယောက်နှင့်အတူ မြစ်ကို မကူးတတ်ဘဲ

ရှိသည်။ သားကြီးကို ဤမှာဘက်ကမ်းမှာ ထားခဲ့ပြီး သားငယ်ကို တစ်ဘက်ကမ်းသို့ ရှေးဦးသွားပို့သည်။ တစ်ဘက်ကမ်း ရောက်လျှင် သစ်ခက်သစ်ရွက်ကို ခင်း၍ သားငယ်ကို သိပ်ထားလိုက်သည်။ ကျန်ရစ်ခဲ့သော သားကြီးကိုယူရန် မြစ်ကိုကူးလာသည်။ ဘာမှ မသိ တတ်ရှာသေးသော သားငယ်ကို ထားခဲ့ရသဖြင့် စိတ်မချနိုင်ဘဲ ပြန်ကြည့်ကာ ကြည့်ကာဖြင့် ကူးရရှာသည်။ ကူးလာခဲ့၍ မြစ်လယ် လောက်အရောက်မှာ သိမ်းစွန်ငှက်တစ်ကောင်သည် သစ်ရွက်ပေါ်မှာ သိပ်ထားသော နုနယ်နီထွေး နီတာရဲသားငယ်လေးကိုမြင်၍ သားတစ် ထင်မှတ်ပြီး ထိုးသုတ်ချီဆောင်ရန် ပျံဆင်းလာသည်။

ပဋ္ဌာစာရီသည် သားငယ်ကို ထိုးသုတ်ချီဆောင်ရန် ဆင်းလာ သော သိမ်းစွန်ငှက်ကို မြင်၍ လက်နှစ်ဖက်မြှောက်ပြီး လက်ခုပ် လက်ဝါးတီးကာ အသံကျယ်ကျယ်ဖြင့် တချိုးချိုးအော်ကာ မောင်းရှာ သည်။ မြစ်လယ်မှအော်ပြီး မောင်းရသည်ဖြစ်၍ ဝေးသောကြောင့် သိမ်းစွန်ငှက်သည် မကြားမူဘဲ ထိုးဆင်းလာကာ သားငယ်နီတာ ရဲလေးကို ထိုးသုတ်ချီဆောင်ပြီး ကောင်းကင်သို့ ပျံတက်သွားလေ တော့သည်။ သည်ဘက်ကမ်းမှာ ရှိနေသောသားကြီးသည် မြစ်လယ် က မိခင်ဖြစ်သူ၏ လက်နှစ်ဖက်ကိုမြှောက်၍ သိမ်းစွန်ငှက်အား အော်ဟစ်နေသည့်အဖြစ်ကို ‘မိမိကို ခေါ်သည်’ထင်မှတ်ပြီး ရေထဲသို့ ဆင်းလိုက်သည်။ အရှိန်ပြင်းစွာ စီးဆင်းနေသော ရေအဟုန် မှာ ကျဆင်းနစ်မွန်းမျောပါသွားလေတော့သည်။

ဤသို့ဖြင့် ပဋ္ဌာစာရီ၏သားငယ်ကို စွန့်ချီသွားခဲ့သည်။ သား ကြီးသည် ရေမျောသွားခဲ့ရရှာသည်။ ပဋ္ဌာစာရီက-

“ငါ၏ရင်သွေး နုနယ်နီထွေး သားငယ်လေးကို စွန့်ချီသွားလေ ပြီ။ သားကြီးသည်လည်း ရေမှာ နစ်မွန်းမျောပါသွားလေပြီ။ ငါ၏ ချစ်လင် ကိုဒါသလည်း တောအုပ်မြိုင်ကြီး လမ်းခရီးမှာ မြွေကြီးခဲ၍ သေပွဲဝင်ရှာလေပြီ..”ဟု ကြုံခဲ့ရဖြစ်ရပ်ပေါင်းကို လွမ်းတပိုမို ဆိုငို မြည်တမ်းရင်း အစီရဝတီမြစ်မှတက်၍ သာဝတ္ထိပြည်သို့ သွားသော

လမ်းအတိုင်း ဝမ်းနည်းကြေကွဲဖွယ်ရာ တစ်ကိုယ်တည်း လျှောက်လှမ်းခဲ့ရရှာသည်။

အပူပေါ်အပူဆင့်

ပဋ္ဌာစာရီသည် တစ်ယောက်တည်း လာခဲ့ရာ သာဝတ္ထိပြည်ဘက်မှ လာသော ယောက်ျားတစ်ယောက်ကို တွေ့၍ မေးမြန်းကြည့်သည်။

“ဖခင်- ဖခင်သည် အဘယ်အရပ်မှာ နေသနည်း”

“သမီး - ငါသည် သာဝတ္ထိပြည်မှာ နေပေသည်”

“ဖခင် - ဖခင်သည် သာဝတ္ထိပြည်မှာ နေပါသည်ဆိုလျှင် သာဝတ္ထိပြည်တွင်းက ဤမည်သော လမ်းမှာနေသည့် ဤမည်သော သူဌေးကြီးကို သိပါသလား ဖခင်”

“သမီး - ငါသည် ထိုသူဌေးကြီးကို သိပါသည်။ သိသော်လည်း ထိုအကြောင်းကို ငါမပြောချင်ပါ။ တခြားအကြောင်းကိုသာ မေးပါသမီး”

“ဖခင်-ကျွန်တော်မအား အခြားအကြောင်းကို မေးမြန်းစရာ ကိစ္စ မရှိပါ။ ထိုသူဌေးကြီးအကြောင်းကိုသာ မေးလိုပါသည်”

“သမီး - ငါသည် ထိုအကြောင်းကို မပြောလိုသောကြောင့် တောင်းပန်သော်လည်း မရ။ သမီးသိလိုသောဆန္ဒ ရှိလွန်းလှသည်မို့ ငါပြောရချေတော့မည်။ ယမန်နေ့ညက တစ်ညလုံး မိုးကြီးသည်ထန်စွာ ရွာသည်ကို သမီး သိပါသလား”

“သိပါပြီကော ဖခင်။ ကျွန်တော်မ ကိုယ်တိုင်ပင် ထိုညတစ်ညလုံး မိုးထဲလေထဲ ရေထဲမှာ ပင်ပန်းကြီးစွာ ဆင်းရဲဒုက္ခရောက်ခဲ့ရပါသည်။ မည်သို့မည်ပုံ ဒုက္ခရောက်ခဲ့ရပုံကို နောက်မှ အသင်ဖခင်အား ပြောပြပါတော့မည်။ ယခု ကျွန်တော်မအား ထိုသူဌေးကြီးအိမ်မှာ ဖြစ်သော အကြောင်းကို ရှေးဦးစွာ ပြောပြပါဦး ဖခင်”

“ချစ်သမီး - လွန်ခဲ့သည့်ညက လေပြင်းတိုက်ခတ်မှုကြောင့် သူဌေးကြီး၏အိမ် ပြိုပျက်ခဲ့ရသည်။ သူဌေးကြီး သူဌေးကတော်နှင့် သူတို့၏သား ပေါင်းသုံးယောက်တို့သည် ပြိုသောအိမ်ပိ၍ သေလွန်

ကြရရှာသည်။ ချစ်သမီး သည်ကမြင်လျှင် မီးခိုးထွက်နေသည်ကို မြင်ရမည်။ ထိုမီးခိုးသည် ထိုသူသုံးယောက်တို့၏အလောင်းကို မီးသဂြိုဟ်ရာမှထွက်သော မီးခိုးပင် ဖြစ်ချေသည်။ မီးခိုးသော်မှ မစဲလေသေးပါ ချစ်သမီး”

ပဋ္ဌာစာရီ ရူးရရှာပြီ

ပဋ္ဌာစာရီသည် ထိုယောက်ျားပြောသော အဖြစ်အပျက်ကို ကြားရလျှင် ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်စွာ ငေးမောနေမိ သည်မှာ ဝတ်ထားသော ကိုယ်ဝတ် ကိုယ်မှ လျှောကျသွားသည်ကို မသိအောင်ပင် ဖြစ်သွားရရှာတော့သည်။ နုနယ်သော ပဋ္ဌာစာရီ၏ နှလုံးသားသည် သားအပူ လင်အပူ မိဖအပူ မောင်ဖွားအပူတို့ တစ်ပူ ပေါ်တစ်ပူဆင့်လာသည်ကို မခံနိုင်တော့ဘဲ သည်းခြေပျက်ပြားကာ ရူးသွပ်ခြင်းသို့ ရောက်ရရှာလေတော့သည်။

“သားငယ်စွန့်ချီ၊ သားကြီးရေမျော၊ တောမှလင်သေ၊ မြို့နေ မိဘ၊ မောင်ကြီးလှလည်း၊ အိမ်ပိသေဆုံး၊ သုံးယောက်လုံးကို၊ စုရုံး မီးမြှိုက်၊ သဂြိုဟ်လိုက်ကြ၊ အမိုက်မဖြစ်နည်း၊ အူသည်းပြတ်ကြွ ကြံ့ရပလေ..”ဟု လွမ်းတပိုမို ဆိုငိုမြည်တမ်းရင်း မိဖွေးတိုင်းသော အသွင်ဖြင့် သွေးရူးသွေးတန်း ခြေဦးတည်ရာ ပြေးသွားရှာလေသည်။

လူတို့သည် ထိုသို့သောအသွင် ပဋ္ဌာစာရီကို မြင်ရလျှင် “အရူးမ အရူးမ”ဟု ပြောဆိုပြီး အမှိုက်မြေမှုန့်တို့ကို ပဋ္ဌာစာရီ၏ ဦးခေါင်း ပေါ် မြှောက်ကြပြီး ခဲတို့ဖြင့် ပစ်ပေါက်ကြလေသည်။

မြတ်စွာဘုရားသခင်ထံ ရောက်လာခြင်း

ထိုနေ့မှာ မြတ်စွာဘုရားသခင်သည် ဇေတဝန်ကျောင်းတော်မှာ ဘိက္ခုဘိက္ခုနီ၊ ဥပါသကာ ဥပါသိကီ-ဟု ဆိုအပ်သော ပရိသတ် လေးပါးအလယ်၌ တင့်တယ်စွာ သီတင်းသုံးစံပယ်တော်မူလျက် တရားဟောကြားတော်မူသည်။ ထိုစဉ်မှာ တရားဟောသောနေရာသို့ ရှေးရှုလာနေသော ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီး ဆုတောင်း ပြည့်ပြီးသော အရူးမ ပဋ္ဌာစာရီကို တရားဟောတော်မူနေလျက်က မြင်တော်မူသည်။

အတိတ်ဖြစ်ရပ် အနည်းငယ်

ပဋ္ဌာစာရီ၏ ရှေးဆုတောင်း

လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်ကာလ ပဒုမုတ္တရ မြတ်စွာ ဘုရားသခင်လက်ထက်တော်အခါက ဖြစ်သည်။ ပဒုမုတ္တရမြတ်စွာ ဘုရားသခင်သည် ဘိက္ခုနီမထေရ်မတစ်ပါးကို ဝိနည်းအရာ၌ဧတဒဂ် အရာ ထားတော်မူသည်ကို တွေ့မြင်ရသော အမျိုးသမီးတစ်ဦးက-

“တပည့်တော်သည်လည်း ရှင်တော်မြတ်ဘုရားကဲ့သို့သော မြတ်စွာဘုရားသခင်တစ်ဆူဆူအထံတော်မှာ ဝိနည်းကို ဆောင်ကုန်သော ရဟန်းမိန်းမတို့တွင် အထွတ်အမြတ်ဖြစ်သော ဧတဒဂ်ရာထူးကို ရလိုပါ၏ဘုရား”ဟု ကုသိုလ်ကောင်းမှုကို ပြုစုအားထုတ်ပြီး ဆုတောင်းပတ္ထနာ ပြုလေသည်။

ပဒုမုတ္တရ မြတ်စွာဘုရားသခင်သည် အနာဂတံသ အဘိညာဉ် ဖြင့် ကြည့်တော်မူလေလျှင် ပြည့်စုံမည့်အဖြစ်ကို သိမြင်တော်မူ၍-

“နောင်အခါ ဂေါတမမြတ်စွာဘုရား၏ သာသနာတော်မှာ ဤ ဥပါသိကာမသည် ပဋ္ဌာစာရီဟူသောအမည်ဖြင့် ဝိနည်းဆောင်ရဟန်း မိန်းမတို့တွင် အထွတ်အမြတ်ဆုံး ဧတဒဂ်ရာထူးရှင် ဖြစ်ပေလတ္တံ့”ဟု ဗျာဒိတ်စကား မြွက်ကြားတော်မူခဲ့သည်

*

*

*

ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

ဘုရားရှင်ထံ ပဋ္ဌာစာရီရောက်လာခြင်း

မြတ်စွာဘုရားသခင်သည် တရားဟောတော်မူစဉ် အဝေးမှ လာနေသော အရူးမ ပဋ္ဌာစာရီကို မြင်တော်မူလျှင်-

“ဤဒါယိကာမအား - ငါဘုရားကိုထား၍ အခြားသော အားထား မှီတွယ်ကိုးကွယ်ရမည့်သူ မရှိပြီ။ ထိုဒါယိကာမသည် အခြားလမ်းသို့ မသွားမူဘဲ ငါဘုရားထံသို့သာ ရှေးရှုလာစေသတည်း” မဟာကရုဏာတော်ဖြင့် ခိဋ္ဌာန်တော်မူသည်။ ပဋ္ဌာစာရီသည် မြတ်စွာ

ဘုရားသခင်ထံတော်သို့ ရှေးရှုလာနေသည်ကို ပရိသတ်တို့ တွေ့မြင်သော်-

“အရူးမကြီးကို ဤသို့ မလာပါစေနှင့်” ဟု တားမြစ်ပြောဆိုကြသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“မတားမြစ်ကြပါနှင့်၊ လာပါစေ” မိန့်တော်မူသည်။ ပဋ္ဌာစာရီသည် လာ၍ မနီးမဝေးသို့ ရောက်သော်-

“နမ-သတိကို ရစေလော့” မိန့်တော်မူလျှင် ပဋ္ဌာစာရီသည် ဘုရားရှင်၏ အာနုဘော်တော်ကြောင့် သတိရလာပြီး မိမိကိုယ်မှာ အဝတ်မရှိသည်ကို ဆင်ခြင်မိ၍ ရှက်စိတ်ဝင်ကာ ကျုံ့ကျုံ့ကလေး ခူးတုပ်ထိုင်ရှာသည်။

ယောက်ျားတစ်ယောက်က အပေါ်ရုံအဝတ်ပုဆိုးကို ပစ်ပေးလိုက်သည်။ ပဋ္ဌာစာရီသည် ထိုအဝတ်ကို ကောက်ယူဝတ်ရုံပြီး မြတ်စွာဘုရားသခင်အထံတော်သို့ ဝပ်တွားချဉ်းကပ်၍ ခြေတော်အစုံကို ထိခြင်းငါးပါးဖြင့် ရိုသေစွာ ရှိခိုးပြီး သနားစဖွယ် လျှောက်ထားလေသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည် ဒုက္ခသည်မ တပည့်တော်၏ အားထားမှီတွယ်ကိုးကွယ်ရာ ဖြစ်တော်မူပါသည်ဘုရား၊ တပည့်တော်မ ဖြစ်အင်ကို စုံလင်စွာ လျှောက်ထားပါမည်၊ ရွှေနားနှစ်ဆူ ပန်ဆင်တော်မူပါ အရှင်ဘုရား။

တပည့်တော်မ၏ မွေးကင်းစအရွယ် သားသူငယ်ကို သိမ်းစွန့်ငှက်ချီ အဝေးဆီသို့ ထိုးချီယူဆောင် သွားခဲ့ပါပြီဘုရား”

သားကြီးသည် ရေဟုန်ပြင်းသော မြစ်ရေကြောမှာ နစ်မွန်းမျောပါသွားခဲ့ရပြီပါဘုရား”

တပည့်တော်မ၏ ငယ်ချစ်လင်သည် စုံခွင်မြိုင်တန်း တောစခန်းတစ်နေရာမှာ အဆိပ်ထန်ပြင်း မြွေမင်းကိုက်ခဲ၍ သေပွဲဝင်ခဲ့ရပါသည်ဘုရား။

တပည့်တော်မ၏ မိခင်ဖခင်နှင့် မောင်ကြီးတို့သည် နေအိမ် ပြုပိ၍ စိစိညက်ကြေ ဇီဝိန်ကြွေခဲ့ရပြီး ထင်းပုံတစ်ခုတည်းပေါ်မှာ သုံးယောက်သုံးလောင်း စုပေါင်းတွဲယှဉ် အတူတင်၍ မီးတွင် သင်္ဂြိုဟ် ခဲ့ရပါပြီဘုရား။

ရှင်တော်မြတ်ဘုရားတို့သည် သောကပူမီး အပူကြီးဖြင့် လွှမ်း မိုးဖိစီးခံနေရသော ဒုက္ခသည်မ တပည့်တော်၏ အားထားမှီတွယ် ကိုးကွယ်ရာဖြစ်တော်မူပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ကြီးဘုရား”

သမုဒ္ဒရာရေ ထက်များသောမျက်ရည်

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ဒုက္ခသည်မ ပဋ္ဌာ စာရီ၏ လျှောက်ထားသည်ကို ကြားတော်မူလေသော်-

“ချစ်သမီး ပဋ္ဌာစာရီ -မစိုးရိမ်နှင့်တော့၊ စောင့်ရှောက်မှီခို အားထားနိုင်သော ငါဘုရား၏ထံမှောက်သို့ သင်ရောက်လာခဲ့ပေပြီ။

ချစ်သမီး ပဋ္ဌာစာရီ - သင်ချစ်သမီးအား ယခုဘဝမှာ သားငယ် ကို စွန့်ချီခြင်း၊ သားကြီးသည် ရေ၌မျောပါခြင်း၊ လင်သား သေဆုံး ခြင်း၊ အိမ်ပြုဖိမိ၍ မိဘမောင်ဖွား သေဆုံးခြင်းတို့ကြောင့် ကိုယ့်စိတ်ကိုမှ ကိုယ်မထိန်း နိုင်လောက်အောင် စိုးရိမ်ပူဆွေး ငိုကြွေးရသည့် သောကပရိဒေဝမီးတို့ တောက်လောင် ရတိသကဲ့သို့ ဤအတူသာလျှင် ဘဝများစွာ သံသရာ မှာ သားစသည်တို့ သေဆုံး၍ ငိုကြွေးခဲ့ရသော သင်၏မျက်ရည်တို့ သည် သမုဒ္ဒရာလေးစင်းမှာ ရှိသော ရေတို့ထက်ပင် များပြားလှပေ သေးသည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

စတူသု သမုဒ္ဒေသု ဇလံ ပရိတ္တကံ၊

တတာ ဗဟုံ အဿုဇလံ အနပ္ပကံ။

ဒုက္ခေန ဖုဋ္ဌဿ နရဿ သောစနာ၊

ကိံ ကရဏာ အမ္မ တုဝံ ပမဇ္ဇသိ။ ။

မြန်မာပြန်။ ။ ချစ်သမီး ပဋ္ဌာစာရီ - သမုဒ္ဒရာလေးစင်းမှာရှိသော
ရေတို့သည် နည်းလှသေးသည်။ ဆင်းရဲဒုက္ခဖြင့်
တွေ့ထိသောသူအား စိုးရိမ်ပူပန်ခြင်းကြောင့် ဖြစ်ရ
သော မရေမတွက်နိုင်သော မျက်ရည်အစုသည်
ထိုသမုဒ္ဒရာလေးစင်းမှာရှိသော ရေအထုတို့ထက်ပင်
များပြားလှသေးသည်။ ချစ်သမီး ပဋ္ဌာစာရီ-အဘယ့်
ကြောင့် မေ့လျော့ဘိသနည်း။

ဤသို့ မြတ်စွာဘုရားသခင်သည် အနမတဂ္ဂသုတ္တန်ဒေသနာ
တော်ကို ဟောကြားတော်မူလေသော် ပဋ္ဌာစာရီ၏သန္တာန်မှာ စိုးရိမ်
ပူဆွေးခြင်း သောကတို့ နည်းပါးသွားလေသည်။

အရူးပျောက်၍ သောတာပန်တည်ပြီ

ပဋ္ဌာစာရီ၏ သောကနည်းပါးသည့်အဖြစ်ကို သိတော်မူပြီး
နောက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က-

“ချစ်သမီး ပဋ္ဌာစာရီ - သားသမီးအစရှိသည်တို့သည် တမလွန်
လောကသို့ သေလွန်၍ သွားရသောသူအား အားထားမှီခိုရာကို မဖြစ်
စေနိုင်ကြ။ သားသမီးစသည်တို့ ထင်ရှားရှိပါကုန်သော်လည်း အား
ထားမှီခိုရာ ကိုးကွယ်ရာ မဟုတ်သည်သာတည်း။ ပညာရှိသော
သူသည် အကျင့်သီလကို သုတ်သင်စင်ကြယ်စေ၍ မိမိ၏နိဗ္ဗာန်
ရောက်ကြောင်း လမ်းကောင်းကိုသာ ပြုစုပြင်ဆင်သုတ်သင်
အားထုတ် သင့်ပေသည်” ဟူ၍ မိန့်မြွက်တော်မူလေသည်။

၁။ န သန္တ ပုတ္တာ တာဏာယ၊
န ပိတာ နာပိ ဗန္ဓဝါ။
အန္တကေ နာမိပန္နဿ၊
နတ္ထိ ဉာတိသု တာဏတာ။ ။

မြန်မာပြန်။ ။ ချစ်သမီး ပဋ္ဌာစာရီ-သားသမီးတို့သည် ကိုးကွယ်
အာထားရာ မဟုတ်ကုန်။ ဆွေမျိုးတို့သည်လည်း
ကိုးကွယ်အားထားရာ မဟုတ်ကုန်။ သေမင်းနှိပ်စက်
ခံရ၍ သေခါနီးသောသူအား ဆွေမျိုးတို့သည်လည်း
ကိုးကွယ်ပုန်းအောင်းအားထားရာ မဟုတ်ကြကုန်။

၂။ ဧတ မတ္ထ ဝသံ ဥ တွာ၊
 ပဏ္ဍိတော သီလသံဝုတော။
 နိဗ္ဗာန ဂမနံ မဂ္ဂံ၊
 ခိပ္ပမေဝ ဝိသောဓယေ။ ။

မြန်မာပြန်။ ။ ဤတရားသဘောအလိုကို သိ၍ ပညာရှိသောသူ
 သည် သီလကို စောင့်ထိန်းလျက် နိဗ္ဗာန်ရောက်
 ကြောင်း လမ်းခရီးကို လျင်မြန်စွာ သုတ်သင်
 အားထုတ်ရာ၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ ပဋ္ဌာစာရီသည် သောက
 ကင်းပျောက်၍ သောတာပတ္တိဖိုလ်၌ တည်လေသည်။ အခြားတစ်ပါး
 သော သူတို့သည်လည်း သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြ
 လေသည်။

ဖြစ်စဉ်နိဂုံး

ပဋိသန္ဓိဒါပတ္တ ရဟန္တာမဖြစ်ခြင်း

ပဋ္ဌာစာရီသည် သောတာပန်တည်ပြီးနောက် မြတ်စွာဘုရား
 သခင်ထံတော်မှာ ရဟန်းပြုခွင့်တောင်းသည်။ မြတ်စွာဘုရား ကိုယ်
 တော်မြတ်က ဘိက္ခုနီမတို့ထံ စေလွှတ်၍ ရဟန်းပြုစေသည်။

ပဋ္ဌာစာရီဘိက္ခုနီမသည် တစ်နေ့မှာ ရေအိုးဖြင့် ရေကိုယူ၍
 ခြေဆေးရန် ရေကို သွန်းလောင်းလိုက်သည်။ ပထမ သွန်းလောင်း
 သော ရေသည် အနည်းငယ် စီးသွား၍ ပြတ်သွားသည်။ ဒုတိယ
 သွန်းလောင်းလိုက်သောရေသည် ရှေးဦးသွန်းလောင်းလိုက်သော
 ရေထက် အနည်းငယ် ပိုဝေးစွာ စီးသွားလျက် ပြတ်ပြန်သည်။
 တတိယ သွန်းလောင်းလိုက်သောရေသည် ဒုတိယသွန်းလောင်း
 လိုက်သောရေထက် အနည်းငယ်ဝေးကွာစွာ စီးသွားလျက် ပြတ်ပြန်
 သည်။ ပဋ္ဌာစာရီဘိက္ခုနီမသည် ထိုစီးသွားသောရေကို အာရုံယူ၍
 အရွယ်သုံးပါးကို ပိုင်းခြားပြီးလျှင်-

“...ငါသည် ရှေးဦးစွာ သွန်းလောင်းလိုက်သော ရေကဲ့သို့ ဤသတ္တဝါတို့သည် ပထမအရွယ်မှာ သေလွန်ကြသည်။

ဒုတိယသွန်းလောင်းလိုက်သော ရေကဲ့သို့ ဤသတ္တဝါတို့သည် ဒုတိယအရွယ်မှာ သေလွန်ကြသည်။

တတိယသွန်းလောင်းလိုက်သော ရေကဲ့သို့ ဤသတ္တဝါတို့သည် တတိယအရွယ်(ပစ္ဆိမအရွယ်)ကို မလွန်မြောက်နိုင်ဘဲ သေလွန်ကြရသည်..”ဟူ၍ ဆင်ခြင်အောက်မေ့မိသည်။

မြတ်စွာဘုရားသခင်သည် ဂန္ဓကုဋီတိုက်တော်မှာ သီတင်းသုံးစံနေတော်မူလျက်က ပဋ္ဌာစာရီဘိက္ခုနီမ၏ ထိုသို့ဆင်ခြင်အောက်မေ့သည်ကို သိမြင်တော်မူ၍ ရောင်ခြည်တော်ကို ကွန့်မြူးစေလွှတ်တော်မူကာ ပဋ္ဌာစာရီ ဘိက္ခုနီမ ရှေ့မှောက်မှာ ရပ်တန့်၍ မိန့်တော်မူသကဲ့သို့ ဖြစ်၍-

“ချစ်သမီး ပဋ္ဌာစာရီ-ဤသို့သော အခြင်းအရာအားဖြင့် ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကို မကြည့်ရှု၊ မဆင်ခြင်သောသူ၏ အနှစ်တစ်ရာတိုင်တိုင် အသက်ရှည်နေရခြင်းထက် ထိုခန္ဓာငါးပါး၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို ဆင်ခြင်သောသူ၏ တစ်နေ့တစ်ရက် တစ်ခဏမျှသော်လည်း အသက်ရှင်ရခြင်းသည် မြင့်မြတ်လှပေသည်”မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယော စ ဝဿသတံ ဇီဝေ၊

အပဿံ ဥဒယ ဗ္ဗယံ။

ဧကာဟံ ဇီဝိတံ သေယျော၊

ပဿတော ဥဒယဗ္ဗယံ။ ။

မြန်မာပြန်။ ။ ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို မရှုမမြင်ဘဲ အနှစ်တစ်ရာအသက်ရှည်ရခြင်းထက် ရုပ်နာမ်

ခန္ဓာတို့၏ ဖြစ်ခြင်းပျက်ခြင်းကို ရှုမြင်လျက်
တစ်နေ့တစ်ရက် တစ်ခဏမျှ အသက်ရှည်ရခြင်းသည်
မြင့်မြတ်လှပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ပဋ္ဌာစာရီဘိက္ခုနီမသည်
ပဋိသန္ဓိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြလေသည်။

ပဋ္ဌာစာရီထေရီမ ဝတ္ထုပြီး၏။

*

*

*

(၁၃)

ကိသာဂေါတမိ ထေရီမဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် ကိလေသာဂေါတမိကို အကြောင်းပြု၍
“ယော စ ဝဿသတံ ဇီဝေ”အစရှိသော ဓမ္မဒေသနာတော်ကို
ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

မီးသွေးဖြစ်သွားသော ရွှေငွေများ

သာဝတ္ထိပြည်မှာ ကုဋေလေးဆယ်ကြွယ်ဝသော သူဌေး
တစ်ယောက်ရှိသည်။ တစ်နေ့မှာ ထိုသူဌေး၏ ပစ္စည်းဥစ္စာရွှေငွေ
တို့သည် ရှေးကံအဟုန်ကုန်သောကြောင့် မီးသွေးအဖြစ်သို့ ရောက်
သွားကြသည်။ သူဌေးသည် မီးသွေးဖြစ်သွားသော မိမိပစ္စည်းဥစ္စာ
တို့ကို ကြည့်၍ စိတ်မချမ်းမသာဖြစ်ပြီး သောကဖိစီးကာ မစားနိုင်
မသောက်နိုင်ဘဲ ညောင်စောင်းပေါ်မှာ အိပ်နေသည်။ သူဌေး၏
မိတ်ဆွေတစ်ယောက် အိမ်သို့ရောက်လာသည်။

“အဆွေ- အဘယ့်ကြောင့် စိုးရိမ်သောက ဖြစ်ပွားနေဘိသနည်း”
မေးသဖြင့် မိမိပစ္စည်းအားလုံး မီးသွေးဖြစ်သွားသည့်အကြောင်းကို
ပြောပြသည်တွင်-

“အဆွေ-ငါ့မှာ အကြံတစ်ခု ရှိသည်။ ထိုအကြံအတိုင်း
ပြုလုပ်ပါ” ပြောသည်။

“မည်သို့ ပြုလုပ်ရပါမည်နည်းအဆွေ”

“အဆွေ -ဈေးမှာ ဖျာခင်းပြီး သင့်မီးသွေးများကို ဖျာပေါ်မှာ ပုံကာ မီးသွေးရောင်းသူကဲ့သို့ ထိုင်ရောင်းနေပါ။ လာကြသောသူတို့ တွင် အချို့သူက-

‘သူဌေးကြီး-သူများ တစ်တွေက အဝတ်အထည်ဆီ ပျားသကာ တင်လဲ စသည်တို့ကို ရောင်းချကြသည်။ သင့်မှာကား မီးသွေးကို ရောင်းချလျက် ထိုင်နေသည်’ ပြောလျှင် အဆွေက-

“ငါ့ပစ္စည်း ငါမရောင်းလျှင် မည်သို့ ပြုရမည်နည်း”ပြောပါ။ အချို့က-

‘သူဌေးကြီး သူများတစ်တွေက အဝတ်အထည် ဆီ၊ ပျားသကာ တင်လဲ စသည်တို့ကို ရောင်းချကြသည်။ သင့်မှာကား ရွှေငွေအသပြာ ကို အဘယ့်ကြောင့် ရောင်းချနေပါသနည်း’ပြောလျှင် ထိုပြောသူကို-

“ရွှေငွေဆိုတာ အဘယ်မှာနည်း”မေးရမည်။

‘ဤအစုအပုံကြီးသည် ရွှေငွေမဟုတ်လော’ပြောလျှင်-

“ရွှေငွေကို ယူပြစမ်းပါ”ပြော၍ ထိုသူကောက်ယူ၍ ပေးသည်ကို လက်ခံယူပါ။ ထိုပေးသောပစ္စည်းသည် သင့်လက်ပေါ်မှာလည်း ရွှေငွေ ဖြစ်ပါလိမ့်မည်။

ထိုသို့ရွှေငွေအဖြစ် ကောက်ယူပေးသောသူသည် သတို့သမီး ဖြစ်ခဲ့လျှင် သင့်သားနှင့် ထိမ်းမြားလက်ထပ်ပေးပြီး ကုဋေလေးဆယ် သော ပစ္စည်းဥစ္စာတို့ကို သတို့သမီးအား ပေးအပ်လိုက်ပါ။ သူတို့ ပေးကမ်းသည်ကို လက်ခံယူပြီး သုံးဆောင်ပါ။

အကယ်၍ သတို့သားဖြစ်ခဲ့လျှင် အရွယ်ရောက်ပြီးသော သင့် သမီးတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်ပေးပြီး ကုဋေလေးဆယ် သော ပစ္စည်းဥစ္စာတို့ကို ထိုသတို့သားအား ပေးအပ်လိုက်ပါ။ သူတို့ ပေးကမ်းသည်ကို လက်ခံယူပြီး သုံးဆောင်ပါ”ဟု အကြံပေးလေ သည်။

မီးသွေးမှ ရွှေငွေပြန်ဖြစ်ခြင်း

သူဌေးကြီးသည် မိတ်ဆွေပေးလိုက်သော အကြံအတိုင်း ဈေးမှာ ဖျာခင်းပြီး မီးသွေးပုံကာ မီးသွေးရောင်းသူကဲ့သို့ ထိုင်နေသည်။ လူအချို့က ရောက်လာပြီး မေးကြသည်။

“သူဌေးကြီး-သူများတစ်တွေက အဝတ်အထည်၊ ဆီ၊ ပျားသကာ တင်လဲ စသည်တို့ကို ရောင်းချကြသည်။ သင့်မှာက အဘယ့်ကြောင့် မီးသွေးကို ရောင်းနေဘိသနည်း”

“ငါ့ပစ္စည်း ငါမရောင်းလျှင် မည်သို့ပြုရမည်နည်း” ပြန်ပြောလိုက်သည်။

ထိုအခါက သာဝတ္ထိပြည်မှာ ဂေါတမိမည်သော သတို့သမီး တစ်ယောက်ရှိသည်။ ပိန်လှီသေးသွယ်သော ကိုယ်ရှိသဖြင့် “ကိသာဂေါတမိ” ဟု အများက ခေါ်ကြသည်။ ထိုကိသာဂေါတမိသည် တစ်ချိန်က ပစ္စည်းဥစ္စာကြွယ်ဝသော သူဌေးကြီးတစ်ဦး၏ သမီး ဖြစ်သည်။ နောက်မှ ပစ္စည်းဥစ္စာ ပျက်စီးနွမ်းပါးပြီး ဆင်းရဲသွားခဲ့ရသည်။ ကိသာဂေါတမိသည် ထိုနေ့မှာ ဈေးသို့ ကိစ္စတစ်ခုဖြင့် လာခဲ့သည်။ သူဌေးကြီးကိုမြင်၍ မေးသည်။

“ဖခင်-တခြားလူတို့သည် အဝတ်အထည်၊ ဆီ၊ ပျားသကာ၊ တင်လဲ စသည်တို့ကို ရောင်းချကြသည်။ အသင်ဖခင်မှာကား အဘယ့်ကြောင့် ရွှေငွေတို့ကို ထိုင်၍ ရောင်းချနေပါသနည်း”

“ချစ်သမီး - ရွှေငွေဟူသည် အဘယ်မှာနည်း”

“ဖခင်-အသင်ဖခင်သည် ရွှေငွေပုံနားမှာ ထိုင်နေသည် မဟုတ်လော”

“ချစ်သမီး-ထိုရွှေငွေကို ငါ့အား ယူပြပေးပါ”

ကိသာဂေါတမိသည် တစ်လက်ခုပ်ပြည့်မျှသော ရွှေငွေကို ကျုံးယူ၍ သူဌေးကြီးလက်ထဲ ထည့်လိုက်သည်။ ထည့်လိုက်သော မီးသွေးသည် သူဌေးကြီးလက်ထဲမှာ ရွှေငွေဖြစ်နေသည်။ သူဌေးကြီးက-

“ချစ်သမီး-သင့်နေအိမ် အဘယ်မှာနည်း”

“ဖခင်-ဤမည်သောလမ်းက အိမ်ပါ” ဆိုသည်။

သူဌေးကြီးသည် ကိသာဂေါတမိမှာ လင်မရှိသည့်အဖြစ်ကို စုံစမ်းသိရှိ၍ ပစ္စည်းဥစ္စာအားလုံးကို ဂေါတမိအား အပ်နှံသိမ်းဆည်း

စေပြီး မိမိသားနှင့်ထိမ်းမြားလက်ထပ်ပေးလိုက်သည်။ ယခင်က မီးသွေးဖြစ်ခဲ့သော ပစ္စည်းဥစ္စာများသည်လည်း ရွှေငွေများ ပြန်ဖြစ်လာကြသည်။

သားသေကို ဆေးကုရန်

နောင်သောအခါ ကိသာဂေါတမီမှာ သားတစ်ယောက် ဖွားမြင်လာသည်။ ထိုသားငယ် မတ်တတ်သွားနိုင်လောက်သော အရွယ်မှာ ရောဂါတစ်ခုကြောင့် သေလွန်သွားသည်။ ကိသာဂေါတမီသည် ရှေးက လူသေသည်ကို မမြင်ဖူးသေးသောကြောင့် သားငယ်၏ အလောင်းကို မီးသဂြိုဟ်ရန် သဘောမတူနိုင်ဘဲ တားမြစ်ပြီး-

“ငါ့သားငယ်အား ကုစားနိုင်မည့်ဆေးကို ရှာဖွေမည်”ဆိုကာ သားငယ်အလောင်းကို ရင်မှာပိုက်လျက်-

“ငါ့သားငယ်ကို အသက်ပြန်ရှင်လာနိုင်အောင် ကုစားနိုင်သော ဆေးကို သိကြပါသလော”ဟု သွားလာမေးမြန်းလေသည်။ အများက-

“သင် ရူးသွပ်နေပြီ”ဆိုကြသည်။ ကိသာဂေါတမီက-

“ဤလူတွေ မသိသဖြင့် ပြောကြခြင်းသာ ဖြစ်ပေလိမ့်မည်။ ငါ့သားကို အသက်ပြန်ရှင်အောင် ကုစားနိုင်သူတစ်ယောက်ယောက် ဧကန်ပင် ရှိပေရာသည်” မှတ်ထင်ပြီး သွားလာမေးမြန်းမြဲ မေးမြန်း ရှာလေသည်။

ကူညီစကား လမ်းညွှန်ကြားသူ

သားသေအလောင်းကို ပွေ့ပိုက်၍ ဆေးရှာနေသော ကိသာဂေါတမီကို ယောက်ျားတစ်ယောက်က တွေ့မြင်၍-

“ချစ်သမီး-ငါသည် သင့်သားငယ်ကို ကုစားနိုင်သောဆေးကို ကား မသိပါ။ သို့သော် ဆေးသိ၍ ကုစားနိုင်သောသူကိုမူကား သိပါသည်။”

“ဖခင်-အသင်ဖခင်က ဆေးကို မသိပါလျှင် အဘယ်သူက သိပါသနည်း”

“ချစ်သမီး-မြတ်စွာဘုရားသခင်ကား သိပါသည်။ မြတ်စွာဘုရားသခင်ထံသို့ သွားရောက်ပြီး မေးလျှောက်ပါ”

“ဖခင်-ကောင်းပါပြီ။ ကျွန်တော်မသည် ဘုရားသခင်ထံသို့ သွားရောက်မေးမြန်းပါမည်”

ကိသာဂေါတမိသည် သားသေကို ပိုက်လျက်နှင့်ပင် မြတ်စွာ ဘုရားသခင်ထံတော်သို့ သွားရောက်ပြီး သင့်တော်ရာမှာရပ်လျက်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရှင်တော် မြတ်ဘုရားတို့သည် တပည့်တော်မ၏သားငယ်အား ကုစားနိုင်သော ဆေးကို သိရှိတော်မူသည်မှာ မှန်ပါသလားဘုရား”

“ဪ-ချစ်သမီး- ဟုတ်မှန်ပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဆေး အတွက် အဘယ်ပစ္စည်းကို လိုအပ်ပါသည်ဘုရား”

“ချစ်သမီး ဂေါတမိ-လက်တစ်ဆုပ်စာမျှလောက်သော မုန်ညင်း စေ့ကို လိုအပ်ပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရှင်တော် မြတ်ဘုရား အလိုရှိသော မုန်ညင်းစေ့ကို ရပါစေမည်။ မည်သူ့အိမ်မှ မုန်ညင်းစေ့ကို ရယူခဲ့ရပါမည်နည်း ဘုရား”

“ချစ်သမီး ဂေါတမိ-သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် လူမသေစဖူး သော အိမ်မှသာရသော မုန်ညင်းစေ့ကို လိုအပ်ပေသည်”

“တပည့်တော်မ ရှာဖွေခဲ့ပါမည်ဘုရား”

မရနိုင်သော မုန် ညင်းစေ့

ကိသာဂေါတမိသည် မြတ်စွာဘုရားသခင်အား ရှိခိုးပြီး သား သေကို ပိုက်မြဲပိုက်လျက် မြို့ရွာတွင်းသို့ ဝင်ရောက်ခဲ့သည်။ ရှေးဦးစွာ တွေ့သော အိမ်တံခါးဝမှာ ရပ်၍မေးသည်။

“မိခင်ဖခင်တို့-ဤအိမ်မှာ မုန် ညင်းစေ့ရှိပါသလား။ ရှိခဲ့လျှင် ကျွန်တော်မသားအတွက် ဆေးဖော်ရန် မုန် ညင်းစေ့အနည်းငယ် ပေးသနားတော်မူပါ” အိမ်ရှင်တို့က မုန် ညင်းစေ့ ယူပေးကြသည်။

“မိခင်ဖခင်တို့- ဤအိမ်မှာ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် သေဖူးသူ တစ်စုံတစ်ယောက် ရှိပါသလား”

“ချစ်သမီး-အဘယ်စကား ပြောလိုက်သနည်း။ မည်မျှအသက်ရှည် သော အမျိုးအိမ်မှာမဆို နှစ်ယောက်သုံးယောက်သောသူတို့သည် သေလွန်

ဖူးကြသည်ချည်းသာ ဖြစ်သည်။ လူမသေသေးသော အမျိုးအိမ် မည်သည် မရှိပါချေ”

“မိခင် ဖခင်တို့-သို့ဆိုလျှင် ဤမုန် ညင်းစေ့ကို ပြန်ယူကြပါ။ ဤမုန်ညင်းစေ့ဖြင့် ကျွန်တော်မ၏သားအတွက် ဆေးဖော်၍ ရနိုင် မည်မဟုတ်ပါ” ဆိုပြီး မုန်ညင်းစေ့ကို ပြန်ပေးပြီး အခြားတစ်အိမ်သို့ သွားရောက်တောင်းခံပြန်သည်။

သားသေကို စွန့်ပစ်လိုက်ပြီ

ကိသာဂေါတမီသည် သားသေကို ပိုက်လျက် တစ်နေ့လုံး သွားလာရှာဖွေပါသော်လည်း လိုချင်သော မုန်ညင်းစေ့မျိုးကို မရ နိုင် ဖြစ်လေသည်။ ညနေစောင်း ရောက်လာသည်။ ကိသာဂေါတမီ စဉ်းစားသည်။

“ဪ-အံ့ဩဖွယ် ရှိပါပေစွ၊ ငါသည် မိုက်မဲပါဘိတော့သည်။ ငါ့သားသာလျှင် သေသည်ထင်ခဲ့မိသည်။ တစ်မြို့ရွာလုံးမှာ အသက် ရှည်ရှည်နေကြရသူတို့လည်း များစွာသေလွန်ကြပါကုန်သည်တကား” စဉ်းစားမိသည်။

ထိုသို့ စဉ်းစားတွေးတောမိသည်နှင့် သားငယ်၌ဖြစ်သော ချစ်ခင်တွယ်တာခြင်း နည်းပါး၍ စိတ်ဓာတ်ကြံ့ခိုင်လာသည်။ ကိသာ ဂေါတမီသည် သားငယ်ရုပ်အလောင်းကို တောမှာ စွန့်ပစ်ခဲ့ပြီး မြတ်စွာ ဘုရားသခင်အထံတော်သို့ သွားရောက်ရှိခိုး၍ ထိုင်နေသည်။

“ချစ်သမီး ဂေါတမီ-အသို့နည်း။ လက်တစ်ဆုပ်စာမျှသော မုန်ညင်းစေ့ကို ရခဲ့ပေသလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-မရခဲ့ပါ ဘုရား။ တစ်မြို့ရွာလုံးမှာ ရှိကြသည့် အသက်ရှည်ရှည်နေကြရသူ တို့သည်လည်း များစွာပင် သေလွန်ကြရပါသည်ဘုရား”

သောတာပန်တည်ခြင်း

ထိုအခါ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“ချစ်သမီး ကိသာဂေါတမီ - သင်သည် မိမိသားသာလျှင် သေဆုံးသည်ဟု အောက်မေ့မှတ်ထင်သလော။ သတ္တဝါတို့အား သေခြင်းတရားသည် မြဲသောသဘောရှိသည်သာတည်း။ အရှိန်

ပြင်းစွာ စီးဆင်းနေသော ရေအဟုန်ကြီးကဲ့သို့ သေမင်းသည် အလိုဆန္ဒမပြည့်နိုင်သော သတ္တဝါအားလုံးကို ဆွဲငင်ယူဆောင်လျက် အပါယ်လေးပါးတည်းဟူသော သမုဒ္ဒရာတွင်းသို့ ထည့်သွင်းလေသည်။ မိန့်တော်မူပြီးလျှင် တရားဟောတော်မူလိုသောကြောင့် ဤဂါထာတော်ကို မိန့်မြွက်တော်မူသည်။

တံ ပုတ္တပသု သမ္ပတ္တံ၊

ဗျာသတ္တမနသံ နရံ။

သုတ္တံ ဂါမံ မဟောယောဝ၊

မစ္စ၊ အာဒါယ ဂစ္ဆတိ။ ။

မြန်မာပြန်။ ။ ရေအလျဉ်သည် အိပ်မောကျနေသော တစ်ရွာလုံးကို တိုက်မျှောယူငင်သွားသကဲ့သို့ သားသမီး ကျွဲနွား ဥစ္စာများကို စွဲလမ်းပြီး မရသေးသောအရာကို တောင့်တလိုချင်နေသော လူအပေါင်းကို သေမင်းသည် ခေါ်ဆောင်သွားလေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ကိသာဂေါတမိသည် သောတာပတ္တိဖိုလ်၌တည်၍ မြတ်စွာဘုရားသခင်ထံတော်မှာ ရဟန်းပြုခွင့်တောင်းပန်သည်။ မြတ်စွာဘုရားသခင်က ဘိက္ခုနီမတို့ထံ စေလွှတ်၍ ရဟန်းပြုစေသည်။ ရဟန်းဖြစ်ပြီး၍ ပဉ္စင်းအဖြစ်ကို ရပြီးနောက် “ကိသာဂေါတမိထေရီမ” ဟု ထင်ရှားလေသည်။

ဖြစ်စဉ်နိဂုံး

ပဋိသန္တိဒါပတ္တရဟန္တာဖြစ်ခြင်း

ကိသာဂေါတမိထေရီမသည် တစ်နေ့မှာ ဥပုသ်ပြုရာသိမ်၌ မီးထွန်းလှည့်ကျသည်။ ဆီမီးညှိထွန်းပြီး ထိုင်နေစဉ် မီးလျှံတို့ ပျက်စီးသည်ကိုလည်းကောင်း၊ ဖြစ်ပေါ်လာသည်ကိုလည်းကောင်းကြည့်ပြီး-

“...ဤမီးလျှံအတူ သတ္တဝါတို့သည် ဖြစ်လည်းဖြစ်ကုန်၏။ ချုပ်လည်း ချုပ်ကုန်၏။ နိဗ္ဗာန်သို့ ရောက်ကုန်သောသူတို့သည်သာလျှင် ဖြစ်ခြင်းချုပ်ခြင်း မထင်ကုန်ပါတကား....” ဟူ၍ အာရုံယူမိသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဂန္ဓကုဋ်တိုက်တော်မှာ သီတင်းသုံးတော်မူလျက်က ကိသာဂေါတမိ၏ အာရုံယူသည့်

အဖြစ်ကို သိမြင်တော်မူ၍ ရောင်ခြည်တော်ကို ကွန့်မြူးစေလွှတ်တော်မူကာ ကိသာဂေါတမီထေရီမ၏ ရှေ့မှောက်မှာ ရပ်တည်၍ မိန့်တော်မူသကဲ့သို့ဖြစ်၍-

“ချစ်သမီး ကိသာဂေါတမီ-ဤဆီမီးလျှံအတူသာလျှင် ဤသတ္တဝါတို့သည် ဖြစ်လည်းဖြစ်ကုန်၏။ ချုပ်လည်း ချုပ်ကုန်၏။ နိဗ္ဗာန်သို့ ရောက်ကုန်သော သူတို့သည်သာလျှင် ဖြစ်ခြင်းချုပ်ခြင်း မထင်ရှိကြလေသည်။

ချစ်သမီး ကိသာဂေါတမီ-နိဗ္ဗာန်သို့ မမြင်ကုန်သောသူတို့အား အနှစ်တရာတိုင်တိုင် အသက်ရှည်နေရခြင်းထက် နိဗ္ဗာန်ကို ရှုမြင်သူ၏ တစ်ခဏမျှ အသက်ရှည်နေရခြင်းသည် မြတ်သည်သာလျှင်တည်း” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

“အနှစ်ချုပ်ဓမ္မဒေသနာတော်”

ယော စ ဝဿ သတံ ဇီဝေ၊

အပဿံ အမတံ ပဒံ။

ဧကာဟံ ဇီဝိတံ သေယျော၊

ပဿတော အမတံ ပဒံ။ ။

မြန်မာပြန်။ ။ သေခြင်းကင်းရာ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သော ပုဂ္ဂိုလ်၏ အနှစ်တစ်ရာ အသက်ရှည်နေရခြင်းထက် သေခြင်းကင်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုသော ပုဂ္ဂိုလ်၏ တစ်နေ့တစ်ရက် တစ်ခဏမျှ အသက်ရှည်ရခြင်းက ပို၍မြတ်လေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ကိသာဂေါတမီထေရီမသည် ထိုင်နေလျက်သာလျှင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်၌ တည်လေသည်။

ကိသာဂေါတမီထေရီမ ဝတ္ထုပြီး၏။

*

*

*

(၁၄)

ဗဟုပုတ္တိက ထေရီမဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် ဗဟုပုတ္တိကာထေရီမကို အကြောင်းပြု၍
“ယော စ ဝဿသတံ ဇီဝေ”အစရှိသော ဓမ္မဒေသနာတော်ကို
ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သားသမီးများ၏မိခင်

သာဝတ္ထိပြည်တွင်း အိမ်တစ်အိမ်မှာ သားခုနစ်ယောက်၊ သမီး
ခုနစ်ယောက် ရှိသည်။ အရွယ်ရောက်သော် အိမ်ထောင်အသီးသီး
ကျပြီး ကြိုးစားအားထုတ်မှုကြောင့် ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာ
လာကြသည်။ ဖခင်ကြီး ကွယ်လွန်သော် မိခင်ကြီးသည် ပစ္စည်းဥစ္စာ
အမွေခွဲပေးခြင်းမပြုဘဲ ကိုယ်တိုင်ကြီးကြပ်စီမံ၍ နေသည်။ ထိုအခါ
သားသမီးတို့က-

“မိခင်-ဖခင် ကွယ်လွန်ပြီးနောက် မိခင်တစ်ယောက်တည်းက
ပစ္စည်းဥစ္စာကို တာဝန်ယူပြီး ကြီးကြပ်စီမံနေခြင်းဖြင့် အဘယ်အကျိုး
ရှိမည်နည်း။ အကျွန်ုပ်တို့က မိခင်တစ်ယောက်တည်းကို မလုပ်ကျွေး
နိုင်ဟု ထင်မှတ်ပါသလော”ပြောကြသည်။

မိခင်သည် သားသမီးတို့၏ ပြောစကားကို ကြားသော်လည်း
စကားပြန်မပြောဘဲ ဆိတ်ဆိတ်သာနေသည်။ သားသမီးတို့က
ထိုစကားကိုပင် မကြာခဏပြောပြောလာသောကြောင့်-

“ငါ့သားသမီးတို့သည် ငါ့ကို ပြုစုလုပ်ကျွေးကြလိမ့်မည်”အတွေးဖြင့် ပစ္စည်းအားလုံးကို သားသမီးတို့အား အညီအမျှ ခွဲဝေပေးလိုက်သည်။

သားသမီးတို့၏ စိတ်နေသဘော

နှစ်ရက်၊ သုံးရက်ကြာလျှင် မိခင်ကြီးသည် သားအကြီးအိမ်သို့ သွားရောက်နေထိုင်သည်။ ချွေးမဖြစ်သူက-

“ဤယောက္ခမအိုသည် ပစ္စည်းဥစ္စာခွဲဝေစဉ်က ငါ့လင်အား ‘သားအကြီးဖြစ်သည်’ဆို၍ ပစ္စည်းဥစ္စာတစ်စုံတစ်ရာ အပိုပေးခဲ့သည် မဟုတ်ပါဘဲလျက် အပိုတစ်စု ပေးထားသကဲ့သို့ ငါတို့အိမ်မှာ လာနေသည်”ဟု စောင်းမြောင်းပြောဆိုသည်။

ထိုစကားကိုကြား၍ မိခင်အိုကြီးသည် ကျန်သားခြောက်ယောက်ထံသို့ တစ်လှည့်စီ သွားရောက်နေထိုင်သည်။ ရှေးနည်းတူသာ ပြောဆိုခံရသည်။ အလားတူ သမီးများအိမ်သို့ သွားရောက်ပြန်ရာမှာလည်း သမက်ဖြစ်သူတို့က ရှေးနည်းတူသာလျှင် ပြောဆိုကြသည်။

မိခင်ကြီးသည် သားသမီးများ၏ မထီမဲ့မြင် ပြောဆိုဆက်ဆံသည်ကို စိတ်နာပြီး-

“သားသမီးများထံမှာ နေထိုင်သဖြင့် ငါ့အားအကျိုးမရှိပြီ။ ရဟန်းပြုပြီး နေတော့မည်”ကြံစည်၍ ဘိက္ခုနီမကျောင်းသို့ သွားရောက်ပြီး ရဟန်းပြုခွင့်တောင်းသည်။ ဘိက္ခုနီမတို့က ရှင်ရဟန်းပြုပေးလိုက်သည်။

ရဟန်းတရား ကြိုးစားအားထုတ်ခြင်း

မိခင်အိုကြီးသည် ရဟန်းဖြစ်၍ ပဉ္စင်းအဖြစ်ကို ရပြီးသော် “ဗဟုပုတ္တိကာထေရီမ”(သားအများရှိသော ရဟန်းမိန်းမ)ဟု ခေါ်ကြသည်။ ထိုထေရီမ စဉ်းစားသည်။

“...ငါသည် အသက်အရွယ်ကြီးရင့်ကာမှ ရဟန်းပြုရပေသည်။ ရဟန်းတရားကို မမေ့မလျော့ အားထုတ်မှ သင့်လျော်မည်..”တွေး၍ ရဟန်းမိန်းမတို့အား ပြုသင့်သောဝတ်ကြီးဝတ်ငယ်ကို ပြုပြီးသော်-

“တစ်ညလုံး ရဟန်းတရား အားထုတ်မည်”ဆိုပြီး ကျောင်း အောက် တိုင်တစ်တိုင်မှာ လက်ဖြင့်ကိုင်၍ ထိုတိုင်ကို လှည့်ပတ်ပြီး တရားအားထုတ်သည်။ ၎င်းနောက်-

“မှောင်မိုက်နေသော ဤနေရာမှာ စင်္ကြံသွားခဲ့လျှင် တစ်ခုခုနှင့် ထိခိုက်မိမည်” စိုး၍ အပြင်သို့ ထွက်ခဲ့ပြီး သစ်ပင်တစ်ပင်ကိုကိုင်ကာ လှည့်လည်ရစ်ပတ်လျက်သာလျှင် တရားအားထုတ်လေသည်။

ပဋိသန္တိဒါပတ္တ ရဟန္တာမဖြစ်ခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဂန္ဓကုဋ္ဌိတိုက်တော် မှာ သီတင်းသုံးစံနေတော်မူလျက်က ထိုထေရီမ၏ ရဟန်းတရား ကြိုးစားအားထုတ်နေသည့်အဖြစ်ကို သိမြင်တော်မူ၍ ရောင်ခြည်တော် ကို ကွန့်မြူးစေလွှတ်တော်မူကာ ထေရီမ၏ မျက်မှောက်မှာ ထိုင်နေ သီတင်းသုံးတော်မူသကဲ့သို့ဖြစ်၍-

“ချစ်သမီး ဗဟုပုတ္တိကာ-ငါဘုရားဟောကြားတော်မူအပ်သော တရားတော်ကို မအောက်မေ့ မဆင်ခြင်သော ပုဂ္ဂိုလ်၏ အနှစ်တစ်ရာ အသက်ရှည်နေရခြင်းထက် ငါဘုရားဟောကြားတော်မူသော တရား တော်ကို အောက်မေ့ဆင်ခြင်သောပုဂ္ဂိုလ်၏ တစ်မုဟုတ်တစ်ခဏမျှ အသက်ရှည်နေရခြင်းသည် မြတ်လှပေသည်”မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
ယော စ ဝဿ သတံ ဇီဝေ၊
အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊
ပဿတော ဓမ္မမုတ္တမံ ။ ။

မြန်မာပြန်။ ။ အမြတ်ဆုံးဖြစ်သော လောကုတ္တရာတရားကို မရှု မဆင်ခြင်၊ မသိမြင်ဘဲ အနှစ်တစ်ရာအသက်ရှည်ရှည် နေရခြင်းထက် အမြတ်ဆုံးဖြစ်သော လောကုတ္တရာ

တရားကို ရှုဆင်ခြင်ပြီး သိမြင်သောသူ၏ တစ်နေ့
တစ်ရက် တစ်ခဏမျှ အသက်ရှည်ရခြင်းသည် ပို၍
မြတ်ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ဗဟုပုတ္တိကာထေရီမသည်
ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်၌ တည်လေသည်။

ဗဟုပုတ္တိကာထေရီမ ဝတ္ထုပြီး၏။

*

*

*

သဟဿဝဂ္ဂ

သဟဿ = တစ်ထောင်

ဝဂ္ဂ = အစု(ဝါ)အခန်းငယ်

သဟဿဝဂ္ဂ = သဟဿဝဂ်-ထောင်စုတရားများကို ပြထားသော အခန်း(ဝါ)ထောင်စုတရားများအခန်းငယ်-

ဤသဟဿဝဂ်၌ = အရေအတွက်နှင့် အရည်အချင်း မည်မျှ ကွာခြားပုံကို ယှဉ်တွဲ၍ ဆန်းစစ်ပြဆိုထားသည်။

* အကျိုးမရှိသော စကားအခွန်းတစ်ထောင်သည် အကျိုးရှိသော စကားတစ်ခွန်းလောက် အဖိုးမတန်။

* လူပေါင်းကိုတစ်ထောင်ကို အကြိမ်တစ်ထောင်အောင်မြင်သူသည် တစ်ကိုယ်တည်း မိမိကိုယ်ကို ဆုံးမနိုင်သူလောက် မမြတ်။

* အသိဉာဏ်မဲ့သော လူမိုက်အဖြစ်နှင့် အနှစ်တစ်ရာ အသက်ရှည်နေရခြင်းထက် အသိဉာဏ် ရှိသောလူလိမ္မာအဖြစ် တစ်ရက်မျှ အသက်ရှည်ရခြင်းသည် ပို၍မြတ်သည်။

စသည်ဖြင့် ထောင်စုတရား ရာစုတရားများကို ပြဆိုရာဖြစ်သော ရှစ်ခုမြောက်ဖြစ်သော သဟဿဝဂ်သည် ဤတွင်ပြီးဆုံးခြင်းသို့ ရောက်ပေပြီ။

၈-သဟဿဝဂ် ပြီး၏။

*

*

*

၉-ပါပဝဂ်

(၁)

စူဠဧကသာဋက ပုဏ္ဏားကြီးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် စူဠဧကသာဋကပုဏ္ဏားကို အကြောင်း
ပြု၍ “အဘိတ္တရေထ ကလျာဏေ”အစရှိသော ဓမ္မဒေသနာတော်ကို
ဟောကြားတော်မူပါသည်။

အထူးမှတ်ချက်။ ။ ဧကသာဋကပုဏ္ဏားနှစ်ဦးရှိသည်။

၁။ ဝိပဿီမြတ်စွာဘုရားလက်ထက်တော်အခါက
ဧကသာဋက ပုဏ္ဏားကြီးတစ်ဦး။

၂။ ဂေါတမမြတ်စွာဘုရား လက်ထက်တော်အခါမှာ
ဧကသာဋကပုဏ္ဏားတစ်ဦး-ဟူ၍ ခွဲမှတ်ထား
ရာ၏။

ဝိပဿီမြတ်စွာဘုရားလက်ထက်တော်အခါက
ဧကသာဋကပုဏ္ဏားကြီးသည် မဟာဧကသာဋက
ပုဏ္ဏားကြီးမည်၏။ သူ့အကြောင်းကို ပြည်တော်
ဝင် ဓမ္မပဒဝတ္ထုတော် စတုတ္ထတွဲ၊ အရဟန္တဝဂ်
၂-အရှင်မဟာကဿပဝတ္ထု၏ အတိတ်ဖြစ်ရပ်မှာ
ပြဆိုခဲ့ပြီးဖြစ်သည်။

ဂေါတမမြတ်စွာဘုရားလက်ထက်တော်မှာ
ဧကသာဋကပုဏ္ဏားကြီးသည် စူဠဧကသာဋက

ပုဏ္ဏားကြီးမည်၏။ ဤစူဠကေသဋ္ဌကပုဏ္ဏား
ဝတ္ထု၌ ပြဆိုလတ္တံ့သော ပစ္စုပ္ပန်ဖြစ်စဉ်အရ
သိမှတ်ရပေသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သူဆင်းရဲ ပုဏ္ဏားလင်မယား

သာဝတ္ထိပြည်မှာ ဧကသာဋ္ဌကမည်သော ပုဏ္ဏားကြီးတစ်ဦးရှိ
သည်။ အပေါ်ရံပုဆိုးတစ်ထည်သာ ရှိသောကြောင့် ဧကသာဋ္ဌက
ပုဏ္ဏားဟု ခေါ်ကြသည်။ လင်မယားနှစ်ယောက်လုံးမှာ ထိုအပေါ်ရံ
ပုဆိုးတစ်ထည်သာ ရှိသည်။ ပုဏ္ဏားကြီးအလုပ်ရှိ၍ အပြင်သွားစရာ
ရှိလျှင် အပေါ်ရံပုဆိုးကို ဝတ်ရုံသွားသည်။ ပုဏ္ဏားမက အပေါ်ရံ
မရှိဘဲ အိမ်မှာ နေရစ်ရသည်။ ပုဏ္ဏားမကြီး အလုပ်ရှိ၍ အပြင်
သွားစရာရှိလျှင် ထိုအပေါ်ရံကိုပင် ဝတ်ရုံသွားသည်။ ပုဏ္ဏားကြီးက
အပေါ်ရံမရှိဘဲ အိမ်မှာ နေရစ်သည်။ ဤသို့လျှင် အပေါ်ရံပုဆိုး
တစ်ထည်တည်းကိုပင် လင်မယားနှစ်ဦး တစ်လှည့်စီ ဝတ်ရုံ
နေကြရသည်။

တစ်လှည့်စီ တရားနာရခြင်း

တစ်နေ့သောအခါ ဇေတဝန်ကျောင်းတော်မှာ တရားသဘင်
ဆင်ယင်ကျင်းပမည်ဟု ကြေညာသံကို ပုဏ္ဏားကြီး ကြားရလျှင်-

“ရှင်မ-ကျောင်းတော်မှာ တရားသဘင်ဆင်ယင် ကျင်းပမည်ဟု
ကြေညာသည်။ ရှင်မသည် နေ့မှာ တရားနာသွားမည်လော။ ညမှာ
တရားနာသွားမည်လော။ ငါတို့နှစ်ယောက်လုံးမှာ အပေါ်ရံပုဆိုး
တစ်ထည်သာရှိသောကြောင့် နှစ်ယောက်စလုံးတော့ အတူသွားနိုင်
ကြမည် မဟုတ်ပါ”

“အရှင်-မိန်းမတို့ မည်သည် ညအခါမှာ မသွားမလာ
ကောင်းပါ။ နေ့အခါမှာသာ ကျွန်တော်မ တရားနာသွားပါမည်” ဆို၍
အပေါ်ရံပုဆိုးကို ဝတ်ရုံပြီး တရားနာသွားလေသည်။ ပုဏ္ဏားကြီး
အိမ်မှာ နေရစ်သည်။

ညနေရောက်သော် ပုဏ္ဏားမကို အိမ်မှာနေစေ၍ ပုဏ္ဏားကြီးသည် အပေါ်ရုံကိုဝတ်ရုံ၍ ကျောင်းတော်သို့ သွားရောက်ပြီး မြတ်စွာဘုရားသခင်၏ ရှေ့တည့်တည့်မှာနေလျက် တရားနာသည်။ တရားကြားနာရသောအခါ ပုဏ္ဏားကြီးတစ်ကိုယ်လုံး နှစ်သက်ခြင်း ပီတိတွေ ဖုံးလွှမ်းလာသည်။ စေတနာသဒ္ဓါတရား ရှိလာသည်ဖြစ်၍ မြတ်စွာဘုရားသခင်အား လှူဒါန်းပူဇော်ချင်လာသည်။ လှူဒါန်းဖွယ်ဟူ၍ အခြားမရှိ၊ အပေါ်ရုံတစ်ထည်သာ ရှိသည်။ ထိုအပေါ်ရုံသည်လည်း လင်မယားနှစ်ယောက်ပေါင်းမှ ချမ်းသာသော တစ်ထည်တည်းသော အပေါ်ရုံဖြစ်သည်။ ပုဏ္ဏားကြီး စဉ်းစားသည်။

“...ဤအပေါ်ရုံ ပုဆိုးကို ပေးလှူခဲ့လျှင် ငါ့ရော ပုဏ္ဏားမပါ ဝတ်ရုံစရာ ရှိတော့မည်မဟုတ်...” စဉ်းစားမိပြီး မလှူလိုသော ဝန်တိုမစ္ဆရိယစိတ်ဖြစ်လာသည်။

တစ်ဖန် ပေးလှူလိုသော သဒ္ဓါတရား ဖြစ်လာပြန်သည်။ ထိုသဒ္ဓါတရားကို မစ္ဆရိယစိတ်က အနိုင်ယူ တားမြစ်လိုက်ပြန်သည်။ ဤသို့ဖြင့် အပေါ်ရုံကို လှူရမည်လော၊ မလှူဘဲ နေရမည်လော ကြံစည်တွေးတောနေစဉ်မှာ ညဦးယံ ကုန်ဆုံးခဲ့သည်။

ဧကသာဓုကပုဏ္ဏား၏အလှူ

သန်းခေါင်ယံ ရောက်လာသည်။ သဒ္ဓါစိတ်နှင့် မစ္ဆရိယစိတ်တို့ တစ်လှည့်စီ ဖြစ်နေဆဲပင်။ မလှူဖြစ်သေးဘဲ မိုးသောက်ယံသို့ ရောက်လာသည်။ ပုဏ္ဏားကြီး စဉ်းစားသည်။

“...ငါ၏သဒ္ဓါစိတ်သည် မစ္ဆရိယစိတ်နှင့် စစ်ပြိုင်တိုက်ခိုက်နေခဲ့သည်။ ညဦးယံကုန်ဆုံးခဲ့ပြီး သန်းခေါင်ယံကိုလည်း လွန်မြောက်ခဲ့သည်။ ဝန်တိုမစ္ဆရိယစိတ်သည် ဤကဲ့သို့ပင် သဒ္ဓါစိတ်ကို လွှမ်းမိုးအနိုင်ယူခဲ့လျှင် အပါယ်လေးဘုံမှ ဦးခေါင်းမျှ ဖော်နိုင်မည်မဟုတ်။ ယခု ငါသည် ဤအပေါ်ရုံပုဆိုးကို လှူဒါန်းပူဇော်တော့မည်...” စဉ်းစားပြီး ပုဏ္ဏားကြီးသည် မစ္ဆရိယစိတ်ကို နှိပ်ကွပ်၍ သဒ္ဓါစိတ်ကို ရှေ့သွားပြုကာ အပေါ်ရုံပုဆိုးကို မြတ်စွာဘုရားသခင်၏ ခြေတော်ရင်းမှာ ထား၍ လှူဒါန်းလိုက်သည်။ ထို့နောက်-

“ဇိတံ မေ၊ ဇိတံ မေ (ငါအောင်ပြီ၊ ငါအောင်ပြီ)”ဟု သုံးကြိမ် တိုင်တိုင် ဟစ်အော်ကြွေးကြော်လေသည်။

ထိုအချိန်မှာ ပသေနဒီကောသလမင်းကြီးလည်း တရားနာရ သည်ဖြစ်၍ ပုဏ္ဏားကြီး ကြွေးကြော်သံကိုကြားလျှင် မင်းချင်း ယောက်ျားတို့ကို-

“အချင်းတို့-ထိုသူ့ကို သွားမေးကြချေ။ သူတစ်ခုခုကို အောင်မြင် သည် ဖြစ်ပေလိမ့်မည်”စေခိုင်းတော်မူသည်။

မင်းချင်းယောက်ျားတို့က သွားရောက်မေးမြန်းကြလျှင် ပုဏ္ဏား ကြီးက အကြောင်းစုံကို ပြောပြသည်။ မင်းချင်းတို့က မင်းကြီးအား ပြန်လည်လျှောက်ကြားကြသည်။

“ဤပုဏ္ဏားကား-ပြုခဲ့သောအလှူကို လှူဒါန်းနိုင်ပါပေသည်။ ငါသည် ပုဏ္ဏားကြီးအား ချီးမြှင့်မည်”ဟု မင်းကြီး ကြံစည်၍ ပုဆိုး တစ်စုံကို ပေးပို့လိုက်စေသည်။ ပုဏ္ဏားကြီးက မင်းကြီး ပေးလာသော ပုဆိုးတစ်စုံကို မြတ်စွာဘုရားသခင်အား ပေးလှူပူဇော်လိုက်သည်။ မင်းကြီးက နှစ်ခု၊ လေးစုံ၊ ရှစ်စုံ၊ တစ်ဆယ့်ခြောက်စုံသော ပုဆိုးတို့ကို ဆတိုးပြု၍ ပေးကမ်းချီးမြှင့်သည်။ ထိုပုဆိုးအားလုံး မြတ်စွာဘုရား အား ပေးလှူလိုက်သည်။

မင်းကြီးက ပုဆိုးသုံးဆယ့်နှစ်စုံ ပို့ပေးလာပြန်သည်။ ပုဏ္ဏားကြီး သည် မင်းကြီးက ဆတက်တိုး၍တိုး၍ ပေးလာသည်ကို သိသဖြင့်-

“ရတိုင်း ရတိုင်းသော ပုဆိုးတို့ကို လှူလေဘိသည်”ဟု သူတစ်ပါးတို့ မကဲ့ရဲ့စေရန် ပုဆိုးသုံးဆယ့်နှစ်စုံအနက်မှ မိမိအတွက်၊ ပုဏ္ဏားမအတွက် တစ်စုံအားဖြင့် ပုဆိုးနှစ်စုံကို ချန်ထား၍ ကျန်အစုံ သုံးဆယ်ကို ပေးလှူလိုက်ပြန်သည်။ မင်းကြီးသည် ပုဏ္ဏားကြီးအား ဤသို့ပေးလှူပြီးသော်လည်း နောက်တစ်ဖန် ပေးလှူလိုစိတ် ရှိသေး သည်သာ ဖြစ်သည်။

မှတ်ဖွယ်။ ။ မဟာဇကောသလပုဏ္ဏားဖြစ်ရပ်နှင့် စူဠကောသလပုဏ္ဏား ဖြစ်ရပ်နှစ်ခုအထူးမှာ - မဟာဇကောသလပုဏ္ဏားကြီးက ခြောက်ဆယ့်လေးစုံသော ပုဆိုးအနက်မှ

နှစ်စုံယူထားသည်။ စုဠဇကသာဠကပုဏ္ဏားသည် သုံးဆယ့်နှစ်စုံသော ပုဆိုးအနက်မှ နှစ်စုံကို ယူထားသည်။ ဤမျှသာထူးသည်။ ကျန်ဖြစ်ရပ်မှာ အားလုံး အတူတူသာ ဖြစ်သည်။

တစ်သိန်းတန်ကမ္မလာနှစ်ထည်

မင်းကြီးသည် မင်းချင်းယောက်ျားတို့ကို-

“အချင်းတို့-ဤပုဏ္ဏားကြီးသည် ပြုနိုင်ခဲ့သောအမှုကို ပြုပေသည်။ ငါ့နန်းတော်မှာရှိသော အဖိုးတစ်သိန်းစီထိုက်သော ကမ္မလာနှစ်ထည်ကို သွားဆောင်ယူခဲ့လော့”စေခိုင်းသဖြင့် မင်းချင်းတို့က လျင်မြန်စွာ သွားရောက်ဆောင်ယူဆက်သကြသည်။ မင်းကြီးက ပုဏ္ဏားကြီးအား ပေးလိုက်သည်။ ပုဏ္ဏားကြီးက-

“...ဤကမ္မလာတို့သည် အဖိုးထိုက်တန်လှသည်။ အလွန်လည်း မွန်မြတ်လှသည်။ ငါ့ကိုယ်မှာ ဝတ်ရုံခြင်းငှာ မထိုက်။ မြတ်စွာဘုရားသာသနာတော်အားသာ ထိုက်တန်သင့်လျော်ပေသည်..”စဉ်းစားပြီး-

ကမ္မလာတစ်ထည်ကို ဂန္ဓကုဋ္ဌိတိုက်တော်တွင်းမှာ မြတ်စွာဘုရားသခင် လျောင်းစက်တော်မူရာ အထက်မှာ မျက်နှာကြက်ပြု၍ ဖွဲ့ချည်လိုက်သည်။ ကျန်ကမ္မလာတစ်ထည်ကို မိမိအိမ်မှာ အမြဲဆွမ်းခံသော ရဟန်းတစ်ပါး၏ ဆွမ်းဘုဉ်းသောနေရာမှာ မျက်နှာကြက်ပြု၍ ဖွဲ့ချည်ထားလိုက်သည်။

သဗ္ဗစတုက္ကဆုရခြင်း

ကောသလမင်းကြီးသည် ညချမ်းသောအခါ မြတ်စွာဘုရားသခင်ထံတော်သို့ သွားရောက်ဆည်းကပ်ရာ မျက်နှာကြက်ပြုလုပ်ထားသော ထိုကမ္မလာကို မှတ်မိသဖြင့် မေးလျှောက်သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - ဤမျက်နှာကြက်ကို မည်သူလှူဒါန်းပါသနည်းဘုရား”

“ဒကာတော်မင်းကြီး-ဇကသာဠကပုဏ္ဏားကြီး လှူဒါန်းပေသည်”

“ဘုန်းတော်ကြီးတော်မူလှသောရှင်တော်မြတ်ဘုရား-ပုဏ္ဏားကြီးသည် ဒကာတော်၏ ကြည်ညိုနှစ်သက်အပ်သော အရာဌာန၌ သာလျှင် ကြည်ညိုလှူဒါန်းပါပေသည်”လျှောက်ထားကာ ပြန်လာခဲ့ပြီးလျှင် ပုဏ္ဏားကြီးကို ခေါ်တော်မူ၍ ဆင်လေးစီး၊ မြင်းလေးစီး၊ အသပြာလေးထောင်၊ မိန်းမလေးယောက်၊ ကျွန်မလေးယောက်၊ ကျွန်ယောက်ျားလေးယောက်၊ ရွာလေးရွာဟု ဆိုအပ်သော အလုံးစုံလေးခုရှိသော သဗ္ဗစတုက္ကဆုကို ပေးသနားတော်မူလိုက်သည်။

သောတာပန်တည်ကြခြင်း

ထိုနေ့ညချမ်းတရားသဘင်မှာ ရဟန်းတို့သည် စည်းဝေးပြောဆိုနေကြသည်။

“ငါ့ရှင်တို့-အံ့ဩဖွယ် ရှိပါပေသည်။ စူဠကမ္မာသုတ္တံ ပုဏ္ဏားကြီးအား ပြုအပ်သော ကုသိုလ်ကံသည် တစ်မုဟုတ်၊ တစ်ခဏမျှဖြင့်သာ သဗ္ဗစတုက္ကမည်သောဆုကို ခံစားရပေသည်။ ယနေ့ပင် ပြုအပ်သောကုသိုလ်ကောင်းမှုသည် ယနေ့ပင်လျှင် အကျိုးပေးလေဘိသည်”ဟု စည်းဝေးပြောဆိုနေကြသည်။

မြတ်စွာဘုရားသခင်သည် တရားသဘင်သို့ ကြွတော်မူလာ၍-

“ချစ်သားရဟန်းတို့-ငါဘုရားကြွလာတော်မူသောအခါမှာ အဘယ်စကားကို ပြောကြားစည်းဝေးနေကြသနည်း”အမေးတော်ရှိသဖြင့် ရဟန်းတို့က “ဤမည်သော အကြောင်းပါဘုရား”လျှောက်ထားကြသည်။

“ချစ်သားရဟန်းတို့-ဤစကမ္မာသုတ္တံပုဏ္ဏားကြီးသည် ညဦးယံမှာ ငါဘုရားအား ပေးလှူဖြစ်ခဲ့လျှင် အလုံးစုံတစ်ဆယ့်ခြောက်ခုအပေါင်းဖြစ်သော သဗ္ဗသောဌသကဆုကို ရပေရာသည်။ သန်းခေါင်ယံမှာ ပေးလှူဖြစ်ခဲ့လျှင် အလုံးစုံရှစ်ခုအပေါင်းဖြစ်သော သဗ္ဗဋ္ဌကဆုကို ရပေရာသည်။ ယခုမူ ပုဏ္ဏားကြီးသည် မိုးသောက်ယံမှာသာ လှူဒါန်းသည်ဖြစ်၍ လေးခုအပေါင်းဖြစ်သော သဗ္ဗစတုက္ကဆုကိုသာ ရလေသည်။

ချစ်သားရဟန်းတို့-ကောင်းမှုကုသိုလ်ကိုကြံစည်ပြုလုပ်လိုသော စိတ်ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်လာသော ခဏမှာပင် ပြုစုအားထုတ်သင့်ပေသည်။ နံ့နွေးကြန့်ကြာပြီးမှ ပြုစုအားထုတ်ခဲ့လျှင် အကျိုးပေးသောအခါ နံ့နွေးကြန့်ကြာပြီးမှ အကျိုးပေးတတ်သည်။ ထို့ကြောင့် ကြံစည်ဖြစ်ပေါ်လာသော အခြားမဲ့၌သာလျှင် ကုသိုလ်ကောင်းမှုကို ပြုစုအားထုတ်သင့်ပေသည်။ "မိန့်တော်မူပြီးလျှင် အောက်ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
အဘိတ္ထရေထ ကလျာဏေ၊
ပါပါ စိတ္တံ နိဝါရယေ။
ဒန္တံ ဟိ ကရောတော ပုညံ၊
ပါပသ္မိံ ရမတိ မနော။ ။

မြန်မာပြန်။ ။ စိတ်သည် မကောင်းမှုမှာ မွေ့လျော်တတ်၏။ ကောင်းမှုပြုသောအခါမှာ နံ့နွေးတတ်၏။ ထို့ကြောင့် စိတ်ကို မကောင်းမှုမှ တားမြစ်၍ ကောင်းမှုကုသိုလ်တို့ကို ဆောလျင်စွာ ပြုလုပ်ရာသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာကုန်သောသူတို့ သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

စူဠကေသာဓုက ပုဏ္ဏားကြီး ဝတ္ထုပြီး၏။

*

*

*



(၂)

သေယျသက မထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် သေယျသကမထေရ်ကို အကြောင်းပြု၍ “ပါပဉ္စေ ပုရိတော ကယိရာ”အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သေယျသကမည်သောရဟန်းသည် လာဠုဒါယီမထေရ်၏ အတူနေတပည့် ဖြစ်သည်။ သေယျသကရဟန်းသည် ကာမဂုဏ်ကို အောက်မေ့မိသောအခါ သာသနာတော်မှာ မပျော်မွေ့နိုင်ဖြစ်တတ်သည်။ ထိုကို ဆရာဖြစ်သော လာဠုဒါယီမထေရ်အား ပြောကြားလျှင် လာဠုဒါယီမထေရ်က ပထမသံဃာဒိသေသ်အမှု(သုက်လွတ်ခြင်းအမှု)၌ နည်းပေးလမ်းပြ၍ တိုက်တွန်းပြုလုပ်စေသည်။ သေယျကရဟန်းသည်လည်း ကာမဂုဏ်ကို အောက်မေ့၍ မပျော်မမွေ့ဖြစ်လေတိုင်း ထိုအမှုကို ပြုလေ့ရှိသည်။

မြတ်စွာဘုရားသခင်သည် ထိုသို့ပြုကျင့်သည်ကို ကြားသိတော်မူသောအခါ သေယျသကရဟန်းကို ခေါ်စေ၍-

“သေယျသက-သင်သည် ဤသို့ပြုကျင့်သည်မှာ ဟုတ်မှန်ပါသလော”မေးမြန်းတော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဟုတ်မှန် ပါသည်ဘုရား”

“သေယျသက-သင်သည် ဝန်လေးသောအမှုကို အဘယ့်ကြောင့် ပြုလေဘိသနည်း။ မဂ်ဖိုလ်မှ အချည်းအနှီးဖြစ်သော ယောက်ျား-ဤသို့ပြုကျင့်ခြင်းငှာ မသင့်လျော်သည်သာတည်း”ဟု အမျိုးမျိုးအဖုံဖုံ ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် ပထမသံဃာဒိသေသ် (သုက္ကဝိဿဋ္ဌိ) သိက္ခာပုဒ်တော်ကို ပညတ်တော်မူသည်။ ထို့နောက်-

“ဤသို့သောအမှုကို ပြုကျင့်ကျူးလွန်ခြင်းသည် ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့မှာ လွန်ကဲသော ဆင်းရဲဒုက္ခကို ဖြစ်စေ တတ်သည်သာတည်း”မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မဒေသနာ တော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ပါပဇ္ဇေ ပုရိသော ကယိရာ၊

န နံ ကယိရာ ပုနပ္ပုနံ။

န တမ္ပိ ဆန္တံ ကယိရာထ၊

ဒုက္ခော ပါပဿ ဥစ္စယော။ ။

မြန်မာပြန်။ ။ ပုဂ္ဂိုလ်တစ်ဦးသည် မကောင်းမှုကို ပြုမိခဲ့လျှင် ထိုမကောင်းမှုကို ထပ်ကာထပ်ကာ မပြုလုပ်မိစေရာ။ ထိုမကောင်းမှုကို ပြုလုပ်ကာ ဆန္ဒကို မပြုကြကုန်လင့်။ မကောင်းမှုကို စုစည်းတိုးပွားစေခြင်းသည် ဆင်းရဲလှပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

သေယျသကမထေရ် ဝတ္ထုပြီး၏။

*

*

*

(၃)

လာဇာနတ်သမီး ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် လာဇာမည်သောနတ်သမီးကို
အကြောင်းပြု၍ “ပုညဇ္ဇေ ပုရိသော ကယိရာ”အစရှိသော
ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

လယ်စောင့်သမ

မြတ်စွာဘုရားသခင်၏ တတိယအဂ္ဂသာဝကဖြစ်တော်မူသော
အရှင်မဟာကဿပမထေရ်မြတ်သည် ပိပ္ပလိလိုဏ်ဂူ၌ သီတင်းသုံး
နေတော်မူသည်။ အခါတစ်ပါး၌ မထေရ်မြတ်သည် ခုနစ်ရက်ပတ်လုံး
နိရောဓသမာပတ် ဝင်စားတော်မူ၍ သမာပတ်မှ ထတော်မူသော်
ချီးမြှောက်ထိုက်သောသူတို့ကို ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် ကြည့်ရှုတော်
မူသည်။ သလေးစပါးတို့ကို ပေါက်ပေါက်လှော်နေသော လယ်စောင့်
သမတစ်ဦးကို မြင်တော်မူသည်။ ထိုလယ်စောင့်သမ သဒ္ဓါတရားရှိ
မရှိ ဆင်ခြင်ရာ သဒ္ဓါတရားရှိသည့်အဖြစ်ကို သိမြင်တော်မူသည်။

“လှူဒါန်းမည်..မလှူဒါန်းမည်..”ဆင်ခြင်ပြန်သော်...

“...သဒ္ဓါတရားထက်သန်သော ထိုဒါယိကာမသည် ငါ့အား
လှူဒါန်းလိမ့်မည်။” ထိုသို့ လှူဒါန်းခြင်းကြောင့် ကြီးကျယ်သော
စည်းစိမ် ချမ်းသာကို ရပေလိမ့်မည်...”သိမြင်တော်မူသည်။

မထေရ်မြတ်သည် သင်္ကန်းရုံ၍ သပိတ်ကိုယူပြီးလျှင် ထိုသလေး စပါးခင်းအနီးသို့ ကြွတော်မူသည်။ လယ်စောင့်သမသည် မထေရ်မြတ်ကို မြင်သည်ဆိုလျှင်ပင် ကြည်ညိုလွန်းသောစိတ် ဖြစ်သည်။ နှစ်သက်ခြင်းပီတိ တစ်ကိုယ်လုံး ပျံ့နှံ့လာသည်ဖြစ်၍-

“အရှင်ဘုရား - ခေတ္တရပ်တန့်တော်မူပါဘုရား”လျှောက်ထားပြီး ပေါက်ပေါက်တို့ကို ယူ၍ လျင်မြန်စွာသွားကာ သပိတ်တော်မှာ ထည့်လောင်းလှူဒါန်းသည်။ ပေါက်ပေါက်လှူဒါန်းပြီးသော် ထိခြင်းငါးပါး ဖြင့် ရိုသေစွာ ရှိခိုးပြီး-

“အရှင်မြတ်ဘုရား-ဤကောင်းမှုကုသိုလ်ကံကြောင့် အရှင်မြတ်ဘုရားတို့ သိမြင်အပ်သောတရားတော်ကို တပည့်တော်မလည်း သိမြင်ရပါလို၏ဘုရား” ဆုတောင်းသည်။ မထေရ်မြတ်က-

“သင်တောင်းသောဆုအတိုင်း ပြည့်စေသတည်း” အနုမောဒနာ ပြုတော်မူသည်။ လယ်စောင့်သမသည် မထေရ်မြတ်ကို ရှိခိုး၍ မိမိလှူဒါန်းလိုက်သော ဒါနကုသိုလ်ကို ဆင်ခြင်လျက် နှစ်သက်ရွှင်လန်းသောစိတ်ဖြင့် ပြန်လာသည်။

ရွှေဗိမာန်၌ နတ်သမီးဖြစ်ခြင်း

ထိုသလေးစပါးခင်းသို့ သွားရာ လယ်ကန်သင်းလမ်းမှာ မြွေတွင်းတစ်တွင်းရှိသည်။ အဆိပ်ပြင်းသော မြွေတစ်ကောင်ရှိနေသည်။ မြွေသည် မထေရ်မြတ် ကြွသွားတော်မူသောအခါမှာ သလုံးမြင်းခေါင်း(ခြေသလုံး)ကို သင်္ကန်းဖုံးထားသဖြင့် မကိုက်နိုင်ချေ။ လယ်စောင့်သမလာသောအခါမှာ မြွေသည် တွင်းမှထွက်၍ လယ်စောင့်သမကို ကိုက်လိုက်သည်။ အဆိပ်ပြင်းလွန်းသည်ဖြစ်၍ ထိုနေရာမှာပင် သေဆုံးသွားသည်။

လယ်စောင့်သမသည် ကြည်ရွှင်သောစိတ်ဖြင့် သေလွန်ခဲ့လေရာ တာဝတိံသာနတ်ပြည်မှာ “အိပ်သောသူ နိုးလာသကဲ့သို့” နတ်သမီးသွားဖြစ်သည်။ ပေါက်ပေါက်လှူဒါန်း၍ နတ်သမီးဖြစ်လာသောကြောင့် လာဇာနတ်သမီး(ပေါက်ပေါက်နတ်သမီး)ဟု အမည်တွင်

သည်။ နေရာဘုံဗိမာန်မှာ ယူဇနာသုံးဆယ်ရှိသည်။ တန်ဆာဆင်အပ်သော ခန္ဓာကိုယ်ကား သုံးဂါဝုတ်ရှိသည်။ တစ်ဆယ့်နှစ်ယူဇနာရှိသော နတ်ဝတ်ပုဆိုးကို ဝတ်ရုံလျက် နတ်သမီးတစ်ထောင် ခြံရံကာ ရှေးက ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှုကို ပြခြင်းငှာ ဗိမာန်တံခါးမှာ ရွှေပေါက်ပေါက်ပန်းတို့ဖြင့် တွဲလဲဆွဲထားသည့် ရွှေခွက်တို့ဖြင့် အလှဆင်ထားသည်။ လာဇာနတ်သမီးသည် မိမိရရှိခံစားရသော စည်းစိမ်ချမ်းသာကို ကြည့်ရှုပြီး-

“အသို့နည်း၊ ငါသည် အဘယ်ကုသိုလ်ကောင်းမှုပြု၍ ဤသို့သော စည်းစိမ်ချမ်းသာကို ရပါလိမ့်နည်း” ဆင်ခြင်လျှင်-

“အရှင်မဟာကဿပမထေရ်မြတ်အား ပေါက်ပေါက်ပွင့်လှူဒါန်းရသော ကုသိုလ်ကောင်းမှုကြောင့် ဤသို့သော စည်းစိမ်ချမ်းသာ ရရှိသည်” ကို သိလေသည်။

“...ငါသည် အနည်းငယ်သော ကုသိုလ်မျှဖြင့် ဤမျှကြီးကျယ်သော စည်းစိမ်ချမ်းသာကို ရလေဘိသည်။ မေ့လျော့၍ မနေသင့်ပြီ။ အရှင်မထေရ်မြတ်အား ဝတ်ကြီးဝတ်ငယ်အမှု ဝေယျာဝစ္စ ကုသိုလ်ပြု၍ ဤစည်းစိမ်ချမ်းသာ ရှည်မြင့်စွာ တည်ခြင်းကို ပြသင့်သည်..” စဉ်းစားမိသည်။

ထို့နောက် လာဇာနတ်သမီးသည် နံနက်စောစောမှာ ရွှေတံမြက်စည်းနှင့် ရွှေခြင်းတောင်းကို ကိုင်ယူဆင်းသက်လာပြီး မထေရ်မြတ်၏ ကျောင်းပရိဝုဏ်ကို တံမြက်လှည်းကာ သောက်ရေသုံးဆောင်ရေကို တည်ထားလေသည်။

တံမြက်လှည်းသော နတ်သမီး

အရှင်မဟာကဿပမထေရ်မြတ်သည် ထိုသို့လုပ်ကိုင်ထားသော ဝတ်ကြီးဝတ်ငယ်ကို တွေ့မြင်၍ “သူငယ်လေးတစ်ယောက်ယောက်၊ သာမဏေငယ်လေးတစ်ပါးပါးက ဝတ်ကြီးဝတ်ငယ် ပြုလုပ်သည် ဖြစ်ပေလိမ့်မည်” ထင်မှတ်တော်မူသည်။

ဒုတိယနေ့၌ လာဇာနတ်သမီးသည် ရှေးနေ့နည်းတူပင် ပြုသည်။ မထေရ်မြတ်ကလည်း ရှေးအတူပင် ထင်မှတ်တော်မူသည်။

တတိယနေ့မှာ မထေရ်မြတ်သည် တံမြက်လှည်းသံကြား၍ တံခါးသော့ပေါက်မှ ဝင်လာသော ကိုယ်ရောင်ကိုမြင်လျှင် တံခါးဖွင့်ပြီး-

“တံမြက်စည်းလှည်းသူကား မည်သူနည်း”မေးတော်မူသည်။

“အရှင်ဘုရား - တပည့်တော်မသည် အရှင်ဘုရား၏ အလုပ်အကျွေးဖြစ်သော လာဇာနတ်သမီး ဖြစ်ပါသည်ဘုရား”

“နတ်သမီး-ငါ့မှာ ဤအမည်ရှိသော အလုပ်အကျွေး ဒါယိကာမ မရှိချေ”

“အရှင်ဘုရား - တပည့်တော်မသည် သလေးစပါးခင်း စောင့်သော လယ်စောင့်သမဖြစ်ခဲ့ပါသည်။ သလေးခင်းကို စောင့်နေစဉ် အရှင်ဘုရားကြွတော်မူလာ၍ ပေါက်ပေါက်ပွင့်ကို လှူဒါန်းပြီး ဝမ်းမြောက်ဝမ်းသာ ပြန်လာခဲ့ရာ လမ်းမှာမြွေကိုက်၍ သေခဲ့ပါသည်။ သေလွန်ပြီးနောက် ယခုကဲ့သို့ တာဝတိံသာနတ်ပြည်မှာ နတ်သမီး ဖြစ်ရပါသည်ဘုရား။

“အရှင်ဘုရား-တပည့်တော်သည် အရှင်ဘုရားကို အမှီပြုပြီး ဤမည်သော စည်းစိမ်ချမ်းသာကို ရရှိခဲ့ပါသဖြင့် ထိုစည်းစိမ် ချမ်းသာအမြဲ ထာဝရ တည်တံ့စေဖို့အတွက် ယခုကဲ့သို့ ဝတ်ကြီး ဝတ်ငယ်ပြုစုခြင်း ဝေယျာဝစ္စကုသိုလ်ကို ပြုရခြင်း ဖြစ်ပါသည်ဘုရား”

“နတ်သမီး-မနေ့တစ်နေ့ကလည်း သင်သည်ပင် တံမြက်လှည်း၍ သောက်ရေသုံးဆောင်ရေ တည်ထားခဲ့သလော”

“မှန်ပါသည်ဘုရား”

“သင်နတ်သမီး-သွားလေလော့၊ သင့်ပြုလုပ်အပ်ပြီးသော ဝတ်ကြီးဝတ်ငယ်တွေ ပြီးတာ ပြီးပါစေတော့။ ဤနေ့မှစ၍ နောက်နောင် ဤနေရာသို့ မလာလေနှင့်”

“အရှင်ဘုရား- တပည့်တော်မကို မဖျက်ဆီးပါနှင့်ဘုရား၊ အရှင်ဘုရား၏ ဝတ်ကြီးဝတ်ငယ်ကိုပြုပြီး စည်းစိမ်ချမ်းသာတည်တံ့ဖို့အတွက် တပည့်တော်မအား ဝေယျာဝစ္စကုသိုလ်ပြုခွင့် ပေးသနားတော်မူပါဘုရား”

“အသင်နတ်သမီး-မလိုပြီ။ ငါ့အား နောင်အခါမှာ တရားဟော ဓမ္မကထိကတို့က ပရိသတ်အလယ်မှာနေပြီး ‘မဟာကဿပမထေရ် ကြီးအား နတ်သမီးတစ်ပါးက လာရောက်ပြီး ဝတ်ကြီးဝတ်ငယ် ပြုလုပ်ပေးသတဲ့’ဟူ၍ ပြောစရာဖြစ်အောင် မလုပ်ပါနှင့်။ နတ်သမီး- သင်ပြန်တော့။ ဘယ်သောအခါမှ ပြန်မလာပါနှင့်။”

“အရှင်ဘုရား-တပည့်တော်မကို မဖျက်ဆီးပါနှင့်၊ ခွင့်ပေးသနား တော်မူပါဘုရား”ဟု လာဇာနတ်သမီးက အထပ်ထပ်အခါခါ တောင်း ပန်သည်။ မထေရ်မြတ်က-

“ဤနတ်သမီးသည် ငါပြောဆိုသောစကားကို မနာယူလေ..”ဟု ကြံ၍-

“အသင်နတ်သမီးသည် မိမိ၏ပမာဏကို မသိလေစွတကား”ဟု မိန့်တော်မူကာ လက်ဖျစ်တီးတော်မူသည်။

မထေရ်မြတ် လက်ဖျစ်တီးတော်မူလျှင် လာဇာနတ်သမီးသည် ထိုအရပ်မှာ မနေနိုင်တော့ဘဲ ကောင်းကင်သို့ ပျံတက်၍ လက်အုပ် ချီမိုး ရှိခိုးပြီး-

“အရှင်ဘုရားတို့-တပည့်တော်မ ရထားပြီးသော စည်းစိမ် ချမ်းသာကို ဖျက်ဆီးတော်မမူပါနှင့်ဘုရား။ စည်းစိမ်ချမ်းသာ တည်မြဲ အောင် ကုသိုလ်ပြုခွင့်ပေးတော်မူပါဘုရား”ဟု ပြောဆိုမြည်တမ်း ငိုကြွေးလေတော့သည်။

လာဇာနတ်သမီး သောတာပန်တည်ခြင်း

မြတ်စွာဘုရားသခင်သည် ဂန္ဓကုဋ်တိုက်တော်မှ သီတင်းသုံး စံနေတော်မူလျက်က ထိုလာဇာနတ်သမီး၏ ငိုကြွေးသံကို ကြားတော် မူ၍ ရောင်ခြည်တော်ကို ကွန့်မြူးစေလွှတ်တော်မူပြီးလျှင် နတ်သမီး မျက်မှောက်မှာ ရပ်တန့်၍ ဟောကြားတော်မူနေဘိသကဲ့သို့ ဖြစ်၍-

“နတ်သမီး-ဤသို့တားမြစ်ခြင်းသည် ငါ့သားတော်ကဿပ၏ တာဝန်သာဖြစ်သည်။ စောင့်စည်းရမည့်တာဝန်အရ ပြောခြင်းဖြစ် သည်။ ကောင်းမှုပြုခြင်းသည်ကား ကောင်းမှုပြုလိုသူ၏ တာဝန်သာ

ဖြစ်သည်။ ကောင်းမှုကို ပြုလုပ်ခြင်းသည် ပစ္စုပ္ပန်၊ တမလွန်နှစ်တန်
သော ဘဝမှာ ကောင်းကျိုးအာနိသင်ကို ခံစားရပေမည်” မိန့်တော်မူပြီး
လျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ပုညဇ္ဇေ ပုရိသော ကယိရာ၊

ကယိရာ နံ ပုနပ္ပုနံ။

တမ္ပိ ဆန္တံ ကယိရာထ၊

သုခေါ ပုညဿ ဥစ္စယော။ ။

မြန်မာပြန်။ ။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ကုသိုလ်ကောင်းမှု
ကိုပြုလျှင် ထိုကုသိုလ်ကောင်းမှုကို အဖန်ဖန်
အထပ်ထပ် ပြုလုပ်ရာသည်။ ထိုကုသိုလ်ကောင်းမှု
၌ ပြုလိုသောစိတ်ဆန္ဒကို ပြုရာ၏။ ကုသိုလ်ကောင်းမှု
ကို တိုးပွားစေခြင်းသည် ချမ်းသာကြောင်း ဖြစ်လေ
သည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ လာဇာနတ်သမီးသည်
လေးဆယ့်ငါးယူဇနာမျှလောက်သော ကောင်းကင်ပေါ်မှာ ရပ်တည်
လျက်သာလျှင် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်လေသည်။

လာဇာနတ်သမီး ဝတ္ထုပြီး၏။

*

*

*

(၄)

အနာထပိဏ်သူဌေးကြီးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးစံနေတော်မူစဉ် အနာထပိဏ်သူဌေးကြီးကို အကြောင်း
ပြု၍ “ပါပေါပိ ပဿတိ ဘဒ္ဒိ”အစရှိသော ဓမ္မဒေသနာတော်ကို
ဟောကြား တော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဆင်းရဲသွားသော အနာထပိဏ်သူဌေးကြီး

အနာထပိဏ်သူဌေးကြီးသည် ဇေတဝန်ကျောင်းတော်ကို
ငွေအသပြာ ငါးဆယ့်လေးကုဋေ စွန့်ကြဲ၍ လှူဒါန်းပူဇော်ခဲ့သည်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည်လည်း ဇေတဝန်ကျောင်း
တော်မှာ သီတင်းသုံးစံနေတော်မူလေပြီ။ အနာထပိဏ်သူဌေးကြီး
သည် တစ်နေ့လျှင် သုံးကြိမ် မြတ်စွာဘုရားသခင်ထံသို့ သွားရောက်
ဆည်းကပ်လေ့ရှိသည်။ သူဌေးကြီး ကျောင်းတော်သို့ သွားလေတိုင်း
မှာ မည်သည့်လှူဖွယ်ပစ္စည်းမှ မပါဘဲ သွားလေ့မရှိပေ။

နံနက်စာ စာပြီးသွားလျှင် ယာဂုကို ယူသွားလေ့ရှိသည်။
နေ့လယ်စာစားပြီးသွားလျှင် ထောပတ်ဆီဦးစသော ဆေးပစ္စည်းတို့ကို
ယူသွားလေ့ရှိသည်။ ညနေစောင်းမှာသွားလျှင် ပန်းနံ့သာကို လက်မှာ
ကိုင်စွဲပြီး သွားလေ့ရှိသည်။ ဤသို့ဖြင့် နေ့စဉ်သံဃာတော် တို့အား
ဝတ်ထား၍ ဆွမ်းပေးလှူလေ့ ရှိသည်။

ကာလကြာသော် သူဌေးကြီးထံမှာ ပစ္စည်းဥစ္စာလျော့နည်းလာသည်။ ထို့ပြင် အနာထပိဏ်သူဌေးကြီးထံမှ တစ်ဆယ့်ရှစ်ကုဋေမျှ လောက်သောဥစ္စာကို ကြွေးမြီ ချေးယူပြီးသူတို့ကလည်း ပြန်မဆပ်ကြ။ မိဘဘိုးဘွားလက်ထက်မှ အမွေရရှိခဲ့၍ မြစ်ကမ်းနားမှာ မြှုပ်နှံသိမ်းဆည်းထားသော တစ်ဆယ့်ရှစ်ကုဋေသော ဥစ္စာတို့သည်လည်း မြစ်ရေတိုက်စားပြီး ကမ်းပါးပြို၍ မဟာသမုဒ္ဒရာထဲသို့ မျောပါသွားသည်။ ဤသို့သောနည်းဖြင့် အနာထပိဏ်သူဌေးကြီးမှာ ပစ္စည်းဥစ္စာကုန်ခန်းခြင်းသို့ ရောက်၍ ဆင်းရဲသွားသည်။ ထိုသို့ဆင်းရဲသွားသော်လည်း အနာထပိဏ်သူဌေးကြီးသည် သောတာပန် အရိယာပုဂ္ဂိုလ်ကြီးဖြစ်၍ သာသနာတော်၌ မတုန်မလှုပ်သော သဒ္ဓါတရား ရှိသဖြင့် သံဃာတော်တို့အား ပေးလှူမြဲ နိစ္စဗဒ္ဓဝတ်ကို မပျက်စေခဲ့ပေ။ သို့သော်ဆွမ်းကောင်း

နိုင်ဖို့ လိုက်ပြောပေးပါ” တောင်းပန်သည်။

ဆန်ကွဲထမင်း၊ ပအုံးရည်ဟင်းအလှူ။

တစ်နေ့မှာ အနာထပိဏ်သူဌေးကြီးသည် မြတ်စွာဘုရားသခင် အထံတော်သို့ သွားရောက်ဆည်းကပ်စဉ်မှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က မေးတော်မူသည်။

“ဒါယကာသူဌေးကြီး-သင့်အိမ်မှာ အလှူဒါနပေးလှူပါသေးသလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော်သည် အလှူဒါနပေးလှူမြဲ ပေးလှူနေပါသည်။ သို့သော် ရှေးယခင်ကသို့ စားကောင်းသောက်ဖွယ်များကို မပေးလှူနိုင်တော့ပါ။ ဆန်ကွဲထမင်းနှင့် ပအုံးရည်ဟင်း(ချဉ်ရည်ဟင်း)ကိုသာ ပေးလှူရပါသည်ဘုရား”

“ဒါယကာသူဌေးကြီး- အညံ့ဖြစ်သော စားစရာများကိုသာ ပေးလှူရလေသည်ဟူ၍ မအောက်မေ့ မထင်မှတ်ပါနှင့်။ စိတ်ထားမွန်မြတ်လျှင် ဘုရားအစရှိသော သူတော်ကောင်းတို့အား ပေးကမ်းလှူဒါန်းသောဒါနအလှူသည် ယုတ်ညံ့ခြင်းမရှိပေ။ အမှန်စင်စစ်

အားဖြင့် သင်သူဌေးကြီးသည် အရိယာပုဂ္ဂိုလ်ရှစ်ယောက်တို့အား ပေးလှူရသည်။

ဒါယကာသူဌေးကြီး-ငါဘုရားသည် ဝေလာမပုဏ္ဏားဖြစ်စဉ်က ဓမ္မဒိပ်ကျွန်လုံးကို ခုံချင်းစပ်မျှ အလှူကြီးကို ပေးကမ်းလှူဒါန်းခဲ့ရ သော်လည်း သရဏဂုံသုံးပါးနှင့် ပြည့်စုံသူ တစ်ဦးတစ်ယောက်ကိုမှ မရရှိခဲ့ချေ။ ထို့ကြောင့် ဒါယကာသူဌေးကြီး-သင်သည် ငါဘုရား အားအညံ့ဖြစ်သော အစားအစာကို ပေးလှူရသည်ဟု မအောက်မေ့ လေလင့်”

မိန့်တော်မူပြီး ဝေလာမသုတ်ကို ဟောကြားတော်မူလေသည်။

တံခါးစောင့်နတ်

အနာထပိဏ်သူဌေးကြီး၏ အိမ်မှာ စတုတ္ထတံခါးစောင့်နတ် သည် မြတ်စွာဘုရားသခင်နှင့် ရဟန်းသံဃာတော်တို့ အိမ်သို့ ကြွလာလျှင် ထိုဘုရားသံဃာတော်တို့၏ ဘုန်းတန်ခိုးတော် ကြောင့် မိမိနေရာမှာ မနေနိုင်ဘဲ အောက်သို့ချည်း ဆင်းဆင်းနေခဲ့ရသည်။ သို့ဖြစ်၍ ဘုရား နှင့် သံဃာတော်တို့ မကြွလာစေရန် သူဌေးကြီးအား ပြောဆိုမည် ကြံရွယ်ထားသည်။

“..ပစ္စည်းဥစ္စာပြည့်စုံနေသောအခါမှာ ဘာမှပြောဆို၍ ရမည် မဟုတ်။ ထို့ကြောင့် မပြောခဲ့။ ယခုမှာမူ သူဌေးကြီးဆင်းရဲလေပြီ။ ငါပြောလျှင် ရလိမ့်မည်..”ထင်မှတ်ပြီး တစ်ညမှာ သူဌေးကြီး၏ အိပ်ခန်းတွင်းသို့ဝင်၍ ကောင်းကင်မှာ ရပ်တည်လာသည်။

မိစ္ဆာနတ်ကို နှင်ထုတ်ခြင်း

သူဌေးကြီးသည် ကောင်းကင်မှာ ရပ်တည်နေသောနတ်ကို မြင်၍ မေးသည်။

- “အသင် မည်သူနည်း”

“သူဌေးကြီး-ငါကား သင့်အိမ်မှာ စတုတ္ထတံခါးစောင့်နတ် ဖြစ်သည်။ သင့်အား ဆုံးမစကားပြောဆိုလို၍ လာပေသည်”

“သင်ပြောမည့် ဆုံးမစကားကို ဆိုပေဦး”

“သူဌေးကြီး - သင်သည် နောင်ရေးကို မငဲ့ကွက်ဘဲ ရဟန်း ဂေါတမသာသနာမှာ ပစ္စည်းဥစ္စာများစွာ ပေးလှူခဲ့သဖြင့် ယခု ဆင်းရဲ သွားပြီ။ ထိုသို့ဆင်းရဲသွားသော်လည်း သင်သည် ရဟန်း ဂေါတမကို မစွန့်လွှတ်သေး။ သည်ပုံအတိုင်းဆို လာမည့်သုံးလေးရက် အတွင်းမှာ သင်တို့အားလုံး ငတ်မွတ်ကြပေလိမ့်မည်။ သင့်အား ရဟန်း ဂေါတမဖြင့် အကျိုးမရှိပြီ။ လှူဒါန်းခြင်းကို ရှောင်ကြဉ်ပြီး ကုန်ရောင်း ကုန်ဝယ်ခြင်းကို ကြိုးစားပြီး ပြန်လုပ်ပါသူဌေးကြီး”

“အသင်နတ်- ပြောလိုသည့်ဆုံးမစကား ဟူသည်မှာ ဤစကား ပင်လော”

“မှန်ပေသည် သူဌေးကြီး”

“ဟယ် မိစ္ဆာနတ်ယုတ်-သွားလေလော့၊ သင်ကဲ့သို့သော နတ် ပေါင်းရာထောင်သောင်းသိန်းတို့က လာပြောသော်လည်း ငါ့စေတနာ သဒ္ဓါတရားကို မတုန်လှုပ်စေနိုင်ပြီ။ သင်သည် မသင့်လျော်သော စကားကို ပြောဆိုဘိသည်။ ငါ့အိမ်မှာ မနေနှင့်။ ယခုပင် ငါ့အိမ်မှ ထွက်သွားလေလော့”

သောတာပန်အရိယာဖြစ်သော သူဌေးကြီးက ဤသို့နှင်ထုတ် လိုက်လျှင် မိစ္ဆာနတ်သည် သူဌေးကြီးအိမ်မှာ မနေနိုင်တော့ဘဲ ကလေးသူငယ်များ၏ လက်ကိုကိုင်လျက် ထွက်သွားရသည်။ တခြားမှာ နေထိုင်စရာရှာဖွေသော်လည်း မတွေ့ရသဖြင့်-

“..သူဌေးကြီးကို ဝန်ချတောင်းပန်သည်းခံစေပြီး မူလနေရာမှာ ပင် နေတော့မည်..” ကြံ၍ မြို့စောင့်နတ်မင်းထံသွားပြီး မိမိပြောဆို ပြုလုပ်ခဲ့သည်တို့ကို ပြောပြကာ-

“အရှင်နတ်မင်း-လာပါ၊ အကျွန်ုပ်ကို သူဌေးကြီးထံ ဆောင်ယူပြီး သူဌေးကြီးကို သည်းခံစေကာ မူလနေရာမှာ နေထိုင် နိုင်ဖို့လိုက်ပြောပေးပါ”တောင်းပန်သည်။

“သင်သည် မသင့်လျော်သည်ကို ပြစ်မှားပြောဆိုပေသည်။ ငါ သွားရောက်၍ မတောင်းပန်ပေးနိုင်”

မြို့စောင့်နတ်မင်းက ငြင်းပယ်လိုက်သဖြင့် မိစ္ဆာနတ်သည် စတုမဟာရာဇ်နတ်မင်းကြီးထံ သွားရောက်အကူအညီ တောင်းသည်။ နတ်မင်းကြီးတို့ကလည်း ငြင်းပယ်လိုက်ကြပြန်သည်။ မိစ္ဆာနတ်သည် သိကြားမင်းထံသို့ သွားရောက်၍ အကြောင်းအရာအလုံးစုံကို ပြောပြပြီးနောက်-

“နတ်တို့ကို အစိုးရသော အရှင်သိကြားမင်း-အကျွန်ုပ်သည် နေစရာမရှိသည်ဖြစ်၍ ကလေးသူငယ်များနှင့် ခိုးကိုးရာမဲ့နေသည်။ အရှင်သိကြားမင်းက သူဌေးကြီးအား သွားရောက်တောင်းပန်ပြောဆိုပေးစေလိုပါသည်”

သိကြားမင်းလမ်းညွှန်ချက်

ထိုအခါ သိကြားမင်းက-

“အချင်းနတ်သား-သင်ပြုခဲ့သော မကောင်းမှုကြောင့် သူဌေးကြီးကို တောင်းပန်ပြောဆိုမပေးနိုင်ပါ။ သို့သော် ပြန်လည်နေထိုင်နိုင်သော နည်းလမ်းတစ်ခုကို သင့်အား ညွှန်ပြပေးမည်”

“ကောင်းလှပါပြီ အရှင်သိကြားမင်း-မိန့်ဆိုတော်မူပါ”

“အချင်းနတ်သား-သွားတဲ့ ချေ။ သူဌေးကြီး၏ စာရင်းကို ငါ့သဖွယ် အယောင်ဆောင်ပြီး သူဌေးကြီးစာရေးပေးလိုက်သကဲ့သို့ပြု၍ သူဌေးကြီးထံမှ ကြွေမြီ ချေးယူသွားသော ကုန်သည်တို့ထံ သွားပါ။ ထိုကုန်သည်တို့ထံမှ တစ်ဆယ့်ရှစ်ကုဋေသော ဥစ္စာတို့ကို ပြန်လည်တောင်းယူပြီး သင့်တန်ခိုးဖြင့် ဥစ္စာတိုက်ခန်းတို့ကို ပြည့်စေလိုက်ပါ။ ထို့ပြင် ဤမည်သောအရပ်မှာ ပိုင်ရှင်မရှိသော ပစ္စည်းဥစ္စာ တစ်ဆယ့်ရှစ်ကုဋေရှိသည်။ ၎င်းတို့ကိုယူ၍ ဥစ္စာတိုက်ခန်းတို့ကို ပြည့်စေလိုက်ပါ။ သူဌေးကြီး၏ မိဘဘိုးဘွားအစဉ်အဆက်က အမွေပစ္စည်း တစ်ဆယ့်ရှစ်ကုဋေသည် မြစ်ရေတိုက်စားပြီး သမုဒ္ဒရာထဲသို့ မျောပါသွားခဲ့သည်။ ၎င်းပစ္စည်းတို့ကိုလည်း သင့်တန်ခိုးဖြင့် ယူဆောင်ပြီး ဥစ္စာတိုက်ခန်းတို့ကို ပြည့်စေလိုက်ပါ။ ဤသို့ ငါးဆယ့်လေးကုဋေ

သော ဥစ္စာတို့ကို ပြည့်စေခြင်းဟူသော ဒဏ်အမှုကိုပြုပြီးမှ သူဌေးကြီး ထံသို့သွား၍ သည်းခံစေပါ”ဟု သိကြားမင်းကနည်းလမ်းညွှန်ပြပေး လိုက်သည်။

မိစ္ဆာနတ် ဝန်ချတောင်းပန်ခြင်း

မိစ္ဆာနတ်သည် သိကြားမင်းထံမှ ပြန်လာပြီး ပေးလိုက်သော နည်းလမ်းအတိုင်း အလုံးစုံပြုမှုဆောင်ရွက်ပြီးနောက် သူဌေးကြီး အိပ်ခန်းတွင်းသို့ဝင်၍ ကိုယ်ရောင်လွှတ်ပြီး ကောင်းကင်မှာ ရပ်တည် နေသည်။ သူဌေးကြီးက-

“အသင် မည်သူနည်း”မေးသည်။

“အရှင်သူဌေးမင်း-ငါသည် သင့်နေအိမ်မှာ စတုတ္ထတံခါး၌ စောင့်ရသော မိုက်မဲသောနတ်မင်းဖြစ်ပါသည်။ မိုက်မဲတွေဝေ မသိ သောကြောင့် အရှင်သူဌေးမင်းအား မသင့်သောစကားကို ပြောကြား မိသည်။ ထိုစကားကို အပြစ်မယူဘဲ သည်းခံပါလော့။ ငါသည် သိကြားမင်းလမ်းညွှန်မိန့်ကြားချက်အတိုင်း ငါးဆယ့်လေးကုဋေကုန် သော ပစ္စည်းတို့ကို စုဆောင်း၍ အရှင်သူဌေးမင်း၏ဥစ္စာတိုက်ခန်း တို့ကို ပြည့်စေခြင်းဖြင့် ထိုက်သင့်သော ဒဏ်အမှုကိုလည်း ထမ်း ဆောင်ပြီးပါပြီ။ နေရာတစ်နေရာမှ ရှာမရသဖြင့် သားသမီးငယ် များနှင့်အတူ ငါသည် ပင်ပန်းလှပါပြီ။ ငါ့အား မူလနေရာမှာ ပြန်လည်နေခွင့်ပြုပါ အရှင်သူဌေးမင်း”

အနာထပိဏ်သူဌေးကြီးက-

“...ဤနတ်သည် ပြုသင့်သော ဒဏ်အမှုကို ထမ်းဆောင်ပြီးပြီ ဆိုသည်။ မိမိအပြစ်ကိုလည်း ဝန်ခံသည်။ ဤနတ်ကို မြတ်စွာဘုရား သခင်အား ပြဦးအံ့”ကြံ၍ ထိုမိစ္ဆာနတ်ကို မြတ်စွာဘုရားသခင်ထံသို့ ခေါ်ဆောင်သွားပြီး ဖြစ်ကြောင်းစုံလင်ကို လျှောက်ထားသည်။

မိစ္ဆာနတ်သည် မြတ်စွာဘုရားခြေတော်ရင်းမှာ ဦးခိုက်ရှိခိုးပြီး-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့် တော်သည် မသိမလိမ္မာ မိုက်မဲတွေဝေသောကြောင့် ရှင်တော်မြတ်

ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို မသိဘဲ မသင့်သောစကားကို ပြောကြားမိခဲ့ပါသည်။ ထိုစကားကို အပြစ်မယူဘဲ တပည့်တော်အား သည်းခံခွင့်လွှတ်တော်မူပါဘုရား” လျှောက်ထားတောင်းပန်သည်။ ၎င်းနောက် အနာထပိဏ်သူဌေးကြီးအားလည်း ဝန်ချတောင်းပန်လေသည်။

တံခါးစောင့်နတ် သောတာပန်တည်ခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ကောင်းမှု၊မကောင်းမှုတို့၏ အကျိုးပေးကွဲပြားပုံကို သူဌေးကြီးနှင့် တံခါးစောင့်နတ်တို့အား ဟောပြောတော်မူလိုသည်ဖြစ်၍-

“ဒါယကာသူဌေးကြီး-ဤပစ္စုပ္ပန်ဘဝမှာ မကောင်းမှုကိုပြုသောသူသည် ထိုအကုသိုလ်ကံက အကျိုးမပေးသေးသမျှ ကောင်းသောဣဋ္ဌာရုံကို တွေ့ကြုံခံစားရသေးသည်။ ထိုအကုသိုလ်ကံက အကျိုးပေးပြီးဆိုလျှင် မကောင်းသော အနိဋ္ဌာရုံကို တွေ့ကြုံခံစားရပေတော့သည်။

ကောင်းမှုကုသိုလ်ကံကို ပြုသောသူသည်လည်း ထိုကုသိုလ်ကံက အကျိုးမပေးသေးသမျှ မကောင်းသောအနိဋ္ဌာရုံကို တွေ့ကြုံခံစားရပေဦးမည်။ ထိုကုသိုလ်ကံက အကျိုးပေးပြီးဆိုလျှင်ကား ကောင်းသောဣဋ္ဌာရုံကိုသာ တွေ့ကြုံခံစားရပေတော့မည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ ပါပေါပိ ပဿတိ ဘဒ္ဒိ

ယာဝ ပါပံ န ပစ္စတိ။

ယဒါ စ ပစ္စတိ ပါပံ၊

အထ ပါပေါ ပါပါနိ ပဿတိ။ ။

မြန်မာပြန်။ ။ မကောင်းမှုကိုပြုသောသူသည် မကောင်းမှုကံ အကျိုးမပေးသေးသမျှ ကာလပတ်လုံး ကောင်းကျိုးချမ်းသာကို ခံစားနိုင်သေးသည်။ မကောင်းမှုကံ အကျိုးပေးသောအခါမှာကား မကောင်းမှုပြုသူသည် မကောင်းကျိုးဖြစ်သော ဆင်းရဲဒုက္ခကို ခံစားရလေသည်။

၂။ ဘဒြောပိ ပဿတိ ပါပံ၊
 ယာဝ ဘဒြိ နပစ္စတိ။
 ယဒါ စ ပစ္စတိ ဘဒြိ၊
 အထ ဘဒြော ဘဒြာနိ ပဿတိ။ ။

မြန်မာပြန်။ ။ ကောင်းမှုပြုသောသူသည်လည်း ကောင်းမှုကံ အကျိုး
 မပေးသေးသမျှ ကာလပတ်လုံး မကောင်းကျိုးကို
 တွေ့မြင်နိုင်သေးသည်။ ကောင်းမှုကံ အကျိုးပေး
 သောအခါ၌မူ ကောင်းမှုပြုသောသူသည် ကောင်း
 ကျိုးချမ်းသာကိုသာ တွေ့မြင်ခံစားရပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ တံခါးစောင့်နတ်သည် သောတာ
 ပတ္တိဖိုလ်၌ တည်လေသည်။ ကြွရောက်လာကြသော တရားနာ
 ပရိသတ်အတွက်လည်း အကျိုးရှိသော တရားဟောခြင်း ဖြစ်လေ
 သည်။

အနာထပိဏ်သူဌေးကြီး ဝတ္ထုပြီး၏။

* * *

(၅)

အသညတပရိက္ခရာရဟန်းဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်
၌ သီတင်းသုံးနေစံတော်မူစဉ် အသညတပရိက္ခရာ (ပရိက္ခရာ
မသိမ်းသူ) ရဟန်းကို အကြောင်းပြု၍ “မာဝ မညေထ ပါပဿ”
အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

စည်းကမ်းမဲ့သော ရဟန်း

ရဟန်းတစ်ပါးသည် ညောင်စောင်းအင်းပျဉ်စုသည့် အသုံး
အဆောင် ပရိက္ခရာတို့ကို ကျောင်းပြင်သို့ထုတ်၍ သုံးစွဲပြီး မူလနေရာ
မှာ ပြန်မထားဘဲ သုံးစွဲသည့်နေရာမှသာ စွန့်ပစ်ထားခဲ့လေ့ရှိသည်။
ထိုအသုံးအဆောင် ပစ္စည်းတို့သည် မိုးရေစိုခြင်း၊ နေပူထိခြင်း၊ ခြေကိုက်
ခြင်း စသည်တို့ကြောင့် ပျက်စီးကုန်သည်။ ထိုရဟန်းကို ရဟန်း
တို့က-

“ငါ့ရှင်-အသုံးအဆောင်ပစ္စည်းတို့ကို သုံးစွဲပြီးလျှင် မိုးမစို၊
နေမပူ၊ ခြေမကိုက်နိုင်သောနေရာမှာ ထားသင့်သည် မဟုတ်ပါလော”
ဆိုကြသည်။

“ငါ့ရှင်တို့ -ငါသည် ထိုပစ္စည်းတို့ကို ခေတ္တခဏမျှသာ သုံးစွဲပါ
သည်။ ဤနေရာမှာလည်း ခဏမျှသာ ထားပါသည်။ အသုံး

အဆောင်ပစ္စည်းများကို ပျက်စီးစေလိုသောစိတ်လည်း မရှိပါ။
ဤကဲ့သို့ ခဏတစ်ဖြုတ်ထားရုံမျှဖြင့် ပျက်စီးနိုင်သည်လည်း မဟုတ်
ပါ” ပြန်ပြောသည်။

ထိုမှနောက်ပိုင်းလည်း ထိုရဟန်းသည် ရှေးနည်းအတိုင်းသာ
ပြုမူမြဲ ပြုမူနေသည်။ ရဟန်းတို့က ထိုအကြောင်းကို မြတ်စွာဘုရား
သခင်အား လျှောက်ထားကြသည်။

သောတာပန်ဖြစ်ခြင်း

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ထိုရဟန်းကို ခေါ်စေ
ပြီး မေးမြန်းစိစစ်တော်မူသည်။

“ချစ်သားရဟန်း-သင်သည် ဤသို့ ပြုလုပ်သည်ဆိုသည်မှာ
ဟုတ်မှန်ပေသလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်
တော်သည် အသုံးအဆောင်ပစ္စည်းတို့ကို ခဏတစ်ဖြုတ်သာ အပြင်မှာ
ထားသဖြင့် အဘယ်အပြစ်ရှိပါသနည်း။ ထိုပစ္စည်းတို့ကို ပျက်စီးစေ
လိုသော စိတ်လည်း မရှိပါ။ ဤသို့ခဏတစ်ဖြုတ်ထားကာမျှဖြင့်
အသုံးအဆောင်ပစ္စည်းများ ပျက်စီးနိုင်မည်လည်း မဟုတ်ပါဘုရား”
ဟု မထီမဲ့မြင် လျှောက်ထားသည်။

“ချစ်သားရဟန်း-ရဟန်းတို့မည်သည် ဤသို့မပြုလုပ်အပ်ပေ။
မကောင်းမှုအကုသိုလ်ဟူသည်ကို အနည်းငယ်သာဟူ၍ မထီမဲ့ပြင်
မပြုအပ်။ ဟင်းလင်းပြင် လွင်တီးခေါင်မှာထားသော အဖုံးမရှိသည့်
အိုးခွက်သည် မိုးရွာသွန်းသည်ရှိသော် မိုးရေတစ်စက်တစ်ပေါက်
ကျရုံမျှဖြင့် မပြည့်သော်လည်း မိုးရေမိုးစက်ပေါင်းများစွာ ကျလာဖန်
များလျှင် အိုးစည်းကြီးသည်ပင် ပြည့်ရလေဘိသကဲ့သို့ ထို့အတူပင်
မကောင်းမှုပြုသူသည် အစဉ်အတိုင်းအားဖြင့် အကုသိုလ်ပြစ်မှုကြီးကို
ပြုလုပ်ကျူးလွန်သည့်အဖြစ်သို့ ရောက်လေရာသည်” မိန့်တော်မူပြီး
လျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
မာဝ မညေထ ပါပဿ၊
န မန္တံ အာဂမိဿတိ။
ဥဒဗန္ဓုနိ ပါတေန၊
ဥဒကုမ္ဘောပိ ပူရတိ။
ဗာလော ပူရတိပါပဿ၊
ထောက် ထောက်မ္ပိ အာစိနံ။ ။

မြန်မာပြန်။ ။ မကောင်းမှုအနည်းငယ်သည် ငါ့အား အကျိုးသက်
ရောက်လာမည်မဟုတ်ဟု မထီမဲ့မြင် မအောက်မေ့ရာ
အထင်မသေးရာ။ မိုးရေပေါက်တို့ ကျဖန်များသဖြင့်
ရေအိုးကြီးပင် ပြည့်လျှံသွားသကဲ့သို့ လူမိုက်သည်
အနည်းငယ်မျှသော မကောင်းမှုကို ပြုလုပ်ဆည်းပူး
ဖန်များလျှင် မကောင်းမှုတို့ တိုးပွားစည်ပင်ပွားများ
လာနိုင်သည်သာတည်း။”

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာကုန်သောသူတို့သည်
သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

သိက္ခာပုဒ်ပညတ်ခြင်း

ဤအကြောင်းအတ္ထုပ္ပတ္တိမှ အစပြု၍ “ဟင်းလင်းပြင် လွင်တီး
ခေါင်မှာ ညောင်စောင်းစသော အိပ်ရာနေရာတို့ကို တည်ခင်း၍ သုံးစွဲ
ပြီး ပြန်မသိမ်းသော ရဟန်းအား ဤမည်သောအာပတ်သင့်စေ”
သိက္ခာပုဒ် ပညတ်တော်မူလေသည်။

အသညတ ပရိက္ခာရ ရဟန်းဝတ္ထုပြီး၏။

*

*

*

အထူးအမှာ

ဤပါပဝဂ်မှာ ဝတ္ထုအရေအတွက် ၁၂-ပုဒ် ရှိသည်။
စာမျက်နှာငဲ့သဖြင့် ဤပြည်တော်ဝင်ဓမ္မပဒ ပဉ္စမတွဲမှာ
(၅)ပုဒ်ကိုသာ ဖော်ပြလိုက်သည်။ ကျန်သော ဝတ္ထု ၇-ပုဒ်ကို
ဆဋ္ဌမတွဲမှာ ဆက်လက်ကြည့်ရှုကြပါ လေကုန်။

ဤတွင်ရွှေ့

ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော်

ပဉ္စမတွဲအပြီးတည်း။

မြန်မာဘာသာစာပြီးရက်။ ။ ၁၃၆၂-ခုနှစ် သီတင်းကျွတ်လဆန်း (၇)ရက်၊
(၄၊ ၁၀၊ ၂၀၀၀) ဗုဒ္ဓဟူးနေ့၊ နံနက် ၂:၅၀ နာရီ။

*

*

*

ပြည်တော်ဝင်
ဓမ္မပဒဝတ္ထုတော်

ပဉ္စမဒ်တွဲ

မျယ်မယ်ပယ်သယ် . ကညံပယ်သယ်



မြိုင်ကြီးငူဆရာတော်
ကွဲဒ်ပျူဒ်စုဒ်ဝဲလံယ်

သာသနာ-၂၅၄၇

ကောဇာ-၁၃၆၅

ခရစ်-၂၀၀၄

မြိုင်သာယာ.သံဒိုက်ကစသ်.တေဆံပလ်ဝဲ.
ဗုဒ္ဓ...ကညံဖိုလေလ်ဒေဒ်ကဖှာထံတ်ကဒါကေယ်အဝံသ်
တသ်မယ်အာ.တခွဲဒဲအကွာ
ဟီနေတသ်ဆးကတံသ်
ကွဲဒ်ဖှာထံတ်ကဒါကေယ်မေသ်ဝဲ.

မြည်တော်ဝင်
ဓမ္မပဒဝတ္ထုတော်

ပုဒ်မဒ်စွဲ
ကညံပယ်သယ်

မြိုင်ကြီးဇုဆရာတော်
ကွဲဒ်ပျူဒ်စုဒ်ဝဲလံယ်

ကုသ်ဒိုတ်ထံပွယ်

မြိုင်သာယာ


သံဒိုတ်ကခမ် [ဗုတလဒ်ညသ်] လေလ်တလဒ်ညသ်

ဒေဒ်ကဗျာကပံယံထံတ်ကဒါကေယံအဝံသ်

တသ်မယံအာ. တခွံဒ်အကာ၊

ဆးကတံသ်ပုံလ်. ဟီနုကေယံဝီယံ.

ကွံဒ်ဗျာတလတ်လံယံကေယံဝဲဒတ်လံယံ.



မဲ့ယံကျီဇုယံသံကစသ်
ကွဲဒ်ပျုဒ်စုဒ်လေလ်လဲသ်ကဒုဂံယံ

မယ်တီကယ်

ပနံတ်	ဂေသ်ကျိယ်	လေလ်မဲ့ဒ်နယ်
	၇. အရဟန္တ ဝဂ်.အဆဲဒ်	
၄	အရှင်အနုရုဒ္ဓါမထေရ်.ဝိဒ်ထူဒ်	၁
	ဟိဒ်စိုဒ်ပယ်ကဲသဒ်	၅
	(မထေရ်မြတ်) ဟဒ်ဃုတသ်ဘံ	၅
	ဆဒ်ဝဲ (ပံသုကူ) တသ်ဘံ	၅
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၆
၅	အရှင်မဟာကဗ္ဗာယနမထေရ်.ဝိဒ်ထူဒ်	၈
	ဟိဒ်စိုဒ်ပယ်ကဲသဒ်	၉
	နဒ်သေတ်အဲတ်ကွီမေသ်ဝဲမထေရ်	၉
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၀
၆	အရှင်သာရိပုတ္တရာ.ပလ်သဒ်သေဝိဒ်ထူဒ်	၁၂
	ဟိဒ်စိုဒ်ပယ်ကဲသဒ်	၁၂
	လုံမထေရ်ဖံခိုတ်ပလ်ဒုတ်ဒါနဲသ်သံ	၁၂
	မထေရ်မြတ်.ဟာကေယ်ကညဒ်ဝဲ	၁၃
	အရှင်သာရိပုတ္တရာ.ပလ်သဒ်အိုတ်ဝဲ	၁၄
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၆
၇	ကောသဇ္ဈိပြည်သား တိဿမထေရ်.ပွဲသ်တပွဲဖိုဝိဒ်ထူဒ်	၁၇
	ဟိဒ်စိုဒ်ပယ်ကဲသဒ်	၁၇
	ကောသဇ္ဈိပြည်သား တိဿမထေရ်	၁၇
	ခုနစ်နှစ်သားရဟန္တ ၁.တပွဲဖို	၁၈
	မဲလ်ဘွံတ်တပယ်ဝဲတပွဲဖို	၁၉

(၈)

မယ်တီကယ်

ပနံတ်

ဂေသ်ကျိယ်

လေလ်မဲ့ဒ်နယ်

	ပတီရှ်ဒ်ဖှာကစသ်ယွယ်	၂၁
	တိဿမထေရ်.ကဲထံတ်ယဟာတယ်	၂၂
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၂၂
၈	အရှင်သာရိပုတ္တရာမထေရ်မြတ်ပွဲသ်တပွဲ.ဝိဒ်ထူဒ်	၂၄
	ပျီဒ်ဝိဒ်ပယ်ကဲသ်	၂၄
	အိုတ်ပွသ်ကွာနဲသ်သံသးဆီ	၂၄
	ကဲထံတ် (ပဋိသန္တိဒါပတ္တရဟန္တာ)	၂၅
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၂၇
၉	အိုတ်ရှဲပွသ်ကွာ (ရေဝတ) ဝိဒ်ထူဒ်	၂၇
	ပျီဒ်ဝိဒ်ပယ်ကဲသ်	၂၇
	ပုသ်ခွါ (ရေဝတ) ပေါလ်ခွါဖို	၂၇
	ရေဝတ.တေဖုံသ်	၂၈
	(ရေဝတ) ဝိတ်ကဲသ်နဲသ်သံ	၂၉
	(ရှင်ရေဝတ) အိုတ်လုံရှဲပွသ်ကွာ	၃၁
	နဒ်သေတ်တေဆံမယ်ဘူတ်ဖျယ်	၃၃
	(ရှင်ရေဝတ) ဖယ်ဆေလံသ်ကွဲ	၃၃
	နဲသ်ပွသ်ဒီပါတသ်ဆိုမိုတ်	၃၄
	(ဝိသာခါ) ပတီရှ်ဒ်ချဲဒ်	၃၅
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၃၆
	အရှင်သီဝလိမထေရ်	၃၇
	အတေဒ်ဖျေဒ်ယဒ်	၃၇
	အရှင်သီဝလိမထေရ်.လုံညာကဲသ်	၃၇
	ပွယ်တမးတတ်ကွဲစံ	၃၈
	ကဲထံတ်စံယ်ပယ်	၄၀
	စံယ်ပယ်မိုဒိုတ်	၄၁
	ပျီဒ်ဝိဒ်ပယ်ကဲသ်အဆဲဒ်	၄၂
	သောတယ်ပယ်တီယ်ဝဲ	၄၂
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၄၂

ပနံတ်	ဂေသ်ကျိယ်	လေလ်မဲ့ဒ်နယ်
၁၀	မိယ်တဖှာပေါလ်မုတ်ဝိုဒ်ထူဒ်	၄၄
	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၄၄
	ဃဲသဲမုတ်တဂယ်	၄၄
	ကဲထံတ် (ပဋိသမ္ဘိဒါပတ္တရဟန္တာ)	၄၅
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၄၅
	အရဟန္တာ ဝဂ်	၄၇
	အရဟန္တာ	ယဟာတယ်တရာ
၀၇		အစူဒ်ဆေဒ်(ဝါ)အခါဆေဒ်
	အရဟန္တာ	အရဟန္တာ ဝဂ်.ပျီဒ်ဝဲယဟာတယ်
		သေတ်ဖုညာတရာစူဒ်အခါ.
	<p>ကီလေယ်သယ်. အယ်သဝေါလးသ်ဃေထဒ်ဃိုစိုယ်ဃတ် သယ်သယ်တဲလ်ထံဘိုခုတ်ကဘဒ်.လုံဝေသ်နေတ်ဗယ်ကလဲယ် ကညဒ်ဝဲယဟာတယ်သေတ်ဂေသ်ကျိယ်နဲတ်ပျီဒ်ဝဲတရာစူဒ် မေသ်ဒေါဒ်နီပတံသ်ထံတ်ဘဒ်. အရဟန္တာ ဝဂ်နေတ်ဖဲအီယ် ကတးသ် ဝိယ်လီမေသ်ဝဲလံယ်.</p>	
	၈. သဟဿဝဂ်	
၁	မယ်သီတသ်ဟုတ်ကစသ် (တမ္မဒါဠိဏ)ဝိုဒ်ထူဒ်	၄၉
	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၄၉
	ခတ်ဆူတ်ဂံယ်ကညံတဂယ်	၄၉
	မယ်သီတသ်ဟုတ် (တမ္မဒါဠိက)	၄၉
	လံသ်လဒ်လံယ်သုံဒ်	၅၁
	မယ်ဘူတ် (အရှင်သာရိပုတ္တရာ) တသ်နုသ်ထီမေယ်ခိုတ်	၅၂
	ကဲထံတ်လုံတူသီတယ်နဒ်ကံသ်	၅၂
	ကဲသဒ်အဆဲဒ်	၅၄
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၅၅
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၅၆
၂	ဗာဟိယဒါရုစီရိယမထေရ်.ဝိုဒ်ထူဒ်	၆၇
	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၅၇

(၉)

မယ်တီကယ်

ပနံတ်

ဂေသ်ကျိယ်

လေလ်မဲ့ဒ်နယ်

	ယဟာတယ်ထုတ်တဂယ်	၅၇
	အတေဒ်ကဲသဒ်.နဲသ်သံနီပါ	၅၇
	ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်.နဲသ်သံဖိုယဲသ်ပါ	၅၉
	လဲယဲဝဲလုံကစသ်ယွယ်အိုတ်	၆၀
	မးဟောတရာကညာရှံဒ်ထံတ်	၆၁
	ကံသ်ဘူးတ်ဃိုဘတ်ပျူဒ်ပရီနေတ်ဗယ်	၆၄
	ကဲသဒ်အဆဲဒ်	၆၄
	ပလ်နေဝဲ(တေဒ်ဂ်)လံသ်လဒ်	၆၄
	သောတယ်ပယ်တီယဲဝဲ	၆၅
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၆၆
၃	ကုဏ္ဍလကေသီထေရီမ.ဝိုဒ်ထူဒ်	၆၇
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၆၇
	တသ်ဟုတ်ထေသေသဒ်မုတ်ဖို	၆၇
	ဟေတ်တသ်ဟုတ်စေတမးအဲတ်နေဝဲ	၆၇
	တသ်ဟုတ်မယ်ယယ်	၆၉
	တသ်ဟုတ်ကမယ်သီဆိုမိုတ်ထံတ်	၆၉
	သဲထီဖိုမုတ်ဃေကညာဝဲ	၇၁
	ပေါလ်မုတ်မယ်ယယ်အစိုထဲဒ်လီ	၇၂
	နဒ်ခေါဒ်ကစးသ်ပကြးယဲဝဲ	၇၃
	ကုဏ္ဍလကေသီ.ပရဲဒ်မုတ်	၇၃
	သေဝယ်တဒ်တကထိုပရဲဒ်မုတ်	၇၄
	အရှင်သာရိပုတ္တရာ.ဒးဒ်ဇေမ္မပရဲဒ်မုတ်	၇၅
	စဒ် (ဗုဒ္ဓပဉ္စာ) ဂေသ်ကျိယ်	၇၆
	ကဲထံတ် (ပဋိသန္တိဒါပတ္တရဟန္တာမ)	၇၈
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၇၉
၄	အနတ္တပုစ္ဆကဗြဟ္မဏ.ဝိုဒ်ထူဒ်	၈၀
	စဒ်ဝဲစိပ္ပါမဲဒ်တသ်တဲပိုယ်နာ.ဝိုဒ်ထူဒ်	၈၀

ပနံတံ

ဂေသိက္ခိယံ

လေလ်မဲ့ဒ်နယ်

	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၈၀
	စီပွါလံယ်သုံဒ်ဂေသိက္ခိယံဃုပါ	၈၀
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၈၁
၅	အရှင်သာရိပုတ္တရာ.ဖါတီသ်ပိုယ်နာဖဒ်ဒိုတ်ဝိုဒ်ထူဒ်	၈၃
	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၈၃
	ပျယ်မယ်ကံသ်ခယီကွဲ	၈၃
	ကဲထံတ်သောတယ်ပယ်	၈၅
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၈၅
၆	အရှင်သာရိပုတ္တရာ.ဖိုဒိုတ်ခွါပိုယ်နာဝိုဒ်ထူဒ်	၈၇
	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၈၇
	ပျယ်မယ်ကံသ်ခယီကွဲ	၈၇
	သောတယ်ပယ်တီယ်ဝဲ	၈၈
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၈၈
၇	အရှင်သာရိပုတ္တရာ.ပိုယ်မံတ်ခွါပိုယ်နာဝိုဒ်ထူဒ်	၉၀
	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၉၀
	ပျယ်မယ်ကံသ်ခယီကွဲ	၉၀
	သောတယ်ပယ်တီယ်ဝဲ	၉၁
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၉၂
၈	(အာယုဝဃန) သတိုဒ်သာဝိုဒ်ထူဒ်	၉၃
	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၉၃
	သဒ်ဘိုကဖုတ်မေသ်ဝဲဖိုသတ်	၉၃
	ဒေဒ်သဒ်ဘိုထံရဲသ်ကွဲယ်ဝဲ	၉၆
	ကအံတ်ဖိုသတ်မေသ်ဝဲဒေါဒ်တကဒ်	၉၇
	သောတယ်ပယ်တီယ်ဝဲ	၉၈
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၉၉
၉	(သံကိစ္စသာမဏေ) ဝိုဒ်ထူဒ်	၁၀၀
	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၁၀၀

(ည)

မယ်တီကယ်

ပနံတ်

ဂေသ်ကျိယ်

လေလ်မဲ့ဒ်နယ်

နဲသ်သံသးဆီ

၁၀၀

သဒ်နွီနိတ်တပွဲဖို

၁၀၁

(သံကိစ္စ) တပွဲဖိုဂေသ်ကျိယ်

၁၀၂

လုံမေတ်အူကွာဖှာဝဲဖိုသတ်

၁၀၂

ကဲထံတ်တပွဲ

၁၀၃

နဲသ်သံသးဆီကဲသဒ်အဆဲဒ်

၁၀၄

ကတိဒ်ကဒ်ဝိုဒ်ပျူဒ်ပလ်ဝဲဖုညာ

၁၀၆

ပွယ်ဖွတ်ပေါလ်ခွါတဂယ်

၁၀၇

ကလုသ်တသ်ဒေါဒ်မေသ်တသ်ဟုတ်ယဲသ်ကယယ်

၁၀၉

နဲသ်သံသးဆီဘတ်ဖွတ်နဒ်

၁၁၁

ဒံတ်ကွံတပွဲဒးဒ်သယ်လဲဒ်

၁၁၄

တဉ်ယံတရာ

၁၁၅

တသ်ဟုတ်ယဲသ်ကယယ်ကဲထံတ်နဲသ်သံ

၁၁၅

တသ်ဟုတ်ယဲသ်ကယယ်ကဲထံတ်ယဟာတယ်

၁၁၇

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

၁၁၈

(အဓိမုတ္တသာမဏေ)

၁၁၈

(အဓိမုတ္တသာမဏေ) မိုသ်ပသ်ဖုညာ

၁၁၉

ကဲထံတ်ဝဲ (ပဋိသန္တိဒါပတ္တ) နဲသ်သံဖုညာ

၁၂၀

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

၁၂၀

၁၀ (ခါဏုကောဏ္ဍညမထေရ်)ဝိုဒ်ထူဒ်

၁၂၁

ဟိုဒ်စိုဒ်ပယ်ကဲသဒ်

၁၂၁

တသ်ဟုတ်ယဲသ်ကယယ်

၁၂၁

ကဲထံတ် (ပဋိသန္တိဒါပတ္တရဟန္တာ)

၁၂၃

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

၁၂၃

၁၁ (သပ္ပဒါသကမထေရ်) ဝိုဒ်ထူဒ်

၁၂၅

ဟိုဒ်စိုဒ်ပယ်ကဲသဒ်

၁၂၅

တူသ်သီလံယံနံသ်စသ်သဒ်နဲသ်သံ

၁၂၅

ဂုသ်အေတ်ဝဲဒတ်

၁၂၈

ပနံတ်	ဂေသ်ကျိယ်	လေလ်မဲ့ဒ်နယ်
	ဒးဒ်ဃဲလ်ကမယ်သီသဒ်ဆိုမိုတ်ဝဲ	၁၂၇
	အတေဒ်ဖျေဒ်ယဒ်	၁၂၈
	ကဲဘတ်ကုသ်မေသ်ဝဲဂုသ်	၁၂၈
	သဒ်လးသ်ဂေသ်နေသ်တရာထူအကျိယ်	၁၂၉
	လိုတ်ဘတ်ပရေဒ်ခယယ်မူဒ်	၁၂၉
	ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်	၁၃၀
	နေသ်အရဟတ္တဖိုလ်ဂေသ်ကျိယ်	၁၃၀
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၁၃၁
၁၂	(ပဋ္ဌာစာရီ)ဝိုဒ်ထူဒ်	၁၃၂
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၃၂
	သဲထီဖိုမုတ် (ပဋ္ဌာစာရီ)	၁၃၂
	စိတ်ပျလ်ဝယ်လီ	၁၃၂
	(ပဋ္ဌာစာရီ) နေသ်ဝယ်ဖွတ်နဒ်	၁၃၃
	လဲဒ်အူပထမဒ်အိုတ်ဖွတ်လံယ်ဖို	၁၃၄
	ကယ်ဆိုမုတ်လဲယ်တပူယ်မူခိုတ်လူယ်ဂဲယ်စူယ်	၁၃၅
	စံတယ်သဒ်ဂုသ်အေတ်သီလီ	၁၃၅
	ဒိုတ်မဒ်ညံနံဘတ်ဖွတ်နဒ်	၁၃၅
	ဖိုဆေဒ်လေလ်စောလ်.ဖိုဒိုတ်လံယ်ထွီ	၁၃၆
	တသ်ကိုသ်ဖံဒိုတ်. ထံဖိုတ်ကထးသဒ်	၁၃၈
	(ပဋ္ဌာစာရီ) ဘတ်ပျသ်ဝဲလီ	၁၃၉
	တုယ်ဝဲလုံကစသ်ယွယ်အိုတ်လီ	၁၃၉
	အတေဒ်ဖျေဒ်ယဒ်တစဲဒ်	၁၄၀
	(ပဋ္ဌာစာရီ) လုံညာဆူဒ်တံ	၁၄၀
	ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်	၁၄၀
	(ပဋ္ဌာစာရီ) တုယ်ကစသ်ယွယ်အိုတ်	၁၄၀
	အာနံတ်ဝဲထီပံတ်လဲတ်မဲလ်ထီဖုညာ	၁၄၂
	ပျသ်ဘှာဝဲသောတယ်ပယ်တီယ်လီ	၁၄၃

(၄)	မယ်ထိကယ်	(၇-အရဟန္တ
ပနံတ	ဂေသ်ကျိယ်	လေလ်မဲ့ဒ်နယ်
၁၃	ကဲသဒ်နိဒ်ကို	၁၄၄
	ကဲထံတ်ဝဲ (ပဋိသမ္ဘိဒါပတ္တရဟန္တ ၁မ)	၁၄၄
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၄၅
	(ကိသာဂေါတမီထေရီ)ဝိုင်ထူဒ်	၁၄၆
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၄၆
	ကဲထံတ်သွဲတ်လဒ်ထူစေဖုညာ	၁၄၆
	သွဲတ်လဒ်ကဲထံတ်ကဒါထူစေဖုညာ	၁၄၈
	ဖိုသီကမယ်တမူထံတ်ဝဲ	၁၄၉
	ကူယ်ညိယ်တသ်တဲနဲတ်ဝဲကွဲပွယ်	၁၅၀
	ယုတနေသ်ဝဲတဘတ်ခတ်ခွီ	၁၅၁
	ဖိုသီတးယ်ကွေလ်ဝဲလီ	၁၅၂
	သောတယ်ပယ်တီယ်ဝဲ	၁၅၂
	ကဲသဒ်နိဒ်ကို	၁၅၃
	ကဲထံတ်ဝဲ (ပဋိသမ္ဘိဒါပတ္တရဟန္တ ၁မ)	၁၅၃
၁၄	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၅၄
	(ဗဟုပုတ္တိကထေရီမ)ဝိုင်ထူဒ်	၁၅၅
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၅၅
	ဖိုခါဖိုမုတ်သေတ်မိုသ်တဂယ်	၁၅၅
	ဖိုခါဖိုမုတ်သေတ်ပလ်သဒ်	၁၅၆
	ဂုံလ်ကွဲဒ်စးဒ်ဝဲယဟာတရာ	၁၅၆
	ကဲထံတ် (ပဋိသမ္ဘိဒါပတ္တရဟန္တ ၁မ)	၁၅၇
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၅၇
	သဟဿဝဂ္ဂ	၁၅၈
	သဟဿ	တကထို
ဝဂ္ဂ	အစူဒ်.ဝါ.အခါဆေဒ်	
သဟဿဝဂ္ဂ	သဟဿဝဂ်.ကထိုစူဒ်တရာဖုညာ	
	ပျိဒ်ဝဲအခါ (ဝါ) ကထိုစူဒ်တရာဖုညာ	
	အခါဆေဒ်ကေယ်ကွသ်လိုကေယ်	
	လုံဒီနေတ်. သဟဿဝဂ်.ပိယ်လီ	

ပနံတ်	ဂေသ်ကျိယ် ၉. ပါပဝဂ်	လေလ်မဲ့ဒ်နယ်
၁	(စူဠကေသာဋက)ပိုယ်နာဖဒ်ဒိုတ်ပိုဒ်ထူဒ်	၁၅၉
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၆၀
	ဖွံတ်နဒ်ဝဲပိုယ်နာဒ်မာဝယ်	၁၆၀
	ဘတ်ကနတ်တရားဒ်အလဲဒ်	၁၆၀
	(ကေသာဋက) ပိုယ်နာတသ်ဘူတ်	၁၆၁
	တကလံသ်တတ်. ကယ်ပလယ်ဒီဘေတ်	၁၆၃
	နေသ်ဝဲ (သဗ္ဗစတုက္က) ဆူဒ်	၁၆၃
	သောတယ်ပယ်တီယ်	၁၆၄
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၁၆၅
၂	သေယျသကမထေရ်.ပိုဒ်ထူဒ်	၁၆၆
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၆၆
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၁၆၇
၃	(လာဇာနတ်သမီး)ပိုဒ်ထူဒ်	၁၆၈
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၆၈
	ခေါဒ်စေလ်ကစသ်မုတ်ဖို	၁၆၈
	လုံထူပြဒ်သဒ်ပူယ်ကဲထံတ်နဒ်မုတ်ကညဒ်ဖို	၁၆၉
	ခွဲတသ်မေသ်ဝဲနဒ်မုတ်ဖို	၁၇၁
	(လာဇာနတ်သမီး) သောတယ်ပယ်တီယ်	၁၇၃
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၁၇၃
၄	(အနာထဝိဏ်သူဌေးကြီး)ပိုဒ်ထူဒ်	၁၇၅
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၇၅
	ဖွံတ်လံယ်ဝဲ (အနာထဝိဏ်) သဲထီဖဒ်ဒိုတ်	၁၇၅
	မေယ်ဟုနေဒ်ဖိုဟုထီတသူတသ်ဘူတ်	၁၇၆
	ခေါဒ်ကြဲယ်နဒ်	၁၇၇
	နံဟဒ်ဝဲမေတ်ဆယ်နဒ်	၁၇၇
	တမီအေနဲတ်ပျိဒ်ကွဲ	၁၇၉
	မေတ်ဆယ်နဒ်ယေတကွီသ်ကညာဝဲ	၁၈၀

(ဗ)

မယ်တီကယ်

ပနံတ်

ဂေသ်ကျိယ်

လေလ်မဲ့ဒ်နယ်

ခေါဒ်ကြဲယ်နဒ်သောတယ်ပယ်တီယံဝဲ

၁၈၁

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယံ

၁၈၁

၅ အသညတပရိက္ခာရဟန်းဝိဒ်ထူဒ်

၁၈၃

ပျိဒ်စိုဒ်ပယ်ကဲသဒ်

၁၈၃

စီကာမဲဒ်ဝဲနဲသံ

၁၈၃

သောတယ်ပယ်တီယံဝဲ

၁၈၃

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယံ

၁၈၅

ပျိဒ်ညဒ်ဝဲသေတ်ခယ်ဝိဒ်

၁၈၅

လံယံဆံမယ်လောလ်

၁၈၆

ဖဲ. (ပါပဝဂ်) အီယံဝိဒ်ထူဒ်အိုတ်ဝဲ (၁၂) ဝိဒ်ဝဲဒ်ဝဲလေလ်
မဲ့ဒ်နယ်ဃိုဖဲ (ပြည်တော်ဝင်. ဓမ္မပဒဝတ္ထုတော် ပဉ္စမဒ်တွဲ
ပူယံအီယံထးနုလ်ဝဲ(၅)ဝိဒ်လံယံအိုတ်တံသ်(၇)ဝိဒ်ဆဲဒ်လဲဒ်
ကွသ်ကေယံလုံ (ဆဋ္ဌမဒ်တွဲ) ပူယံနေတ်တကေယံ.

ဖဲအီယံမံယံ

(ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော်ပဉ္စမဒ်တွဲဝီယံကတးသ်ဝဲလံယံ.

လဲဒ်အူနီဒ်တာခံတ်ဪဒ်

(မြိုင်ကြီးငူအထူးဒေသ. ပြည်တော်ဝင်) ကညံဖိုကမူးသ်သေတ်တဖတ်နေတ်. ဒးဒ် (ဗုဒ္ဓ)လေလ်လဲသ်အစးယ်ယီယ်ဝဲဒတ်လံယ်. မိုသ်ပသ်လုလလ်(ဗုဒ္ဓဘာသာ) ပတံသ်အိုတ်ဝဲလံယ်.

(ဗုဒ္ဓ)လေလ်လဲသ်ဖုညာ.စဒ်လုံအချေယ်ခယ်မဒ်.လေတ်လယ်သီတ်ညာနသ်ပးသ် ကေယ်ဝဲဂံသ်.လေလ်လဲသ်ဖုညာ.တသ်မယ်အာခါ. တခွဲဒ်ဝဲအကွာ. မျယ်မယ်ကညံ ဒီပယ်သယ်. ကွဲဒ်ထုံဒ်ဖှာဝဲလံယ်.

မေဘတ်တဲတမီယ်ဒေါဒ် (ပြည်တော်ဝင်) ကညံဖိုကမူးသ်သေတ်. အသဒ်ဒွဲ ကိုပူယ်. ဗုဒ္ဓ.လေလ်လဲသ်နုလ်ဒွဲအိုတ်ဂးသ်ကွးယ်ဝဲဂံသ်. ပလံသ်တေဆံနေဝဲ (ဓမ္မစေတီ) နေတ် (၁၇) ထီဆဒ်ထံတ်ဘဒ်အိုတ်ဝဲဒတ်လီ.

အိယ်တဘွဲဒေါဒ်. နယ်နယ်ယယ်ယယ်. မတဂယ်ကောဒ်ဂယ်. လောကိုဒ်လော ကီယ်ဒီမီယ်ဘျဲဒ်ဒိုတ်မေသ်ဝဲ. (ဓမ္မပဒဝတ္ထုတော်)ကကွဲဒ်ဘတ်သဒ်. ဆယ်တဒ် အိုတ်ဖှာထံတ်ဝဲလံယ်. ပဒ်သဲဒ်ဒးဒ် (ဓမ္မပဒဝတ္ထုတော်) နေတ်တရတ်သေတ်ကွဲဒ် ပလံဝဲ. အိုတ်အမျိုမျိုအာမဒ်လံယ်လုံ (သာသနာရေးဦးစီးဌာန ဓမ္မပဒမြန်မာပြန်) ကွဲဒ်ထုံဒ်တလတ်ဝဲဒတ်ဝီယ်လီ.

ဝီယ်ဘွဲဒေါဒ်ကွဲဒ်လေလ်တရတ်သေတ်တဖတ် (ဓမ္မပဒ) နေတ်လုံအအိတ်ကွဲဒ် ပလံဝီယ်. အိုတ်ဝဲဒတ်လီ. တနသ်ကေ. တရတ်သေတ်ကွဲဒ်ပလံ လေလ်အမျိုမျို တကွဲဒ်ဒးဒ် (သာသနာရေးဦးစီးဌာန) လေလ်တကွဲဒ်နေတ်. လဲသ်ထံမဒ်တကဒ်

ဝေါဟယ်ရ်ဒ်. တသ်တဲဘွေဒ်ဘွေဒ်သ်. လံယ်ဘးအာဃို. မေတဲတံတံလိုယ်လိုယ်မဒ်. သီတ်ညာကေယ်ဝဲ. ကညံဖိုမျိုကမူးသ်တကွဒ်အံသ်. ပတံသ်ထံဒိုတ်အိုတ်ဝဲလံယ်.

ဒေဒ်တရတ်တဖတ်ဒတ်. ကွဲဒ်ဒေါဒ်ဝဲ(ဓမ္မပဒ)တကွဒ်. အိတ်တလးဒေါဒ်ဃို. ကြးဒ်သီတ်ညာတကွဒ်. တသီတ်ညာဘတ်ဝဲ. လးသ်လးသ်ကောဒ်မီယ်ဒေါဒ်လံယ်. (ပြည်တော်ဝင်) ဂံသ်ပလံသ်ကွဲဒ် (ဓမ္မပဒ) ပညိုတ်ဝဲဒေါဒ်လုံ(အဘိဓမ္မာ) ပူယ် တကွဒ်. ဟောပျဒ်သိုတ်လံယ်. နတ်ထံတ်ဘတ်ဝဲဒတ်လံယ်.

(အဘိဓမ္မာဒေသနာတော်) ကစသ်ယွယ်နေတ်. နဒ်ဒးဒ်ဗျယ်မယ်ဂံသ်ဖုညာ. လဲသ်ထံဝဲ (ဝိတ္ထာရနယ) လုံအလဲသ်ထံကျောလ်. ဟောဖှာနေဝဲလံယ်. ဟောနေဝဲ (ရှင်သာရိပုတ္တရာမထေရ်) နေတ်အိတ်ကတးသ် (သင်္ခေပနယ) ဟောပျဒ်နေဒေါဒ် ဝဲလံယ်.

(အရှင်သာရိပုတ္တရာ) နေတ်နံသ်စသ်ပွဲသ်ဘံတ်. နဲသ်သံအံသ်. ပလံသ် ဟောနေဝဲဒတ်. တအိတ်တလဲသ်. (နာတိဝိတ္ထာရနာတိသင်္ခေပနယ) တဖတ်တထံ ဟောဆံနေကေယ်ဝဲဒတ်လံယ်. ပလံသ်နတ်ဘတ်. မေသ်ဒေဒ်နေတ်အဃို. (ပြည် တော်ဝင်) ဖုညာဂံသ်. တအိတ်တလဲသ်. တဖတ်တထံ (ဓမ္မပဒ) နေတ်မေကွဲဒ် ထုံဒ်နေဒု. ကဂေယ်ကကြးဒ်ဝဲလံယ်. တသ်ဆိုမိုတ်အိုတ်ဖှာထံတ်ဝဲအဃို တရတ် အဂယ်ဂယ်သေတ်ကွဲဒ်အိုတ်ပလံဝဲ. လေလ်လဲသ်ဒေါဒ်တကွဒ်. လေတ်လယ် ဖဒ်ဝီယ်ဒးဒ် (ပြည်တော်ဝင်) ကညံဖိုမျိုကမူးသ်အံသ်. ခေဒ်တသ်ကွဲဒ်ပတံသ်. အပံသ်အလံတဆံကွဲဒ်ဖှာနေဝဲဒတ်လံယ်.

မေသ်ဒေါဒ်ကွဲဒ်ဖှာဝဲနေတ်လုံ (ပြည်တော်ဝင်) မျိုဒွဲကိုပူယ်ကွာ. ဖဒ်မျယ်မယ် လေလ်. ဖဒ်ကညံလေလ်. သေခီမီယ်လံယ်ဆံဒေါဒ်ဝဲဃို. မျယ်မယ်ကညံခီမီယ် လးလ်. ကကွဲဒ်ဖှာထုံဒ်ထံတ်နေဝဲလံယ်. လုံကညံပယ်သယ်ကကွဲဒ်ဖှာတသ်ပညိုတ်. အိုတ်ဝဲတမီယ်လံယ်. တသ်ပညိုတ်နေတ်မံယ်.

တနီယ်မုသ်ဒေါဒ်နေတ်မေသ်လံယ်. လုံကံသ်မျယ်မယ်ထဒ်ခံ. လဲယ်ခယီတမီယ် အခါ. ဘိုဒ်လုံကပးမုသ်ထူတ်.ဘတ်ခါဝဲဃို. လုံဘိုဒ်ကဒ်ဖျယ်တဖူးတ်အိုတ်. ဝတ်နုလ် ကပးဝဲအခါ. တဲသကောဒ်တသ်ဒးဒ်. ဖျယ်သံခါနုသ်ပး. ဘတ်အတံယ်. တုယ်ဝဲ လုံလေလ်လဲသ်ဂေသ်ကျိုယ်ဒေါဒ်. မေသ်ဝဲဖျယ်သံခါနုသ်ပးခံ.

တသ်လုံ (ဗုဒ္ဓဘာသာ) ကညံဖိုလေလ်လဲသ်နတ်အိုတ်ဝဲဒတ်စေသ်ဇေ.

ဆိုမိုတ်ဆေဒ်တဒ်. စဒ်ဝဲဒတ်လံယ်. တသ်တညာဘတ်စဒ်ဝဲဒတ်မေသ်ဃို. တပလ်ဇံယ်လုံတသ်ကမတ်. ပွယ်အာဂယ်သ်တညာဝဲဒတ်. ကယဲသ်ကညံဖို. မေသ်ဝဲပွယ်ခရေဒ်ဖို.ခဲလးသ်. ဆိုမိုတ်ဃို. သေဝဲထဲခရေဒ်မိူ. ကညံဖိုလေလ်လံယ်. ဆိုမိုတ်ဘတ်ဝဲ. မေနံသ်နံသ်ကညံမိူနတ်. ပိုသ်.ကညံ. ဖလိုယ်ဖို. ရံယ်ဖို. ဒီမိူလးလ်လေလ်အိုတ်ပလ်ဝဲ. လုံညာမိုသ်ပသ်ဖီဖိုဝ်ယတ်ဒတ်ခါလီမေသ်လံယ်.

ထီကံသ်ဒိုတ်အာဂယ်. ဟဲနုလ်ပးသ်ဆးဝဲဘွံ. ဆံတ်လံယ်ဘးမယ်လံယ်မသ်. ထုံဒ်ဖှာတေဆံအသံကေယ်ဝဲ. ခရေဒ်ဖိုလေလ်နတ်. အနီတ်တကယယ်ဘွဲတ်လီမေသ်ဃို. ပွယ်လုံဒီဖိုသတ်ဖုညာ. မေမေသ်ကညံမိူ. မေသ်ဝဲခရေဒ်ဖို. လေလ်နသ်ကေ. ခရေဒ်ဖိုလေလ်လံယ်. သ်တညာမယ်နတ်ဘတ်ဝဲ.

ဃိုနတ်မံယ်.မေသ်ဝဲစဒ်တသ်ကစသ်.သံခါနသ်ပးဆိုမိုတ်အးပလ်တသ်ကမတ်တသေဝဲလံယ်.တဲပျဒ်အတး. ကညံမိူနသ်ကေ. တဂယ်ဒးဒ်လေလ်အိုတ်ဝဲမိူမိူမိယ်မိယ်လံယ်.ကညံရှံယ်ဖိုမိူနတ်. အိုတ်အာလုံပွယ်ကစးသ်ကလိုက္ခာ. ခုတ်ကဘဒ်သေဝဲမေသ်ဃို. သုဝဲသေတ်လေလ်. ပွယ်အာဂယ်တသ်တညာဝဲနတ်. တမေသ်တသ်ကမတ်အပျီဒ်အိုတ်တဲတသေဝဲလံယ်.

ခါအီယ်မံယ်. မေသ်ဝဲကညံရှံယ်ဖို (ဗုဒ္ဓဘာသာမိူ.) ကမူးသ်တကွဒ်နတ်လုံ. (မြိုင်ကြီးဂူအထူးဒေသ. ပြည်တော်ဝင်) ပတံသ်. ပလံသ်တုယ်ဖိုတ်ဝဲလီမေသ်ဃို. (ဗုဒ္ဓ)ကညံရှံယ်ဖိုလေလ်လဲသ်. ဆးတတဲလ်ပိုဒ်ချဒ်. မယ်လိုနဝဲဒတ်. ဒးဒ် (ဗုဒ္ဓတရား)တသ်သိုတ်ဖုညာ. တဘွံသံ. သ်တညာနသ်ပးသ်ဘတ်ကေယ်သောဒ်. (ဗုဒ္ဓ)လေလ်ဖုညာမုယ်မယ်ပယ်သယ်. ကညံရှံယ်ဖိုပယ်သယ်. ဒီမိယ် ကွဲဒ်ထုံဒ်ဖှာနဝဲဒတ်လံယ်.

(မြိုင်ကြီးဂူဆရာတော်) ဟဲဖှာကပံယ်. ပွယ်သ်တညာအာဝဲ. ခါကနေသ်အီယ်မံယ်မယ်ကဲဖံတ်ကဲ. မယ်ခွေဒ်ဖံတ်ခွေဒ်ယသ်နေသ်. အိုတ်ဝဲဒတ်ခါ (ပြည်ထောင်စုမြန်မာနိုင်ငံ) ဒွဲကိုပူယ်အိုတ်ဝဲ (ဗုဒ္ဓဘာသာ) ကညံဖိုလေလ်လဲသ်. လုံညာခါလီအိုတ်ပလ်ဝဲ. ခါအီယ်နသ်ကေ. အိုတ်ထံဘိုလီ. လုံဒီနတ်ဒေါဒ်ဒေဒ်သောဒ်. သမဲတသ်ပနတ်တတးတ်ဒေါဒ်. ဘောဒ်ထံတ်ပလ်သောဒ်မေသ်ဝဲလံယ်.

ဃိုနေတ်မံယံ. ကွဲဒိဝိယံကွဲဒါလေလ်ဖုညာ. မျယ်မယ်ကညံဒိပယ်သယ်.
 ကွဲဒိဖှာထံတ်ဝဲ. တသ်တဲဘတ်အတံယံ. လဲဒိအူနိဒိတာခံတ်ထေဒ်. မယ်လောလ်
 ကွဲဒိဖှာထံတ်ဘတ်မေသ်ဝဲဒတ်လံယံ. ကွဲဒိဝဲ (ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်)
 နေတ်ဟိနေအဒို.(အဂ္ဂမဟာပဏ္ဍိတ.အရှင်စန္ဒိမာ.ဓမ္မပဒဝတ္ထုတော်ကြီး. သာသနာ
 ရေးဦးစီးဌာနထုတ်. ဓမ္မပဒအဋ္ဌကထာ.မြန်မာပြန်ကျမ်း) ပလ်အဓိကဒ်. လုံအဂယ်
 တရတ်ဒိုတ်. ကစသ်ဖုညာကွဲဒိလေလ်တရတ်သေတ် (ဓမ္မပဒ) လေလ်ဒေါဒ်
 တကွဒ်. လေတ်လယ်ဖဒ်လိုကွဲဒိဟိနေဃိုမဒ်တာပတံသ်. ကွဲဒိနံတ်ပလ်ထံဝဲလံယံ.

ဘဒ္ဒန္တ . သုဇန.

မြိုင်ကြီးငူဆရာတော်.

မြိုင်ကြီးငူအထူးဒေသ.

၃.၈.၂၀၀၀

ဟိနေကွဲဒိအဒိုလေလ်ဖုညာ

- | | |
|----------------------------------|------------------------------------|
| ၁။ သင်္ဂဇာဆရာတော်၏ | ဓမ္မပဒပါဠိတော်နိဿယ |
| ၂။ အရှင်စန္ဒိမာ၏ | ဓမ္မပဒဝတ္ထုတော်ကြီးငါးတွဲ |
| ၃။ သာသနာရေးဦးစီးဌာနထုတ် | |
| | ဓမ္မပဒအဋ္ဌကထာမြန်မာပြန်ကျမ်းငါးတွဲ |
| ၄။ ဦးမြင့်ဆွေ(မဟာဝိဇ္ဇာ-လန်ဒန်)၏ | ဓမ္မပဒ |
| ၅။ မာဏဝ၏ | ဓမ္မပဒဝတ္ထုတော်များ |
| ၆။ သံသရာခရီးသည်တစ်ဦး၏ | ကလေးတို့အတွက် ဓမ္မပဒ |

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၇။ အရဟန္တ ဝဂ်.အဆဲဒ်

(၄)

အရှင်အနုရုဒ္ဓါမထေရ်ဦးထွန်

ကစသယွယ်နေတ်. ယယ်စကျီယ်ကံသ်. ဝေယ်လူဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ခုတ်ဒေဒ်ဝဲခါနေတ်မေသ်လံယ်. အကျံပျုဒ်ဝဲ (အရှင်အနုရုဒ္ဓါမထေရ်)
(ယဿာသဝါပရိက္ခိကာ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောစှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

မထေရ်မျဒ်. ဟဒ်ဃူတသ်ဘံ

တနီယ်မုသ်ဒေါဒ်. (အရှင်အနုရုဒ္ဓါမထေရ်) နေတ်. တသ်ဘံလံသ်လီယ်ကွတ်
ဃိတ်ထံတ်ဝဲဃို. ကဆဒ်တသ်ဘံကံသ်. လုံတသ်ကမ္ဘိယ်ပူခိုတ်ကွာ. ဟဒ်ဃူလဲဒ်
လဲယ်ထးဝဲတသ်ကေညသ်ဒေါဒ်နေတ်မေသ်လံယ်.

ဖဲနေတ်အခါ. လုံတလးကွေလ်သးဃတ်ပဝဒ်ဒတ်ခါ. အိုတ်တယ်ဝတေယ်
သယ်နဒ်ကံသ်နေတ်. မိယ်လုံ (ဇာလိနီ) နဒ်သမီတဃတ်. ကဲဖူဘတ်ဝဲဒတ်.
အမာလံသ်လီယ်မေသ်လံယ်. လုံတသ်ကေညသ်. အယသ်ပူကွာ. ကဆဒ်တသ်ဘံ.
ဟဒ်ဃူထးတသ်ကေညသ်မေသ်ဝဲ. (အရှင်အနုရုဒ္ဓါမထေရ်) နေတ်. (ဇာလိနီ)
နဒ်သမီထိတ်ဝဲဒတ်. မထေရ်မျဒ်အဂံသ်. အထံ (၁၃) ပုသ်အလဲသ် (၄) ပုသ်
အိုတ်နဒ်တသ်ကူသးဘေတ်. ဟဲစောလ်ဝီယ်. ဆိုမိုတ်ဝဲဒတ်.

ယယ်နေတ်. ဒးဒ်နဒ်သမီ. တသ်အိုတ်သဒ်. မေနဲတ်ဖှာမယ်ဘူတ်ဝဲနေတ်
မံယ်. တမေသ်လုံ. မထေရ်မျဒ်. ကတူသ်လောလ်ဝဲ. ယတသ်ဘူတ်မေသ်လံယ်.
ဆိုမိုတ်ဝီယ်. လုံမထေရ်မျဒ်လဲယ်ကွဲ. အိုတ်ဝဲတသ်ကမ္ဘိယ်ပူခိုတ်. ကဒ်ဘးဃလ်
ဝဲဒးဒ်တသ်ကမ္ဘိယ်ပလ်ဖှာဝဲအထောဒ်တစဲဒ်ဖိုလံယ်.

မထေရ်မျဒ်နေတ်. ကွဲအတးဟဲဝဲဒတ်. တုယ်လုံတသ်ကမ္ဘိယ်ပူခိုတ်အိုတ်.
အထောဒ်ဖှာတသ်ကေညလ်. ထုံဒ်နေဝဲဒတ်. တဲပျဒ်တသ်ကူတကွဒ်. ထိတ်ဘတ်
ဝဲဘွံ. မေသ်ဝဲတသ်ကူ (ပုဆိုး) တကွဒ်ဂေယ်ဝါမေသ်ဝဲ (ပံသုကူ) လံယ်ဆိုမိုတ်
ထံတ်ထးနေဝီယ်ကညဒ်ဝဲဒတ်လံယ်.

ဆဒ်ဝဲ (ပံသုကူ) တသ်ဘံ

(အရှင်အနုရုဒ္ဓါမထေရ်မျဒ်) နေတ်လုံနေသ်ပလ်တသ်ကူ. ဆဒ်ဝဲတသ်ဘံ
တနီယ်နေတ်. ယွယ်ကစသ်ဒးဒ်သံကမ္မးသ်ယဲသ်ကယယ်. လုံမထေရ်မျဒ်ဖျသ်.
ဟဲကညဒ်အိုတ်ဝဲဒတ်လံယ်.(မဟာသာဝက)ဃောဒ်ဆီသေတ်. ဟဲကညဒ်တုယ်ဖိုတ်
ဝဲဒတ်လံယ်. ဆဒ်တသ်ဘံခါ. လုံအခံထေဒ် (အရှင်မဟာကဿပမထေရ်မြတ်)
ဖံတ်နေဝဲဒတ်.လုံအခးတ်သဒ် (အရှင်သာရိပုတ္တရာ) ဖံတ်ဃလ်နေဝဲ.အထောဒ်ခီ
ကတးသ် (အရှင်အာနန္ဒာ) ဖံတ်ဃလ်ဝဲဒတ်. ကစသ်ယွယ်နေတ်. လုံထဒ်ဆဒ်တသ်
ပူယ်တုသ်နေဝဲထဒ်မဲသ်ခီဒးဒ်လုတ်. (အရှင်မောဂ္ဂလာန်) နေတ်တုသ်ဘွဒ်နေဝဲ
လုတ်. စဒ်ထံတ်. လုံပွယ်လိုတ်ဖုညာဟီနေဝဲ. ဖဲအဘိုဒ်လဲယ်ဝဒ်တရေဒ်စီစေယ်
အိုတ်ဝဲဒတ်လံယ်.

နေတ်ဘွံ (ဇာလိနီ) နဒ်သမီနေတ်နံလ်လံယ်ဝဲတဝံပူယ်.

ဇုံ. ကညံခဲလးသ်ကောဒ်ဂယ်ဒဲဒ်သေတ်ဇုံ.

ဝဲသေတ်ကစသ်မေသ်ဝဲ (အရှင်အနုရုဒ္ဓါ) ဆဒ်တသ်ဘံခါ.

ကစသ်ယွယ်နေတ်. ဒးဒ် (မဟာသာဝက) ဃောဒ်ဆီဟဲပတ်သံကမ္မးသ်.

ယဲသ်ကယယ်. ကညဒ်တုယ်အိုတ်ဝဲလံယ်.

ဟီထံတ်. အံတ်အံင်သ်. မေတ်ခိုတ်ကိုတ်နံလဲယ်ထံတ်မယ်ဘူတ်မယ်ဘာလုံ
ဖျသ်နေတ်ဇံယ်. ဟဒ်ရဲသ်ကွဲယ်စီယ်စေယ်ဝဲမေယ်ခိုတ်လံယ်.

(အရှင်မောဂ္ဂလာန်မထေရ်) နသ်ကေ.

ဂံယ်ခံဒးဒ်မုသ်ထူတ်. ဘးတ်စးယ်ခးတ်သဒ်ခါ. လဲယ်ဟီနေဝဲ (ဇေဗ္ဗသပြေသီး)
တမီယ်သတ်. သံကမ္မးသ်ယဲသ်ကယယ်. ကူလးဒးဒ်ပွဲယ်. ကပးဘွဲကဲထံတ်.

မယ်နေဝဲလံယ်.

တမိအေနေတ်.

ဆဒ်တသ်တံလံသ်. ဟံတ်ခိုတ်ဖူးတ်. ဘေ့ဖှောဒ်သွဲဒ်ရဲသ်ကွဲယ်မယ်နေဝဲလံယ်.
(ဇာလိနီ) နဒ်သမိနီဆံယ်တဲဒ်တိုယို.

ပွယ်ဟဲရှးမယ်ဘူတ်ဖှိုတ်. မေယ်ခိုတ်ကိုတ်နံဖုညာ.

ယွယ်ကစသ်ဒးဒ်သံကမူးသ်ကပးဝီယ်နသ်ကေ. အိုတ်တံသ်ဝဲအာမဒ်ဒေဒ်လံယ်
မေယ်ဝဲအိုတ်တံသ်. အံတ်အံအာဟယ်ရဒ်အာကွသ်ဝဲ. ဒုတ်ဒွဲတ်ကဲဒ်ယဲဒ်ဝဲလံယ်.
သံကမူးသ်သေတ်. ဖဲကပးဘွဲလးဂံသ်. ပလံသ်ဘတ်မယ်ဟဲရှးဝဲ.

မယ်လောလ်တဲကူးနေတကတ်ငံယ်. တဲပလ်ကစံဒ်ယဲဒ်သာနသ်ကေ.

(အရှင်အနုရုဒ္ဓါမထေရ်) နေတ်.

မေယ်ယယ်တကတ်အာ. မိုတ်ဒုံဒ်နဲတ်ဖှာပျဒ်သဒ်ယို.

အံတ်အံတလးလ်အာဟယ်ရဒ်တကွဒ်. ဟဲစောလ်ပျဒ်ဝဲဒေါဒ်မေယ်လံယ်တဲဝဲ
ဒတ်. နေတ်ဘွဲ. ယွယ်ကစသ်ဒေါဒ်ခံ.

ဖိုအဲတ်နဲသ်သံသေတ်ငံ.

သုဝဲဒးဒ်မဒုတသ်တဲ. အိုတ်သကောဒ်တဲဖှိုတ်ဝဲလဲတ်စဒ်ဝဲဒတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲငံ.

မေယ်ဝဲတသ်တဲဒေဒ်အီယ်. အိုတ်ဖှိုတ်တဲဝဲလံယ်. ပတီရှံဒ်ထံတ်ကဒါဝဲလံယ်.

ဖိုအဲတ်နဲသ်သံသေတ်ငံ.

သုဝဲနေတ်. မယ်သဒ်မေယ်ဝဲ. အံတ်အံအာဟယ်ရဒ်တကွဒ်. သဒ်သဒ်
(အနုရုဒ္ဓါ) ခံ. မးဆးတဲတကတ်သုဆိုမိုတ်ဘတ်ဝဲဇေယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲငံ.

ဆိုမိုတ်ဘတ်ဝဲနေတ်မေယ်လံယ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ငံ.

ယဖိုခွါ (အနုရုဒ္ဓါ) မေယ်ဝဲတသ်တဲဒေဒ်အီယ်ဖုညာတတဲဖှာဝဲမံယ်. မေယ်
ဝဲလံတ်မံယ်.

ဖိုအဲတ်နဲသ်သံသေတ်ငံ.

အယ်သဝေါလးသ်ဃေထဒ်ဝီယ်ဝဲယဟာတယ်ဖုညာ. စဒ်ဒးဒ်ပျီဒ်စီစုကဝဲယ်
တသ်တဲတကွဒ်. တဲပျဒ်တကတ်သေတ်တအိုတ်ဝဲဒတ်မံယ်. အိုတ်တံသ်ပေါခွဒ်.
အံတ်အံအာဟယ်ရဒ်တကွဒ်အီယ်. မေယ်ဝဲနဒ်သေတ်တကိုဖိုကမံယ်ယို. ကဲထံ
ဝဲလံယ်တဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေချိန်မေဒ်တေယံသနယံတံယံ

ယဿာသဝါ ပရိက္ခိကာ၊
 အာဟာရေစ အနိဿိတော။
 သုညတော အနိမိတ္တာစ၊
 ဝိမောက္ခော ယဿဂေါစရော။
 အာကာသေဝ သကုန္တာနံ၊
 ပဒံ တဿ ဒုရန္တယံ။

အခံလုံပကညံ ... အယ်သဝေါလးသိဝီယံ. ယဟာတယ်သေတ်ဖုညာနတ်.
 လုံအံတ်အံအဟယ်ရဒ်ကွာ. လောဒ်ကံလိုတ်ဘတ်. တအိုတ်
 ဒတ်ဝဲလံယံ. သုညတဝိမောက္ခအနိမိတ္တဝိမောက္ခမေသံဝဲ.
 နတ်ဗယ်လံယံ. အယ်ယိုယ်အိုတ်ဝဲဒတ်မံယံယုယ်လဲယံမူဒံ.
 ထိုတ်သေတ်ခံတ်လံသ်ဖုညာ. ဖွာထိတ်တသေဝဲသောဒ်.
 မေသံဝဲယဟာတယ်သေတ်. လာတုယ်လဲယံဝဲကတိဒ်သိတ်
 ညာကံဝဲမေသံလံယံ.

မေသံဝဲမေဒ်တေယံသနယံတံယံကတးသ် ဘုံအာဂယ်ပွယ်ဖုညာ (သောတာ
 ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယံ.

(အရှင်အနုရုဒ္ဓါမထေရ်) ဝိဒ်ထူဒ်ဗီယံလီ



(၅)

(အရှင်မဟာကဗ္ဗာယနမထေရ်) ဝိဒ္ဓိထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျံပျူဒ်ဝဲ. (အရှင်မဟာကဗ္ဗာယနမထေရ်) ဃို.

(ယသိန္ဒြိယာနိသမထင်္ဂတာနိ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာ
ဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
နဒ်သေတ်အဲတ်ကွီမေသ်ဝဲမထေရ်**

ကစသ်ယွယ်နေတ်. တခါဘုံလုံသတေကျိဒ် (ပဝါရဏာ) နီယ်နေတ် (ဝိသာခါ)
တေမယ်ဘူတ်ဝဲ (ပုဗ္ဗာရုံ) ဖျသ်ပူယ်ဒေဒ်ပွဲသ်သယ်ဝကဒ်အိုတ်ဃးယ်ထေဒ်ဝဒ်.
ကညဒ်ဆိတ်နံယ်အိုတ်ဝဲဒတ်လံယ်. ခါနေတ်မံယ် (မဟာကဗ္ဗာယနမထေရ်) နေတ်.
အိုတ်ယီယ်ဝဲမေသ်ဒတ် (အဝန္တိ တိုင်း) ဒေါဒ်နေတ်မေသ်နသ်ကေ. ထံဘိုကစသ်
ယွယ်ဟောဖှာတရာဖုညာ. ဟဲဒိုတ်ကနတ်ဝဲဒတ်လံယ်.

ဃိုမံယ်. မထေရ်ဖဒ်ဒိုတ်သေတ်ဖုညာ. (မဟာကဗ္ဗာယနမထေရ်) ကနတ်တရာ
ဂံသ်လံသ်ကွဲထံဘိုပလ်နေဝဲလံယ်.

တမီအေနေတ်.ဒေဒ်စတူမဟယ်ရေဒ်နဒ်. တယ်ဝတေယ်သယ်နဒ်. တပူယ်
ဃံဟဲလံယ်. ဒေဒ်နဒ်ဖဲကလံနးမူဖုညာ. ဘာပူယ်ဇောယ်ကစသ်ယွယ်ဝီယ်. ဆးထးတ်
အိုတ်. စိယ်စေဒ်ကွသ်ထီဝဲ (မဟာသာဝက) သေတ်ဖုညာနေတ်လံယ်.

လုံ (မဟာသာဝက) ကွာတထိတ်ဝဲ (အရှင်မဟာကစ္စာယနမထေရ်) တပါ
ယိုယကစသ်မေသ်ဝဲ. (မထေရ်မြတ်) နေတ်. ဘတ်မဒုတဟဲကညဒ်ဒေဒ်ဝဲလဲတ်.

ယကစသ် (အရှင်မထေရ်မြတ်) မေဟဲကညဒ်ဒုကဂေယ်ဝဲမံယ်. ဆိုမိုတ်
ဝဲဒတ်လံယ်ဖဲနေတ်ဘွံ. (အရှင်မဟာကစ္စာယနမထေရ်) ဟဲကညဒ်ဝဲ. လုံနံသ်စသ်
ဂံသ်ပလံသ်ပလ်နေလံသ်ကွဲဆိတ်နံယ်ဝဲ. ပွဲထိတ်ဒေါဒ်ဘာဝဲနံသ်စသ်သဒ်လံယ်.

တမိအေ...သုံဒ်ဘိုဒ်သဒ်လုံ (အရှင်မဟာကစ္စာယနမထေရ်) ဒိုတ်. ဖံတ်
ဝဲခံတ်ညာခိုတ်ဒီပယ်ဝီယ်.

ကစသ်ပွဲသ်. တရတ်ဒိုတ်တဂယ်မေသ်ဝဲ. ကစသ်ဟဲကညဒ်ခါအီယ်နေတ်.

ဂေယ်ဝါဒိုတ်မဒ်လံယ်. ကစသ်ပွဲသ်. ဆးမုသ်လသ်လုံကစသ်ဟဲကညဒ်ဝဲလံယ်.
ကစသ်. ရှံဒ်ထံတ်ဝီယ်. ဒးဒ်ဖဲကလံနးမူ. ပူယ်ဇောယ်ဘာဝီယ်. လုံကြးဒ်လံသ်
ဆိတ်နံယ်အိုတ်ဝဲလံယ်.

နဲသ်သံဖုညာ.

တမိအေ. နေတ်.

ကွသ်မဲလ်သတ်ပူယ်ဇောယ်ဝဲမံယ်. လုံ (သာဝက) အဂယ်တပူယ်ဇောယ်ဝဲ.
ထိတ်ထံတ် (အရှင်မဟာကစ္စာယနမထေရ်) တဘွံသံကရံကပါ. ခံတ်ညာခိုတ်
ဒီပယ်ဖူလဲဒ်ဝီယ်.

ကစသ်ပွဲသ်. ကစသ်ဒိုတ်မေသ်ဝဲ. ကစသ်ဟဲကညဒ်နေတ်. ကစသ်ပွဲသ်
ဆးမုသ်လသ်ခေါဒ်ကွသ်လသ်ဝဲမံယ်. ရှံဒ်ထံတ်ဝီယ်. ဒးဒ်ဖဲကလံနးမူပူယ်ဇောယ်
ဘာဝီယ်. လုံကြးဒ်လံသ်ဆိတ်နံယ်အိုတ်ဝဲ. ကဲဒ်ယဲဒ်တဲဝဲဒတ်လံယ်.

ကစသ်ယွယ်. ဟူဘတ်ဝဲနဲသ်သံသေတ်ကဲဒ်ယဲဒ်တသ်တဲဘွံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

ဒေဒ်သောဒ်ဝဲယဖိုခွါ (အရှင်မဟာကစ္စာယနမထေရ်) ဖံတ်ဂးသ်ဝဲ (စက္ခုန္တေ)
စဒ်ထံတ်. နဲသ်သံခဲလးသ်တကွဒ်. ကညံဒးဒ်နဒ်. အဲတ်ကွီဝဲခဲလးသ်မေသ်လံယ်
တဲဖှာဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ယဿိန္ဒြိယာနိ သမထင်္ဂတာနိ၊

အဿာ ယထာ သာရထိနာ သုဒန္တာ။

ဟိနမာနဿ အနာသဝဿ၊

ဒေဝါဝိ တဿ ပိဟယန္တိ တာဒိနော။

အခံလုံပကည် ... ယထာကစသ်. ဂေယဝါသိုတ်ဆံပလ်မေသ်ဝဲ. ကသေတ်
 တကွဒ်အိုတ်ဂးသ်ဂေယဝဲမေသ်သောဒ်. စက္ခု. စဒ်ထံတ်
 အေယံတရေယံဖံတ်ဂးသ်ကေယံမေသ်ဝဲယို. ပဲယံဃလ်
 မယံနဒ်ဝီယံလီမေသ်ဒေါဒ်. အယံသဝဒ်တရာတအိုတ်
 လးယံဝဲ. လောကဒ်ဒွဲယိုတနောဒ်ဟိုဒ်ဝဒ်လံယံဆံတအိုတ်
 လးယံဝဲနဲသ်သံဖုညာနဒ်ကည်ခဲလးသ်အဲတ်ကွီဝဲမေသ်လံယံ.

မေသ်ဝဲမေဒ်တေယံသနယံတံယံကတးသ်ဘုံ. ပွယ်အာဂယံဖုညာ (သောတာ
 ပတ္တိဖိုလ်) စဒ်ထံတ်တုယံဝဲဒတ်လံယံ.

(အရှင်မဟာကဇ္ဈာယနမထေရ်) ဝိုဒ်ထွန်ဝီယံလီ



(အရှင်သာရိပုတ္တရာ) ပလ်သဒ်သေဝိဒ်ထွန်

ကစသ်ယွယ်နတ်. သယ်ဂူထွန်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါအကျ်ပျုဒ်ဝဲ (အရှင်သာရိပုတ္တရာမထေရ်) ဃို. ပထဝီသမောနော
ဝိရုဇ္ဈတိ. စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲလံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

လံမထေရ်ပံခိုတ်ပလ်ဒုတ်ဒါဝဲနဲသ်သံ

တဘွံမေသ်ဝဲ. ဝသ်ထွန်တနီယ်မုသ်နတ်မေသ်လံယ်.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) နတ်ကလဲယ်ကညဒ်ကျွဒ် (ဒေသစာရီ)
မယ်သဒ်ဃိုပတီရုံဒ်ထံတ်ကစသ်ယွယ်ဝီယ်. ဒးဒ်နံသ်စသ်နဲသ်သံကမ္မးသ်. ပရေဒ်
သဒ်ဝဒ်ဃးယ်တပူယ်ဃံ. ကညဒ်လဲယ်ကျွဒ်ဝဲလံယ်. နဲသ်သံအဂယ်ဖုညာသေတ်.
လဲယ်ပတ်ထွဲဝဲ (အရှင်သာရိပုတ္တရာမထေရ်မြတ်) လံသ်ခီဒေါဒ်မေသ်လံယ်.
မထေရ်မြတ်. နတ်. မိယ်သတ်အိုတ်ဖှာနဲသ်သံဖုညာ. တဒ်ဝဲအမိယ်အသတ်.
ကောဒ်ထံတ်ပျဒ်ဝဲလံယ်ဖဲနတ်မယ်သဒ်. မိယ်သတ်တဖှာနဲသ်သံတပါခံ. မထေရ်
မြတ်နတ်.

မေကောဒ်ပျဒ်ဒးဒ်ယမိယ်ယသတ်. မေကွေဒ်မုံလ်သဒ်ပလ်တံသ်ယယ်ဒု.

ကဂေယ်ဝဲဒိုတ်မံယ်. ဆိုမိုတ်ထံတ်ဝဲလံယ်.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) ခံ. နဲသ်သံကမ္မးလ်အာဝဲအကွာ.

မေသ်ဝဲနဲသံသံတပါအမိယ်. တိုသ်မယ်နံတ်တဘတ်ဝဲဃို. အဂယ်နဲသံသံ
တဖတ်မိယ်သတ်ကောဒ်ထံတ်ကောဒ်တဲဝဲသောဒ်. တကောဒ်တဲဘတ်ဝဲဃို. နဲသံသံ
အဂယ်မိယ်သတ်. ကောဒ်ထံတ်တဲဝဲသောဒ်. လုံယဲဒေါဒ်တဂယ်မိယ်သတ်. တကောဒ်
ဘတ်. တပလ်ပနံတ်. ကရုဒ်တစဲဒ်သဲဒ်သဲဒ်ပလ်တံသ်ဝဲလံယ်. လုံမထေရ် ဖံခိုတ်.
သဒ်ထံတ်ပလ်ဒုတ်ဒါဃလ်ဝဲလံယ်.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်လုံအဂယ်နဲသံသံ. နိဒ်ဆဲဒ်ဝီယ်
ထွဲဒ်ကညဒ်ခါတသ်ဘံဖဒ်ခိုတ်အထောဒ်. ဘတ်ကွသ်တပုလ်ဒေါဒ်ဝဲ. နဲသံသံနေတ်
တစဲဒ်ဖိုဒေါဒ်ဃိုပလ်ဒေါဒ်ဝဲအပျီဒ်ခိုတ်. သဒ်ထံဒါထဒ်ဒေါဒ်ဝဲလံယ်.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) ထွဲဒ်တလးဖျသ်ကရးသ်လီဘုံ.

မေသ်ဝဲနဲသံသံနေတ်. သုဒ်ဘိုဒ်သဒ်လုံကစသ်ယွယ်အိုတ်.

ကူသ်ခိုတ်ထံယွယ်ကစသ်ကွံဇုံ.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်.

မေသ်ဝဲကစသ်ပွဲသ်စုထွဲသယ်ဝကဒ်ဖဒ်ခိုတ်တပါလံယ်. ပလ်ခိုတ်သဒ်ဒးဒ်
မယ်နဒ်မယ်ဘတ်ခိုကစသ်ပွဲသ်ဝီယ်. တဃေကညာကဒါဝဲထွဲဒ်ကညဒ် (ဒေသ
စာရီ) လံယ်ပတီရံဒ်ဘုံပုသ်လံယ်လဲယ်လူယ်ကောဒ်နေကဒါ (အရှင်သာရိပုတ္တရာ
မထေရ်မြတ်) လံယ်.

(မထေရ်မြတ်) ဟာကေယ်ကညဒ်ဝဲ

နဲသံသံတပါလူယ်ပျလ်ထွဲလဲယ်ကောဒ်ဝဲ (အရှင်သာရိပုတ္တရာမထေရ်မြတ်)
ခါ. (အရှင်မဟာမောဂ္ဂလာန်. အရှင်အာနန္ဒာ) သေတ်ဖုညာ.

ဝဲသေတ်ဝဲသ်ခွါခိုတ်မေသ်ဝဲ. (အဂ္ဂသာဝက. အရှင်သာရိပုတ္တရာမထေရ်
မြတ်) ဖံခိုတ်မေသ်ဝဲနဲသံသံပလ်ဒုတ်ဒါကေဒ်စဒ်ဒတ်. ကစသ်ယွယ်နေတ်. တသီတ်
ညာတမေသ်ဝဲ. ဒေဒ်ဝဲ. မထေရ်မြတ်. ကတဲဖှာကဒါ. ဒူဒူသောဒ်နေတ်. ဆိုမိုတ်
ထံတ်ဝီယ်. ကောဒ်ဖှိုတ်ဝဲနဲသံသံကမ္မးသ်ခဲလးသ်. ဟီနေသောဒ်ဖွေဒ်ထံတ်ဝဲ
ပရဂိုယ်ကြယ်ကွဲဝီယ်.

ကစသ်သေတ်ဇုံ.

ကညဒ်ဒတ်ခဲလးသ်. ကညဒ်ဒတ်ခဲလးသ်မံယ်. အခါအီယ်. ဝဲသ်ပွသ်ခိုတ်
မေသ်. (အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်. လုံကစသ်ယွယ်မဲလ်ညာ.
ဒူဒူကတဲဖှာဝဲမံယ်တဲဝီယ်. ကောဒ်ဖှိုတ်စီဝေတဲဝဲ. သံကမ္မးသ်သေတ်နေတ်လံယ်.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်လုံဒတ်ဟဲကောဒ်နဲသံသံတပူယံ။ ဟာကေယံကညဒိဝိယံဘာလံယံကစသယွယ်။ လုံအကြးဒ်လံသံဆိတ်နံယံအိုတ်ဝဲလံယံ။ ကစသယွယ်နေတ်။

မေသံဝဲနဲသံသံဖိုပတီရုံဒ်တသံတဲမေသံတမေသံ။ စိယံစေဒ်ကံတ်စဒ်သီကွသံဝဲလံယံ။

(အရှင်သာရိပုတ္တရာ) ပလ်သဒ်အိုတ်ဝဲ

ယွယ်ကစသ်ဒိုတ်နေတ်။ သီကွသံကံတ်စဒ်ဝဲဘွံ့။

(အရှင်သာရိပုတ္တရာမထေရ်မြတ်)ခံ။

ကစသ်ပွဲသ်နေတ်။

မေသံဝဲနဲသံသံဖိုတိုကံတ်ဘတ်ဒိုဝိယံတလဲယံဝဲမံယံ။ ဒေဒ်နေတ်သောဒ်တဖျေယံဒေဒ်ဝဲ။ နံသံစသ်ပလ်သဒ်။ ကတေတ်ပျဒ်ပတီရုံဒ်ဖှာဘတ်သဒ်ဝဲဃိုကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ။

ဖဲသယံသနယံတံယံပူယံအီယံ။ နံသံစသ်ရုံလ်ခယံတယံကိုယံဒးဒ် (ကာယဂကာသတိ) တစံတ်ထီဂုယံကွသ်လံယံသဒ်ပွယ်ဖုညာမံယံ။ အိုတ်ဃုလ်တကောဒ်။ တပါပါဖံဒိုတ်။ မယံဘတ်တိုဆံတ်တရသ်ဝိယံဘွံ့တဃေကန္တာကဒါဝဲ။ ထွဲဒ်ကျွဒ်ကညဒ်လဲယံဝဲ (ဒေသစာရီ) မေသံလံယံ။

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ။

အဒိုအူပမယံနေတ်ယယံ။

လုံဟံတ်ဒိုတ်ဖူးတ်စံရီ။ ပျိဒ်စီတစံရီပွယ်အေတ်စဒ်ထံတ်ပျိဒ်စီဖုညာစိုဒ်ပလ်လံယံဝဲနသ်ကေ။ ဟံတ်ဒိုတ်နေတ်။ သဒ်လောဒ်ကံ။ သဒ်လိုတ်။ သဒ်ထံတ်။ သဒ်ဘတ်အးဝဲတအိုတ်။ လုံပကတီဒ်ဂေသ်ကျိယံအတးအိုတ်ဝဲသောဒ်။ ကစသ်ပွဲသ်။ ပလ်သဒ်နေတ်။ ဒေဒ်ဝဲ (မဟာပထဝီ) ဟံတ်ဒိုတ်ဖဒ်ဒိုတ်အဒိုသောဒ်လံယံ။ လံယံပလောလ်ဒေဒ်သောဒ်ဝဲမံယံ။

ကစသ်ပွဲသ်နေတ်။

ဒေဒ်မေတ်အူထီ။ ကလိယံသောဒ်မေသ်ဂေယံဂေယံ။ ခံတ်ထွာ။ တနာပတ်။ ဒေဒ်ကွံသ်နးယံကသ်သောဒ်မေသ်ဂေယံဂေယံ။ လံယံပလောလ်ဒေဒ်သောဒ်ဝဲမံယံကစသ်။ နံသံစသ်နေတ်။ ဒေဒ်ဂုသ်သီပိုဒ်စိုတ်သောဒ်မယံသဒ်။ ညီငွေဒ်ဝဲမေသ်ဒေဒ်။ ဘတ်ဟီယွဲဒ်ဆံယံပလ်ရုံလ်သဒ်ခယံတယံအီယံ။ ဒေဒ်တသ်အုတ်

တပးယံတဖုးတဘတ်သဲယံဆံယံလဲယံဝဲနေတ်မံယံပလ်ပနံတလီမေသလံယံ. ရှံဒ်ထံတ်ဝဲလံယံ.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်. ဒးဒ်အဒိုအူပမယ်(၉)မျိုရှံဒ်ထံတ်ဝဲဘွံ. အဒိုအူပမယ်ရှံဒ်ထံတ်မေဝီယံဝဲတဘွံဟံတ်ခိုတ်ဟိုဒ်ဝဲထံဘိုလံယံ. ခံတ်ထွာအဒိုအူပမယ်. တနာပတ်အဒိုအူပမယ်. တသ်အုတ်တပးယံအဒိုအူပမယ်. ရှံဒ်ဖှာထံတ်ဝဲဘွံ. ပူထူစေယံနဲသံသံဖုညာကးယံ သဒ်တနေသ်. မဲလ်ထီလံယံစုဝဲလံယံ. ယဟာတယ်ပိုတ်ကိုယ်သေတ်ဖုညာ. တရာသယ်ဝေယံကဒ်. ကဲထံတ်နေသ်ဝဲဒတ်လံယံ.

ဒေဒ်အီယံမံယံ. နံသ်စသ်ပလ်သဒ်ဂေသ်ကျိယံ. ပတီရှံဒ်ပျဒ်ဝဲခါ. ပလ်ဒုတ်ဒါနဲသံသံဖို. ဒံတဂယ်ကိုသ်သွဒ်. ကပွံယံထံတ်ဝဲ. နဲသံသံဖိုနေတ်. လုံကစသ်ယွယ်မဲလ်ညာ. ကြလ်လံယံသဒ်. နံသ်စသ်စိုဒ်စွဲတဲကမတ်ဘတ်အပျီဒ်. ဒုတ်လံယံအုတ်ခတ်. ရှံဒ်ထံတ်ဃေကညာဝဲလံယံ.

ကစသ်ယွယ်နေတ်.

ဖိုအဲတ်. သာရိပုတ္တရာဇံ.

မေသ်ဝဲနဲသံသံဖိုနဝီသဒ်စူယံကေယံဇံယံ. နမေတဝီသဒ်စူယံမံယံ.

မေသ်ဝဲနဲသံသံဖို. ခိုတ်ကဒိုနွီကေလံယံဘွဲဒ်ကသဲတ်ဖဒ်ဝဲမံယံတဲဘွံ.

(အရှင်သာရိပုတ္တရာမထေရ်) နေတ်. ဆိတ်နံယံတစံယံခံတ်လုံနဲသံသံဖိုမဲလ်ညာဘာထံတ်ဝဲ.

ကစသ်ဇံ.

ကစသ်ပွဲသ်နေတ်. မေသ်ဝဲကစသ်ဖံခိုတ်ဝီသဒ်စူယံဝဲလီ. မေသ်ဒေါဒ်ကစသ်ပွဲသ်. အပျီဒ်မေအိုတ်မံယံ. ဝီသဒ်စူယံနေလသ်ကစသ်ပွဲသ်မံယံ. နေတ်ဘွံနဲသံသံဖုညာ.

နဲသံသေတ်ဇံ.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်. ထိုတ်တတြိယံတကဲမေသ်ဝဲကူသ်ဘျုဒ်တကုဒ်. ကွသ်ထီလသ်မံယံ. အံတ်လီတ်စိုဒ်စွဲတဲမေသ်ဝဲ. နဲသံသံဖိုဖံခိုတ်. တစဲဒ်ဖိုမဒ်တသဒ်ထံတ်ဝဲအပျေတ်. ဆိတ်နံယံတစံယံခံတ်. ဘာထံတ်. ဃေကညာကဒါဝဲဒေဒ်. အံတ်အိုဒ်ပတြးယံတဲဝဲပြဒ်ပြဒ်လံယံ. ကစသ်ယွယ်နေတ်.

နဲသံသံသေတ်အံတ်အိုဒ်ပတြးယံဝဲတသ်တဲ. ဟူဘတ်သီတ်ညာကံတ်စဒ်ကွသ်ဝဲဝီယံ.

ဖိုအဲတ်နဲသံသံသေတ်ဇံ.

ဒးဒ်မဒုသုအိုတ်တဲဖိုတ်ဝဲလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

အံတ်အိုတ်ပတြးယံတဲဝဲ (အရှင်သာရိပုတ္တရာမထေရ်မြတ်)

ကူသ်ဘျံဒ်ဒိုတ်တကွဒ်မေသ်လံယံကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ဒေဒ်ဝဲယဖိုခွါ (အရှင်သာရိပုတ္တရာ) သောဒ်. ပံညာအိုတ်အရိယယ်ပိုတ်ကိုယ်
 နေတ်. သဒ်သေတောသဒ်လိုဝ်ဒ်တအိုတ်ဝဲလးယံ. ယဖိုခွါ (အရှင်သာရိပုတ္တရာ)
 နေတ်. ဒေဒ်ဟံတ်ဒိုတ်သောဒ်. ဂးသ်ကွးယံတီယံကျီယံ. ပလ်သဒ်အိုတ်ဝဲလံယံ.
 ဂးသ်ကွးယံဘောဒ်ဆးထးတ်သဒ်မေသ်ဝဲ. ဒေဒ်လးသ်တးတ်သောဒ်. တနောဒ်
 ဟိုဒ်ဝ်ဒ်တအိုတ်ဂးသ်ကွးယံဝဲဒတ်လံယံ. ဒေဒ်ဝဲထီရီကမာပူယံဒိုသောဒ်. ခုတ်
 ကဘဒ်သဒ်ရီဝါအိုတ်ဝဲလံယံတဲဝီယံလုံဖံလလ်မေဒ်တေယံသနယ်တံယံဟောဖှာ
 ဝဲဒတ်လံယံ.

အနေဒ်ချီဒ်မေဒ်တေယံသနယ်တံယံ

ပထဝီ သမော နော ပိရုဇ္ဈတိ၊

ဣန္ဒြိယုပမော တာဒိ သုဗ္ဗတော။

ရဟဒေါ စ အပေတကဒ္ဒမော၊

သံသာရာ နဘဝန္တိ တာဒိနော။

အခဲလုံပကညံ ... ဒေဒ်ဟံတ်ဒိုတ်သောဒ်. သဒ်တူသ်ကံယံတသ်ကဲအိုတ်ဝဲဒေဒ်
 ကြယ်တးတ်သောဒ်. သဒ်တနောဒ်ဟိုဒ်ဝ်ဒ်တအိုတ်. (တာဒိ
 ဂုဏ်) ကူလးဒးဒ်ပွဲယံ. ဂေယံဝါအကျေဒ်အိုတ်ဝဲပိုတ်ကိုယ်
 နေတ်. ဒးဒ်သဒ်ထံတ်. တသ်ထံဒါတောသဒ်တအိုတ်.
 ကပေလ်ပူယံရီ. ဒေဒ်ထီကမောသောဒ်. ကီလေယံသယ်
 ကပေလ်တအိုတ်ဝဲလးယံ. ဘတ်ဝေသ်ဝံယံကျေယံလီယံဝဲ
 သယ်သယ်ပူယံတအိုတ်လးယံလံယံ.

မေသ်ဝဲမေဒ်တေယံသနယ်တံယံကတးသ်ဘျံ. သံကမူးသ်ခွီကလဒ်နေတ်ဒးဒ်
 (ပဋိသမ္ဘိဒါ) လွီသ်ပါတဘျံ. တုယံဝဲလုံအရဟတ္တဒ်ဖိုလ်လံယံ.

(အရှင်သာရိပုတ္တရာ) ပလ်သဒ်သေဗိုဒ်ထူဒ်ဝီယံလီ



(၇)

(ကောသမ္ဘိပြည်သား . တိဿမထေရ်) ပွဲသ်တပွဲဖိုခိုဒ်ထွန်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျပျူဒ်ဝဲ (ကောသမ္ဘိပြည်သား တိဿမထေရ်) ပွဲသ်တပွဲဖိုဃို.
(သန္တ တဿမနံဟောတိ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသ်

(ကောသမ္ဘိပြည်သားတိဿမထေရ်)

(ကောသမ္ဘိပြည်သား) ပွယ်တဂယ်နေတ်. လုံကစသ်ယွယ်. သယ်သနယ်ပူယ်.
နံလ်လံယ်ကဲတပွဲနဲသ်သံဝီယံဘွံ. ကောဒ်ဝဲမီယံလုံ (ကောသမ္ဘိပြည်သား
တိဿမထေရ်) အိုတ် (ကောသမ္ဘိ) ကံသ် (တိဿမထေရ်) ပွယ်ကောဒ်ဒေဒ်နေတ်
လံယ်.

မေသ်ဝဲ (တိဿမထေရ်) နေတ်နံလ်ဝံသ်လုံ (ကောသမ္ဘိ) ကံသ်တုယ်ဝံသ်
ထွဲဒ်ဘွံ.

တကတ်ဖုညာ. (တိစိဝရိတ်) တသ်ဘံဒးဒ်ထောပဒ်တံလဲထီထံတ်ဟဲစောလ်
ဝီယံပလ်ဝဲလုံ (မထေရ်) ခံတ်ထေဒ်နေတ်လံယ်.

တကတ်ဇုံ. တသ်တကူဒ်အီယံမေသ်မဒုလဲတ်.

ကစသ်ဇုံ. မေသ်ကစသ်နေတ်. နံလ်ကဒ်ဝတ်လုံ. ကစသ်ပွဲသ်သေတ်ဖျသ်
လံယ်ကစသ်ဒတ်လုံ. နံလ်ဝံသ်ကစသ်ပွဲသ်သေတ်ဖျသ်ဖုညာ. တုယ်လုံဝံသ်ထွဲဒ်

ခါဘုံ. ဒေဒိဝဲလဒိလယ်ပဒိကြးဒိဘတ်နေသ်ထဲဒိဝဲလံယ်.

ကစသ်နေတ်မံယ်.

မေသိဝဲတသ်ဘူတ်ဝိဒိထူဒိတကုဒိ. တူသ်လောလ်လူယ်ခယ်နေလသ်တကေယ်.

တကတ်သေတ်ဇုံ.

အိုတ်ဒတ်ဝဲမံယ်.

မေသိဝဲတသ်ဘူတ်ဝိဒိထူဒိတကုဒိ. ယဝဲတသ်လိုတ်တအိုတ်လံယ်.

ဘတ်မဒု. ကစသ်တသ်လိုတ်တအိုတ်ဝဲလဲတ်ကစသ်.

တကတ်ဇုံ.

လုံယအိုတ်တသ်ဘူတ်ဝိဒိထူဒိ. ကြးဒိဘတ်ရဲသ်ကွဲယ်မယ်ဝဲ. တပွဲဖိုသေတ်တအိုတ်ဃိုတမိုတ်ဟီတူလောလ်သဒိမေသိဝဲလံယ်.

မေဒေဒိနေတ်. ကစသ်ပွဲသ်ဖိုခွါဆေဒိလုံကစသ်အိုတ်ကပွဲဒုံဒိကဲနေတပွဲမံယ်ကစသ်. တကတ်ပတီရှံဒိထံတ်. တိဿမထေရ်. တူသ်လောလ်လဲဒိခတ်ဝဲဒတ်လံယ်.

(ခုနစ်နှစ်သားရဟန္တာ) တပွဲဖို

တကတ်နေတ်. အိုတ်ဒေဒိဝဲနွီနိုတ်. နံသ်စသ်ဖိုခွါဆေဒိ. ကဒုံဒိကဲတပွဲဂံသ်. ပလံသ်ဟဲရှးအဒိထံဝဲလုံမထေရ်အိုတ်လံယ်.

(တိဿမထေရ်) နေတ်. မယ်လိုနေဝဲ (တစပဉ္စကကမ္မဋ္ဌာန်း) လူယ်လံယ်ခိုတ်မယ်တပွဲနေဝဲလံယ်.

လူယ်ခိုတ်ဝီယ်တဘုံဃံ. တပွဲဖိုနေတ်ကဲထံတ်ဝဲ (ပဋိသမ္ဘိဒါပတ္တရဟန္တာ) လံယ်. (တိဿမထေရ်) နေတ်မယ်တပွဲဖိုသတ်ဝီယ်. အိုတ်ဝဲလုံ (ကေသာမ္ဘိ) ကံသ်တဆီယဲသ်သံဝီယ်ဘုံ. ကဘာကစသ်ယွယ်ဂံသ်. မးတပွဲဖိုဟီထံတ်. ပျီဒိစီပရေတ်ခယယ်ဝီယ်. ဟဲဝဲလုံသယ်ဂူတ္တိဒိလံယ်.

ကွဲတံယ်နုလ်လံယ်အိုတ်ဘွေဒိဝဲလုံဖျသ်တဖူးတ်. မိဝဲတနယ်လံယ်. တုယ်ဖျသ်ဘုံတပွဲဖိုနေတ်. ဥပဇ္ဈယ်တရတ်ဂံသ်လံသ်ဒါ. ရဲသ်ကွဲယ်မယ်နေဝဲလံယ်. ဖဲရဲသ်ကွဲယ်ပျေတ်လံယ်ခါ. မုသ်ဟာဝဲလံယ်. နံသ်စသ်ဂံသ်. ပလံသ်ဒါလံသ်. ခါဆးကတံသ်တအိုတ်ဝဲလးယ်လံယ်.

(တိဿမထေရ်) နေတ်. တဲဝဲတပွဲဖို.

တပွဲဖိုဇုံ.

နပျေတ်ကတံယရဲသ်ကွဲယဒါဝဲနလံသ်ဝီယလီဇေယံစဒဲလံယံ.

ကစသ်ပွဲသ်ဂံသ်.ရဲသ်ကွဲယဒါလံယံ. ခါဆးကတံသ်တအိုတ်ဝဲလးယံလံယံကစသ်
မေဒေဒ်နေတ်တပွဲဖို.

လုံခါပူယမီဖဲယဂံယံထေဒ်အီယံ. ဖဲတသ်လံသ်ဟဲဝဲတတုယနံဘွံ. မေသ်ဝဲနဲ
တပွဲဖိုမေမီလုံတသ်ခွးကဖွတ်နဒဲမံယံ.

မေသ်ကစသ်.

တုယလုံခါဘတ်မီဘွံ. ကောဒ်တပွဲဖိုဝတ်နံလ်လုံခါပူယလံယံ.

(တိဿမထေရ်) နေတ်မေသ်ဒေဒ်ဝဲပူထူစေယံဃို. မီနံယံလံသ်မီခိုတ်တဘွံဃံ
မီမတ်ဝဲသဒ်လံယံ. တပွဲဖိုဆိုမိုတ်ဝဲဒတ်. ယယံနေတ်. ဒးဒ်ဥပဇ္ဈယ်တရတ်မေသ်ဝဲ
(သဟဿေယျအာပတ်) ကဘတ်သေဒ်ယံဒဲလံယံ. တနယံအီယံ. ယတမီဝဲ.
ကဆိတ်နံယံအိုတ်. ဒံနယံတုယမုသ်ဝါလံယံ. ဆိုမိုတ်ဝီယံ. လုံကဋေတ်ဂံယံထေဒ်
ဆိတ်နံယံကဝံယံကိတ်ဝဲဒတ်လံယံ.

မဲလ်ဘွံတ်တပယ်ဝဲတပွဲဖို

တုယတကွတ်မုသ်ခါဘွံ. (တိဿမထေရ်) မီဝဲယံထးတ်နံတ်သဒ်. မးတပွဲဖိုထွန်
လုံတသ်ခွး. ခါဘတ်လီ. ဆိုမိုတ်ဝီယံ. ပလ်ဝဲဒတ်ကဋေတ်ကပယ်. နံတ်ဝီသ်သုတ်.
ဟိဖံတ်ထံတ်နေဝဲ. ကဒိုတကွောလ်သံတ်ခွံတ်. ဖံတ်ထံတ်နံတ်ဝီသ်သုတ်.

တပွဲဖိုဇုံ.

ထွန်လုံတသ်ခွးဘတ်လီ. တဲဝဲ. နံတ်ဝီသ်သုတ်အဘို. ဒိုဆဲဒ်ဘတ်တို.

တပွဲဖိုမဲလ်ခီဘွံတ်ဝဲဒတ်. တပွဲဖို. စဒ်ပတီရံဒဲဝဲ.

ဂေသ်ကျိယံ. အကျဲကေဒ်စဒ်. အိုတ်ဒေဒ်လဲတ်ကစသ်.

တပွဲဖိုဇုံ.

ထွန်ထံတ်လဲယံလုံတသ်ခွးမေခွေဇံယံ.

ကစသ်ပွဲသ်. မဲလ်ခီဘွံတ်တပယ်လီ. တပတီရံဒ်ကဒါဝဲ. ဒးဒ်စုတပယ်. ကဒ်
ဘးမဲလ်ခီ. ထွန်လုံတသ်ခွးလံယံ.

တုယမုသ်ဝါ. ပျုဒ်စုဒ်မယ်ဝဲ. ဝိုဒ်ခိုတ်ဆေဒ်ခါနသ်ကေ. မဲလ်ဘွံတ်လီ. တက
အုကညံယံဝဲ. ကဒ်ဘးတီသ်မဲလ်ခီတပယ်. အိုတ်တံသ်စုတပယ်. ခွဲဝဲဖျသ်ပူယနံလ်
ခွဲဝဲ. ကူဋီယံပူယံ. တေဆံနေထီပွသ်မဲလ်. ထီသေစုခံတ်ဝီယံ. စိတ်လံယံခွဲပွဲဝဲ.
ဖျသ်ကရးသ်ပူယံ. ဥပဇ္ဈယ်တရတ်ဂဲယံထးတ်ဘွံ.

တပွဲဖိုနေတ်.

ဒးဒ်စုတပယ်ကဒ်နေတပူယ်လံယ်.

တရတ်ခံ.

တပွဲဖိုဇုံ.

နယ်နေတ်လုံဥပဇ္ဈယ်တရတ်ဖံခိုတ်. ဘတ်မယ်ပျူဒ်ကျေဒ်ဝိုဒ်.

နတမယ်လိုဘတ်ဝဲလံတ်ဇေယ်. ဒးဒ်စုတပယ်. ကဒ်နေဥပဇ္ဈယ်တပူယ်. တကြးဒ်
တမေသ်ဝဲလံတ်တဲဝဲဒတ်မံယ်. မေသ်ကစသ်. ဒးဒ်စုတပယ်. တကြးဒ်ဝဲနေတ်.
ကစသ်ပွဲသ်သီတ်ညာကစံဒ်. သီတ်ညာနသ်ကေ. ကစသ်ပွဲသ်စုဝဲတပယ်တခွဲဒ်
အိုတ်ဝဲယိုမေသ်ဝဲဒးဒ်စုတပယ်ကဒ်ဘတ်ဝဲလံယ်ကစသ်.

တပွဲဖိုဇုံ.

ဘတ်မဉ်နစုဝဲတပယ်တအိုတ်ခံဝဲလဲတ်. စဒ်ဝဲဒတ်.

နေတ်ဘွံမဒ်. ကဲသဒ်ဂေသ်ကျိယ်ခဲလးသ်. တပွဲဖိုပတီရှံဒ်ပျဒ်ကဒါဝဲလံယ်.
သီတ်ညာဂေသ်ကျိယ်. ခဲလးသ်ဝီယ်ဘွံ.

(တိဿမထေရ်) နေတ်. ဖုံဒ်တနေသ်ထံတ်ဝဲ.

တပွဲဖိုဇုံ.

ယယ်နေတ်. တသ်ဝီဃးပလးမယ်ကမတ်ဘတ်လီ. တဲဝီယ်.

ဆိတ်နံယ်တစံယ်ခံတ်လုံ. တပွဲဖိုခံတ်ထေဒ်.

(ခမာဟိမေ သဗ္ဗရိသနာဟမေတံ ဇာနာမိ အဝဿယောမေဟောတိ)

အခဲလုံပကညံ ... တူသ်ကံယ်သဒ်ကဲအိုတ်. သူယ်တောယ်ကံတပွဲဖိုဇုံတသီတ်
ညာဝဲအလဲဒ်. ပလးမယ်ကမတ်ဘတ်ဝဲ. ယယ်တရတ်
တဝယ်ဖံခိုတ်. ဝီသဒ်စူယ်ကေယ်မံယ်. ယယ်နေတ်.
မေသ်ဝဲတပွဲဖိုမဲလ်ဘွံတ်ဂေသ်ကျိယ်. လိုဝဒ်တသီတ်ညာဝဲ
လံယ်. သူယ်တံယ်ကံအဝဲသ်မေသ်ဝဲနေတပွဲဖိုဇုံ. မေသ်ဝဲယယ်
တရတ်. အာကိုဒိုတနေသ်သဒ်ပတံသ်ကဲထံတ်ကေယ်ဇံယ်.
ဘာလံယ်ဝိုယ်ချဒ်ဃေကညာဝဲလံယ်.

ကစသ်ဇုံ. ကစသ်ပွဲသ်. ပတီရှံဒ်ပျဒ်ဝဲ. ကဲသဒ်ဂေသ်ကျိယ်. ခဲလးသ်နေတ်
မံယ်. မေသ်ဝဲကစသ်. ဝိုယ်ချဒ်ဘာလံယ်. ကစသ်ပွဲသ်ဂံသ်. ပလံသ်ရှံဒ်ပျဒ်ဝဲ
တမေသ်မံယ်ကစသ်. ဒေဒ်ဝဲကစသ်. သဒ်တထံတ်ဘတ်သောဒ်. ပတီရှံဒ်ပျဒ်ဝဲ
မေသ်လံယ်ကစသ်. ကဲသဒ်ခါအီယ်ကေဒ်စဒ်ဖုမံယ်. ကစသ်ဒိုတ်အပျိယ်ဇံတ်

တမေသ်. ကစသ်ပွဲသ်အပျီဒ်သေတ်တမေသ်. မေနံသ်နံသ်ထီဆဒ်. ပိုဒ်သယ်သယ်
လံယံ. မေသ်ဒတ်အပျီဒ်. မေသ်ဝဲပဒ်သဲဒ်ဒတ်. ကေဒ်စဒ်ဖုအီယံ. ကစသ်ဒိုတ်.
သဒ်တမုံသ်အိုတ်ဒတ်တဂေယံ. ကစသ်ပွဲသ်နေတ်. သဒ်အံဒ်ဝဲ. ကစသ်သဒ်တမုံသ်
ဃို. လုံခံတ်ထေဒ်ခါ. တရံဒ်ဖှာ. အိုတ်ကစုပလ်ဝဲလံယံ (တိဿမထေရ်) နေတ်
တပွဲဖိုဖျေယံတဲမုံသ်သဒ်နသ်ကေ. ဘတ်သဒ်တမုံသ်. မေသ်ပွီယံတနောဒ်ဝဲ. တပွဲ
တပွဲဖို. ဝီစောလ်လးယံဝဲပျီဒ်စီပရေတ်ခယယံ. နံသ်စသ်ကိုယ်တဲယံ. ဝီစောလ်
ထံတ်ဝဲ. ဟဲလုံကစသ်ယွယ်အိုတ်လံယံ.

ပတီရုံဒ်ဖှာကစသ်ယွယ်

ကစသ်ယွယ်နေတ်. ကွသ်ဝဲတရတ်ဒးဒ်ပွဲသ်. ဒီဂယ်သေတ်ဟဲနေတ်မံယံ.
ဆီတ်နံတ်အိုတ်ဝဲဒတ်လံယံ.

(တိဿမထေရ်) နေတ်.

ဘာလံယံကစသ်ယွယ်ဝီယံ. သဒ်မုံသ်ပးယံနိုဒ်ဆဲဒ်တဲဝဲဝီယံကတးသ်ဘွံ.
ကစသ်ယွယ်ခံ.

ဖိုအဲတ်နဲသ်သံဇုံ.

နဲဒတ်အီရိယယ်ပထဒ်. မျဒ်တဒ်ကစံဒ်လံတ်ဇေယံ. တမိယံတမျိုတခုတ်ကဘဒ်
မယ်သဒ်. တလးတလံတ်အိုတ်ဝဲဒတ်ဇေယံ. စဒ်ဝဲဒတ်လံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ပွဲသ်နေတ်. အီရိယဒ်ပထဒ်. မျဒ်တဒ်လံတ်မံယံကစသ်. တခုတ်ကဘဒ်
မယ်သဒ်တလးတလံတ်. တအိုတ်ဝဲဒတ်မံယံကစသ်. နံသ်နံသ်. ဒေဒ်ဝဲတပွဲဖို.
ဒိုတ်ထံကျိကျယ်တလးအိုတ်. တူသ်ကံယံဒတ်ကူသ်ဘျုဒ်. လးပွဲယံပွဲယံမျို. ကစသ်
ပွဲသ်တသီတ်ညာထီတ်ဖှာဖူဝဲမံယံကစသ်.

ဖိုအဲတ်နဲသ်သံဇုံ.

တပွဲဖိုအီယံ.

မေသ်မယ်ဆံယံယွဲဒ်ဝဲမဒုကေဒ်စဒ်ဒေါဒ်လဲတ်.

(တိဿမထေရ်) နေတ်.

စဒ်ထံတ်ခံတ်ထေဒ်တုယံလုံကတးသ်. ကဲသဒ်ဂေသ်ကျိယံပတီရုံဒ်ထံတ်ဝီယံဘွံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ပွဲသ်နေတ်. ကလောဒ်ဘာဃေကညာဝဲတပွဲဖိုဘွံ.

တပွဲဖိုခံ. တဲကဒါကစသ်ပွဲသ်နေတ်.

မေသ်ဝဲကဲသဒ်ကေဒ်စဒ်တကွဒ်အီယံ. တမေသ်ကစသ်အပျီဒ်. ကစသ်ပွဲသ်
သေတ်အပျီဒ်တအိုတ်. မေနံသ်နံသ်ထီဆဒ်. မေသ်ဝဲသယ်သယ်ဖွံတ်နဒ်သေတ်.
အပျီဒ်မေသ်လံယံ.

ကစသ်နေ. ဆိုမိုတ်ကိုသ်ဂံယံအိုတ်လသ်တဂေယံ. တဲမုံသ်သဒ်ရှံဒ်ပျဒ်ကဒါဝဲ
ကစသ်ပွဲသ်ဒေဒ်လံယံ. လုံကစသ်ပွဲသ်ဖံခိုတ်. တမျိုတစဲဒ်မဒ်. သဒ်ထံတ်ဖုညာ.
တပလ်အိုတ်ဖှာဝဲလံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

ကစသ်ပွဲသ်နေတ်.

ဂေသ်ကျိုယံအိုတ်ဒေဒ်ဝဲ. တူသ်ကံယံသဒ်ကဲ. ဒးဒ်ကူသ်ဘျံဒ်လးပွဲယံပွဲယံမျို
လုံညာခါတဘွံမဒ်. တထီတ်ဖူဝဲလံယံကစသ်. ရှံဒ်ဖှာဝဲဒတ်လံယံ.

(တိဿမထေရ်) ကဲထံတ်ယဟာတယ်

ကစသ်ယွယ်ခံ.

ဖိုအဲတ်နဲသ်သံဇံ.

အယ်သဝဒ်လးသ်ဝီယံယဟာတယ်ဖုညာနေတ်မံယံ. လုံမတဂယ်ဖံခိုတ်မဒ်သဒ်
ထံတ်သဒ်ဒိုတ်. ပျီဒ်မာမူဒ်တအိုတ်ဝဲလံယံ. ဂးသ်ကွးယံတီယံကျိုယံဝဲအေယံ
တရေယံ. ဂးသ်ကွးယံတီယံကျိုယံ. သဒ်အိုတ်ဝဲဒတ်လံယံတဲဝီယံလုံဖံလလ်မေဒ်
တေယံသနယ်တံယံ. ဟောဖှာဝဲဒတ်လံယံ.

အနေဒ်ချိုဒ်မေဒ်တေယံသနယ်တံယံ

သန္တံ တဿ မနံ ဟောတိ၊

သန္တာ ဝါစာစ ကမ္ပံစ။

သမ္မာ ဒညာ ဝိမုတ္တဿ၊

ဥပသန္တဿ တာဒိနော။

အခံလုံပကညံ ... သီတ်ညာထီတ်ဖှာ. တရာဂေယံဝါ. လုံကီလေယံသယ်ကွာ
ပူယံဖွံဒ်ဝီယံဝဲ. ခုတ်ကဘဒ်ဝီယံအာ. ယဟာတယ်ပိုတ်ကိုယံ
သေတ်သဒ်နေတ်. ဂးသ်ကွးယံဝဲမေသ်လံယံ. နောဒ်အမူယံ
အယယ်နံသ်စသ်အမူယံယယ်နသ်ကေ. ဂးသ်ကွးယံဝဲဒတ်
မေသ်လံယံ.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ.

(ကောသမ္ဘိပြည်သား တိဿမထေရ်) နေတ်ဒးဒ် (ပဋိသမ္ဘိဒါ) လွိသ်ပါ
တဘုံဃံတုယ်ဝဲလုံအရဟတ္တဒ်ဖိုလ်လံယ်. အိုတ်တံသ်ပွယ်အာဂယ်ဖုညာသေတ်
အဂံသ်နသ်ကေ. ကဲဘုံဒ်ဖိုတ်အိုတ်. ဟောဖွာတရာမေသ်ဝဲလံယ်.

(ကောသမ္ဘိပြည်သား တိဿမထေရ်) ပွဲသ်တပွဲမိမိန့်ထူန့်ဝီယ်လီ



(၈)

(အရှင်သာရိပုတ္တရာမထေရ်မြတ်) ဖျေဟ်ဆိုယ်ဝဲဝိဒ်ထွန်

ကစသ်ယွယ်နတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ဒေဒ်ဝဲခါပဒ်သဲဒ်ဒးဒ် (အရှင်သာရိပုတ္တရာမထေရ်မြတ်) ဖျေဟ်ဆိုယ်ဝဲတသ် တဲယို (အသဒ္ဓေါအကတညျှစ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ် လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ် အိုတ်ပွသ်ကွာနဲသ်သံသးဆိ

တဘုံခါဒေါဒ်. အိုတ်ပွသ်ကွာ. နဲသ်သံသးဆိနတ်. ကဘာကစသ်ယွယ်. ဟဲတုယ်ဖျိတ်ဝဲဒတ်. ဘာလံယ်ကစသ်ယွယ်ဝီယ်. ဆိတ်နံယ်အိုတ်ဝဲဒတ်လံယ်. ကစသ်ယွယ်နတ်.

မေသ်ဝဲအိုတ်ပွသ်ကွာ. နဲသ်သံဖုညာသေတ်ဒးဒ် (ပဋိသန္တိဒါ) တဘုံဃံကကဲ ထံတ်ယဟာတယ်. သိတ်ညာထိတ်ဖှာလံယ်ဝဲယို. ကောဒ်နဝဲ (အရှင်သာရိ ပုတ္တရာမထေရ်မြတ်) ဝီယ်.

ဖိုအဲတ် (သာရိပုတ္တရာ) ဇံ.

(သဒ္ဓိန္ဒြေ) နတ်အဘုံအာမေပွါမျာယို. နေသ်ဝဲ (အမြိုက်နိဗ္ဗာန်) အမဲ့ဒ် နတ်ဗယ်လံယ်. မေသ်အကတးသ်အိုတ်ဝဲ (အမြိုက်နိဗ္ဗာန်) အမဲ့ဒ်နတ်ဗယ် လံယ်. မေသ်ဝဲတသ်တဲ. နနသ်ဝဲဒတ်ယေ.

ဒေဝနေတိသောဒိ။

(ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ) မေသိဝံ (ဣန္ဒြေ) ယေသိပါ
နေတိ။ အကျုပ္ပုဒ်ကေယျံ။ စဒိဝံဒတိလံယံ။

ကုသဒ္ဓိတိထံယွယ်ကစသိကံဇံ၊

(သဒ္ဓိန္ဒြေ) အဘုံအာမေပျါမျာဝံနေတိနေသိဝံ (အမြိုက်နိဗ္ဗာန်) အမဲ့ဒ်နေတိ
ဗယ်လံယံမေသိအကတးသိအိုတိဝံ (အမြိုက်နိဗ္ဗာန်) အမဲ့ဒ်နေတိဗယ်လံယံ။

မေသိဝံတသိတဲလံသိကွဲ။ ကစသိပွဲသိနေတိ။ စူသိနလ်အံတိကစသိမေသိဃို။

ကဒိဟဲတုယံအိုတိဝံတမေသိ။ ဒးဒိသိတိညာတရာသေဝံပံညာဖု။ ကိုယံတဲယံ
တသိတိညာ။ တထိတိဖု။ မဲ့ဒ်မံဒ်တပျုဒ်ဘတိတသိတိညာတထိတိဖုဝံ။ ပွယ်ဖု
လံတိမံယံ။ စူသိနလ်အံတိယွယ်မေသိဝံဃို။ ကဒိတုယံဝဲလဲဒ်ခဲတိဝံတမေသိလံတိ
မံယံ ကစသိဒေဝနေတိသောဒိ (ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ)
မေသိဝံ (ဣန္ဒြေ) ယေသိပါနေတိဈေယျသိုလ်ကေယျံဝဲလံယံ။

ဟူဘတိတသိအဈေယျမေသိဝံ။ နဲသိသံဖုညာ။

(အရှင်သာရိပုတ္တရာမထေရ်) နေတိ။

လုံညာနံသိစသိဟိပလ်ဖူဝဲ (မိစ္ဆာအယူ) တစိုဒ်ဒေဝံတုယံလုံခါအိယံနသိ
ကေ။ တစူသိနလ်အံတိဒေဝံကစသိယွယ်။ တဲဝဲဒတိလံယံ။

ကဲထံတိ (ပဋိသန္တိဒါပတ္တရဟန္တာ)

နေတိဒေါဒိဘုံကစသိယွယ်ခံ။

ဖိုအဲတိနဲသိသံသေတိဇံ၊

သုတဲဖိုတိဝဲမဒုတသိတဲလဲတိ။

ယယ်ကစသိယွယ်နေတိ။

(သဒ္ဓိန္ဒြေ) စဒိထံတိ (ဣန္ဒြေ) ယေသိပါတပျါမျာဝဲ။ တပျါမျာဝဲ (သမထ
ဝိပဿနာ) တုယံမဲဒ်ဖိုလ်နေတိဗယ်ကဲ။ ပွယ်အိုတိဝဲ။ မေသိဝံတသိတဲနေတိ။

ဖိုအဲတိ။ သာရိပုတ္တရာဇံ၊ နနသိအံတိဝဲဇေယျံ။ စဒိဝံနေတိမံယံ။

မေသိဝံ (သာရိပုတ္တရာ) ခံ။

မေသိဒေဝံ။ အချေအယယ်မယ်သဒိ။ ပွယ်မဲ့ဒ်မံဒ်ပျုဒ်။ ပိုတိကိုယံအိုတိ
နေတိ။ တမေသိနလ်အံတိဝဲမံယံ။ ကေယျံပတီရုံဒိထံတိကဒါဝဲမေသိလံယံ။

ယယ်ကစသိယွယ်တဲဃို။ စူသိနလ်အံတိဝဲတမေသိ။ ကိုယံတဲယံသိတိညာပလ်
ဝီယံလီမေသိဃို။ စူသိနလ်အံတိတဲဝဲ။ ဒေဝနေတိမေသိလံယံ။

တနေသ်အကျို. အကျိုတအိုတ်. မေတဲဝဲဒေဒ်နေတ်မံယ်. တစူသ်နလ်အံတ်
ဝဲမေသ်လံယ်တမေသ်လုံ (ဘုရား.တရား.သံဃာ) ယတနယ်သးပါ. ကူသ်ဘျဲဒ်
နေတ်. တစူသ်နလ်တဲဝဲတမေသ်. မေနံသ်နံသ်မံယ် (အရှင်သာရိပုတ္တရာ) နံသ်
စသ်နေသ်ပလ်ဝဲ. ဈယ်မဲဒ်ဖိုလ်တရာဖုညာ. စူသ်နလ်အံတ်ပွယ်ဃို. နေသ်ဘတ်
ဝဲတမေသ်. ဃိုနေတ်မံယ်. ကဲဒ်ယဲဒ်ရှိဒ်ချဲဒ်ဒုတ်ဒွဲတ်ဝဲ (အရှင်သာရိပုတ္တရာ)
တသေမံယ်တဲဝဲဝိယ်လုံဖံလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲလံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

အသဒွေါ အကတညူစ၊

သန္တိစ္ဆေဒေါ စ ယောနရော။

ဟတာဝ ကာသော ဝန္တာသော၊

သဝေ ဥတ္တမ ပေါရိသော။

အခံလုံပကညံ ... လုံတဲတးတစူသ်နလ်ဝဲ. ပွယ်နေတ်မေသ်ဂေယ်ဂေယ်.
တမယ်ကဲထံတ်နေ. မူယ်လဒ်အိုတ်ပလ်တရာ. နေတ်ဗယ်
သီတ်ညာဝဲပွယ်မေသ်ဂေယ်. သယ်သယ်ဝိုဒ်အဆဲဒ်ပျဲဒ်ဝဲ.
ပွယ်နေတ်မေသ်ဂေယ်ဂေယ်ကယ်အကျိုဟေတ်. ခွေဒ်ပဲယ်
ဒံတ်ဝိယ်ဝဲပွယ်နေတ်မေသ်ဂေယ်ဂေယ်တနယ်ခဲလးလ်.
ထုပွဲလ်ဘောဒ်ကွေလ်ဝိယ်ဝဲပွယ်နေတ်မေသ်ဂေယ်ဂေယ်
နံသ်နံသ်ထီဆဒ်. အမျဲဒ်ကတးသ်ပေါလ်ခွါ ယဟာတယ်
နေတ်မေသ်ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ. အိုတ်တသ်ခဲကွာနဲသ်သးဆီ
ဖုညာကဲထံတ်ဝဲ (ပဋိသန္တိဒါပတ္တရဟန္တာ) လံယ်.

အိုတ်ပွယ်အာဂယ်ဖုညာသေတ်နသ်ကေ. အဘျဲဒ်ဖိုတ်အိုတ်ဟောဖှာတရာ
ကဲထံတ်ဝဲမေသ်လံယ်.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) မျေယ်ဆိုယ်ဝဲဝိုဒ်ထူဒ်ဝိယ်လီ



(၉)

အိုတ်ရှဲပွသ်ကွာ (ရေဝတ) ဝိဒ်ထွဒ်

ကစသ်ယွယ်နတ်. သယ်ဝူထွဒ်ကံသ်စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ဒေဒ်ဝဲခါ. အကံပျုဒ်ဝဲအိုတ်ရှဲပွသ်ကွာ (ရေဝတ) တပွဲဖိုယို (ဂါမေဝါယဒါဝါရညေ)
စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်. ဟောဖွာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသ် ပုသ်ဒါ (ရေဝတ) ပေါလ်ခွါမို

(အရှင်သာရိပုတ္တရာမထေရ်) နတ်. ဃောဒ်ဆီခွီကတံ. ပျိဒ်စိတကွဒ်. စိုဒ်
လိုဒ်ပလ်တံသ်. ကဲထံတ်နဲသ်သံဝိယ်လံသ်ခီ. (စာလာ. ဥပစာလာ. သီသူပစာလာ)
မေသ်ဝဲပုသ်မုတ်သးဂယ်. (စုန္ဒ. ဥပသေန) မေသ်ဝဲပုသ်ဒေခွါခီဂယ်. လုံကစသ်
ယွယ်. သယ်သနယ်ပူယ်. ဒုံဒ်ကဲဝဲနဲသ်သံလံယ်. ပုသ်တဒါမေသ်ဝဲ(ရေဝတ) ပေါလ်
ခွါဖိုတဂယ်လံယ်. အိုတ်တံသ်ကေယ်လုံဟိတ်နတ်ဘွံ. မိုဒိုတ် (ရူပသာရိပုဏ္ဏားမ
ကြီး) ဆိုမိုတ်ဝဲလီ.

ယဖိုခွါဒိုတ် (ဥပတိဿ) နတ်. စိုဒ်လိုဒ်ဝဲပျိဒ်စိတကွဒ်ဝိယ်. ထွဒ်ထံတ်ကညံ
ကွာကဲဝဲသံခါဝိယ်ဘွံ. ပုသ်မုတ်သးဂယ်ဒးဒ်. ပုသ်ဒေခွါခီဂယ်လးသ်ဒုံဒ်ကဲဝဲနဲသ်
သံလံယ်. အိုတ်တံသ်ကေယ်လုံဟိတ်ဖိုတဒါ (ရေဝတ) တဂယ်လံယ်.

ဖိုတဒါ (ရေဝတ) သေတ်နသ်ကေ. မေကဲဝဲနဲသ်သံ. ဝဲသေတ်ပျိဒ်စိတကွဒ်.
ပွယ်ကတံယ်တအိုတ်. ကဟဒ်ဂံယ်ခံလံဝဲမံယ်. ဝဲသေတ်မုသ်ဘိုမျိုနွယ်သေတ်.

ကထံတ်တဲလ်လံယ်မသ်ဝဲလံယ်. ဖိုခွါ (ရေဝတ) လုံနံသ်ဆေဒ်ခါ. မေတေဖုံကွေလ်
မဒ်ကကြးဒ်လံယ်ဆိုမိုတ်ပလ်ဝဲဒတ်လံယ်.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) နသ်ကေ. တဲပလ်ဝဲနဲသ်သံသေတ်ဖုညာ.
နဲသ်သံသေတ်ဇုံ.

ပုသ်တဒါ (ရေဝတ)

မိုတ်ကဲသဒ်တပွဲနဲသ်သံ. မေဟဲဝဲနေတ်မံယ်. တုယ်တဘုံဃံမယ်တပွဲနေဇံယ်.
မေသ်ဝဲယမိုသ်သေတ်တကွဒ်. (မိစ္ဆာဒိဋ္ဌိ) ဖုညာမေသ်ဝဲလံယ်. လုံမိုပါသေတ်
အိုတ်တလိုတ်စဒ်ဝဲမေသ်လံယ်. တလိုတ်ဃေခွေဒ်ဝဲ. မေသ်ဝဲယယ်လံယ်. ပုသ်
တဒါ (ရေဝတ) မိုသ်ပသ်မေသ်ဝဲ. ယခွေဒ်ပုဗ္ဗဒ်ပလ်ကစံဒ်လီ. တိုသ်နံသ်ပလ်
ဇံယ်. ပလံသ်ကျိယ်တဲပလ်ဝဲလံယ်.

ရေဝတ . တေဖုံသဒ်

မိုဒိုတ် (ရူပသာရိပုဏ္ဏားမကြီး) နေတ်.

မေသ်ဝဲဖိုတဒါ (ရေဝတ) အိုတ်ဒေဒ်ဝဲနွီနိုတ်မေသ်နသ်ကေ. တေဖုံကွေလ်
ဝဲလံယ်. ဒးဒ်နံသ်စသ်သေတ်. မျီဇေဒ်ဒေဒ်သောဒ်ဝဲ. မုတ်ဖိုတဂယ်. ဃေတဲပလ်
ဝဲလံယ်. သဒ်မဒ်ပလ်နိုယ်သံဝီယ်လီ. သဒ်မဒ်ပလ်နိုယ်သံဘတ်ဘုံ.

ဒုံဒ်ကူကယ်ဂေယ်ဝါထံတ်ဝဲ (ရေဝတ) ဖိုခွါတဒါဝီယ်. တပူယ်ဃံဒးဒ်ခေပွယ်
ဟဲရှးဝဲလုံမုတ်ဖိုမိုသ်ပသ်ဟိတ်လံယ်. ဒီပယ်လးသ်ဆွေယ်မျိုသေတ်ခးတ်သဒ်
ပလ်ဃုံလ်စုလုံ. တလူထူပူယ်ဝီယ်. တေဖုံကွေလ်ဝဲ. မုတ်ဖိုဆွေယ်မျိုသေတ်ဖုတဲဝဲ.
မုတ်ဖိုနေတ်.

ဖိုအဲတ်မုတ်ဇုံ.

နကွသ်လုံ. နဖီမိုသ်ပွသ်. မျဲဒ်မေ့ယ်ကိုယ်တွေဒ်တရာနေတ်. ဒေဒ်ဝဲနဖီမိုသ်
ပွသ်သောဒ်. သဒ်နိုတ်ကးအိုတ်ထံဒတ်တဲဝဲလံယ်.

(ရေဝတ) ပေါလ်ခွါဖိုခံ.

ဖီမျဲဒ်မေ့ယ်ကိုယ်တွေဒ်တရာနေတ်. မေသ်မဒုလဲတ်ဆိုမိုတ်ဝီယ်ဘုံ.

တသ်လုံဖီမိုသ်ပွသ်နေတ်. မေသ်မဒုလဲတ်. စဒ်ဝဲဒတ်လံယ်.

ဖိုအဲတ် (ရေဝတ) ဇုံ.

ပွယ်ကောဒ်ဖီမိုသ်ပွသ်နေတ်. မေသ်နတထိတ်ဝဲလံယ်. သဒ်နိုတ်အိုတ်တက
ယယ်ဒီဆီလီ. မဲတအိုတ်လးယ်ဝဲ. ခိုတ်သတ်ဃီဝါလးသ်လီ. ဘေတ်သွေဒ်ကုသွေဒ်

ဝဲလးသ်လီ. ဒးဒ်မဲတ်သူဃိတ်ယုဒ်တယုယိဉ်. ဒိုတ်တသ်လသ်အးဝဲလီ. ပျိသ်
ဆုဒ်တကိုဒ်ဝဲလီနတ်မံယ်. တသ်သဒ်ပွသ်အိယ်လံယ်. မုတ်ဖိုဖီမိုသ်ပွသ်မေသ်
ဝဲလံယ်.

ဒေဒ်လဲတ်မံယ်. ပါသေတ်ဇု.

မုတ်ဖိုအိယ်နသ်ကေ.

သဒ်နိတ်မေကးထံဘိုဝဲမံယ်.

ဒေဒ်ဝဲအဖီမိုသ်ပွသ်သောဒ်. တလံယ်ဆံဘတ်ကဲထံတ်ဝဲလံတ်မံယ်.

(ရေဝတ) ပေါလ်ခွါဖို. ဆိုမိုတ်ထံတ်ဝဲ.

မေသ်ဝဲရုံလ်ခယ်တယ်ကိုယ်အိယ်နသ်ကေ. တသ်ပွသ်မယ်ဒးတ်. မေဘတ်
တူသ်ကံယ်သဒ်နတ်. ဒေဒ်အိယ်သောဒ်. ဖံဒ်ပျယ်လံယ်သုဒ်ကဲထံတ်ဝဲမံယ်.

ယဝဲသ်ဒိုတ် (ဥပတိဿ) နတ်မေသ်ဝဲဂေသ်ကျိယ်တကုဒ်. ကစံတ်ထီသိတ်
ညာဘတ်ဝဲလံယ်. ယယ်နသ်ကေ. ဖဲတနီယ်ညာအိယ်. စိတ်ဖှောဒ်ဝီယ်. ကဲနဲသ်
သံမဒ်ကကြးဒ်ဝဲမေသ်လံယ်.

တေဖုံသဒ်ဝီယ်ကစံဒ်ဘုံ.

ပေါလ်ခွါဖိုနတ်. ဒးဒ်မုတ်ဖိုပွဲဒးဒ်ဝဲလေတ်တခိုတ်ဃံစောလ်လဲယ်ဝဲလံယ်.

(ရေဝတ) မိုတ်ကဲသဒ်နဲသ်သံ

တုယ်လုံလဲယ်ဘတ်ဝဲ. ယီယ်ထံတ်တဘုံ.

(ရေဝတ) ပေါလ်ခွါဖို. တဲလုံကလဲယ်ဟဒ်တသ်လံသ်ခီ. အဃးအကျ်ပျဒ်ဝဲ.
ပတုံလ်နေလေတ်တစိုယ်ဖို. ယကလဲယ်ဟဒ်ဘတ်သဒ်. တသ်လံသ်ခီအဃးလဲယ်
မေဝီယ်. ယကဟာကေယ်ကဒါဝဲလံယ်. တဲဝီယ်. စိတ်လံယ်လုံလေတ်ပူယ်. နုံလ်လုံ
တပှောလ်ပူယ်. အိုတ်ယေလ်ဝဲဝီယ်. ဟာကေယ်ကဒါဝဲ. လဲယ်ဒေါဒ်ဆူညာ
တုယ်လုံယေလ်ထံတ်ဒေါဒ်ဘုံ. ဒေဒ်ဝဲလုံညာတးအကျ်ပျဒ်စိတ်လံယ်ဒေါဒ်ဝဲ.
ဝတ်နုံလ်တပှောလ်ပူယ်. အိုတ်ယေလ်ဝဲဝီယ်. ဟာကေယ်ကဒါ. ပွယ်လဲယ်ရှးတသ်
ဆွေယ်မျိုသေတ်ဖုညာ.

ဖိုသတ်ဝဲအိယ်. မေသ်ဝဲမိုတ်လဲယ်သဒ်. တသ်ဃးကွးကွးကဘတ်မေသ်လံယ်
ဆိုမိုတ်ဝဲဒတ်. တလူလဒ်ပဒ်ကာ. တပွဲခေါဒ်လးယ်ဝဲပလ်အိုတ်ထံဝဲလံယ်. လဲယ်
ဒေါဒ်ဆူညာတုယ်ယီယ်ထံတ်ဘုံ.

(ရေဝတ) ပေါလ်ခွါဖို. အကျပ်ပျဉ်ကေဒ်စဒ်တမိယ်ဝီယ်. စိတ်လံယ်ဒေါဒ်
လေတ်ပူယ်. သုလဲယ်ပလ်စးယ်. ဒးဒ်လေတ်လုံညာ. လုံဒီယကလူယ်ပျလ်ထွဲဝဲ
ကဘဲဒ်ဘဲဒ်. တဲဝီယ်. လုံတပှောင်တဖူးတ်ပူယ်နုလ်လံယ်ဒေါဒ်ဝဲ.

ဆွယ်မျိုသေတ်ခံ. ဆိုမိုတ်ဝဲ (ရေဝတ) ပေါလ်ခွါဖိုကဟဲလူယ်ပျလ်ကေယ်ဃို
နံထံတ်လေတ်လဲယ်ဝဲ. လေတ်စဒ်ထွဲဒ်ဘွံ. တမံဃံ (ရေဝတ) ပေါလ်ခွါဖို.
စိတ်ဖှောဒ်ဝဲလံယ်. တုယ်လုံနဲသ်သံသးဆီသေတ်. အိုတ်ဖျသ်တဖူးတ်.

တုယ်တဘွံဃံ. ဘာလံယ်နဲသ်သံဃေကညာပတီရုံဒ်ထံတ်ဝဲလံယ်.

ကစသ်သေတ်ဇုံ.

သဒ်ကညံယ်ကစသ်ပွဲသ်. မယ်တပွဲနေမံယ်. ကစသ်သေတ်ဇုံ.

နဝဲပေါလ်ခွါဖိုဇုံ. နယ်နေတ်ကူကယ်ပတ်ဝဲဂေယ်ဝါမဒ်. တတ်ဖိုအာဃို.
ဝဲသေတ်နေတ်.

နယ်အီယ်. မေသ်မံယ်ပယ်ဖိုခွါဇေယ်. အမဒ်ကျီဖိုခွါဇေယ်. သိတ်ညာဘတ်.

တသေဃို. ကမယ်တပွဲနေဝဲနယ်ဒေဒ်လဲတ်.

ကစသ်သေတ်ဇုံ.

ကစသ်သေတ်နေတ်. တသိတ်ညာဝဲ. ကစသ်ပွဲသ်မေသ်ယယ်.

မေသ်မံယ်ပေါလ်ခွါဖို.

ဝဲသေတ်နေတ်. တသိတ်ညာဝဲနယ်မံယ်.

ကစသ်သေတ်ဇုံ.

ကစသ်ပွဲသ်နေတ်မေသ်ဝဲ (ဥပတိဿ) ပုသ်တဒါလံယ်ကစသ်.

(ဥပတိဿ) နေတ်မေသ်ဒေါဒ်ဝဲမတဂယ်လဲတ်. ပေါလ်ခွါဖို.

ကစသ်သေတ်ဇုံ. ကစသ်သေတ်နေတ်. မေသ်ဝဲကစသ်ပွဲသ်ဝဲသ်ပွသ်ကောဒ်
ဝဲလုံ (သာရိပုတ္တရာ) မံယ်ဃိုနေတ်မေလုံ (ဥပတိဿ) ရုံဒ်ပျဉ်ကစသ်သေတ်
တသိတ်ညာမေသ်လံယ်ကစသ်.

နယ်နေတ်. မေသ်ဝဲ (ရှင်သာရိပုတ္တရာ) ပုသ်တဒါလံတ်ဇံယ်.

မေသ်မံယ်ကစသ်.

ကစသ်ပွဲသ်နေတ်. မေသ်ဝဲကစသ်သေတ်ကောဒ် (ရှင်သာရိပုတ္တရာ.
ဥပတိဿ) ပုသ်တဒါမေသ်ဝဲလံယ်ကစသ်.

မေဒေဒ်နေတ်. ဟဲမံယ်ပေါလ်ခွါဖို.

နဝဲသ်ပွသ်မေသ်ဝဲ (အရှင်သာရိပုတ္တရာမထေရ်) နေတ်မးမယ်တပွဲနယ်ဂံသ်
ဟေတ်ခွေဒ်ပျူဒ်ပလ်ဝီယ်လီမေသ်လံယ်. တဲဝီယ်မးဝဲဘေတ်လံယ်ကူကယ်.
လုံကြးဒ်လံသ်မးကွဒ်လံယ်ဃလ်ဝဲမယ်တပွဲနေဝဲလံယ်. ဝီယ်ဘုံလုံ (ရှင်သာရိ
ပုတ္တရာမထေရ်မြတ်)အိုတ်. ကစသ် (မထေရ်မြတ်) ပုသ်တဒါ (ရေဝတ) မယ်တပွဲ
နေဝီယ်တဲကူးပရးဝဲလံယ် (အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်ဟူဘတ်ဝဲ
တသ်ပရးဘုံ.

သုံဒ်ဘိုဒ်လုံကစသ်ယွယ်အိုတ်.

ကူသ်ဒိုတ်ယွယ်ကစသ်ကွံဇုံ.

အိုတ်ပွသ်ကွာနဲသ်သံဖုညာ.

မယ်တပွဲနေကစသ်ပွဲသ်ပုသ်တဒါဝီယ်လီ. ဟဲရှးဝဲတသ်ပရးလံယ်ကစသ်.
ပတီရှံဒ်ထံတ်ဝဲလံယ်.

ဖိုအဲတ် (သာရိပုတ္တရာ) ဇုံ.

လဲယ်ထီတ်ဒေဒ်တဂေယ်. ဝီသဒ်စူယ်ပလ်စးယ်ကြံတာဃလ်ဝဲတပွဲလဲယ်ဝဲ
မေသ်လံယ်ခီသံသးသံဘုံ (အရှင်သာရိပုတ္တရာမထေရ်) နေတ်ကလဲယ်လုံပုသ်
တဒါအိုတ်ဃေရှံဒ်ထံတ်ဒေါဒ်ဝဲလံယ်.

ဖိုအဲတ် (သာရိပုတ္တရာ) ဇုံ.

လဲယ်ဒေဒ်တဂေယ်. ဝီသဒ်စူယ်ပလ်စးယ်. တုယ်လဲယ်ခါကြးဒ်ဘုံ.

ယယ်ကစသ်ကွံနသ်ကေ. လုံတသ်လံသ်. ကလဲယ်ပျလ်ထွဲဝဲမံယ်တဲဝီယ်
ကြံတာဃလ်ဒေါဒ်ဝဲလံယ်.

(ရှင်ရေဝတ)အိုတ်ရှဲပွသ်ကွာ

တပွဲဖို (ရေဝတ) ခံ.

ယယ်နေတ်. ဖဲဖျသ်တဖူးတ်အီယ်မေအိုတ်ဒေါဒ်ဝဲဆွယ်မျိုသေတ်ဖုညာ.
ဟဒ်ဃုဝီယ်. ကဟဲကောဒ်ကဒါယယ်. ဆိုမိုတ်ဝဲမေသ်ပွသ်ကွာ. သံခါသေတ်အိုတ်.
ဒေဒ်တုယ်လုံအရဟတ္တဖိုလ်. မယ်လိုနေကမထာဝီယ်. ဝီထံတ်တဖျသ်တသ်ဘံ
လဲယ်ဝဲဒတ်လံယ်.

ဖဲဒတ်လဲယ်ယီယ်ဝဲ. ယူယ်ဇနယ်သးဆီတသ်လံသ်မေသ်ဝဲရှဲပွသ်ကွာကညဒ်
အိုတ်ဝဲလံယ်.

ဖဲအိုတ်ဝဲ. ဝဒ်ဒွဲကယ်လဒ်ဆးကတံသ်ပူယ်ခါဒးဒ် (ပဋိသန္တိဒါ) လွီသ်ပါတဘွံ
ဃံကဲထံတ်ဝဲယဟာတယ်လံယ်.

တုယ်ဝသ်ထွဲဒ်ပျူဒ် (ပဝါရဏာ) ဝီယ်ဘွံ.

(အရှင်သာရိပုတ္တရာမထေရ်) နေတ်လုံပုသ်တဒါအိုတ်ရှဲပွသ်ကွာကလဲယ်ကညဒ်
ထဒ်ဃေဝဲခွေဒ်ဒေါဒ်လံယ်.

ကစသ်ယွယ်ခံ.

ဖိုအဲတ် (သာရိပုတ္တရာ) ဇံ.

ဝဲသေတ်နသ်ကေလုံနပုသ်တဒါ (ရေဝတ) အိုတ်ကလဲယ်ဝဲမံယ်တဲဝီယ်ဒးဒ်
သံကမ္မးသ်ယဲသ်ကယယ်. လဲယ်ဝဲဒတ်. တုယ်ယီယ်ထံတ်ဘွံတုယ်လုံကွဲဒီဘို.
လဲယ်ရိတသ်လံယ်.

(အရှင်အာနန္ဒာ) ခံ.

ပတီရံဒ်ထံတ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

လဲယ်လုံတပွဲဖို (ရေဝတ) အိုတ်ကွဲဒီဘိုအကွာ

တဘိုနေတ်. ကွဲကေတ်ကူဘတ်လဲယ်ယီယ်ဝဲ. အိုတ်ယူယ်ဇနယ်ဃုဆီမေသ်
လံယ်. နသ်ကေမံယ်. ပွယ်အာဂယ်သေတ်. အိုတ်ဝဲလံသ်မေသ်လံယ်ကွဲဒေါဒ်
လုံဝဲတဘိုနေတ်.

မေသ်ဝဲကွဲဘူးယို. ယီယ်ဝဲအိုတ်ယူယ်ဇနယ်သးဆီလံယ်. တနသ်ကေ. ကညံ
သေတ်တအိုတ်. ဒေါဒ်တကဒ်ထေသေဝံဒ်ရံဒ်ပလံဝဲကွဲပွသ်ကွာမေသ်လံယ်.
ကွဲဒီဘိုကွာ. ဖဲလဲတ်တဘို. ကစသ်မိုတ်ကညဒ်ဘတ်သဒ်ဝဲလဲတ်ကစသ်.

ဖိုအဲတ် (အာနန္ဒာ) ဇံ.

ဖိုခွါဖို (သီဝလိ) ဟဲပတ်ဃုလံဝဲတပူယ်ဃံဒးဒ်ပွယ်သေတ်ဇေယ်.

ကူသ်ဒိုတ်ထံ ယွယ်ကစသ်ကွဲဇံ.

အရှင်သီဝလိမထေရ်နသ်ကေ. ဟဲပတ်ဃုလံဝဲမေသ်လံယ်ကစသ်.

ဖိုအဲတ် (အာနန္ဒာ) ဇံ.

ယဖိုခွါ(သီဝလိ)မေဟဲပတ်ဃုလံဝဲနေတ်. မေသ်ဝဲကွဲဘူးယူယ်ဇနယ်သးဆီတဘို.
ကတိုလဲယ်ကညဒ်ကျွဒ်ဝဲလံယ်.

တိုသ်နတ်.

ကစသ်ယွယ်ခံ. ယယ်နေတ်မံယ်. သုဝဲသေတ်ဂံသ်. မေယ်
ခိုတ်ယယ်ကူဒ်သဒ်တဘတ်ကိုသ်နေတ်မံယ်.တတဲဝဲ. ဖိုကယ်

စိုကမံယ်အိုတ်ပွယ်သေဖုညာ. စိုကမံယ်ဟေတ်ခွေဒ်
ယသ်ဆးကတံသ်တုယ်သီတ်ညာဝဲကချီမုဒ်ဘတ်သဒ်ဃို.
ယစိုခွါသီဝလိမေဟဲပတ်ယုလ်နတ်. မေသ်လုံကွဲဘူးယူယ်
ဇနယ်သးဆီတဘိုကတိုလဲယဝဲမံယ်တဲဝဲမေသ်လံယ်.

နဒ်တေဆံမယ်ဘူတ်ဗျသ်

ဒေါဒ်တကဒ်သေတ်. ထေသေစံဒ်ရှံဒ်ပလဲဝဲ. ကွဲပွသ်ကွာခယီအတး. ယွယ်
ဒးဒ်သံကမူးသ်သေတ်. ကညဒ်လဲယဝဲ. နဒ်ကမူးသ်သေတ်ခံ.

ဝဲသေတ်ကစသ်မေသ်ဝဲ (အရှင်သီဝလိမထေရ်) မံယ်ပူယ်ဇောယ်သဲတ်ကယ်
ရဒ်ပကမယ်ဝဲလံယ်. ဆိုမိုတ်ဝီယ်. ယီယ်တယူယ်ဇနယ်. ကွဲအတးဗျသ်တဖူးတ်
တဖူးတ်ဖယ်ဆေလံယ်ပလဲဝဲ. ဖဲဗျသ်တကွဒ်. တနယ်ဝီယ်တနယ်. ပွဲအိုတ်ဘွေဒ်
ကညဒ်ဝဲလံယ်. လုံတယူယ်ဇနယ်မဲလ်ညာ. ဆဲဒ်တပွဲလဲယဝဲမံယ်. ဂံယ်ခံမုသ်ဝါ
ဘုံနဒ်သေတ်ဖုညာ. ဟီဖံတ်ထံတ်မေယ်ခိုတ်ယယ်ကူဒ်ဝီယ်.

ဝဲသေတ်ကစသ်မေသ်ဝဲ (အရှင်သီဝလိမထေရ်) အိုတ်ဝဲဖဲလဲတ်. ဟဒ်ဃုလူယ်
စဒ်ဝဲ. ဟဲမယ်ဘူတ်ဆိုဝဲ (အရှင်သီဝလိမထေရ်. အရှင်သီဝလိမထေရ်) ခံတူသ်
လောလ်အလူယ်ခယ်ဝီယ်. မးဝဲမယ်ဘူတ်ထဒ်ကေယ်. ယွယ်ဒးဒ်သံကမူးသ်သေတ်
လံယ်.

ဒေဒ်နတ်ဝဲမံယ်. ကစသ်ယွယ်နတ်. မေသ်ဒးဒ် (အရှင်သီဝလိမထေရ်)
စိုကယ်အစိုကမံယ်ဃို. ဆိုမေယ်ခိုတ်ကေဒ်စဒ်ဝီယ်လးပွဲယဝဲ. တနီယ်တယူယ်
ဇနယ်ကွဲလဲယဝဲ. ယူယ်ဇနယ်သးဆီနတ်မေသ်လံယ်.

ရှင်ရေဝတ . ဗယ်ဆေလံသ်ကွဲ

(ရှင်ရေဝတ) နတ်သီတ်ညာဝဲ. ယွယ်ဒးဒ်သံကမူးသ်သေတ်ဟဲကညဒ်ဃို
ကစသ်ယွယ်ကအိုတ်ဘွေဒ်ဂံသ် (ဂန္ဓကုဋ်တိုက်) အိုတ်ဒးဒ်အပွာလ်ဗျသ်စေယ်
ကျယ်. အိုတ်ဝဲမုသ်နယ်ဂံသ်. မုသ်ဆာဂံသ်ပလံသ်ဖယ်ဆေပလဲဝဲလံယ်.

ကစသ်ယွယ်. ဖဲရှဲပွသ်ကွာဟဲကညဒ်ဝီယ်. ရှဲပွသ်ကွာ (ရေဝတ) အိုတ်တလာ
ထီဆဒ်အိုတ်ဝဲဒတ်လံယ်. ဖဲတလာဆးကတံသ်ပဒ်လို. မေသ်ဒးဒ် (အရှင်သီဝလိ)
တကိုစိုကမံယ်ဃို. အံတ်အံတ်ဘတ်ယးယလးပွဲယဝဲကညဒ်အိုတ်ခုတ်ဘတ်ဝဲလံယ်.

နဲသ်ပွသ်ဒီပါတသ်ဆိုမိုတ်

ကစသ်ယွယ်နေတ်. ဖဲကညဒ်အိုတ်ဝဲ. ရဲပွသ်ကွာဖျသ်ခါ. လုံဟဲပတ်ဃုံလ် သံကမ္မးသ်သေတ်ကွာ. ညာပွသ်မဒ်ထံတ်နဲသ်မေသ်ဝဲ. နဲသ်ပွသ်ဒီပါခံ. ဆိုမိုတ် ထံတ်ဝဲဒတ်လံယ်.

မေသ်ဝဲတပွဲဖို (ရေဝတ) ဖျသ်ကရးသ်စဒ်ထံတ်တကွဒ်အီယ်. သဒ်ယဒ်ဂေယ် ဝါမဒ်လံယ်. ဒေဒ်ဝဲကသဒ်ယဒ်ဂေယ်ဝဲဂံသ်. ပလံသ်ဘတ်မယ်ဝဲတပွဲ (ရေဝတ) နေတ်. မေသ်ဂုယ်လံယ်တရာ. ခါကအိုတ်လးယ်ဝဲဇေယ်. ကစသ်ယွယ်ဒေါဒ်ခံ. မေသ်ဝဲလုံ (အရှင်သာရိပုတ္တရာ) ပုသ်တဒါဃို. လုံမဲလ်သတ်ဒိုတ်အိုတ်. လူယ် ပျလ်ထွဲဝဲကဲတပွဲသံဝသ်ခံဆေဒ်ဝဲ. ဖဲတပွဲဖိုအိုတ်. ဟဲကညဒ်ဝဲလံယ်. ဆိုမိုတ် စံတ်ထီဝဲဒတ်လံယ်.

ကစသ်ယွယ်နေတ်. ဖဲတနီယ်တကွတ်မုသ်. ဂံယ်ခံခါ. ဒးဒ်မဟယ်ကရူနယ် သမယ်ပဒ်. ကွသ်လံယ်ဝဲလောကဒ်. သီတ်ညာထီတ်ဖှာဝဲ. နဲသ်ပွသ်ဒီပါဆိုမိုတ် စံတ်ထီတသ်ဂေသ်ကျိယ်နေတ်. အိုတ်ဝဲတလာပဒ်လို. ဖဲကေယ်ကညဒ်ကဒါဝဲတ နီယ်နေတ်. မေသ်ဝဲနဲသ်ပွသ်ဒီပါ. သိုခွဲဒ်ထီပူခံတ်ဖေဒ်. ဒေဒ်သာပေယ်နံတ်ဃလ် ထေတ်ထယ်ဝဲလံယ်. နဲသ်ပွသ်ဒီပါနသ်ကေ. လုံကစသ်ယွယ်. ထေတ်ထယ်ပလ် အတး. သာပေယ်နံတ်ဃလ်ဝဲပျိဒ်စီတကွဒ်. ကညဒ်ဝဲတပူယ်ဃံဒးဒ်ကစသ်ယွယ် လံယ်. တုယ်ဖျသ်ကရးခွးဘွံ. ကစသ်ယွယ်ထုံဒ်ယိုဒ်သေဝဲတသ်ထေတ်ထယ်လံယ်. ယိုဒ်သေထေတ်ထယ်တဘွံဃံ. နဲသ်သပွသ်ဒီပါ. နံတ်ထံတ်ဘတ်. နံသ်စသ် သေတ် ပျိဒ်စီအိုတ်ကံသ်ကဟီကေယ်ဂံသ်နုလ်ကဒါဝဲဖျသ်ကရးပူယ်လံယ်.

ဖဲဒတ်ခါ (ရှင်ရေဝတ) နေတ်ကယဲသ်ဖယ်ဆေဝဲတကွဒ်ယိုဒ်သေဝဲလီမေသ် လံယ်. ဖဲမူကောလ်ခါမဲလ်ညာ. ဂေယ်ဝါကျံဖျသ်တကွဒ်လံယ်မသ်လးလ်ဝီယ်. ဒးဒ်တသ်စုတ်မဲ. ရဲခိုတ်ဆးတ်ကွာ. ဖှာဝဲမူယ်လဒ်အတးမေသ်လံယ်နဲသ်ပွသ်ဒီပါ. နံသ်စသ်သေတ်သာပေယ်နံတ်. ပျိဒ်စီတကွဒ်. ဟဒ်ဃုကွသ်ကွသ်ဝဲ. ရဲခိုတ်ဘတ် ဆဲဒ်. အဘွံဘွံတူသ်ကံယ်ဘတ်ဝီယ်မဒ်. လုံရဲတထူတ်လိုယ်. ဘွဒ်လံယ်စဲယ်သဒ်. နံသ်စသ်သေတ်ပျိဒ်စီထီတ်ဝီယ်. ဟီဝဲဟာကေယ်ကဒါလံယ်.

ကစသ်ယွယ်နေတ်. ဒးဒ်သံကမ္မးသ်. ကွဲအတး. ဟာကေယ်ကညဒ်. တုယ်သယ် ဂူတ္တိဒ် ဝီသယ်ခယ်. ကျံအမဒ်ကျိတေမယ်ဘူတ်မေသ်ဝဲ. (ပုဗ္ဗာရုံ) ဖျသ်ဆိတ် နံယ်အိုတ်ခုတ်ဝဲလံယ်.

လုံဒိတနီယ်မုသ်ဝါဘုံ. နဲသ်ပွသ်ဒိပါနတ်. လဲယ်တုယ်လုံဝီယ်သယ်ခယ်.
တကတ်မဒ်ကျီဟိတ်. ဃေလုယ်ခယ်ယယ်ကူဒ်. ကပးဝဲဒတ်လံယ်.

(ဝိသာခါ) ပတီရှံဒ်ခွဲဒ်

(ဝိသာခါ) တကတ်မဒ်ကျီခံ. နဲသ်ပွသ်ဒိပါကပးဝီယ်. ပတီရှံဒ်စဒ်ဝဲဒတ်လံယ်.
ကစသ်သေတ်နတ်.

(ရှင်ရေဝတ) အိုတ်ရှဲပွသ်ကွာ. လဲယ်ပတ်ဃုံလ်ဒးဒ်ကစသ်ယွယ်. တပူယ်ဃံ
လံတ်ဇေယ်.

မေသ်မံယ်. တကတ်မဒ်ကျီ. ပတ်ဃုံလ်ဝဲဒတ်လံယ်.

ကစသ်သေတ်ဇုံ.

(ရှင်ရေဝတ) ရှဲပွသ်ကွာဖျသ်နတ်မေသ်မုံသ်ဂေယ်ဝဲဒတ်လံတ်ဇေယ်ကစသ်.
တကတ်မဒ်ကျီဇုံ.

(ရှင်ရေဝတ) ရှဲပွသ်ကွာဖျသ်နတ်. မေသ်ကလဲယ်မုံသ်ဝဲဖဲလဲတ်. အိုတ်ထဲ
ရှဲခိုတ်ဆးတ်ဒးဒ်ရှဲစုတ်သဒ်သဒ်ဃို. ဘတ်ဒ်မဒ်လုံပံယ်တဃတ်သေတ်. အိုတ်ဒတ်
လံသ်ကွဲမံယ်တကတ်မဒ်ကျီ.

ဖဲတဲဝဲခါ. နဲသ်သံဖိုဒိပါ. ဟဲကညဒ်တုယ် (ဝိသာခါ) ခံကဒ်မယ်ဘူတ်ယယ်
ကူဒ်မေယ်ခိုတ်ဝီယ်. ဒေဒ်လုံညာအတး. ပတီရှံဒ်စဒ်ဝဲဒတ်လံယ်.

နဲသ်သံဖိုဒိပါခံ.

တကတ်မဒ်ကျီဇုံ.

(ရှင်ရေဝတ) တပွဲဖိုအိုတ်ဝဲရှဲပွသ်ကွာဖျသ်နတ်. ဒေဒ်သောဒ်ဝဲပွယ်. ကပ
ကြးယ်တဲပျဒ်ဝဲတကဲမဒ်လံယ်. မုံသ်ပးယ်ဂေယ်ဝါရဒ်မဒ်. ဒေဒ်ဝဲတယ်ဝတေယ်
သယ်နဒ်ကံသ်. နဒ်သပေယ်လံသ်သောဒ်မဒ်လံယ်. မေသ်ဖယ်ဆေပလ်ဝဲဒးဒ်.
တကိုသေတ်ဇေယ်လံယ်. ဆိုမိုတ်ဘတ်ဒေဒ်ဝဲမံယ်. ပကြးယ်တဲဖှာဝဲလံယ် (ဝိသာခါ)
ခံ.

လဲဒ်အူဟာကေယ်ကညဒ်. နဲသ်သံတဲတမျို. ဟာကေယ်လုံဒိနဲသ်သံသေတ်
ဒေါဒ်တသ်တဲတမျို. မေသ်ဝဲတသ်ဒိမျိုကွာ. လဲဒ်အူဟာကေယ်ဝဲဒိပါ. ကဘတ်
သာပေယ်နတ်တံသ်ပျိဒ်စိတမိယ်. ယိုဒ်သေတကိုဝီယ်မဒ်. ကေယ်ဟိကဒါပျိဒ်စိ
ကမေသ်ဝဲလံယ်. လုံဒိဟဲတုယ်နဲသ်သံဒိပါ. ဘတ်လုံဖယ်ဆေလံယ်ပလ်တကိုခါ.
လဲယ်တုယ်ဝီယ် ဝဲကမေသ်လံယ်. ဒးဒ်နဲသ်စသ်ပံညာ. ဖဲဒတ်အကြးဒ်ဆိုမိုတ်

ဝဲဝီယံ. ကစသယွယ်မေဟဲကညဒ်မဒ်. ကစဒ်ရှံဒ်ကွသ်ဒေါဒ်. ခေါဒ်ကွသ်လသ်ဝဲဒတ်လံယံ.

ဖဲနေတ်ခါ. ကစသယွယ်နေတ်. ဒးဒ်သံကမ္မးသ်ဝဒ်ဃးယံ. ဟဲကညဒ်ဝဲလုံ (ဝိသာခါ) တကတ်မဒ်ကျီဟိတ်လံယံ.

(ဝိသာခါ) နေတ်. ယွယ်ဒးဒ်သံကမ္မးသ်ပျူဒ်စူဒ်မယ်ဘူတ်ဝဲ. တုယံလုံကပးဝီယံဘုံယိုယံသေယ်ဘာလံယံ. ကစသယွယ်. ပတီရှံဒ်ထံတ်ဝဲလံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

တပူယံဃံလဲယံကညဒ်ဒးဒ်ကစသ်. နဲသ်သံဖုညာကွာ. နဲသ်သံဘတ်တနံယံ. (ရှင်ရေဝတ) တသ်လံသ်နေတ်. အိုတ်ထဲရှဲခိုတ်ဆးတ်. ရှဲစုတ်ကွာလံယံအိုတ်မုသ်တမေသ်နံစဲဒ်တဲဝဲဒတ်. နဲသ်သံဘတ်တနံယံဒေါဒ်ခံ.

(ရှင်ရေဝတ) တပွဲဖိုဗျသ်လံသ်. မုသ်ပးယံဂေယ်ဝါရဒ်မဒ်တဲဝဲဒတ်မယ်ကစသ်. မေသ်ဝဲတသ်တဲဒီမျိုလံယံဆံနေတ်. အကျံဂေသ်ကျိုယံအိုတ်ဝဲဒေဒ်လဲတ်ကစသ်. တကတ်မုတ် (ဝိသာခါ) ဇုံ.

တဝံပူယံမေသ်ဂေယ်ဂေယ်. ပွယ်ကွာမေသ်ဂေယ်ဂေယ်. မေသ်ဝဲတသ်လံသ်ခဲလးသ်မယ်သဒ်. ကီလေယ်သယ်လးသ်ဝီယံ. ယဟာတယ်ပိုတ်ကိုယ်သေတ်. ကညဒ်အိုတ်ခဲလးသ်မေသ်ဝဲတသ်လံယံမျိုနေတ်. မုသ်ပးယံဂေယ်ဝါရဒ်မဒ်မေသ်လံယံတဲဝီယံလုံဖဲလလ်ကယ်ထယ်တေယ်သနယ်တံယံဟောဖှာဝဲဒတ်လံယံ.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယံ

ဂါမေ ဝါ ယဒိဝါ ရညေ၊

နိဇ္ဇေဝါ ယဒိ ဝါ ထလေ။

ယတ္ထ အရဟန္တာ ဝိဟရန္တိ၊

တံ ဘူမိ ရာမဏေယျကံ။

အခံလုံပကညံ ... တဝံပူယံမေသ်ဂေယ်ဂေယ်. ပွယ်ကွာမေသ်ဂေယ်ဂေယ်. ကြိယံပူယံမေသ်ဂေယ်ဂေယ်. တသ်ဒ်ခိုတ်မေသ်ဂေယ်ဂေယ်. ယဟာတယ်သေတ်အိုတ်တသ်လံသ်နေတ်. မုသ်ပးယံဂေယ်. အိုတ်ဝဲမေသ်လံယံ.

မေသ်ဝဲမေဒ်တေယ်သနယ်တံယံကတးသ်ဘုံ. ပွယ်အာဂယ်ဖုညာ (သောတာပတ္တိဖိုလ်) စဒ်ထံတ်တုယံဝဲဒတ်လံယံ.

အရှင်သီဝလိမထေရ်

တုယ်လုံဒီဘုံ. တနီယ်မုသ်ဒေါဒ်. နဲသ်သံဖုညာ.

နဲသ်သံသေတ်ဇုံ.

(အရှင်သီဝလိမထေရ်) နေတ်.

ဘတ်မဒုယိုလုံမိုသ်ဟုံဒ်ဖးကိုပူယ်. ခွီနိတ်ခွီလာခွီသံပဒ်လို. ဘတ်အိုတ်ထံ
ဃလ်ဝဲလဲတ်မေသ်ဝဲမဒုအကျိုအယ်နီသေယ်. တိုတ်ဒ်ကဲထံတ်ဝဲ. လဒ်လယ်ပဒ်
အာပွယ်အစိုထဲဒ်ဒိုတ်ကတးသ်တဂယ်မေသ်ဝဲလဲတ်. တဲဖိုတ်ဝဲဒတ်လံယ်.

ကစသ်ယွယ်နေတ်. ဟုံဘတ်ဝဲ. နဲသ်သံသေတ်တဲဖိုတ်အိုတ်သကောဒ်တသ်
တဲနေတ် ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

သုတဲဖိုတ်ဝဲမဒုတသ်တဲလဲတ်စဒ်ဝဲဒတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

မေသ်ဝဲတသ်တဲဒေဒ်အီယ်လံတ်မံယ်ရှုံဒ်ထံတ်ကဒါဝဲဘုံ.

ကစသ်ယွယ်နေတ်.

(အရှင်သီဝလိမထေရ်)

လုံညာမယ်ပလ်ဂေသ်ကျိုယ်စိုကမံယ်. ကဖွေဒ်ပျဒ်လံယ်နေဘတ်သဒ်ယို
မေသ်ဝဲ (အရှင်သီဝလိမထေရ်) အတေဒ်ဒေကျံကေယ်ဆံဟောပျဒ်နေဝဲဒတ်
လံယ်.

အတေဒ်ပျဒ်ယဒ်

(အရှင်သီဝလိမထေရ်) လုံညာကဲသဒ်

ဖဲပတ်တတ်ကဃယ်. နမေလူယ်ဒွဒ်ကဒါကေယ်. ခွီဆိတကဃယ်ကယ်လဒ်
ဆးကတံသ်ခါ. ဝီပဒ်သီယ်ယွယ်ကစသ်ကွံ. ဖဲဖဒ်ပွေဒ်ဝဲခါနေတ်မေသ်လံယ်.

ဝီပဒ်သီယ်ကစသ်ယွယ်နေတ်.

လုံနေပိုဒ်တသ်လံယ်ဟဒ်လဲဒ်ကညဒ်ကျွဒ်ဝဲ. တေယ်သဒ်စယ်ရိုယ်နေတ်ယယ်.
လုံအပသ်စံယ်ပယ်ဒိုတ်နေတ်. ယွယ်ဒးဒ်သံကမူးသ်သေတ် (အာဂန္တုကဘတ်)
တဖွယ်ဂံသ်မေယ်ဒိုတ်. ရဲသ်ကွဲယ်မယ်ဝဲဒတ်. တဲပျဒ်ဝဲဝေသ်ဖိုသေတ်တကွဒ်.

ဖဲယတသ်ဘူတ်. သုဟဲပတ်မယ်ဘူတ်တကောဒ်စးယ်နေဇံယ်. မးတဲကူးဟူပရး
နေဝဲဒတ်လံယ်.

ခုဝေသ်ဖိုဖုညာ. ဝဲဒတ်သေတ်မံယ်.

ဒေဒ်ကသယ်နေဝဲစံယ်ပယ်ဒိုတ်တသ်ဘူတ်သောဒ်. ဂေယ်ဝါထူမျဒ်. ဘူတ်ဘာတကွဒ်ပကမယ်ဘူတ်ဝဲ. ညီဒ်နဲတဲအိုတ်သကောဒ်ဝီယ်. တမံသ်ပေဒ်ဃလ်ဝဲကစသ်ယွယ်. လုံဒီတနီယ်ရဲသ်ကွဲယ်မယ်ဝဲ. ဘူတ်ဘာဂံသ်ဝီယ်. လုံစံယ်ပယ်ဒိုတ်အိုတ်ရှုးနေဝဲတသ်ပရးလံယ်.

စံယ်ပယ်ဒိုတ်နေတ်.

ကွသ်ဝဲခုဝေသ်ဖိုသေတ်ရဲသ်ကွဲယ်တသ်ဘူတ်ဝီယ်. ဒေဒ်ဂေယ်ဝါထူမျဒ်နေ. သုဝဲသေတ်တသ်ဘူတ်. ယကရဲသ်ကွဲယ်မယ်ဝဲဆိုမိုတ်ထံတ်. လုံဒီတနီယ်. တမံသ်ပေဒ်ကစသ်ယွယ်မယ်ဘူတ်ဝဲဒတ်လံယ်.

ဒေဒ်နေတ်မံယ်. စံယ်ပယ်တဘွံ. ခုဝေသ်ဖိုသေတ်တလဲဒ်. နဲတနးယ်. ယယ်တစူ. အိုတ်ထးတ်ဂးသ်ဝဲဒတ်. ဃုဘွံထံတ်ဘဒ်မယ်သဒ်. ခုဝေသ်ဖိုသေတ်ဖုညာ. ဝဲသေတ်ပျူဒ်စူဒ်မယ်ဝဲ. ဘူတ်ဘာတကွဒ်. မေသ်ဝဲပျီဒ်စီအီယ်တပတ်ဒေဒ်ဝဲ. ကတဲဘတ်သောဒ်. ကပျူဒ်စူဒ်မယ်ဘူတ်ဒေါဒ်ဝဲ. တဲအိုတ်သကောဒ်. ရဲသ်ကွဲယ်မယ်ဝဲဝီယ်. ဖဲတသ်ဘူတ်အီယ်. မဒုပျီဒ်စီတပတ်တအိုတ်ဒေဒ်ဝဲလဲတ်. စီယ်စေဒ်ကွသ်ထီဝဲဘွံ. လဒ်ဆတ်ကွဲစံဒ်ဘေတ်တအိုတ်တပတ်ဒေဒ်ထီတ်ဝဲဒတ်. နေတ်ဘွံခုဝေသ်ဖိုသေတ်ဖုညာ. တဝေယ်ထံတ်ဖဲဒေဒ်ဝဲ. ကွဲစံအစေဒ်ကနေသ်ဝဲဂံသ်. ဝေသ်လွီသ်နးတ်ဝဒ်. ဟေတ်စေတကထို. မးဟဒ်ဃုပွေယ်ဝဲလံယ်.

ပွေယ်တမးတတ်ကွဲစံ

ဖဲတသ်တနီယ်. ပေါလ်ခွါတဂယ်. ကဟဲတိုနိုတ်လောလ်သဒ်ဒးဒ်ယွယ်စာ. ဟဲဝဲဒတ်ခါလုံကွဲတံယ်ထီတ်ဝဲကွဲ. ဒးတယူယ်တဒး. နံဟဒ်ဝဲအမိုသ်ပွသ်ဝီယ်. ဘောဒ်နေဝဲဒးဒ်သေတ်ဒေ. ကဟေတ်ဝဲယွယ်စာဂံသ်. ပလံသ်ဟဲစောလ်ဝဲလံယ်.

ကနေသ်ကွဲဒးဂံသ်. ဟဒ်ဃုခေါဒ်ကွသ်တသ်ကစသ်သေတ်ဖုညာ. ထီတ်ဝဲပေါလ်ခွါဟဲပတ်ကွဲဒးစဒ်ဝဲဒတ်လံယ်.

ဝိုယ်မံယ်ပေါလ်ခွါ. နဲကွဲဒးနေတ်ကဆာဝဲဇေယ်.

ကစသ်သေတ်ဇဲ.

တမေသ်ကဆာဝဲဂံသ်မံယ်.

ဝိုယ်မံယ်ခွါဇဲ.

ဒးဒ်စေတဘဒ်. ဆာနေပွယ်နကွဲဒးနေတ်မံယ်တဲဘွံ.

ပေါလ်ခွါဆိုမိုတ်ထံတ်ဝဲ.

ယက္ခဲဒးအိယ်. တသေဒ်မဒ်တထတ်ဝဲ. ဃေပွယ်ဒေါဒ်တဘဒ်ညာ. ကဘတ်
မေသ်ပွယ်နတ်. စေပတ်အာဝဲမံယ်. ယကခေါဒ်ဒိုတ်ပွယ်ဒေဒ်. နေသ်ဝဲကအာ.
ဆိုမိုတ်ဝိယ်.

ကစသ်ဇုံ.

ဆာတကဲဝဲမံယ်.

မေဒေဒ်နတ်. ကဟေတ်နယ်ဒီဘဒ်. ဆာနေပွယ်. ဆာဝဲတကဲဒေဒ်. ဟေတ်
တိုဝဲအပွယ်တုယ်လုံ. စေတမးလးသ်ဝိယ်. ဆာနေပွယ်ဃေကညာဝဲဒတ်လံယ်.
ပေါလ်ခွါခံစဒ်ကဒါဝဲ.

ကစသ်မေသ်နယ်. နပျုသ်ဇေ. မေတမေသ်ပျီဒ်စီ. ပလ်လံသ်တအိုတ်.
အာမဒ်ဝဲဇေတသေဒ်မဒ်တတတ်ဝဲက္ခဲဒးတုယ်လုံတမးနဃေပွယ်ဝဲ. မဒုဂေသ်
ကျိယ်လံယ်ဆံအိုတ်ဝဲလဲတ်.

ဝိုယ်မံတ်ခွါဇုံ.

က္ခဲဒးအိယ်တတ်. ဖိုအိုတ်ထဲလဲတ်ဝဲသောဒ်. သီတ်ညာမံယ်. တနသ်ကေ.
ဝဲဒတ်သေတ်ကမယ်ဘူတ်လံယ်ဆံအိုတ်ဝဲတမိယ်. ဃိုနတ်. အပွယ်တကြးဒ်
တတ်. ဘတ်ဟေတ်ဃေပွယ်ဝဲမေသ်လံယ်.

ကစသ်သေတ်ဇုံ. မေသ်မဒုဘူတ်လံယ်ဆံဝဲလဲတ်.

ဝိုယ်မံတ်ခွါဇုံ.

ခုဝေသ်ဖိုကမူးသ်သေတ်ဖုညာနတ်.

သံကမူးသ်ဃုကလဒ်ဃောဒ်ကထို. ပတ်ဝဲဃးယံဝဒ်. ဝီပဒ်သီယံယွယ်ကစသ်
ကွံဂံသ်. ပလံသ်မယ်ဘူတ်မေယ်ခိုတ်. ကျီကျဲယံဒိုတ်ထံ. ဘူတ်ကရဲသ်ကွဲယ်. မယ်
ပလ်ဝဲလံယ်. ရဲသ်ကွဲယ်မယ်ဝဲ. လးပွဲယံကောဒ်မိယ်နသ်ကေ. လိုတ်ဒေဒ်က္ခဲဒး
အစံတခါတပတ်ဝဲ. ဃိုမံယ်. ယယ်နတ်တကြးဒ်တတ်. ဘတ်ဃေပွယ်ဝဲနက္ခဲ
နတ်မေသ်လံယ်. ကစသ်သေတ်. မေဒေဒ်နတ်မံယ်. ဒးဒ်တတ်ဖိုစေ. တမိုတ်
ဆာနေသဒ်နယ်. လုံကစသ်သေတ်တသ်ဘူတ်ကွာ. ဘူတ်ဘာဃုလ်ဝဲ. မေပွဲပတ်
ယယ်. ကဟေတ်နယ်တဲဘွံ.

ဝေသ်ဖိုခံ. လုံခွေလဲယံစီတ်တဲဝဲ. ပွယ်အာဂယ်. ပွယ်အာဂယ်ဖုညာ.

ပေါလ်ခွါသတယ်တရာဂေယ်ဒိုတ်နတ်. သီတ်ညာဘတ်ဝဲဘွံ.

ဂေယ်လီမံယ်.

လုံဘူတ်ဘာကျာပွဲပတ်ဝဲနယ်. ဒုတ်လံယ်သဒိဝီယ်. ပွဲဆိတ်နံယ်ဝဲလုံ. ယွယ်ဒးဒ်. သံကမ္မးသ်သေတ်ဂံယ်ထေဒ်နေတ်လံယ်.

ယယ်ကူဒ်ခဲဖွယ်ဆဲဒ်ကဒ်မယ်ဘူတ်ဝီယ်ဘွံ. လဲယ်ဟိဝဲတလူထူတဖူးတ်. ဘေဒ်ဆေဒ်လံယ်ဝဲကွဲစံလံယ်.

ပေါလ်ခွါနေတ်. ကဟေတ်လဲဒ်ဆံယ်ယွယ်စာဂံသ်. ဟဲပတ်ဝဲတသ်နုသ်ထီဖွဒ်တဖူးတ်ဒေဒ်. ပေါလ်ခွါနေတ်. လူနုလ်တသ်နုသ်ထီလုံကွဲစံကျာဝီယ်. ခွီခွဒ်ကွဲတ်ကွဲဝီယ်ယွယ်ဒးဒ်သံကမ္မးသ်. ကောဒ်ပါဒဲဒ်ဆဲဒ်ကဒ်ဝဲလံယ်. တသ်နုသ်ထီကွဲစံနေတ်. ဃုကလဒ်ဃောဒ်ကထိုသံကမ္မးသ်. လုံလိုတ်တးကပးဝဲဒတ်လံယ်. လးပွဲယ်မဒ်တကဒ်. ပိုတ်ဒေဒ်တလးသ်အိုတ်တံသ်ဝဲဒတ်လံယ်.

တိုသ်နုတ်.

မေသ်ဝဲတသ်နုသ်ထီကွဲစံ. တစဲဒ်ဖိုလံတ်နေတ်. အာတဘးဒ်ယွယ်ဒးဒ်သံကမ္မးသ်သေတ်. ကကူလးဝဲဒေဒ်လဲတ်. ဆိုပိုတ်စံတ်ထီဘတ်တဂေယ်. တသ်တဲဝဲနေတ်မေသ်မံယ်. တစဲဒ်ဖိုမေသ်ဝဲကွဲစံတသ်နုသ်ထီနေတ်. မေသ်ကစသ်ယွယ်တကိုစိုကမံယ်ဃိုသံကမ္မးသ်သေတ်ကူလးဒ်ပွဲယ်ဝဲမေသ်လံယ်. လုံကစသ်ယွယ်သေတ်. တကိုလံသ်ကွဲနေတ်. စံတ်ထီတကြးဒ်စံတ်ထီတထဲဒ်စံတ်ထီတဂေယ်ဝဲမံယ်. စံတ်ထီတကြးဒ်ဝဲတရာအိုတ်လွီသ်ပါလံယ်.

၁။ ဗုဒ္ဓဝိသယ ကစသ်ယွယ်အလံသ်

၂။ ဈာနဝိသယ ဈယ်တရာအလံသ်

၃။ လောကဝိသယ လောကဒ်အလံသ်

၄။ ကမ္မဝိပါကဝိသယ ကယ်အကျိုဟေတ်အလဲဒ်.

သေတ်အိုတ်ဝဲလွီသ်ပါလံယ်. ပွယ်လုံဆိုပိုတ်စံတ်ထီဝဲတသ်လွီသ်ပါနေတ်ပျသ်ကဲထံတ်သေဝဲလံယ်. အီယ်နေတ်မေသ်ဝဲဘတ်တိုသ်နုတ်လံယ်.

ကဲထံတ်စံယ်ပယ်

ပေါလ်ခွါနေတ်. မယ်ဝဲဘူတ်ဘာဝီယ်. အိုတ်ကေယ်ဝဲထွဲဘတ်ထွဲဘဒ်. သဒ်ဘိုလးသ်သီဘွံ. ကဲထံတ်လုံနဒ်ကံသ်. ကျယ်လဲယ်ဝေယ်ဝံယ်ဝဲ. သယ်သယ်နေတ်. တစိုယ်ဃတ်ပဝဒ်ဒတ်ခါ. အိုတ်လုံနဒ်ကံသ်ဟဲလံယ်စူဒ်တေယ်ကဲထံတ်ဝဲ. ဒူပြီသ်ကသီစံယ်ပယ်ဖိုခွါစံယ်ပယ်ဒိုတ်သီဘွံ. ကဲထံတ်ဘတ်ဝဲစံယ်ပယ်လံယ်.

မေသ်ဝဲစံယ်ပယ်နေတ်. တဘွံခါဒေါဒ်. လဲယံဒုံဒ်ဝဲဝေသ်တဝေသ်. ဒးဒ်
သီတ်သုံဒ်ခေပွယ်အာရဒ်. ဝဒ်တရေဒ်ကွံယ်. ကဝံယ်ပလ်ဝေသ်ဝီယ်.

ကဟေတ်ကဲယယ်စံယ်ပယ်ဇေယ်.

မေတမေသ်ကဒုံဒ်တသ်ဒးဒ်ယယ်ဇေယ်. ရှးဝဲတသ်ပရးခုဝေသ်ဖိုဖုညာ.

စံယ်ပယ်ဇေတ်တပွဲကဲ.

တသ်ဒုံဒ်ဇေတ်တမယ်.

တဲဝီယ်ပေဒ်တီသ်ဃလ်ဝဲကြဲယံဖဒ်ဒိုတ်လွီသ်ဆူနေတ်လံယ်.

လုံကြဲယံဖိုကဆိုဒ်. ဟိုဒ်ဝဒ်ဟဒ်လဲယံ. ဝတ်ကစု. ထွဲဒ်ဃုဝဲထီသေတ်
မုတ်အံတ်အံသေတ်လံယ်. ဒူပြဲသ်ကသီစံယ်ပယ်ဒိုတ်နေတ်. ကြဲယံဖဒ်ဒိုတ်လွီသ်
ဆူအိုတ်ခေါဒ်တေလ်ဝဲပေဒ်ပေဒ်. နွီနိုတ်နွီလာထီဆဒ်. ကဝံယ်ပေဒ်တီသ်ဃလ်
ဝဲလံယ်.

စံယ်ပယ်မိုဒိုတ်

ဒူပြဲသ်ကသီစံယ်ပယ်မိုဒိုတ်နေတ်.

ယဖိုခွါတဂယ်မယ်ဝဲဒေဒ်လဲတ်. ကံတ်စဒ်သီကွသ်ဝဲဘွံ.

ဒေဒ်အီယံဒေဒ်နယ်မယ်ဝဲဒတ်. ပတီရှံဒ်ပျဒ်သီတ်ညာဂေယ်ကျိုယ်. ဝီယံလးသ်
နေတ်.

ယဖိုအီယံ. မးဒ်ဝဲဒိုတ်မဒ်. သုလဲယံဒတ်မံယ်. ဝေသ်ကြဲယံဖိုဆေဒ်သေတ်.
မးပေဒ်ကွေလ်ခဲလးသ်. ယမယ်လောလ်တဲဝဲ. သုလဲယံတဲကွးဇေယ်.

စံယ်ပယ်နေတ်. လုံအမိုသ်မယ်လောလ်တးမယ်ဝဲဒတ်. ခူဝေသ်ဖိုဖုညာ.
ထွဲဒ်တသ်ခွးတနေသ်. နွီသံပွဲယံထံတ်ဘွံ. ခူဝေသ်ဖိုဖုညာ. ဖံတ်နေနံသ်စသ်သေတ်
စံယ်ပယ်. မယ်သီကွေလ်ဝီယ်. ဟေတ်ဒုံဒ်ကဲကေယ်ဝဲ. ဒူပြဲသ်ကသီလုံ. စံယ်ပယ်
နေတ်လံယ်.

ဒူပြဲသ်ကသီစံယ်ပယ်နေတ်.

မေယ်မယ်ဘတ်ဝဲ. တသ်ဒဲဘဒ်ဃို. သီဝီယံဘွံ. လဲယံဘတ်လုံအဝီယံစီနလ်
ရလ်ပူယ်တူသ်ကံယ်ဝီယ်. ဟာကေယ်ထံတ်လုံနလ်ရလ်. လုံညာကဲဖူဘတ်အမိုသ်.
အိုတ်သယ်ဂူတ္ထိဒ်ကံသ်. (သုပ္ပဝါသ) ဟံဒ်ဖးပူယ်. ဝတ်နုလ်ဟံဒ်ဝဲဒတ်. နွီနိုတ်နွီ
လာဘတ်အိုတ်ဝဲ. တုယ်လုံအိုတ်ဖွဲတ်ဒေါဒ်. လုံအမိုသ်ဆီတ်ပူယ်ထောဒ်ဒေါဒ်.
ကဒ်လဒ်သဒ်နွီသံထီဆဒ်. မိမတ်သဒ်ဒေဒ်. နံသ်စသ်ဘတ်တူသ်ကံယ်ဝဲဒတ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

သီဝလိမထေရ်နေတ်.

လုံညာခါကရးကဝံယံတိတ်ဝေသ်. မေသ်တသ်ဒဲဘဒ်ဃို. ဒေဒ်အိယံဝဲကယံ
လဒ်ပဒ်လိုဘတ်တူသ်ကံသ်လုံနုလ်ရုလ်ပူယံဝီယံ. အမိုသ် (သုပ္ပါဝါသ) ဟံဒ်ဖးပူယံ
နုံလ်ဟံဒ်ဝဲဒတ်. န္ဓီနီတ်န္ဓီလာဘတ်အိုတ်ဝဲလံယံ.

အသံစဲဒ်စဲဒ်သဲဒ်သဲဒ်ကွဲစံ. မယံဘူတ်ပူယံဇေယံဝဲ. အစိုကမံယံဃိုလတ်လယ်
ပဒ်အာ. ယဟာတယံပွယ်ဖံဒိုတ်ပတံသ်. နေသ်ဘတ်ကဲဝဲဒတ်မံယံ. အိယံနေတ်
မေသ်ဝဲ. (ရှင်သီဝလိ) ကဲသဒ်ဂေသ်ကျိယံလံယံ.

ပျီဒ်ခိုဒ်ပယံကဲသဒ်အဆဲဒ်

သောတယံပယံတိယံဝဲ

ဝီယံဒေါဒ်တဘွံ. တနီယံမုသ်ဒေါဒ်ခါ. နဲသ်သံဖုညာ.

နဲသ်သံသေတ်ဇုံ.

(ရှင်ရေဝတ) တပွဲဖို. လတ်လယ်ပဒ်အလံသ်နေတ်. လံယံအဒ်အံဒိုတ်အိုတ်
ဝဲမံယံ. ဖိုကယံဖိုကမံယံ. ဒိုတ်ဝဲမံယံ. နဲသ်သံကောဒ်ပါဒဲဒ်ဂံသ်. ဖျသ်. စေယံ
ကျယ်. ပရဝိုယံကရးသ်. ဝဒ်ကောဒ်ဖိုတ်ဒဲဒ်. ယဲသ်ကယယ်ကျံဖျသ်. တေဖယ်
ဆေနေဝဲတဲဖိုတ်ဝဲခါယွယ်ကစသ်ဟဲကညဒ်ဝီယံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

ဒးဒ်မဒုတသ်သုတ်အိုတ်သကောဒ်တဲဖိုတ်ဝဲလဲတ်.

ဒေဒ်ဝဲတသ်တဲအိယံမံယံ. ပတီရုံဒ်ထံတ်ကဒါဝဲဘွံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

မေသ်ဝဲယဖိုခွါနေတ်.

ဘူတ်ဘာတအိုတ်. ဒဲဘဒ်တအိုတ်ခီပါလးသ်ဝဲဘူတ်ဒးဒ်ဒဲဘဒ်တကွဒ်. အဆံဆံ
ဒးဒ်မဲဒ်ဖိုလ်ပံညာ. ထံဒါပဲယံဒဲတ်ဝဲဒတ်လီတဲဝီယံလုံ (ဗြဟ္မဏဝဂ်) ဟဲပလ်အိုတ်
ဝဲလုံဖံလလ်ဇေတေယံသနုယံတံယံဟောဖှာဝဲဒတ်လံယံ.

အနေဒ်ချိုဒ်မေဒ်တေယံသနုယံတံယံ

ယောဓ ပုညဉ္စ ပါပဉ္စ

ဥဘော သင်္ဂ ဥပစ္စဂါ

အသောကံ ဝိရုဇံ သုဒ္ဓံ

တမဟံ ဗြုမိ ဗြဟ္မဏံ

အခံလုံပကညံ ... မေသ်ဝဲပွယ်နေတ်. ဖဲလောကဒ်ဒွဲး. ဘုတ်ဒးဒ်ဒဲဘဒ်ဒီ
 မိုလးသ်ကွာဘုဒ်သဒ်ပွယ်ဖွဲဒ်. ကိုသ်ဂံယ်တအိုတ်. ရယ်ကဒ်
 မေသ်ဝဲ. ဘတ်အးကမ္ပိပွဲဝဲလီ. စံရှိုဂေယ်မေသ်လံယ်. ဒေဒ်
 ဝဲပွယ်နေတ်. ဒဲဘဒ်တကွဒ်ပလဒ်ပွယ်ဝီယ်. ပွယ် (ဗြဟ္မဏ)
 လံယ်. ယယ်ကစသ်ယွယ်. ဟောဝဲဒတ်မံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ. ပွယ်အာဂယ်ဖုညာ (သောတာ
 ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

အိုတ်ရှဲပွယ်ကွာ (ရေဝတ) ပိုဒ်ထူဒ်ဝီယ်လီ



(၁၀)

မိယ်တဖှာပေါလ်မုတ်ဝိဒ်ထွန်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါအကျ်ပျုဒ်ဝဲမိယ်တဖှာပေါလ်မုတ်တဂယ်သို (ရမဏီယာနိအရညာနိ)
စဒ်ထံတ်ဓမဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်နိဒ်ပယ်ကဲသဒ်

ဟိတ်ဆးတပျဒ်. ဟဒ်ဒေါဒ်ကြံသ်မေယ်ခိုတ်ဆံဒ်တိယ်ဃလ် (ဝိဇ္ဇာပါတ်ဂူတင်)
နဲသ်သံတပါနေတ်. လုံကစသ်ယွယ်အိုတ်. ဟိမယ်လိုနေကမထာဝီယ်. နံလ်လံယ်
လုံအူယေယ်လံသ်လီယ်တဖှးတ်ပူယ်ဂုယ်လံယ်အာထိုဒ်ဝဲတရာလံယ်.

ဃဲသဲမုတ်တဂယ်

တနီယ်မုသ်ဒေါဒ်. ပေါလ်ခွါတဂယ်. တဲဝဲဃဲသဲသဲမုတ်တဂယ်. ယကလဲယ်
ခေါဒ်ပလ်နယ်. ဖဲတသ်လံသ်နေတ်. ဖဲတသ်လံသ်နဟဲလူယ်ပျလ်ထွဲကေယ်ယယ်.
တဲပလ်လောလ်. သွတ်ပလ်ဝဲသို. လုံတဲမယ်လောလ်တသ်လံသ်ဟဲဝဲ. တနသ်ကေ
ပေါလ်ခွါနေတ်. ဟဲတတုယ်တံပေါလ်မုတ်နေတ်. ကွသ်လသ်ခေါဒ်ဝဲပေါလ်ခွါဟဲကွဲ.
အခါဘတ်တဟဲလးယ်ဝဲသိုသဒ်လးယ်ဝဲပေါလ်ခွါဖဲခိုတ်. ဟဒ်လဲဒ်ဝဲလေအီယ်လေ
ဘဒ်. နံလ်လံယ်ဝဲအူယေယ်လံသ်လီယ်ပူယ်. ထိတ်ဝဲဂုယ်လံယ်တရာနဲသ်သံတပါ.

ဟန်ကွသ်ဝဲခိုတ်ဃးယံဝဒ်ဝဒ်. တထီတ်ဝဲပွယ်နံဂယ်ဃို. နဲသ်သံဝဲအီယံနသ်ကေ. မေသ်ဝဲပေါလ်ခွါလံယံ. မေသ်ဝဲနဲသ်သံအီယံ. ဒးဒ်ပေါလ်မုတ်မယ်ယယ်. ယကမယ် လံယံလေလ်လံယံ. ဆိုမိုတ်ဝီယံ. ဆးထးတ်ဝဲနဲသ်သံမဲလ်ညာလိုလ်လံယံအနီတ် တဘွံ. ကူထံတ်ကဒါ. ထိုတ်လံယံရလ်ခိုတ်. ဆူတ်ထံတ်ကဒါ. ဒဲသံတ်စုဝီယံ. နီယံဖဒ်ခိုတ်ဝဲ. ဂုယ်လံယံတရာနဲသ်သံခံ. နေသ်သယ်ဝေယ်ကဒ်. သဒ်ဟဲဖှာထံတ် ဘတ်မဒုလဲတ်. စံတ်ထီကွသ်ဝဲ. ဖဲနတ်ခါကစသ်ယွယ်နတ်. မယ်လိုနက မထာလုံယအိုတ်ဝီယံ. ကလဲယံဂုယ်လံယံတရာနဲသ်သံတပါ. တုယ်ဒေါဒ်ဝဲတသ် လံသ်ဖဲလဲတ်စံတ်ထီကွသ်လံယံဝဲဘွံ. လံယံလေလ်ဖျာယံမုတ်ဖိုနတ်. ထီတ်ဖိုဝဲဒတ်. မထေရ်မြတ်နသ်ကေ. နေသ်သယ်ဝေယ်ကဒ်. သဒ်ဟဲဖှာထံတ်. သီတ်ညာထီတ်ဖှာ ဝဲဃို.

အိုတ်လုံ (ဂန္ဓကုဋ်တိုက်) ပူယ်နတ်လံယံ.

ဖိုအဲတ်နဲသ်သံဇုံ.

ပွယ်လုံဟန်ဃုကွသ်. ကယ်မဒ်တကွဒ်အံသ်. တလံယံမုတ်ဝဲတသ်လံသ်ထဒ် နဒ်နတ်. ရယ်ကဒ်တအိုတ်လးယံဝဲ. ယဟာတယ်ဖုညာသေတ်ဂံသ်. လံယံမုတ် ဂေယ်မဒ်တသ်လံသ်မေသ်လံယံတပူယ်ဃံဒးဒ်နဲသ်သံတဲဝဲဒတ်လံယံ.

ကဲထံတ် (ပဋိသန္ဓိဒါပတ္တရဟန္တာ)

တဲဝီယံဒးဒ်ယံယံချီယံတံယံဃုပါ. မယ်ဖှာကပြုသ်ကပံယံနဝဲ. ကဟောပျဒ် ဘတ်သဒ်နဝဲ. နဲသ်သံဖိုတရာဃို. လုံဖဲလလ်တေယ်သနယ်တံယံဟောဖှာဝဲဒတ် လံယံ.

အနုဒ်ချိုဒ်မေဒ်တေယ်သနယ်တံယံ

ရမကီယာနိ အရညာနိ၊

ယတ္ထ နရမတိ ဇေနာ။

ဝီတရာဂါ ရမိဿန္တိ၊

နတေကာမ ဂဝေသိနော။

အခံလုံပကညံ ... လံယံမုတ်ပးယံလံသ်ပွယ်ကွာ. တသ်လံသ်ဖုညာအိုတ်ဝဲမံယံ. တသ်လံသ်လုံကညံတဖု. အိုတ်တမုတ်ဝဲလံသ်နတ်. မေသ် ဝဲယဟာတယ်ဖုညာသေတ်. အိုတ်မုတ်ဝဲမံယံ. ဟန်ဃုကယ်

မဒိပ္ပယ်တကွဒ်သေတ်ဖုညာ. ဖဲတသ်လံသ်မျိုအိုတ်တမုံလ်
ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. မထေရ်နေတ်. ဖဲဒတ်ဆိတ်
နံယ်ကဝံယ်ကိတ်လံသ်ဒးဒ် (ပဋိသမ္ဘိဒါ) လွီသ်ပါတဘွံဃံကဲထံတ်ဝဲယဟာတယ်
လံယ်. ဝီယ်ဘွံလုံမူဒ်တသ်ဖဒ်ဖဲဟဲဝီယ်ကူသ်ကစသ်ယွယ်ဘွံဒ်ဖိုတ်အိုတ်. အံတ်အိုတ်
ပကြးယ်. ဘာလံယ်ခံတ်ညာဒိခံဝီယ်လုံတသ်လံသ်တစိုတ်. အိုတ်ကညဒ်လဲယ်ကျွဒ်
ကွေလ်ဝဲလံယ်.

မိယ်တမ္ဘာပေါလ်မုတ်ခိုဒ်ထုဒ်ဝီယ်လီ

အရဟန္တ ဝဂ်

အရဟန္တ
ဝဂ်
အရဟန္တ ဝဂ္ဂ

ယဟာတယ်တရာ
အစုဒ္ဓိဆေဒ်.ဝါ.အခါဆေဒ်
အရဟန္တ ဝဂ်. ပျဉ်ဝဲယဟာတယ်သေတ်ဖုညာတရာစုဒ္ဓိခါ.
ကီလေယံသယ်အယ်သဝေါလးသ်ပေထဒ်ဃိုစိုယ်ဃတ်
သယ်သယ်တဲလ်ထံဘိုခုတ်ကဘဒ်လုံနေတ်ဗယ်ကလဲယ်
ကညဒ်ဝဲယဟာတယ်သေတ်ဂေသ်ကျိယ်နဲတ်ပျဉ်ဝဲတရာစုဒ္ဓိ.
မေသ်ဒေါဒ်နိပတံသ်ထံတ်ဘဒ် (အရဟန္တ ဝဂ်)နေတ်ဖဲအီယ်.
ကတးသ်ဝီယ်လီမေသ်လံယ်.

အရဟန္တ ဝဂ်ပြီး



၈။ သဟဿဝဂ်

(၁)

မယ်သီတသ်ဟုတ်ကစသ် (တမ္မဒါဠိက) ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. ယယ်စကျိယ်ကံသ်. ဝေယ်လူဝိုယ်ဗျသ်ပူယ်. ဆိတ်နံယ် အိုတ်ဒေဒ်ဝဲခါ. အကျုပျူဒ်ဝဲမယ်သီတသ်ဟုတ်ကစသ်မိယ်လုံ (တမ္မဒါဠိက) တဂယ်ဗို (သဟဿမဝိစေဝါစာ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာ ဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ် ခတ်ဆူတ်ဂံယ်ကညံတဂယ်

တသ်ဟုတ်လွီသ်ကယယ်. ခွီဆီခွီဂယ်သေတ်နေတ်. ဟဒ်တမ္မလ်ဟုတ် မယ်နးယ်ဝဲ. တဝံနီဒ်ကိုနေပိုဒ်ဝီယ်. လုသ်လံယ်အံတ်ဝဲသဒ်မူသေတ်မေသ်လံယ်. ဖဲနေတ်ခါ. နံသ်စသ်လိုယ်ကိတ်ဃေခတ်ဆူတ်ဂံယ်မိယ်လုံ (တမ္မဒါဠိက) ပေါလ် ခွါတဂယ်နေတ်. လဲယ်ဝဲလုံတသ်ဟုတ်သေတ်အိုတ်.

ယယ်နသ်ကေ. တပူယ်ဃံဒးဒ်နသုဝဲသေတ်. မိုတ်အိုတ်လုသ်အံတ်ကေယ် သဒ်မူဃေဝဲခွေဒ်လံယ်. ပွဲသ်ဘံတ်သေတ်ဖု. လုံတရတ်အိုတ်. လဲယ်ကွဲဝဲ (တမ္မဒါဠိက) ဝီယ်ဘုံ.

တရတ်ဖဒ်ဒိုတ်ဇု. ပွယ်အီယ်. မိုတ်အိုတ်သဒ်ဒးဒ်ပွယ်တပူယ်ဃံဟဲတုယ်ဝဲလံယ်. တရတ်ဖဒ်ဒိုတ်နေတ်.

ကွသ်ထီလေတ်လယ်ဝဲ (တမ္မဒါဠိက) ဒိုတ်တသ်ကီသ်ဂံယ်ဝီယ်.

ပွယ်ဝဲအီယ်. အေတ်တဲလ်ဝဲမိုသ်နုသ်ခိုတ်ထောဒ်မေသ်ဂေယ်. အပသ်ကောလ်
တိုသ္မိတ်မေသ်ဂေယ်. တမေသ်ဝဲဝိုယ်ဃးအိုတ်ပွယ်. (ခက်ထန်ကြမ်းကြုတ်) ဒူကိုယ်
အိုတ်ဝဲရဒ်လံယ်. သီတ်ညာဝဲနေတ်.

နယ်သေတ်ဇုံ.

ပွယ်ဝဲအီယ်. ပွဲအိုတ်ဒးဒ်ပွယ်တသေဝဲမံယ်. ပလဲယ်ပူယ်ဝဲလံယ်.

(တမ္မဒါဠိက) နေတ်.

တရတ်ဖဒ်ဒိုတ်တလဲဒ်ခတ်နသ်ကေ. သုဒ်တိုဒ်သဒ်လုံလဲဒ်ထံတ်တဂယ်အိုတ်
ကွသ်ကတံယ်မယ်ပျူဒ်စူဒ်ဒုဒ်ဒဲသဒ်လံယ်. တုယ်လုံဒုဒ်ဒဲဘွံ . လုံအဖွဲဒ်ကွာ
ဃေ. နုံလ်ဒေါဒ်ဝဲလံယ်. လဲဒ်ထံဒ်နေတ်. လဲယ်ကွဲဒေါဒ် (တမ္မဒါဠိက) လုံတရတ်
ဖဒ်ဒိုတ်အိုတ်ဝီယ်.

တရတ်ဖဒ်ဒိုတ်ဇုံ. ပွယ်ဝဲအီယ်ကြးတ်ဝဲမေသ်မံယ်. လုံယဖံဒိုတ်နသ်ကေ.
အဘျုဒ်အိုတ်အာမေသ်ဝဲ. ပွယ်တဂယ်လံယ်. တူသ်လောလ်လဲဒ်ခတ်ကေယ်ဇံယ်
မံယ်. ဃေကညာဝဲထဒ်တလဲလဲဘွံအာယို. တရတ်ဖဒ်ဒိုတ်. တူသ်လောလ်လဲဒ်
ခတ်ဝီယ်. ကဲထံတ်ဝဲယဲသ်ကယယ်လံယ်.

မယ်သီတသ်ဟုတ် (တမ္မဒါဠိက)

တနီယ်မုသ်ဒေါဒ်. ခူဝေသ်ဖုညာ. ပူပံဝဲဒးဒ်စံယ်ပယ်ခေပွယ်. ဖံတ်နေဝဲတသ်
ဟုတ်ယဲသ်ကယယ်. ဟဲကောဒ်ဝဲလုံ (တရားသူကြီး) စိတ်ညံတ်ကွသ်အိုတ်လံယ်.
(တရားသူကြီး) စိတ်ညံတ်ကွသ်ခံ.

တသ်ဟုတ်ယဲသ်ကယယ်. ဖုဒ်သီကွေလ်ခိုတ်ဒးဒ်ကွာခဲလးသ်. ချဒ်ဝဲအမေဒ်
လံယ်. လုံအမေဒ်တးကဖုဒ်သီဒးဒ်ကွာကစသ်ဃုတဘတ်နဂယ်ဃို.

တဲဝဲတသ်ဟုတ်ခိုတ်ကွးသ်.

နယ်အီယ်. မေမယ်သီနေဝဲတသ်ဟုတ်တကွဒ်. ကပွဲပူယ်နယ်သဒ်မူ. ကဟေတ်
ဆူချဒ်နယ်ဒးဒ်လဒ်သဒ်ပကယ်ဒေဒ်လံယ်တဲဘွံ.

တသ်ဟုတ်ခိုတ်ကွးသ်နေတ်. ကမယ်သီကဒါအဖွဲဒ်သဒ်တတုယ်လံယ်ဝဲဃို.
ဒုတ်ပလဲလ်ညေပဲတ်ဝဲဒတ်လံယ်. ဒေဒ်နေတ်မံယ်. မးလံယ်စဒ်တဂယ်ဝီယ်တဂယ်
လွိုင်ကယယ်ခွီဆီခွီဂယ်လးသ်နေတ်. တမယ်သီဒုတ်ပလဲလ်ညေပဲယ်ဝဲဒတ်လံယ်
လုံခီကတးသ်စဒ်ဝဲ (တမ္မဒါဠိက) နေတ်မံယ်.

ဂေယ်လီ. ကမယ်နေဒတ်ဝဲ. ဒုတ်လံယ်သဒ်ဝီယ်. မယ်သီဝဲတသ်ဟုတ်ခဲလးသ်
လံယ်မယ်သီဝဲဃိုအသဒ်တမူပူယ်ဖွဲဒ်. နေသ်ပျလ်ဝဲဆူဒ်လဒ်ကျိတ်စေဒေဒ်လံယ်.

ဒေဒ်နေတ်မံယ်. လုံထီဒီအယဒ်တသ်လံယ်. ဖံတ်နေသ်ဒေဒ်ဝဲ. တသ်ဟုတ်
ယဲသ်ကယယ်ပွယ်မယ်သီတအိုတ်ဃို. မးလံယ်ဝဲ (တမ္မဒါဠိက) မယ်သီဒေဒ်လံယ်.
မယ်သီတသ်ဟုတ်ယဲသ်ကယယ်ဝီယ်. တူသ်လောလ်ဟီနေဒေဒ်ဝဲ. ဆူဒ်လဒ်ကျိယ်
စေလံယ်. နေတ်ဘွံ. ပွယ်ဝဲအီယ်. မယ်သီတသ်ဟုတ်. ဂေယ်ကြးဒ်ဘတ်ဝဲမံယ်.
ဟေတ်လံယ်ညံမယ်သီတသ်ဟုတ်လံယ်လဒ်. တဲတဲပးဒ်တဲသကောဒ်လောလ်သဒ်
ဝီယ်ဟေတ်ဝဲ (တမ္မဒါဠိက) လုံမယ်သီတသ်ဟုတ်လံယ်လဒ်နေတ်လံယ်.

ဝီယ်ဒေဒ်. လုံမုသ်နုလ်. ထီထတ်ဖံတ်နေသ်ဒတ်တဖတ် (တမ္မဒါဠိက)
လံယ်မယ်သီဝဲဒတ်. ဒေဒ်နေတ်မံယ်. အိုတ်လွီသ်မဲ့ဒ်နယ်ခဲလးသ်. ဖံတ်နေသ်
ဝဲတသ်ဟုတ်ဒီကထိုမယ်သီလးသ်ဝီယ်. ကောဒ်နီယ်တပျဲဒ်လုံတသ်ပျီဒ်အိုတ်ပွယ်
ဖုညာ. ဒီဂယ်သးဂယ်. မယ်သီဝဲနီတ်(၅၀) ပဒ်လိုမယ်သီတသ်ဟုတ်တသ်မယ်နေတ်
မယ်ဝဲဒတ်လံယ်.

လံသ်လဒ်လံယ်သုဒ်ဝဲ

(တမ္မဒါဠိက) နေတ်. တုယ်လုံသဒ်နီတ်အား ညာပွယ်ထံတ်ဝဲဘွံ. မယ်သီပွယ်
နေတ်. တထီတ်ဃံမယ်သီဝဲတကဲလးယံဃို. ဘတ်တူသ်မယ်သီသဒ်ပွယ်ဖုညာ.
ဖွံတ်နဒ်ဘတ်ဝဲဒတ်လံယ်.

နေတ်ဘွံ. ခူဝေသ်ဖိုဖုညာပွဲအိုတ်ဘွေဒ် (တမ္မဒါဠိက) လံသ်လဒ်လံယ်သုဒ်
ကွေလ်ဝဲလံယ်. (တမ္မဒါဠိက) နေတ်.

လုံညာဒတ်မယ်သီပွယ်ခါ. ကူကယ်ဂေယ်ဝါ. ကယ်ခွေဒ်တနေသ်. ယောတသ်
နုသ်ထီ. ယယ်ကူဒ်. သိုထီရှိုထောပဒ်သေတ်အံတ်ဘတ်တနေသ်. မျဒ်လေဖံသေတ်
ဒေဒ်ဝဲတနေသ်. တသ်နးမူနးရှုံသေတ်ဖူသဒ်တနေသ်. တနီယ်လံသ်လဒ်လံယ်သုဒ်
ဝဲခါ. မေသ်ဝဲယဂံသ်. တသ်နုသ်ထီမေယ်ခွံ. ဖံထံတ်နေယယ်မံယ်. တဲမယ်လောလ်
ဝီယ်. ကူကယ်ဂေယ်ဝါအသံ. မျဒ်လေဖံကလံနးမူဟီထံတ်ကောဒ်မီယ်ဝီယ်. ဟဲလံယ်
ဝဲလုံထီကျိနီယ်လံယ်. လုသ်ထီဝီယ်. ကူထံတ်ကူကယ်သံ. ဖူနးမူဂေယ်သဒ်. ဒေဒ်
ထံတ်မျဒ်လေဖံဝီယ်. ဟာကေယ်ထံတ်လုံဟီတ်လံယ်.

မယ်ဘူတ် (အရှင်သာရိပုတ္တရာ) တသ်နုသ်ထိမေမယ်ခိုတ်

တုယ်ဟိတ်ဘုံ. ပွဲသ်ဘံတ်ဖုညာ. ဒးဒ်သိုထီရီထောပဒ်ဖံဃလ်ဝဲ. တသ်နုသ် ထီယယ်ကုန်ဟဲစောလ်ဝဲဝီယ်ပလ်လံယ်နေ (တမ္မဒါဠိက) ဝီယ်ဘုံ. လဲယ်ဟိနေ ဝဲထီသေစုလံယ်.

ဖဲဒတ်ခါ (အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်. ဂဲယ်ဆးထးတ်လုံသမယ် ပဒ်ဝီယ်ဘုံ.တနီယ်ညာအီယ်. လုံမဒုတသ်လံသ်. လဲယ်ဒေါဒ်မေမယ်ခိုတ်ကြးဒ်ဝဲလဲတ်. စံထ်ထီသီကွသ်လံယ်ဒေါဒ်. ကြံသ်မေမယ်ခိုတ်လံသ်ဃို. လုံ (တမ္မဒါဠိက) ဟိတ်ပူယ် ပျော်ကထံယ်လံယ်ပလ်. တသ်နုသ်ထီယယ်ကုန်. ထိတ်စိုဝဲဒတ်. ဒေဒ် လဲတ်မံယ်. (တမ္မဒါဠိက) နေတ်.

မယ်ဘူတ်ယယ်ကဲတကဲကွသ်ဒေါဒ်ဝဲ.

မေထီတ်ယယ်မံယ်. ကမယ်ဘူတ်လံယ်ဝဲ. မေသ်ဒေဒ်နေတ်မယ်ဘူတ်ဝဲဃို စိုကမံယ်ခုတ်ကဘဒ်ကနေသ်ခဒ်စာဘတ်ဝဲသီတ်ညာထီတ်ဖှာလံယ်နေတ်. ယိုသ် တသ်ဘံ. ဝီထံတ်တဖျံသ်. ဟဲဆးထးတ်ဝဲလုံ (တမ္မဒါဠိက) ဟိတ်ကြိယ်မဲလ်ဒဒ် နေတ်လံယ်.

(တမ္မဒါဠိက) ထိတ်လံယ်မထေရ်သတယ်ကျိယ်ညှိယ်ဟဲမဲဖှာဝီယ်ဆိုမိုတ်ထံတ် ဝဲယယ်နေတ်. ယေလ်ဝဲဆးကတံသ်ခါ. ကယ်လဒ်ပဒ်လို့. မယ်သီဝဲပွယ်အာဂယ် မဒ်. သူတ်သဒ်မေသ်လံယ်. လုံယအိုတ်ခါအီယ်. မယ်ဘူတ်ဂံသ်. တသ်နုသ်ထီ မေမယ်ခိုတ်အဆေယ်သေဒ်. မထေရ်မြတ်သေတ်ဟဲကညဒ်. ဆးထးတ်အိုတ်ပလ် လုံဟိတ်ကြိယ်မဲလ်ဒဒ်. ခါအီယ်ယယ်နေတ်.. ကြးဒ်လုံမယ်ဘူတ်မထေရ်. မေမယ် တသ်နုသ်ထီအီယ်လီမံယ်. ဆိုမိုတ်ထံတ်. လဲယ်သုဒ်ဘိုဒ်သဒ်လုံ (အရှင် သာရိ ပုတ္တရာ မထေရ်မြတ်) အိုတ်ဝီယ်. တမံသ်ပေဒ်နုလ်ဝဲလုံဟိတ်ပူယ်. ပွဲဆိတ်နံယ်ဝဲ. လုံတဖျံသ် ပူယ်လူနုလ်ဝဲ. တသ်နုသ်ထီမေမယ်ခိုတ်. ဝီယ်ဒေါဒ်သိုရီထောပဒ် လူနုသ်ထဒ်ဝီယ်. ဆိတ်နံယ်ဝီယ်သုတ်ဝဲမထေရ်နေတ်လံယ်.

ကဲထံတ်လုံတူသီတယ်နုဒ်ကံသ်

ဖဲနေတ်ခါ (တမ္မဒါဠိက) နသ်ကေ. ယေလ်မဒ်လီနီယ်နယ်ပဒ်လို့. တဘုံမဒ် တအံတ်ဖူဒေဒ်ဃို. လံယ်ဆံဖံပလ်ဝဲ. မေမယ်တသ်နုသ်ထီ. သဒ်မိုတ်အံတ်သဒ်. ဒိုတ်ဝဲရဒ်မဒ်လံယ်မထေရ်မြတ်. သီတ်ညာဝဲ. (တမ္မဒါဠိက) တသ်လိုတ်သဒ်အိုတ် နေတ်မံယ်.

တကတ်ဇုံ.

နဲနသ်ကေ. အံတ်ကေယံနသ်စသ်ယယံကူဒ်နတ်မံယံ. တဲဝဲဒတ်လံယံ.
(တမ္မဒါဠိက) ဟေတ်ပွယ်တဂယ်. နံတ်ဝိသ်သုတ်ဝိယံ. အံတ်ဝဲတသ်နသ်ထီမေယံခွဲ
နတ်လုံလးဒးဘွဲဘွဲကဒ်ကဒ်လံယံ. မထေရ်မြတ်. ပွဲပတုံလဲဝဲပွယ်ဝိသ်သုတ်
တသ်ဝိယံ (တမ္မဒါဠိက) နတ်လုံသဒ်အိုတ်တးလးဒးအံဘွဲဝိယံ. ဂဲယံဆးထးတ်
ဟဲဝိသ်သုတ်ကဒါဝဲမထေရ်မြတ်လံယံ.

ကပးဝိယံဘွဲ. (တမ္မဒါဠိက) ဟီနဲဝဲမထေရ်တဖျံသ်လံယံ. မထေရ်မြတ်
နသ်ကေဟောဖှာနဲဝဲအနုဒ်မောဒနယ်တရာလံယံ.

(တမ္မဒါဠိက) နတ်. လုံဟောတရာကွာ. သဒ်နသ်တဝေယံစာ. မထေရ်
မြတ်သီတ်ညာစဒ်ဝဲလံယံ.

တကတ်ဇုံ. နယ်နတ်. လုံယဟောတရာ. ဘတ်မဒုသဒ်တနုံလံဝေယံစာ
ဝဲလဲတ်.

ကစသ်ဇုံ. ကစသ်ပွဲသ်နတ်. ဒူကိုယ်သဒ်ရဒ်မယ်သီတသ်ဟုတ်လံသ်လဒ်.
မယ်သီဖူပွယ်အာဝဲရဒ်လံယံ. ယိုနတ်မေသ်ကစသ်ပွဲသ်သဒ်. မယ်ဘတ်ဝဲတသ်
ဒဲဘဒ်ဟဲနံတ်ထံတ်ဖှာယို. ကစသ်ဟောဖှာတရာကွာ. သဒ်တနုံလံဝေယံစာဝဲ
မေသ်လံယံကစသ်.

တကတ်ဇုံ.

နမယ်ဝဲတသ်မူဒ်ဖူနတ်. လုံနနသ်စသ်သပေါ. တသ်အဲတ်ဒေါဒ်တးမယ်ဝဲ
ဇေယံ. မေတမေသ်ပွယ်မးနယ်ယို. မယ်ဝဲဒတ်ဇေယံ.

ကစသ်ဇုံ.

စံယံပယ်မးယိုဘတ်မယ်ဝဲဒတ်လံယံကစသ်.

တကတ်ဇုံ.

ပွယ်မးလံယံယို. ဘတ်မယ်ဝဲနဲ. ကဲတသ်ဒဲဘဒ်သေလံတ်ဇေယံ.

မထေရ်မြတ်. တဲဒေဒ်နတ်ဘွဲ.

ပံညာရှယ် (တမ္မဒါဠိက) နတ်.

မေနေသ်ယယ်အပျီဒ်တအိုတ်. ဆိုမိုတ်သဒ်ဒေဒ်နတ်ဝိယံ.

ကစသ်ဇုံ.

မေဒေဒ်နတ်. ဆဲဒ်ဟောဖှာတရာမံယံ. ပတီရှုံဒ်ထံတ်ဝဲလံယံ.

မထေရ်မြတ်. ဂေယံဝါဟောဖှာဝဲအနုဒ်မောဒနယ်တရာလံယံ.

အနီတ်ယဲသ်ဆိပဒ်လို. ဒးဒ်ဒူကိုယ်မယ်သီပွယ်သဒ်. တသ်မူဒ်မယ်ဝဲဒတ်.
တနီယ်အီယ်လံယ်. မယ်ဘူတ်ဝဲ (အရှင်သာရိပုတ္တရာမထေရ်မြတ်) မေယ်ခိုတ်
ယို. တနီယ်အီယ်လံယ်သီဝဲမေယ်ဝဲ (တမ္ဗဒါဠိက) နေတ်.

ခါအီယ်. ကတးကဲထံတ်ဘတ်ဝဲဖဲလဲတ်. တဲဖိုတ်အိုတ်သကောဒ်ဝဲလံယ်.

ဖဲနေတ်ခါ. လုံတရာသပေယ် ကစသ်ယွယ်ဟဲကညဒ်စဒ်ဝဲဒတ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

ဖဲယယ်ကစသ်ဟဲကညဒ်ခါ. သုအိုတ်သကောဒ်တဲဖိုတ်ဝဲမဒုတသ်တဲလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

မေယ်ဝဲတသ်တဲဒေဒ်အီယ်လံယ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. (တမ္ဗဒါဠိက) မယ်သီတသ်ဟုတ်ကစသ်နေတ်ခါ
အီယ်ကဲထံတ်ဝဲလုံတူသီတယ်နဒ်ကံသ်နေတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ဒိုတ်တဲဝဲဒေဒ်မဒုလဲတ်ကစသ်.

အနီတ်ယဲသ်ဆိပဒ်လိုထီဆဒ်. မယ်သီပွယ်သဒ်အာဝဲပွယ်. ကဲထံတ်လုံတူသီ
တယ်နဒ်ကံသ်နေတ်. ဘတ်ကမေယ်ဝဲဇေယ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

မေယ်ဝဲမံယ် (တမ္ဗဒါဠိက) နေတ်.

ကျီကျဲယ်မျေဒ်မျေဒ်ဝဲ. ယဖိုခွါ (အရှင်သာရိပုတ္တရာ) ပိုယ်မံတ်တကောဒ်နေသ်
ဘတ်ဝဲယိုမေယ်လံယ်. ဒိုကနတ်ဘတ် (သာရိပုတ္တရာ) တရာဝီယ်နေသ်ကေယ်ဝဲ
(အနုလောမခန္တိဉာဏ်) နေတ်သီဝဲဖဲတဃတ်အီယ်. ကဲထံတ်ဘတ်ဝဲလုံတူသီတယ်
နဒ်ကံသ်လံယ်တဲဝီယ်. လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချို့ဒ်မေဒ်တေယ်သနယ်တံယ်

၁။ သုဘာသိတံ သုဏိတွာန၊

နဂရေ စောရ ဃာတကော။

အနုလောမခန္တိံ လဒ္ဒါနံ ၊

မောဒတိ တိဒိဝံဂတော။

အခံလုံပကညံ ... အိုတ်ယယ်စကျီယ်ဝေသ်မေယ်ဝဲ. မယ်သီတသ်ဟုတ်ပေါလ်
ခွါနေတ်ဒိုကနတ်ဘတ်တရာယို. ဖိုတုယ်ဝဲလုံ (အနုလောမခ

န္တိဉာဏ်) ဝိယံကံထံတံလုံနဒိကံသမုသ်ပးယံအိုတ်ဘတ်ဝဲလံယံ.

မေသ်ဝဲမေဒ်တေယံသနယံတံယံ. ဟောဖွာဝိယံကတးသ်ဘွံ. နဲသ်သံဖုညာ ပတီရုံဒ်ထံတံကဒါဝဲလံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

ဒိုကနတ်ဘတ်. အနူဒ်မောဒနယံတရာနေတ်. တမေသ်ယေလ်ဒိုတ်ဝဲမံယံ. မေသ်ဝဲပေါလ်ခွါမယ်ပလ်ဒဲဘဒ်ဖုညာ. အာဒိုတ်ရဒ်မဒ်. မေသ်ဝဲတပလ်ဖိုဒိုကနတ် ဘတ်တရာတစဲဒ်ဖိုဃို. ဘတ်မဒုတရာထူကံထံတံနေသ်ဘတ်ဝဲလဲတ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ယယ်ကစသ်ဟောဖွာတရာနေတ်. ဂေယံဆေဒ်ဒေဒ်ဂေသ်အာဒိုတ်. ထိုတ် တကြံယံစံတ်ထီဘတ်ကဂေယံ. တသ်တဲဟကျိယံ. လေလ်ဖိုတဖူးတ်မေသ်ဝဲနသ် ကေ. ကဲထံတံအကျိစီးပွါမေသ်ဃို. မျဒ်ဒိုတ်ဂေယံဝဲလံယံတဲဝိယံ. လုံဖဲလလ် မေဒ်တေယံသနယံတံယံဟောဖွာဝဲဒတ်လံယံ.

အနေဒ်ချိဒ်မေဒ်တေယံသနယံတံယံ

၂။ သဟဿမဝိ ဝေ ဝါစာ၊

အနတ္ထပဒ သံဟိတာ ။

ကေ အတ္ထ ပဒံသေယျော၊

ယံသုတွာ ဥပသမ္ပတိ ။

အခံလုံပကညံ ... အခံအဂေသ်တလဲယံ. တသ်တဲဖုညာ. အဘျံဒ်တအိုတ်တသ် တဲဖုညာ. ဒိုကနတ်ဘတ်အဖူးတ်. တကထိုထဲဒ်. ရယ်ကဒ် ခုတ်ကဘတ်ဂေသ်မေသ်အကျိဒိုတ်အိုတ်. ဒိုကနတ်ဘတ် ဝဲတရာဖိုတဖူးတ်နေတ်မေသ်မျဒ်ဒိုတ်ဝဲဒေဒ်လံယံ.

မေသ်ဝဲမေဒ်တေယံသနယံတံယံကတးသ်ဘွံ. ပွယ်အာဂယ်ဖုညာ (သောတာ ပတ္တိဖိုလ်) စဒ်ထံတံတုယံဝဲဒတ်လံယံ.

မယ်သီတသ်ဟုတ် (တမ္မဒါဠိကာ) ဝိုင်ထူဒ်ဝိယံလီ



(၂)

(ဗာဟိယဒါရုစိရိယမထေရ်) ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဝူတ္တိဒ်ကံသ်. စေယ်တပိုယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ်
ဒေဒ်ဝဲခါ. အကျ်ပျူဒ်ဝဲ (ဗာဟိယဒါရုစိမထေရ်) ဃို. (သဟဿမပိစေဂါထာ)
စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ဗျိဒ်ခိဒ်ပယ်ကဲသဒ်
ယဟာတယ်တူဒ်တဂယ်

တဘုံခါဒေါဒ်. ကိုယ်သဲယ်သေတ်ဖျညာ. ဒးဒ်ခွီကဘံခံပံတ်လဲတ်နေတ္တယ်
လုံပံတ်လဲတ်ပူယ်. ကဘံဟဒ်ဂံယ်ဝဲ. ကညံဖျညာ. ကဲဝဲညတ်ပဲလ်နောလ်တမတ်
ငါမာခွေဒ်သေတ်ဆတ်အံတ်လံယ်.

ကိုယ်သဲယ်တဂယ်နေသ်ဝဲသေတ်ပတ်တကေ. ကွဲဒ်စးဒ်ပံသ်ဝဲကဘဲဒ်ဘဲဒ်
တုယ်ဝဲလုံ (သုပ္ပါရက) ကဘံတနေနေတ်လံယ်. လုံလိုယ်ကူကယ်တပတ်လးယ်ဝဲ.
လုံထီနီယ်ဟဒ်လဲဒ်ဃုကွသ်ဝဲကူကယ်နသ်ကေ. တထီတ်ဝဲဃို. ဘောဒ်နေသေတ်
ဒေဘောဒ်ကုဒ်နံတ်ကေ. ဃေနဲသီတ်ဝီယ်ကဒ်ဘးဝဲလိုယ်ဃိုမီယ်အိုတ်ဝဲလုံ
(ဒါရုစိရိယ) လံယ်. ပွယ်နေတ်လုံပံသ်ခံတ်ထေဒ်နဒ်စေတ်. ဟီနေဝဲတပးယ်ခွဲဒ်
ဖိုတဖူးတ်. လဲယ်ဝဲလုံ (သုပ္ပါရက) ကဘံတနေလံယ်.

ပွယ်အာဂယ်ထီတ်ဝဲဘုံ.

ဟေတ်လံယ်ဝဲယယ်ကူဒ်ထောပဒ်. ပွယ်အီယ်ကမေသ်ဝဲယဟာတယ်လံယ်.
အံတ်အိုဒ်ပတြးယ်တဲဝဲလံယ်.

အဝဲနေတ်. ပွယ်ဟေတ်ဇံယ်. တသ်ကူသဒ်အံဒ်ဝဲလတ်သတ်ပကယ်ကယောဒ်
ဃိုတတူသ်လောလ်ဝဲ. ပွယ်တဲဇံယ်ယဟာတယ်. ဟူဘတ်ဝဲဘုံ. ဖဲလောကဒ်ခွး
ပွယ်တဲဝဲယဟာတယ်ကွာ. ယယ်နသ်ကေ. ကမေသ်ပတ်ဝဲတဂယ်ကွာလံယ်.
ဆိုမိုတ်ဒိုတ်ဝဲသဒ်လံယ်.

အတေဒ်ကဲသဒ် . နဲသ်သံန္နိပါ

လုံညာခါကယ်လဒ်. ကဒ်သပဒ်ကစသ်ယွယ်. ပျူဒ်ပရီနေတ်ဗယ်ဝီယ်လံသ်
ဒီ. သယ်သနယ်လံယ်သုံဒ်ဝဲတစဲဒ်စဲဒ်. နဲသ်သံတပွဲသေတ်. အကျေဒ်လံယ်သုံဒ်
ဖံဒ်ပျယ်. ထိတ်ဘတ်ဝဲ. နဲသ်သံဒ်ဝီယ်မံတ်န္နိပါ. နေသ်ဝဲသယ်ဝေယ်ကဒ်. ဖဲသယ်
သနယ်တလံယ်ဘးဒေဒ်ခါ. ကယ်လဒ်ဆးကတံသ်ဒတ်. ဝဲသေတ်ကဂုယ်လံယ်
ကွဲဒ်စးဒ်အာထိုဒ်တရာ. တဲတ်ပးဒ်လောလ်သဒ်ဝီယ်. ကဒ်သပဒ်ကစသ်ယွယ်ခးတ်
စဒ်မေသ်ဝဲဃိုတ်ထူဖဒ်ဒိုတ်အူချဒ်ဘာလံယ်ဝီယ်. နံလ်လုံပွသ်ကွာလံယ်.

ထိတ်ဝဲယံသ်ဒေလံယ်ကွံယ်ဒေစေယ်. ကစးသ်ထောဒ်မောဒ်တဖူးတ်.

မေအိုတ်မူဘတ်သဒ်ဒေဒ်ဖုညာ. ဃတ်ကဒါသဒ်ကေယ်ညံခါအီယ်. မေတဲဒ်
ကွဲဒ်သဒ်မူပလ်သဒ်လုံကဂုယ်လံယ်တရာဖုညာ. ပကထံတ်လုံကစးသ်ထောဒ်မောဒ်
ဒိုတ်ဒ်. တဲတ်ပးဒ်တဲသကောဒ်သဒ်ဝီယ်. ထံတ်ဝဲတုယ်လုံဒိုတ်ဒ်. ဆံတ်လံယ်ကွေလ်
ဃံ. ကွဲဒ်စးဒ်ဂုယ်လံယ်အာထိုဒ်ဝဲတရာလံယ်.

ဒိုတ်ကွးသ်မထေရ်ဖဒ်ဒိုတ်နေတ်. ဖဲတသ်တနယ်. ကဲထံတ်ဝဲယဟာတယ်ဝီယ်.
အိုတ်ဟိတ်မဒ်ဝီယ်တယ်. အနောတဒ်ထီကမာ. အေတ်ကမးယ်နယ်ကဒ်လတဒ်
တပူယ်ထိုဒ်မဲတပွဲယ်ကောလ်ပူယ်. ဒးဒ်ကမာထီဟီပုသ်မဲလ်ဝီယ်. လဲယ်ဒေါဒ်
မေယ်ဒိုတ်လုံမုံဒ်ကျိ. နေသ်မေယ်ဒိုတ်ဟာကေယ်စောလ်. တဲဖှာဝဲအိုတ်တံသ်
နဲသ်သံဃုပါနေတ်.

နဲသ်သံသေတ်ဇံ.

သုအေတ်ထံတ်တပူယ်အီယ်. ထိုဒ်ကောလ်ပူယ်. သေတပွဲယ်ဒးဒ်အနောတဒ်
ထီဟီပုသ်မဲလ်ဝီယ်. ကပးကေယ်မေယ်ဒိုတ်တကွဲဒ်အီယ်တဲမယ်ဘူတ်ဝဲလံယ်.

အိုတ်တံသ်နဲသ်သံသေတ်နေတ်မံယ်.

ကစသဒ်ဇံ.

ကစသ်ပွဲသ်သေတ်နေတ်. လုံညာခါ.

ကဲထံတ်ဆိုယဟာတယ်ဟာကေယ်ကြံသ်စောလ်မေယ်ဒိုတ်. အိုတ်တံသ်ဖုညာ
ကအံတ်ဝဲပတဲပလ်လောလ်သဒ်အိုတ်စေသ်ဇေယ်.

နဲသံသေတ်ဇံ.

မေသဲကတိဒ်ကဒ်ဝိဒ်ဒေဒ်နေတ်တအိုတ်ပလဲဝဲမံ.

မေတအိုတ်ပလဲနေတ်. ကစသံပွဲသံသေတ်နသ်ကေ.

ဒေဒ်ကစသံပကွဲဒ်စးဒ်အာထိုဒ်ဝဲမေနေသ်တရာဘွံမဒ်. ကစသ်ကိုယ်တဲယ်
ကြံသ်ကပးကေယဲဝဲလံ.

သံဒိုတ်မထေရ်ဟေတ်မယ်ဘူတ်မေယ်ခိုတ်ဒုတ်ပလဲလ်ကွေလဲဝဲလံ.

စီသံထံတ်ဘဒ်လုံစီတပါကဲထံတ်အနယ်ကယ်. လုံစီတပါနသ်ကေ. ဒေဒ်
လုံညာတပါသောဒ်ဒေဒ်မေယ်ခိုတ်ဟာကေယဲစောလဲဝဲ. တနသ်ကေ. သုဝဲတအံတ်
တဲပဲလ်ကွေလဲဝဲလံ.

နေတ်မံ. တုယ်အရဟတ္တဒ်ဖိုယ်တပါပရီနေတ်ဗယ်ပျုဒ်. နေသ်အနယ်ကယ်
ဖိုလ်တပါတုယ်ဝဲလုံပျယ်မယ်ကံသ်လံ.

အိုတ်တံသ်ယဲသ်ပါတနေသ်တရာ. န္ဓီသံထံတ်ဘဒ်. သတ်ဝီယံလံသ်ဒိုသီဝီယံ.
ကဲထံတ်ဝဲလုံနဒ်ကံသ်နေတ်လံ. တုယ်လုံယွယ်ကောတမဒ်ဖံဖဒ်ပွေဒ်ဘွံ. လုံနဒ်
ကံသ်စူတေယံဟဲလံ. လုံအီယံလုံဘဒ်ပွယ်မျိုသေတ်ကွာ. အဆံဆံကတးကဲထံတ်
ဘတ်ဝဲလံ.

ပျီဒ်ခိုဒ်ပယ်ကဲသဒ်အဆဲဒ် . နဲသံသံပွိယဲသ်ပါ

လုံနေတ်ခါမထေရ်ယဲသ်ပါကွာ.

၁။ တပါနေတ်ကဲထံတ်ဝဲ (ပုတ္တုဿာတိ) ခံယ်ပယ်လံ.

၂။ တပါနေတ်ကဲထံတ်ဝဲ (အရှင်ကုမာရကဿပမထေရ်) လံ.

၃။ တပါနေတ်ကဲထံတ်ဝဲ (ဗာဟိယဒါရုစီရိယ) လံ.

၄။ တပါနေတ်ကဲထံတ်ဝဲ (မလ္လာမင်း)ဖိုခွါမီယံလုံ(အရှင်ဒဗ္ဗမထေရ်) လံ.

၅။ တပါနေတ်ကဲထံတ်ဝဲ (သဘိယပရဗိုဇ်) လံ.

လုံနေတ်ခါ. ကဲထံတ်အနယ်ကယ်. တုယ်လုံပျယ်မယ်ကံသ်မေသဲဝဲ. အနယ်
ကယ်ဖဒ်ဒိုတ်တသ်ဆိုမိုတ်ဟဲဖှာထံတ်ဝဲတမီယံလံ.

(ဒါရုစီရိယ) မေသဲဝဲပွယ်တဂယ်အီယံ.

လုံညာခါတပူယ်ဃံဘောဒ်ထံတ်ဃံလုံကစးသ်ဒ်ခိုတ်. ထံတ်အာထိုဒ်ဖူဘတ်ဝဲ
တရာလံ. ခါအီယံတမေသ်ဒေဒ်ယဟာတယ်. ဆိုမိုတ်ဒိုတ်လံသ်သဒ်လုံယဟာ
တယ်နေတ်. ကဘတ်ဟဒ်ဂုံယံပျဲဒ်စီဝဲမံ. ယမေလဲယံဟေတ်နံတ်လံကေယဲ

ငယ်သယ်ဝေယ်ကဒ်ဒုဘတ်ဒ်ကဂေယ်မံယ်. ဆိုမိုတ်. လုံပျယ်မယ်ကံသ်ဟဲလံယ်သုံဒ်
ဘိုဒ်သဒ်လုံ (ဗာဟိယဒါရုစီရိယ) အိုတ်.

နဝဲ (ဗာဟိယဒါရုစီရိယ) ဇံ.

နယ်နေတ်. ယဟာတယ်တမေသ်. အရဟတ္တမဲဒ်ဇံတ်တတုယ်. တုယ်
အရဟတ္တဒ်အကျေဒ်ကွဲနဝဲတအိုတ်နံစဲဒ်တဲဝဲလံယ်.

(ဗာဟိယဒါရုစီရိယ) နေတ်.

ဆးထးတ်လုံမူဒ်တသ်ဖဒ်ဖဲ. တဲတသ်မေသ်ဝဲ. အနယ်ကယ်ပျယ်မယ်ဖဒ်ဒိုတ်
ကွသ်ထီဝဲဝီယ်.

အံယ်. လံယ်အဒ်အံဒိုတ်မဒ်. ယယ်အီယ်. တသ်ဝီဃးမယ်ကမတ်ဘတ်လီ.
ယဆိုမိုတ်ဒိုတ်လံယ်. ယသဒ်လုံယဟာတယ်. အဝဲတဲယယ်နေတ်. တမေသ်ယဟာ
တယ်. တုယ်အရဟတ္တမဲဒ်အကျေဒ်သေတ်တအိုတ်. တဲဝဲ. တသ်လုံယဟာတယ်
ဖဲလောကဒ်ခူး. ဘတ်ဒ်ကအိုတ်ဝဲထီဆဒ်မံယ်. ဆိုမိုတ်ဘတ်ဝဲ. ဆိုမိုတ်ဝီယ်ဘွဲ
စဒ်ဝဲအနယ်ကယ်ဖဒ်ဒိုတ်နေတ်.

နဒ်မေဇံ.

ဖဲလောကဒ်ခူးအီယ်. ယဟာတယ်မေသ်ဂေယ်. ပွယ်တုယ်လုံအရဟတ္တဒ်ဖိုလ်
သေတ်အိုတ်ဝဲဒတ်ဇေယ်.

နဝဲ (ဗာဟိယဒါရုစီရိယ) ဇံ.

အိုတ်ဖဲတသ်လံသ်. ထီခီအယဒ်နေတ်. သယ်ဂူတ္တိဒ်ဝေသ်အိုတ်ဝဲမံယ်ဖဲဝေသ်
နေတ်. သဗ္ဗညူတဒ်ယွယ်ကစသ်ကွဲအိုတ်ဝဲလံယ်. မေသ်ဝဲယွယ်ကစသ်ကွဲနေတ်.
ပဲယံတးယ်ကွေလ်ကီလေယ်သယ်. အယ်သဝေါတရာစံရီဂေယ်ဝါထီဆဒ်. ယဟာ
တယ်စဲလ်နံသ်တပါမေသ်လံယ်. ပွယ်ဒေဒ်ကဲထံတ်ယဟာတယ်ဂံသ်. ပလံသ်
ဟောဖှာနဲတ်ပွယ်တရာသေလံယ်.

လဲယံဝဲလုံကစသ်ယွယ်အိုတ်

(ဗာဟိယဒါရုစီ) နေတ်.

ဟူဘတ်ဝဲအနယ်ကယ်ပျယ်မယ်ဖဒ်ဒိုတ်တသ်တဲဘွဲ. ပွယ်တနောဒ်ဝဲ. ဖဲတသ်
တနီယ်. ဟဒ်ထွဲဒ်ထံတ်လုံ (သုပ္ပါရက) တဝံနေတ်ဝီယ်. လဲယံဝဲလုံသယ်ဂူတ္တိဒ်
လံယ်. တနယ်ဃံယူယ်ဇနယ် (၁၂၀) အိုတ်ဝဲသယ်ဂူတ္တိဒ်ကံသ်တုယ်ဝဲဒတ်လံယ်.

တိုသ်နတ်. ယူယ်နေယ် (၁၂၀) သယ်ဝူတ္တိဒ်ကံသ်. တနယ်ဃံလဲယ်တုယ်ဝဲ
 နေတ်. မေသ်ဝဲပျယ်မယ်မေတကိုစိုကမံယ်ဃိုလံယ်. ဘတ်တိုသ်
 နတ်ဝဲလံယ်. ဘတ်တနယ်ခဲလုံယွယ်ကစသ် တကိုစိုကမံယ်လဲယ်
 တုယ်ဝဲမေသ်လံယ်တဲဝဲဒတ်မံယ်.

(ဗာဟိယဒါရုစီရိယ) လဲယ်တုယ်သယ်ဝူတ္တိဒ်ခါနေတ်.

ဘတ်လုံယွယ်ကစသ်ကွံ. လဲယ်ကြံသ်မေယ်ခိုတ်လုံ. သယ်ဝူတ္တိဒ်ဝေသ်ပူယ်
 ခါနေတ်မေသ်လံယ်.

(ဗာဟိယဒါရုစီရိယ) နေတ်.

လဲယ်နုလ်လုံစေယ်တဂိုယ်ဖျသ်ပူယ်လုံထိတ်ဝဲနဲသ်သံတပါစဒ်ဒေါဒ်ကွသ်ဝဲ.
 ကစသ်သေတ်ဇုံ.

အခါအီယ်. ကစသ်ယွယ်အိုတ်တသ်လံသ်ဖဲလဲတ်ကစသ်.

ကစသ်ယွယ်နေတ်.

လဲယ်ဒေါဒ်မေယ်ခိုတ်လုံဝေသ်ပူယ်ခါမေသ်လံယ်.

နအိုတ်ဟဲလုံတသ်လံသ်ဖဲလဲတ်.

ကစသ်ပွဲသ်နေတ်.

လုံ (သုပ္ပါရက) ကဘံတနေတဝံအိုတ်ဟဲဝဲလံယ်.

နထွဲဒ်ထံတ်ခါဖဲလဲတ်.

လုံမုသ်ဃေသ်လံယ်ခါထွဲဒ်ဟဒ်ထံတ်ဝဲလံယ်ကစသ်.

နအိုတ်လုံတသ်ယီယ်ဘတ်ဟဲဝဲမံယ်. သေစုခံတ်ဝီယ်ဆိတ်နံယ်အိုတ်ဘွေဒ်ခူ
 လောလ်တပနုလ်ဖိုမံယ်ကစသ်ယွယ်ဟာကေယ်ဘွံဘာဘတ်ဝဲလံတ်ယယ်.

ကစသ်သေတ်ဇုံ. ကစသ်ယွယ်သေတ်မေသ်ဂေယ်ဂေယ်. ကစသ်ပွဲသ်သေတ်
 မေသ်ဂေယ်ဂေယ်. ဘတ်သီအခါဖဲလဲတ်တသ်တညာဝဲလံယ်ကစသ်. သံတနယ်
 ကွးယ်. တအိုတ်ဘွေဒ်နံတံယ်ယူယ်နေယ် (၁၂၀) ယီယ်ဘတ်ဟဲဝဲဒတ်. ဘာလံယ်
 ကစသ်ယွယ်ဝီယ်မဒ်. ကအိုတ်ဘွေဒ်ဝဲလံယ်. ရှံဒ်ထံတ်ဝီယ်လုံအခွေ. လဲယ်ဝဲလုံ.
 သယ်ဝူတ္တိဒ်ဝေသ်ပူယ်လံယ်.

မးဟောတရာကညာရှံဒ်ထံတ်

(ဗာဟိယဒါရုစီရိယ) နေတ်ဟဲနုလ်ဝဲလုံဝေသ်ပူယ်.

ဟဒ်ကညာဒ်ဒေါဒ်မေယ်ခါ. ဘတ်ဖးဒေဒ်ဝဲကစသ်ယွယ်ထိတ်ဝဲဒတ်ဘွံ.

မိုတ်ထိတ်ဘတ်သဒ်ဝဲကစသ်ဒိုတ်နေတ်. ယေလ်မဒ်လီမံယ်. တဲဝဲဒေဒ်နေတ်
ဝီယ်. စဒ်ထံတ်လုံထိတ်ကစသ်ယွယ်လံသ်. ဆဲတ်ဖုတ်ဆိုဒ်လံယ်သုံဒ်ဘိုဒ်သဒ်ဝီယ်.
လုံကွဲမုသ်ပူယ်ဘာလံယ်ဝဲဒတ်မံယ်. ဝီယ်ဘုံဖံတ်ဝဲကစသ်ယွယ်ခံတ်ညာဒိုတ်ခီခံ
ဝီယ်ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ.

ဟောဖှာလံယ်နေကစသ်ပွဲသ်တရာမံယ်. ကစသ်ဟောဖှာတရာဖုညာနေတ်.
ကစသ်ပွဲသ်ယီယ်ထံယေလ်လီ. စီပွါခုတ်ကဘတ်ကဲထံတ်ဘတ်သေဝဲမံယ်
ကစသ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ.

ဟောဖှာလံယ်နေကစသ်ပွဲသ်တရာမံယ်ပတီရုံဒ်ထံတ်ဝဲလံယ်.

နဝဲ (ဗာဟိယ) ဇုံ.

ယယ်ကစသ်. ဘတ်လုံဒေါဒ်မေယ်ဒိုတ်ဝေသ်ပူယ်ခါဒေဒ်မေသ်လံယ်.

ဟောတရာအခွေဒ်တမေသ်ဒေဒ်မံယ်ကစသ်ယွယ်ပဲယ်တဲကြံဝဲနသ်ကေ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ.

ဘတ်ဝေသ်ဝံယ်သယ်သယ်ဃတ်ဒတ်မေသ်ပွယ်ဖုညာ.

အံတ်အံတ်တနေသ်ဖူတအိုတ်ဘတ်ဝဲမံယ်. ကစသ်ယွယ်သေတ်မေသ်ဂေယ်
ကစသ်ပွဲသ်သေတ်မေသ်ဂေယ်. သဒ်မူအယ်တရဲယ်တမေသ်ထိတ်ဖှာစိုဝဲမံယ်.
ဟောနေလသ်ကစသ်ပွဲသ်တရာမံယ်ကစသ်.

ခီဘုံဃေကညာကစသ်ယွယ်နသ်ကေ. ကစသ်ယွယ်ကြံတာဃလ်ဝဲဒေဒ်လံယ်.
တိုသ်နတ်. မေသ်ခီဘုံထီဆဒ်. ဘတ်ကြံတာဃလ်ဝဲနေတ်. ကစသ်ယွယ်တသ်
ဆိုမိုတ်အိုတ်ဟဲဖှာဝဲဒေဒ်အီယ်လံယ်. ပွယ်ဝဲအီယ်ဘတ်ထိတ်ဘတ်
ယယ်တထိတ်ဃံဒ်တဂယ်တသ်သဒ်ခုကဒ်ဘးဃလ်ဇံယ်. တသ်သဒ်
ခုဂေသ်ဒိုတ်အာဝဲဃိုကနတ်တရာနသ်ကေခံဖျါသီတ်ညာဝဲတကဲ
ဒေဒ်. တသ်သဒ်ခုဝီယ်တီဒ်ရှေတ်လံယ်ရှယ်ဒတ်ဝဲ. ပွဲထးပလ်အိုတ်
ဃလ်ဝဲမေသ်လံယ်. မေဒေါဒ်မံယ်တနယ်ဃံယီယ်ဝဲယူယ်နေယ်.
တကယယ်ခီဆီ. ခယီကွဲဘတ်ဟဲဝဲဃို. လံယ်ဘွေဒ်ပေယ်ပါဒိုတ်
မဒ်လီ. အိုတ်ဘွေဒ်ဒေဒ်ပလ်စးယ်ဒတ်ဝဲ. တသ် ဆိုမိုတ်ကဲထံတ်
ဒေဒ်နေတ်ဃိုခီဘုံထီဆဒ်ပဲလ်ကွေလ်ကြံဝဲဒေဒ်နေတ်လံယ်.

ဝီယ်ဘုံ (ဗာဟိယဒါရုစီရိယ) နေတ်.

သးဘုံထံတ်ဘဒ်ဟောဖှာတရာ. ဃေကညာထဒ်ဒေါဒ်ဝဲလံယ်.

နေတ်ဘုံမဒ်. ကစသ်ယွယ်နေတ်. ဆးထးတ်ကွဲမုသ်ပူယ်ခါ.

(ဗာဟိယ) ဇံ.

ထိတ်ခါနေတ်မံယ်. ထိတ်မဒ်တဒ်ဒေဒ်ကဲထံတ်သဒ်. ဒေဒ်အီယ်မံယ်. ဘတ်
လေဒ်ကျေဒ်ထးတ်သဒ်ပလ်ဇေတ်ဝဲလံယ်. ဟောစွာဝဲဒေဒ်နေတ်လံယ်. ကနတ်
ဝဲဟောစွာတရာခါနေတ်မေသ်လံယ်.

(ဗာဟိယဒါရုစီ) နေတ်.

အယ်သဝေါလးသ်ဃေထဒ်ဒးဒ် (ပဋိသန္တိဒါ) လွီသ်ပါတဘုံသံ.

တုယ်ဝဲလုံအရဟတ္တဒ်ဖိုလ်. ကဲထံတ်ယဟာတယ်လံယ်ကဲထံတ်ယဟာတယ်
ဝီယ်ဝဲ. (ဗာဟိယဒါရုစီရိယ) နေတ်.

လုံကစသ်ယွယ်အိုတ်.

နဲသ်သံစိုယ်ဃတ်ပဝဒ်ဃေကညာပတီရုံဒ်ထံတ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

လုံကစသ်သယ်သနယ်ဒွဲ. သဒ်ကညယ်ဒုံဒ်ကဲနေဝဲနဲသ်သံမံယ်ကစသ်.

(ဗာဟိယ) ဇံ.

နယ်နေတ်မေသ်တဖျံသ်တသ်ဘံလးပွဲယ်လီဇံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

ကစသ်ပွဲသ်တဖျံသ်တသ်ဘံတအိုတ်ဒေဒ်လံယ်ကစသ်.

(ဗာဟိယ) ဇံ.

မေဒေဒ်နေတ်လဲယ်ဃုခုလောလ်တဖျံသ်တသ်ဘံလံယ်.

တိုသ်နတ် (ဗာဟိယဒါရုစီရိယ) နေတ်ဃေကညာပတီရုံဒ်ဝဲနဲသ်သံ စိုယ်ဃတ်
ပဝဒ်ခါကောဒ်နေ (ဇေဟိဘိက္ခု) ကြးဒ်လုံသဒ်ကညယ်မယ်ကဲထံတ်
နေဝဲနဲသ်သံမေသ်လံတ်ဇေယ်. ဘတ်မဒုဃိုဒးဒ်(ဇေဟိဘိက္ခု)တကောဒ်
ထံတ်ဒုံဒ်ကဲနေဝဲနဲသ်သံစိုယ်ဃတ်ပဝဒ်နေတ်လဲတ်. မးဒေါဒ်ဝဲလုံဟဒ်
ဃုတဖျံသ်တသ်ဘံနေတ်ဘတ်လဲတ်နေတ်မံယ်. (ဇေဟိဘိက္ခု) ပတံသ်
သဒ်ကညယ်ဒုံဒ်ကဲမယ်နေဒးဒ်တကိုလးပွဲယ်ဝီယ်ဝဲတဖျံသ် တသ်ဘံ
ကဲထံတ်မေသ်ဝဲ. တသ်ဘူတ်အစိုကမံယ် (ဘုန်းကံ) အိုတ်ပွယ်ဖုညာ
လံယ်မယ်ကောဒ်နေ (ဇေဟိဘိက္ခု) နဲသ်သံပတံသ်. သဒ်ကညယ်.
ဒုံဒ်ကဲနေသေဝဲလံယ်. (ဗာဟိယဒါရုစီရိယ) နေတ်လုံကဒ်သပဒ်
ကစသ်ယွယ်သယ်သနယ်ပူယ်ခါ. အနီတ်ခီကလဒ်ကယ်လဒ်ဆး

ကတံသံပဒလိုအာထိုဒ်ဂုဏ်လံယံဝဲ. တရာခါနေတ်မံယံ.တသ်လုံနဲသ်
သံဖုညာ. မေနေသ်နဲသ်သံပျီဒ်စီပရေတ်ခယယံနေတ်. နံသ်စသ်
လံယံဘတ်သူဆံတ်ဝဲ. ဆိုမိုတ်ဒေဒ်နေတ်ဝီယံလုံအဂယံနဲသ်သံ
ဖုညာ. တဖျံသ်တသ်ဘံ. မယ်ဘူတ်ဘာပလ်တအိုတ်နဲဘုံ. ဗိုနေတ်
မေသ်ဝဲ (ဗာဟိယဒါရုစီရိယ) ဂံသ်ဒေဒ်တကိုဝီယံကဲမေသ် တဖျံသ်
တသ်ဘံတလးပွဲယံနေတ်မံယံ. ပလံသ်သီတ်ညာပလ်ဝဲယို. ကောဒ်
နေ (ဟေတိက္ခ) နဲသ်သံပတံသ် တဒုံဒ်ကဲနေဝဲမေသ်လံယံဘတ်
တိုသ်နံတ်ဝဲဒေဒ်နေတ်မံယံ.

ကံသ်ဘူးတ်ယိုဘတ်ပျူဒ်ပရီနေတ်ဗယ်

(ဗာဟိယဒါရုစီရိယ) နေတ်. ဖဲဟဒ်ဃုဝဲတဖျံသ်တသ်ဘံဒေဒ်ခါ.

ဒေါဒ်တကဒ်မုတ်တဂယံနေတ်. လိုတ်ထံတ်သဒ်လုံ. ကံသ်မိုသ်အိုတ်ဒေဒ်ဖို
ဆေဒ် ဟဲစိတ်ဖုတဆံဘူးတ်တိသ်ဝဲယို. ဖဲနေတ်လံယံဃီသ်သီဝဲလံယံ. ဝါ. ပျူဒ်ဝဲပရီ
နေတ်ဗယ်လံယံ.

ကဲသ်ဒ်အဆဲဒ်

တိုသ်နံတ် ကံသ်မိုသ်ပွသ်နေတ်. တမေသ်ပကတီဒ်ကံသ်မိုသ်ပွသ်. ဒေါဒ်တကဒ်
မုတ်တဂယံနေတ်မေသ်လံယံ.

ပလ်နေဝဲ (တေဒ်ဂ်) လံသ်လဒ်

ကစသ်ယွယ်နေတ်. ဟဒ်လဲဒ်ကညဒ်ဒေါဒ်မေသ်မိုတ်ကေဒ်စဒ်ဝီယံ. ဒေဒ်နဲသ်
သံတပူယံဃံ. ထွဲဒ်ကညဒ်ဝဲလုံဝေသ်ပူယံလံယံ. လုံတသ်ကမ္ဘိယံပူဂံယံထေဒ်.
သဒ်မူလးသ်သီမေသ်ဝဲ (ဗာဟိယဒါရုစီရိယ) အစိုတ်ထိတ်ဘတ်ဝဲဘုံ. လုံပွယ်ဟိတ်
လဲယံဟိနေတသ်ဒါတဘေတ်ဝီယံထုံဒ်ထံတ် (ဗာဟိယဒါရုစီရိယ) အစိုတ်တကွံတ်
ဝေသ်ခူးကုသ်ဃိုစံမေတ်ကွေလံဇံယံ. အိုတ်တံသ် (ဓာတ်တော်) တေပလ်နေ
ကေသ်ဃိုတ်ဇံယံ. မးလံယံဝဲနဲသ်သံသေတ်နဲသ်သံသေတ်နသ်ကေ. လုံကစသ်
ယွယ်မးတဲလံယံတးရဲသ်ကွဲယံမယ်ဝဲဒတ်လံယံရဲသ်ကွဲယံမယ်ဝီယံ. ဟာကေသ်
တုယံလုံဖျသ်ဘုံ. သုံဒ်တိုဒ်သဒ်လုံကစသ်ယွယ်အိုတ်ရဲသ်ကွဲယံမယ်ဝီယံလီ. ပတီရှံဒ်
ထံတ်ဝီယံဒေါဒ်နေတ်မံယံ. ပတီရှံဒ်ဝဲ.

(ဗာဟိယဒါရုစီရိယ) လုံကတားကဲထံတ်ဘတ်. စိုယ်ဃတ်နေတ်လံယ်.

ကစသ်ယွယ်နေတ်. တဲဝဲနဲသ်သံသေတ်. (ဗာဟိယဒါရုစီရိယ) ကေယ်နေတ်
ဗယ်ဝီယ်လီ. ခုတ်ကဘဒ်တဲပျဒ်ဝဲဘွံ.

တေဒဂုံ ဘိက္ခဝေ မမ သာဝကာနံဘိက္ခုနံ

ခိပ္ပဘိညာနံ ယဒိဒံ ယောဗာဟိယော

ဒါရုစီရိယော

အခံလုံပကညံ ... နဲသ်သံသေတ်ဇံ. ယယ်ကစသ်သယ်ဝကဒ်မေသ်ဝဲ. ဖွဲတ်
ခွေခံဖျိသီတ်ညာ (အဘိညာဉ်) အိုတ်နဲသ်သံကွာနေတ်.
မေသ်ဝဲဗာဟိယဒါရုစီရိယအမျှဒ်ကတားသ်တဂယ်မေသ်ဝဲ
လံယ်.

သောတာပန်ပယ်တီယံဝဲ

ဝီယ်ဘွံနဲသ်သံဖုညာ. ပတီရုံဒ်ဝဲကစသ်ယွယ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

ကစသ်တဲဝဲ (ဗာဟိယဒါရုစီရိယ) နေတ်မေသ်အခါဖဲလဲတ်. တုယ်ဝဲအရဟတ္တဒ်
ဖိုလ်မေသ်လံယ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

(ဗာဟိယဒါရုစီရိယ) နေတ်လုံကနတ်ဘတ်ယယ်ကစသ်တရာခါ.

တုယ်ဝဲလုံအရဟတ္တဒ်ဖိုလ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

ကစသ်နေတ်. ဖဲဒတ်ခါလဲတ်ဘွံ. ဟောနေဝဲ (ဗာဟိယဒါရုစီရိယ) တရာလဲတ်
ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ယယ်ကစသ်လဲယ်ဒေါဒ်မေယ်. ဝေသ်ပူယ်ခါ.

(ဗာဟိယဒါရုစီရိယ) ဃေကညာဝဲအာဃို. ဆးထးတ်လုံကွဲမုသ်ပူယ်. ဟောဖွာ
နေဝဲမေသ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

ကစသ်ဆးထးတ်ဟောနေဝဲ. တရာလုံကွဲမုသ်ပူယ်နေတ်. မေသ်တစဲဒ်ဖိုလံယ်.

မေသ်တပနလ်ဖို. ဟောဝဲတစဲဒ်. တရာဒိုမျို.

နေသ်ဘတ်အရဟတ္တဒ်ဖိုလ်ကဲဝဲလံယံဇေယျကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ယယံကစသ်ဟောစွာတရာနေတ်. မေသ်ရှယ်မေသ်အာသုထိုတ်တတြံယံ ကွသ်ဒတ်ဝဲဇေယျ.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ယယံကစသ်ဟောစွာတရာနေတ်. မေသ်ရှယ်ဖိုလံယံ. သုထိုတ်တတြံယံပလ် တဂေယျ. ကဲထံတ်အကျိစီပွါသေဝဲကယ်ထယ်တပိုဒ်နေတ်. သသ်နံတ်နေဝဲဘျံဒ် တဟဲကျိတအိုတ်ကယယံကထိုကယ်ထယ်မျှနေတ်ဒေဒ်လံယံတဲဝီယံလုံဖံလလ် မေဒ်တေယျသနယ်တံယံဟောစွာဝဲဒတ်လံယံ.

အနေဒ်ချိဒ်မေဒ်တေယျသနယ်တံယံ

သဟဿမပိ စေဂါထာ ၊

အနတ္တပဒ သံဟိတာ ။

ကေံ ဂါထံ ပဒံ သေယျော ၊

ယံ သုတွာ ဥပသမ္ပတိ ။

အခံလုံပကညံ ... အကျိတစွာဘျံဒ်တဟဲ. ကယ်ထယ်ကထိုကနတ်ဘတ်ဝဲ အစာ. ရယ်ကဒ်ခုတ်ကဘဒ်ပေလ်သေမေသ်အဘျံဒ်အိုတ် ကယ် ထယ်ဖိုတပိုဒ်ကနတ်ဝဲနေတ်မံယံမေသ်အဘျံဒ်အိုတ် ဒိုတ်ဝဲဒေဒ်လံယံ.

မေသ်ဝဲမေဒ်တေယျသနယ်တံယံကတးသ်ဘျံအာဂယ်ပွယ်ဖုညာ. (သောတာ ပတ္တိဖိုလ်) စဒ်ထံတ်တုယံဝဲဒတ်လံယံ.

ဗာဟိယဒါရုစီရိယမထေရ်ဗိုဒ်ထူဒ်ဝီယံလီ



(၃)

(ကုဏ္ဍလကေသီထေရီမ) ဝိဒ်ထူဒ်

ကစသယွယ်နေတ်. သယ်ဝူထွီဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျ်ပျူဒ်ဝဲ (ကုဏ္ဍလကေသီထေရီမ) ဟို. (ယော ၈ ဂါထာ
သတံဘာသေ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ဘတ်တူသ်ထေသေသဒ်မူတ်ပို့

အိုတ်ယယ်စကျိယ်ကံသ်ပူယ်. သဲထီဖဒ်ဒိုတ်တဂယ်နေတ်. ဒိုတ်တသ်ဃီလဒ်
မယ်သဒ်မေသ်ဝဲ. မိယ်လုံ (ကုဏ္ဍလကေသီ) ဖိုမုတ်အိုတ်တဂယ်. တုယ်သဒ်နိုတ်
တဆီဃုနိုတ်အိုတ်ထံတ်ဘဒ်ဘုံ.

မိုသ်ပသ်ဖုနေတ်. သဒ်အံဒ်ကေယ်ဘတ်. ကအဲတ်ကွီဘတ်ဒးဒ်ပေါလ်ခွါဖုညာ
ဟို. မိုသ်ပသ်ဒီဂယ်တေထံတ်နေပြဒ်သဒ်နွီကထးဖံဒိုတ်. ပလ်အိုတ်ဂံယ်ထေဒ်
ပွဲသ်မုတ်ဖိုတဂယ်လံယ်. ပလ်နေဝဲဘတ်စံဒ်ရုံဒ်ကွသ်ဝဲဒတ်လံယ်.

အေတ်တသ်ဟူတ်စေတမးအဲတ်ခဲနဲဝဲ

တနီယ်မုသ်ဒေါဒ်. စံယ်ပယ်ခေပွယ်ဖုညာ. ဖံတ်နေတသ်ဟုတ်တဂယ်.
ဘီစးနံတ်ပျယ်. စုလုံခူးဃီ. တုယ်ကွဲလံယ်ရိုဖိုတ်. အိုတ်ကွဲမုသ်ကောဒ်ဘို. ဒိုတ်သ်ဝဲ.
လုံမယ်သီတသ်ဟုတ်လံသ်ကွဲ. ဟဲမူယ်ဝဲဒတ်လံယ်.

သဲထီဖိုမုတ်နေတ်.

ဟူဘတ်ဝဲပွယ်သံတ်သဲသထုံဒ်ပြဒ်. ဝိုင်လံယ်သဒ်ကွသ်ဖိုလံယ်ဝဲ.

ဘိစးဦယ်ခူးဃီပေါလ်ခွါ. ဖွာထီတ်ဝဲနေတ်. မေသ်အဲတ်ကွီသဒ်တမာဖွာထံတ်ဝဲ.
ယဲမေနေသ်ဘတ်. ပေါလ်ခွါဝဲနေတ်ဒုကဂေယ်ဝဲမံယ်. လုံသဒ်စွဲလာဝီယ်. တအံတ်ဝဲ
မေယ်ထီ. မိနံယ်အိုတ်မိုတ်ဝဲတသ်လံသ်မိပူယ်လံယ်.

အမိုသဲထီမုတ်သီတ်ညာ. ကံတ်စဒ်ကွသ်ဝဲ.

ဖိုမုတ်ဇုံ.

ဘတ်မဒုနဲတအံတ်အံထံဘိုမိနံယ်အိုတ်မိုတ်တသ်နေတ်လဲတ်.

မိုမိုဇုံ.

ပွယ်ဖံတ်ဘီးဒးစုလုံခူးဃီလဲယ်မူယ်တို့သ်ဝဲပေါလ်ခွါတဂယ်ဖံခိုတ်. သဒ်အိုတ်
အဲတ်ကွီဘတ်ဝဲလီမေသ်လံယ်. မေနေသ်ဇံယ်ဒု.

သဒ်ကမူဒေဒ်. မေတနေသ်. ကဘတ်သီဖဲ. လံသ်မိပူယ်လံယ်. မိုမိုဇုံ.

ဖိုမုတ်ဇုံ.

ကလောလ်ကလလ်. တသ်ဟုတ်ပေါလ်ခွါတဂယ်. နဘတ်လောဒ်ကံအဲတ်
တဂေယ်လုံဒုနဲသောဒ်ဝဲ. မျိုဇဒ်စုကဝဲယ်. ပျိုဒ်စီပွဲယ်ဒေဒ်. မေသ်ဝဲပေါလ်ခွါ.
နကနေသ်ဒတ်ဝဲမိုကကွဲယ်မယ်နေနယ်.

မိုမိုဇုံ.

ပေါလ်ခွါအဂယ်. ယယ်တလောဒ်ကံမေတနေသ်အဝဲယဲကဘတ်သီဝဲလံယ်
အမိုနေတ်. တဲကလဲဒ်အမျိုမျိုနသ်ကေ. တနေသ်လးယ်ဃိုတ်ပျဒ်အပသ်. အပသ်.
ဟဲတဲကလဲဒ်အမျိုမျိုတနေသ်ဃိုမံယ်. ဘတ်မယ်ဒေဒ်လဲတ်.

ဆိုမိုတ်ဝီယ်. လဲယ်လူယ်ပျလ်ထွဲ. စံယ်ပယ်ခေပွယ်လံသ်ခီ.

နဝဲသေတ်ဇုံ.

ဟီစေတမးအီယ်ဝီယ်.

ဟေတ်လံယ်ယယ်တသ်ဟုတ်တဂယ်အီယ်.

စံယ်ပယ်ခေပွယ်. ဟီစေတမး

ဟေတ်ဝဲတသ်ဟုတ်ဝီယ်ဘွံ. မယ်သီခးတ်စဒ်ဝဲလုံအသံတဂယ်ဝီယ်နေတ်.
မယ်သီတသ်ဟုတ်ဝီယ်လီ. ပတီရှုံဒ်ထံတ်စံယ်ပယ်လံယ်.

သဲထီနေတ်.

ဟာကေယ်ကွဲတသ်ဟုတ်ဝီယ်. တေဖွံဝဲဒးဒ်အဖိုမုတ်လံယ်.

စင်ထံတ်လုံတေဖွံသဒ်ဝီယံဘွံ.

သဲထီဖိုမုတ်နေတ်.

ထူလေလ်ဖဲစးလးပွဲယံဂေယံဝါ. ဖီရူာ. ကူကယ်မယ်ဃီသဒ်. နံသ်စသ်
ကိုယ်တဲယံရဲသ်ကွဲယံ. ဖံဒုဒ်အံတ်မယ်နေဝဲကောဒ်မီယံလံယံ.

တသ်ဟုတ်မယ်ယယ်

တလးဝဲဒီသံသးသံဘွံ. တသ်ဟုတ်ဆိုမိုတ်ထံတ်ဝဲလံယံ.

ဆေဒ်ယေလ်မဒ်ယယ်နေတ်. မယ်သီသဲထီဖိုမုတ်ဝီယံ. ဟီနေအပျီဒ်စီ.

လုံသေဒ်ဆဲသ်ပူယံသဒ်အိုတ်တးလးပွဲယံဝဲ. ဘွံဘွံကဒ်ကဒ်. မယ်သဒ်ကလဲယံ
အံတ်အံဘတ်ဝဲလဲတ်ဆိုမိုတ်ဝီယံ. တမိတအံတ်လးယံဝဲဖဲလံသ်မီပူယံမီနံယံထံဘို
ဝဲလံယံ.

တသ်ဟုတ်ကမယ်သီဆိုမိုတ်ထံတ်

သဲထီဖိုမုတ်နေတ်. သုဒ်ဘိုဒ်သဒ်လုံအဝယ်အိုတ်. စဒ်ဝဲဒတ်လံယံ.

အဲတ်ဝယ်ဇုံ.

နဝဲအဲတ်ဝယ်နယ်ဘတ်မဒုလဲတ်အိုတ်တဆူတ်ခွေယယ်.

အဲတ်ဒေမုတ်ဇုံ.

ယအိုတ်ဆူတ်ခွေမံယံတဘတ်ဝဲနံမီယံလံယံ.

မေသ်ယမိုသ်ပသ်. သဒ်ထံတ်အဲတ်ဝယ်ယိုဇေယံ.

အဲတ်ဒေမုတ်ဇုံ.

နမိုသ်နပသ်တသဒ်ထံတ်ယယ်မံယံ.

နဝဲအဲတ်ဝယ်ဇုံ.

ဘတ်မဒုလဲတ်တဲပျဒ်ယယ်မံယံ.

အဲတ်ဒေမုတ်ဇုံ.

လုံပွယ်ဟာကေယံဖဲတ်ယယ်တနီယံခါ. ယယ်နေတ်. လုံပွယ်ကွေလ်လံယံ
တသ်ဟုတ်ကစးသ်နဒ်မေ. ကပူယံဇေယံပဒ်သဒ်ဇဲတ်. ဒုတ်လံယံပလ်သဒ်အိုတ်
ဝဲလံယံ. ယိုနေတ်သဒ်အိုတ်မူဘတ်ဝဲမံယံ.

အဲတ်ဒေမုတ်နသ်ကေ. မေသ်ဝဲနဒ်မေကွသ်စံဒ်ရှံဒ်ယိုနေသ်ဘတ်ဝဲဒးဒ်ယယ်
လံယံ. အဲတ်ဒေမုတ်ဇုံ.

ယယ်နေတ်ကဟောတ်ပူယ်ဇောယ်ပဒ်သဒ်နဒ်မေတသ်ပညိတ်အိုတ်ပလ်.ကပူယ်
ဇောယ်တသ်ပညိတ်တလးပွဲယ်ဒေဒ်ဃို. သဒ်ဖိုတမုံသ်ဝဲဒေဒ်နေတ်မေသ်လံယ်.
နဝဲအဲတ်ဝယ်ဇုံ.

တတ်သဒ်ကိုသ်တဂေယ်. ကပူယ်ဇောယ်ပဒ်သဒ်နေဒတ်ဝဲနယ်လုံနဒ်မေ
လိုတ်ပျိဒ်စီဖုညာတ်ဖှာနဲတ်ပျဒ်မံယ်.

အဲတ်ဒေမုတ်ဇုံ.

တယောထီမေယ်တသ်နုသ်ထီ. ဒးဒ်ဖံယဲသ်မျို့. လိုတ်ဘတ်ဝဲမံယ်.

နဝဲအဲတ်ဝယ်ဇုံ.

ဂေယ်လီမံယ်. ယကရဲသ်ကွဲယ်မယ်ဒတ်ဝဲတဲဝီယ်.

သဲထီဖိုမုတ်နေတ်. ပူယ်ဇောယ်ပျိဒ်စီရဲသ်ကွဲယ်မယ်ဝဲလံယ်. ဝီယ်ဘုံနဝဲအဲတ်
ဝယ်ဇုံ.

ပူယ်ဇောယ်နဒ်မေဂံသ်ပလဲယ်လံတ်မံယ်.

အဲတ်ဒေမုတ်ဇုံ.

မေသ်ဒေဒ်နေတ်. ပွဲလဲယ်ကွဲဒးဒ်. နဆွယ်မျို့တဂေယ်. အဲတ်ဒေမုတ်ကရး
ကရိုကူကယ်ဂေယ်ဝါသဒ်ဝီယ်. မုံသ်ပးယ်ခီဂယ်လံယ်ပလဲယ်ဝဲမံယ်.

သဲထီဖိုမုတ်နေတ်. လုံအဝယ်တဲမယ်လောလ်ဝဲဒတ်. လဲယ်တုယ်လုံကစးသ်
ခံတ်ထေဒ်ဘုံ.

အဲတ်ဒေမုတ်ဇုံ.

လုံကစးသ်ခိုတ်ဝဲခီဂယ်လံယ်ကလဲယ်ထံတ်ဝဲမံယ်. ခေပွယ်ဖုညာမးခေါဒ်ပလ်
ဖဲကစးသ်ခံတ်ထေဒ်နေတ်. လုံကပူယ်ဇောယ်နဒ်မေဂံသ်. တပးယ်ခွဲဒ်ဖို.

အဲတ်နေမုတ်ကိုယ်တဲယ်. ဟဲစောလ်ထံတ်မံယ်. တဲဒေါဒ်. သဲထီဖိုမုတ်နုသ်
ကေ. လုံတဲတးမယ်နေဝဲလံယ်.

ဒေဒ်နေတ်မံယ်. ဒံမာဝယ်ခီဂယ်. လုံကွေလ်လံယ်တသ်ဟုတ်ကစးသ်ဒ်ခိုတ်.
ထံတ်ဝဲဒတ်လံယ်.

တိုသ်နုတ်. တသ်လုံစောရပပါတ. ကစးသ်နေတ်. လုံကစးသ်ဝဲတပယ်. ပွယ်ဟဲ
ကွဲအိုတ်ဝဲလံယ်. ကစးသ်အိုတ်လုံဝဲတပယ်. အိုတ်ဝဲကွလ်တိုညို
ပူယ်လံယ်. အိုတ်လုံကစးသ်ဒ်ခိုတ်ကွလ်တိုညိုပူယ်. ဆံတ်လံယ်တဲ
လ်သီဝဲတသ်ဟုတ်မေသ်လံယ်. လံယ်ဝဲတသ်ဟုတ်ဖုညာ. ဘတ်ခို
ထေဒ်သဒ်ဒးဒ်လေတဲလ်ကုံဒ်ကွဲဝီယ်. လံယ်တဲလ်ဝဲလုံဟံတ်ခိုတ်

ဖူးတ်လံယ်ဃိုနေတ်မံယ်ကစးသ်နေတ်မီယ်လုံ (စောရပပါတ)
 ကွေလ်တသ်ဟုတ်သေတ်ကစးသ်မေသ်လံယ်.

သဲထီဖိုမုတ်ဃေကညာဝဲ

တုယ်လုံကစးသ်ဒံခိုတ်ဘွံ. သဲထီဖိုမုတ်ခံ.

နဝဲအဲတ်ဝယ်ဇုံ.

ရဲသ်ကွဲယ်မယ်ပူယ်ဇောယ်ပဒ်သဒ်နဒ်ဂံသ်မံယ်တဲဝဲ. အဝယ်ခံတတဲဆးနံမီယ်.

နဝဲအဲတ်ဝယ်ဇုံ.

ဘတ်မဒုတတဲဆးကဒါဝဲလဲတ်.

အဲတ်ဒေမုတ်ဇုံ.

ယယ်နေတ်. ကပူယ်ဇောယ်နဒ်ဂံသ်ဒေဒ်နကဟဲလီတ်ဘွေဒ်ဘွေဒ်ဟဲကွဲဝဲနယ်
 လံယ်.

နဝဲအဲတ်ဝယ်ဇုံ.

ဘတ်မဒုလီတ်ဘွေဒ်ဘွေဒ်ဟဲကွဲယယ်လဲတ်.

အဲတ်ဒေမုတ်ဇုံ.

ကမယ်သီနယ်ဝီယ်ဟီနပျီဒ်စီကစိတ်ဖွေဒ်ဆိုမိုတ်ပလ်ဝဲမံယ်.

ဃိုနေတ်လီတ်ဘွေဒ်ဘွေဒ်ဟဲကွဲဝဲနယ်လံယ်.

နေတ်ဘွံသဲထီဖိုမုတ်ကဘတ်သီဗိုယ်လံယ်ဝဲသဒ်.

နဝဲအဲတ်ဝယ်ဇုံ.

တဲဝဲတသ်တဲဒေဒ်မဒုလဲတ်.

ယယ်အီယ်မေသ်ဂေယ်ဂေယ်. ကူကယ်ဂေယ်ဝါဖုညာအီယ်မေသ်ဂေယ်ဂေယ်.
 မေသ်ဝဲအဲတ်ဝယ်ပျီဒ်စီခဲလးသ်လံယ်. ဘတ်မယ်ဒေဒ်နေတ်တဂေယ်. ဃေကညာ
 တဲဝဲမျိုမျိုနသ်ကေ.

နဘတ်ဃေကညာယယ်တဂေယ်. ဃေကညာသေတ်တမေသ်ဘွံဒ်အိုတ်.
 မေနယ်. ယကမယ်သီထီဆဒ်လံယ်.

နဝဲအဲတ်ဝယ်ဇုံ.

ယသီနသ်ကေ. အဲတ်ဝယ်မဒုအဘွံဒ်အိုတ်လဲတ်. ဟီပျီဒ်စီယတနယ်ခဲလးသ်
 ငီယ်. ပွဲပူယ်ဖွဲဒ်ယသဒ်မူမံယ်. စဒ်ထံတ်လုံတနီယ်ညာအီယ်. ယသီလီပလ်ပနုတ်
 ကေယ်ဇံယ်. ယယ်နေတ်. ပလ်ကေယ်လုံဟီတ်ပူယ်ကုသ်မုတ်တဂေယ်လံယ်.

အဲတ်ဒေမုတ်ဇုံ.

နတ်တေးယမယ်လီပလ်ကတံသ်. နသ်နတ်နမိုသ်ပသ်တတဲဝဲတမေသ်လုံ
နကအိုတ်ကတဲဝဲမယ်. ဃိုနတ်ဘတ်မယ်သီနယ်ထီဆဒ်မေသ်လံယ်. ဒေဒ်သဒ်
ကမူဃေကညာအမျိုမျိုနသ်ကေ. ကမယ်သီထီဆဒ်လံယ်သီတ်ညာလီဃို. သဲထီ
ဖိုမုတ်ဆိုမိုတ်ဝဲဒတ်.

တသ်မယ်ဝဲအီယ်. တမေသ်ဝဲညံကဘံတသ်မယ်. ပေါလ်မုတ်သေတ်ဂံသ်.
ပလံသ်ဖဲမေယ်ပံညာလံယ်တမေသ်သေဝဲမယ်မေဘတ်တိုဒးဒ်. တသ်ကဲခဲဘွံ.
ရဲသ်ကွဲယကြးဒ်မယ်ကဘတ်သေဝဲ. ဃေကညာဝီသဒ်စူယ်မဒ်. သဒ်မူမေတနေသ်.
လံသ်ခီနဒ်ဆို. တိုကြးဒ်မယ်ထဲဒ်. ယကသဲဒ်မံယ်ဆိုမိုတ်ဝီယ်ဘွံ.

အဲတ်ဝယ်ဇုံ.

အဲတ်ဝယ်နတ်. စံယ်ပယ်ခေပွယ်. ကမယ်သီဂံသ်. ပလံသ်ကေယ်ဖဲတ်
မူယ်ခါ. အဲတ်ဝယ်ယမေတနေသ်. ယကဘတ်သီဝဲ. ဃေကညာတဲကိုသ်မိုသ်ပသ်
သေတ်ဃိုဒးဒ်စေတကထို. လုံပယ်ခေပွယ်အိုတ်စုပူယ်. ဘတ်ပွယ်နေဝီယ်.
တေဖွံဝဲဒးဒ်ယယ်လံယ်. စဒ်လုံဖဲခါနတ်. မေသ်အဲတ်ဝယ်သဒ်မူဂံသ်. ပလံသ်
ပွယ်ဝီယ်ဟေတ်ကေယ်ဝဲ. သဲထီလံသ်လဒ်မေသ်လံယ်. နတ်ပလံသ်ကေယ်.
တသ်ဘျဲဒ်တကွဒ်နတ်ဝီယ်. လုံခီကတေးသ်လုံသဒ်အိုတ်တေး. မိုတ်ကလောဒ်ဘာ
ကေယ်ဟေတ်ခွေဒ်လသ်မံယ်အဲတ်ဝယ်ဇုံ.

အဲတ်ဒေမုတ်ဇုံ.

ဂေယ်လီ. လုံနလိုတ်မယ်အိုတ်တေးဘာကလောဒ်ဇံယ်ဟေတ်ခွေဒ်ဝီယ်.
လုံကစးသ်ဒ်ခိုတ်. အိုတ်ကွသ်တိုညိုတေးဆးထးတ်နေဝဲလံယ်.

ပေါလ်မုတ်မယ်ယယ်အခိုထဲဒ်လီ

နတ်ဘွံ. သဲထီဖိုမုတ်. ဃတ်တရေဒ်ထွဲ. သးဘွံလဲဒ်သဒ်. လွီသ်နးတ်ဝဒ်ဝဒ်
ဘာလံယ်ဝီယ်.

နဝဲအဲတ်ဝယ်ဇုံ.

ကစသ်အဲတ်ဝယ်ခါအီယ်. ထီတ်ဘတ်ဝဲနတ်. မေသ်ထီတ်ဘတ်. လံသ်ခီ
ကတေးသ်မေသ်ဝဲလံယ်. ကစသ်အဲတ်ဝယ်နသ်ကေ. ကထီတ်ဘတ်ယယ်လးယ်
တမေသ်မံယ်ဒးဒ်မဲလ်ထီအုံဒ်ကဒ်. ကနွေဒ်ဘွေဒ်ဘွေဒ်. မယ်အဲတ်အုသဒ်. အဝယ်
တသ်ဟုတ်ကောလ်ဘိုဖှောဒ်ပိုသီတ်တီသ်. နးမူပလူကွေဒ်ကျိုဒ်သဒ်. ကိုသ်သဒ်

တအိုတ် ဆးထးတ်တသ်ထောဒ်. ပေါလ်ခွါတသ်ဟုတ်. ဆံတ်လံယံတဲလ်ကွေလ်ဝဲ
လံယံ. ပေါလ်ခွါတသ်ဟုတ်နတ်. ဘတ်ဒးဒ်. ကစးသ်နောဒ်ဒေ. ဖှောဒ်ကေ
သဲတ်ဖဒ်သဒ်မူလးသ်သီဝဲလံယံ.

နဒ်ခေါဒ်ကစးသ်ပကြးယံဝဲ

နဒ်ခေါဒ် (စောရပပါတ) ကစးသ်ကစသ်နတ်. ထီတ်ဝဲပွယ်ဒီဂယ်ဖေဒ်
မယ်မူယံယယ်နတ်ပကြးယံဝဲသဲထီဖိုမုတ်လံယံ.

နယ်သေတ်ဇုံ.

တသ်လဲယံခဲလးသ်ကွာနတ်. တမေသ်ထဲပေါလ်ခွါပံညာအိုတ်.

လုံဒတ်ကေဒ်စဒ်ခဲလးသ်ကွာ. စံထ်ထီသိတ်ညာ. ပေါလ်မုတ်ပံညာကစသ်
ဒတ်ဖုညာသေတ်အိုတ်ဒေဒ်ဝဲလံယံ.

ကုဏ္ဍလကေသီပရဲဒ်မုတ်

သဲထီဖိုမုတ် (ကုဏ္ဍလကေသီ) နတ်.

ဆံတ်လံယံတဲလ်. အဝယ်တသ်ဟုတ်လုံကစးသ်ခိုတ်ဝီယံ. ဆိုမိုတ်ဝဲဒတ်.
ယမေကေယံလုံဟိတ်. ပွယ်ကစဒ်ဝဲယဝယ်လံယံ. မယ်သီလီမေတဲဝဲနတ်.
တသ်ယိုဒ်မုတ်ဇုံ.

နယ်နတ်. ဒေဒ်ဝဲပေါလ်ခွါ.ဒးဒ်စေတမးနပွေယံနေဝီယံ. ပဒ်ကဲလုံဝယ်.
ခါအီယံနယ်လံယံ. နမယ်သီကဒါ.နဝယ်ဒေါဒ်လီ. ခဲလးသ်ပွယ်ကတဲဖိုတ်ယယ်
လံယံ.

အဝဲလိုတ်ဘတ်. ယကရးကူကယ်. ကမယ်သီယယ်ဃို.

ယယ်နတ်လဲဒ်အူဘတ်မယ်သီလံယံ. ကတဲနသ်ကေ. တမေသ်လုံပွယ်ကနလ်
ယယ်နံဂယ်. ယကေယံလုံဟိတ်. တသေလးယံဝဲမံယံ. ဆိုမိုတ်ဝီယံ.

ဖဲတသ်လံသ်နတ်. ဘေတ်လံယံကွေလ်ကရးကရိယတနယ်ဂေယံဝါခဲလးသ်
ဝီယံ. နံလ်လံယံဝဲလုံပွသ်ကွာ. ဖဲခိုတ်တိုယ်လိုယ်လဲယံဝဲဒတ်. တုယ်လုံပရဲဒ်
ဖျသ်တဖျသ်. ကကဲနဲသ်သံ. ကညာဃေခွေဒ်နတ်. ပရဲဒ်သေတ်ဒုံဒ်ကဲဝဲနဲသ်
သံလံယံ. ကဲထံတ်ပရဲဒ်ဝီယံ (ကုဏ္ဍလကေသီ) နတ်စဒ်ပတီရှ်ဒ်ဝဲတရတ်
ခိုတ်လံယံ.

ကစသ်သေတ်ဇုံ.

ကစသ်သေတ်နဲသ်သံစိုယ်ဃတ်ပဝဒ်နော်. မေသ်မဒုလဲတ်. အမျှဒ်ကတးသ်
မေသ်လံယ်.

ဒေမုတ်ဇုံ.

(ကသိုဏ်းဆယ်ပါး) ပရိကယ်ပျူဒ်ဝီယ်. ဈယ်ဇံတ်ဘတ်ကဲထံတ်ဝဲလံယ်.
မေတမေသ်. ဝယ်တဒ်တကထိုသေတ်နသ်ကေ. ဘတ်မယ်လိုသေဒေဒ်. အီယ်
နော်. မေသ်ဝဲသေတ်နဲသ်ကွာမျှဒ်ဒိုတ်ကတးသ်လံယ်.

ကစသ်သေတ်ဇုံ.

ကစသ်ပွဲသ်မုတ်နော်. လဲဒ်အူမဲလ်ညာ. ပွါမျှကဲထံတ်ဈယ်. မယ်တကဲ
ဒေဒ်ကမယ်လိုဆိုဝယ်တဒ်တကထိုမေသ်လံယ်.

သေဝယ်တဒ်တကထိုပရဗဲဒ်မုတ်

ကစသ်ပရဗဲဒ်သေတ်နော်. မယ်လိုနော် (ကုဏ္ဍလကေသီ) ပရဗဲဒ်မုတ်.
ဝယ်တဒ်တကထို. တယေလ်မံယ်သေဝဲခဲလးသ်လံယ်.

ဒေမုတ်ဇုံ.

နယ်နော်. ဝယ်တဒ်တကထိုမယ်လိုသေဝီယ်လီ. နဟဒ်လဲဒ် (ဇမ္ဗူဒိဝ်)
ဒံတကောဒ်. နဟဒ်ဃုစဒ်ပွယ်. ဆွေဇ္ဇေဝယ်တဒ်. ဖျေယ်ဆိုယ်ဝယ်တဒ်ကစသ်
နော်လံယ်. ဖျေယ်ဆိုကဲပွယ်နော်. မေမေသ်ဝဲအိုတ်ခံ. အိုတ်ခံတ်ထေဒ်
ကတံယ်ပျူဒ်စူဒ်ကွသ်ကေယ်ဇံယ်.

မေမေသ်ဝဲနဲသ်သံနော်မံယ်. လုံပွယ်နော်အိုတ်. နကဲထံတ်နဲသ်သံနော်
ဇံယ်. လုံအစုပူယ်. ဟေတ်အဒ်ဝဲတမီယ်ယောလ်ဒေဝီယ်မယ်လောလ်ထွဲပျလ်
ဝဲလံယ်. (ကုဏ္ဍလကေသီ) ပရဗဲဒ်လုံအစုလိုယ်ဖဲတ်ဃလ်ဝဲတမီယ်ဒေဒ်ဃိုပွယ်
ကောဒ်ဇံယ်လုံ (ဇမ္ဗူပရိဗိုဇ်မ) လံယ်.

ဟဒ်လဲဒ်ဝဲအယဒ်တဃုယ်လူယ်စဒ်ဝဲ. (အမေးပုစ္ဆာပြဿနာ) လံယ်.

မတဂယ်မဒ်. ဖျေယ်ဆိုယ်တကဲဝဲနံဂယ်လံယ်.

မေဟူဘတ်ဝဲ (ဇမ္ဗူပရိဗိုဇ်မ) ဟဲနော်.

ကညံဖုညာစိတ်ဖွေဒ်ဝဲတုယ်ပးသ်နော်လံယ်.

ပရဗဲဒ်မုသ်. မေနုလ်ဒေါဒ်ကြံသ်တသ်လုံတဝံပူယ်နော်. ဖဲတဝံခိုတ်ထောဒ်
ဝသ်ပူထံတ်မဲဒ်ဝီယ်. ဆဲဒ်လံယ်ပလ်တမီဒေနော်.

ပွယ်လုံတဲဒးဒိယယ်ကဲတဂယ်. မယ်ဟင်ဂံယ်ကွေလ်တမိယဒေအိယလံယ်.
တဲဝိယနံလ်ကြံသ်တသ်လုံတဝံပူယ်လံယ်. လုံတမိယဒေအိုတ်လံယ်. မဒုမတဂယ်
မဒ်. လဲယံကဒ်ဘိုဒ်တဘူတ်ဝဲလံယ်.

ပရဲဒ်မုတ်နေတ်. ဖံတ်ဃလ်တမိယစောဒ်မေဃေထဒ်ဘွံခဲလဲအသံဖံတ်လဲယံ
ဝဲလံယ်.

(အရှင်သာရိပုတ္တရာ) ဒးဒ် (ဇမ္ဗူ) ပရဲဒ်မုတ်

(ဇမ္ဗူ) ပရဲဒ်မုတ်နေတ်.

ဒေဒ်နေတ်မံယ်. ဟင်လဲဒ်ဝဲဒတ်. တုယ်ဝဲသယ်ဂူတ္တိဒ်ဝေသ်လံယ်.

လုံဝေသ်ကြံယံထောဒ်. ပူတ်လံယ်ပလ်မဲဒ်ဆဲဒ်လံယ်ဝဲတမိယစောဒ်ဝိယံ.

ပွယ်လုံတဲတသ်ဒးဒိယယ်. ကဲတဂယ်. မယ်ဟင်ဂံယ်ကွေလ်တမိယစောဒ်
အိယံ. တဲဝိယနံလ်ဒေါဒ်မေယံလုံဝေသ်ပူယ်လံယ်.

ဖိုသတ်တကွဒ်. ကွသ်ဖိုတ်ဝဲတမိယစောဒ်တဒေနေတ်လံယ်.

ဖဲနေတ်ခါ (အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်ဒေါဒ်မေယံဒးဒ်ကပးကေဒ်
စဒ်ဝိယံဘွံဟင်ထွဲဒ်ထံတ်ဝဲလုံသယ်ဂူတ္တိဒ်ကံသ်ပူယ်လံယ်.

ကွသ်ဖိုတ်တမိယစောဒ်ဖိုသတ်တကွဒ်. ထိတ်ဘတ်ဝဲဘွံ.

တသ်ဂေသ်တခါအိယံ. မေသ်မဒုလဲတ်.

စဒ်ဝဲဖိုသတ်တဲပျဒ်ဂေသ်ကျိယံဝိယံလးသ်မံယ်.

ဖိုသတ်သေတ်ဇံ.

မေဒေဒ်နေတ်. ယံသ်ဘွဲဒ်ကွေလ်တမိယဒေနေတ်.

ကစသ်ဇံ.

ကစသ်ပွဲသ်သေတ်ဦယံဝဲပရဲဒ်မုတ်ဒိုတ်မဒ်လံယ်ကစသ်.

ဖိုသတ်သေတ်ဇံ.

ကိုသ်တဂေယံ. ပျတ်သနယ်ယယ်ကဖျေယံဒတ်. ယံသ်ဘွဲဒ်ကွေလ်တမိယ
ဒေနေတ်ခဲ. ဖိုသတ်ဖုနီယံကလသ်ပြဒ်. ယံသ်ဟင်ဂံယ်တမိယဒေဝိယံကွေလ်
ဖှောဒ်ဝဲဒတ်လံယ်. (ဇမ္ဗူ) ပရဲဒ်မုတ်နေတ်.

လုံဝေသ်ပူယ်ဟာကေယံထွဲဒ်ထံတ်ဘွံ. ထိတ်ဝဲယံသ်ဘွဲဒ်ဃလ်တမိယဒေ
နေတ်သုဒးဒိယယ်. တဲပျတ်သနယ်အလံသ်တအိုတ်. ဘတ်မဒုသုယံသ်ဘွဲဒ်ဝဲဒတ်
လဲတ်. စဒ်ဝဲဒတ်လံယ်.

တမေသ်ကစသ်ပွဲသ်သေတ်. သဒ်အိုတ်မိုတ်ယံသ်ဝဲမံယံ. (အရှင်သာရိပုတ္တရာမထေရ်မြတ်) မးဃိုဘတ်ယံသ်ဘွဲဒ်ဝဲလံယံတဲဘွဲ.

(ဇေမ္ဗူ) ပရဗဲဒ်မုတ်နေတ်. သုဒ်ဘိုဒ်သဒ်လုံ (အရှင်သာရိပုတ္တရာမထေရ်) အိုတ်. ပတီရုံဒ်ဝဲလံယံ.

ကစသ်ဇုံ.

ကစသ်နေတ်. မးပွယ်ယံသ်ဘွဲဒ်တမိယံဒေအိယံမေသ်ဝဲလံတ်ဇေယံ.

အံယံ...ဒေမုတ်ဇုံ.

မေသ်လံတ်မံယံ.

မေဒေဒ်နေတ်.

ကစသ်ဒးဒ်ကစသ်ပွဲသ်. ကစဒ်ဖံတ်ဝဲပျတ်သနယံဇေယံ.

ဒေမုတ်ဇုံ.

ဖျေယံဖံတ်လံတ်မံယံ.

(ဇေမ္ဗူ) ပရဗဲဒ်မုတ်နေတ်.

လုံ (အရှင်သာရိပုတ္တရာမထေရ်) အိုတ်နေသ်ဝဲတသ်ဒုတ်လံယံသဒ်ဝီယံဘွဲ. ဖဲတနီယံမုသ်ဃေသ်လံယံ. ကစဒ်ပျတ်သနယံဂံသ်လဲယံဝဲလုံ. မထေရ်. အိုတ်လံယံ. တသ်ပရးဖဲဒတ်ဂံယံခဲခါနေတ်. ကလုံဒ်တဃုယံဖဒ်လီမေသ်ဝဲဒတ်ဃို.

ဝေသ်ဖိုဖုညာ.

ပံညာကစသ်သေတ်ဒီဂယံ. စဒ်. ဖံတ်. တသ်တဲကလဲယံကနတ်ဝဲတပူယံဃံပျလ်ဝဲဒးဒ်ပရဗဲဒ်မုတ်ဝီယံ. ဘာလံယံ (အရှင်သာရိပုတ္တရာမထေရ်) ဝီယံဆိတ်နံယံအိုတ်ဝဲဒတ်လံယံ.

စဒ်ဝဲ (ဗုဒ္ဓပညာ) ဂေသ်ကျိယံ

(ဇေမ္ဗူ) ပရဗဲဒ်မုတ်နေတ်. စဒ်ဝဲ (အရှင်သာရိပုတ္တရာမထေရ်) နေတ်မံယံ.

ကစသ်ဇုံ.

ကစသ်ပွဲသ်ကစဒ်ပျတ်သနယံလံယံတဲဘွဲ.

ဒေမုတ်ဇုံ.

စဒ်မံယံ. တဲဝဲဒတ်.

ပရဗဲဒ်မုတ်နေတ်. လုံသေပလ်ဝယ်တဒ်တကထိုစဒ်ဝဲဒတ်.

လုံစဒ်ဝဲပျတ်သနယံအတးတပွဲထး. မထေရ်မြတ်. ဖျေယံကဒါဝဲလံယံ.

လယ်တဒ်တကထိုလးသ်ဘွံ.

မထေရ်မြတ်ခံ.

ဒေမုတ်ဇုံ.

နဝဲပျတ်သနယ်ပွဲယ်အိယ်လံတ်ဇေယ်လုံအဂယ်မံတ်အိုတ်ဒေဒ်ဇေယ်စဒဲ.

ကစသ်ဇုံ.

ကစသ်ပွဲသ်တသ်စဒ်ပိုတ်ဆယ်အိုတ်ပွဲယ်အိယ်လံတ်လုံအဂယ်တအိုတ်လးယ်
ဝဲမံယ်.

ဒေမုတ်ဇုံ.

နယ်နတ်. စဒဲယယ်. ပိုတ်ဆယ်အာမဒ်. ယကစဒ်နယ်ပိုတ်ဆယ်တမိယ်
လံယ်. နဖျေယ်ကွသ်မံယ်.

ကစသ်ဇုံ.

ကစသ်ပွဲသ်မုတ်ဖျေယ်မေကဲကဖျေယ်ဝဲလံယ်. စဒ်ကွသ်မံယ်.

ဒေဒ်မုတ်ဇုံ.

တမိယ်နတ်မေသ်မဒုလဲတ်. စဒ်ဘွံ.

ပရဲဒ်မုတ်ဖျေယ်တကဲဃို. စဒ်ကဒါဝဲ.

ကစသ်ဇုံ.

ပျတ်သနယ်ဝဲအိယ်မိယ်အိုတ်မဒုလဲတ်.

ဒေမုတ်ဇုံ.

မိယ်ဝဲလုံ (ဗုဒ္ဓပဉ္စာ) လံယ်.

ကစသ်ဇုံ.

မေသ်ဝဲ (ဗုဒ္ဓပဉ္စာ) မယ်လိုပျဒ်နေကစသ်ပွဲသ်မုတ်မံယ်.

ဒေမုတ်ဇုံ.

ဒေဒ်ဝဲယယ်နမေကဲနဲသ်သံနတ်ကမယ်လိုနေနယ် (ဗုဒ္ဓပဉ္စာ) ပျတ်သနယ်
လံယ်.

ကစသ်ဇုံ.

မေဒေဒ်နတ်. ဒုံဒ်ကဲနဲသ်သံနေကစသ်ပွဲသ်မုတ်မံယ်ဃေကညာဝဲလံယ်.

(အရှင်မထေရ်မြတ်) နတ်.

တဲကူးနဝဲ (ဘိက္ခုနီမ) သေတ်ဝီယ်ဒုံဒ်ကဲထံတ်နဝဲနဲသ်သံလံယ်.

ကဲထံတ် (ပဋိသန္တိဒါပတ္တရဟန္တာမ)

မိယ်လုံ (ကုဏ္ဍလကေသီ) ပရဗဲဒ်မုတ်နတ်. တုယ်လုံမယ်နဲသံထံတ် သဒ်ဝိယ်ဘုံကဲထံတ်ဝဲ (ကုဏ္ဍလကေသီထေရီမ) လံယ်. တလးဝဲဒီသံသးသံ ကဲထံတ်ဝဲ.

(ပဋိသန္တိဒါပတ္တရဟန္တာမ) လံယ်.

တနီယ်မံယ်လုံတရာသပေယ်. ကွာနဲသံသံဖုညာပဒ်သဲဒ်ဒးဒ် (ကုဏ္ဍလကေသီ ထေရီမ) ဂေသ်ထဲအိုတ်သကောဒ်ဖိုတ်ဝဲလံယ်.

နဲသံသံသေတ်ဇံ.

(ကုဏ္ဍလကေသီထေရီမ) နေတ်.

ကနတ်ဘတ်ကစသ်ယွယ်တရာ. တမေသ်ဝဲအာ. နဲသံသံတသ်မယ်.

ဝိယ်ကတးသ်ဝဲမံယ်. ဒးဒ်အဝယ်တသ်ဟုတ်ပေါလ်ခွါ. နယ်ယယ်သဒ်မူဂုံလ် လူတ်ဝဲခါ. နးယ်ဝဲအဝယ်တသ်ဟုတ်ပေါလ်ခွါ. မေသ်ဝဲတပွသ်မံယ်ဖဲခါနေတ်. ကစသ်ယွယ်ဟဲကညဒ်တုယ်ဝဲ.

ဖိုအဲတ်နဲသံသံသေတ်ဇံ.

ယယ်ကစသ်ဟဲကညဒ်ဝဲခါ. ဒးဒ်မဒုတသ်တဲ. သုအိုတ်သကောဒ်တဲဖိုတ် ဝဲလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

မေသ်ဝဲတသ်ဂေသ်ဒေဒ်အိယ်လံတ်မံယ်ကစသ်.

ဖိုအဲတ်နဲသံသံသေတ်ဇံ.

ယယ်ကစသ်ဟောဖှာဝဲတရာနေတ်.

မေသ်အာမေသ်ရှယ်သုထိုတ္တတြိယပမယ်နဒ်ဘတ်ပလ်တဂေယ်.

ဖိုအဲတ်နဲသံသံသေတ်ဇံ.

အကျိစိပ္ပါတအိုတ်တသ်တဲနေတ်. မေသ်ဝဲကယ်ထယ်တကထိုသေတ်နသ် ကေ. တမေသ်မျဒ်ဝဲ. စဒ်ဒးဒ်အကျိစိပ္ပါတသ်တဲဖုညာ. တပိုဒ်တကယ်ထယ်နသ်ကေ မေသ်မျဒ်ဝဲဒတ်လံယ်.

ဖိုအဲတ်နဲသံသံသေတ်ဇံ.

လုံနံသ်စသ်သဒ်ဒွဲ. နးယ်ဝဲကီလေယ်သယ်တသ်ဟုတ်မဒ်တပါ.

လုံအဂယ်နးယ်ဝဲ. တသ်ဟုတ်သေတ်ဖုညာ. တမေသ်ကောဒ်ဝဲလုံနးယ် တသ်မံယ်. လုံနံသ်စသ်သဒ်ဒွဲကိုပူယ်. ခံတ်ထေဒ်တဖှာ. မယ်သဒ်ပိုဒ်တတးသ်ကွာ.

ထံဘိုတပျဒ်ထးတ်ကဒ်အိုတ်ခွါဒ်သဒ်. ဖျဒ်ကေယ်ဝဲ. ကောဒ်နီယ်မယ်သဒ်.
ကီလေယ်သယ်တသ်ဟုတ်နးယ်ဝဲပွယ်နေတ်လံယ်. မေသ်ဝဲနးယ်တသ်အစေဒ်
ထီဆဒ်ကောဒ်ဝဲမေသ်လံယ်တဲဝီယ်. လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာ
ဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

၁။ ယော စ ဂါထာ သတံ ဘာသေ၊

အနတ္တ ပဒသံဟိတာ။

တေံ ဓမ္မ ပဒံ သေယျော၊

ယံ သုတွာ ဥပသမ္ပတိ။

အခံလုံပကညံ ... အနေဒ်ခံဂေသ်တဟဲ. စဒ်ဝဲတသ်တဲဘျဲဒ်တအိုတ်. မေသ်
ကယ်ထယ်လုံအာ. ရိုဒ်ဖဒ်ဝဲအစာ. မေသ်ဝဲကီလေယ်သယ်
ခုတ်လံယ်ပေလ်မယ်သဒ်. ကယ်ထယ်တပိုဒ်ကနတ်ဘတ်နေတ်
မေသ်မျဒ်ဒိုတ်ဝဲလံယ်.

၂။ ယော သဟဿံ သဟဿေန၊

သင်္ဂါ မေ မာနုသေ ဖိနေ။

ကေဉ္စ ဇေယျမတ္တာနံ၊

သ ဝေ သင်္ဂါမဇုတ္တမော။

အခံလုံပကညံ ... လုံတသ်ဒုံဒ်ပွဲသ်. ပွယ်တကကွဲသ်. ဒုံဒ်နးယ်ဝဲထဲဒ်. လုံဒွဲ
ကီလေယ်မယ်သဒ်တဘျဲ. ဒုံဒ်ညံနးယ်ဝဲပွယ်နေတ်မျဒ်မေသ်
ဝဲဒတ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘျဲ. ပွယ်အာဂယ်ဖုညာ. (သောတာ
ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

ကုဏ္ဍလကေသီထေရီမပိုဒ်ထွန်ဝီယ်လီ



(၄)

(အနတ္တပုစ္ဆကဗြဟ္မဏ) ဝိဒ်ထူဒ်

(စင်စီပွါမဲဒ်တသ်တဲပိုယ်နာ) ဝိဒ်ထူဒ်

ကစသ်ယွယ်နတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယံ
အိုတ်ဒေဒ်ဝဲခါ. ဃာကျံပျုဒ်ဝဲစင်တသ်ဘျံဒ်တအိုတ်.(အနတ္တပုစ္ဆကဗြဟ္မဏ)တဂယ်ဃို
(အတ္တာ ဟဝေ ဖိတံ သေယျော) စင်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်
လံယ်.

ဗျိဒ်ခိဒ်ပယ်ကဲသဒ်

စီပွါလံယ်သျံဒ်ဂေသ်ကျိယ်ဃုပါ

ကစသ်ယွယ်အိုတ်ဝဲ. သယ်ဂူတ္တိဒ်ကံသ်စေယ်တဝိုယ်ဖျသ်ပူယ်ခါနတ်မေသ်
လံယ်. တနီယ်မုသ်ဒေါဒ်. ပိုယ်နာဖဒ်ဒိုတ်တဂယ်နတ်. ဆိုမိုတ်ဘတ်ဝဲဒေဒ်
အိယ်လံယ်.

တသ်လုံကစသ်ယွယ်နတ်.

အကျိစီပွါတိုတ်ဒ်. ထံတ်ထံဂေသ်တံဂေသ်ကျိယ်လံယ်. သိတ်ညာဝဲဒတ်.
မေတမေသ်. စီပွါလံယ်သျံဒ်ဟဒ်ဂံယ်ဂေသ်သေတ်. သိတ်ညာဒေဒ်ဝဲလံတ်ဇေယ်.
ဆိုမိုတ်ဘတ်ဝီယ်. လံယ်သျံဒ်ဘိုဒ်ထံတ်သဒ်လုံကစသ်ယွယ်အိုတ်ပတီရံဒ်ထံတ်
ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ဒိုတ်သေတ်နတ်.

မေသ်အကျိစီပွါတိုတ်ဒ်. ထံတ်ထံသေတ်လံယ်သိတ်ညာဝဲဇေယ်.

လုံအဂယ်တမီယ်ဒေါဒ်မေသ်ဝဲ. အကျိစီပွါလံယ်သျံဒ်ဟဒ်ဂံယ်အဂေသ်တကွဒ်
မံယ်. သိတ်ညာဝဲဒေဒ်ဇေယ်ကစသ်.

ပိုယ်နာဖဒ်ဒိုတ်ဇုံ.

ယယ်နေတ်. အကျိစိပ္ပါတိုတဲဒ်ထံတ်ထံဂေသ်ကျိယ်သေတ်သီတ်ညာဝဲ.

အကျိစိပ္ပါလံယံသုံဒ်ဂေသ်ကျိယ်နသ်ကေသီတ်ညာဝဲလံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

မေဒေဒ်နေတ်မံယံ. မေသ်ဝဲကစသ်ဒိုတ်. အကျိလံယံသုံဒ်ဟဒ်ဂံယံသေဂေသ်
ကျိယ်ဟောပျဒ်လံယံနေကစသ်ပွဲသ်မံယံကစသ်.

ပိုယ်နာဖဒ်ဒိုတ်ဇုံ. တိုသ်နံတ်ဇံယံ.

၁။ ဥဿူရေယျံ မိတုယံလုံမုသ်ထံတ်ထံ

၂။ အာလသျံ ကးတ်ကျူဝဲ

၃။ စက္ကိတ္တံ ကျာတာဝဲ

၄။ ဒီဃသောက္ကိယံ လးသ်ဒးဒ်ဂံယံဟာအံဝဲသေဒ်အာ

၅။ ကေအဒ္ဓါနဂမနံ တဂယ်ပွယ်ဟဒ်လဲယံတသ်ယီယံ

၆။ ပရဒါရူပသေဝနံ ပျိဒ်မာမယ်ကမတ်ဘတ်ပွယ်မာဖုညာ

မေသ်ဒတ်ဝဲနေတ်. နဝဲအကျိစိပ္ပါလံယံသုံဒ်ဟဒ်ဂံယံဝဲသေလံယံပိုယ်နာဖဒ်
ဒိုတ်ဇုံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ဒိုတ်ဟောဖှာတရာနေတ်. မေသ်ဘတ်ဝဲမံယံ. ဂေယံမျဒ်ဒိုတ်ဝဲမံယံ.

ကစသ်ဒိုတ်သေတ်နေတ်.

အကျိစိပ္ပါ. တိုတဲဒ်ထံတ်ထံဂေသ်ကျိယ်သေတ်သီတ်ညာဝဲလံယံ.

အကျိစိပ္ပါ. လံယံသုံဒ်ဟဒ်ဂံယံ. ဂေသ်ကျိယ်သေတ်. သီတ်ညာဝဲလံယံကစသ်.

ပိုယ်နာဖဒ်ဒိုတ်ဇုံ.

အကျိစိပ္ပါအိုတ်တအိုတ်. တိုတဲဒ်ထံတ်ထံ. လံယံသုံဒ်တအိုတ်. သီတ်ညာတသ်
သေအာဝဲကျာနေတ်. မေသ်ဘတ်ဒဲဒေဒ်ယယ်ကစသ်ကွံဒေါဒ်တအိုတ်ဝဲမံယံ
တဲဝီယံဘွံ.

ကစသ်ယွယ်နေတ်.

ပိုယ်နာဖဒ်ဒိုတ်သဒ်ဒွဲ. ပလိဝဲသဒ်စံတ်ထီကွသ်ဝဲဝီယံ.

ပိုယ်နာဖဒ်ဒိုတ်ဇုံ.

နယ်နေတ်လုသ်အံတ်သဒ်မူဒးဒ်မေသ်မဒုတသ်မယ်လဲယံစဒ်ဝဲဒတ်လံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ပွဲသ်နေတ်.

မေသ်ဝဲလိုသ်ကွဲလေလ်. လံစာတသ်မယ်လုသ်လံယံအံတ်သဒ်မူလံယံကစသ်.

ပိုယ်နာဖဒ်ဒိုတ်ဇုံ.

လိုသ်ကွဲလေလ်နးယံဝဲနတ်. တမေသ်တဲဝဲလုံနးယံတသ်အဂေယံမံယံ.
ဒးဒ်နးယံဝဲကီလေယံသယံ. နးယံလံယံနံသ်စသ်သဒ်. ပွယ်နတ်လံယံ.
ဂေယံမျဒ်.

ဒိုတ်ကတးသ်မေသ်ဝဲလံယံ.

တသ်တဲဝဲနတ်မေသ်မံယံ.

ပိုယ်နာဖဲဒ်ဒိုတ်ဇုံ.

ပွယ်လုံနးယံပလ်ကီလေယံသယံဝီယံဖုညာ. ကီလေလ်သယံနးယံကဒါဇံယံ
တအိုတ်ဝဲလးယံလံယံတဲဝီယံလုံဖဲလံလ်မေဒ်တေယံသနယံတံယံဟောဖှာဝဲဒတ်
လံယံ.

အနေဒ်ချိုဒ်မေဒ်တေယံသနယံတံယံ

၁။ အတ္တာ ဟဝေ ဖိတံ သေယျော၊

ယာ စာယံ ဣတရာ ပဇာ။

အတ္ထဒန္တဿ ပေါသဿ၊

နိစ္စံ သညတစာရိနော။

အခံလုံပကညံ ... နံသ်စသ်သဒ်ဒွေ. ကဲထံတ်ကီလေယံသယံ. နးယံဝဲပွယ်နတ်.
မေသ်မျဒ်ဒိုတ်ဝဲ. လုံပွယ်ဖဲဒိုတ်နးယံဝဲပွယ်နတ်. တမေသ်
မျဒ်ဒိုတ်. သိုတ်ဆံလံယံနံသ်စသ်သဒ်ဝီယံ. နံသ်စသ်.
နောဒ်.သဒ်.သးပါခဲလးသ်ဖဲတ်ဂးသ်သဒ်အကျေဒ်အိုတ်ဝဲ.

၂။ နေဝ ဒေဝေါ န ဂန္တ ဗွေ၊

န မာရော သဟ ဗြဟ္မနာ။

ဖိတံ အပဖိတံ ကယိရာ၊

တထာ ရူပဿ ဇန္တုနော။

အခံလုံပကညံ ... မေသ်ပိုတ်ကိုယ်ပွယ်မျို. နးယံလံယံနံသ်စသ်သဒ်နတ်.
မေသ်နဒ်ပျယ်မယ်ဒးဒ် (ဂန္တုဗ္ဗမာရ်နတ်မင်း) သေတ်မဒ်ဒေဒ်
ဝဲကရူမယ်ကဒါကေယံတနေသ်ဝဲလးယံလံယံ.

မေသ်ဝဲမေဒ်သနယံတံယံကတးသ်ဘုံ. ပွယ်အာဂယ်ဖုညာ. သောတယ်ပယ်
စဒ်ထံတ်တုယ်ဝဲဒတ်လံယံ.

အနတ္တပုစ္ဆကဗြဟ္မဏာဝိဒ်ထူဒ်ဝီယံလီ



(၅)

(အရှင်သာရိပုတ္တရာ) ဖါတီသ်ပိုယ်နာဖဒ်ဒိုတ် . ဝိဒ်ထွဒ်

ကစသ်ယွယ်နတ်. ယယ်စကျိယ်ကံသ်. ဝေယ်လူဝိုယ်ဖျသ်ပူယ်ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲ (အရှင်သာရိပုတ္တရာမထေရ်) ဖါတီသ်ဃို. (မာသေ
မာသေ သဟဿေန) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖွာဝဲလံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ဗျယ်မယ်ကံသ်ဗေယိကွဲ**

တနီယ်မုသ်ဒေါဒ် (အရှင်သာရိပုတ္တရာမထေရ်မြတ်) နတ်.
အမိုသ် (ရူပသာရိပုဏ္ဏေးမ) အပုသ်မေသ်ဝဲ. အဖါတီသ်ပိုယ်နာဖဒ်ဒိုတ်
အိုတ်လဲယ်ကညဒ်အိုတ်သကောဒ်ဆွေ့နွေ့ဝဲလံယ်.
တကတ်ပိုယ်နာဖဒ်ဒိုတ်ဇုံ.
ဘူတ်ဘာတမိယ်မိယ်နမယ်ဝဲဒတ်စေသ်ဗေယ်.
ကံစသ်ဇုံ.
ကစသ်ပွဲသ်နတ်မယ်ဝဲဘူတ်ဘာမံယ်.
တကတ်ပိုယ်နာဖဒ်ဒိုတ်ဇုံ.

မဒုဘူတိဘာမိယမယ်ဝဲလဲတ်.

ကစသ်ဇုံ.

ကောဒ်လာဒဲဒ်ကောဒ်လာဒဲဒ်နတ်. စေအသပျယ်တမးစိုဒ်ကျဲမယ်ဘူတ်
ဝဲလံယ်.

နဟေတ်မယ်ဘူတ်မတဂယ်လဲတ်.

ဟေတ်မယ်ဘူတ် (နိဂဏ္ဌ) မေသ်မံယ်ကစသ်.

တကတ်ပိုယ်နာဖဒ်ဒိုတ်ဇုံ.

နဃေမဒုဆူဒ်ဝီယ်မယ်ဘူတ်ဝဲလဲတ်.

ကစသ်ဇုံ.

ကစသ်ပွဲသ်ဒေဒ်ကတုယ်ပျယ်မယ်ကံသ်သဒ်ပညိတ်မယ်ဘူတ်ဝဲလံယ်.

တကတ်ပိုယ်နာဖဒ်ဒိုတ်ဇုံ.

ဒေဒ်လဲတ်မံယ်. မေသ်ဝဲနမယ်. ဘူတ်ဘာဖုညာနတ်.

လဲယ်တုယ်ပျယ်မယ်ကံသ်ကွဲ. နဆိုမိုတ်ဘတ်ဝဲလံတ်ဃေ.

မေသ်မံယ်ကစသ်.

လဲယ်တုယ်ပျယ်မယ်ကံသ်ကွဲဆိုမိုတ်ဘတ်မေသ်လံယ်ကစသ်.

လဲယ်တုယ်ပျယ်မယ်ကံသ်ကွဲမတဂယ်ဟောဝဲလဲတ်.

ကစသ်ဇုံ.

ကစသ်ပွဲသ်ဒိုတနုလ်သဒ်ဆီကဒ်တရတ်ဖုညာဟောဖှာဝဲဒတ်လံယ်.

တကတ်ပိုယ်နာဖဒ်ဒိုတ်ဇုံ.

လဲယ်တုယ်ပျယ်မယ်ကံသ်ကွဲ. ဂေယ်ဝါဂေသ်ကျိယ်. နယ်ဇံယ်တသီတ်ညာ
နတရတ်ဇံယ်တသီတ်ညာ. ဝဲသေတ်ကစသ်မေသ်ဝဲယွယ်ကစသ်ကွဲတပါလံယ်မံယ်
လဲယ်တုယ်ပျယ်မယ်ကံသ်ကွဲဂေယ်ဝါဂေသ်ကျိယ်သီတ်ညာဝဲလံယ်. တကတ်ပိုယ်
နာဖဒ်ဒိုတ်ဇုံ. တဲဝီယ်ဟဲကွဲဝဲအဖါတီသ်ပိုယ်နာဖဒ်ဒိုတ်လုံကစသ်ယွယ်အိုတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ.

မေသ်ဝဲပိုယ်နာဖဒ်ဒိုတ်အီယ်. ဒေဒ်အီယ်ဒေဒ်နုယ်တဲဝဲဒတ်မံယ်.

လုံတဲပလ်တသ်တဲဂေသ်ကျိယ်မယ်သဒ်. ကေယ်ရှဲဒ်ဖှာပျဒ်ဝဲဝီယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ.

ကစသ်ပွဲသ်ဃေကညာဝဲလံယ်.

လုံတုယ်ပျယ်မယ်ကံသ်ကွဲ. တဲဟောပျဒ်နဲတ်ဖှာနေပိုယ်နာဖဒ်ဒိုတ်အိယ်မံယ်
ကစသ် ပတီရုံဒ်ထံထဲဝဲလံယ်.

ကဲထံတ်သောတယ်ပယ်

ကစသ်ယွယ်နေတ်စဒ်ဝဲ (အရှင်သာရိပုတ္တရာမထေရ်) ဖါတိသ်ဒေဒ်အိယ်
လံယ်.

တကတ်ပိုယ်နာဖဒ်ဒိုတ်ငဲ့.

ယဖိုခွါ (သာရိပုတ္တရာ) တဲတးမေသ်ဝဲလံတ်ယေ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲငဲ့. မေသ်ဝဲမံယ်ကစသ်.

တကတ်ပိုယ်နာဖဒ်ဒိုတ်ငဲ့.

နယ်နေတ်. ဒေဒ်ဝဲဒေဒ်အိယ်နမယ်ဘူတ်ဝဲတသ်ဘူတ်အနီတ်တကယယ်အစာ.
မေသ်ဒတ်တပနလ်ဖို. နကျိယ်ညိုယ်သဒ်ဖိုမဲထံတ်ယယ်ကစသ်. ပွဲသ်သံကမူးသ်
သေတ်. ဖူမျောယ်ဘာဝဲနေတ်. မေသ်အဖိုတတ်တမျို. ဂေယ်ဒိုတ်နမယ်ဘူတ်
ဘာဝဲဒေဒ်မေသ်အကျိုအိုတ်မျဒ်ဒိုတ်ဝဲလံယ်တဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်
တံယ်ဟောဖှာဝဲဒတ်လံယ်.

အနဲဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

မာသေ မာသေ သဟသေနေ၊

ယော ယဇေထ သတံ သမံ။

ကေဉ္စ ဘာဝိ တတ္ထာနံ၊

မုဟုတ္တ မဝိ ပူဇယေ။

သာယေဝပူဇ နာသေယျော၊

ယဉ္စေ ဝဿ သတံ ဟုတံ။

အခံလုံပကညံ ... မေသ်ဝဲပွယ်နေတ်. ကောဒ်လာဒဲဒ်ကောဒ်လာဒဲဒ်. စိုဒ်
လိုဒ်စုကဝဲယ်ပျိုဒ်စီ. တကထိုအနီတ်တကယယ်ပဒ်လို. လုသ်
တသ်ပူယ်ဇောယ်မယ်ဝဲလံယ်. မေဝဲပွယ်နေတ်. ဂုယ်ပွါမျာ
ပယ်ဝနယ်တရာနဲသ်သံဖုညာတပနလ်ဖိုပူယ်ဇောယ်ဝဲလံယ်.
မေသ်ပွယ်ပူယ်ဇောယ်ဒီဂယ်ကွာ. ဂုယ်လံယ်ပွါမျာ. ပယ်
ဝနယ်တရာ. နဲသ်သံဖုညာပူယ်ဇောယ်ဝဲနေတ်. မျဒ်ဒိုတ်

နေဝဲ. သီဒိလဒိတအိုတ်ပွယ်. မယ်ဘူတ်ဘတ်ဝဲအနိတ်တ
ကယယ်ဒေဒိနေတ်လံယ်.

မေသိဝဲမေဒိတေယ်သနယ်တံယ်ကတးသ်ဘုံ.

(အရှင်သာရိပုတ္တရာမထေရ်) မါတီသ်နေတ်. တုယ်ဝဲလုံ (သောတာပတ္တိ
ဖိုလ်) လုံအဂယ်ပွယ်ဖုညာသေတ်နသ်ကေ. (သောတာပတ္တိဖိုလ်) စဒိထံတ်တုယ်
ဝဲဒတ်လံယ်.

(အရှင်သာရိပုတ္တရာ) မါတီသ်ပိုယ်နာမဒိနိတ်နိတ်ထူဒိပိယံလီ



(၆)

(အရှင်သာရိပုတ္တရာ) ဖိုဒိုတ်ခွါပိုယ်နာဝိဒ်ထွန်

ကစသ်ယွယ်နေတ်. ယယ်စကျီယံဝေသ်. ဝေယ်လူဝိုယ်ဖျသ်ပူယ်ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျံပျူဒ်ဝဲ. (အရှင်သာရိပုတ္တရာ) ဖိုဒိုတ်ခွါပိုယ်နာတဂယ်ဃို.
ယောစဝဿ သတံ ဇန္တု. စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲလံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသ် ပျယ်မယ်ကံသ်ခယီကွဲ

တနီယ်မုသ်ဒေါဒ်. (အရှင်သာရိပုတ္တရာမထေရ်) နေတ်.
နံသ်စသ်ဖိုဒိုတ်ခွါမေသ်ဝဲဝိုယ်နာအိုတ်. လဲယ်ကညဒ်ဆွေ့နွေ့တဲသကောဒ်
ဝဲလံယ်.

ဝိုယ်နာဇံ.

နယ်နေတ်ဘူတ်ဘာတမိယ်မိယ်နမယ်ဝဲစေသ်ဇံယ်.

ကစသ်ဇံ.

ကစသ်ပွဲသ်နေတ်. ကောဒ်လာဒဲဒ်မယ်သီမဲလ်တလဲဒ်တဒု. ပူယ်ဇောယ်လိုဒ်
ကျွဲဝဲမေတ်အူလံယ်.

နပညိတ်လောဒ်ကံဝဲမဒုအကျီယို. နမယ်ဝဲဒေဒ်အီယ်လဲတ်.

ကစသ်ဇံ.

မေမယ်ဒေဒ်နေတ်. တုယ်ဝဲပျယ်မယ်ကံသ်ကွဲဂေယ်ဝါမေသ်လံယ်. တဲဝဲဃို.

မယ်ဝဲဒေဒ်နေတ်လံယ်ကစသ်.

ပိုယ်နာဇံ၊

နယ်နေတ်. တုယ်ပုယ်မယ်ကံသ်ကွဲဂေယ်ဝါတသီတ်ညာဝဲ. နတရတ်သေတ်
တသီတ်ညာဝဲဒတ်လံယ်.

ပိုယ်နာဇံ၊

ဟဲပုလ်ထွဲယယ်. ဝဲသေတ်ကစသ်မေသ်ဝဲ. ယွယ်ကစသ်ကွဲအိုတ်ပကလဲယ်
ဝဲမံယ်. တဲဝီယ်လဲယ်ကွဲဝဲအဖိုဒိုတ်ခွါ. ပိုယ်နာဖိုနေတ်. လုံကစသ်ယွယ်အိုတ်တုယ်
ဝီယ်ဂေသ်ကျိယ်ခဲလးသ်ကောဒ်မီယ်. တဲဖှာရှံဒ်ပုဒ်ဝဲဒတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ၊

မေသ်ဝဲပိုယ်နာအီယ်ဂံသ်. လဲယ်ပုယ်မယ်ကံသ်ကွဲဂေယ်ဝါ. နဲတ်ဖှာဟောပုဒ်
နေကေယ်မံယ်ကစသ်. ရှံဒ်ထံတ်ဃေကညာဝဲဒတ်လံယ်.

သောတယ်ပယ်တီယ်ဝဲ

ကစသ်ယွယ်နေတ်. စဒ်ဝဲ (အရှင်သာရိပုတ္တရာ) ဖိုဒိုတ်ခွါပိုယ်နာလံယ်.

တကယ်ပိုယ်နာဇံ၊

ယဖိုခွါ (သာရိပုတ္တရာ) တဲအတးမေသ်ဝဲလံတ်ဇေယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ၊

မေသ်ဝဲလံတ်မံယ်ကစသ်.

တကတ်ပိုယ်နာဇံ၊

အနီတ်တကယယ်ပဒ်လို. ဒေဒ်ဝဲနလိုဒ်ကျေပူယ်ဇေယ်မေတ်အူအတးမေသ်
ဝဲယဖိုခွါနဲသ်သံသေတ်. နပူယ်ဇေယ်ဝဲတဘွဲနေတ်. တခွဲဒ်ဒတ်ဒေဒ်ဝဲလံယ်.
တဲဝီယ်. လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ယောစဝဿ သတံ ဇန္တု။

အဂ္ဂိံ ပရိစရေ ဝနေ။

ကေဉ္စ ဘာဝိတတ္တာနံ၊

မုဟုတ္တမပိ ပူဇယေ။

သာယေဝ ပူဇနာသေယျော၊

ယဉ္ဇေ ဝဿ သတံ ဟုတံ။

အခံလုံပကညံ ... မေသ်ဝဲပွယ်တဂယ်နတ်. အိုတ်လုံပွသ်ကွာ. အနိတ်
တကယယ်ပဒ်လို. လိုဒ်ကျေပွယ်ဇောယ်ဝဲမေတ်အူလံယ်.
ပွယ်ဒေါဒ်ဝဲတဂယ်နတ်လုံသိဒ်လဒ်သမယ်မိဒ်. ကုသ်ဘျံဒ်
အိုတ်လးပွယ်. နေသ်သံတဘုံလံယ်. ပွယ်ဇောယ်ဝဲလံယ်.
မေသ်ဝဲပွယ်ခီဂယ်. တသ်ပွယ်ဇောယ်ကွာ. လုံသိဒ်လဒ်
သမယ်မိဒ်အိုတ်. နေသ်သံတဘုံပွယ်ဇောယ်ဝဲနတ်လံယ်မျဒ်
ဝဲမေသ်လံယ်. အနိတ်တကယယ်ပဒ်လို. ပွယ်ဇောယ်လိုဒ်
ကျေမေတ်အူပွယ်နတ်. တမျဒ်ဝဲလးယံလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ.

(အရှင်သာရိပုတ္တရာ) မိန့်တော်ခွါပိုယ်နာနတ်. တုယ်ဝဲလုံ (သောတာပတ္တိ
ဖိုလ်) ပွယ်အာဂယ်ဖုညာသေတ်နသ်ကေ. တုယ်ဒေါဒ်ဝဲလုံ (သောတာပတ္တိဖိုလ်)
နတ်မေသ်လံယ်.

(အရှင်သာရိပုတ္တရာ) မိန့်တော်ခွါပိုယ်နာပိုင်းထူးဗီယံလီ



(၇)

(အရှင်သာရိပုတ္တရာ) ပိုယ်မံတ်ခွါပိုယ်နာဝိဒ်ထွန်

ကစသ်ယွယ်နေတ်. ယယ်စကျိယ်ကံသ်. ဝေယ်လူပိုယ်ဖျသ်. ဆိတ်နံယ်အိုတ်
ဒေဒိဝဲခါ. အကျံပျုဒိဝဲ (အရှင်သာရိပုတ္တရာမထေရ်) ပိုယ်မံတ်ခွါပိုယ်နာဖဒိဒိုတ်
တဂယ်ဃို (ယံ ကိဉ္စ ယိဉ္စံ ဟုတံဝ လောကေ) စဒိထံတ်မေဒိတေယ်သနယ်တံယ်
ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ပျယ်မယ်ကံသ်ခယိက္ခဲ**

တနီယ်မုသ်ဒေါဒ် (အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်. လုံနံသ်စသ်
ကဲကညံဒေဒိခါ. မေသ်ဝဲပိုယ်မံတ်တကောဒ်. ပိုယ်နာဖဒိဒိုတ်အိုတ်. လဲယ်ကညဒ်
ဆွေ့နွေ့. တဲသကောဒ်ဝဲဒတ်လံယ်.

- နဝဲပိုယ်နာဖဒိဒိုတ်ဇံ.
- ဘူတ်ဘာတမိယ်မိယ်. ပျုဒ်စူဒ်အာထိုဒ်ပလ်ဝဲဇေယ်.
- ကစသ်ဇံ.
- ကစသ်ပွဲသ်နေတ်.
- ဘူတ်ဘာပျုဒ်စူဒ်အာထိုဒ်ပလ်ဝဲမံယ်ကစသ်.
- မဒုဘူတ်ဘာပျုဒ်စူဒ်မယ်ပလ်ဝဲလဲတ်.
- ကစသ်ဇံ.

ကစသ်ပွဲသ်နတ်.

စုကဝဲယ်ပျိဒ်စီ. အာမဒ်စိုဒ်ကျဲဝီယ်. လုသ်ပူယ်ဇောယ်တသ်အမူဒ်မယ်ဝဲဒတ်လံယ်.

နဝဲပိုယ်နာဖဒ်ဒိုတ်ဇံ.

နပညိတ်မဒုအကျိဃို. နလုသ်ပူယ်ဇောယ်တသ်အမူဒ်မယ်ဝဲလဲတ်.

ကစသ်ဇံ.

ကမေသ်ဝဲတုယ်ပျယ်မယ်ကံသ်ကွဲဂေယ်ဝါနတ်လံယ်. ပညိတ်ဝီယ်ပူယ်ဇောယ်မယ်ဝဲမေသ်လံယ်ကစသ်.

မေမယ်ဒေဒ်အီယ်. ကတုယ်လုံပျယ်မယ်ကံသ်. မတဂယ်တဲဟောနဝဲလဲတ်.

ကစသ်ဇံ.

ကစသ်ပွဲသ်သေတ်. တရတ်မျဒ်ဒိုတ်သေတ်တဖတ်. တဲဟောသိုတ်ဆံပလ်ဝဲလံယ်ကစသ်.

နဝဲပိုယ်နာဖဒ်ဒိုတ်ဇံ.

တုယ်ပျယ်မယ်ကံသ်ခယီကွဲဂေယ်ဝါ. နယ်ဇံယ်တသိတ်ညာ. နတရတ်သေတ်တသိတ်ညာဝဲလံယ်.

ပိုယ်နာဖဒ်ဒိုတ်ဇံ.

ဟဲပျလ်ထွဲယယ်မံယ်.

ကလဲယ်လုံ. ဝဲသေတ်တရတ်. ယွယ်ကစသ်ကွဲအိုတ်လံယ်တဲဝီယ်လဲယ်ကောဒ်ဝဲပိုယ်မံတ်ပိုယ်နာဖဒ်ဒိုတ်လုံ. ကစသ်ယွယ်အိုတ်ဝီယ်. ဂေသ်ကျိယ်ခဲလးသ်ရှံဒ်ပျဒ်ဝီယ်နတ်. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

ကစသ်ဒိုတ်နတ်. ကစသ်ပွဲသ်ပိုယ်မံတ်တကောဒ်မေသ်ဝဲ. ပိုယ်နာဒ်ဖဒ်ဒိုတ်ဂံသ်. တုယ်ပျယ်မယ်ကံသ်ကွဲဂေယ်ဝါ. ဟောဖှာနဲတ်ပျဒ်နဲနကေယ်မံယ်ကစသ်ဃေကညာဝဲဒတ်လံယ်.

သောတယ်ပယ်တီယ်ဝဲ

ကစသ်ယွယ်နတ်စဒ်ဝဲ (အရှင်သာရိပုတ္တရာမထေရ်) တကောဒ်ပိုယ်မံတ်နတ်.

တကတ်ပိုယ်နာဖဒ်ဒိုတ်ဇံ.

ယဖိုခွါ (သာရိပုတ္တရာ) တဲတးမေသ်ဝဲလံတ်ဇေယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

မေသ်ဝဲမံယ်ကစသ်.

တကတ်ပိုယ်နာဖဒ်ဒိုတ်ဇံ.

နယ်နတ်. ဒံတနီတ်နလုသ်ပူယ်ဇောယ်မယ်. လောကီယ်အိုတ်ကညံဖုညာ
နမယ်ဘူတ်ဘာဝဲနတ်. ယယ်ကစသ်ယွယ်. ပွဲသ်နဲသ်သံတဖတ်ဒးဒ်သဒ်တယ်
ကျိယ်ညိုယ်. ယိုယ်သေယ်ဘာပွယ်နတ်မံယ်. ဟဲကဲဖွာထံတ်. ဂေယ်မူဒ်ဘူတ်ဘာ
အစိုကမံယ်. လွီသ်ပူတ်တပူတ်ဂံသ်မဒ်. အစိုတဒ်တမျှဒ်ဒေဒ်ဝဲ. တဲဝီယ်လုံဖံလလ်
မေဒ်တေယ်သနယ်တယ်ဟောဖွာဝဲဒတ်လံယ်.

အနုဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ယံ ကိဉ္စိ ယိဋ္ဌံ ဟုတံ လောကေ၊

သံဝစ္ဆရံ ယဇေထ ပုညပေက္ခော။

သဗ္ဗမ္ပိတံ နစတုဘာဂမေတိ၊

အဘိဝါဒနာ ဥဇျာဂတေသု သေယျော။

အခဲလုံပကညံ ... ဖဲလောကခွဲးဝဲဒ်ဝဲကံမူဒ်ခဲလးသ်မေသ်ဝဲ. တေဖုံသဒ်စဒ်
ထံတ်. မယ်ဝဲဘူတ်နတ်မေသ်ဂေယ်ဂေယ်. ပကတီဒ်လု
လသ်အတးမယ်ဝဲဘူတ်ဘာဖုညာနတ်မေသ်ဂေယ်ဂေယ်.
ဒံတနီတ်ပဒ်လိုမေမယ်ဘူတ်ပူယ်ဇောယ်ဝဲနတ်. မေသ်ဝဲ
ဂေယ်ဝါလိုယ်ဘူး. ကျေဒ်ဂုယ်လံယ်သဒ်ဒးဒ် (မဇ္ဈိမပဋိပဒါ)
ပွယ်အရီယယ်. ဘာလံယ်စေယ်တနယ်. လွီသ်ပူတ်ပူတ်
လံယ်. တပူတ်မဒ်တခွဲဒ်ဒေဒ်ဝဲယိုမံယ်. ဘာလံယ်ပူယ်ဇောယ်
အရီယယ်ပိုတ်ကိုယ်သေတ်နတ်မျှဒ်သေဒေဒ်ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) လုံကဲဒေဒ်ကညံခါ. တကောဒ်ပိုယ်မံတ်
ခွါမေသ်ဝဲပိုယ်နာဖဒ်ဒိုတ်နတ်တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

အိုတ်တံသ်ပွယ်အာဂယ်ဖုညာနသ်ကေ (သောတာပတ္တိဖိုလ်) စဒ်ထံတ်တုယ်
ဝဲဒတ်လံယ်.

(အရှင်သာရိပုတ္တရာမထေရ်) တကောဒ်ပိုယ်မံတ်ခွါပိုယ်နာပိုဒ်ထူဒ်ဝီယ်လီ



(၈)

(အာယုဝဗ္ဗနုသတို့သား) ဝိဒ်ထွန်

ကစသ်ယွယ်နေတ်. ဒိုတနေလ်သဒ်ဒးဒ် (ဒီဃလံဂီက) ဝေသ်ဘိုဒ်ဝဲပွသ်ကွာ
ဖျသ်. ဆိတ်နံယ်အိုတ်ဒေဒ်ခါအကျ်ပျုဒ်ဝဲ (အာယုဝဗ္ဗနုသတို့သား) ဃို.
(အဘိဝါဒနသီလိဿ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
သဒ်ဘိုကပူတ်မေသ်ဝဲပိုသတ်**

ဖဲ (ဒီဃလံဂီက) ဝေသ်ဒ်ပိုယ်မံတ်ခွါ. ပိုယ်နာဒီဂယ်နေတ်. လုံသယ်သနယ်
ခူးကဲထံတ်ဝဲယသေဒ်နဲသ်သံဝီယ်. လွိသ်ဆီဃောဒ်နိုတ်ပဒ်လို. ပျေထယ်အကျေဒ်
ဆူတ်ရဒ်မဒ်ဂုယ်လံယ်ကွဲဒ်စးဒ်အာထိုဒ်ဝဲလံယ်.

မေသ်ဝဲယသေဒ်ဒီပါကွာ. တပါနေတ်. ယယ်အီယ်မုသ်ဘိုမျိုနွဲယ်. ဆဲဒ်ကပျဒ်
သဒ်ယဟဒ်ထံတ်မဒ်ကကြးဒ်လံယ်ဆိုမိုတ်ဝီယ်. နံသ်စသ်အကျေဒ်နေတ်.

ဒးဒ်ကွဲသ်ဒုတကယယ်. စေတပံသ်. ဆာတံသ်လံယ်ဝီယ်. ဟဒ်ထံတ်ရံသ်လံယ်
ကွေလ်ဝဲ. ထံတ်ပွသ်ဒးဒ်မုတ်ဖိုတဂယ်ဝီယ်. အိုတ်ဖွဲတ်ဝဲဖိုတဂယ်လံယ်.

အိုတ်တံသ်ယသေဒ်တပါ. လုံတသ်လံသ်အဂယ်သုဒ်ပျံအိုတ်ဝီယ်. ဟာကေယ်
ကဒါဝဲလုံ (ဒီဃလံဂီက) ဝေသ်နေတ်လံယ်.

ယသေဒ်ရံသ်လူယ်ထွဲဒ်ပိုယ်နာနေတ်. နံသ်စသ်ပိုယ်မံတ်ယသေဒ်ဟာကေယ်
ကဒါ. သိတ်ညာဘတ်ဝဲဘုံ. ကွဲထံတ်ဖိုမာဟဲဘာဝဲလံယ်.

တုယ်ယသေဒ်အိုတ်. ဟေတ်ဖိုလုံအမာဝီယ်လဲဒ်အူနံသ်စသ်ဘာဝဲလံယ်ဝီယ်
ဘုံ. အမာဟေတ်ကဒါဖိုဝီယ်. ဘာဝဲလံယ်.

ဝိုယ်မံတ်ယသေဒ်ခံ.

(ဒီဃာယုကော ဟောထ)

သုသဒ်ဘိုထံအိုတ်ကးဘတ်လသ်တကေယ်. ဟေတ်ဝဲဆူဒ်လံယ်.

မိုသ်ပသ်နေတ်.

မးဝဲအဖိုခွါဘာလံယ်.

ဝိုယ်မံတ်ယသေဒ်ခံ.

တဟေတ်လးယ်ဆူဒ်အိုတ်ကစုဝဲလံယ်.

အပါခံစဒ်ဝဲယသေဒ်.

ကစသ်ဇုံ.

ကစသ်ပွဲသ်သေတ်ဘာလံယ်ခါ.

သုသဒ်ဘိုထံအိုတ်ကးဘတ်လသ်တကေယ်. ဟေတ်ဆူဒ်ဝီယ်.

လုံဖိုသတ်ဘာလံယ်ဘုံ.

ဘတ်မဒုတဟေတ်ဝဲဆူဒ်လးယ်လဲတ်. မေသ်ဝဲဖိုသတ်အယ်တရဲယ်အိုတ်ဝဲ
တမီယ်မီယ်တေ်ကစသ်.

ကစသ်ဇုံ.

ဖိုသတ်ဝဲအီယ်သဒ်မူကအိုတ်ကးဝဲဆေဒ်ဒိုတ်လဲတ်ကစသ်.

တကတ်ဇုံ.

ကအိုတ်ကးဝဲနွီသံလံယ်.

ကစသ်ဇုံ.

လုံကဟဲလံယ်ဘတ်. သဒ်မူအယ်တရဲယ်. ကြံတာနေဝဲဂေသ်ကျိယ်တအိုတ်
ယယ်.

တကတ်ဇုံ.

ယဝဲကြံတာနေ. သဒ်မူအယ်တရဲယ်ဂေသ်ကျိယ်တအိုတ်မံယ်.

ကစသ်ဇုံ.

မတဂယ်သီတ်ညာသေဝဲလဲတ်ကစသ်.

တကတ်ဇုံ. ကစသ်ယွယ်ကောတမဒ်သီတ်ညာသေဝဲမံယ်.

နလဲယ်စဒ်လုံကစသ်ယွယ်ကောတမဒ်နေတ်မံယ်.

ကစသ်ဇုံ.

မေလဲယလုံကစသ်ယွယ်ကောတမဒ်. အိုတ်မံယ်. သဒ်အံဒ်လုံကစသ်ပွဲသ်
အကျေဒ်ကလံယ်သုံဒ်ဟဒ်ဂံယ်မံယ်ကစသ်.

တကတ်ဇုံ.

သုဝဲသေတ်နေတ်သုမေအဲတ်သုဖို. ဆိုမိုတ်သဒ်အံဒ်လုံသုအကျေဒ်ကလံယ်
သုံဒ်တဂေယ်လုံကစသ်ယွယ်ကောတမဒ်အိုတ်. လဲယပတီရှံဒ်ထံတ်ကေယ်ဇံယ်.

ပိုယ်နာဒ်မာဝယ်နေတ်.

လုံကစသ်ယွယ်အိုတ်တသ်ခဲကွာဖျသ်လဲယတုယ်သုံဒ်တိုဒ်သဒ်လဲဒ်အူအပသ်
ဘာလံယ်.

ကစသ်ယွယ်ခံ.

(ဒီဃာယုကော. ဟောတိ)

နဝဲသဒ်တိုထံအိုတ်ကးလသ်တကေယ်. ဟေတ်ဝဲဆူဒ်ဝီယ်ဘုံ. အမိုဘာလံယ်.

ဒေဒ်လုံညာအတးဟေတ်ဝဲဆူဒ်လံယ်. မးလုံဖိုခွါဘာလံယ်ဘုံ.

ကစသ်ယွယ်နေတ်. တဟေတ်လးယ်ဆူဒ်. အိုတ်ကစဒုဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ပွဲသ်သေတ်ဘာလံယ်ခါ. ကစသ်နေတ်. သဒ်တိုထံအိုတ်ကးလသ်
တကေယ်. ဟေတ်ဆူဒ်ဝီယ်. တုယ်လုံဖိုသတ်ဘာလံယ်ဘုံ. ဘတ်မဒုတဟေတ်ဝဲ
ဆူဒ်လးယ်လဲတ်ကစသ်. ဖိုသတ်သဒ်မူအယ်တရဲယ်အိုတ်ဝဲဇေယ်ကစသ်.

တကတ်ဇုံ.

နဖိုဂံသ်သဒ်မူအယ်တရဲယ်အိုတ်ဝဲမံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ဖိုသတ်ဝဲအီယ်သဒ်ကအိုတ်မူပွဲယ်နီတ်လဲတ်ကစသ်.

ဖိုသတ်ဝဲအီယ်သဒ်ကအိုတ်မူနွီသံလံယ်.

တိုသ်နတ်. လုံညာတဲဖှာနေဝဲ. သယ်သနယ်ခွးယသေဒ်နေတ်. ခံဖျုသီတ်ညာ
သဗ္ဗညူတဒ်ပံညာတအိုတ်. လောကီတ်တသ်သေဘတ်မယ်တယ်ယို
ဖျေယ်ဆိုနေဝဲမေသ်လံယ်. ဖိုသတ်သဒ်မူအယ်တရဲယ်အိုတ်ဒုသီတ်
ညာဝဲမံယ်. ကခးကြံတာသဒ်မူအယ်တရဲယ်ဂေသ်ကျိယ်ခံတသီတ်
ညာဝဲလးယ်လံယ်.

ဒေဝသဒ္ဓိသံရဲသ်ကွဲယံဝဲ

အပသ်ပိုယ်နာနေတ်. စဒ်ပတီရုံဒ်ထံတ်ဒေါဒ်ဝဲကစသ်ယွယ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

ဖိုသတ်သဒ်မူအယ်တရဲယံကြံတာကဲဝဲဂေသ်ကျိယ်. တမိယ်တမျိုတအိုတ်ဝဲလးယံဇေယံကစသ်.

ပိုယ်နာဖဒ်ဒိုတ်ဇံ.

ဖိုသတ်သဒ်မူအယ်တရဲယံ. ကြံတာဝဲဂေသ်ကျိယ်တသ်ရဲသ်ကွဲယံအိုတ်ဝဲမံယ်. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

ကဘတ်မယ်ဝဲ ဒေဒ်မဒုလဲတ်ကစသ်.

ပိုယ်နာဖဒ်ဒိုတ်ဇံ.

လုံနဟိတ်ကြိယံထောဒ်နာ. တေဆံထံတ်ဘုံမာတဒ်တဖူးတ်လံယ်. လုံမာတဒ်ခးတ်သဒ်. ဒါလံယ်ဃလ်လံသ်ဒါတခါ. လံသ်ဒါဃးယံဝဒ်တပယ်ဃောဒ်ခါမေသ်ဂေယံဂေယံ. ဆီဃုခါမေသ်ဂေယံဂေယံဒါလံယ်ပလ်ဇံယ်.

ဖဲတသ်လံသ်နေတ်.

ယပွဲသ်နဲသ်သံအိုတ်ဆိတ်နံယ်ဃလ်ဒတ်ဝဲနွီသံပဒ်လိုဆဲဒ်တပျဒ်ရိဒ်ဖဒ်ပရေဒ်ခးကဝံယ်ပသ်နမယ်မေကဲ. လုံဖိုသတ်ကလံယ်ဘတ်. သဒ်မူအယ်တရဲယံပူယ်ပွဲရိုဝဲကဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

ကစသ်ပွဲသ်နေတ်လုံကစသ်တဲအတးမယ်ကဲဝဲမံယ်. လုံကစသ်ပွဲသ်နဲသ်သံကလဲယံနေသ်ဝဲကွဲဒေဒ်လဲတ်ကစသ်.

ပိုယ်နာဖဒ်ဒိုတ်ဇံ.

လုံနကြးဒ်မယ်ပသ်လံသ်ကွဲဒါလံယ်မေဝီယ်. ယယ်ကစသ်ပွဲသ်နဲသ်သံကပွဲလံယ်နေဝဲလံယ်.

ဂေယံလီမံယ်ကစသ်ရုံဒ်ဝီယ်. ပိုယ်နာဖဒ်ဒိုတ်ကေယံလုံဟိတ်ဖဲဟိတ်ကြိယံထောဒ်နာကစသ်ယွယ်တဲအတးရဲသ်ကွဲယံမယ်ဝီယ်. လဲယံပတီရုံဒ်လုံကစသ်ယွယ်အိုတ်လံယ်.

ကစသ်ယွယ်နေတ်. ပွဲသ်နေဝဲအပွဲသ်နဲသ်သံလံယ်. နဲသ်သံဖုညာ. လဲယံကညဒ်ဝီယ်. လုံဒါလံယ်ပလ်လံသ်ကွဲဆိတ်နံယ်ဝဲ. ပွဲမိနံယ်ဖိုသတ်ဖဲခးတ်သဒ်လံသ်ဒါပူယ်ဝီယ်. နဲသ်သံဖုညာ. နွီသံပဒ်လိုအဆးတပျဒ်ရိဒ်ဖဒ်သရဇ္ဈယ်ပရေဒ်လံယ်.

ကအံတ်ဖို့သတ်မေသဲဒေါဒ်တကဒ်

မိယ်လုံ (အဝရဒွက) နဒ်ဒေါဒ်တကဒ်နတ်.

တဆီဒီနိုတ်. ဆးကတံသ်ကယ်လဒ်ပဒ်လို့. ခဒ်စာလိုဒ်ကျွဲဒတ်. ဝေဒ်သ
ပိုယ်နဒ်မေလံယ်. နဒ်မေခံ.

စဒ်ဖဲခါအိယ်. တုယ်နွီသံဘွံ. နဟီနေဝဲဖို့သတ်နတ်တကေယ်. နေသ်ပလဲဝဲ
ဆူဒ်လဒ်ဂေသ်ကျိယ်ဒေဒ်နတ်ဃို့.

ဖို့သတ်ကအိုတ်မူဘတ်ဝဲနွီသံလံယ်. ကစသ်ယွယ်တဲဝဲမေသ်လံယ်.

ဒေဒ်ဖို့သတ်အယ်တရဲယ်. ကပူယ်ဖွဲဒ်သောဒ်. ပလံသ်ကရးသ်ခးမယ်ဃလဲဝဲ
ပရေဒ်အကြံတာလံယ်. နွီသံထံတ်ဘဒ်. ကစသ်ယွယ်ကိုယ်တဲယ်လဲယ်ကညဒ်ဝဲ
(အဝရဒွက) နဒ်ဒေါဒ်တကဒ်သေတ်. ကဟီဖို့သတ်ဟဲတုယ်ဝဲလံယ်. ကစသ်ယွယ်
ဟဲတုယ်ရိုဒ်ဖဒ်ပရေဒ်. စဲတ်ကျယ်ဝဠုယ်ခဲလးသ်အိုတ်နဒ်ဖုညာဟဲတုယ်ဖို့တ်ဝဲလံယ်.

တကိုဒိုတ်နဒ်ဟဲတုယ်ဘွံ. တကိုဆေဒ်နဒ်ဖုညာ. ဘတ်သုံဒ်ဂုယ်ဒီဂုယ်ဒီ.
တုယ်ဝဲလုံတဆီဒီယူယ်ဇနယ်လံယ်.

(အဝရဒွက) နဒ်ဒေါဒ်တကဒ်နသ်ကေ. လုံတသ်တဆီဒီယူယ်ဇနယ်လံသ်.
ဘတ်အိုတ်ဆးထးတ်ဝဲလံယ်.

ကစသ်ယွယ်နတ်. နွီသံထံတ်ဘတ်နီယ်ဘွံ.

သံတနယ်ကူးယ်ရိုဒ်ဝဲပရေဒ်လံယ်. ဒေဒ်နတ်မံယ်. တလးဝဲနွီသံလံယ်.
ယောဒ်သံအယ်ယိုယ်ထံတ်ဘွံ.

(အဝရဒွက) နဒ်ဒေါဒ်တကဒ်နတ်.

ဟီဖို့သတ်အခါလးသ်တလးဝဲလံယ်.

ယောဒ်သံမဒ်ယိုဒ်သေဘွံ. မိုသ်ပသ်သေတ်ခံဟီနေဖို့သတ်ပွဲဘာလံယ်ဝဲ
ကစသ်ယွယ်. ကစသ်ယွယ်ခံ.

ဒီဃာယုကောဟောတိ.

နဝဲသဒ်ဘိုထံအိုတ်ကးလသ်တကေယ်. ဟေတ်ဝဲဆူဒ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ဖို့သတ်ဝဲအိယ်လုံကညံပဝဒ်. ကအိုတ်ကးဝဲပွဲယ်နိုတ်လဲတ်ကစသ်.

ပိုယ်နာဖဒ်ဒိုတ်ဇုံ.

ဖို့သတ်ဝဲအိယ်. ကးဝဲအနိုတ်တကယယ်ဒီဆီလံယ်တဲဃို့.

အာယုဝဓုနကုမာရ.

သဒ္ဓိဘိတံပေါလ်ခွါကောဒိဝဲဒတ်လံယံ.

(အာယုဝဓုနသတို့သား) နေတ်.

ဒိုတ်ထံတဲတုယံလုံခါဘတ်ဘုံ. ဒးဒိအူပဒိသကယ်ယဲသ်ကယယ်ဟဒိလဲဒိဝဲဒတ်လံယံ.

တနီယံမုသ်ဒေါဒိ. လုံတရာသပေယ်ကွာ. နဲသ်သံဖုညာ.

နဲသ်သံသေတ်ဇုံ.

သုက္ကသ်ကတ် (အာယုဝဓုန) ပေါလ်ခွါဖိုနေတ်လံယံ.

ဖိုသတ်ဝဲနေတ်. နံသ်ဆေဒိခါ. ထံသ်ဘဒ်နီသံကဘတ်သီဝဲနေတ်မံယံမေသ်ဝဲခါအီယံ. အူပဒိသကယ်. ယဲသ်ကယယ်ဝဒိဃးယံဟဒိလဲဒိကဲဝဲတမေသ်လံယံ.

ခါအီယံ (အာယုဝဓုန) ပေါလ်ခွါဖိုနေတ်.

ကကးဘတ်ဝဲသဒ်နီတ်. တကယယ်ခီဆီဃို. ဟဒိလဲဒိဝဲတပူယံဃံဒးဒိအူပဒိသကယ်ယဲသ်ကယယ်သေတ်မေသ်လံယံ.

နဲသ်သံသေတ်ဇုံ.

သတ္တဝယ်သေတ်ဖုညာ. သဒ္ဓိဘိတံသေဂေသ်ကျိယံအိုတ်ဝဲဒေဒိမံယံ.

သောတယ်ပလ်တီယံဝဲ

နေတ်ဘုံကစသ်ယွယ်ဟဲကညဒိတုယံဝဲ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

လုံယယ်ကစသ်ဟဲကညဒိသုအိုတ်ဖိုတ်တဲသကောဒိဝဲမဒုတသ်တဲလဲတ်စဒိဝဲဘုံ. နဲသ်သံသေတ်ခံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

မေသ်ဝဲတသ်တဲဒေဒိအီယံလံတ်မံယံကစသ်ရုံဒိထံတ်ကဒါဝဲလံယံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

မေနံသ်နံသ်. သဒ္ဓိမူထံကနေသ်ဝဲသတ္တဝယ်သေတ်ဖုညာ. ကူသ်ဘုံဒိဒိုတ်ထံဖျေဒိကျေဒိနေဝဲ. နံသ်စသ်ဖံဒိုတ်ယိုယံသေယ်မျဒ်နီဘာဝဲဒတ်ဃို. အယိုယံအသေယ်ပျူဒိဝဲနေတ်မံယံ. အကျိတရာလွီသ်ပါခါ. တိုပွါအာထံတ်ဝဲလံယံ. လုံကဘတ်ကွဒိဘွဒိ. ဗေအယ်တရဲယံကွာ. ပူယံဘတ်ဝဲဝီယံ. အိုတ်ကးဘတ်ဝဲသဒ်မူထံအာမဒိကစံဒ်မေသ်လံယံတဲဝီယံ. လုံဖဲလလ်မေဒိတေယ်သနယ်တံယံဟောဖှာဝဲဒတ်လံယံ.

အနေဒ်ချိဒ်မေဒ်တေယံသနယံတံယံ

အဘိ ဝါဒန သီလိဿ၊

နိစ္စံ ဝုဗ္ဗာ ပစာယိနော။

စတ္တာရော ဓမ္မာဝဗုဒ္ဓိ၊

အယုဝဏ္ဏော သုခံ ဗလံ။

အခံလုံပကညံ ... သဒ်နိတ်သေတ်ခယ်. ကုသ်ဘျံဒ်အိုတ်. ဒိုတ်နံတ်နေပွယ်
ဖုညာယိုယ်သေယ်မျဒ်နိဘာကလောဒ်ဝဲနေတ်မံယ်. သဒ်
ဘိုထံကီသ်ဘတ်ဂံယ်ဂေယ်ခုတ်ကဘဒ်ဒိုတ်ထံဂေယ်ပံသ်ဒိုတ်
ပွဲယ်မေသ်ဝဲတရာလွီသ်ပါဖုညာတိုပွါဝဲဒတ်လံယ်.

မေသ်ဝဲမေဒ်တေယံသနယံတံယံကတးသ်ဘွံ.

(အာယုဝဗုဒ္ဓ) ပေါလ်ခွါဖိုနေတ်ဒးဒ်အူပဒ်သကယ်ယဲသ်ကယယ်တပူယ်ဃံ
တုယ်ဝဲ (သောတာပတ္တိဖိုလ်) ပွယ်အာဂယ်ဖုညာသေတ်နသ်ကေ.

(သောတာပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

(အာယုဝဗုဒ္ဓသတို့သား) ဝိဒ်ထူဒ်ဝိယံလီ



(၉)

(သံကိစ္စသာမဏေ) ဝိဒ္ဓိထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်ဆိတ်နံယ်အိုတ်
ဒေဒါခါအကျုပျူဒ်ဝဲ (သံကိစ္စသာမဏေ) ဃို. (ယောစဝဿ သတံ ဇီဝေ)
စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသ်
နဲသ်သံသးဆီ**

ဖဲသယ်ဂူတ္တိဒ်ဝေသ်ပူယ်အိုတ်. ပေါလ်ခွါသးဆီနေတ်. ကနတ်ဘတ်ဝဲကစသ်.
ယွယ်တရာဃို. နံလ်လံယ်လုံသယ်သနယ်ဒွဲ. ကဲဝဲနဲသ်သံလံယ်.

ကဲထံတ်နဲသ်သံတုယ်ယဲသ်ဝသ်ဘွဲ. သုဒ်ဘိုဒ်သဒ်လုံကစသ်ယွယ်အိုတ်ပတီရှုဒ်
ထံတ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

ဖဲသယ်သနယ်ဒွဲ. နဲသ်သံသေတ်ဘတ်မယ်ဝဲမူဒါ (ဂူရ) သေတ်နေတ်အိုတ်
ဆဲဒ်အာလဲတ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ဖဲသယ်သနယ်ဒွဲပူယ်အီယ်. နဲသ်သံသေတ်ဘတ်ဝဲယောဒ်ဝဲမူဒါသေတ်နေတ်.
(ဂန္ထ ဂူရ.ဝိပဿနာဂူရ) အိုတ်ဝဲဒီမီယ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

တသ်လုံ (ဂန္ထ ဓူရ) နေတ်မေသ်မဒုလဲတ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

တသ်လုံ (ဂန္ထ ဓူရ) နေတ်. နံသ်စသ်ပညာအလဲဒ်. ယွယ်တသ်သိုတ်မေသ်
ဂေယ်ဂေယ်. မေကဲဝဲဒေဒ်နဲတ်. ပီဠကဒ်သးပူတ်မေသ်ဂေယ်ဂေယ်မယ်လိုပိုဒ်
ချဒ်. ဝယ်စိုဒ်ကထဒ်. လုံနောဒ်ပူယ်ဘွဲဒ်ဂေယ်. လေဒ်ကျဲဒ်ဝဲမေသ်လံယ်.

(ဝိပဿနာဓူရ) နေတ်မေသ်မဒုလဲတ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

(ဝိပဿနာဓူရ) နေတ်ဖိုပံညံလုသ်အံတ်သဒ်မူအိုတ်ဝဲသိုက်ထံတ် ဟဒ်ဂံယ်
ဂေသ်ကျိုယ်ထံဘို. စံတ်ထီကွသ်လံယ်သဒ်ဒွဲအဆးတကဲလ်ကွဲဒ်စးဒ်ဂုယ်ပွါမျာ.
(ဝိပဿနာတရား) တသ်မယ်နေတ်မေသ်အရဟတ္တဒ်ဖိုလ်မဲဒ်ကဲထံတ်ဝဲနေတ်မေသ်
လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

ကစသ်ပွဲသ်သေတ်နေတ်. ညာပွသ်မဒ်ကဲထံတ်နဲသ်သံသို.

(ဂန္ထ ဓူရ) ဝယ်စိုဒ်ကတဒ်. ပိုဒ်ချဒ်မယ်လိုကဲဝဲတမေသ်လးယ်မယ်သဒ်လံယ်.

မေသ်လုံ (ဝိပဿနာဓူရ) လံယ်ကစသ်.

ကဂုယ်အာထိုဒ်ဝဲလုံ (ဝိပဿနာ) လံယ်တုယ်လုံအရဟတ္တဒ်ဖိုယ်ကဲမေသ်ဝဲ
ကမထာတရာ. ဟောစွာနေကေယ်မံယ်ကစသ်.

ပတီရုံဒ်ထံတ်သို. ကစသ်ယွယ်နေတ်. မေသ်ဝဲနဲသ်သံသးဆီ. တုယ်လုံ
အရဟတ္တဒ်ဖိုလ်ပတံသ်မံယ်လိုဟောစွာနေဝီယ်. နဲသ်သံဖုညာ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

ကစသ်ပွဲသ်သေတ်. ကလဲယ်ဘတ်သဒ်လုံပွသ်ကွာတသ်လံတ်တစိုတ်မံယ်.
ပတီရုံဒ်ဝဲဒတ်လံယ်.

သဒ်နွီနိတ်တပွဲပို

ကစသ်ယွယ်နေတ်စဒ်ဝဲဒတ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

သုဝဲသေတ်ကလဲယ်တသ်လံသ်ဖဲလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ.

ကစသ်ပွဲသ်သေတ်နေတ်. မီယ်ဝဲပွသ်ကွာနေတ်ကလဲယ်ဝဲလံယ်.

ကစသ်ယွယ်သီတညာထိတ်ဖွာလံယံဝဲ နေတ်. ဖဲတသ်လံသ်နေတ်မေသ်ပွယ်
ဖွံတ်တဂယ်ယို. မေသ်ဝဲနဲသ်သံဖုညာကကဲထံတ်. ဗေအယ်တရဲယံဒိုတ်ထံလံယံ.
မေသ်ဝဲဗေအယ်တရဲယံနေတ်တပွဲဖို. (သံကိစ္စ) မေလဲယံပတ်ဃုလ်. ကခုတ်
ကဘဒ်လံယံမသ်အိုတ်မေသ်ဝဲနဲသ်သံဖုညာ. သံတသ်မယ်ဝီယံကတးသ်. ဂေသ်
ကျိယံကအိုတ်ဘတ်သီတညာထိတ်ဖွာပလဲဝဲလံယံ.

မေသ်ဝဲ (သံကိစ္စသာမဏေ) နေတ်မံယံ (အရှင်သာရိပုတ္တရာ) ပွဲသ်နွီနီတ်
အိုတ်မေသ်ဝဲတပွဲဖိုတပါလံယံ. ကဲသဒ်ပတုံလ်တပနလ်ဖိုဝီယံ. (သံကိစ္စသာမဏေ)
ဂေသ်ကျိယံကနဲတ်ပျဒ်ကေယံဝဲလံယံ.

(သံကိစ္စ) တပွဲဖိုဂေသ်ကျိယံ

(သံကိစ္စ) တပွဲဖိုအမိုသ်နေတ်. ဖဲသယ်ဂူတ္တိဒ်ကံသ်ပူယံ. စုကဝဲယံပျိဒ်စိကူလး
ဒးဒ်ပွဲယံဂေယံဝဲ. သဲထီဖိုမုတ်တဂယ်လံယံ.

တပွဲ (သံကိစ္စ) နေတ်.

ဝတ်နုလ်ဟံဒ်ဖဲသဲထီဖိုမုတ်ဟံဒ်ဖးပူယံနေတ်လံယံ. ဘိုဒ်ကအိုတ်ဖဲသ်ခါ. အမိုသ်
သဲထီဖိုမုတ်နေတ်. ဒးဒ်တသ်ဆာတမျိုသီဖုံဒ်ဝဲတဘွံသံလံယံပွယ်လဲယံရှးဝဲအမိုသ်လုံ
သွတ်ခိုတ်. ကုသ်ဃိုစံမေတ်ဝဲဒတ်လံယံ.

မေလွဲလုံဟံဒ်သဒ်. အဂယ်မေတ်အူအံတ်ဝဲပွဲကရှုတ်ဒတ်. နေတ်ဘွံမေတ်အူ
တအံတ်. အိုတ်တံသ်ဟံဒ်သဒ်. ဆဲဒ်ဘုံဒ်ထုံဒ်ထံတ်နေလုံမေတ်အူကွာခါ. ဒီလိုတ်
သးလိုတ်တသ်လံယံ. တိုသ်ဝဲဒးဒ်. နံတ်ခိုတ်စူနေလ်လံယံ. နံတ်ခိုတ်စူအခိုတ်
ထောဒ်နေတ်. ဆဲဒ်ဘတ်ဝဲဖိုသတ်. မဲလ်ခွီနးတ်ထေဒ်တစဲဒ်ဖိုလံယံ. ဆဲဒ်ဖျိုဝဲ
ဟံဒ်သဒ်ဝီယံ. ကေယံပလဲထံတ်ကဒါဝဲလုံ. မေတ်အူပူခိုတ်. ဟံဒ်သဒ်မေတ်အူ
အံတ်ဝဲလးသ်. တနသ်ကေ. လုံဟံဒ်ဒွဲဖိုသတ်နေတ်. မေတ်အူတအံတ်. လုံမေတ်
အူပူခိုတ်. ဒေဒ်ထူကိုတ်လိုတ်. မိနယ်လုံတကံဖဲဖေါဒ်ပူယံသောဒ်နေတ်မေသ်လံယံ.

လုံမေတ်အူကွာမှာဝဲပွဲသတ်

တိုသ်နတ်. (ပစ္စိမဘဝိက) ကစသ်မေသ်ဝဲသတ္တဝယ်နေတ်. နက္ခိယံတီသ်ဒးဒ်
ပျေဖိုရ်ကစးသ်ဖဒ်ဒိုတ်နသ်ကေမေတတုယံဘတ်အရဟတ္တဒ်ဖိုလ်
နေတ်သီဝဲတနေသ်လးယံယိုမံယံ (ပစ္စိမဘဝိက) နံဒ်ဆိုပဝဒ်မေသ်
ဝဲဖိုသတ်နသ်ကေမေတ်အူတအံတ်သီဝဲမေသ်လံယံ.

လုံခီတနီယ်မုသ်ဝါဘွံ.

ကမယ်ပေလ်မေတ်အူဟဲဒဲဒတ်အခါ. လုံတဲပျဒ်အတး မိနံယ်မေတ်အူပူခိုတ်
ဖိုသတ်ထိတ်ဘတ်ဝဲနော်. မေသ်ဝဲသေတ်မုတ်. မေတ်အူတဘးဒ်အီယ်ကွာ.
အမိုတ်မေတ်အံတ်လးသ်ဝဲနသ်ကေ.

ဖိုသတ်ဝဲအီယ်. မေတ်အူတအံတ်. ဂေသ်ကျိယ်အိုတ်ဒေဒ်လဲတ်. လံယ်အဒ်
အံတမုံခိုတ်ဝဲလံယ်. ကေယ်စောလ်ဖိုသတ်တုယ်လုံတဝံပူယ်ဘွံ. ပျဒ်ဝဲပွယ်ဖဒ်
နမေဒ်ကစသ်သေတ်ဖုညာ.

ဖဒ်နမေဒ်တရတ်ဒေါဒ်ခံ.

ဖိုသတ်ဝဲအီယ်.

မေအိုတ်လုံကညံကွာ. ဆွေယ်မျိုနွီဆဲဒ်ဘတ်ဖွတ်နဒ်.

မေထွဲဒ်ကညံကွာ. ကဲဝဲသံခါနော်. ဒးဒ်နဲသ်သံယဲသ်ကယယ်ဝဒ်ဃးယ်.

ကလဲဒ်ဝဲလံယ်. တသ်ဒွဒ်ဖှာဟဲထံတ်ဝဲဒတ်လံယ်.

ကဲထံတ်တပွဲ

နံတ်ခိုတ်စုဆဲဒ်ဘတ်. မဲလ်သတ်နးတ်ဟဒ်ဂံယ်ဝဲဃို. ဖိုသတ်နော်. ကောဒ်
ဝဲမီယ်လုံ (သံကိစ္စ) လံယ်.

ဖိုသတ်ဟာကေယ်စောလ်သွတ်ခိုတ်နော်. ဆွေယ်မျိုသေတ်ဖုညာ.

ဖိုသတ်ဝဲအီယ်. မေခိုတ်ထံတ်ဘွံ.

ဝဲသေတ်တရတ်မေသ်ဝဲ (အရှင်သာရိပုတ္တရာမထေရ်မြတ်) အိုတ်ကဒံဒ်ကဲဝဲ
နဲသ်သံလံယ်. စေဒ်ကူဝီယ်. ကွသ်ခိုတ်ထံတ်ဝဲလံယ်.

တုယ်လုံသဒ်နီတနီနီတပွဲယ်ဝဲဘွံ.

ဆွေယ်မျိုသေတ်ခံ.

ဖိုအဲတ်ငါ.

လုံနမိုအိုတ်ဒးဒ်ဟံဒ်ခါသီဝဲဒတ်. သီတလးနမိုဖိုတ်. ကူသ်ဃိုစံ. မေတ်အံတ်
ဝဲလးသ်ပွဲ. နဝဲတဂယ်မေတ်အူတအံတ်. အိုတ်တံသ်ဝဲဒတ်. တဲပျဒ်ဘွံ.

(သံကိစ္စ) ဖိုဟူဘတ်ဝဲနော်.

ယယ်အီယ်လံယ်ပွီယ်. တသ်သီကွာပူယ်ဖွဲဒ်ဘတ်ဝဲလံယ်.

အိုတ်ကညံကွာတမုံသ်လးယ်. ကကဲဝဲနဲသ်သံလံယ်. ဆိုမိုတ်ဝီယ်. တဲဝဲဆွေယ်
မျိုသေတ်လုံကကဲနဲသ်သံ.

ဆွယ်မျိုသေတ်ခံ.

လဲယံရှးဝဲလုံ (အရှင်သာရိပုတ္တရာမထေရ်မြတ်) အိုတ်.

ကစသံဇံ.

ဖိုသတ်ဝဲအိယံ. ဒုံဒ်ကဲနေတပွဲနဲသံသံမံယံ. ပတီရုံဒ်ဝဲဒတ်လံယံ.

မထေရ်မြတ်နေတ်ဟေတ် (သံကိစ္စ) ပေါလ်ခွါဖို.

(တစပဉ္စကကမ္မဋ္ဌာန်း) ဝိယံလူယံနေဝဲခိုတ်လံယံ.

လူယံခိုတ်ဝိယံတဘွံ.

(သံကိစ္စ) နေတ်.

ဒးဒ် (ပဋိသန္တိဒါ) လွီသ်ပါတဘွံသံ. ကဲထံတ်ဝဲယဟာတယံ.

မိယံအိုတ်ဝဲလုံ (ရှင်သံကိစ္စရဟန္တာ) လံယံ.

နဲသံသံသးဆီကဲသဒ်အဆဲဒ်

ကစသံယွယ်နေတ်.

တပွဲဖို (သံကိစ္စ) မေလဲယံပတ်. လုံဗေအယ်တရဲယံကပူယံဖွဲဒ်မေသ်ဝဲနဲသံသံသးဆီသေတ်. သံတသ်မယ်ကဝိယံကတးသ်. သိတ်ညာထီတ်ဖှာလံယံဃို.

ဖိုအဲတ်နဲသံသံသေတ်ဇံ.

သုဝဲသ်ပွသ်မေသ်ဝဲ (အရှင်သာရိပုတ္တရာမထေရ်) ဘာလံယံဝိယံမဒ်လဲယံဇံယံ. တဲဝဲဒတ်လံယံ.

ဂေယံဝဲမံယံကစသ်. ရုံဒ်ထံတ်ကဒါဝိယံ.

လဲယံတုယံ. ဘာလံယံဝိယံဆိတ်နံယံအိုတ်ဝဲဒတ်.

မထေရ်မြတ်. ခံစဒ်ဝဲဒတ်.

နဲသံသံသေတ်ဇံ.

အကျဲကေ ဒ်စဒ်ဒေဒ်မဒုအိုတ်ဝဲလဲတ်.

ကစသံဇံ.

ကစသ်ပွဲသ်သေတ်နေတ်. ဟီမယ်လိုနေကမထာလုံကစသ်ယွယ်အိုတ်ဝိယံ. ကနံလ်ပွသ်ကွာ. လဲယံပတီရုံဒ်ဖှာဝဲလံယံ.

နေတ်ဘွံကစသ်ယွယ်ခံ.

သုဝဲသ်ပွသ်မေသ်ဝဲ (အရှင်သာရိပုတ္တရာမထေရ်) ဘာဝိယံမဒ်လဲယံဇံယံ. တဲဝဲလံယံ. ဃိုနေတ်ကစသ်ပွဲသ်သေတ်. ဟဲဘာထံတ်ကစသ်လံယံ.

(မထေရ်မြတ်) စံတ်ထိက္ခသလံယ်ဝဲ.

ကစသယွယ်နေတ်. သီတ်ညာဝဲ. ဂေသ်ကျိယ်တမိယ်တမျိုယို.

နဲသ်သံဖိုတကွဒ်. ပုသ်ဝဲလုံယအိုတ်ကမေသ်လံယ်.

တသ်ဂေသ်နေတ်မေသ်မဒုလဲတ်. စံတ်ထိက္ခသထဒ်ကဒါဝဲ.

လုံကစသယွယ်. ထိတ်သီတ်ညာဖှာအတးစံတ်ထိသီတ်ညာထိတ်ဖှာဝဲလံယ်.

နဲသ်သံသေတ်ဇံ.

ကပျူဒ်စူဒ်လိုဒ်ကျွေင်သ်ပလံသ်တပွဲဖိုတပါပါပတ်ဝဲလီဇေယ်.

တပတ်ဝဲမံယ်ကစသ်.

မေဒေဒ်နေတ်. လဲယ်ကွဲတပွဲဖို (သံကိစ္စ) နေတ်မံယ်.

ကစသ်ဇံ.

လဲယ်ကွဲတပွဲဖို (သံကိစ္စ) ပိုတ်တကြးဒ်ဝဲမံယ်ဘတ်ကွသ်ကဒါတပွဲဖို (သံကိစ္စ) ယို. ကစသ်ပွဲသ်သေတ်ဘတ်ကဲထံတ်. တသ်ကိုသ်ဂံယ်. ကျဲဒ်ကျဲဒ်မံယ်ကစသ်. ကအိုတ်တသ်ခဲကွာမေသ်ဝဲ. ကစသ်ပွဲသ်သေတ်ဂံသ်. ဒးဒ်တပွဲဖိုတလိုတ်အိုတ် ဝဲမံယ်ကစသ်.

နဲသ်သံသေတ်ဇံ.

မေသ်တပွဲဖို. (သံကိစ္စ) ယို.

သုဘတ်ကိုသ်ဂံယ်. ကျဲဒ်ကျဲဒ်ကဲထံတ်တအိုတ်ဝဲမံယ်.

မေနံသ်နံသ်. လုံသုဂံသ်နေတ်လံယ်. မေသ်ဝဲတပွဲဖိုဘတ်ကဲထံတ်. ကျဲဒ်ကျဲဒ် အိုတ်ဂံသ်မံယ်. ကစသ်ယွယ်နသ်ကေ. ပုသ်သုလုံယအိုတ်နေတ်. အဲတ်ဒေါဒ်လုံ. ယထးနုလ်နေသု. တပွဲဖိုအိယ်ယို. ပုသ်ဝဲမေသ်လံယ်. ကွဲထံတ်တပွဲဖိုဝီယ်သုလဲယ် ဒတ်ဇံယ်.

ဂေယ်လံတ်မံယ်ကစသ်.

ရှံဒ်ထံတ်ဝီယ်. ဒးဒ်တပွဲဖို. သးဆီတပါနဲသ်သံဖုညာ.

ဘာလံယ်ရှံဒ်ထံတ် (အရှင်သာရိပုတ္တရာမထေရ်မြတ်) ဝီယ်ဟဒ်ထွဲဒ်ဝဲလုံ ဖျသ်လံယ်.

လဲယ်တေယ်သဒ်စယ်ရိယ်ဟဒ်ဝဲဒတ်. တုယ်ယူယ်ဇနယ် (၁၂၀) တသ်လံသ် ဘွဲ. တုယ်ဝဲလုံး ဟိတ်ခိုတ်တကထိုအိုတ်. တဝံတဖူးတ်လံယ်.

တဝံဖိုသေတ်ဖုညာ. ထိတ်ဝဲနဲသ်သံသေတ်နေတ်မံယ်. တသ်ကျိယ်ညိယ်အိုတ် ဝဲဒတ်ယို. လိုဒ်ကျွေပျူဒ်စူဒ်မယ်ဘူတ်မယ်ဘာဝီယ်.

ပတိရုံဒ်ထံတ်ဝဲလံယ်.

ကစသ်သေတ်ဇံ.

ကစသ်သေတ်. ကလဲယ်ကညဒ်တသ်လံသ်ဖဲလဲတ်.

တကတ်သေတ်ဇံ.

ဝဲသေတ်နေတ်. ဂုယ်လံယ်အာထိုဒ်တရာဂံသ်. လုံကြးဒ်လံသ်ကလဲယ်ကညဒ်
ဝဲလံယ်.

ကစသ်သေတ်ဇံ.

မေဒေဒ်နေတ်မံယ်. ကစသ်သေတ်နေတ်. ဖဲတဝံနံလ်ကဒ်ဝသ်ဝီယ်. ကညဒ်
အိုတ်ဒတ်မံယ်ကစသ်. ကစသ်သေတ်မေကညဒ်အိုတ်နေတ်. ကစသ်ပွဲသ်သေတ်
နသ်ကေ.ခေါဒ်အူပိုဒ်သီဒ်လဒ်. မယ်ဘတ်သေဝဲမံယ်. တကတ်သေတ်. ဃေကညာ
ပတိရုံဒ်ယိုနံလ်ကဒ်ဝသ်ဖဲတဝံတူသ်လောလ်ဝဲဒတ်လံယ်.

ကတိဒ်ကဒ်ပိုဒ်ပျူဒ်ပလ်ဝဲဗုညာ

နေတ်ဘွံကညတကုဒ်. မထေရ်မျဒ်သေတ်ဂံသ်. အိုတ်မုတ်ဆာလံသ်.အိုတ်
မုတ်ဟာလံသ်. လဲယ်စေကျယ်လံသ်. ကွဲဂံသ်. ဒးဒ်ကျံဖျသ်တရောလ်တေထံတ်
မယ်ဘူတ်ဝီယ်. မေယ်ခိုတ်အလဲဒ်ပိုဒ်တရာ. လံယ်ဆံလံယ်ဆံဟီမူဒါရဲသ်ကွဲယ်.
ပျူဒ်စူဒ်လိုဒ်ကျွဲဝဲလံယ်.

မထေရ်မျဒ်သေတ်. ဖဲနံလ်ကဒ်ဝသ်တနီယ်. ကဒဲဒဲညီဒ်နဲ. တဲတ်ပးဒ်လောလ်
သဒ်ဝီယ်. လုံဖဲလလ်အတး. ကတိဒ်ကဒ်ပိုဒ်ပျူဒ်ဝဲဒတ်လံယ်.

နဲသံသေတ်ဇံ.

ဝဲသေတ်နေတ်.

သဒ်မူအိုတ်ဖွာ. ယွယ်ကစသ်ကွဲအိုတ်. ဟီမယ်လိုပလ်ဝဲ. ကမထာလံယ်.
ဒးဒ်ပဋိပဒ်လးပွဲယ်နေတ်မံယ်. ကစသ်ယွယ်နေတ်. အဲတ်ဒေါဒ်ဝဲမေယ်မံယ်.
ဝဲသေတ်ဖုညာ. အပဲယ်လွီသ်ပါကြဲယ်. အောဒ်ပလ်အံကဘံ. တံဘိုမယ်သဒ်မေယ်
ဝဲလံယ်.

ယိုနေတ်. ဂံယ်ခံဒေါဒ်မေယ်ခိုတ်ခါမေယ်ဂေယ်ဂေယ်. ဖဲသ်ပလ်ဝီယ်. လုံအိုတ်
တံသ်ဆးခါဖုညာ. နဲသ်သံဒီပါ. တထိတ်တိုလောလ်သဒ်တာ. ပကအိုတ်ဝဲမံယ်.
တဆူတ်ခွေတသ်ဆာစဒ်ထံတ်. ဂေသ်ကျိယ်တမီယ်တမျီမေအိုတ်ဝဲမံယ်. တဆူတ်
ဝဲနဲသ်သံနေတ်. ဒိုသ်တ်ထံတ်.

လးသ်တသ်တကျောလ်အီယ်လံယ်. ဒးဒ်တသ်တကျောလ်သံတ်. ပနံတ်နေတ်
မံယ်လုံဖျသ်ခးတ်သဒ်. ပကအိုတ်ဖိုတ်ပြဒ်. ဘံယာဘွာ. တသ်ဆာမူဒ်. ပကမယ်
ဝဲမံယ်စဒ်ဖဲတနီယ်ညာခါအီယ်.

နီယ်နီယ်နယ်နယ်. သာပေယ်နံတ်တအိုတ်နံပါ. ကွဲဒ်စးဒ်ဂုယ်လံယ်. ကမထာ
တရာခဲလးသ်ကောဒ်ပါဒဲဒ်. မေသ်ကထိဒ်ကဒ်ပိုဒ်ပျူပလ်ဝဲဒတ်လံယ်.

ပွယ်ဖွံတ်ပေါလ်ခွါတဂယ်

နဲသ်သံဖုညာ. လုံပျူဒ်ပလ်ဝဲကတိဒ်ကဒ်ပိုဒ်အတး. ဂုယ်လံယ်ကွဲဒ်စးဒ်.
အာထိုဒ်တရာအိုတ်ဝဲပြဒ်ပြဒ်လံယ်.

ဖဲနေတ်ခါ. ပွယ်ဖွံတ်ပေါလ်ခွါတဂယ်နေတ်. ခိုတ်ကဒ်သဒ်ဒးဒ်အဖိုမုတ်.
လုသ်ဝဲသဒ်မူလံယ်. ဖဲဖိုမုတ်ဟိတ်. မေသ်ဝဲသတ်ဝီယ်လံယ်ဒိုကဲထံတ်ဝဲ. ကလဲယ်
အိုတ်ဒးဒ်ဖိုမုတ်. အလဒ်. နံသ်စးယ်တဂယ်ဃို. ခယီကွဲအတးဟဲဝဲဒတ်လံယ်.

ဖဲတသ်တနီယ်. မထေရ်သေတ်ဖုညာ.

လဲယ်ကြံသ်မေယ်ခိုတ်လုံ. တဝံပူယ်ဝီယ်. ဟာကေယ်ကဒါလုံဖျသ်လံယ်.
လုံကွဲတံယ်. ထီကျိတဘိုပူယ်. လုသ်ထီဝီယ်. ဆိတ်နံယ်ဝဲထီနီယ်မဲဒ်ပွံခိုတ်.

အိုတ်ကပးဝဲမေသ်ခိုတ်လံယ်.

ဖဲနေတ်ခါ. လဲယ်ခယီပွယ်ဖွံတ်ပေါလ်ခွါတဂယ်. လုံတသ်လံသ်တဖိုတ်. ဆိတ်
နံယ်အိုတ်ဝဲလံယ်.

တကတ်ဇုံ.

နကလဲယ်လုံမဒုတသ်လံသ်လဲတ်.

မထေရ်. သေတ်စဒ်ကွသ်ဝဲ.

ပွယ်ဖွံတ်ပေါလ်ခွါနေတ်. တဲပျဒ်ဝဲဂေသ်ကျိယ်လးသ်စံဝီယ်ဘွံ.

မထေရ်. သေတ်ဖုညာ. သဒ်ကညံယ်ဝဲဃို.

တကတ်ဇုံ.

ဘတ်ဒ်နသတ်ဝီယ်လံယ်ဒိုရဒ်မဒ်လံယ်. ဒဲဒ်နေသေတ်လတ်ဟာကေယ်စောလ်
ဇံယ်. ဝဲသေတ်တပါ. တဝီပေလ်ကဟေတ်ဝဲနယ်မေယ်လံယ်တဲဝဲဒတ်.

ပေါလ်ခွါလဲယ်ဒဲဒ်သေတ်လတ်ဟာကေယ်စောလ်ဝဲ.

မထေရ်. သေတ်ခံ. လုံသုသေတ်ကပးဝဲအတးလဲဒ်သိုဒ်တသူခဲလးသ်စူဒ်ဖိုတ်
ဝီပေလ်. တဂယ်တပေလ်ဟေတ်ဝဲဒတ်လံယ်.

တိုသ်နတ်. နေသ်သံသေတ်ဟေတ်လံယ်. ဒုံဒ်အံတ်ဝဲနေတ်မံယ်. ဘတ်လုံနဲသ်
သံသေတ်ကပးဝဲခါ. ဟဲတုယ်တဖွယ်တကူဒ်. မေဟေတ်သဒ်မေယ်
နေတ်. မေယ်ခိုတ်ထီတဟေတ်ဝဲ. လုံနဲသ်စသ်သေတ်ကပးဝဲအတား
ဟေတ်ဒုံဒ်အံတ်ကြးဒ်မေယ်ဝဲမံယ်. ဟိုနေတ်မေယ်ဝဲနဲသ်သံဖုညာ.
ဟေတ်ဝဲပွယ်ဖွတ်ပေါလ်ခွါမေယ်နေတ်မေယ်လံယ်.

ပွယ်ဖွတ်ပေါလ်ခွါနေတ်. အံတ်မေယ်ဝီယ်ဘွံ. ဘာလံယ်မထေရ်သေတ်. ပတီ
စဒ်ဝဲဒတ်လံယ်.

ကစသ်သေတ်ဇုံ.

တနီယ်အီယ်. မေယ်တကတ်တဂယ်ဂယ်သေတ်. တမံသ်ပေဒ်မယ်ဘူတ်အိုတ်
ဝဲစေတ်ဇေယ်ကစသ်သေတ်.

တကတ်ဇုံ.

ဝဲသေတ်နေတ်. မတဂယ်မဒ်တမံသ်ပေဒ်ပွယ်တအိုတ်. ကညံသေတ်ဖုဒေဒ်
အီယ်ဝဲကောဒ်နီယ်ဒဲဒ်. ဂေယ်ကျိုယ်အိုတ်. မေယ်ခိုတ်အဟယ်ရဒ်. မယ်ဘူတ်
ဝဲဒတ်မေယ်လံယ်.

ပွယ်ဖွတ်ပေါလ်ခွါဆိုမိုတ်ဝဲလံယ်.

ဝဲသေတ်နေတ်. ကောဒ်နီယ်ဒဲဒ်ကွဲဒ်စးဒ်ပေယ်ပါ. မယ်ဝဲနဒ်ကိုယ်နသ်ကေ.
ဒေဒ်ဝဲတသ်အံတ်ဝီတ်ဆးလးပွဲယ်တနေသ်ဘတ်နဲဘွံ. လုံအဂယ်ယယ်တလဲယ်
လးယ်ဝဲ. ဖဲတသ်လံသ်အီယ်. ယမေအိုတ်ဒုကဂေယ်ဝဲမံယ်. ရုံဒ်ဖှာဝဲမထေရ်
သေတ်နေတ်လံယ်.

ကစသ်ဇုံ.

ကစသ်ပွဲသ်နေတ်.

မေယ်ဝဲကစသ်သေတ်. ဝိုဒ်ခိုတ်ဆေဒ်. ပျူဒ်စူဒ်ရဲသ်ကွဲယ်မယ်ဝီယ်.

ဒးဒ်ကစသ်သေတ်. မိုတ်အိုတ်သဒ်ဝဲမံယ်ကစသ်.

တကတ်ဇုံ.

ဂေယ်လီမံယ်. မေအိုတ်ဘတ်သဒ်အိုတ်ဇံယ်.

ပွယ်ဖွတ်ပေါလ်ခွါနေတ်. တပူယ်ဃံဒးဒ်မထေရ်. သေတ်လံသ်ဒီပျလ်ထွဲဝဲလံယ်.

ရဲသ်ကွဲယ်မယ်နေဝဲ. မထေရ်သေတ်. ဝိုဒ်ခိုတ်ဆေဒ်ဂေယ်ဝါဝီယ်အိုတ်ဝဲလံယ်.

ဒီလာတလးဘွံ. သဒ်တယုသ်ဘတ်ဝဲအဖိုမုတ်သေတ်ဃို.

ယမေဃေခွေဒ်လုံမထေရ်သေတ်အိုတ်. ဘတ်ကတ်နယ်တဟေတ်. ဝဲယယ်
ခွေဒ်မံယ်. တတ်ကွဲးကလဲကစုဝဲလံယ်. ဆိုမိုတ်ဝီယ်. တတ်ကွဲးနဲသံသေတ်.
ထွဲဒ်ကစုလဲယံဝဲဒတ်လံယ်.

မေသ်ဝဲတတ်ကွဲးလဲယံခူသူတ်နေတ်. မေသ်ဒတ်ပေါလ်ခွါတသ်ကမတ်ဖဒ်ဒိုတ်
မေသ်လံယ်.

ကလုသ်တသ်ခေါဒ်မေသ်တသ်ဟုတ်ယဲသ်ကယယ်

ပေါလ်ခွါလဲယံခယီကွဲမေသ်ဝဲ. ပွသ်တဘေတ်ပူယ်နေတ်.

တသ်ဟုတ်ယဲသ်ကယယ်အိုတ်ခုတ်လံသ်မေသ်ဝဲလံယ်.

တသ်ဟုတ်ဖုညာ.

ပွယ်ဟဲနဲလ်ပွသ်ပူယ်. မယ်သီဝီယ်. ဒးဒ်ပွယ်ဝဲ. အညတ်အသွိတ်နေတ်.

ကပူယ်ဇောယ်ပဒ်သဒ်ဝဲ. ကစသ်နဒ်မေလံယ်. ဟေတ်သီတ်ညာတဲဝီယ်.

ခေါဒ်ဝဲဒတ်နေတ်အိုတ်ဝဲနွီသံလီ. နွီသံပွဲယ်တနီယ်နေတ်.

တသ်ဟုတ်ခိုတ်ကွဲးသ်. ထံတ်လုံသေတ်ဒီ. ကွသ်စိုဝဲဒတ်.

ကွဲအတးဟဲဝဲပေါလ်ခွါထီတ်ဝဲဒတ်. ဟေတ်လံယ်ဝဲအပွဲသ်သေတ်အချဲဒ်.

အပွဲသ်သေတ်ဖုညာ. ဟဲနဲလ်ပွသ်ကွာဖံတ်နေဝဲဒတ်ဝီယ်. ကွဲးယံမူဆူစးတီသ်
ဃလ်ဝဲလံယ်.

ဝီယ်ဘွဲ. မယ်ကဲယံလံယ်. မေတ်အူပူတပူ. သွဲတ်ဝဲဒတ်နံတ်ခိုတ်စူလံယ်.

ပေါလ်ခွါနေတ်. ထီတ်ဝဲတသ်ဟုတ်ယဲသ်ကယယ်. မယ်တသ်နေတ်.
စဒ်ဝဲလံယ်.

ကစသ်သေတ်ဇုံ.

ဖဲတသ်လံသ်အီယ်. ထောဒ်ဇံယ်တထီတ်. တယ်ဟိုတယ်ဃံယ်ဇံယ်တထီတ်
ဘတ်မဒုနသုသွဲတ်ဝဲနံတ်ခိုတ်စူနေတ်လဲတ်.

ကမယ်သီနယ်ဝီယ်. နညတ်နသွိတ်. ကလုသ်ပူယ်ဇောယ်နဒ်ဃိုနေတ်. သွဲတ်ဝဲ
နံတ်ခိုတ်စူမေသ်လံယ်တဲဘွဲ. ပွယ်ပေါလ်ခွါနေတ်. ဦယ်လုံကဘတ်သီဃို.

နဲသံသေတ်ဒုဒ်အံတ်စံဒ်ရှံဒ်ပလ်ဝဲ. တသ်ဘွဲဒ်ဖိုတ်တကွဲဒ်. တပလ်သီတ်
ညာနံတ်ဝဲဒတ်လးယ်. ဂုံလ်ဝဲလုံနံသ်စသ်သဒ်ကမူဂံသ်နေတ်.

ကစသ်သေတ်ဇုံ.

ယယ်အီယ်. မေသ်ဝဲပွယ်အံတ်အိုတ်တံသ်. ဟဒ်ဃေအံတ်တသ်မေသ်ဝဲပွယ်
တဂယ်လံယ်. အံတ်ပွယ်တသ်အံတ်အိုတ်တံသ်ဒိုတ်ထံတ်မေသ်ဝဲ. ပွယ်ဖွတ်နဒ်
မျိုနတ်. မေသ်ဝဲလံယ်နဒ်. လံယ်ကိုယ်ဒိုတ်ဝဲလံယ်.

နဲသ်သံဖုညာသေတ်နတ်.

လုံပွယ်အမျိုဂေယ်ဝါကွာ. ဟဒ်ထံတ်ဝီယ်ကဲဝဲသံခါ. မေသ်ဝဲပယ်မျိုနွယ်သေတ်
မေသ်လံယ်. ဖဲတသ်လံသ်အီယ်. သံခါအိုတ်ဝဲအပါသးဆီ. မယ်သီသံခါတကွဒ်
ဝီယ်. နပူယ်ဇောယ်ပဒ်သဒ်နဒ်မေမံယ်. နဒ်မေသေတ်ခံ.

သဒ်မုံလ်နဒ်သဲဒ်ဒိုတ်ဝဲပေဒ်တဲဝဲလံယ်.

ဟူဘတ်ဝဲတသ်တဲနတ်ဘွံ. တသ်ဟုတ်သေတ်ဖုညာ.

ပွယ်ဝဲအီယ်. ဂေယ်ဝါတသ်တဲ. တဲဝဲမေသ်လံယ်. မေသ်ဝဲဒးဒ်ပွယ်ယိုဒ်မျို
နပူယ်ဇောယ်နဒ်မေသေတ်. မဒုအဘျံဒ်ကအိုတ်ဝဲလဲတ်. ကမယ်သီလုံပယ်မျိုကပူယ်
ဇောယ်ကေယ်နဒ်ဆိုမိုတ်ဝီယ်.

နဲဝဲဟဲမံယ်.

နဲသ်သံသေတ်အိုတ်. နလဲယ်နဲတ်မံယ်. မးဝဲပေါလ်ခွါနဲတ်ကွဲဝီယ်. နဲလ်ဝဲလုံ
နဲသ်သံသေတ်အိုတ်တသ်လံယ်. တုယ်လုံဖျသ်ဘွံ. တထီတ်သံခါနံပါဃို.

ဖဲလဲတ်မံယ်နဲသ်သံသေတ်. စဒ်ဝဲဒတ်လံယ်.

ပေါလ်ခွါနတ်. ယေလ်ဝဲခီလာထီဆဒ်. အိုတ်ဘတ်ပလ်ဝဲဃို.

သီတ်ညာဝဲနဲသ်သံသေတ်. ပလ်ဃလ်ကတီဒ်ကဒ်ဝိုဒ်နတ်.

ကစသ်သေတ်ဇံ.

နဲသ်သံသေတ်ဖုညာ. လုံမုသ်ဆာခါ. တသ်လံသ်အဆံဆံအိုတ်ဝဲဒတ်လံယ်.
မေဒိုသံတ်လးသ်တသ်တကျောလ်. နဲသ်သံသေတ်ဟဲအိုတ်ဖိုတ်လုံဖျသ်ခးတ်သဒ်
လံယ်တဲဝဲလံယ်.

တသ်ဟုတ်ဒိုတ်ကွဲတ်နတ်.

ဒိုသံတ်ထံတ်ဝဲလးသ်တသ်တကျောလ်လံယ်.

နဲသ်သံဖုညာ. အခါတမေသ်ဝဲလးသ်တသ်တကျောလ်သံတ်ဟူဘတ်ဝဲဘွံ
ကမေသ်ဝဲနဲသ်သံတပါပါကဆာတဆူတ်ခွဲကအိုတ်မံယ်ဆိုမိုတ်ဘတ်ဝဲဃို.
လုံတဂယ်တသ်လံသ်. ဟဲတုယ်ဖိုတ်ဝီယ်. လုံဖျသ်ခးတ်သဒ်ထေယ်စေယ်ဝယ်လဲဒ်.
လုံဒါလံယ်ပလ်လံသ်ကွဲ. ဆိတ်နံယ်ဝဲဝဒ်ဝဒ်လံယ်.

သံခါဒိုတ်မထေရ်ခံ.

ကွသ်တသ်ဟုတ်ဒိုတ်ကွးသ်ဝီယ်စဒ်ဝဲဒတ်လံယ်.

တကတ်သေတ်ဇံ.

မတဂယ်ဒိုတကွောလ်ထံတ်. လးသ်တသ်တကွောလ်လဲတ်.

ကစသ်ဇံ.

ကစသ်ပွဲသ်ဒိုတကွောလ်ဝဲမံယ်ကစသ်.

တကတ်ဇံ.

ဘတ်မဒုနုဒိုသံတ်ဝဲလဲတ်.

ကစသ်ဇံ.

ကစသ်ပွဲသ်သေတ်နေတ်.

ဃေကညာပလ်. အိုတ်ပွသ်ကွာကစသ်လံယ်.

မေသ်ဝဲယဃေကညာအတးကလုသ်တသ်ဂံသ်. မိုတ်ကေယ်ကွဲဘတ်သဒ်နဲသ်
သံတပါပါလံယ်. ကူမေသ်ဃိုဒိုသံတ်ဝဲလးသ်တသ်တကွောလ်လံယ်ကစသ်.

နဲသ်သံသးဆိဘတ်ပွဲတ်နုဒ်

ဟူဘတ်တသ်တဲဒေဒ်နေတ်ဘွံ. မထေရ်. ဒိုတ်ခံ.

အိုတ်တံသ်မထေရ်သေတ်ဖု. တဲမယ်လောလ်ထွဲဝဲလံယ်.

နဲသ်သံသေတ်ဇံ.

တသ်လုံပုသ်ဒေခွါသေတ်ဂံသ်. ဟဲကဲဗွာသဒ်မေသ်ဝဲ. ကေဒ်စဒ်တကွဒ်.
အိုတ်ကတးသ်မေသ်ဝဲ. နဝဲသ်ပွသ်တယ်ဂိုယ်လံယ်. ကဲထံတ်သဒ်မူအယ်တရဲယ်
မေသ်ဝဲကေဒ်စဒ်ခါအီယ်. ကဲထံတ်ဝဲသဒ်မူအယ်တရဲယ်နေတ်. ပွယ်ခဲလးသ်ဂံသ်
ကဲဘတ်တဂေယ်. ပလ်သဒ်ဒေဒ်နေတ်ဝီယ်. ယသဒ်မူသုဝဲသေတ်ဂံသ်. လုံတသ်
ဟုတ်စုပူယ်ကဟေတ်လံယ်ဝဲ. ကလဲယ်ပျလ်ထွဲသုဝဲသေတ်လံယ်. ပုသ်ဒေခွါအဲတ်
သဒ်မေသ်ဝဲသုသေတ်နေတ်. တသာပေယ်နံတ်. တပလ်ဖွီသဒ်. လုံပညိုတ်အိုတ်တး
နဲသ်သံဖုညာဂုယ်လံယ်ပွါမျာအာထိုဒ်သုတရာဇံယ်. တဲမယ်လောလ်ထွဲ. မထေရ်
ဖဒ်ဒိုတ်တသ်တဲဟူဘတ်ဝဲနေတ်. ဒူတီယဒ်မထေရ်ခံ.

ဝဲသ်ကစသ်ဇံ.

မေသ်ဝဲဝဲသ်ပွသ်. ရဲသ်ကွဲယ်မယ်. ကေဒ်စဒ်အဝဒ်ဝဒ်ဖုညာမံယ်. လုံနံသ်
စသ်ဖဲလလ်. အဆေဒ်မေသ်ဝဲပုသ်ဒေခွါ. မူဒါမေသ်ဝဲလံယ်.

ဝဲသ်ပွသ်ဖံလလ်ပုသ်ဒေမေသ်ဝဲ. ကစသ်ပွဲသ်နေတ်. ဒးဒ်တသ်ဟုတ်တပူယံ
ကလဲယံပျလ်ထွဲမံယံ. ဝဲသ်ပွသ်ကစသ်နေတ်. ဒးဒ်အိုတ်တံသ်ပုသ်ဒေသေတ်တပူယံ
ဃံ. လုံပညိုတ်အိုတ်ပလ်တးဂုယံလံယံကွဲဒ်စးဒ်ပွါမျာ. အာထိုဒ်ကေယံတရာမံယံ
ကစသ်. တဲမယံလောလ်ထွဲ. ပတီရုံဒ်ဝဲလံယံ.

နေတ်မံယံ. နဲသ်သံသးဆီဖုညာ.

ကစသ်ပွဲသ်လံယံကလဲယံမံယံ. အဆံအဆံပတီရုံဒ်ထံတ်ဝဲလံယံ.

ဒေဒ်ဝဲနဲသ်သံသးဆီသေတ်. အိုတ်ဃုံလ်ကဒဲဒဲဂံသ်. နံသ်စသ်သဒ်မူကဟေတ်
လံယံတဲဝဲဖုညာနေတ်မံယံ. မိုသ်တဂယံဃံ. အိုတ်ဖွဲတ်လံယံ. ဒံပုသ်ဝဲသ်သေတ်
တမေသ်ဝဲမံယံ. ပသ်တဂယံဃံဖိုသေတ်ဇံယံတမေသ်. ရယံကယံလးသ်ဃေထဒ်
ယဟာတယံသေတ်ဇံယံတမေသ်ဒေဒ်. မေနံသ်နံသ်မံယံ. ပမေလဲယံပျလ်ထွဲဟေတ်
ဝဲသဒ်မူနေတ်. အိုတ်တံသ်သုဝဲသေတ်တကွဲဒ်. ခုတ်ကဘဒ်ဂုယံလံယံအာထိုဒ်ဝဲ
ကကဲမံယံပွယံအကျိုဘျဲဒ်ဂံသ်. နံသ်စသ်သဒ်မူကဟေတ်ဝဲ မေသ်လံယံ. မေသ်
ဝဲနဲသ်သံသးဆီကွာနေတ်. မေသ်ဝဲနဲသ်သံတပါမဒ်. နလဲယံပျလ်ထွဲဇံယံ. တဲတထံတ်
ဘဒ်ဝဲ. တဲဝဲထဲလုံကတူသ်သီသဒ်လံယံ.

နေတ်ဘွံ (သံကိစ္စ) တပွဲဖိုခံ.

ကစသ်သေတ်ဇုံ.

ကစသ်သေတ်. ဖဲဖျသ်အတးလံယံအိုတ်ကညဒ်ထံဘိုဇံယံ.

ကစသ်ပွဲသ်နေတ်.

ကစသ်သေတ်ကအာထိုဒ်တရာဂံသ်. ကစသ်ပွဲသ်ကဟေတ်သဒ်မူ. ကလဲယံ
ပျလ်ဝဲတသ်ဟုတ်ခီလံယံ. ရုံဒ်ထံတ်ဝဲဒတ်လံယံ.

နဲသ်သံသးဆီခံ.

နဲတပွဲဖိုဇုံ.

ဝဲသေတ်ဒံဒုတ်ခါအီယံ. ဘတ်တူသ်မယံသီသဒ်နသ်ကေ. မေတပွဲဖိုတပါဒု.
ပပုသ်လဲယံတကဲတဲဝဲဒတ်လံယံ.

ကစသ်သေတ်ဇုံ.

ကစသ်သေတ်နေတ်.

ဘတ်မဒုပုသ်ကစသ်ပွဲသ်တကဲဝဲလဲတ်ကစသ်.

နဲတပွဲဖိုဇုံ.

နယ်နေတ်. တရာစိဒ်သူယ်ကျီ. မေသ်ဝဲဝဲသ်ပွသ်ဒိုတ် (အရှင်သာရိပုတ္တရာ
မထေရ်မြတ်) ပွဲသ်တီသ်နံသ်. တပွဲဖိုတပါမေသ်ဝဲလံယ်. ဝဲသေတ်နေတ်.
မေထးနုလ်နယ်လုံတသ်ဟုတ်စူပူယ်. (မထေရ်မြတ်) ခံ.

လဲယ်ကွဲယတပွဲဝီယ်. ဟေတ်တသ်ဟုတ်လံယ်. ကတဲကဲဒ်ယဲဒ်ဝဲပွယ်လံယ်.
မေသ်ဝဲ (မထေရ်မြတ်)တဲကဲဒ်ယဲဒ်ပွယ်. ဝဲသေတ်ဖျေယ်ရှေကဒါကေယ်တသေ
ဝဲမံယ်. ယိုနေတ်ဝဲသေတ်. ပွသ်တပွဲဖို. တသေဝဲမေသ်လံယ်. တပွဲဖိုဇုံ.

ကစသ်သေတ်ဇုံ.

ကစသ်ယွယ်နေတ်.

ပွသ်လံယ်ကစသ်သေတ်လုံ. ကစသ်ပွဲသ်ဥပဇ္ဈယ်တရတ်အိုတ်နေတ်. ကစသ်
ပွဲသ်ဥပဇ္ဈယ်တရတ်ခံ. ထးနုလ်ကစသ်ပွဲသ်ဒးဒ်. ကစသ်သေတ်တပူယ်ဃံယယ်.
ခါအီယ်ကကဲထံတ်ဂေသ်ကျီယ်. သီတ်ညာထီတ်ဖှာပလ်လီယို. မေသ်ဝဲထးနုလ်
နေဝဲလံယ်ယိုမံယ်. ကစသ်သေတ်နေတ်.

လုံအတးလံယ်အိုတ်ကညဒ်ထံဒတ်ဇံယ်. ကစသ်ပွဲသ်ကလဲယ်ပျလ်ထွဲတသ်
ဟုတ်ခီတပူယ်ဃံလံယ်.

(မထေရ်မြတ်) သေတ်ဃေကညာတဲဝဲအဆံဆံနသ်ကေ. တနေသ်လးယ်ဝဲ
တပွဲဖို (သံကိစ္စ) နေတ်ဘာလံယ်မထေရ်သေတ်ဝီယ်.

ကစသ်သေတ်ဇုံ.

ကစသ်ပွဲသ်. အပျီဒ်ဒိုတ်ဆေဒ်မေအိုတ်ဝဲမံယ်. ကစသ်သေတ်နေတ်ဝီသဒ်
စူယ်နေလသ်ကစသ်ပွဲသ်မံယ်. ဘာလံယ်ဝိုဒ်ချဒ်ဃေကညာဝီယ်. ကလဲယ်ပျလ်
ဝဲဒတ်ဒးဒ်တသ်ဟုတ်လံယ်.

နေတ်ဘုံ. မထေရ်. သေတ်ဖုညာ. ဝှိယ်ဖုံဒ်တနောဒ်ဒိုတ်ထံတ်. မဲလ်ထီလံယ်
စုသဒ်ဖုတမုံသ်အိုတ်တံသ်ဝဲဒတ်လံယ်.

မထေရ်ဖုဒ်ဒိုတ်ကောဒ်နေဝဲတသ်ဟုတ်ဝီယ်.

တကတ်သေတ်ဇုံ.

သဒ်နွီနိုတ်ယိုဖိုသတ်အီယ်နေတ်.

သုမယ်ကဲယ်လံယ်မေတ်အူမေသ်ဂေယ်ဂေယ်. သွဲတ်နံတ်ခိုတ်စူမေသ်ဂေယ်
ဂေယ်. ဒါလံယ်သေတ်လတ်အူမေသ်ဂေယ်ဂေယ်. မေထီတ်ဘတ်ဝဲနေတ်ဝှိယ်
ဖုံဒ်တနောဒ်ကအိုတ်ဘတ်မံယ်.

ယိုနေတ်. သဒ်နွီနိုတ်ဖိုသတ်အီယ်ဒေဒ်တထီတ်ဝဲသောဒ်. လုံတဒးမဲလ်နာ
သုဖုညာရဲသ်ကွဲယ်မယ်ဒတ်ဇံယ်. တဲမယ်လောလ်ထွဲဝဲလံယ်.

ဒံတံကံတပွဲဒးဒ်သယ်လဲဒ်

တသ်ဟုတ်သေတ်နေတ်. ကေယ်ကောဒ်တပွဲဖိုဝီယံ. လုံကြးဒ်တသ်လံသ်
တစိုတ်အိုတ်ပလ်ဃလံဝဲ. သုသေတ်တသ်မယ်ရဲသ်ကွဲယံမယ်ဝဲလံယံ. တုယ်လုံဝီယံ
ဘုံတသ်ဟုတ်ခိုတ်ကွဲသ်နေတ်. ထုံဒ်ထံတ်သယ်လဲဒ်လုံအကြာဒ်ပူယ်ဝီယံ. သုံဒ်
ဘိုဒ်သ်လုံတပွဲဖိုအိုတ်လံယံ.

ဖဲနေတ်ခါတပွဲဖိုနေတ်.

နံလ်ဝေယ်စာလံယံဈယ်ဆိတ်နံယံဝဲလံယံ.

တသ်ဟုတ်ခိုတ်ကွဲသ်နေတ်. ယယ်ထံတ်သယ်လဲဒ်ဒံတံကံဝဲတဘုံဃလံယံ.
သယ်လဲဒ်နေတ်. ကေတ်ကူထူတလေဒ်သဒ်. ကနတ်အိုတ်ဖိုတ်ကဒ်သဒ်လးသ်
စံလံယံတသ်ဟုတ်ခိုတ်ကွဲသ်နေတ်. ဒံတံတသ်တဖဒ်ခးတ်ဃိုကဲသဒ်ဒေဒ်အီယံ.
ဆိုမိုတ်ဝီယံမယ်ဘူးဘတ်ဝဲသယ်လဲဒ်ကနတ်ဝီယံ. ဒံတံကံလံယံဝဲတထိတ်ဃံဒေါဒ်
လံယံ. သယ်လဲဒ်နေတ်ဒေဒ်တးလံသ်သောဒ်ထူတကီသဒ်ကေယ်ဘွေဒ်ကဒါလုံ
အတိုသ်တပယ်နေတ်လံယံ.

**လံယံဆံတိုသ်နတ်. တပွဲဖို (သံကိစ္စ) နေတ်မေသ်ဝဲနံလ်ဝေယ်စာလံယံဈယ်
အခါဒးဒ်မေ့မိုယ်ကစးသ်နက္ခိယံထေဒ်တီသ်နသ်ကေသီ
နေသ်ဝဲဂေသ်ကျိယံတအိုတ်ဃို. ဒးဒ်သယ်လဲဒ်ဖိုနဒံတံကံ
ဒုဘတ်တဲလံသ်တအိုတ်ဒေဒ်ဝဲမံယံ.**

ဒေဒ်နေတ်သောဒ်. တထိတ်ဖူဘတ်လံယံဆံဒတ်. တကိုမယ်သဒ်ထိတ်ဘတ်
ဝဲနေတ်တသ်ဟုတ်ခိုတ်ကွဲသ်ခံ.

လုံညာခါယသယ်လဲဒ်အီယံ. လးသ်တးတ်မေသ်ဂေယ်ဂေယ်. ရဲခိုတ်ဆးတ်
မေသ်ဂေယ်ဂေယ်ဒေဒ်ဝဲသေတ်စောဒ်ဘံတ်ဒံတံကံဘတ်သောဒ်တဲလ်ကုဒ်ကံဝဲပွဲ
ကရှုတ်ဒတ်ခါအီယံမံယံတဘုံမဒ်. ဒေဒ်တာလတ်သောဒ်. ထူတကီဘိုတ်တီသ်
သဒ်ပြဒ်. မေသ်ဝဲသယ်လဲဒ်အီယံ. စေယ်တနယ်သဒ်မူတအိုတ်နသ်ကေ. သီတ်
ညာဝဲတပွဲဖို. ကူသ်ဘုံဒ်ဖိုတ်ကျေဇူဒေဒ်မံယံ. မေသ်ယယ်နေတ်. သဒ်မူဇေယ်
တနယ်အိုတ်ကစံဒ်. တသီတ်ညာဝဲတသ်မံယံ. ဆိုမိုတ်ဝီယံ. တးယ်လံယံကွေလ်
သယ်လဲဒ်ဝီယံကြလ်လံယံလုံတပွဲဖိုခံတ်ထေဒ်.

ကစသ်ဇုံ.

ကစသ်ပွဲသ်သေတ်နေတ်. မေသ်ဝဲစုကဝဲယံပျီဒ်စီဃို. ဟဲနံလ်အိုတ်ဝဲဖဲ. ပွသ်
ဒိုတ်ပူယ်အီယံလံယံ. မေသ်ဝဲကံစသ်ပွဲသ်. ပွယ်ထိတ်ဖိုလုံအယီယံနေတ်. မေသ်

ကညံတကထိုသေတ်နသ်ကေ. ဦယံတနောဒ်ဝဲလံယံ. တဲတသ်သေတ်ဒီထိတ်
သးထိတ်. တထံတ်ဘဒ်လးယံဝဲ. နဝဲတပွဲဖိုနတ်. မေသ်ကိုသ်ဂံယံဦယံတသ်
တအိုတ်ဝဲနဲဒ်. ပကတိဒ်ခုတ်ကဘဒ်ဂေယံမဒ်. မဲလ်သတ်ဖိုနသ်ကေ. ဒေဒ်ဝေယံ
ထီရီပွဲ. ထူထီကစံဒ်မယံသဒ်မေသ်ဂေယံဂေယံ. ဖံဖဒ်သံမဟယံလေယံကာဖံဖဒ်
ဒေဒ်သောဒ်မေသ်ဂေယံဂေယံ. သဒ်စေရီပွဲထီကစံဒ်လီသောဒ်မံယံ. ဘတ်မဒုဃို.
ဆိုမိုတ်ကိုသ်ဂံယံ. လံယံဦယံတနောဒ်. ဟံတ်ကောဒ်ဒေါဒ်တအိုတ်ဝဲလဲတ်.
စဒ်ပတီရံဒ်ထံတ်ဝဲလံယံ.

တပို့ယံတရာ

တပွဲဖို (သံကိစ္စ) နတ်. ဂဲယံဆးထးတ်ကွေလ်သဒ်. ဈယ်ကွာဝီယံ. ကဟော
နေဘတ်သဒ်တသ်ဟုတ်ခိုတ်ကွးသ်တရာဃို.

တကတ်ကျီဇုံ.

ယဟာတယံပိုတ်ကိုယံသေတ်. နံသ်စသ်ကီသ်ဂံယံနတ်. လုံခိုတ်လိုယံတံ
ယလ်မေသ်ဝဲတသ်ဝီဘိုတ်သောဒ်မေသ်လံယံ.

မေသ်ဝဲရုံလ်ခယ်တယံသဲတ်ဖဒ်မယံဟဒ်ဂံယံသေကေယံဂံသ်မယံဟဒ်ဂံယံ
ကွေလ်ဒေဒ်အဲတ်ဒေါဒ်ဝဲလံတ်မံယံ. သဒ်ဦယံတနောဒ်သဒ်သေဂေသ်ကျီယံလိုဝဒ်
တအိုတ်ဝဲမံယံတဲဝဲဒတ်လံယံ.

တသ်ဟူတ်ယဲသ်ကယယံကဲထံတ်နဲသ်သံ

ဟူဘတ်ဝဲတပွဲဖို (သံကိစ္စ) တရာဘွံ.

တသ်ဟုတ်ခိုတ်ကွးသ်နတ်. စဒ်ဝဲအပွဲသ်သေတ်နတ်ဒေဒ်အီယံလံယံ.

နယံသေတ်ဇုံ. သုဝဲသေတ်ကမယံဒေဒ်လဲတ်.

ကစသ်မံယံ. ကစသ်ဆိုမိုတ်အိုတ်ဝဲဒေဒ်လဲတ်.

နယံသေတ်ဇုံ.

ယယံနတ်.

မေသ်ဝဲတထိတ်ဖူ. တကဲထံတ်ဖူ. တတိုဖူဖုညာ. ထိတ်ဖူဘတ်လီဃို.

လုံကညံကွာတမိုတ်အိုတ်လးယံသဒ်. လုံကစသ်အိုတ်ယကကဲဝဲနဲသ်သံလံယံ.

ကစသ်ဇုံ.

ဝဲသေတ်နသ်ကေ.

တပူယ်ဃံဒးဒိကစသ်. ကကဲဝဲနဲသံသံခဲလးသ်လံယ်. တဲဝီယ်. တသ်ဟုတ်
ယဲသ်ကယယ်နော်.

ဘာလံယ်ဝဲတပွဲဖို (သံကိစ္စ) ဃေကညာထံတ်ဝဲနဲသံသံစိုယ်ဃတ်လံယ်.

တပွဲဖို. (သံကိစ္စ) နော်မေသ်ဝဲတသ်ဟုတ်ဖုညာ. ဒးဒိသုသေတ်ဖံတ်ဝဲသယ်
လဲဒ်နော်. မးဝဲလူယ်လံယ်ခိုတ်ဝီယ်. သုသေတ်ကူကယ်အထောဒ်ဒေါဒ်. မးဒံတ်
ဖျသ်ဝီယ်မးဆိုစုတ်ဝဲဒးဒိဟံတ်ခိုတ်ဂံယ်. ပဒ်ကဲတတ်ဘံမးကူထံတ်ဝီယ်. ဟေတ်ဝဲဆီ
ပါသီဒ်လဒ်ဒံဒ်ကဲဝဲတပွဲနဲသံသံလံယ်. ဝီယ်ဘွံကဲဖူတသ်ဟုတ်နဲသံသံယဲသ်ကယယ်
ကွဲထံတ်ဝီယ်ဟာကေယ်ဝဲဒတ်တပွဲဖို (သံကိစ္စ) ဆိုမိုတ်ထံတ်ဝဲ.

ဃုမယ်သဒ်ယယ်နော်. အိုတ်တံသ်တသ်ခဲကွာဖျသ်မထေရ်သေတ်မေတ
ဟေတ်သီတ်ညာလဲယဲဝဲနော်မံယ်. မထေရ်ကစသ်သေတ်. အာထိုဒ်ဂုယ်လံယ်
တရာ. သဒ်ကဘူးဝဲတမေသ်လံယ်.

တသ်ဟုတ်ကွဲဟဒ်ထွဲဒ်ထံတ်ခါ. မေသ်ဝဲမထေရ်ကစသ်သေတ်ခဲလးသ်.
ကးယ်သဒ်တကဲ. မဲလ်ထီလံယ်စုဝဲခဲလးသ်လံယ်.

ဝဲသေတ်တပွဲဖိုနော်. တသ်ဟုတ်မယ်သီဝီယ်လီမေသ်လံယ်. မေတမေသ်.
တသီဝဲအိုတ်ဒေဒ်မေသ်လံယ်. ဆိုမိုတ်စေဒ်ကူဝီယ်. ဂုယ်လံယ်အာထိုဒ်ကမထာ
တရာ. တမေသ်လုံကဘူးဝဲမံယ်.

ဃိုမံယ်ယယ်နော်. ကေယ်တိုနိုတ်ဒးဒိမထေရ်ကစသ်သေတ်ဝီယ်မဒ်ကလဲယ်
လံယ်ဆိုမိုတ်ဝီယ်. ဒးဒိနဲသံသံယဲသ်ကယယ်. လဲယဲဝဲလုံမထေရ်သေတ်ဖျသ်.
ဒံဒ်နဲတ်ပျဒ်နံသ်စသ်သဒ်. ပွဲကိုညသ်သဲတ်သယ်ကေယ်ဝဲမထေရ်ကစသ်သေတ်
သဒ်လံယ်. မထေရ်သေတ်ခဲ.

သူယ်တောယ်ကံထီဆဒ်မေသ်ဝဲတပွဲဖိုဇုံ.

နဝဲဒေဒ်မဒုသဒ်မူခုတ်ကဘဒ်ပူယ်ဖွဲဒ်ဝဲလဲတ်စဒ်ဝဲနော်မံယ်.

ကစသ်သေတ်ဇုံ.

တသ်ဟုတ်သေတ်ဖုညာ. ကွဲဒ်စးဒ်မယ်သီကစသ်ပွဲသ်နသ်ကေ. မယ်သီဝဲတကဲ
ဃိုကျီယ်ညိုယ်ကစသ်ပွဲသ်ကူသ်ဘျဲဒ်ကျေဇူကနတ်ဘတ်ဝဲကစသ်ပွဲသ်တရာ. ကဲထံတ်
ဝဲနဲသံသံသေတ်မေသ်လံယ်ကစသ်.

ကစသ်ဇုံ.

ကစသ်ပွဲသ်နော်. မိုတ်ထီတ်ဘတ်သဒ်ကစသ်သေတ်မေသ်ဃိုဟဲဝဲမေသ်လံယ်
ကစသ်ပွဲသ်. တသ်လိုတ်ဘတ်လးပွဲယံဝီယ်လီကစသ်ပွဲသ်ကလဲယ်လံယ်.

ကစသ်သေတ်နေတ်. တသာပေယ်နတ်သဒ်. ဂုယ်လံယ်ကွဲဒ်စးဒ်. ပွါမျာ
ကေယ်. ကမထာတရာလံယ်. ကစသ်ပွဲသ်ကလဲယ်ဝဲလုံကစသ်ယွယ်အိုတ်လံယ်.

ပတီရုံဒ်ထံတ်ဘာလံယ်ဝီယ်ဒးဒ်နသ်စသ်ပွဲသ်နဲသ်သံထွဲဒ်ထံတ်ဝီယ်ဥပဇ္ဈယ်
တရတ်မေသ်ဝဲ (အရှင်သာရိပုတ္တရာမထေရ်မြတ်) လဲဒ်အူနုလ်လံယ်အူချဒ်ဘာဝီယ်.
ဆိတ်နံယ်ဝဲဒတ်လံယ်.

တသ်ဟူတ်ယဲသ်ကယယ်ကဲထံတ်ယဟာတယ်

(အရှင်သာရိပုတ္တရာမထေရ်မြတ်)ခံ.

နဲပွဲသ်တပွဲဖိုဇံ.

နဝဲဟာကေယ်နေသ်ဒးဒ်ပွဲသ်ဘံတ်သေတ်အာမဒ်လဲတ်ဇေယ်.

တသ်ကံတ်စဒ်အိုတ်ဃိုကဲထံတ်သဒ်ခဲလးသ်. ပတီရုံဒ်ပျဒ်ဝီယ်ဘွံ.

ပွဲသ်ဖို (သံကိစ္စ) ဇံ.

လဲယ်ဇေယ်. ဘာလံယ်အူချဒ်ကစသ်နေတ်. တဲဝဲဃို.

ဘာလံယ် (မထေရ်မြတ်) ဝီယ်ဒးဒ်ပွဲသ်နဲသ်သံယဲသ်ကယယ်လဲယ်ဝဲကစသ်
ယွယ်အိုတ်လံယ် တုယ်ဘွံဘာလံယ်အူချဒ်ဝီယ်ဆိတ်နံယ်ဝဲလံယ်.

ကစသ်ယွယ်ဒေါဒ်ခံ.

ဖိုအဲတ် (သံကိစ္စ) ဇံ.

နဝဲပွဲသ်ဘံတ်နေသ်ဝဲဒတ်ဇေယ်. စဒ်ဝဲဃို. ကဲသဒ်ဂေသ်ကျိယ်ပတီရုံဒ်ပျဒ်
ဒေါဒ်ဝဲလံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

ဒေဒ်တဲဝဲအတးမယ်သဒ်နေတ်မေသ်ဝဲလံတ်ဇေယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

ဒေဒ်တဲဝဲအတးမေသ်လံတ်မံယ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

သုဝဲမယ်ဒးဒ်တသ်ဟုတ်အမူဒ်. သီဒ်လဒ်တအိုတ်ဒးဒ် (ဒုဿီလ) ပတံသ်.
အနိတ်အာသဒ်မူအိုတ်ကးဝဲအစာ. ဒေဒ်ဝဲခါအီယ်အိုတ်ဒးဒ်သီဒ်လဒ်. တနီယ်
တသံသဒ်ဘိုကးထံဝဲနေတ်. မေသ်မျဒ်ဒိုတ်ဒေဒ်လံယ်တဲဝီယ်. လုံဖဲလလ်မေဒ်
တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေခါချိဒ်မေဒ်တေယံသနယံတံယံ

ယောစ ဝဿ သတံ ဇီဝေ၊

ဒုဿီလော အသမာဟိတော။

ကောဟံ ဇီဝိတာသေယျော၊

သီလ ဝန္တဿ ဈာယိနော။

အခံလုံပကညံ ... သိဒ်လဒ်တအိုတ်. သမယံဝိဒ်တကးသ်ကူးယံ. ကးဘတ်နိတ်
တကယယ်အစာ. အိုတ်ဒးဒ်သိဒ်လဒ်. ဈာယံသမယံဝိဒ်.
ကးဝဲတနိယံတသံနေတ်မေသ်မျဒ်ဝဲဒေဒ်လံယံ.

မေသ်ဝဲမေဒ်တေယံသနယံတံယံကတးသ်ဘုံ. နဲသ်သံယဲသ်ကယယ်ဖုညာ. ဒးဒ်
(ပဋိသန္တိဒါ) လွီသ်ပါတဘုံသံ. တုယံဝဲလုံအရဟတ္တဒ်ဖိုလ်လံယံ.

ဟဲတုယံဖိုတ်အိုတ်ကနတ်တရာဖုညာသေတ်ဂံသ်နသ်ကေ. ဘုံဒ်ဖိုတ်အာတရာ
တေယံသနယံပတံသ်ကဲထံတ်ဝဲလံယံ.

အဓိမုတ္တသာမဏေ

မေသ်ဝဲဖဲ (ယောစ ဝဿ သတံ ဇီဝေ) စဒ်ထံတ်ကယ်ထယ်ပူယံအိယံလံယံ.
ဟောဖှာလံယံဝဲ (အဓိမုတ္တသာမဏေ) ဂေသ်ကျိယံဃို. မေသ်ဝဲ (အဓိမုတ္တ
သာမဏေ) ဂေသ်ကျိယံတဆဲဒ်သံ. ကနဲတ်ပျဒ်ကေယံဝဲလံယံ.

ဝိယံဘုံလံသ်ဒီတပွဲဖို (သံကိစ္စ) နေတ်.

ကဲထံတ်နဲသ်သံ. ဆီဝသ်ပွဲယံဝဲကဲထံတ်မထေရ်ပတံသ်တုယံဝဲဘုံ. ပလ်ဃလ်
ဝဲအလိုဒ်အကျေတပွဲဖိုတပါလုံဂံယံထေဒ်လံယံ. တပွဲဖိုနေတ်မေသ်ဝဲ (သံကိစ္စ
မထေရ်) အနံဖိုခွါ. (သံကိစ္စမထေရ်) ဖိုဒိုတ်ခွါလံယံ. မိယံဝဲလုံ (အဓိမုတ္တ သာ
မဏေ) လံယံ.

(အဓိမုတ္တသာမဏေ) အနိတ်ပွဲယံဝဲဘုံ.

(သံကိစ္စမထေရ်) ကောဒ်နေဝဲ.

တပွဲဖိုဇံ.

နဝဲကဒ်ဒ်ကဲနယ်နဲသ်သံဃို. လုံနမိုသ်နပသ်အိုတ်. သဒ်နိတ်အိုတ်နိယံသံထီ
ဆဒ်လဲယံကံတ်စဒ်သီကွသ်ဇံယံဝိယံ. ဟာကေယံကဒါဇံယံပူသ်လဲယံဝဲဒတ်လံယံ.

(အဓိမုတ္တသာမဏေ) လဲယံဝဲလုံမိုသ်ပသ်အိုတ်ကွဲတံယံ. တသ်ဟုတ်ယဲသ်
ကယယ်. ကလုသ်တသ်ဂံသ်. ဘတ်တူသ်ဖဲတ်ဝဲသဒ်လံယံ.

တပွဲဖိုနေတ်.

ဟောနေဝဲတသ်ဟုတ်ယဲသ်ကယယ်တရာ. တသ်ဟုတ်သေတ်ဟူဘတ်တရာ.
သဒ်ကျိယ်ညိုယ်သတယ်တရာစွာထံတ်ဝီယ်.

တပွဲဖိုဇုံ.

နဝဲကပွသ်နယ်. ဖဲတသ်လံသ်ပအိုတ်. နဘတ်တဲဒံဒ်သီညာပွယ်နံဂယ်တဂေယ်
မယ်လောလ်ထွဲပွသ်ကွေလ်ဝဲဒတ်လံယ်.

(အဓိမုတ္တသာမဏေ) မိုသ်ပသ်ဗုညာ

(အဓိမုတ္တသာမဏေ) နေတ်. ပူယ်ဖွဲဒ်ဝဲတသ်ဟုတ်ယဲသ်ကယယ်စုပူယ်ဝီယ်
လုံကွဲအတးဟာကေယ်ဝဲဒတ်. လုံကွဲတံယ်ဘတ်တိုကံတ်ဒးဒ်. မိုသ်ပသ် ဟဲကွဲ.
အတးကေယ်ကဒါဝဲ. တသ်ဟုတ်သေတ်မယ်လောလ်ပလ်အတးဖံတ်ဂးသ်ထံသဒ်.
ဟီပလ်ဝဲဗို. အိုတ်ဒးဒ်တသ်ဟုတ်. တတဲစွာ ဝဲမိုသ်ပသ်သေတ်လံယ်. လုံကွဲအတး
ဟာကေယ်ဝဲဒတ်. တုယ်လုံပွသ်ဖဒ်ဒိုတ်ပူယ်. တသ်ဟုတ်သေတ်ဖံတ်နေမယ်ဒးတ်
ဝဲ. တပွဲဖိုမိုသ်ပသ်သေတ်လံယ်.

မိုသ်ပသ်သေတ်ခံ.

ဖိုအဲတ် (အဓိမုတ္တ) တပွဲဖိုဇုံ.

နမေသ်ဘတ်. နပူပံဗုံလ်သဒ်ဒးဒ်သုဝဲသေတ်ကမေသ်ဝဲလံယ်.

ဖဲတသ်လံသ်အိုတ်ဒးဒ်တသ်ဟုတ်. နတတဲစွာဒံဒ်သီတ်ညာပွယ်. တဲဟံတ်ဝဲဒတ်
လံယ်.

တသ်ဟုတ်သေတ်ဟူဝဲတသ်တဲဒေဒ်နေတ်ဘုံ.

မေသ်ဝဲတပွဲဖိုအီယ်. အမိုသ်ပသ်သေတ်. တတဲစွာဒံဒ်သီတ်ညာဝဲ. ကတီဒ်
ဂးသ်ကွးယ်ဝဲလံယ်. လုံဖဲဒိုတ်တသ်ကျိယ်ညိုယ်အိုတ်အာထံတ်ဝဲ. လုံ (အဓိမုတ္တ)
တပွဲဖိုအိုတ်ဃေဝဲနဲသ်သံစိုယ်ဃတ်လံယ်ဒေဒ်ဝဲ. (သံကိစ္စမထေရ်) သောဒ်ဒံဒ်
ကဲထံတ်နဲသ်သံ. ကေယ်ကွဲဝဲလုံ. ဥပဇ္ဈယ်တရတ်မေသ်ဝဲ (သံကိစ္စမထေရ်) အိုတ်
နေတ်လံယ်.

(သံကိစ္စမထေရ်) ခံ.

ပွသ်လဲယ်ဒေါဒ်ဝဲလုံကစသ်ယွယ်အိုတ်နေတ်လံယ်.

လဲယ်တုယ်ဝီယ်ကဲသဒ်ဂေသ်ကျိယ်လးသ်စံပတီရုံဒ်စွာဒံဒ်သီတ်ညာဝဲလံယ်.

ကဲထံတ်ဝဲ (ပဋိသမ္ဘိဒါပတ္တ) နဲသံသယညာ

ကစသ်ယွယ်ခံ.

ဖိုအဲတ်နဲသံသယတဲဇံ.

လုံတဲဝဲအတးမယ်နတ်မေသ်ဝဲလံတ်ယေစဒ်ဝဲဒတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ.

လုံတဲတးမေသ်ကစံဒ်လံတ်မယ်ကစသ်.

ဖိုအဲတ်နဲသံသယတဲဇံ.

သုဝဲသေတ်မယ်ဒးဒ်. တသ်ဟုတ်စဒ်သဒ်အမူဒ်ဝီယ်. သီဒ်လဒ်တအိုတ်ပတံသ် အနိတ်တကယယ်အာ. သဒ်နိတ်အိုတ်ကးဘတ်ဝဲအစာ. ဒေဒ်ဝဲခါအီယ်သီဒ်လဒ် အိုတ်ပွယ်. တနီယ်တသံကးခဲဝဲနတ်. မေသ်မျဒ်ဒိုတ်ဒေဒ်လံယ်တဲဝီယ်. လုံဖဲလလ် မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲလံယ်.

အနုဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ယော စ ဝဿ တသံ ဇီဝေ

ဒုဿီလော အသမာ ဟိတော

ကောဟံ ဇီဝိတံ သေယျော

သီလဝန္တဿ ဈာယိနော

အခဲလုံပကညံ ... သီဒ်လဒ်တအိုတ်. သမယ်မီဒ်တကးသ်ကွးယံကးဝဲအနိတ် တကယယ်ထဲဒ်. အိုတ်ဒးဒ်သီဒ်လဒ်ဈာယ်သမယ်မီဒ်တီယ် ကျီယ် ဂးသ်ကွးယံကးဝဲတနီယ်တသံနတ်မေသ်မျဒ်ဒိုတ်ဝဲ ဒေဒ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. ကဲဖူဘတ်တသ်ဟုတ်ယဲသ် ကယယ်နဲသံသယညာဒးဒ် (ပဋိသမ္ဘိဒါ) လွိုင်ပါတဘွံဃံတုယ်ဝဲလုံအရဟတ္တဒ်ဖိုလ် လံယ်.

သံကိစ္ဆသာမဏေဝိဒ်ထူဒ်ဝီယံလီ



(၁၀)

(ခါဏုကောဏ္ဍညမထေရ်) ဝိဒ်ထူဒ်

ကစသယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲ. (ခါဏုကောဏ္ဍညမထေရ်) ဃို (ယော ၈ ဝဿသတံ
၆၆၀) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

(ကောဏ္ဍညမထေရ်) နေတ်လုံကစသယွယ်အိုတ်. ဟိမယ်လိုနေကမထာ
ဝီယ်ဟဒ်ထွဲဒ်ထံတ်ဝဲလံယ်. အိုတ်ဝဲလုံတသ်ခဲကွာ. ဖျသ်တဖျသ်ပူယ်. ဂုယ်လံယ်
အာထိုဒ်ဝဲတရာနေတ်မံယ်. တုယ်ဝဲလုံအရဟတ္တဒ်ဖိုလ်လံယ်.

မထေရ်. နေတ်. နံသ်စသ်တုယ်လုံအရဟတ္တဖိုလ်ဂေသ်ကျိယ်. ကဒံဒ်သိတ်
ညာပတီရံဒ်ဖှာကစသယွယ်. ဒးဒ်တသ်ဆိုမိုတ်. အိုတ်လုံပွသ်ကွာဖျသ်ဟဲဝဲလံယ်.

လုံကွဲတံယ်ပေယ်ပါဝဲဃို. ဟဒ်ထံတ်ကွဲတကွောလ်ပူယ်ဝီယ်. ဝတ်နုလ်လုံပွသ်
ကွာဆိတ်နံယ်ဝဲလုံ လးသ်ပတ်တဘေတ်ခိုတ်. အိုတ်နုလ်လံယ်ဝဲဈယ်လံယ်.

တသ်ဟုတ်ယဲသ်ကယယ်

ဖဲတသ်တနယ်. တသ်ဟုတ်ယဲသ်ကယယ်သေတ်. ဝတ်နုလ်ဖျဲဒ်ဆိ. ဟိဂုံလ်
လူတ်ဝဲတဝံတဖှးတ်. စုကဝဲယ်ပျိဒ်စိ. လုံဝီတံလးဒးဟာကေယ်တံဝဲလုံခိုတ်လံယ်.

လုံမထေရ်၊ နံလ်ဝေယံစာလံယံ၊ ဈယ်လံသ်ဘိဒ်လုံပွသ်ကွာတုယံဝဲဒတ်ဘုံ၊
ဝဲသေတ်နေတ်၊ ဘတ်ဟာကေယံလုံ၊ တသ်လံသ်ယီယံမံယံ၊ အိုတ်ဘွေဒ်အိုတ်
သာဝဲဖဲလးသ်ပတ်ခိုတ်တစိုသ်ဖိုတ်ပတ်ပးဒ်လောလ်သဒ်ဝီယံထံတ်ဝဲလုံလးသ်ပတ်
ခိုတ်လံယံ၊ နံလ်လံယံဈယ်မေသ်ဝဲ၊ မထေရ်မျဒ်ဆိတ်နံယံထိတ်ဝဲနသ်ကေ၊ ဆိုမိုတ်
ဝဲလုံသေတ်ထောဒ်လံယံ၊

တသ်ဟုတ်သေတ်နေတ်၊

လုံမထေရ်ခိုတ်လိုယံပလ်ထံတ်ဃလ်ဝဲ၊ လုံဝဲတဂယံပလ်ဒိုတနေလ်ပျိဒ်စီဘိုတ်
လုံမထေရ်၊ ဒေဒ်နေတ်မံယံ၊ နယံပလ်ယယံထံတ်ဝဲဃို၊ လုံမထေရ်ဖဲခိုတ်ပျိဒ်စီအိုတ်
ပူတနေလ်ဝဲသဒ်လံယံ၊

တသ်ဟုတ်သေတ်ဖု၊ ပလ်လံယံပျိဒ်စီဝီယံ၊ အိုတ်ဘွေဒ်ဝဲဒတ်၊ မိမတ်ဘတ်ဝဲ
သဒ်လံယံ၊

တုယံမုသ်ဝါဟီထံတ်ပျိဒ်စီဘုံမဒ်၊

ထိတ်ဝဲမထေရ်၊ ဆိုမိုတ်ဝဲလုံဒေါဒ်တကဒ်၊ ကွဲဒ်စးဒ်ကစိတ်မယံထံတ်သဒ်
မထေရ်မျဒ်ခံ၊

တကတ်သေတ်ဇုံ၊

ဘတ်ဗွိယံတဂေယံ၊ ယယံအီယံမေသ်ဝဲသံခါတပါလံယံ၊ တဲဝဲဒတ်၊ တသ်ဟုတ်
ဖုညာ၊

ဆိတ်နံယံကြသ်လံယံသဒ်မထေရ်ခံတ်ထေဒ်ဝီယံ၊

ကစသ်ဇုံ၊

ကစသ်ပွဲသ်သေတ်နေတ်၊

ကစသ်ဆိတ်နံယံ၊ ဆိုမိုတ်ဘတ်လုံသေတ်ထောဒ်ဃိုမံယံ၊ မယံဝဲဒေဒ်အီယံ
လံယံ၊ ဝီသဒ်စူယံ၊ သီခတ်နေကေယံလသ်၊ ကစသ်ပွဲသ်သေတ်မံယံကစသ်၊

ဃေကညာဘာလံယံဝိုယံချဒ်ဝီယံ၊ တသ်ဟုတ်ခိုတ်ကွးသ်တဲဝဲအပွဲသ်သေတ်၊

နယံသေတ်ဇုံ၊

ယယံနေတ်လုံမထေရ်မျဒ်အိုတ်ကကဲဝဲနဲသ်သံလံယံ၊

ကစသ်ဇုံ၊

ဝဲသေတ်နသ်ကေ၊ ကကဲပျလ်ဝဲနဲသ်သံလံယံ၊

ဒေဒ်နေတ်မံယံ၊ တသ်ဟုတ်ယဲသ်ကယယံ၊ သဒ်လံယံပလောလ်ဃူဖှောဒ်
ဃေခွေဒ်လုံမထေရ်အိုတ်ဝီယံ၊ ကဲထံတ်ဝဲနဲသ်သံလံယံစဒ်ဖဲခါနေတ်ဘုံမီယံအိုတ်
ထံဝဲလုံ (ခါဏုကောဏ္ဍညမထေရ်) လံယံ၊

လံယံဆံတိုသံနံတံ. ပတ်လုံ (ပဉ္စဝဂ္ဂီ) ယဲသံပါက္ခာတမေသံဝဲ (အရှင်ကောဏ္ဍည
မထေရ်) မံယံမေသံဝဲမထေရ်နေတ် (အညာသိကောဏ္ဍည)
လံယံခါအိယံနေတ်မေသံဝဲ (ခါဏုကောဏ္ဍည) ခွဲဖဒ်သိတ်
ညာကေယံငံယံ.

ကဲထံထံ (ပဋိသန္တိခါပတ္တရဟန္တာ)

(ခါဏုကောဏ္ဍညမထေရ်) နေတ်. တပူယံပံဒးဒ်နဲသံသံယဲသံကယယ်.
လဲယံတုယံလုံကစသံယွယ်အိုတ်. ဘာလံယံဝီယံဆိတ်နံယံအိုတ်ဝဲဒတ်လံယံ.
ကစသံယွယ်ခံ.
ဖိုအဲတ် (ကောဏ္ဍည) ငဲ့.
နဝဲဟာကေယံနေသံဒးဒ်ပွဲသံဘံတ်သေတ်ငံယံ. စဒ်ဝဲယို.
ကဲသဒ်ဂေသံကျိယ်. လးသံစံပွဲကရုတ်ပတီရုံဒ်ပျဒ်ဝဲဒတ်လံယံ.
ဖိုအဲတ်နဲသံသံသေတ်ငဲ့.
သုဝဲသေတ်မယ်ဝဲဒေဒ်အိယံတဲနေတ်. မေသံဝဲလံတ်ယေ.
ကူသံဒိုတ်ထံယွယ်ကစသံကွဲငဲ့.
မယ်ဝဲဒေဒ်နေတ်မေသံကစံဒ်လံတ်မံယံကစသံ.
ကစသံပွဲသံသေတ်နေတ်.
မေသံဝဲတကိုဖိုကမံယံအိုတ်. ပွယ်ဒေဒ်နေတ်မျို. တခံတ်တဘွံမဒ်တထိတ်
ဖူဝဲဒေဒ်လံယံ. ယိုနေတ်ကစသံပွဲသံသေတ်. ကဲဝဲနဲသံသံလံယံကစသံ.
ဖိုအဲတ်နဲသံသံသေတ်ငဲ့.
ဒေဒ်ဝဲဂေသံကျိယ်အိုတ်. တသံသိတ်ညာပံညာတပတ်. အိုတ်ဒတ်အနီတ်
တကယယ်ပဒ်လို. သဒ်ဘိုထံကကဲဝဲအစာ. ဒေဒ်ခါအိယံဒေဒ်. ဒးဒ်တသံသိတ်
ညာပံညာလးပွဲယံသဒ်တုယံအိုတ်သုဝဲသေတ်ဖုညာ. တနီယံတသံကးဘတ်ဝဲနေတ်
မေသံမျဒ်ဝဲဒေဒ်လံယံတဲဝီယံ. လုံဖဲလလ်မေဒ်တေယံသနယ်တံယံဟောဖှာဝဲဒတ်
လံယံ.

အနေဒ်ချိုဒ်မေဒ်တေယံသနယ်တံယံ

ယော စ ဝဿ သတံ ဇီဝေ
ဒုပ္ပညော အသမာဟိတော
ကောဟံ ဇီဝိတံ သေယျော
ပညဝန္တဿ ဖျာယိနော

အခံလုံပကညံ ... တသ်သီတိညာ. ပံညာတအိုတ်တီယံကျိယံဂးသ်ကွးယံ
တအိုတ်ဝဲပွယ်နတ်. ကးဝဲအနိတ်တကယယံနသ်ကေ.
တသ်သီတိညာပံညာလးပွယ်. အိုတ်ဒးဒ်ဈယ်သမယ်မိဒ်
မေသ်ပွယ်တနီယံတသံကးညံဝဲနတ်. မေသ်မျဒ်ဒိုတ်အိုတ်,
ဒေဒ်ဝဲလံယံ.

မေသ်ဝဲမေဒ်တေယံသနယ်တံယံကတးသ်ဘုံ. နဲသ်သံယဲသ်ကယယံတကွဒ်.
ဒးဒ် (ပဋိသန္တိဒါ) လွိသ်ပါတဘုံဃံ. တုယံဝဲလုံအရဟတ္တဒ်ဖိုလ်လံယံ. အိုတ်တံသ်
ပွယ်အာဂယ်ဖုညာသေတ်နသ်ကေ. နေသ်ကေယံဝဲအကျိဒ်တရာခဲလးသ်ကောဒ်
ဂယ်လံယံ.

ခါဏုကောဇ္ဈညမထေရ်ဗိုဒ်ထုဒ်ဝီယံလီ



သပ္ပဒါသကမထေရ်ဦးထွန်း

ကစသ်ယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျံပျူဒ်ဝဲ (သပ္ပဒါသကမထေရ်) ဃို (ယော ၈ ဝဿ
သတံ ၆၆၀) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ဗျိဒ်စိုဒ်ပယ်ကဲသ် တူသ်သိလံယ်နံသ်စသ်သ်ဒ်နံသ်သံ

သယ်ဂူတ္တိဒ်ကံသ်. ပေါလ်ခွါတဂယ်နေတ်. ဒိုကနတ်ဘတ်. ကစသ်ယွယ်
တရာဃိုနံလံယ်ဝဲလုံသယ်သနယ်ပူယ်. ကဲထံတ်နံသ်သံဝီယ်. တနီယ်မုသ်ဒေါဒ်.
လုံယွယ်သယ်သနယ်ဒွဲ. တမုံသ်လးယ်ဝဲ. တနသ်ကေ. ဆိုမိုတ်ကဒါဝဲဒေဒ်. ဒေဒ်
ဝဲအမျိုဂေယ်ဝါပေါလ်ခွါယယ်တဂယ်. နံလံယ်တုယ်. ယွယ်သယ်သနယ်ပူယ်.
ဝီယ်ကစံဒ်လီမေသ်ဝဲနေတ်ကဂုယ်သုံဒ်ဒီဘုံ. ကကဲကဒါလုံ. ပကညံနေတ်. တကြးဒ်
ဝဲမံယ်. ကရံသ်အစာဒးဒ်သံခါပဝဒ်. မေဘတ်သီနေတ်. ကမျဒ်ဒိုတ်ဝဲဒေဒ်. ဆိုမိုတ်
ဝီယ်. လုံကသီဂေသ်ကျိယ်လံယ်ဃုဆိုမိုတ်စေဒ်ကူဝဲကွဲထံဘိုလံယ်.

ဂူသ်အေတ်ဝဲဒတ်

တနီယ်မုသ်ဒေါဒ်. လုံဂယ်ခံခါ. လုံဝေသ်တဝံပူယ်ကပးဝီယ်. နံသ်သံဖုညာ.
ဟာကေယ်ကဒါဝဲလုံဖျသ်လံယ်. လုံဖတ်ကပူယ်လံသ်. ထိတ်ဝဲဂုသ်တဘို. ဖံတ်

ထးနံလ်ပလ်ဝဲလုံတပးယံတဖူးတပူယံ. ပေဒ်တီသ်အခိုတ်ကလဲယံပုသ်ဂုသ်ဟဒ်
ထွဲဒ်ထံတ်ဝဲလုံဖျသ်လံယံ. ဖဲနေတ်ခါ. လုံသယံသနယံဒွဲ. တမုံသ်လးယံဝဲနဲသ်
သံနေတ်ကပးလုံတဝံပူယံဝီယံ. ဟာကေယံဝဲလံယံ. ကပုသ်ဂုသ်လဲယံ. နံသ်သံ
တကွဒ်ထီတ်ဘုံကံတ်စဒ်ကွသ်ဝဲလံယံ.

နဲသ်သံသေတ်ဇုံ.

လုံတပးယံပူယံမဒုအိုတ်လဲတ်.

နဲသ်သံဇုံ.

ဂုသ်အိုတ်တဘိုလံယံ.

နဲသ်သံသေတ်ဇုံ.

ဂုသ်တဘိုနေတ်သုကမယံဝဲဒေဒ်လဲတ်.

နဲသ်သံဇုံ.

ဝဲသေတ်ကလဲယံပုသ်. ဟဲစောဒ်ဝဲလံယံ. တဲဘုံ.

တမုံသ်ဝဲနဲသ်သံဟူဘတ်ဝဲဘုံ.

ယယံနေတ်ကဒေါဒ်အေတ်သီလံယံသဒ်ဒးဒ်ဂုသ်လံယံ. ဆိုမိုတ်ဝီယံ.

နဲသ်သံသေတ်ဇုံ.

ဂုသ်နေတ်ဟေတ်ယယံမံယံ. ယကလဲယံပုသ်ဒတ်ဝဲတဲဝီယံ. လုံနဲသ်သံသေတ်
စုပူယံဟီနေဝဲဂုသ်တပးယံနေတ်လံယံ. တုယံတသ်လံသ်တစိုတ်ခါဘုံ.

ဆိတ်နံယံဒေါဒ်အေတ်သဒ်ဒးဒ်ဂုသ်လံယံ. ဂုသ်ခံ. တအေတ်ဝဲဇံယံ. ဘုံဒ်
နံလ်အစုလုံတပးယံပူယံ. ဒေဒ်ဝဲဂုသ်သဒ်ကဒိုတ်ထံတ်. ဟဒ်ခွီခွဒ်ဝဲ. ဂုသ်တအေတ်
ဇံယံ.

ဝေါလ်နံလ်အစုလုံဂုသ်ကောလ်ပူယံ. ဂုသ်တအေတ်ဇံယံ.

နေတ်ဘုံ. ဂုသ်ဝဲအီယံ. တမေသ်လုံအစုတ်တအိုတ်ဆိုမိုတ်ထံတ်. လဲယံပုသ်
ကွေလ်ဝီယံ. ဟာကေယံကဒါဝဲလံယံ.

နဲသ်သံဇုံ.

နလဲယံပုသ်ဂုသ်ဝီယံလီဇေယံ.

နဲသ်သံသေတ်ဇုံ.

သုဂုသ်နေတ်တမေသ်လုံဂုသ်အစုတ်အိုတ်မံယံ.

နဲသ်သံဇုံ.

နတ်တဲတသ်တဲမဒုလဲတ်. ဂုသ်ဝဲအိယံ. အစုတ်အိုတ်ရဒ်. သဒ်ဒိုတ်ရမဒ်. ဆဲတ်
ကရတ်ထံတ်ခိုတ်သတ်ဃီ. သာတဖိုသံတ်ရွှီရွှီယို. ကံကံခဲဘတ်ဖံတ်နေဝဲဘတ်
မဒုနတ်ဝဲလုံအစုတ်တအိုတ်ဘတ်ဒေဒ်လံတ်.

နဲသ်သံသေတ်ငဲ့.

ဂုသ်နေတ်ယဉွဲအေတ်ယယ်ငယ်တအေတ်ဝဲ. ယဝေါလ်နုလ်ယစုလုံအကောလ်
ပူယ်မဒ်တဖုဒ်ဒေဒ်ယယ်. ကူမေသ်ယိုယတဲဝဲလုံအစုတ်တအိုတ်ဘတ်မေသ်လံယ်
နဲသ်သံဖုညာ. တတဲဆးကဒါ. အိုတ်ဝဲကစုဒုလံယ်.

ဒးဒ်ယဲလ်ကမယ်သိသဒ်ဆိုမိုတ်ဝဲ

ဝီယံဘွံ. လုံခိတနီယံဒေါဒ်ခါနေတ်. နဲသ်သံဖုညာ. လဲယ်အံတ်လုသ်ထီခါ.
လဲယ်စောလ်ဝဲဒ်လူယံခိုတ်. ခိဘေတ်သးဘေတ်. ဒံတဘေတ်နေတ်. လူယံနေ
လောလ်သဒ်ခိုတ်. အိုတ်တံသ်ဒံ. ပလ်လံယ်ဃလ်ဝဲလုံဟံတ်ခိုတ်ဖူးတ်. တမုံသ်
သယ်သနယ်ဒွဲနဲသ်သံနေတ်. ပလ်လံယ်ဃလ်ဒံ. ထးထံတ်နေဝီယံ.

မေသ်ဝဲဒးဒ်ယဲကိုဒ်ညံကောလ်ဘို. ဆိုမိုတ်ဝီယံ. ဒိုတနေလ်သဒ်ဒးဒ်. သေတ်
တထူတ်ဆးထးတ်အိုတ်ဝဲ. ဒးဒ်ဒံကနတ်ထောဒ်လံယ်ဃလ်ဝဲအကောလ်ဘိုဝီယံဘွံ
စဒ်လုံနံသ်စသ်. ကဲထံတ်နဲသ်သံ. တုယ်လုံခါအိယံ. ဖံတ်ဂးသ်ဃလ်ဝဲ. သီဒ်လဒ်
သေတ်ခယ်ဖုညာ. ကေယ်စံတ်ထီလံယ်ကဒါဝဲ. သီဒ်လဒ်သေတ်ခယ်နေတ်. ဒေဒ်
ဝဲတသ်အးတ်ကမ္ဘီ. ဒီပွံစံရီ. လာပွဲယ်ကပံယ်. ကရိတ်မယ်သဒ်မေသ်ဂေယ်ဂေယ်.
ကေုပလ်ဂေယ်ဝါ. ဒေဒ်လးသ်ပတ္တမ္ပာသောဒ်မေသ်ဂေယ်ဂေယ်. သဒ်စေစံရီ
ပကံသ်. နံတ်ဘတ်စံတ်ထီဝဲလံယ်.

နေတ်ဘွံ. ဒံတဂယ်. ဒးဒ်ဝီယံတီဒ်. ခုတ်ကဘဒ်သဒ်ပြဒ်. မေသ်ဝဲနဲသ်သံ
နေတ်. ထုဒ်ဖဒ်သဒ်ဝီယံတီဒ်. ဂုယ်ပွါလံယ်. ဝီပဒ်သနယ်တရာနေတ်မံယ်. ဒးဒ်
(ပဋိသမ္ဘီဒါ) လွီသ်ပါတဘွံဃံ. တုယ်ဝဲလုံအရဟတ္တဖိုလ်လံယ်. ဟီထံတ်ဒံလူယံ
ခိုတ်ဟာကေယ်ဝဲလုံဖုသ်လံယ်.

နဲသ်သံငဲ့.

နယ်နေတ်မေသ်လဲယ်ဝဲဆူလဲတ်.

နဲသ်သံသေတ်ငဲ့.

ယကိုဒ်လံယ်ကောလ်ဘိုဒးဒ်ဒံလူယံခိုတ်လဲယ်ဝဲဒတ်လံယ်.

နဲသ်သံငဲ့. နကလဲယ်သီနေတ်. ဘတ်မဒုတသီဝဲလဲတ်.

နဲသံသံသေတ်ဇုံ.

ခါအီယံယံနေတ်. မေသံဝဲဒဲလူယံခိုတ်. ဖံတ်တထဲဒဲလးယံမံယံ.

ဒးဒဲလူယံခိုတ်. ကကိုဒဲလံယံကောလ်ဘို. ဆိုမိုတ်ပညိတ်နသ်ကေ. ပံညာ
ကစံမေသံဝဲဒးဒဲဒဲ. ကွံဖျဒဲဒဲ. ကီလေယံသယံ. ဝီယံလးသ်ကစံဒဲလီ.

နဲသံသံဖုညာ. တစူသ်နလ်အံတ်ဝဲယို. လဲယံကွဲဝဲလုံကစသ်ယွယံအိုတ်တုယံ
ဝီယံကူသ်ခိုတ်ထံယွယံကစသ်ကွံဇုံ.

နဲသံသံဝဲအီယံ. တမေသ်တဘတ်အရဟတ္တဒဲဖိုလ်တသ်တဲတဲဝဲဒတ်လံယံ.
ပတီရုံဒဲဒဲလံယံ.

ဖိုအဲတ်နဲသံသံသေတ်ဇုံ.

အယ်သဝေါလးသ်ဝီယံ. ယဟာတယ်သေတ်ဖုညာ.

ဒးဒဲနံသ်စသ်စုနေတ်. တမယ်သီလံယံဝဲ. နံသ်စသ်သဒ်လးယံလံယံ.

ကူသ်ခိုတ်ထံယွယံကစသ်ကွံဇုံ.

ကူသ်ကစသ်ကွံနေတ်. မေတဲဝဲနဲသံသံ. အယ်သဝေါလးသ်စံ. ကဲထံတ်ယဟာ
တယ်လီ. မေသံဝဲတသ်တဲအတး. မေမေသ်နေတ်မံယံ. ကဲယဟာတယ်. အကျံ
အူပဒ်နေသ်သယဒ်လးပွဲယံမေသံဝဲ. ကစံဒဲလီမဒ်. ဘတ်မဒုတမုံသ်ဝဲလုံ. သယ်
သနယ်ဒွဲပူယံလဲတ်ကစသ်. မေသံဝဲနဲသံသံ. တုယံအရဟတ္တဒဲဖိုလ်ဂေသ်ကျိယံနေတ်
မေသ်မဒုလဲတ်အစုတ်အးခိုတ်ဝဲဂုသ်နေတ်. ဘတ်မဒုတအေတ်ဖူဒဲဝဲနဲသံသံနေတ်
လဲတ်ကစသ်.

အတေဒ်ပျေဒ်ယဒ်

ကဲဘတ်ကူသ်မေသံဝဲဂုသ်

နဲသံသံဖုညာ. တသ်ဂေသ်သးပါ. ပတီရုံဒဲထံတ်ဝဲနေတ်မံယံ.

ကစသ်ယွယံခံ.

လုံဖံလလ်အတးတဲပျဒ်ကေယံဝဲဒတ်လံယံ.

ဖိုအဲတ်နဲသံသံသေတ်ဇုံ.

မေသံဝဲဂုသ်နေတ်. လုံတလးကွေလ်သးဃတ်ဒေဒ်ခါ.

ကဲဖူဘတ်ဝဲနဲသံသံတပါကူသ်မေသ်လံယံ.

ကဲဖူဘတ်ဝဲ. နံသ်စသ်ကစသ်မေသံဝဲနဲသံသံတအေတ်ဖူဒဲဝဲဒေဒ်နေတ်မေသ်
လံယံဝီယံဘွံ. ကစသ်ယွယံနေတ်မေသံဝဲအကျံဒီပါဆဲဒ်ဟောဖူဝဲလံယံ.

သင်္ခလးသ်ဂေသ်နေသ်တရာထူအကိုယ်

ဖိုအဲတ်နဲသ်သံသေတ်ဇံ၊
လုံကဒ်သပဒ်ကစသ်ယွဟ်. လဲဒ်ထဲဒ်ဒေဒ်ခါ. အမျိုဂေဟ်ဝါ. ပေါလ်ခွါတဂယ်
နေတ်ဒိုကနတ်ဘတ်တရာ. နေသ်သယ်ဝေဟ်ကဒ်ဝီဟ်. ကဲထံတ်ဝဲနဲသ်သံလံဟ်.
ကဲထံတ်နဲသ်သံဝီဟ်. လုံသယ်သနယ်ဒွဲ. တမုံသ်လးဟ်ဝဲ. တဲဝဲတကောဒ်
ပိုယ်မံတ်နဲသ်သံလံဟ်.
ပိုယ်မံတ်ခွါ. နဲသ်သံခံ.
ကညံပဝဒ်ပျဒ်ဝဲအပျိုဒ်တဲဝဲ. ထွဲဒ်ကြးဒ်တဂေဟ်. ဒေဒ်နေတ်တဘွဲတဲဆဲဝဲဃို
တမုံသ်နဲသ်သံ. နေတ်ဘွဲ. မုံသ်ကဒါဝဲလုံသယ်သနယ်ပူဟ်လံဟ်.
လုံတမုံသ်ဒေဒ်ခါ. တစုတ်လးဟ်ဝဲ. ကွေလ်ပလ်တံသ်ဃလ်. တသ်ဘံပရေတ်
ခယဟ်တကွဒ်. လုံထီကမာပူဟ်. လဲဟ်စုတ်ဝဲဒတ်. တရာချဒ်တဲနဲသ်သံနသ်ကေ.
ဆိတ်နံဟ်အိုတ်ဝဲလုံ. ဂံဟ်ထေဒ်လံဟ်.

လို့တ်ဘတ်ပရေတ်ခယဟ်မူဒ်

ဆိတ်နံဟ်အိုတ်ဝဲခါ.
သေစုတ်ပရေတ်ခယဟ်နဲသ်သံနေတ်. တဲကေဟ်ဝဲချဒ်တရာတကောဒ်ပိုတ်
မံတ်နဲသ်သံဒေဒ်အီဟ်လံဟ်.
ပိုယ်မံတ်နဲသ်သံဇံ.
လုံညာခါယမေထွဲဒ်နေတ်.
မေသ်ဝဲပရေတ်ခယဟ်တကွဒ်. ယကဟေတ်နယ်. စေဒ်ကူဆိုမိုတ်ပလ်ဝဲမံဟ်
တဲဝဲ. နေတ်ဘွဲ. ချဒ်တရာနဲသ်သံဆိုမိုတ်ထံတ်ဝဲ.
ယပိုယ်မံတ်ခွါနဲသ်အီဟ်.
မေသ်ဝဲဒးဒ်နဲသ်သံပဝဒ်မေသ်ဂေဟ်ဂေဟ်. ဒးဒ်ကညံပဝဒ်မေသ်ဂေဟ်ဂေဟ်.
လုံယဂံသ်. မဒုဘျဲဒ်ဖိုတ်မဒ်တအိုတ်. ဒေဒ်ဝဲကနေသ်ပရေတ်ခယဟ်. ကမယ်ဟဒ်
ဂံဟ်. ဖျဲဒ်ဆီဇံဟ်လံဟ်ဆိုမိုတ်ဝီဟ်.
နဲသ်သံဇံ.
ဝဲသေတ်တကွဒ်. လုံသယ်သနယ်ဒွဲ. အိုတ်ဝဲနသ်ကေ. မေသ်မဒုအဘျဲဒ်ဖိုတ်
အိုတ်လဲတ်. ဟီထံတ်ခွဲဒ်တပးဟ်သူဘတ်ဟဒ်ဃုဃေဝဲလုံပွယ်ဟီတ်. ဒးဒ်ဖိုမာ.

တဲနီယံပျံပါခွေဒ်သေတ်မဒ်တအိုတ်. စဒ်ထံတ်ကညံပဝဒ်. မုံသ်ဂေယ်တသ်တဲ.
တဲဒေါဒ် ဝဲလံယ်.

တမုံသ်နဲသ်သံ. ဟူဘတ်ဝဲတသ်တဲနေတ်ဘွံ.

တမုံသ်လးယ်ဝဲ. လုံသဒ်ဒွဲဟဲဖှာထံတ်ဆိုမိုတ်ဒေါဒ်ဝဲ.

ဇုံတ်ဇဲယ်. ယဝိုယ်မံတ်နဲသ်သံအီယ်.

လုံညာပထမဒ်. ယကထွဲဒ်တဲဝဲခါ.

ကညာတဲဝဲကညံအပျေဒ်. ကျေဒ်မုံသ်တဲသိုတ်သံယယ်. ခါအီယ်ဘွံ. ကညံ
ပဝဒ်. မုံသ်ပးယ်တဲဒေါဒ်. ဂေယ်ကျိအိုတ်ဝဲ. ဒေဒ်မဒုလဲတ်. စံတ်ထီသီကွယ်
ဝဲနေတ်.

အံယ်...လိုတ်ဘတ်ယရေတ်ခယယ်ဃို. တဲဝဲမံယ်. သီတ်ညာဝဲ. သိုတ်သံလံယ်
ကေယ်နံသ်စသ်သဒ်. နဲသ်သံပဝဒ်ကေယ်အိုတ်ထဒ်ဂးသ်မဒ်ကေယ်မေသ်ဝဲလံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်အဆဲဒ်

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

မေသ်ဝဲ (သပ္ပဒါသကမထေရ်) အီယ်.

လုံကဒ်သပဒ်. ကစသ်ကယွယ်ဖိုယ်ဒေဒ်ခါ. ဝိုယ်မံတ်နဲသ်သံတပါ. ဒေဒ်တမုံသ်
လုံသယ်သနယ်ဒွဲ. တဲကမတ်ဘတ်ဝဲဃို. တဃတ်အီယ်လုံသယ်သနယ်ဒွဲတမုံသ်ဝဲ
မေသ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

(သပ္ပဒါသကမထေရ်) အီယ်လံယ်.

လုံကဒ်သပဒ်ကစသ်ယွယ်ဖိုယ်လဲဒ်ထဲဒ်ဒေဒ်ခါ. တဆီဒီနိုတ်ကယ်လဒ်ပဒ်လို.
ဂုယ်အာထိုဒ်ဝဲ. ကမထာတရာဃို. တဃတ်ညာအီယ်အရဟတ္တဒ်ဖိုလ်ကူလးဒးဒ်
ပွဲယ်အကျ်အူပဒ်နေဒ်သယဒ်.လးပွဲယ်ကဲထံတ်ဘတ်ဝဲမေသ်လံယ်.

နေသ်အရဟတ္တဖိုလ်ဂေယ်ကျိယ်

နဲသ်သံဖုညာ. တဲပျဒ်ဝဲဂေယ်ကျိယ်သးပါ. ဒိုကနတ်ဘတ်ဝီယ်နေတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

(သပ္ပဒါသကမထေရ်) အီယ်.

ထောဒ်လံယ်ဒ်လူယ်ခိုတ်လုံ. ကောဒ်ဘိုနေတ်လံယ်. တုယ်ဝဲလုံအရဟတ္တဒ်
ဖိုလ်ဘတ်တဲဝဲဒတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ၊

မေသ်ဒတ်ဝဲတသ်တပနုလ်ဖိုသေတ်နေသ်အရဟတ္တဒ်ဖိုလ်

ကသေဝဲလံတ်ယေ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ၊

ကးတ်ကျူပေါဒ်ယောဒ်ပွယ်သေတ်. အနိတ်တကယယ်ပဒ်လို. သဒ်ဘိုထံ
အိုတ်ကးဘတ်ဝဲထဲဒ်. ဒးဒ်တသ်ကွဲဒ်စးဒ်လိုလဒ်ဝီရိယဒ်. ဂုယ်အာထိုဒ်သဒ်ပွယ်.
တနီယ်တသ်ကးညံဝဲနေတ်.မေသ်မျဒ်ဝဲဒေဒ်လံယ်တဲဝီယ်. လံယ်ဖဲလလ်မေဒ်တေယ်
သနုယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနုဒ်ချိုဒ်မေဒ်တေယ်သနုယ်တံယ်

ယောစ ဝဿ သတံ ဇီဝေ

ကုသီတော ဟိန ဝီရိယော

ကောဟံ ဇီဝိတံ သေယျော

ဝီရိယ မာရဉာတော ဒဋ္ဌံ

အခံလုံပကညံ ... ကးတ်ကျူသီ. ဝီရိယဒ်တအိုတ်. အနိတ်တကယယ်အိုတ်
ကးဝဲထဲဒ်. ဒးဒ်ဝီရိယဒ်ကွဲဒ်စးဒ်ဂုယ်သဒ်ပွယ်. တနီယ်တသ်
ကးညံဝဲ နေတ်မေသ်မျဒ်ဒိုတ်ဒေဒ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနုယ်တံယ်ကတးသ်ဘုံ. ပွယ်အာဂယ်ဖုညာ (သောတာ
ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

သပ္ပဒါသကမထေရ်ပိုဒ်ထွန်စီယ်လီ



(၁၂)

(ပဋ္ဌာစာရီ) ဝိသုဒ္ဓိ

ကစသယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျ်ပုဗ္ဗဒ်ဝဲ (ပဋ္ဌာစာရီထေရီမ) ဃို (ယောစ ဝဿ သတံ
ဖီဝေ) စဒ်ထံတ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ် သဲထိပိုမုတ် (ပဋ္ဌာစာရီ)

အိုတ်သယ်ဂူတ္တိဒ်ကံသ်. ကဘံလွိသ်ဆိကူလးဒးဒ်ပွဲယ်ဝဲသဲထိဖဒ်ဒိုတ်တဂယ်
နေတ်. ဒိုတ်တသ်ဃီလဒ်ထီဆဒ်ဂေယ်မဒ်မိယ် (ပဋ္ဌာစာရီ) ဖိုမုတ်အိုတ်ဝဲတဂယ်
လံယ်. (ပဋ္ဌာစာရီ) မုတ်ဖိုသဒ်နိုတ်တဆိယုနိုတ်ထံတ်ဘတ်ဘွံ. မိုသ်ပသ်သေတ်ခံ.
လုံပြဒ်သဒ်နွီကထးဖံဒိုတ်. ဒးဒ်အစံဒ်ရံဒ်ပလ်ဃလ်ဝဲကစံဒ်လံယ်.

ပလ်ဝဲဒးဒ်အစံဒ်အရံဒ်. ဂးသ်ကူးယ်တဘးဒ်နေတ်. မေသ်ဝဲနသ်ကေ. တနီယ်
မုသ်ဒေါဒ် (ပဋ္ဌာစာရီ) မုတ်ဖိုနေတ်. မေသ်ဝဲဒးဒ်အကုသ်ခွါ. စံတယ်သဒ်. ကမတ်
ထံတ်ဘတ်ဝဲလံယ်.

ခိတ်ပျလ်ဝယ်လိ

တနီယ်မုသ်ဒေါဒ် (ပဋ္ဌာစာရီ) မိုသ်ပသ်ဖုညာ.

ဒးဒ်နံသ်စသ်သေတ်. မျိုဇဒ်ဒေဒ်သောဒ်. ပေါလ်ခွါတဂယ်. ကတေဖှံနေတ်.
သေတ်နီယ်ဖဒ်သံ. တဲဃလ်ဝဲဒတ်လံယ်နီယ်သံဘိုဒ်ထံတ်ဘွံ (ပဋ္ဌာစာရီ) ကောဒ်
နေစံတယ်သဒ်တဲဝဲဒတ်လံယ်.

အဲတ်ဝယ်ဇုံ.

မိုသ်ပသ်သေတ်.

ဒးဒ်ပေါလ်ခွါတဂယ်ကတေဖုံနေဝဲဒတ်လံယ်. ယမေလဲယ်ပျလ်ဝယ်လံသ်ဒီ
နေတ်မေသ်ဒတ်အဲတ်ဝယ်တဂယ်.

ဟီထံတ်ဝဲလဲတ်ဆံယ်ပယ်နယ်ဟဲဝဲမေသ်နသ်ကေ. လုံယအိုတ်လံသ်နံလ်
ထွဲဒ်ခွေဒ်တနေသ်ဝဲလးသ်လံယ်. သဒ်မေအိုတ်မိုတ်အဲတ်ကိုသဒ်ယယ်. ထီဆဒ်
နေတ်မံယ်ဖဲခါအီယ်. ဒေဒ်ကနေသ်ဘတ်. ကူတ်ကျတ်စိတ်ဖှောဒ်. စောလ်ဟုတ်နေ
ယယ်လုံပူယ်တသ်လံသ်. လဲယ်ကွသ်လတ်မံယ်.

အဲတ်ဒေမုတ်ဇုံ.

ဂေယ်လီမံယ်.

ခဲဂံယ်လုံသယ်ဂူတ္တိဒ်ကြဲယ်. အိုတ်ဘိုဒ်တသ်လံသ်တစိုတ်ကအိုတ်ခေါဒ်ပလ်ဝဲ
အဲတ်ဒေမုတ်နေတ်.

ဒးဒ်ဂေသ်ကျိယ်တမိယ်တမျို. ကျိုစာကွဲဒ်စးဒ်. ဟဒ်ထွဲဒ်ထံတ်ဝီယ်. လုံအိုတ်
ခေါဒ်တသ်လံသ်. ဟဲလူယ်ဒေဒ်တုယ်ဇံယ်. စံတယ်သဒ်. တဲဖဒ်သေတ်ထွဲပလ်
ဝဲလံယ်. လုံဒီတနီယ်တုယ်ဂံယ်ခံမုသ်ဝါထံတ်ခါဘွံ.

စံတယ်သဒ်နေတ်. လုံသေတ်နတ်ပလ်တသ်လံသ်လဲယ်ခေါဒ်ပလ်ဝဲလံယ်.
ဖဲတသ်တနီယ်ဂံယ်ခံ. မုတ် (ပဋ္ဌာစာရီ) နေတ်.

ကူကယ်ညသ်ကေ. မယ်လံယ်ဖေရေခိုတ်သတ်ဃီ. ဒးဒ်ဟုကမူတ်ဖူဝါသဒ်
ပြဒ်. စောလ်တပးယ်. ဒးဒ်ကုသ်မုတ်တပူယ်ဃံ. ထွဲဒ်ဟဒ်ထံတ်လုံဟီတ်ဝီယ်.
လုံသေတ်ပလ်လံသ်ကွဲလဲယ်ဝဲဒတ်လံယ်.

စံတယ်သဒ်နေတ်.

ကွဲထံတ် (ပဋ္ဌာစာရီ) လုံအိုတ်တသ်လံသ်ယီယ်. တဝံဖိုတဖူးတ်ပူယ်ဖွတ်နဒ်
တကဒ်. အိုတ်ဝဲဒတ်လံယ်.

(ပဋ္ဌာစာရီ) နေသ်ဝယ်ပွတ်နဒ်

(ပဋ္ဌာစာရီ) နေတ်စိတ်ပျလ်ဝယ်လသ်ဒီဝီယ်ဘွံ. လုံတသ်လံသ်ယီယ်တဝံနေတ်
အိုတ်ဝဲ. နံသ်စသ်ကိုယ်တဲယ်. ဘတ်ဒးတ်ထီ. ဘတ်ယံသ်ဘုဖဲမေယ်ပေယ်ပါချိဒ်ဝဲဒ်
အိုတ်ဘတ်ဝဲလံယ်.

ယေလ်ဘွံ (ပဋ္ဌာစာရီ) ဟံဒ်သဒ်အိုတ်ဝဲ. နီယ်သံဘိုဒ်ထံတ်. ဖဲကအိုတ်ဖွဲတ်
နေတ်. ဃေကညာတဲဝဲအဝယ်လံယ်.

အဲတ်ဝယ်ဇုံ.

ဖဲတသ်လံသ်အီယံ. ကအီကွသ်ပျူဒ်စူဒ်ပွယ်. တဂယ်မဒ်တအိုတ်ဝဲမံယံ. တသ်လုံမိုသ်ပသ်သေတ်နေတ်.

လုံဖိုခွါဖိုမုတ်သေတ်ဖံခိုတ်. ပလ်သဒ်နုညဒ်အိုတ်ဝဲဂေယ်မဒ်. ကကွေလ် တးယံဝဲလုလသ်တအိုတ်. ကေယ်ရှးယယ်လုံမိုသ်ပသ်သေတ်အိုတ်. ကကေယ် အိုတ်ဖွဲတ်ဘတ်သဒ်လုံ. မိုသ်ပသ်သေတ်အိုတ်လံယံ.

အဲတ်ဒေမုတ်ဇုံ.

နဝဲတဲဒေဒ်မဒုလဲတ်.

နမိုသ်ပသ်သေတ်မေထိတ်ယယ်နေတ်. ကုသ်တသ်ဘွတ်. တကွောဒ်တကွာ. ကဒူဃာဒိုတ်သ်ယယ်. ဃိုနေတ်ကေယ်ရှးနယ်. တဘူတ်ဝဲလံယံ. စံတယ်သဒ်. ညေပဲလ်တဲဝဲလံယံ.

လဲဒ်အူတဂယ်အိုတ်ဖွဲတ်လံယံပွဲ

(ပဋ္ဌာစာရီ) ဃေကညာတဲ. အဘွံအာနသ်ကေ. စံတယ်သဒ်ညေပဲလ်ပလဲလ် ထံဘိုဝဲဃို. တနီယံမုသ်ဒေဒ်စံတယ်သဒ်လဲယံတသ်ခါတဲပလ်ဝဲ. ဟိတ်ဘိုဒ်ကစသ် ဖုညာ. ယဝယ်ဟာကေယ်. မေစဒ်ယယ်နေတ်ကအိုတ်ဖွဲတ်ဖို. ကေယ်လုံမိုပါသေတ် ဟိတ်လီ. တဲကွးနေကေယ်ယယ်. မယ်လောလ်ဝီယံ. ပေဒ်တီသ်ကြဲယံ. ထွဲဒ်ဟဒ် ထံတ်ဝဲလံယံ.

စံတယ်သဒ်. ဟာကေယ်တုယ်စဒ်ဝဲ. ပွယ်တဲပျဒ်သီထ်ညာဘွံနေတ်ဒးဒ်တသ် ဆိုမိုတ်. ကကေယ်ကောဒ်ကဒါအမာ. ခါကရံခံတ်လုယ်ပျလ်ထွဲဝဲ. ချဲဒ်နေဘွံ. ဒေဒ်ကဟာကေယ်ကဒါ. ဃေကညာတဲဝဲအမျိုမျိုနသ်ကေ. (ပဋ္ဌာစာရီ) ခံတတုသ် လောလ်. လဲယံပျလ်ဝဲထွဲဘတ်ထွဲဘတ်. ဖဲဒတ်ဝဲတုယ်တသ်လံသ်တလိုတ်. ကအိုတ် ဖွဲတ်ဖို. ဟုံဒ်ဆာထံတ်ဝဲ. (ပဋ္ဌာစာရီ) နေတ်. ဝတ်နုလ်လုံ. တသ်တပှောလ်ဖံ လလ်တဖိုသ်.

အဲတ်ဝယ်ဇုံ.

ယဲကအိုတ်ဖွဲတ်ဖို. ဟုံဒ်ဒိုဟိုဒ်သဒ်လီ. တဲဝီယံ. မိနုယ်အံထံ. ကနုယ်ဘွေဒ် သဒ်ဒွေဒ်ဒွေပေယ်ပါဒိုတ်. အိုတ်ဖွဲတ်လံယံဝဲ. ဖိုခွါတဂယ်လံယံ. အိုတ်ဖွဲတ်ဖို ဝီယံဘွံအဲတ်ဝယ်ဇုံ.

ကအိုတ်ဖွဲတ်ဖိုဝ်သ်. ကေယ်မိုသ်ပသ်ဟိတ်. ပလံသ်ထွဲဒ်ဟဒ်ထံတ်ဝဲမေသ်
လံယ်. ခါအီယ်. အိုတ်ဖွဲတ်ဖိုဝ်သ်လီ. တဲဝဲကွဲထံတ်အဝယ်. ဟာကေယ်ကဒါဝဲလုံ.
နံသ်စသ်သေတ်အိုတ်လံသ်နေတ်လံယ်.

ကယ်ဆိမိုတ်လဲယ်တပုယ်မူခိုတ်လုယ်ဂဲယ်စုယ်

ဖိုခါခိုတ်ထံတ်ဘွံ. ဃုမယ်သဒ် (ပဋ္ဌာစာရီ) နံတ်ဘတ်သဒ်ဒေါဒ်. အလာ
ဘတ်နီယ်သံဘိုဒ်ထံတ်. ဃေကညာတဲဝဲ. စံတသ်သဒ်မံယ်. ခွေဒ်တနေသ်ဃို.
ပုထံတ်ဖိုလုံခူးဃီဝီယ်. ဒေဒ်လုံညာအတးဟဒ်ထွဲဒ်ဝဲဒတ်. အဝယ်ဟဲလုယ်ပျလ်
ခွဲဒ်ကေယ်ကွဲကဒါ (ပဋ္ဌာစာရီ) တကေယ်. ညေဝဲယ်တခံခံ. လဲယ်ညံတစဲဒ်စဲဒ်
တုယ်လုံမုသ်ဟာနေသ်ဘွံ. မူခိုတ်စုယ်ဖဒ်ခိုတ်. ကလီယ်မုသ်ဟဲ. လံသဲလံဝသ်
ဒေဒ်မုသ်. ဖွဲဒ်လံယ်ခြဲဒ်ခြဲ. လုံတသ်ခေဒ်ကွာ. လံဝသ်ဒေဒ်ဖွာ. ခါလဲယ်တစဲဒ်
စဲဒ် (ပဋ္ဌာစာရီ) ကအိုတ်ဖွဲတ်ဖို. ဟုံဒ်ဆာထံတ်ဝဲ.

အဲတ်ဝယ်ဇုံ.

ယဝဲကအိုတ်ဖွဲတ်ဖို. ဟုံဒ်ဆာခိုတ်ဝဲရဒ်မဒ်လံယ်. ကံယ်ယဲတကဲလးယ်. လုံ
တသ်လံသ်သူစောဒ်ဟဒ်ဃုကွသ်ဒေါဒ်မံတ်လံယ်သဒ်ကညံယ်ကံယ်တကဲ. ဃေ
ကညာတဲဖွာထံတ်ဝဲလံယ်.

စံတယ်သဒ်ဂုသ်အေတ်သီလီ

စံတယ်သဒ်နေတ်.

လုံဟဲပတ်စုလိုယ်. ဒးဒ်ဃဲလ်ဖို. ဃိုကွသ်ဟဒ်ဃုကလးသ်ဝဲ. လေအီယ်လေ
ဘဒ်. လုံဘူးတ်ခိုတ်မဲထံသ်. တသ်တပှောလ်ထီတ်ဝဲဒေါဒ်. ကွံပွဲရဲဝဲ. ဖဲခါနေတ်.
အိုတ်လုံဘူးတ်ပူယ်. ဂုသ်တဘိုထွဲဒ်ထံတ်ဖွဲဒ်ဝဲ. စံတယ်သဒ်ဒံတဂယ်. ဂုသ်စုတ်
ထံတ်. ထံတ်လုံဒ်ထံတ်လာ. လံသ်ဃီသ်ထေဒ်ဒီ. သီဝဲတဘွံဃံလံယ်.

ခိုတ်မဒ်ညံနံဘတ်ပွတ်နဒ်

(ပဋ္ဌာစာရီ) နေတ်.

လုံကလီယ်အူခိုတ်. မူခိုတ်ထီကွာ. ဘတ်တူသ်ကံယ်. ဖွဲတ်နဒ်ပေယ်ပါ. ခေါဒ်
ကွသ်လသ်ဝဲ. ဝယ်ဟာကေယ်ကွဲခါ. လုံတသ်ခေဒ်ကွာခိုတ်. အိုတ်ဖွဲတ်ဒေါဒ်ဝဲ.
ဖိုခါတဂယ်လံယ်.

ဖွတ်နုသ်အံတ်နုသ်မေသ်ဝဲ. ဖိုခိဂယ်နေတ်. ကလီယ်အူဒိုတ်. မူခိုတ်ဃိုဒ်ဒေါဒ်. တနောဒ်ထဒ်ထဒ်. တသ်ဝိုယ်သဒ်ရဒ်. ကောဒ်ဖွဒ်ပသူထံတ်. ဟံတ်ဝဲဒတ်ပြဒ်လံယ် (ပဋ္ဌာစာရီ) နေတ်.

ဖိုခွါခိဂယ်. ပလ်လုံသဒ်နာဖံလလ်. စုခံတ်လွီသ်ပယ်. ထောဒ်ကြသ်လံယ် သဒ်. ဖွတ်နဒ်ပေယ်ပါဒတ်. ဘတ်အိုတ်ဝဲသံတနယ်ကူးယ်လံယ်. ဒံတဂယ်ဒေဒ် သွိုတ်တအိုတ်လးယ်. လံယ်ဝါဝဲရဒ်မယ်သဒ်လံယ်.

မုသ်ဝါထံတ်ဘွံ.

(ပဋ္ဌာစာရီ) နေတ်.

ဂံယ်ကေလေဖို အဒိုတသ်ညတ်. ဖိုသတ်ဆေဒ်ဖို. စောလ်ဖေါဒ်ဟုထံတ်ဝဲ. ဖိုခွါဒိုတ်. မူယ်ထံတ်စုဝီယ်. လုံမုသ်နယ်ခံ. စံတယ်သဒ်လဲယ်ကွဲ. ပညြိုတ်ဝဲလူယ် ပျလ်ထွဲလံယ်.

လဲယ်ဝဲတပနလ်ဖို. ကွသ်ဖိုလုံဘူးတ်ဒိုတ်. အိုတ်ကူးယ်လံယ်သဒ်အုတ်လုံဒ် ထံတ်လာ. ဖွာရှိုတ်ဒံကွဲ. စံတယ်သဒ်အဖိုတ်ထီတ်ဝဲဒတ်လံယ်. ယအဲတ်ဝယ်အီယ်. မေသ်လုံယဃိုကွဲဘိုတ်ယံဒတ်ဘတ်သီဝဲလံယ်. ဟံတ်ကဒိုဒ်ဝဲ. တုယ်လုံအဘွဲ. ကွဲထံတ်ဖိုခွါဒိုတ်. ဘိုတ်စောလ်ဖိုဆေဒ်. ဃေဒ်ဃေဒ်သဒ်ခီ. ကန္နီကဘွဒ်. လဲယ်ဝဲဒတ်လံယ်.

မိုဆေဒ်လေလ်ခောလ်ပိုခိုတ်လံယ်ထွီ

သံတနယ်ကူးယ်. မူခိုတ်စုယ်ဃိုဒ်ဝဲဃို. တုယ်ခံတ်လေသ်ခိုတ်. ယံသ်ဒေကီသ် လသ်. သဒ်ပံယ်ထောဒ်. ဖွောဒ်ကလိုယွယ်လံယ်ဝဲအစိတ်ရဒ်ဝတီယ်. ထီကျိုနီယ် ဖွတ်တနဒ်ရဒ်. မုတ်တနဒ်ဒံဖိုမုတ်. တုယ်ဝဲလံယ်.

တသ်စေဒ်ကူတအိုတ်ဝဲဃို. ဒးဒ်ဖိုခိဂယ်နေတ်. ထီကျိုကဖျိုတသေဝဲဒေဒ်လံယ် ဖိုခွါဒိုတ်. အိုတ်ပလ်တံသ်ဝီယ်. ဖိုခွါဆေဒ်လဲဒ်အူပထမဒ်. လဲယ်ရှုးဝဲလုံထီဝသ်လံယ်.

တုယ်လုံဝလ်ဘွံ. ဒါလံယ်သေတ်လတ်အူ. ဖုတ်မီနယ်ဝဲဖိုဆေဒ်နေတ်လံယ် အိုတ်တံသ်ဖိုခွါဒိုတ်. ကလဲယ်ကီခံလံယ်ဝဲထီလံယ်.

တသီတ်ညာတသ်. ဖိုသတ်ဆေဒ်ဖို. ပလ်တံသ်ဃလ်ဝဲစေဒ်တချဒ်ဃို.

ကွသ်ဖိုကွသ်ဖို. ခံဝဲထီကျို. တုယ်ထီခးတ်သဒ်. လေလ်မိုသ်ဃဒ်တဘေတ်နေတ်. လုံသေတ်လတ်အူခိုတ်. ဖုတ်မီနယ်သဒ်. ဖိုသတ်ဂံယ်ကေလေဖို. ဆိုမိုတ်ဝဲလုံ

တသ်ညတ်ကိုတ်လိုတ်. လံယ်ဘူးတ်နေ. ခံတ်မေတ်ဝလ်စောလ်ယူယ်ဝဲလံယ်
ထိုလံယ်သဒ်ပလ် (ပဋ္ဌာစာရီ) နေတ်.

ကစောလ်ဖိုသတ်.

လေလ်မိုသ်ဃဒ်ဟဲလံယ်ထိတ်ဘတ်ဝဲဘုံ.

ဒဲစုမယ်သံတ်. မျဲဒ်ထံတ်ဃာဝဲ. ဟေဟေရွေရွေ. တေဒိုတ်ကလုသ်.

နံစိတ်ဝဲလံယ်.

လုံထီခးတ်သဒ်. ကောဒ်ဃာဝဲသေတ်. ယီယ်ဝဲမေသ်ဃို.

လေလ်မိုသ်ဃဒ်တနသ်ဟူဝဲ. ဟဲယူယ်လံယ်.ဘူးတ်စောလ်ထံတ်ဖိုသတ်
ယူယ်ဟဒ်ထံတ်ဝဲ. လုံမူဒ်လံယ်.

အိုတ်ထီဝသ်ဖိုခွါဒိုတ်ခံ.

အမိုနံလေလ်မိုသ်ဃဒ်. သဒ်ဆိုမိုတ်လုံ. အမိုကောဒ်ဖို. တဖိုဟဲလံယ်.
လံယ်ထီပတ်ဃုံလ်ဝဲလုံ. ထီဃုသ်ထီမ္မိကွာနေတ်လံယ်. နေတ်မံယ် (ပဋ္ဌာစာရီ).

ဖိုဆေဒ်လေလ်စောလ်ဝဲ. ဖိုခွါဒိုတ်လံယ်အံဒ်လုံထီကွာနေတ်.

(ပဋ္ဌာစာရီ) ခံ.

ယဖိုဆေဒ်. လေလ်စောလ်ဝဲလီ. ယဖိုဒိုတ်ဇံယ်. လံယ်အံဒ်လုံထီ. ယဝယ်
ဇံတ်ဒးဒ်. ဂုသ်အေတ်သီလီ.

တသ်ကိုသ်ဖွံတ်နဒ်တကွဒ်. သဒ်ကဒ်ထံတ်ဟံတ်. ခံလံယ်ထီကျိ.

လုံသယ်ဂူတ္ထိဒ်ကံသ်ကွဲအတး.တအးတခေဒ်. စေဒ်ပျဲဂိုနဲဟဲဝဲဒတ်လံယ်.

တသ်ကိုသ်ပံခိုတ် . ထံပိုတ်ကထးသဒ်

(ပဋ္ဌာစာရီ) နေတ်.

ဟာကေယ်ဝဲတဂယ်ပွယ်. တိုကံတ်ဒးဒ်ပွယ်ဟဲလုံ. သယ်ဂူတ္ထိဒ်တဂယ်ကံတ်
စဒ်ကွသ်ဝဲလံယ်.

ပါဇံ.

မေသ်နအိုတ်ဝဲဖဲလဲတ်.

ဖိုမုတ်ဇံ.

ယအိုတ်လုံသယ်ဂူတ္ထိဒ်ကံသ်ပူယ်မေသ်လံယ်.

ပါဇံ.

မေမေသံဝေ. နအိုတ်သယ်ဂူတ္တိဒ်မံယံ. လုံသယ်ဂူတ္တိဒ်ကံသ်ပူယံ.

အိုတ်ကွဲဝဲအိယံ. မိယံလုံသဲထီဝဲနေတ်. မေသ်နသိတ်ညာဘတ်ဇေယံပါဇံ.

ဖိုမုတ်ဇံ.

ယယ်နေတ်.

မေသံဝဲသဲထီနေတ်. သိတ်ညာဝဲကစံဒ်မံယံ. သိတ်ညာနသ်ကေ. မေတသ်
ဂေသ်တကွဒ်. တမိုတ်တဲသဒ်. စဒ်ကွသ်လုံတသ်ဂေသ်အဂယ်မံယံဖိုမုတ်ဇံ.

ပါဇံ. မေသ်ယယ်နေတ်.

တသ်ဂေသ်လုံအဂယ်. ဘတ်စဒ်ကေဒ်စဒ်တအိုတ်ဝဲမံယံ. မေသံဝဲသဲထီဂေသ်
လံယံမိုတ်စဒ်သဒ်မံယံ.

ဖိုမုတ်ဇံ. တသ်ဂေသ်တကွဒ်တမိုတ်တဲသဒ်. ကညာဝဲနသ်ကေတနေသ်ဃို.
ဖိုမုတ်မိုတ်သိတ်ညာသဒ်. ဆယ်တဒ်လိုတ်ဒိုတ်အိုတ်နေတ်မံယံ. ယကဘတ်တဲ
ပျဒ်ဝဲလံယံ.

လုံမုသ်နယ်မူခိုတ်စူယံဖဒ်ဒိုတ်နေတ်. မေသ်ဖိုမုတ်သိတ်ညာဝဲဇံယံ.

သိတ်ညာဝဲမံယံ. ပါဇံ.

မေသ်ယနံသ်စသ်ကိုယ်တဲယံ. မူခိုတ်စူယံထီ. ကလီယံအူကွာ. ပေယံပါရဒ်
ဒိုတ်မဒ်. တသ်ဖွတ်နဒ်တုယံဘတ်ဝဲမံယံ. တသ်ဖွတ်နဒ်ဂေသ်ကျိယံမယ်သဒ်.
လုံခီမဒ်ကတဲလံယံပျဒ်.

ခါအိယံတဲပျဒ်ယယ်လုံ. သဲထီကဲသဒ်ဂေသ်ကျိယံမံယံပါဇံ.

ဖိုမုတ်ဇံ.

လုံတလးကွေလ်ဝဲမုသ်ဟာတနယ်ခါနေတ်.

ကလီယံဒိုတ်ဖိုသဒ်ဃို. သဲထီဟိတ်လံယံပုံသ်ဝဲလံယံ. သဲထီဒ်မာဝယ်ဒးဒ်အဖိုခွါ
သုဝဲသးဂယ်. ဟိတ်လံယံပုံသ်ကျိယံသိဘတ်လံယံ.

ဖိုမုတ်ဇံ.

နကွသ်ဖိုမံယံ.

ကထိတ်ဝဲမေတ်အူခုတ်ဖှာ. မေသံဝဲမေတ်အူခုတ်ဖှညာ.

မေသ်ဒေဒ်ပွယ်သးဂယ်ဖိုတ်. ကုသ်ဃိုစံမေတ်ဝဲခုတ်ထံတ်လံယံမေတ်အူခုတ်
မဒ်တလံယံပေလ်ဒေဒ်ဝဲမံယံဖိုမုတ်ဇံ.

(ပဋ္ဌာစာရီ) ဘတ်ပျသ်ဝဲလိ

(ပဋ္ဌာစာရီ) နေတ်.

မေသ်ဝဲပေါလ်ခွါတဲပျဒ်ဟူဘတ်ဝဲဘုံ.

ကောလ်ပူယ်အံကဘံတမုံမယ်သဒ်. လုံလိုယ်ကူနီတ်လံယ်လိုလ်မဒ်သဒ်တနံတ်
ဖံတ်ဝဲလးယ်. ဘံတ်ဒေဒ်ဝဲ. (ပဋ္ဌာစာရီ) သဒ်ဘိုဖိုနေတ်.

မေသ်ဝဲ. ဖိုတသ်ကိုသ်. ဝယ်တသ်ကိုသ်. မိုသ်ပသ်ပုသ်တသ်ကိုသ်သေတ်.
တသ်ကိုသ်ဖဲခိုတ်. ထံဖိုတ်ကထးသဒ်. တူသ်ကံယ်တကဲ. တဒီဟဒ်ဂံယ်ပျသ်ညံ
ဝဲဒတ်လံယ်.

ဖိုဆေဒ်လေလ်စောလ်. ဖိုဒိုတ်လံယ်ထွီ. ပွသ်ကွာဝယ်သီး အိုတ်တေသ်မိုသ်ပသ်
ပုသ်သေတ်ဖုမံယ်ဟီတ်လံယ်ပုံသ်သီလီ. သးဂယ်ကုသ်ဃို. ထီတ်ဖိုဝဲဃို. မုတ်မးဒ်
ဖိုတိုကေယ်. မေသ်သဒ်ဘတ်ဒို. တိုကံတ်ဟံတ်ဒေါဒ်. မိုသ်ဖွီစသ်တး. လုံဘေတ်
ဆေဒးခးသဒ်တကဲစိတ်ဝဲဒတ်လံယ်. ကညံဖုညာထီတ်ဘတ်ဝဲ. ဘေတ်ဆေဒး
(ပဋ္ဌာစာရီ) နေတ်.

ဟဲတ်...တသ်ပျသ်မုတ်. တသ်ပျသ်မုတ်. ဒးဒ်ဟံတ်ခိုတ်ကိုတ်လိုတ်. လးသ်
ဒေါဒ်မေသ်ဒတ်. တိုခိုတ်သတ်ဃီ. ကွေလ်ဖွီဝဲဒတ်လံယ်.

တူယ်ဝဲလုံကစသ်ယွယ်အိုတ်လိ

ဖဲတသ်တနီယ်. ကစသ်ယွယ်နေတ်. မေသ်ဝဲစေယ်တဂိုယ်ဖျသ်ပူယ်.

(ဘိက္ခု. ဘိက္ခုနီ. ဥပသကာ. ဥပသိကီ) မေသ်ဝဲပရေဒ်သဒ်လွီသ်ပါကွာ.
ဆိတ်နံယ်ဂေယ်ဝါ. ဟောစွာဝဲတရာလံယ်.

ဖဲနေတ်ခါ. ဟောတရာကွာဟဲဝဲလိုယ်လိုယ်. ကဗယ်တကလံသ်တံသ်ပူယ်ခါ.
ဖျေဒ်ကျေဒ်ပလ်. ပယ်ရမီယ်ဝီယ်. ဆူတံလးပွဲယ်ပလ်. တသ်ပျသ်မုတ်. (ပဋ္ဌာ
စာရီ) နေတ်.

ဟောတရာခါစွာထီတ်ဖိုဝဲလံယ်.

အတေဒ်ပျေဒ်ယဒ်တခဲဒ် (ပဋ္ဌာစာရီ) လုံညာဆွဒ်တံ

လုံတလးဝဲ. ကဗယ်တကလံသ်ပူယ်. ပဒူမိတ္တိယ်ရဒ်. ကစသ်ယွယ်စုပူယ်ခါ
နေတ်မေသ်လံယ်.

ပဒူမိတ္တိယ်ရဒ်. ကစသ်ယွယ်နေတ်.

(ဘိက္ခုနီထေရီမ) တပါလုံဝိဒ်နီကွာဟေတ်ဖှာဝဲ (ဧတဒဂ်) လံသ်လဒ်ခါ.
ထိတ်ဘတ်ဝဲမုတ်ဖိုတဂယ်နေတ်.

ကစသ်ပွဲသ်မုတ်နသ်ကေ.

ဒေဒ်ဝဲယွယ်ကစသ်ဒိုတ်အိုတ်. တဆူယ်ဆူယ်စုပူယ်ခါဒေါဒ်. ဆံယ်ဝိဒ်နီသံ
မုတ်သေတ်ကွာ. အထိုဒ်မျဒ်မေသ်ဝဲ (ဧတဒဂ်) လံသ်လဒ်နေသ်လသ်ကေယ်
ကစသ်ဇုံ. မယ်ဝဲဘူတ်ဘာဝိယ်ဆူတံပတ္တနယ်ပျူဒ်ဃလ်ဝဲလံယ်.

ပဒူမိတ္တိယ်ရဒ်. ကစသ်ယွယ်နေတ်.

ဒးဒ် (အနာဂတံသ) ပံညာစံတ်ထိကွသ်လံယ်. မေသ်ကလးပွဲယ်သီတ်ညာ
ထိတ်ဖှာလံယ်ဝဲ. လုံခီဘုံ. မေတုယ်ဝဲလုံ. ကောတမဒ်ကစသ်ယွယ်. သယ်သနယ်
ပူယ်ခါ. မေသ်ဝဲအူပဒ်သီကယ်မုတ်အီယ်မီယ်လုံ (ပဋ္ဌာစာရီ) ဝိဒ်နီဆံယ်သံမုတ်
သေတ်ကွာ. အထိုဒ်မျဒ်ဒိုတ်ထံ (ဧတဒဂ်) လံသ်လဒ်ကစသ်ကဲထံတ်ဘတ်ဝဲလံယ်
ပျယ်တေဒ်တသ်တဲဟေတ်ပလ်ဝဲလံယ်.

ဗျိဒ်ခိုဒ်ပယ်ကဲသဒ်အဆဲဒ် (ပဋ္ဌာစာရီ) တုယ်ကစသ်ယွယ်အိုတ်

ကစသ်ယွယ်နေတ်. မေသ်ဝဲဟောတရာခါ. ထိတ်စိုဝဲဟဲလုံအယီယ်.

(ပဋ္ဌာစာရီ) တသ်ပျုသ်မုတ်နေတ်.

မေသ်ဝဲတကတ်မုတ်အီယ်.

မေလွဲလုံယယ်. အဂယ်အာကိုဒိုတနေလ်သဒ်. တအိုတ်ဝဲလးယ်.

မေသ်ဝဲတကတ်မုတ်နေတ်. မေကွဲအဂယ်တလဲယ်ဘတ်ဝဲ. ဘတ်ဟဲဖဲယအိုတ်
လိုယ်လိုယ်လံယ်. ဒးဒ်မဟယ်ကရူနယ်ထေဒ်ထယ်ဝဲလံယ်.

(ပဋ္ဌာစာရီ) ဟဲလိုယ်လိုယ်ဒးဒ်ကစသ်ယွယ်. ကမူးသ်သေတ်ထိတ်ဝဲဘုံ.
တသ်ပျုသ်မုတ်. ပွဲဟဲလေအီယ်တဂေယ်. ကြံတာတဲဝဲလံယ်.

ကစသ်ယွယ်ခံ.

ကြံတာတဂေယ်ဟဲဒတ်ဝဲမံယ်တဲဝဲလံယ်.

(ပဋ္ဌာစာရီ) ဟဲတုယ်တယီယ်တဘိုဒ်ဘွဲ.

ဖိုအဲတ်မုတ်ဇံ.

နံတ်လံယ်ကေယ်သဒ်ဇံယ်တဲဝဲ.

(ပဋ္ဌာစာရီ) နေတ်.

မေသ်ဒးဒ်ကစသ်ယွယ်. အယ်နူပေါလ်တကိုယို. နံတ်လံယ်သဒ်ဝီယ်.

နံသ်စသ်လှိုယ်ကူကယ်တအိုတ်. သိတ်ညာလံယ်သဒ်. မဲလ်ရှုဒ်ဆိတ်နံယ်
တစံယ်ခံတ်အိုတ်ဘးဝဲသဒ်လံယ်.

ပေါလ်ခွါတဂယ်.

ကွေလ်ဖိုနေဝဲတသ်ကယ်တဘေတ်လံယ်.

(ပဋ္ဌာစာရီ) ဟီနေကူထံတ်ဝီယ်. လဲယ်သုဒ်ဘိုဒ်ကြသ်လံယ်သဒ်လုံကစသ်
ယွယ်ခံတ်ထေဒ်. ယိုယ်သေယ်ဘာလံယ်ဝီယ်လံယ်သဒ်ကညံယ်ပတီရှုဒ်ထံတ်
ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ဇံ.

ယွယ်ကစသ်နေတ်.

မေသ်တသ်ဖွတ်တနဒ်. ကစသ်ပွဲသ်မုတ်ယယ်. အာကိုဒိုတနေသ်သဒ်ဂံသ်
ကဲထံတ်ကေယ်မံယ်ကစသ်.

ကစသ်ပွဲသ်နေတ်.

ကဲသဒ်ထီဆဒ်ကောဒ်မီယ်. ကပတီရှုဒ်ပျဒ်. ဒးဒ်နသ်ကုဒီပယ်. ထီဆဒ်ပသ်
ဒေါဒ်ကနတ်ဇံယ်မံယ်ကစသ်ဇံ.

ကစသ်ပွဲသ်မုတ်.

ဖိုဆေဒ်လေလ်စောလ်ဝဲဒတ်လီ.

ဖိုခွါဒိုတ်လံယ်ထွီထီကွာလီ.

လုံပွသ်ကွာနေတ်ဝယ်ဂုသ်အေတ်သီလီ.

မိုသ်ပသ်ပုသ်ဟိတ်လံယ်ပုံသ်. ဘတ်သီသးဂယ်တပူယ်ဃံ.

ပွယ်ကုသ်ဃိုစံမေတ်ဝီယ်လီ.

ကစသ်ဒိုတ်နေတ်.

ဒေဒိသောဒိတသ်ကိုသ်ဂံယံ. ဒိုကပွယ်ဘတ်တူသ်ကံယံ. မုတ်တနဒိကစသ်
ပွဲသ်အာကိုဒိုတနေလ်သဒိဂံသ်. ကဲထံတ်ကေယံဇံယံ.

ပတီရုံဒ်ပျဒ်ယိုယ်သေယံဘာလံယံကညာဝဲလံယံကစသ်.

အာနံတ်ဝဲထိပံတ်လဲတ်မဲလ်ထီပူညာ

ကစသ်ယွယ်နေတ်.

ဟူဘတ်ဝဲမုတ်တနဒ် (ပဋ္ဌာစာရီ) ပတီရုံဒ်ပျဒ်ထံတ်ဝီယံဘုံ.

ဖိုအဲတ်မုတ် (ပဋ္ဌာစာရီ) ဇံ.

ဘတ်ကိုသ်လးယံတဂေယံမံယံ.

စံဒ်ရုံဒ်အာကို. ဒိုတနေလ်သဒ်. ယယံကစသ်အိုတ်. နဟဲတုယံဝဲလီ.

ဖိုအဲတ်မုတ် (ပဋ္ဌာစာရီ) ဇံ.

နဲဖိုအဲတ်မုတ်. မဲတဃတ်အီယံ.

ဖိုဆေဒ်လေလ်စောလ်. ဖိုဒိုတ်လံယံထွီ. ဝယ်သီ. မိုသ်ပသ်ပုသ်ဟီတ်လံယံ
ပုံသ်သီယို. နံသ်စသ်မဒ်ဖဲတ်ဂးသ်သဒ်တကဲ. ဘတ်ကိုသ်ဂံယံဝဲ. (သောကပရိဒေဝ)
မေတ်အူကဲယံထံတ်ဘတ်သောဒ်. ဖိုယံဃတ်အာမဒ်. သယံသယံပူယံကွာ. ဖိုခွါ
စဒ်ထံတ်သီဝဲ. ဘတ်ဟံတ်ထွဲဝဲ. နမဲလ်ထီနေတ်. အာနံတ်နေဝဲ. ပံတ်လဲတ်လွီသ်
ဘေတ်. ထီမဒ်တကဒ်ဒေဒ်လံယံ. လုံဖဲလလ်မေဒ်တေ ယံသနယံတံယံဟောစွာ
ဝဲဒတ်လံယံ.

စတုသု သမုဒ္ဒေသု ဇလံ ပရိတ္တကံ ၊

တတော ဗဟံ အဿု ဇလံ အနပ္ပကံ ။

ဒုက္ခေန ဖုဋ္ဌဿ နရဿ သောစနာ ၊

ကိံကရဏာ အပ္ပတုဝံ ပမဇ္ဇသိ ။

အခံလုံပကညံ ... ဖိုအဲတ်မုတ် (ပဋ္ဌာစာရီ) ဇံ. အိုတ်ဝဲပံတ်လဲတ်. လွီသ်
ဘေတ်ပူယံထီနေတ်မေသ်ရှယ်ဝဲဒေဒ်. တိုကံတ်ဖွတ်တနဒ်
ပွယ်စုညာ. ကိုသ်ဂံယံသဒ်ကဒ်ဟဲကဲထံတ်သဒ်. မဲလ်ထီ
စုညာနေတ်. မေသ်အာနံတ်ဝဲပံတ်လဲတ်လွီသ်ဘေတ်ထီ
နေတ်မေသ်ဒေဒ်လံယံ. ဖိုအဲတ်မုတ် (ပဋ္ဌာစာရီ) ဇံ. ဘတ်
မဒုနဿာပေယံနံတ်ဝဲသဒ်လဲတ်.

ဒေဒ်နေတ်မံယ်. ကစသ်ယွယ်နေတ်. မေသ်ဝဲ (အနမတဂ္ဂဒေသနာတော်)
ဟောဖှာဝဲနေတ်မံယ်လုံ(ပဋ္ဌာစာရီ)သဒ်ဒွဲအိုတ်ဝဲတသ်ကိုသ်ဂံယ်တကွဒ်. လံယ်ရှယ်
ကိုညယ်ဝဲဒတ်လံယ်.

ပျသ်ဘှာဝဲသောတယ်ပယ်တိယ်လိ

(ပဋ္ဌာစာရီ) နေတ်.

တသ်ကိုသ်ဂံယ်လံယ်ရှယ်ကိုညသ်သိတ်ညာဝီယ်ဘုံ.

မေသ်ကစသ်ယွယ်ခံ.

ဖိုအဲတ်မုတ် (ပဋ္ဌာစာရီ) ခုံ.

ဖိုခွါဖိုမုတ်စဒ်ထံတ်တကွဒ်နေတ်. လုံသီကေယ်တလးဝဲပွယ်ဖုညာ. အာကို
ဒိုတနလေသဒ်တကဲထံတ်ဝဲ. ဖိုခွါဖိုမုတ်အိုတ်ဖှာ. ထီမဒ်လီမေသ်နသ်ကေ. အာကို
ဒိုတနလေသဒ်ဂံသ်တမေသ်ဝဲမံယ်. ပံညာအိုတ်ဝဲပွယ်နေတ်. အကျေဒ်သီဒ်လဒ်
မယ်စံရှိဝဲဝီယ်. နံသ်စသ်တုယ်နေတ်ဗယ်ဂံသ်. ကွဲနေတ်လံယ်. ရဲသ်ကွဲယ်ကတံယ်
ကြးဒ်ဂုယ်လံယ်အာထိုဒ်ဝဲလံယ်. ဟောဖှာလံယ်ဘတ်သဒ်နေဝဲဃို. လုံဖဲလလ်
မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

၁။ နသန္တိ ပုတ္တ တာ ဣာယ၊

နဝိတာ နာဝိ ဗန္ဓဝါ။

အန္တ ကေနာဝိ ပန္နဿ၊

နတ္ထိ ဉာတိသု တာဏတာ။

အခံလုံပကညံ ... ဖိုအဲတ်မုတ် (ပဋ္ဌာစာရီ) ခုံ ဖိုခွါဖိုမုတ်တကွဒ်နေတ်အာကို
ဒိုတနလေသဒ်ဂံသ်တမေသ်ဝဲမံယ်. ဆွေယ်မျိုသေတ်နသ်
ကေတမေသ်အာကို. ဒိုတနလေသဒ်သေ. သီပယ်မယ်ဒးတ်
ဘတ်ကံယ်ဘိုဒ်ကသီဝဲပွယ်ဖုညာ. ဆွေယ်မျိုသေတ်နသ်ကေ.
ဒိုတနလေသဒ်အာကိုဂံသ်တသေဝဲလံယ်.

၂။ တေ မတ္ထ ဝသံ ဥတွာ၊

ပဏ္ဍိတောသီလသံဂုတော။

နိဗ္ဗာန ဂမနံ မဂ္ဂံ၊

ဝိပ္ဗ မေဝ ဝိသောဓယေ။

အခံလုံပကညံ ... တရာဂေသ်ကျိယံ. သီတိညာသေဝီယံ. ပံညာအိုတ်ဝဲပွယ်
 နေတ်ဖံတ်ဂးသ်ဝဲသဒ်ဒးဒ်သီဒ်လဒ်. တုယ်နေတ်ဗယ်ခယ်
 ကွဲဖွဲတ်ခွေဂုယ်လံယ်အာထိုဒ်ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. (ပဋ္ဌာစာရီ) နေတ်. သောကဒ်
 လံယ်မသ် (သောတာပတ္တိဖိုလ်) တိယ်ကေယ်ဝဲလံယ်. လုံပွယ်အာဂယ်ဖုညာ
 သေတ်နသ်ကေ. (သောတာပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

ကဲသဒ်နီဒ်ကို ကဲထံတ်ဝဲ (ပဋိသမ္ဘိဒါပတ္တရဟန္တာ)

(ပဋ္ဌာစာရီ) နေတ်သောတယ်ပယ်တိယ်ဝီယံဘွံ. ဃေကဲနဲသ်သံလုံကစသ်
 ယွယ်အိုတ်လံယ်.

ပုသ်လံယ်နေဝဲလုံ (ဘိက္ခုနီမ) သေတ်အိုတ်ဒုံဒ်ကဲဝဲနဲသ်သံလံယ်. (ပဋ္ဌာစာရီ
 ဘိက္ခုနီမ) နေတ်တနီယ်မုသ်ဒေါဒ်. ဒးဒ်ထံတ်ထီလုံဒးဒ်နုသ်. ကသေခံတ်ဂံသ်.
 လူလံယ်ဝဲသဒ်. လဲဒ်အူပထမဒ်လူဝဲထီနေတ်. လုံညာလူဝဲထီထဲဒ်. လံယ်ယွယ်
 ယီယံဝဲဝီယံ. တဲလ်သေဒ်ဝဲလံယ်. (ပဋ္ဌာစာရီ) နေတ်.

မေသ်ယွယ်လံယ်ထီဟီဝဲဒးဒ်အယ်ယိုယ်ဝီယံ. အယွယ်သးပါဒ်တ်ဖဒ်ခွဲချာဝဲ
 ယယ်နေတ်.

မေသ်လဲဒ်အူလူဝဲထီအဒိုသောဒ်. မေသ်သတ္တဝယ်တကွဒ်မယ်သဒ်ဖဲပထမဒ်
 အယွယ်နေတ်သီဝဲဒတ်လံယ်.

ဒူတီယဒ်လူဝဲထီအဒိုသောဒ်. မေသ်သတ္တဝယ်တကွဒ်. ဒူတီယဒ်အယွယ်နေတ်
 သီဝဲဒတ်လံယ်. တာတီယဒ်လူဝဲထီအဒိုသောဒ်. မေသ်သတ္တဝယ်တကွဒ်. တာတီ
 ယဒ်အယွယ် (ပစ္ဆိမအရူယ်) ပူယ်ဖွဲဒ်တနေသ်မေသ်ဘတ်သီလံယ်. ဟိဆေယ်ချေယ်
 စံတ်ထီ ဘတ်ဝဲလံယ်.

ကစသ်ယွယ်နေတ်.

အိုတ်လုံ (ဂန္ဓကုဋ်တိုက်) ပူယ်သီတ်ညာဝဲ.

(ပဋ္ဌာစာရီဘိက္ခုနီမ) စံတ်ထီဆေယ်ချေယ်လံယ်သဒ်နေတ်. မယ်ဖွာကပြုသ်
 ယံယ်ချီယံဝီယံ. ပုသ်လံယ်ဝဲလုံ (ပဋ္ဌာစာရီ) မဲလ်ညာဆးထးတ်ဖွာဝဲသောဒ်မယ်ဝဲ.

ဖိုအဲတ်မုတ် (ပဋ္ဌာစာရီ) ဇံ.

မေသ်ဒေဒ်ဝဲအချေအယယ်အိယ်မံယ်. ခယ်တယ်ယဲသ်ပါ. ကဲထံတ်ဟဒ်ဂံယ်
တစံတ်ထီကွသ်လံယ်ဝဲပွယ်နေတ်. မေသ်အနီတ်တကယယ်. သဒ်ဘိုထံကးဘတ်
ဝဲထဲဒ်. မေသ်ဝဲခယ်တယ်ယဲသ်ပါကဲထံတ်ဟဒ်ဂံယ်. စံတ်ထီကွသ်လံယ်ဝဲပွယ်
တံနီယ်တသံကးဝဲနသ်ကေ. မျေဒ်မျေဒ်ဒေဒ်ဝဲလံယ်တဲဝီယ်. လုံဖဲလလ်မေဒ်တေယ်
သနယ်တံယ်ဟောဖှာဝဲလံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ယောဝ ဝဿ သတံ ဇီဝေ၊

အပဿံ ဥဒယ ဗ္ဗယံ။

ကောဟံ ဇီဝိတံ သေယျော၊

ပဿတော ဥဒယ ဗ္ဗယံ ။

အခဲလုံပကညံ ... ရုံလ်သဒ်ခယ်တယ်သေတ်. ကဲထံတ်ဟဒ်ဂံယ်. တသီကွသ်
လံယ်ဝဲ. ကးဘတ်အနီတ်တကယယ်ထဲဒ်. ရုံလ်သဒ်ခယ်
တယ်ကဲထံတ်ဟဒ်ဂံယ်. ကွသ်လံယ်စံတ်ထီသဒ်. တနီယ်
တသံကးညံဝဲနေတ်. မေသ်မျေဒ်ဒိုတ်ဝဲဒေဒ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ (ပဋ္ဌာစာရီဘိက္ခုနီမ) နေတ်
ဒးဒ် (ပဋိသစ္စိဒါ) လွီသ်ပါတဘွံဃံ. တုယ်ဝဲလုံအရဟတ္တဒ်ဖိုလ်လံယ်.

ပဋ္ဌာစာရီဝိသုဒ္ဓိသီယံလီ



(၁၃)

(ကိသာဂေါတမိထေရီ) ဝိဒ္ဓိထူဒ်

ကစသ်ယွယ်နေတ်သယ်ဂူတ္တိဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်ဒေဒ်ခါ. အကျံပျုဒ်ဝဲ (ကိသာဂေါတမိ) ဟို (ယောစ ဝဿ သတံ ဇီဝေ) စဒ်ထံတ်မေဓ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်နိဒ်ပယ်ကဲသဒ် ကဲထံတ်သွဲတ်လဒ်ထူစေပူညာ

သယ်ဂူတ္တိဒ်ကံသ်ပူယ်နေတ်. ကဘံလွိသ်ဆိ. ကူလးဒးဒ်ပွဲယ်. သဲထီဖဒ်ဒိုတ်အိုတ်တဂယ်လံယ်. တနီယ်မုသ်ဒေါဒ်. မေသ်ဝဲသဲထီ. စုကဝဲယ်ပျိဒ်စိတကုဒ်နေတ်လုံညာဘူတ်ကယ်. အစိုကမံယ်လံယ်ရှယ်လးသ်ဝဲဟို. ကဲထံတ်သွဲတ်လဒ်ခဲလးသ်လံယ်.

သဲထီနေတ်.

ကွသ်ဝဲကဲထံတ်သွဲတ်လဒ်. နံသ်စသ်ပျိဒ်စိတကုဒ်. သူတ်သဒ်တမုံသ်. သောကဒ်စိဒ်စိ. စိတနေသ်. အံတ်တလံယ်. မိနံယ်ဝဲလုံခဒ်ကဋေတ်ဒိုတ်လံယ်.

သဲထီဂိုယ်မံယ်ခွါတဂယ်. ဟဲတုယ်လုံဟိတ်လံယ်.

ဂိုယ်မံယ်ခွါဇု.

ဘတ်မဒု. နကိုသ်ဂံယ်သောကဒ်. ကဲထံတ်ဝဲသဒ်လဲတ်စဒ်ဝဲနေတ်. ပျိဒ်စိဒ်ခဲလးသ်ကဲထံတ်သွဲတ်လဒ်တဲပျုဒ်ဝဲလံယ်.

ဝိုယ်မံတ်ခွါဇံ၊

ယတသ်ဆိုမိုတ်အိုတ်တမိယ်၊ လုံယဆိုမိုတ်တးနမယ်ဝဲမံယ်၊ တဲဝဲလံယ်၊

ဝိုယ်မံတ်ခွါဇံ၊

ဘတ်မယ်ဝဲဒေဒ်လဲတ်၊

ဝိုယ်မံတ်ခွါဇံ၊

လဲယ်ဒါလံယ်ခွဲတ်လုံဈေပူယ်၊ ပလ်ဖိုတ်နသွဲတ်လဒ်တကွဒ်လုံခွဲတ်ပူယ်ဝီယ်
ဒေဒ်ဝဲပွယ်ဆာ၊ သွဲတ်လဒ်သောဒ်၊ နလဲယ်ဆိတ်နံယ်ခေါဒ်ဆာဇံယ်၊

ဟဲတုယ်ပွယ်ဖုညာ၊ ဘတ်တနံယ်၊

သဲထီဇံ၊

ပွယ်ဝဲပွယ်ဆာကူကယ်၊ သိုကွဲစံတံလဲထီ၊ စဒ်ထံတ်သေတ်မံယ်၊

နဝဲဆိတ်နံယ်ဆာလုံသွဲတ်လဒ်ဇေယ်၊ မေတဲနေတ်၊

နဝဲခံ၊

ယပျီဒ်စီယမေတဆာ၊ သာကဘတ်မယ်ဒေဒ်လဲတ်၊ တဲဇံယ်၊

ဘတ်တနံယ်၊

သဲထီဇံ၊

ပွယ်ဝဲပွယ်ဆာဝဲ၊ ကူကယ်သိုကွဲစံတံလဲထီစဒ်ထံတ်သေတ်မံယ်၊

နဝဲဆိတ်နံယ်ဆာလုံ၊ ထူစေအသပျယ်လဲတ်၊ မေတဲဝဲနေတ်၊

မေသ်ဝဲပွယ်တဲတသ်ကစသ်၊

ထူစေနေတ်မေသ်ဖဲလဲတ်၊ နစဒ်ကဒါဇံယ်၊

မေသ်ဝဲတသ်ပူဖဒ်ဒိုတ်အီယ်၊ ထူစေတမေသ်ယယ်မေတဲဝဲနေတ်၊

ထူစေနဟီပျဒ်နေယယ်တဲဇံယ်၊

ပွယ်နေတ်၊ မေထးဟေတ်လံယ်နယ်၊ နတူသ်လောလ်ဟီဆးဇံယ်၊

မေသ်အဝဲဟေတ်ပျီစီနေတ်၊

လုံနစူပူယ်သေတ်နသ်ကေ၊ ကဲထံတ်ထူစေလံယ်၊

မေဒေါဒ်ထူစေပတံသ်၊ ထးထံတ်ဟေတ်နယ်ပွယ်နေတ်၊

မေမေသ်ပေါလ်မုတ်၊ တေဖွံဒးဒ်နဖိုခွါဝီယ်၊ ကဘံလွီသ်ဆီပျဒ်စီတကွဒ်၊
နဟေတ်ကေယံဇံယ်၊

မေမေသ်လုံပေါလ်ခွါနေတ်၊

ဒးဒ်နဖိုမုတ်တဂယ်ဂယ်တေဖွံကေယ်ငံယ်ဝီယ်ဘွံကဘံလွီသ်ဆီပျီဒ်စီဖုညာန
ဟေတ်ကေယ်ပေါလ်ခွါနေတ်.

လုံသုသေတ်ဟေတ်နယ်လံယ်. တူသ်လောလ်လဲဒ်ခတ်. သူဆံတ်ကေယ်
မံယ်ဟေတ်ကူတ်ဝဲဒေဒ်နေတ်လံယ်.

သွဲတ်လဒ်ကဲထံတ်ကဒါထူစေပုညာ

သဲထီဖဒ်ဒိုတ်နေတ်.

ဒေဒ်အဝိုယ်မံတ်ခွါ. ဟေတ်ကူတ်တဲဝဲအတး. လုံဈေပူယ်ဒါလံယ်ခွဲတ်ပလ်
ပူသွဲတ်လဒ်ဒေဒ်ပွယ်ဆာသွဲတ်လဒ်သောဒ်. ဆိတ်နံယ်ဝဲဒတ်လံယ်.

ကညံဘတ်တနံယ်. ဟဲတုယ်စဒ်ဝဲဒတ်.

သဲထီဖဒ်ဒိုတ်ဇုံ.

ပွယ်ဝဲပွယ်ဆာကူကယ်. သိုကွဲစံတံလဲထီ. နဝဲဘတ်မဒုနဆာဝဲသွဲတ်လဒ်လဲတ်
ယပျီဒ်စီယမေတဆာ. သာကဘတ်မယ်ဒေဒ်လဲတ်. တဲကဒါဝဲလံယ်.

ဖဲနေတ်ခါ.

သယ်ဂူတ္ထိဒ်ကံသ်ပူယ်နေတ်.

မီယ်လုံ (ဂေါတမီ) မုတ်ဖိုအိုတ်တဂယ်.

ဒိုတ်တသ်ဃဲယ်ဃို. အဘိုဆေဒ်ဝဲဃို. ပွယ်အာဂယ်ကောဒ်ဝဲလုံ (ကိသာ
ဂေါတမီ) လံယ်.

မေသ်ဝဲ (ကိသာဂေါတမီ) နေတ်.

တဆံလုံညာဒေဒ်ခါ.

ပျီစီကူလးဝဲသဲထီဖိုမုတ်တဂယ်မေသ်လံယ်.

ဖဲတသ်တနီယ် (ကိသာဂေါတမီ) နေတ်.

ဒးဒ်ကေဒ်စဒ်တမီယ်. ဟဲဝဲလုံဈေပူယ်လံယ်. ထီတ်ဝဲသဲထီဖဒ်ဒိုတ်. စဒ်ဝဲ.

ပါဇုံ.

ပွယ်အာဂယ်ဖုညာ. ဆာဝဲသိုကွဲစံတံလဲထီ.

ပါဇုံ.

နဝဲဘတ်မဒုဆိတ်နံယ်ဆာဝဲထူစေနေတ်လဲတ်.

ဖိုအဲတ်မုတ်ဇုံ.

ထူစေနေတ်မေသ်ဖဲလဲတ်.

ပါဠိ.

နဝေဒတိဆိတ်နယလုံထူစေဂံယံထေဒတမေသယယံ.

ဖိုအဲတ်မုတ်ဇံ.

မေသထူစေတကွဒ်နဟီပျဒ်ယယံမံယံ.

(ကိသာဂေါတမီ) နေတ်.

ဝသထံတ်ပွဲယံစုညာသဒ်ပူယံဟီထူစေဝိယံ. ထးနုလဲဝဲလုံသဲထီဖဒ်ဒိုတ်စုပူယံ
လံယံ. ထးနုလဲဝဲသွဲတ်လဒ်တကွဒ်နေတ်.

တုယံသဲထီဖဒ်ဒိုတ်စုပူယံကဲထံတ်ဝဲထူစေလံယံ.

သဲထီဖဒ်ဒိုတ်ခံ.

ဖိုအဲတ်မုတ်ဇံ.

နဟီတ်အိုတ်ဖဲလဲတ်.

ပါဠိ.

မေသဝဲကွဲအိယံယဟီတ်လံယံ. တဲဝဲလံယံ.

သဲထီဖဒ်ဒိုတ်နေတ်.

(ကိသာဂေါတမီ)

ဝယံအိုတ်တအိုတ်ယုသိတ်ညာသိကွသိဝိယံ. ပျိဒ်စီခဲလးသ်ဟေတ်အဒ်တိသ်
ဒတ်. ဒးဒ်နတ်စသ်ဖိုခွါတေဖွံကွေလဲဝဲလံယံ.

လုံညာကဲထံတ်သွဲတ်လဒ်. ထူစေတကွဒ်နသ်ကေ. ကဲကဒါဝဲထူစေခဲလးသ်
လံယံ.

ပို့သိကမယ်တမူထံတ်ဝဲ

တုယံယေလံထံတ်ဘုံ (ကိသာဂေါတမီ) အိုတ်ဖွဲတ်ဝဲဖိုခွါတဂယ်လံယံ.

ဟဒ်ဆးထးတ်တပွဲယံ. တံယံတသ်လဲယံသေဝဲဘုံ.

ဒးဒ်တသ်ဆာတမိယံယိုသိဝဲဒတ်လံယံ.

(ကိသာဂေါတမီ) နေတ်.

လုံညာတထီတ်ဖူဒေဒ်ဝဲပွယ်သိနံဘုံယို. ဖိုဖိုတ်ကကုသ်ယိုခူသ်လံယံတအဲတ်
တူသ်လောလ်ကြံတာဃလ်ဝိယံကသိတ်လုံဘံယာ. ယဖိုခွါနေတ်. ယကဟဒ်ယု
လံယံတဲဝိယံ. ဖေါဒ်ဟုထံတ်ဃလ်အဖိုဖိုတ်. ဒေဒ်ယဖိုခွါကမူထံတ်ကဒါ. ကသိတ်
ဖုညာ. သုသိတ်ညာဘတ်ဝဲယေ. လဲယံကေယံကံတ်စဒ်ဝဲလံယံ.

ပွယ်အာဂယ်ခံ.

မေသ်နယ်ပျသ်လီမံယ်တဲဝဲဒတ်.

(ကိသာဂေါတမီ) ခံ.

ပွယ်တကွဒ်တသိတ်ညာဃိုတဲဝဲလံယ်.

ပွယ်ဘံယာမယ်တမူနေယဖိုသေ. ကအိုတ်ဝဲတဂယ်ဂယ်ဒေဒ်လံယ်. ဆိုမိုတ်
ဝီယလဲယ်ကေယ်ကံတ်စဒ်ထံဘိုလံယ်.

ကူယ်ညီယ်တသ်တဲနဲတ်ဝဲကွဲပွယ်

ဖေါဒ်ဟုဖိုစိုတ်. ဟဒ်ဃုတရတ်မေသ်ဝဲ (ကိသာဂေါတမီ) နေတ်.

မေသ်ပေါလ်ခွါတဂယ်ထီတ်ဝဲ.

ဖိုအဲတ်မုတ်ဇုံ.

ယယ်နေတ်.

မေသ်မယ်တမူနဖိုကသိတ်ဒု. တသိတ်ညာမံယ်. တနသ်ကေ. သိတ်ညာ
ကသိတ်ဘံယာကဲပွယ်ဒု. ယသိတ်ညာဝဲမံယ်.

ပါဇုံ.

နဲတသိတ်ညာကသိတ်. မေသ်မဒုသိတ်ညာဝဲလဲတ်.

ဖိုအဲတ်မုတ်ဇုံ.

ကစသ်ယွယ်နေတ်သိတ်ညာဝဲဒတ်လံယ်လုံကစသ်ယွယ်အိုတ်ပတီရှုံဒ်စဒ်ထံတ်
ကေယ်ဇံယ်.

ပါဇုံ.

ဂေယ်လီမံယ်. ယကလဲယ်စဒ်ဝဲကစသ်ယွယ်လံယ်.

(ကိသာဂေါတမီ) နေတ်.

ဖေါဒ်ဟုထံတ်ဖိုစိုတ်. လဲယ်တုယ်လုံကစသ်ယွယ်အိုတ်. လုံကြးဒ်လံသ်တစိုတ်
အိုတ်ဆးထးတ်ဝဲ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ.

ကစသ်ဒိုတ်နေတ်.

ကစသ်ပွဲသ်ဖိုခွါမယ်တမူနေကသိတ်နသ်ပးသ်နေတ်မေသ်ဝဲလံတ်ဇေယ်.

ဖိုအဲတ်မုတ်ဇုံ.

သေဝဲလံတ်မံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံင်.

ကသီတ်ဂံသ်ပလံသ်လိုတ်ဝဲမဒုလဲတ်.

ဖိုအဲတ်မုတ် (ဂေါတမီ) ခံ.

လိုတ်တဘတ်ခတ်ခွီတပီသ်ဖိုမေသ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံင်.

လုံကစသ်လိုတ်တဘတ်ခတ်ခွီကနေသ်ဘတ်ဝဲမံယ်.

တဘတ်ခတ်ခွီလုံ. မဒုမတဂယ်ဟိတ်. ကဘတ်ဟိတ်စောလ်နေဝဲလဲတ်
ကစသ်.

ဖိုအဲတ်မုတ် (ဂေါတမီ) ခံ.

ဖိုခွါမေသ်ဂေယ်ဖိုမုတ်မေသ်ဂေယ်. လုံပွယ်တသီဖူဝဲဟိတ်တဘတ်ခတ်ခွီမဒ်
လိုတ်ဘတ်ဝဲမေသ်လံယ်.

ကစသ်ပွဲသ်မုတ်. ကလဲယ်ဃုဟာကေယ်စောလ်ဒတ်ဝဲမံယ်ကစသ်.

ဃူတနေသ်ဝဲတဘတ်ခတ်ခွီ

(ကိသာဂေါတမီ) နေတ်.

ဘာလံယ်ကစသ်ယွယ်ဝီယ်.

ဖေါဒ်ဟုထံတ်ကဒါဖိုဖိုတ်. နံလ်လံယ်ဝဲလုံဝေသ်ပူယ်. လုံလဲဒ်အူထိတ်ဟိတ်
ကြိယ်မဲလ်ဒ်ဆးထးတ်စဒ်ဝဲလံယ်.

မိုသေတ်ပါသေတ်ခံ.

ဖဲဟိတ်အီယ်တဘတ်ခတ်ခွီအိုတ်ဝဲဇေယ်. မေအိုတ်နေတ်ဟေတ်ယဖိုဂံသ်
ကဖံတ်ကသီတ်. သဒ်ကညံယ်ဟေတ်တစဲဒ်မံယ်.

မိုသေတ်ပါသေတ်ခံ.

ဟိတ်ကစသ်ဟိနေတဘတ်ခတ်ခွီဟေတ်ဝဲဒတ်လံယ်.

ဖဲဟိတ်ပူယ်အီယ်. ဖိုခွါမေသ်ဂေယ်ဖိုမုတ်မေသ်ဂေယ်ပွယ်သီဖူအိုတ်တဘတ်
ဝဲစေသ်ဇေယ်.

ဖိုအဲတ်မုတ်ခံ.

မေသ်နတ်ဝဲဒေဒ်မဒုလဲတ်.

သဒ်ဘိုထံယီယ်မေသ်ဝဲနသ်ကေ. ဒီဂယ်သးဂယ်ပွယ်ဖူညာမံယ်. သီဖူ
လံယ်ပွယ်တသီဖူဟိတ်မျိုနေတ်. မေသ်တအိုတ်ဝဲဒတ်မံယ်.

မိုသေတ်ပါသေတ်ဇုံ.

မေဒေဒ်နေတ်ဟိကဒါတဘတ်ခတ်ခွီမံယ်မေသ်ဝဲတဘတ်ခတ်ခွီ. ယဖိုဂံသ်
တသိတ်တနေသ်ဝဲ. တဲဝီယ်ဟေတ်ကဒါဝဲတဘတ်ခတ်ခွီလံယ်.

ပို့သိတးယ်ကွေလ်ဝဲလီ

(ကိသာဂေါတမီ)

ဖေါဒ်ဟုဖိုဖိုတ်. ဟဒ်ဃုဝဲသေတနီတ်ကွးယ်နသ်ကေ. လုံလိုတ်ဝဲတဘတ်ခတ်
ခွီတနေသ်ဝဲဒတ်လံယ်. မုသ်ဃေသ်ဝဲလီ.

(ကိသာဂေါတမီ) ဆိုမိုတ်ထံတ်ဝဲ.

အံယ်...လံယ်အဒ်အံတမုံဒိုတ်မဒ်. ယယ်အီယ်မးဒ်ဝဲဒိုတ်မံယ်.

ဆိုမိုတ်လုံသီထဲယဖိုလံယ်. ဝေသ်တဝံခဲလးသ်. သဒ်ဘိုအိုတ်ဝဲပွယ်ဖုညှာ
သေတ်နသ်ကေ. သီဝဲမေသ်လံတ်မံယ်. ဆိုမိုတ်ဘတ်ဝဲလံယ်.

ဆိုမိုတ်ဘတ်ဝဲဒေဒ်နေတ်ဝီယ်ဘွံ.

လုံဖိုဖိုတ်အိုတ်. တသ်အဲတ်ကွီရှယ်လံယ်. သဒ်ဂးယ်ကွးယ်ဒိုတ်အိုတ်ဝဲလံယ်.

(ကိသာဂေါတမီ) နေတ်.

ကွေသ်တးယ်ဝဲအဖိုဖိုတ်လုံတသ်ခဲကွာဝီယ်. ကေယ်တုယ်ကစသ်ယွယ်အိုတ်.
ဘာလံယ်ဆိတ်နံယ်အိုတ်ဝဲလံယ်.

ဖိုအဲတ်မုတ် (ဂေါတမီ) ဇုံ.

ဒေဒ်လဲတ်မံယ်.

တဘတ်ခတ်ခွီတဝီသ်ဖိုနနေသ်ဝဲဒတ်ဇေယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ဝေသ်ပူယ်ခဲလးသ်. သဒ်ဘိုထံအိုတ်ဝဲပွယ်ဖုညှာသေတ်နသ်ကေ.

သီဝဲအာမဒ်မေသ်လံယ်ကစသ်.

သောတယ်ပယ်တီယ်ဝဲ

နေတ်ဘွံကစသ်ယွယ်ခဲ.

ဖိုအဲတ်မုတ် (ဂေါတမီ) ဇုံ.

မေသ်နဖိုလံသ်သီသေနဆိုမိုတ်ဘတ်ဝဲဇေယ်.

သတ္တဝယ်သေတ်ဖုညှာ. တသ်သီတရာနေတ်. မေသ်မဲ့ဝဲဂေသ်ကျိယ်အိုတ်
လံယ်. ယွယ်တဖိုလံယ်ဆူတ်ဝဲ. ဒေဒ်ထီမယ်သဒ်သောဒ်. သီပယ်နေတ်. တသ်

လိုက်ပွဲယ်တသေလးယ်မေသ်ဝဲ. သတ္တဝယ်သေတ်ခဲလးသ်ဖုညာ. ဖံတ်ထုံဒ်မူယ်
လံယ်ဝဲအပဲယ်လွီသ်ပါမေသ်ဝဲ. ပံတ်လဲတ်ပူယ်. တွိသ်မူယ်လံယ်ကွေလ်ဝဲလံယ်
တဲဝီယ်ဟောဖှာလံယ်နေဘတ်သဒ်တရာဃိုမေသ်ဝဲကယ်ထယ်တဲဝဲဒေဒ်အီယ်လံယ်.

တံပုတ္တ ပသုသမ္ပတ္တံ၊

ဗျာသတ္တ မနသံ နရံ။

သုတ္တံ ဂါမံ မဟောဂေါဝံ၊

မဇ္ဈ အာဒါယ ဂစ္ဆတိ။

အခံလုံပကညံ ... ထီပျသ်ထီမ္မိနေတ်. မိမတ်သဒ်ပွယ်ဒ်တဝံ. ပွံကရုတ်လးသ်
မူယ်တွိသ်ကွေလ်သေဝဲနေသ်သောဒ်. စွဲလာဖိုခွါဖိုမုတ်
ကွံသ်ပနသ်ပျီဒ်ဝီ. လုံတနေသ်ဒေဒ်တကွဒ်. သဒ်လိုတ်ဘတ်
မေသ်ဝဲကညံဖုညာ. သီပယ်နေတ်ကေယ်ကောဒ်မူယ်တွိသ်
ကွေလ်ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံသ်ကတးသ်ဘွံ (ကိသာဂေါတမီ) နေတ်.
(သောတာပတ္တိဖိုလ်) တီယ်ဝဲ. လုံကစသ်ယွယ်အိုတ်. ဃေဝဲနဲသံစိုယ်ဃတ်ကစသ်
ယွယ်. ပွသ်လံယ်ဝဲလုံ (ဘိက္ခုနီမ) သေတ်အိုတ်. ဒုံဒ်ကဲဝဲနဲသ်သံလံယ်ကဲနဲသ်
သံဝီယ်ဘွံ (ကိသာဂေါတမီထေရီ) မိယ်ဖှာပွယ်သိတ်ညာအာဝဲလံယ်.

ကဲသဒ်နိဒ်ကို

ကဲထံတ် (ပဋိသန္တိဒါပတ္တရဟန္တာမ)

(ကိသာဂေါတမီထေရီမ) နေတ်. တနီယ်မုသ်ဒေါဒ်. လုံအူပိုဒ်ပျူဒ်သေယ်
ပူယ်လံယ်ဘတ်ကလဲဒ်ဒွဲတ်ထံတ်မေတ်အူလံယ်. ဒွဲတ်ထံတ်မေတ်အူဝီယ်ဆိတ်
နံယ်ဝဲဒတ်. မေတ်ကပြုသ်ဟဒ်ဂံသ်သဒ်မေသ်ဂေယ်ဂေယ်. ကဲထံတ်သဒ်မေသ်
ဂေယ်ဂေယ်. ကွသ်ထီဝဲဝီယ်. ဒေဒ်မေတ်ကပြုသ်မယ်သဒ်. သတ္တဝယ်သေတ်
ဒေါဒ်တကွဒ်. ကဲထံတ်သေလံယ်မသ်လံယ်မသ်သေလံယ်. မယ်ဝဲသဒ်လုံ. ပွယ်
တုယ်နေတ်ဗယ်ဖုညာနေတ်လံယ်. ကဲထံတ်ဟဒ်ဂံယ်တဖှာလးယ်ဝဲမေသ်လံယ်.
ဟီဝဲအယ်ယိုယ်ဒေဒ်နေတ်လံယ်ကစသ်ယွယ်နေတ်.

အိုတ်လုံ (ဂန္ဓကုဋိတိုက်) ပူယ်သိတ်ညာဝဲ (ကိသာဂေါမတီ) ဟီအယ်ယိုယ်
နေတ်. ယံယ်ချိယ်တံယ်ကပြုသ်ခဒ်ပြဒ်ပွသ်လံယ်ဝဲဒတ်.

လုံ (ကိသာဂေါတမီ) မဲလ်ညာဆးထးတ်ဖှာဝဲသောဒ်.

ဖိုအဲတ်မုတ် (ကိသာဂေါတမီ) ခုံ.

ဒေဒိဝဲမေသ်ကပြုသ်မယ်သဒ်. သတ္တဝယ်တကွဒ်နော်. ကဲထံတ်လံယ်မသ်
ဝဲလံယ်. လံယ်မသ်ဇံယ်လံယ်မသ်ဝဲလံယ်. ပွယ်လုံတုယ်နော်ဗယ်ဖုညာနော်
လံယ်. ကဲထံတ်လံယ်မသ်တဖှာ. အိုတ်ဝဲဒတ်လံယ်.

ဖိုအဲတ်မုတ် (ကိသာဂေါတမီ) ခုံ.

ပွယ်လုံတထိတ်ဒေဒ်. နော်ဗယ်ဖုညာ. ကးဘတ်နိယ်ကယယ်. သဒ်ဘိုထံ
ဝဲထဲဒ်. ပွယ်လုံကွသ်ထိတ်ဖှာနော်ဗယ်. တပနလ်ဖိုသဒ်မူဝဲနော်မေသ်မျဒ်ဒိုတ်.
ဒေဒ်လံယ်တဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနုဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ယောဝ ဝဿ သတံ ဇီဝေ၊

အပဿံ အမတံ ပဒံ။

ကောဟံ ဇီဝိတံ သေယျော၊

ပဿတော အမတံ ပဒံ။

အခံလုံပကညံ ... သီပုယ်ဝဲနော်ဗယ်လံသ်ကွဲ. မျဲဒ်မံဒ်တပျဲဒ်ဘတ်ဒေဒ်ဝဲပွယ်.
အိုတ်နိတ်တကယယ်. သဒ်ဘိုထံကးဝဲထဲဒ်. သီပုယ်နော်
ဗယ်ကွဲ. မျဲဒ်မံဒ်ပျဲဒ်ပွယ်. တနိယ်တသံကးညံဝဲနော်မေသ်
မျဲဒ်ဒိုတ်အိုတ်ဒေဒ်လံယ်.

မေသ်မေဒ်တေယ်သနယ်တံယ်ကတးသ်ဘွဲ. (ကိသာဂေါတမီထေရီမ) နော်
ဖဲဆိတ်နံယ်ဝဲ နော်လံယ်ဒးဒ် (ပဋိသန္တိဒါ) လွီသ်ပါတာဘွဲဃံ (အရဟတ္တဖိုလ်)
တီယ်ဝဲဒတ်လံယ်.

(ကိသာဂေါတမီထေရီမ) ဝိန္နုထူဒ်ဝီယံလီ



(၁၄)

(ဗဟုပုတ္တိကထေရီမ) ဝိဒ္ဓိထူဒ်

ကစသ်ယွယ်နတ်. သယ်ဝုတ္တိဒ်ကံသ်. စေယ်တဝိယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲ (ဗဟုပုတ္တိကထေရီမ) ဟို (ယော ၈ ဝဿ သတံ
၆၆၀) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်နိဒ်ပယ်ကဲသ်
ပိခွါပိမုတ်သေတ်မိုသ်တဂယ်**

သယ်ဝုတ္တိဒ်ကံသ်. ဟိတ်တဖူးတ်ပူယ်နတ်. ဖိခွါနွီဂယ်ဖိမုတ်နွီဂယ်အိုတ်ဝဲ
လံယ်. တုယ်လုံခါဘတ်. ထံတ်ပွသ်လံယ်ဖဒ်အဆံဆံ. ကွဲဒ်စးဒ်ကျိစာဝဲဃို.

စူကဝဲယ်ပျိဒ်စီသေတ်. ကူလးဒးဒ်ပွဲယ်. အိုတ်ဝဲဒတ်လံယ်.

အပသ်သီတလးဘုံ.

အမိုသ်ဒိုတ်နတ်အိုတ်ပျိဒ်စီတကွဒ်. တနံယ်ဖဒ်ဝဲ. နဲသ်စသ်ကိုယ်တဲယ်
ရဲသ်ကွဲယ်ကျဒ်မဒ်ဝဲလံယ်.

နတ်ဘုံဖိခွါဖိမုတ်သေတ်ဖုညာ.

မိုဇံ.

ပါသီတလးဝိယ်လံသ်ဒီ. အိုတ်တံသ်ပျိဒ်စီတကွဒ်. မိုတဂယ်လံယ်. ရဲသ်ကွဲယ်
ကျဒ်မဒ်နတ်. မေသ်မဒုအဘျုဒ်အဖိုတ်အိုတ်လဲတ်.

မိုဆိုမိုတ်ဘတ်. ဝဲဒတ်သေတ်ဖုညာ.

မယ်လုသ်ကွသ်ကေယ်မိုသ်တဂယ်တကဲ. ဆိုမိုတ်ဝဲဒတ်ဇေယ်. တဲဝဲလံယ်.

မိန့်တော်နော်. ဟူဝဲဖိုခွါဖိုမုတ်သေတ်တဲနသ်ကော. တတဲဆးကဒါ. အိုတ်ကစုဝဲ. တဲဝဲအဘွံအာနော်မံယ်. ဆိုမိုတ်ဘတ်ဝဲ. ယဖိုခွါဖိုမုတ်တကွဒ်. ကကွသ်ပျူဒ်စူဒ် ယယ်သေတ်မံယ်. နံယ်ဖဒ်ကွေလ်ဝဲပျိုဒ်စီခဲလးသ်လံယ်.

မိခွါမိမုတ်သေတ်ပလ်သဒ်

နော်ဝဲဒီသံသးသံဘွံ. မိန့်တော်လဲယ်အိုတ်ဝဲလုံ. ဖိုခွါဝဲသ်ကိုဟိတ်. အဒဲတ် မုတ်ခဲမေသ်ယမိယ်ပွသ်အီယ်.

နံယ်ဖဒ်ခွဲဝဲပျိုဒ်စီဒေဒ်ခါ. မေသ်ဝဲဖိုခွါ ဝဲသ်ကို. တိုဟေတ်နံယ်လံယ်ပျိုဒ်စီ စုကဝဲယ်တအိုတ်နံမိယ်. ဒေဒ်မေသ်ဝဲဟေတ်ပိုတ်မယ်သဒ်ဟဲအိုတ်ဒးဒ်ယယ်. တဲဘွဒ်ကဒ်ကဲတ်ဝဲလံယ်.

ဟူဝဲတသ်တဲဒေဒ်နော်ဘွံ. မိန့်တော်နော်. လဲယ်ဒေါဒ်လုံ. အိုတ်တံသ်ဖိုခွါ ယုဂယ်ဟိတ်နော်ဒေါဒ်လံယ်.

ဒေဒ်လုံညာအတးဟူဘတ်ဝဲ. တသ်တဲဘွဒ်ကဒ်ကဲတ်ဒေါဒ်လံယ်.

နော်မံယ်လဲယ်ဒေါဒ်ဝဲလုံဖိုမုတ်သေတ်အိုတ်. အမယ်ဒေါဒ်တကွဒ်ဒေဒ်လုံညာ အတးတဲဘွဒ်ကဒ်ကဲတ်ဒေါဒ်ဝဲလံယ်.

မိန့်တော်နော်.

မေသ်ဝဲဖိုခွါဖိုမုတ်သေတ်တကွဒ်. တဲဘွဒ်ကဒ်ကဲတ်သဒ်ဆာဝဲယို.

အိုတ်ဒးဒ်ဖိုခွါဖိုမုတ်သေတ်. မဒုအဘွံဒ်ဖိုတ်အိုတ်လဲတ်.

ကကဲနဲသ်သံလံယ်ဆိုမိုတ်ဝီယ်. လဲယ်လုံ (ဘိက္ခုနီမ) သေတ်ဖျယ်.

ယေကဲဝဲနဲသ်သံ (ဘိက္ခုနီမ) သေတ်ဒုံဒ်ကဲဝဲနဲသ်သံလံယ်.

ဂုံသ်ကွဲဒ်စးဒ်ဝဲယဟာတရာ

မိန့်တော်နော်. ကဲနဲသ်သံ. ထံတ်နဲသ်ဝီယ်ဘွံ.

မီယ်လုံ (ဗဟုပုတ္တိကထေရီမ) ဖိုခွါဖိုမုတ်အိုတ်အာဝဲသံမုတ်. မေသ်ဝဲလံယ်.

ထေရီမ. နော်ဆိုမိုတ်ဝဲဒတ်.

ယယ်နော်. ညာပွသ်မဒ်ကဲဘတ်နဲသ်သံ.

တသာပေယ်နံတ်. ကကွဲဒ်စးဒ်ဂုယ်ဝဲတရာ. ဆိုမိုတ်ဝီယ်ဘွံ.

လုံသံမုတ်သေတ်ဖဲခိုတ်. အိုတ်ပိုဒ်တရာဒိုတ်ဆေဒ်ဖုညာ. ပျူဒ်စူဒ်မယ်ဝီယ်. သံတနယ်ကွဲယ်. ကအာထိုဒ်တရာ. ဆိုမိုတ်ဝဲဒတ်. ဖဲတ်ထီသ်ယလ်ဝဲတးတ် တတးတ်. ယတ်တရေဒ်လဲဒ်ပဒ်သဒ်. အာထိုဒ်တရာလံယ်. ဝီယ်ဘွံ. ခေဒ်ဝီတူဝဲ

မဲတသ်လံသ်အီယံ. မေဟဒ်ယဲသ်ယံသ်သဒ်. ကဘတ်ဒိုတိုတီသ်ဒးဒ်. တမိယံမိယံ
ဃို. ဆိုမိုတ်ပွီယံဝဲထွဲဒ်လုံတသ်ခူးလုံသေတ်ခံတ်ထေဒ်တထူတ်ဖံတ်ဃလ်ဝဲ. လဲယံ
ယဲသ်ယံသ်အာထိုဒ်ဝဲတရုလံယံ.

ကဲထံတ် (ပဋိသန္တိဒါပတ္တရဟန္တာမ)

ကစသ်ယွယ်နေတ်. အိုတ်လုံ (ဂန္ဓကုဋိတိုက်) ပူယံသီတ်ညာဝဲ.

(ထေရီမ) ကွဲဒ်စးဒ်ကျိစာအာထိုဒ်ဝဲတရုဃိုနေတ်.

ပူသ်လံယံဝဲယံယံချီယံတံယံကပြုသ်ခဒ်သဒ်. ဒေဒ်ဝဲဆးထးတ်ဖှာလုံ.

(ထေရီမ) မဲလ်ညာသောဒ်.

ဖိုအဲတ်မုတ် (ဗဟုပုတ္တိက) ငဲ့.

ယယံကစသ်ဟောဖှာတရုဖုညာ. တနံတ်လံယံစံတ်ထီဝဲဒတ်ပွယ်ဖုညာ.
ကးဘတ်ဝဲအနိတ်တကယယံထဲဒ်. ပွယ်လုံနံတ်လံယံစံတ်ထီဂုယံပွါ. ယယံကစသ်
ဟောဖှာတရုဖုညာ. ကးဘတ်ဝဲတနီယံတသံနေတ်. မေသ်မျဒ်ဒိုတ်ဝဲဒေဒ်လံယံ
တဲဝီယံ. လုံဖံလလ်မေဒ်တေယံသနယံတံယံဟောဖှာဝဲဒတ်လံယံ.

အနေဒ်ချိုဒ်မေဒ်တေယံသနယံတံယံ

ယော ဝ ဝဿ သတံ ဇီဝေ၊

အပဿံ ဓမ္မ မုတ္တမံ။

ကောဟံ ဇီဝိတံ သေယျော၊

ပဿတော ဓမ္မ မုတ္တမံ။

အခံလုံပကညံ ... အမျဒ်ဒိုတ်ထံ. လောကိုတ္တရယံ. တရုဖုညာ. တစံတ်ထီ
တဂုယံလံယံတသီတ်ညာတထီတ်ဖှာ. ကးဘတ်တဲဝဲအနိတ်.
တကယယံထဲဒ်စံတ်ထီဂုယံလံယံကွသ်ဖှာသီတ်ညာ. အမျဒ်
ဒိုတ်ထံ. လောကိုဒ်တရုပွယ်ဖုညာ. ကးဝဲတနီယံတသံ
နေတ်မေသ်မျဒ်ဒိုတ်ဒေဒ်လံယံ.

မေသ်ဝဲမေဒ်တေယံသနယံတံယံကတးသ်ဘွံ (ဗဟုပုတ္တိကထေရီမ) နေတ်ဒးဒ်
(ပဋိသန္တိဒါ) လွီသ်ပါတဘွံဃံ (အရဟတ္တဖိုလ်) တီယံဝဲလံယံ.

ဗဟုပုတ္တိကထေရီမပိုဒ်ထွန်ဝီယံလီ

သဟဿဝဂ္ဂ

သဟဿ
ဝဂ္ဂ
သဟဿဝဂ္ဂ

တကထို
အစုဒ်.ဝါ.အခါဆေဒ်
သဟဿဝဂ်ကထိုစုဒ်တရာဖုညာ
ပျဒ်ဝဲအခါ.ဝါ.ကထိုစုဒ်တရာဖုညာအခါဆေဒ်.
ကေယ်ကွသ်လိုကေယ်လုံဒီနေတ်.

သဟဿဝဂ်ဝိယံလီ



[၉] ပါပဝဂ်

(၁)

(စူဠကေသာဋက) ပိယနာမဒိတိဝိသုဒ္ဓိ

ကစသ်ယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ဒေဒ်ခါ. အကျုပျုဒ်ဝဲ (စူဠကေသာဋကပုဏ္ဏား) ဖဒ်ဒိုတ်ယို. (အဘိတ္ထ ရေထကလျာဏေ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်. လံယ်ဆံတိုသ်နတ်. (ကေသာဋကပုဏ္ဏား) အိုတ်ဝဲဒိဂယ်လံယ်.

၁။ လုံဝိပဒ်သီယံကစသ်ယွယ်လဲဒ်ထဲဒ်ခါ (ကေသာဋကပုဏ္ဏားကြီး) တဂယ်.

၂။ ဖဲကောတမဒ်ကစသ်ယွယ်လဲဒ်ထဲဒ်ခါ (ကေသာဋကပုဏ္ဏားကြီး) တဂယ်.

၁။ လုံဝိပဒ်သီယံကစသ်ယွယ်လဲဒ်ထဲဒ်ခါ (ပုဏ္ဏားကြီး) နေတ် (မဟာ ကေသာဋကပုဏ္ဏားကြီး) မေသ်လံယ်အဝဲဂေသ်ကျိယ်လုံ (ပြည်တော် ဝင် မွေပဒဝတ္ထုတော် စတုတ္ထတွဲ. အရဟန္တ ဝဂ်. အရှင်မဟာ ကဿပ) အတေဒ်ဖျေဒ်ယဒ်ကွဲဒ်ဖှာပလ်ဝိယံလီမေသ်လံယ်.

၂။ လုံကောတမဒ်လဲဒ်ထဲဒ် (ကေသာဋကပုဏ္ဏားကြီး) ဝိယံလုံ (စူဠ ကေသာဋကပုဏ္ဏား) လံယ်. ဝိယံဝဲ (ကေသာဋကပုဏ္ဏား) မဉ္ဇမတွဲ ပူယ်အီယံကနဲတ်ဖှာပျဒ်ဝဲပျိဒ်ဝိဒ်ပယ်ကဲသဒ် အယဒ်သိတ်ညာမယ် နတ်ပလ်ကေယ်ဇံယ်.

ပျဉ်နှိပ်ပယ်ကဲသဒ်
ပွဲတ်နုဒ်ဝဲပိုယ်နာဒ်မာဝယ်

သယ်ဂူတ္တိဒ်ကံသ်ပူယ်နတ်. မိယ်လုံ (ဧကသာဠက) ပိုယ်နာဖဒ်ဒိုတ်အိုတ်တဂယ်. တသ်ကယ်ဖံဒိုတ်အိုတ်တဘေတ်လံယ်ဃိုကောဒ်ဝဲလုံ (ဧကသာဠက) ပိုယ်နာလံယ်. ဒ်မာဝယ်ဒီဂယ်လးသ်မဒ်ဖံဒိုတ်တသ်ကယ်အိုတ်ဝဲတဘေတ်လံယ်. ပိုယ်နာဖဒ်ဒိုတ်တသ်မယ်အိုတ်. မေမိုတ်လဲယ်သဒ်တသ်ခူးနတ်. တသ်ကယ်ဖံဒိုတ်. ကယ်ထံတ်လဲယ်ဝဲလံယ်. ပိုယ်နေမုတ်. တသ်ကယ်တအိုတ်ဃိုဘတ်အိုတ်ဝဲလုံဟိတ်လံယ်.

ပိုယ်နေမုတ်. တသ်မယ်အိုတ်. မေမိုတ်လဲယ်သဒ်တသ်ခူး. ဖံဒိုတ်တသ်ကယ်. ကယ်ထံတ်လဲယ်ဝဲလံယ်.

ပိုယ်နာဖဒ်ဒိုတ်. ဖံဒိုတ်တသ်ကယ်တအိုတ်ဃို. ဘတ်အိုတ်ဝဲလုံဟိတ်လံယ်ဒေဒ်နတ်မံယ်. ဖံဒိုတ်တသ်ကယ်တဘေတ်လံယ်. ဒ်မာဝတ်ဒီဂယ်. ဂယ်လဲဒ်လဲဒ်ဘတ်ကယ်ဝဲဒတ်လံယ်.

ဘတ်ကနုတ်တရာဒးဒ်အလဲဒ်

တနီယ်မုသ်ဒေါဒ်.

လုံစေယ်တပိုယ်ဖျသ်. ကကျေပဒ်တရာသပေယ်ကျေယ်ညယ်ဝဲလံယ်.

ပိုယ်နာဖဒ်ဒိုတ်ဟူဘတ်ဝဲနတ်.

မုတ်ပွသ်ဇုံ.

လုံဖျသ်နတ်. ကဆေယ်ယေယ်ကျေပဒ်တရာသပေယ်. ကျေယ်ညယ်ဝဲလံယ်.

မုသ်ပွသ်ဇုံနဝဲနတ်.

လုံမုသ်ဆာခါနကလဲယ်ကနုတ်တရာဇေယ်. လုံမုသ်နယ်ကလဲယ်ကနုတ်တရာဇေယ်. ဝဲသေတ်ဒီဂယ်. ဖံဒိုတ်တသ်ကယ်. အိုတ်ဝဲတဘေတ်လံယ်မေသ်ဃို.

ဒီဂယ်လးသ်တပူယ်ဃံဒုလဲယ်တသေမံယ်.

ကစသ်ဇုံ.

တသ်လုံပေါလ်မုတ်နတ်.

မုသ်နယ်ခါလဲယ်ကေယ်တသေဝဲမံယ်. လုံမုသ်ဆာခါလဲယ်ကလဲယ်ကနုတ်တရာမံယ်တဲဝီယံကယ်ထံတ်ဖံဒိုတ်တသ်ကယ်. လဲယ်ကနုတ်ဝဲတရာလံယ်.

ပိုယ်နာဖဒိဒိတ်အိုတ်ဝဲလုံဟိတ်လံယ်.

မုသ်ဟာဘွံ. မးပိုယ်နေမုတ်အိုတ်ကေယ်လုံဟိတ်. ပိုယ်နာဖဒိဒိတ်ကယ်ထံတ်
ဖံဒိုတ်တသ်ကယ်ဝီယ်. လဲယ်ထံတ်လုံဖျသ်. အိုတ်ဖဲကစသ်ယွယ်မဲလ်ညာတံတ်
ကနတ်ဝဲတရာလံယ်. ဒိုကနတ်ဘတ်တရာဘွံ.

ပိုယ်နာဖဒိဒိတ်ဒံတဂယ်သဒ်မုသ်ဝီယ်တီဒ်ကူးသ်ဘးဝဲဇံယ်လံယ်. စေယ်တနယ်.
သတယ်တရာ. အိုတ်ထံတ်ဝဲဃို.

မိုတ်မယ်ဘူတ်သဒ်ကစသ်ယွယ်. သဒ်ဟဲမဲဖှာထံတ်ဝဲလံယ်. ကမယ်ဘူတ်ဂံသ်
လုံအဂယ်တအိုတ်. ဖံဒိုတ်တသ်ကယ်တဘေတ်လံယ်. အိုတ်ဝဲ. မေသ်ဝဲတသ်
ကယ်သေတ်နသ်ကေ. ဒံမာဝယ်. ခီဂယ်လးသ်ပံမဒ်. တဲသေမေသ်ဝဲ. တဘေက်
ဖံဒိုတ်တသ်ကယ်မေသ်လံယ်.

ပိုယ်နာဖဒိဒိတ်. ဆိုမိုတ်ဝဲ.

မေမယ်ဘူတ်တသ်ကယ်ဝဲအီယ်.

ယယ်ဒးဒ်ပိုယ်နေမုတ်. ခီဂယ်လးသ်ဂံသ်တအိုတ်လးယ်ဝဲမံယ်. ဆိုမိုတ်ဝဲဃို
တမိုတ်ဘူတ်ဝီဒီသဒ် (မစ္ဆရိယ) ကဲထံတ်ဝဲလံယ်. ဝီယ်ဘွံ. မိုတ်ဘူတ်သဒ်သတယ်
တရာ. ကဲထံတ်ကဒါဒေါဒ်. မေသ်ဝဲသတယ်တရာ. သဒ် (မစ္ဆရိယ) မယ်နးယ်
ကူးသ်ဘးဃလ်ဝဲဒေဒ်. ဒေဒ်နေတ်မံယ်. ဖံဒိုတ်တသ်ကယ်. ကမယ်ဘူတ်ဇေယ်
တမယ်ဘူတ်ဇေယ်. ဆိုမိုစေဒ်ကူဝဲဒေဒ်နေတ်မုသ်လံယ်တလးကွေလ်ဝဲလံယ်.

(ကောသာဠက) ပိုယ်နာတသ်ဘူတ်

တုယ်လုံဖဒ်ဖံမုသ်ခါလီ. သဒ် (မစ္ဆရိယ) တဂယ်တလဲဒ်. ကဲဝဲဘတ်ဖးဒေဒ်
လံယ်ဘူတ်တကဲဒေဒ်. တုယ်ဝဲလုံ. တကွတ်မုသ်ခါလီ. ပိုယ်နာဖဒိဒိတ်ဆိုမိုတ်.
မေသ်ဝဲယယ်. သတယ်သဒ်ဖိုတဖူးတ်အီယ်.

ဒးဒ် (မစ္ဆရိယ) ထံဒါဒုံဒ်လောလ်ဝဲနေတ်. မုသ်ဟာလံယ်တလးဝဲ.

ဖဒ်ဖံမုသ်သေတ်ခဲဖျိုဝဲလီ. ဝီဒီသဒ် (မစ္ဆရိယ) နေတ်ဒေဒ်အီယ်လံယ်.

မေဟီနးယ်ဃလ်ဝဲနေတ်မံယ်. အပဲယ်လွီသ်ပါကွာ. မောလ်သာထံတ်ဒိုတ်
ကနေသ်ဝဲတမေသ်လးယ်.

ခါအီယ်ယယ်နေတ်. မေသ်ဖံဒိုတ်တသ်ကယ်. ကမယ်ဘူတ်ဝဲလံယ်. ဆိုမိုတ်
ဝီယ်. ပိုယ်နာဖဒိဒိတ်နေတ်. မေသ်သဒ် (မစ္ဆရိယ) ဆံတ်တီသ်လံယ်ဝဲပွဲထံထံ
သတယ်လုံညာဘွံ. ဖံဒိုတ်တသ်ကယ်. လုံကစသ်ယွယ်ခံတ်ထေဒ်ပလ်ဝီယ်. မယ်
ဘူတ်ဝဲဒတ်လံတ်.

ဝိယံဘုံ. (ဇိတံမေ. ဇိတံမေ)

ယယံနုယံလီ. ယယံနုယံလီ.

သးဘုံထိဆဒ်ကောဒ်ဖွဒ်ထံတ်ဝဲလံယံ.

ဖဲနတ်ခါ. ပသေနဒီကောသလဒ်. စံယံပယံဒိုတ်နတ်. ကနတ်ဝဲတရခါ
မေသ်ဃိုဟူဝဲပိုယံနာဖဒ်ဒိုတ်ကောဒ်ဖွဒ်ကလုသ်သံတ်နတ်. ပှသ်ဝဲအခေပွယ်
နယံသေတ်ဇံ.

သုလဲယံစဒ်ကွသ်ပွယ်ဝဲနတ်. မေသ်ကနုယံဝဲ. တသ်တမိယံမိယံလံယံ.
မးလဲယံစဒ်ဝဲဒတ်လံယံ.

ပယံခေပွယ်လဲယံတုယံစဒ်ကွသ်ဘုံ.

ပိုယံနာဖဒ်ဒိုတ်.

တဲပျဒ်ဂေသ်ကျိယံဝိယံလးသ်. ဟာကေယံရှံဒ်ပျဒ်ဝဲစံယံပယံလံယံ.

မေသ်ပိုယံနာအိယံ.

ဘူတ်ကံတသ်ဘူတ်မယံဝဲမေသ်လံယံ.

ယယံနတ်. ကချီမုဒ်ဝဲပိုယံနာဒိုတ်အိယံလံယံ. ဆိုမိုတ်ဝိယံ.

စံယံပယံဟေတ်ဝဲ. ကူကယ်တဆိုလံယံ.

ပိုယံနာနတ်.

စံယံပယံဒိုတ်ဟေတ်ဝဲကူကယ်တဆို. မယံဘူတ်ဒေါဒ်ဝဲကစသ်ယွယ်လံယံ.
စံယံပယံနတ်.

ခီဆို. လွီသ်ဆို. ဃောဒ်ဆို. တဆီဃုဆို. ကူကယ်တိုထံတ်ဟေတ်ဝဲ.

မေသ်ဝဲကူကယ်ခဲလးသ်မယံဘူတ်ကစသ်ယွယ်ဒေါဒ်လံယံ.

စံယံပယံဒိုတ်.

ဟေတ်ထဒ်ဒေါဒ်ကူကယ်.သးဆီခီဆို. တိုဟေတ်လံယံသိတ်ညာဝဲနတ်.

ကယဲသ်နေသ်ကူကယ်မယံဘူတ်ဝဲမံယံ.

ဒေဒ်ဝဲပွယ်တအံတ်ကံတ်သောဒ်. ကူကယ်သးဆီခီဆိုကွာ. နံသ်စသ်ဂံသ် တဆို.
အမာဂံသ်တဆို. ပလ်တေသ်ဃလ်ဝိယံ. အဆိုသးဆီ. မယံဘူတ်ဒေါဒ်ဝဲလံယံ.

စံယံပယံဒိုတ်နတ်.

မေသ်မယံဘူတ်ပိုယံနာဝိယံနသ်ကေ.

လုံခီမိုတ်ထဒ်မယံဘူတ်ဘတ်သဒ်ဒေဒ်ဝဲ. သဒ်အိုတ်ဝဲဒေဒ်ထံဘိုမေသ်လံယံ.

တိုသ်နတ်. (မဟာကေသာသန) ပိုယ်နာကဲသဒ်ဒးဒ် (စူဠကေသာသန) ပိုယ်
နာကဲသဒ်ဒီမိယ်လံယ်ဆဲဝဲနတ် (မဟာကေသာသန) ပိုယ်နာ
နတ်. ယုဆီလွယ်ဆိုကူကယ်ကွာ. ဟိပလ်ဝဲဒီဆို (စူဠကေသာသန)
ပိုယ်နာနတ်သးဆီဒီဆိုကူကယ်ကွာဟိပလ်ဝဲဒီဆို. လံယ်ဆဲဝဲ
အအိယ်လံယ်အိုတ်တံသ်ဖေဒ်မယ်ခဲလးသ်ဒေဒ်သောဒ်တပူယ်ယံခဲ
လးသ်လံယ်.

တကလံသ်တတ် . ကယ်ပလယ်ဒီဘေတ်

စံယ်ပယ်ဒိုတ်နတ်. တဲဝဲအခေပွယ်တကွဒ်.
နယ်သေတ်ငုံ.
ဒေဒ်ဝဲပိုယ်နာဒိုတ်အိယ်.
မယ်ကံတသ်မူဒ်မယ်ဝဲကဲလံယ်.
လုံအိုတ်ယနုသ်ပူယ်. တကလံသ်တတ်ကယ်ပလယ်ဒီဘေတ်သုလဲယ်ဟီနေဇံယ်
မးဝဲနတ်.
ခေပွယ်ဖုညာ. လဲယ်ဝဲလုံခွေ. ဟာကေယ်စောလ်ဆဲဒ်ကဒ်ဝဲလံယ်.
စံယ်ပယ်ဒိုတ်နတ်.
ဟေတ်ဝဲပိုယ်နာလံယ်.
ပိုယ်နာဖဒ်ဒိုတ်ခဲ.
မေသ်ဝဲတသ်ကယ်ပလယ်တကွဒ်အိယ်. လုသ်ဒိုတ်ပွေယ်ကယ်ရဒ်မဒ်. ဂေယ်
မိုယ်မျဒ်ဒိုတ်ဝဲ. လုံယလုံယ်ကူကယ်တထဲဒ်. ထဲဒ်ဘတ်ဒးဒ်ကစသ်ယွယ်သေတ်
နတ်. မေသ်ဒေဒ်နတ်ဆိုမိုတ်ဝိယ်.
တဘေတ်ကယ်ပလယ်.
လုံကစသ်ယွယ်မီလံသ်ဖံဒိုတ်ပလ်ဝဲမျဲဒ်နကျဲဒ်စးကွဒ်ဃလ်ဝဲလံယ်.
အိုတ်တံသ်တဘေတ်.
လုံနံသ်စသ်ဟိတ်ထံဘိုဟဲဒေါဒ်မေယ်ဒိုတ်နဲသ်သံတပါကပးလံသ်ဖံဒိုတ်. ပလ်ဝဲ
မျဲဒ်နကျဲဒ်စးဘွဒ်ကွဒ်ဝဲလံယ်.

နေသ်ဝဲ (သဗ္ဗစတုက္က) ဆွဒ်

ကောသလဒ်စံယ်ပယ်ဒိုတ်နတ်. မုသ်ဟာလံယ်ခါ. လဲယ်ဆီကဒ်ကစသ်
ယွယ်. ပဒ်ကဲမျဲဒ်နကျဲဒ်ဘွဒ်လံယ်သဒ်. ကစသ်ကယ်ပလယ်. တိုသ်နတ်ဘတ်ဝဲ
ဃို. စဒ်ပတီရှ်ဒ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

မေသ်ဝဲမဲ့ဒ်နကဲ့ဒ်အိယ်မတဂယ်မယ်ဘူတ်ဝဲလဲတ်.

တကတ်စံယ်ပယ်ဒိုတ်ဇုံ.

(ဧကသာဠက) ပိုယ်နာဖဒ်ဒိုတ်မယ်ဘူတ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

မေသ်တကတ်မယ်သဒ်ကျီယ်ညိုယ်နေဒ်သဲဒ်အဲတ်ဒေါဒ်တယ်နဒ်လံသ်ကွဲ
ကျီယ်ညိုယ်ဘူတ်ဘာနေဝဲလံယ်. ရှံဒ်ထံတ်ဝီယ်ဟာကေယ်တုယ်ကောဒ်နေ
ပိုယ်နာဖဒ်ဒိုတ်.

ကဆံလွီသ်ဒု. ကသေတ်လွီသ်ဒု. တိုသ်အသပျယ်လွီသ်ကထို. ပေါလ်မုတ်
လွီသ်ဂယ်ကူသ်မုတ်လွီသ်ဂယ်. ကုသ်ခွါလွီသ်ဂယ်. တဝံလွီသ်ဖူးတ်လွီသ်ဆိုအိုတ်
ဝဲ. (သဗ္ဗစတုက္က) ဆူဒ်သဒ်ကညံယ်ချီမဲ့ဒ်ဟေတ်ဝဲလံယ်.

သောတယ်ပယ်တီယံဝဲ

ဖဲတနီယ်မုသ်ဟာခါ. တရာသပေယ်ကွာ. နဲသ်သံဖုညာ. စီဝေတ်ဖိုတ်ဝဲလံယ်.
နဲသ်သံသေတ်ဇုံ.

လံယ်အဒ်အံတမဲ့အိုတ်ဒိုတ်မဒ်.

(စူဠဧကသာဠက) ပိုယ်နာဖဒ်ဒိုတ်တဂယ်.

မယ်ဘတ်တသ်ဘူတ်ကယ်နေတ်တပနုလ်ဖိုဃိုတဘွံဃံ. မီယံဝဲ (သဗ္ဗစတုက္က)
ဆူဒ်တူသ်လောလ်နေသ်ခယ်စာဘတ်ဝဲလံယ်.

မယ်ဝဲဘူတ်ဖိုကမံယ်တနီယ်အိယ်နေတ်. မေသ်တနီယ်အိယ်လံယ်.

ဘူတ်ဖိုကမံယ်ဟေတ်ကဒါဇံယ်. စီဝေတ်ဖိုတ်ဝဲလံယ်.

ကစသ်ယွယ်ဟဲကညဒ်ဝဲ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

ယယ်ကစသ်ဟဲကညဒ်ခါ. သုစီဝေတ်ဖိုတ်မဒုတသ်တဲလဲတ်. စဒ်ဝဲဒတ်နေတ်.

နဲသ်သံဖုညာ.

မေသ်ဝဲတသ်ဂေသ်အိယ်လံယ်. ရှံဒ်ထံတ်ကဒါဝဲလံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

မေသ်ဝဲ (ဧကသာဠက) ပိုယ်နာဖဒ်ဒိုတ်အိယ်.

မုသ်ဟာလံယ်ခါ. မယ်ဘူတ်ဝဲမေကဲထံတ်နေတ်ခဲလးသ်တဆီဃုဆို (သဗ္ဗ
သောဠသက) ဆူဒ်နေသ်ဘတ်ဝဲလံယ်.

လုံဖဒ်ဖံမုသ်ခါ. မယ်ဘူတ်မေကဲထံတ်နေတ်. ခဲလးသ်ဃောဒ်ဆိုမေသ်ဝဲ.
(သဗ္ဗဋက) ဆူဒ်နေတ်ဘတ်ဝဲလံယ်.

ခါအီယ်ပိုယ်နာဖဒ်ဒိုတ်နေတ်.

မေသ်ဝဲတကွတ်မုသ်ခါမယ်ဘူတ်ဘာဝဲယိုလွိုင်ဆိုမေသ်ဝဲ (သဗ္ဗစတုက္က) ဆူဒ်
လံယ်နေသ်ဘတ်ကေယ်ဝဲမံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

သဒ်လုံဘူတ်ဘာကွာ. မေဟဲဖွာထံတ်ဝဲခါနေတ်ဖဲဖွာထံတ်ဝဲခါ. ကြးဒ်ပျူဒ်စူဒ်
အာထိုဒ်ဘတ်မယ်ဝဲလံယ်. ကဘဲဒ်ယေသ်မဒ်မေပျူဒ်စူဒ်ကေယ်ဝဲနေတ်. အကျီ
ဟေတ်ကဒါကေယ်ဝဲဘွံ. ကဘဲဒ်ယေသ်ဝီယ်မဒ်ဟေတ်ကဒါဝဲမေသ်လံယ်. ယိုနေတ်
မံယ်. လုံသဒ်ဆိုမိုတ်အိုတ်ဖွာဝဲခါ. ဘူတ်ဘာဖုညာ. ကြးဒ်ပျူဒ်စူဒ်ဘူတ်ဘာဝဲ
လံယ်တဲဝီယ်လုံဖံလလ်မေဒ်တေယ်သနယ်တံယ်ဟောဖွာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

အဘိတ္ထရေထ ကလျာဏေ ၊

ပါပါ စိတ္တံ နိဝါရယေ ။

ဝိဒ္ဓံ ဟိကရောတော ပုညံ ၊

ပါပသ္မိံ ရမတိ မနော ။

အခံလုံပကညံ ... သဒ်နေတ်. လုံတ သ်တဂေယ်ကွာ. မုံလ်အာခွဲဝဲ.
လုံဘူတ်ဘာကွာခါ. ကဘဲဒ်သေဝဲလံယ်. ယိုနေတ်မေသ်
သဒ်လုံတဂေယ်ကွာကြံတာကေယ်ဇံယ်. လုံဘူတ်ဘာကွာ
စိုရုာဖွဲတ်ခွဲဘတ်မယ်ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. ပွယ်အာဂယ်ဖုညာ. (သောတာ
ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

(စူဠကေသာဋက) ပိုယ်နာပဒ်ဒိုတ်ပိုဒ်ထုဒ်ဝီယ်လီ



(၂)

(သေယျာသကမထေရ်) ဝိဒ္ဓိထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. ဇေယ်တဝိုယ်ဖျသ်ပူယ်ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျ်ပျူဒ်ဝဲ (သေယျာသကမထေရ်) ဃို (ပါပဇ္ဇေ ပုရိသော
ကယိရာ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲလံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

မိယ်လုံ (သေယျာသက) နဲသ်သံနေတ်. အိုတ်တပူယ်ဃံမေသ်ဝဲ (လာဠုဒါယီ
မထေရ်) ပွဲသ်တပါမေသ်လံယ်.

(သေယျာသက) နဲသ်သံနေတ်. မေသ်နံတ်ဝဲကယ်မကိုယ်ခါယို. တမုံသ်လးယ်
ဝဲလုံသယ်သနယ်ဒွဲကဲထံတ်သဒ်လံယ်.

နေတ်မံယ်တရတ်မေသ်ဝဲ (လာဠုဒါယီမထေရ်) တဲပျဒ်ကေယ်ဝဲနေတ်.

(လာဠုဒါယီမထေရ်) ခံ.

(ပထမသံဃာဒိသေသ်အမှု)

သိုဒ်လိုဒ်တသ်မူဒ်နံတ်ကွဲတဲဒ်တိုပွဲမယ်နေဝဲလံယ်.

(သေယျာသက) နဲသ်သံနသ်ကေ. နသ်စသ်ကယ်မကိုယ်သဒ်ကဲထံတ်ကောဒ်
ဘုံခါ. မေသ်ဝဲတသ်မူဒ်မယ်ဝဲဒတ်လံယ်.

ကစသ်ယွယ်နေတ်.

မေသ်ဝဲပျူဒ်ပေယ်မယ်တသ်ဂေသ်တကွဒ်နေတ်. ဟူဘတ်သိတ်ညာဝဲဘုံ
ကောဒ်နေဝဲ (သေယျာသက) နဲသ်သံနေတ်.

(သေယျသက) ဇံ၊

မေသ်နယ်မယ်ဒေဒ်နေတ်မေသ်ဝဲလံတ်ဇေယ်. စဒ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ၊

မေသ်ဝဲမံယ်ကစသ်.

(သေယျသက) ဇံ၊

တသ်ဝီဃးအမူဒ်ဘတ်မဒုနမယ်ဝဲလဲတ်.

လုံမဲဒ်ဖိုလ်ကွာ. ခံလံလံမေသ်ဝဲနဲပေါလ်ခွါဇံ၊

မယ်ပျူဒ်ကျေဒ်ဝဲဒေဒ်နေတ်တမေသ်ကြးဒ်မံယ်. အမျိုမျိုဒုတ်ဒွဲတ်ကဲဒ်ယဲဒ်
အံတ်ကံတ်တဲဝဲဝီယ်ပျိုဒ်ညဒ်လံယ်ဝဲ.

(ပထမသံဃာဒိသေသ်. သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်) လံယ်ဝီယ်ဘွံ.

မေသ်ဝဲအမူဒ်ပျူဒ်ကျေဒ်ပလးမယ်ဝဲနေတ်. မေသ်ပျိုဒ်ဖိုဒ်ပယ်. သယ်သယယ်
တမလိုယ်ဒီဃတ်လးသ်စံဒိုတ်ထံဖွတ်နဒ်မယ်သ်ကဲထံတ်ဝဲလံယ်တဲဝီယ်လုံဖဲလလ်
မေဒ်တေယ်သနယ်တံယ်ဟောဖွာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ပါပဉ္စေ ပုရိသော ကယိရာ

နနံကယိရာ ပုနပ္ပနံ

နတမိ ဆန္တံ ကယိရာထ

ဒုက္ခော ပါပဿ ဥစ္စယော

အခံလုံပကညံ ... ပိုတ်ကိုယ်တဂယ်နေတ်. တဂေယ်အးမူဒ်မေပလးမယ်ဝဲ
နေတ်. မေသ်ဝဲတဂေယ်အးမူဒ်. ထဒ်တလဲလဲ. မေသ်
တသ်မယ်ယယ်တမယ်လးယ်ဝဲ. မေသ်တဂေယ်အးမူဒ်မယ်
ဝဲ. ဆယ်တဒ်ဘတ်မယ်လးယ်တဂေယ်. တဂေယ်အးမူဒ်.
ပလ်ဖိုတ်စူဒ်စီအာဝဲနေတ်မေသ်ဖွတ်နဒ်ဒိုတ်ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. ပွယ်အာဂယ်ဖုညာ (သောတာ
ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

သေယျသကမထေရ်ပိုဒ်ထွန်ဒီယ်လီ



(၃)

(လာဇာနတ်သမီး) ဝိဇ္ဇာထွန်

ကစသယွယ်နေတ်. သယ်ဂူထွန်ကံသ်. ဇေယတဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒဲခါ. အကျ်ပျုဒ် (လာဇာနတ်သမီး) ဃို. (ပုညဇ္ဈေ ပုရိသော ကယိရာ)
စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲလံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်
ခေါဒ်စေလ်ကစသ်မုတ်ပွိ**

ကစသယွယ်ပွဲသ် (တတိယ အဂ္ဂသာဝက) မေသ်ဝဲ (အရှင်မဟာကဿပ
မထေရ်မြတ်) နေတ်အိုတ်ဝဲလုံ (ပိပ္ပလိလိုဏ်ဂူ) ပူယ်လံယ်.

တဘွံခါဒေါဒ် (မထေရ်မြတ်) နေတ်.

နွီသံပဒ်လုံ. နံလ်ဝေယ်စာသမယ်ပဒ်ဝီယ်. ဂဲယ်ဆးထးတ်ဝဲ. လုံကြးဒ်ချီမုဒ်
ထဲဒ်ပွယ်. ကွသ်စိုလံယ်ဝဲဒးဒ် (ဒိဗ္ဗစက္ခုအဘိညာဉ်) နေတ်.

ထိတ်လံယ်ဝဲခေါဒ်စေလ်ကစသ်လံယ်. မေသ်ဝဲခေါဒ်စေလ်ကစသ်. မုတ်ဖို
နေတ်မေသ်သတယ်တရာ. အိုတ်တအိုတ်. စံတ်ထီကွသ်ဝဲဒေါဒ်. သိတ်ညာထိတ်
ဖှာဝဲလုံ. သတယ်တရာအိုတ်နေတ်. မယ်ဘူတ်တမယ်ဘူတ်. ကွသ်လံယ်ထဒ်
ဒေါဒ်ဝဲ. သတယ်တရာအိုတ်. ဂေသ်ဒိုတ်ဝဲဒေါဒ်. စေလ်ကစသ်မုတ်ဖိုနေတ်.
ကမယ်ဘူတ်ဝဲယယ်.

မေမယ်ဘူတ်ဝဲဃို. ကျီကျဲယ်စီစေယ်ချာသယ်နဒ်သူခဒ်နေသ်ဘတ်ဝဲ. သီတ်ညာ ထီတ်ဖှာဝဲလံယ်.

မထေရ်.နေတ်.

ယိုသ်ထံတ်တသ်ဘံ. ဟီထံတ်တဖျံသ်. လုံစေလ်ပူယ်လဲယ်ကညဒ်ဝဲလံယ်. ခေါဒ်စေလ်မုတ်ဖိုနေတ်.

ထီတ်ဝဲ (မထေရ်မြတ်) ဘွံ.

ကျီယ်ညိုယ်ဒိုတ်. သတယ်အိုတ်ဖှာထံတ်ဝဲဝီယ်. သဒ်မုံသ်ဝီယ်တိဒ်ဒံတဂယ် ကွးသ်ဘးကေယ်ဇံယ်ဃို.

ကစသ်ဇံ.

ပတုံသ်ကညဒ်ခုလောလ်တစိုသ်ဖိုမံယ်. ပတီရှံဒ်ဝီယ်. ဟီထံတ်ပေသ်တဘွဲဖွတ် ခွဲလဲယ်ထးနူလ်. မယ်ဘူတ်ဝဲလုံ. တဖျံသ်ပူယ်လံယ်.

မယ်ဘူတ်ပေသ်တဘွဲဝီယ်. ဒးဒ်ဘတ်တိုယဲသ်မိူ. အူချဒ်. ဘာလံယ်ဝဲ.

ကစသ်ဇံ.

မေသ်ဝဲဘူတ်ဘာစိုကမံယ်ဃို.

ဒေဒ်ကစသ်သီတ်ညာတရာသောဒ်. ကစသ်ပွဲသ်မုတ်နသ်ကေ.

သီတ်ညာဘတ်လသ်တကေယ်မံယ်. ဆူဒ်တံဃေဝဲ.

(မထေရ်မြတ်)ခံ.

လုံနဃေဆူဒ်တးလးပွဲယ်ဒတ်ဝဲတကေယ်. အနူဒ်မောဒနယ်ပူဒ်နေဝဲလံယ်. ခေါဒ်စေလ်မုတ်ဖိုနေတ်.

ဘာလံယ် (မထေရ်မြတ်) ဝီယ်လုံနသ်စသ်ဟေတ်မယ်ဘူတ်တသ်ဘူတ်စံတ် ထီနတ်လံယ်သဒ်မုံသ်ဖှာဟာကေယ်ဝဲလံယ်.

လုံထူပြသ်သဒ်ပူယ်ကဲထံတ်နဒ်မုတ်ကညဒ်ဖို

ဖဲလဲယ်စေလ်ပူယ်. ခေါဒ်ဘိုခိုတ်ကွဲနေတ်. အိုတ်ဒးဒ်ဂုသ်ပူယ်တဆူအရုဟ် အးဒိုတ်ဂုသ်အိုတ်တဘို.

ဂုသ်နေတ်. မထေရ်ကညဒ်လဲယ်ခါ.

ခံတ်ဒူတ်သတ်ကဒ်ဘးသဒ်ဒးဒ်. တသ်ဘံကူဃို. ဖှဒ်ဘတ်ဝဲတဖျံ.

ခေါဒ်စေလ်မုတ်ဖိုဟဲဘွံ.

ဂုသ်နေတ်.

ထွဲဒ်ထံတ်ဖွဲဒ်ဝဲ. ခေါဒ်စေလ်မုတ်ဖိုနတ်. မေသ်အစုတ်ကံဒိုတ်ဝဲဃို.
မုတ်ဖိုလံယ်ဃီသ်တဘွံဃံ. သီဝဲဒတ်လံယ်.

ခေါဒ်စေလ်မုတ်ဖိုနတ်.

ဒးဒ်သဒ်မုံသ်ပီယ်တီဒ်သီဝဲဃို. လုံတယ်ဝသေယ်သယ်နဒ်ကံသ်.

ဒေဒ်မယ်သဒ်. မိနံတ်ဘတ်ဝဲသဒ်သောဒ်. လဲယ်ကဲထံတ်ဝဲနဒ်မုတ်ကညဒ်
လံယ်. မယ်ဘူတ်ပေသ်တဘွဲ. ကဲထံတ်နဒ်သမိမေသ်ဝဲဃိုမိယ်လုံ (လာဇာ)
နဒ်သမိလံယ်. ပေသ်တဘွဲနဒ်သမိ. မိယ်အိုတ်ဝဲလံယ်. အိုတ်လံသ်နုသ်ပြဒ်သဒ်
နတ်. ယူယ်ဇနယ်သးဆီ. အိုတ်ဝဲလံယ်. အနံသ်စသ်ရုံလ်ခယ်တယ်ကိုယ်နတ်
အိုတ်ဝဲသးကယ်ဝိုဒ်လံယ်တဆီခီယူယ်ဇနယ်အိုတ်နဒ်ကရးကယဲ. ကူကယ်ထံတ်ဝဲ.
နဒ်သမိတကထိုလုံဃးလ်အိုတ်ဝဲဒ်ဝဲ. လုံညာဘူတ်ဃလ်ဘူတ်ဘာဒ်ဒ်နတ်ဖွာသဒ်
နတ်. နုသ်ပြဒ်သဒ်ကြယ်ပံဒ်. ခဲလးသ်တကွဒ်. ထူပေသ်တဘွဲ. လံယ်စဲယ်တွဲသဒ်.
ဘွဒ်ယဲသ်ယောလ်ဒးဒ်ထူခွဲဒ်. အိုတ်ဃီလဒ်ဝဲဂေယ်မဒ်လံယ်.

(လာဇာနတ်သမီး)နတ်.

ကွသ်ဝဲနံသ်စသ်နေသ်ပလ်စီစေယ်တကွဒ်နတ်.

ဒေဒ်လဲတ်မံယ်. ယယ်နတ်.

မေသ်မဒုဘူတ်ဘာမယ်ပလ်ဝဲဃို. နေသ်ဘတ်ဝဲ. စီစေယ်ချာသယ်တကွဒ်အီယ်
လဲတ်. စံတ်ထီကွသ်လံယ်ဝဲ.

လုံ (အရှင်မဟာကဿပမထေရ်မြတ်) အိုတ်မယ်ဘူတ်လံယ်ဘတ်ဝဲပေသ်
တဘွဲဃိုမေသ်ဝဲစီစေယ်ချာသယ်တကွဒ်နေသ်ဘတ်သီတ်ညာထီတ်ဖွာဝဲဒတ်လံယ်.

ယယ်နတ်. မေသ်ဝဲတစဲဒ်ဖို. တသ်ဘူတ်ဖိုကမံယ်ဃို. ကျီကျဲယ်စီစေယ်ချာ
သယ်တကွဒ်နေသ်ဘတ်ဝဲ. အိုတ်သာပေယ်နံတ်သဒ်. တကြးဒ်လးယ်ဝဲမံယ်.

လုံ (မထေရ်) ဖံဒိုတ်အိုတ်ပျုဒ်စူဒ်မယ်. ဝေယ်ယယ်ဝေဒ်စဒ်ဘူတ်ဘာ. ဒေဒ်
စီစေယ်ချာသယ်. ကဂးသ်ထံဘို. ကြးဒ်ကျီစာကွဲဒ်စးဒ်မယ်ဝဲမံယ်. ဆိုမိုတ်ထံတ်
ဘတ်ဝဲလံယ်.

ဝီယ်ဘွံနဒ်သမိနတ်လုံဂံယ်ခဲခါ.

ဟီထံတ်နံတ်ခွဲထူတးထူဝီယ်. ဟဲလံယ်ဝဲဒတ် (မထေရ်မြတ်) ကရးသ်ပူယ်.
ခွဲသိုမယ်ပွဲ. ဒးတ်ထံတ်ဝဲထီအံထီလုသ်လံယ်.

ခွဲတသ်မေသ်ဝဲနဒ်မုတ်ပွဲ

(အရှင်မဟာကဿပမထေရ်မြတ်) နေတ်.

ထိတ်ဝဲပျူဒ်စူဒ်မယ် (ဝေယျာဝစ္စ) ဒိုတ်ဆေဒ်တကွဒ်.

ဆိုမိုတ်ဘတ်ဝဲလုံ. ဖိုသတ်တဂယ်. တပွဲဖိုတပါသေတ်မေသ်လံယ်.

လုံခီနီယ်သေတ်. ဒေဒ်လုံညာအတး. ပျူဒ်စူဒ်မယ်ဝဲလံယ်.

(မထေရ်မြတ်) သေတ်ဆိုမိုတ်ဝဲဒေဒ်လုံညာနီယ်လံယ်.

သးသံထံတ်ဘဒ်နီယ်ဘွံ.

(မထေရ်မြတ်) နေတ်ဟူဘတ်ဝဲခွဲတသ်သံတ်. လုံကြယ်ကဆိုဒ်ဟဲနုသ်လံယ်ဝဲ
တသ်ကပြုသ်ကပံယ်. အောဒ်ထံတ်ကြယ်ကွသ်.

ပွယ်ခွဲတသ်နေတ်. မေသ်မတဂယ်လဲတ်. စဒ်ဝဲဒတ်လံယ်.

ကစသ်ဇုံ.

ကစသ်ပွဲသ်မုတ်နေတ်.

မေသ်ဝဲကစသ်အလိုဒ်အကျွေ (လာဇာ) နဒ်သမီမေသ်ဝဲလံယ်.

နဒ်သမီဇုံ.

ယယ်နေတ်. မီယ်ဒေဒ်အီယ်ဝဲ. အလိုဒ်ကျွေတကတ်မုတ်. တအိုတ်ဝဲမံယ်.

ကစသ်ဇုံ.

ကစသ်ပွဲသ်မုတ်နေတ်.

မေသ်ဝဲခေါဒ်စေလ်ကစသ်မုတ်ဖိုတဂယ်လံယ်. ခေါဒ်စေလ်ခါ.

ကစသ်ဟဲကညဒ်. မယ်ဘူတ်ဘတ်ဝဲပေသ်တဘွဲယို.

သဒ်ခုမဒ်ဟာကေယ်လုံကွဲဂုသ်ဖူဒ်သီဝဲလံယ်.

သီဝီယ်ဘွံ.

ဒေဒ်အီယ်မံယ်. လုံတယ်ဝတေယ်သယ်ကံသ်. ကဲထံတ်ဝဲနဒ်မုတ်ကညဒ်လံယ်.

ကစသ်ဇုံ.

ကစသ်ပွဲသ်မုတ်နေတ်.

ဒိုတနေလ်ဘတ်ကစသ်ယို.

ဒေဒ်ဝဲစီစေယ်ချာသယ်တကွဒ်နေသ်ဘတ်ဝဲလံယ်.

ဒေဒ်ဝဲစီစေယ်ချာသယ်တကွဒ်ကဂးသ်ကွးယ်အိုတ်ထံဘိုသောဒ်.

ဟဲပျူဒ်စူဒ်မယ်နေဝဲ (ဝေယျာဝစ္စ) မေသ်လံယ်ကစသ်.

နဒ်သမီဇုံ.

လုံမဟာတနီယ်နသ်ကေ. နယ်လံတ်ဇေယ်.

ခွဲတသ်ဒးတ်ထီအံ. ထီသေခံတ်မေသ်လံတ်ဇေယ်.

မေသ်မံယ်ကစသ်.

နဲနဒ်သမီဇုံ.

လဲယ်ကွေလ်ဇံယ်.

လုံနမယ်ပလ်ဝိုဒ်ဒိုတ်ဆေဒ်တကွဒ်. ဝီယ်ဒးဒ်ဝီယ်ဒတ်ဝဲ.

စဒ်ဖဲတနီယ်ညာလုံခီဖဲတသ်လံသ်နဘတ်ဟဲလးယ်တဂေယ်.

ကစသ်ဇုံ.

ဖျဲဒ်ဆီကစသ်ပွဲသ်မုတ်တဂေယ်မံယ်ကစသ်.

ပျူဒ်စူဒ်မယ်နေကစသ်. ဝိုဒ်ဒိုတ်ဆေဒ်ဝီယ်. စီစေယ်ချာသယ်ဒေဒ်ကဂးသ်.

ကွးယ်ဂံသ်. သဒ်ကညံယ်ကစသ်ပွဲသ်မုတ်ဟေတ်နေခွေဒ်မယ် (ဝေယျာဝစ္စ) ဒတ်
မံယ်ကစသ်.

နဒ်သမီဇုံ.

တလိုတ်ဝဲမံယ်.

လုံခီဟောတရာ (ဓမ္မကထိက) ဖုညာလုံကမ္မးသ်ဒးတ်သဒ်.

ကတဲဝဲ (အရှင်မဟာကဿပမထေရ်မြတ်) နေတ်.

နဒ်သမီတဂယ်. ဟဲမယ်နေ (ဝေယျာဝစ္စ) လံယ်.

ဒေဒ်ကလံယ်တဲနဟဲမယ်တဂေယ်.

နဒ်သမီဇုံ.

နကေယ်ကွေလ်. လုံခီဘတ်ဟဲနဲဘဲလးယ်တဂေယ်.

ကစသ်ဇုံ.

ဖျဲဒ်ဆီကစသ်ပွဲသ်မုတ်တဂေယ်. သဒ်ကညံယ်ဟေတ်ခွေဒ်မံယ်.

ထဒ်တလဲလဲဃေကညာတဲဝဲ.

(မထေရ်မြတ်) ခံ.

မေသ်နဒ်သမီအီယ်.

ယတဲတဒိုကနတ်ဝဲ. ဆိုမိုတ်ဝီယ်.

နဒ်သမီဇုံ.

နယ်နေတ်. မေသ်နတသိတ်ညာလံယံနံသ်စသ်သဒ်ယယ်တဲဝီယံခဒ်သံတ်ထံတ်
စုလံယံ.

(မထေရ်မြတ်) ခဒ်သံတ်ထံတ်စုဘွံ.

နဒ်သမီနေတ်.

ဖဲတသ်လံသ်အိုတ်ဝဲတကဲ. ယူယံထံတ်လုံမူဒ်. ဘိုတ်စုဘာထံတ်ဝီယံ.

ကစသ်ဇုံ.

ကစသ်ပွဲသ်မုတ်နေသ်ပလံစီစေယ်ချာသယ်မယ်ဟဒ်ဂံယံတဂေယ်. ဒေဒ်စီ
စေယ်ချာသယ်ကကးသ်ကွးယံပွဲနေဟေတ်ခွေဒ်မယ် (ဝေယျာဝစ္စ) ဘူတ်မံယံ
ကစသ်. တဲထံတ်ဟံတ်ဝဲဒတ်လံယံ.

(လာဇာနတ်သမီး) သောတယ်ပယ်တီယံဝဲ

ကစသ်ယွယ်နေတ်. အိုတ်လုံ (ဂန္ဓကုဋ်တိုက်) ပူယံ.

ဟူဘတ်ဝဲ (လာဇာနတ်သမီး) ဟံတ်နေတ်.

မယ်ကပြုသ်ပွသ်လံယံယံယံချီယံတံယံ. ဒေဒ်ဆးထးတ်ဝဲနဒ်သမီမဲလ်ညာဟော
နေတရာသောဒ်.

နဒ်သမီဇုံ.

မေသ်ဝဲဘတ်ကြံတာနေတ်.

ယဖိုခွါကဿပ. မူဒါမေသ်ဝဲလံယံ.

ကဘတ်စံဒ်စီမူဒါပတံသ်. ပလံသ်တဲဝဲမေသ်လံယံ.

မယ်ဝဲဘူတ်ဘာနေတ်.

ပျီဒ်စိုဒ်ပယ်တမလိုယံဒီဃတ်လးသ်စံဂေယ်ကျိအယ်နီသေယ်ခယ်စာဘတ်ဝဲ
လံယံတဲဝီယံ. လုံဖဲလလ်မေဒ်တေယ်သနယ်တံယံဟောဖှာဝဲလံယံ.

အနုဒ်ချို့ဒ်မေဒ်တေယ်သနယ်တံယံ

ပုညဇွေ ပုရိသော ကယိရာ

ကယိရာနံ ပုနုပျုနံ

တပိ ဆန္ဒ ကယိရာထ

သုခေါ ပုညဿ ဥစ္စယော

အခံလုံပကညံ ... မေသ်ဝဲပိုတ်ကိုယ်တဂယ်နေတ်. နေသ်ပလ်ဝဲဘူတ်ဘာ
 နေတ်. ဒေဒ်ဝဲဘူတ်ဘာဂးသ်ကူးယ်. ထဒ်ခယ်တလဲလဲ.
 ဘတ်မယ်ဝဲလံယ်. လုံဘူတ်ဘာကွာ. ကမယ်ဝဲအာ. သဒ်
 တမာဘတ်ဖှာဝဲလံယ်. မယ်ဘူတ်ဘာတာဝဲဖုညာနေတ်.
 ခုတ်ကဘဒ်ချာသယ်ကွဲပေဒ်သေဒေဒ်ဝဲလံယ်.

မေသ်ဝဲခမဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ (လာဇာ) နဒ်သမိနေတ်.
 ယိယ်လွီသ်ဆီယဲသ်ယူယ်ဇနယ်မူဒ်ဖံခိုတ်. အိုတ်ဆးထးတ်ဝဲနေတ်တုယ်ဝဲလုံ.
 (သောတာပတ္တိဖိုလ်) လံယ်.

(လာဇာနတ်သမီး) ဝိုင်ထူဒ်ဝီယ်လီ



(၄)

(အနာထပိဏ်သုဋ္ဌေးကြီး) ဝိဒ်ထွန်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်ဆိတ်နံယ်
အိုတ်ဒေဒဲခါ. အကျ်ပျုဒဲ (အနာထပိဏ်) သဲထီဖဒ်ဒိုတ်နေတ်ဃို. (ပါပေါဝိ
ပဿတိ ဘဒြိ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

ဗျိဒ်ခိုဒ်ပယ်ကဲသဒ်

ပွံတ်လံယ်ဝဲ (အနာထပိဏ်) သဲထီပဒ်ဒိုတ်

(အနာထပိဏ်) သဲထီဖဒ်ဒိုတ်နေတ်. လုံဇေယ်တဂိုယ်ဖျသ်. စေအသပျယ်.
ယဲသ်ဆီလွီသ်ကဘံ. တူသ်လးသ်မယ်ဘူတ်ဝဲလံယ်.

ကစသ်ယွယ်နသ်ကေ. ဖဲဇေယ်တဂိုယ်ဖျသ်. ဆိတ်နံယ်အိုတ်ဝဲလီ.

(အနာထပိဏ်) သဲထီဖဒ်ဒိုတ်နေတ်. မေသ်ဝဲတနီယ်သးဘွံ. လုံကစသ်ယွယ်
အိုတ်. လဲယ်ထံတ်ဆီကဒ်ဝဲလံယ်. ကောဒ်ဘွံဒဲဒ်. သဲထီလဲယ်ထံတ်ဖျသ်ခါ.
လုံစုပူယ်. ဘူတ်ဘာဂံသ်မေတပတ်. တလဲယ်ဝဲနံဘွံလံယ်.

ဂံယ်ခံမေလဲယ်. ပတ်ဒးဒ်ယယ်ကူဒ်. မုသ်ဆာ. ထောပဒ်. သို. ကွဲစံစဒ်ထံတ်
တသိတ်ဗျိဒ်စီလဲယ်ပတ်ဝဲ. မုသ်ဟာမေလဲယ်ဝဲနေတ်. မေသ်ဖဲကလံနးမူပနဲပတ်
ဃုလ်လဲယ်မေသ်ဝဲလံယ်.

ဒေဒ်နေတ်မံယ်. ဝိဒ်တပျဲဒ်လဲယ်ဝဲ. ဖဲတ်ဂးသ်သိဒ်လဒ်အိုတ်ထံဘိုလံယ်.
လုံဟိတ်သေတ်. ကောဒ်နီယ်တပျဲဒ်. သံကမူးသ်သေတ်ဂံသ်. ပလ်ဝိဒ်တရာ.
မေယ်ခိုတ်ဘူတ်ဘာမယ်ဘူတ်ဝဲလံယ်.

ကယ်လဒ်ယေလ်ဘုံ.

သဲထီဖဒ်ဒိုတ်ဟီတ်. စုကဝဲယံ. လံယံရှယ်ဝဲလံယံ.

နေတ်မံယံ. လုံ (အနာထဝိဏ်) သဲထီဖဒ်ဒိုတ်အိုတ်. တဆီလွီသ်ကဘံပွယ်
ဟီလိုသ်ပလဲဝဲဖုညာသေတ်. တကေယ်ဟေတ်ကဒါဝဲ. လုံမိုသ်ပသ်ဖီဖုလဲဒ်ထဲဒ်.
နေသ်ဝဲအမွေယ်ခူတ်ဘးဃလဲဝဲ. ထီကျိုနီယံ. တဆီဃောဒ်ကဘံပျီဒ်စီတကွဒ်
သေတ်. ထီအံတ်ကးသ်လလ်. လုံပံတ်လဲတ်ပူယံ. လံယံဘူးဝဲလံယံဒေဒ်နေတ်
မံယံ (အနာထဝိဏ်) သဲထီဖဒ်ဒိုတ်နေတ်. စုကဝဲယံပျီဒ်စီလးသ်. ဖွတ်လံယံဝဲဒတ်
လံယံ. ဖွတ်လံယံနသ်ကေ. (အနာထဝိဏ်) သဲထီဖဒ်ဒိုတ်နေတ်သောတယ်ပယ်
အရီယယ်. ပိုတ်ကိုယ်တဂယ်မေသ်ဝဲယို.

လုံသယ်သနယ်ဒွဲ. တနောဒ်ဟိုဒ်ဝဲဒ်တအိုတ်. သတယ်တရားလးပွယ်တဂယ်ယို
မယ်ဘူတ်သံကမူးသ်မေယ်ခိုတ်. နေဒ်စဗဒ်တဟဒ်ဂံယံဝဲ. တနသ်ကေ. မေယ်
တသူဝီတ်ဆးဂေယ်ဝါမယ်ဘူတ်ဘာဝဲ. တကဲလးယံမံယံ.

မေယ်ဟုနေဒ်ဖိုဟုထီတသူတသ်ဘူတ်

တနီယံမုသ်ဒေါဒ်. (အနာထဝိဏ်) သဲထီဖဒ်ဒိုတ်နေတ်.

လဲယံထံတ်ဆီကဒ်ကစသ်ယွယ်ခါ. ကစသ်ယွယ်စဒ်ဝဲဒတ်.

တကတ်သဲထီဖဒ်ဒိုတ်ဇုံ.

လုံနဟီတ်နေတ်. မယ်ဘူတ်တသ်ဒေဒ်ဇေယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ပွဲသ်. မယ်ဘူတ်မဲ့ထံဘိုဒေဒ်ဝဲလံယံ.

တနသ်ကေ. ဒေဒ်လုံညာမေယ်တသူဂေယ်ဝါ. ဘူတ်ဘာတကဲဝဲလးယံမံယံ
မေယ်ဟုနေဒ်ဖို. ဟုထီတသူ. တသ်ဆိတ်ထီဖိုလံယံ. ဘတ်မယ်ဘူတ်ဝဲမံယံကစသ်.

တကတ်သဲထီဖဒ်ဒိုတ်ဇုံ.

တသ်အံတ်အညဒ်. ဘတ်မယ်ဘူတ်ဝဲ. ဆိုမိုတ်ဘတ်တဂေယ်.

ပလ်သဒ်မေမိုယ်မျဒ်နေတ်. ယွယ်စဒ်ထံတ်ပွယ်သူယ်တောယ်ကံဖုညာဟေတ်
မယ်ဘူတ်ဝဲနေတ်. ယိုဒ်ညဒ်တအိုတ်ဝဲမံယံ. မေနံသ်နံသ်ထီဆဒ်.

နဲသဲထီဖဒ်ဒိုတ်နေတ်.

(အရိယာပုဂ္ဂိုလ်) ဃောဒ်ဂယ်မယ်ဘူတ်ဘတ်ဝဲဒေဒ်လံယံ.

တကတ်သဲထီဖဒ်ဒိုတ်ဇုံ.

ယယ်ကစသ်ကဲဘတ် (ဝေလာမပုဏ္ဏား) ဒေဒ်ခါ (ဇမ္ဗုဒိပ်) ကောဒ်တမီယံ
ဒံဘေတ်ဒါလံယံခိုယ်. ဘုံဒ်ဆဒ်ဃဒ်သဒ်မယ်ဘူတ်နသ်ကေ. ဒးဒ်သရဏကိုယ်
သးပါလးပွဲယ်. ပွယ်တဂယ်မဒ်တအိုတ်ပတ်ဝဲလံယ်. ဃိုနေတ်မံယ်.

တကတ်သဲထီဖဒ်ဒိုတ်ဇုံ.

ဟေတ်လံယ်မယ်ဘူတ်. ယယ်ကစသ်လုံ. တသ်အံတ်အညဒ်. ဆိုမိုတ်ဘတ်
တဂေယ်တဲဝီယံဟောပျဒ်ဝဲ (ဝေလာမ) တရာတေယ်သနယ်လံယ်.

အိုတ်ခေါဒ်ကြိယံနဒ်

အိုတ် (အနာထဝိဏ်) သဲထီဖဒ်ဒိုတ်ဟိတ်ခေါဒ်ကြိယံမေသ်ဝဲ.

(စတုတ္ထတံခါးစောင့်) နဒ်နေတ်.

ကစသ်ယွယ်ဒးဒ်. သံကမ္မးသ်သေတ်. မေဟဲကညဒ်လုံဟိတ်နေတ်.

မေသ်ဝဲယွယ်ဒးဒ်သံကမ္မးသ်သေတ်တကိုစိုကမံယ်ဃို.

အိုတ်ဝဲနံသ်စသ်လံသ်တကဲ. ဘတ်စိတ်လံယ်နေဝဲလုံ. ဖဲလလ်ထံဘိုလံယ်.

ဃိုနေတ်. ယွယ်ဒးဒ်သံကမ္မးသ်သေတ်. ဒေဒ်တဟဲကညဒ်သောဒ်. ကတဲဝဲ
သဲထီလံယ်. ဆိုမိုတ်စေဒ်ကူ. ပညိတ်ပလ်ဝဲလံယ်.

လုံစုကဝဲယံပျိဒ်စိကူလးဒးဒ်ပွဲယ်ဒေဒ်ခါ. တမေသ်တဲဝဲကနေသ်. တတဲဝဲ.
ခါအီယ်. သဲထီဖွတ်လံယ်လီ.

ယမေတဲဒုကနေသ်လံယ်ဆိုမိုတ်ဘတ်ဝဲဃို.

တနယ်မုသ်ဒေဒ်.

နံလ်လံယ်လုံသဲထီခါပူယ်. ဆးထးတ်အိုတ်ဝဲလုံမူဒ်လံယ်.

နံဟဒ်ဝဲမေတ်ဆယ်နဒ်

သဲထီဖဒ်ဒိုတ်နေတ်.

ထိတ်နဒ်ဆးထးတ်အိုတ်လုံမူဒ်စဒ်ဝဲဒတ်လံယ်.

နယ်နေတ်မတဂယ်လဲတ်.

သဲထီဖဒ်ဒိုတ်ဇုံ.

ယယ်နေတ်မေသ်စတုတ္ထဒ်ခေါဒ်ကြိယံကစသ်နဒ်မေသ်ဝဲလံယ်.

ကသိုတ်သံတဲပျဒ်ဘတ်သဒ်နယ်ဃိုဟဲဝဲမေသ်လံယ်.

လုံကတဲသိုတ်သံနေတ်. တဲကွသ်ကတ်မံယ်.

သဲထီဖဒ်ဒိုတ်ဇုံ.

နယ်နေတ်လံသ်ခီဂံသ်. တဲဒ်ကွဲဒ်ဝဲ. လုံသံခါကောထမဒ်ကစသ်. သယ်သနယ်
ဒွဲပူယံစုကဝဲယံပျီဒ်စီအာမဒ်. နဘူတ်ဘာမယ်ဝဲဃို. ခါအီယံဖွတ်လံယံဝဲလီ. ဖွတ်
လံယံနသ်ကေ. နယ်နေတ်. တစိုဒ်ပွသ်ဝဲသံခါကောတမဒ်ဒေဒ်. မေမေသ်ဝဲဒေဒ်
အီယံအတးဆူညာသးသံလွီသ်သံ. သုဝဲခဲလးသ်ကဘတ်လံယံဒိုဝဲမံယံ. နယ်နေတ်
မေသ်ဝဲ. သံခါကောတမဒ်ဃို. ကျီဘျံဒ်တအိုတ်မံယံ. ပလံတံသ်ဘူတ်. မယ်ကေယံ
လုံပွေယံဆာတသ်ကူတ်ပနေလ်ဖုညာ. ကျီစာကွဲဒ်စးဒ်မယ်ကေယံဇံယံ.

သဲထီဖဒ်ဒိုတ်နသ်ကေ.

နဝဲနဒ်ကတဲသိုတ်သံယယ်တသ်တဲနေတ်မေသ်အဝဲအီယံလံတ်ယေ.

သဲထီဖဒ်ဒိုတ်ဇုံ. မေသ်မံယံ.

ဟေတ်...မေတ်ဆယ်နဒ်ယိုဒ်ဇုံ. နလဲယံကွေလ်ဇံယံ. ဒေဒ်သောဒ်နဝဲနဒ်
ဂံသ်. ယယ်ထိုလဒ်လံသ်ဟဲတဲနသ်ကေ. ယစေယံတနယ်သတယ်တရာ. တနောဒ်
ဟိုဒ်ဝဒ်တကဲဒေဒ်ဝဲ. နယ်နေတ်တကြးဒ်တသ်တဲတံဝဲလီ. ဖဲယဟိတ်နအိုတ်လးယံ
တဂေယံ. ထွဲဒ်ကွေလ်ခွေခါအီယံတဘျံသ်နေတ်. သောတယ်ပယ်အရီယယ်မေသ်
ဝဲ. သဲထီဖဒ်ဒိုတ်နေတ်. နဝဲဒေဒ်နေတ်ဘျံ. မေတ်ဆယ်နဒ်. အိုတ်တကဲလးယံဝဲ.
ကွဲထံတ်ဖိုမူယံထံတ်ဝဲစုဘတ်ထွဲဒ်ဟဒ်ဝဲလံယံ. လုံအဂယ်ဟဒ်ဃုလံသ်ကွဲတဘတ်
ဝဲဃို. လုံသဲထီဖဒ်ဒိုတ်အိုတ်. ဝိုယ်ချဒ်လံယံဃေကညာတဲဝီယံ. ကေယံအိုတ်
ကဒါလုံ. လံသ်ကွဲလံယံဆိုမိုတ်ဝဲဝီယံ. လဲယံဝဲလုံခေါဒ်ဝေသ် နဒ်အိုတ်. တဲပျဒ်ဝဲ
နံသ်စသ်တဲဘတ်တသ်နေတ်.

ကစသ်နဒ်မေဇုံ.

ဟဲမံယံ. လဲယံကွဲယယ်လုံ. သဲထီဖဒ်ဒိုတ်ဟိတ်ဝီယံဃေကညာတဲနေယယ်
သဲထီဖဒ်ဒိုတ်. မးဝီသဒ်စူယံဝီယံဘျံ. လုံနံသ်စသ်လံသ်. မးပွဲအိုတ်ကဒါယယ်
လံယံ. တဲဃေကညာမယ်စးယံနေယယ်မံယံ.

နယ်နေတ်. တကြးဒ်တသ်တဲ. ပျီဒ်မာတဲကမတ်ဘတ်ဝဲ.

ယလဲယံဃေဝီသဒ်စူယံတဲနေနယ်တကဲမံယံ.

နဒ်ခေါဒ်ဝေသ်တဲပလဲလ်ညေပဲယံဝဲဃို.

မေတ်ဆယ်နဒ်.

လဲယံဃေဒေါဒ်အကူယံညီယံလုံ. စတူမဟယ်ရေဒ်နဒ်မေကျီအိုတ်လံယံ.
နဒ်မေကျီသေတ်နသ်ကေ. တဲပလဲလ်ညေပဲယံဝဲလံယံ.

မေတ်ဆတ်နဒ်နေတ်.

လဲယ်ဒေါဒ်ဝဲလုံတမီအေနဒ်စံယ်ပယ်အိုတ်. တဲပျဒ်ဝဲဂေသ်ကျိယ်လးသ်ဘုံ
ပးပြလ်နဒ်ခဲလးသ်မေသ်ဝဲတမီအေနဒ်ပယ်ဇံ.

ယယ်နေတ်အိုတ်လံသ်ကွဲတအိုတ်. ဒးဒ်ဖိုသတ်ဖုညာ. ပေယ်ပါနဒ်ဒိုတ်.
ဟဒ်အိုတ်လံသ်တဘတ်. ကစသ်တမီအေနေတ်. လဲယ်တဲယေကညာ. ဝီသဒ်
စူယ်နေယယ်လုံ. သဲထီဖဒ်ဒိုတ်အိုတ်နေတ်မံယ်.

တမီအေနဲတ်ပျဒ်ကွဲ

နေတ်ဘုံတမီအေနဒ်ပယ်ခံ.

နဝဲနဒ်သာဇံ.

နတဲကမတ်ဘတ်တသ်တဂေယ်အးမူဒ်ဃို. လဲတဲယေကညာနေနယ်လုံ.

သဲ ဖဒ်ဒိုတ်အိုတ်တကဲ. တနသ်ကေ. ဒေဒ်ကေယ်အိုတ်ဘတ်ဝဲ.

ကတဲနဲတ်ပျဒ်နေကွဲ. ဒေဒ်အီယ်လံယ်.

ကစသ်တမီအေဇံ.

ဂေယ်လီမံယ်. တဲပျဒ်ကေယ်ဇံယ်.

နဝဲနဒ်သာဇံ.

လဲယ်ဇံယ်.

လိုတ်ထံတ်သဒ်လုံ. သဲထီဖဒ်ဒိုတ်ပွယ်. ဖံတ်စရံကစသ်နေတ်. ဒေဒ်ကွဲဒ်နေဝဲ
သဲထီလေလ်ကစသ်. လုံပွယ်ဟီလိုသ်ပလ်ဝဲ. သဲထီစေ. ကိုယ်သဲယ်တကွဲဒ်အိုတ်
နေတ်. တဆီယောဒ်ကဘံပျိဒ်စီဖုညာ. နလဲယ်ယေနေကေယ်ဇံယ်. ဒးဒ်နတကို.
ကေယ်ထးနွံလ်ပလ်ဃလ်နေလုံ. ထူစေတးဒ်ပူယ်နေတ်. ဝီယ်ဒေါဒ်.

ယီယ်ဝဲတသ်လံသ်နေတ်. မေသ်နံသ်စသ်တသ်အိုတ်. ပျိဒ်စီစုကဝဲယ်. တဆီ
ယောဒ်ကဘံ. အိုတ်တံသ်ဒေဒ်တကွဲဒ်နလဲယ်ဟီ. ကေယ်ထးနွံလ်ပွဲယ်ကဒါနေလုံ.
ထူစေတးဒ်ပူယ်နေတ်.

သဲထီဖဒ်ဒိုတ်.

မိုသ်ပသ်ဖီဖုစုပူယ်. နေသ်ပလ်အမွေယ်. တဆီယောဒ်ကဘံ. ထီအံတ်ဃို
လံယ်ဘးဝဲလုံပံတ်လဲတ်ပူယ်. ဒေဒ်ဝဲပျိဒ်စီတကွဲဒ်. မေသ်ဒးဒ်နတကို. လဲယ်ဟီခဲ
လးသ်မယ်ပွဲယ်ထံတ်နေဝီယ်လးသ်ဘုံမဒ်. လဲယ်ကညာယေဝီသဒ်စူယ်ကေယ်.
သဲထီဖဒ်ဒိုတ်နေတ်. တမီအေနဒ်စံယ်ပယ်. ဟေတ်နဲတ်ဝဲကွဲဒေဒ်အီယ်လံယ်.

မေတ်ဆယ်နဒ်ဃေတကွိသ်ကညာဝဲ

မေတ်ဆယ်နဒ်နေတ်.

ဟာကေယ်လုံတမီအေအိုတ်ဝီယ်. လုံဟေတ်နဲတ်ပလ်ကွဲအတး. လးပွဲယ်မယ်
နေကောဒ်မီယ်ဝီယ်လးသ်ဘွံနေတ်. ဝတ်နုလ်လံယ်သဲထီဖဒ်ဒိုတ်မီအိုတ်ခါပူယ်.

မူဒ်ဖဒ်ဖံမယ်ကပြုသ်သဒ်ဆးထးတ်အိုတ်ဝဲလံယ်.

သဲထီဖဒ်ဒိုတ်ခံ.

မေသ်နယ်မတဂယ်စဒ်ဝဲလံယ်.

ကစသ်သဲထီဇုံ.

ယယ်နေတ်. လုံနဟိတ်ပူယ်စတိုတ္ထဒ်အိုတ်ခေါဒ်ကြယ်နဒ်မးဒ်မေသ်ဝဲလံယ်.
မးဒ်ခေဒ်ပီတသိတ်ညာထီဝဲယို. တကြးဒ်တသ်တဲ. တဲကမတ်ဘတ်ဝဲ. ကစသ်
သဲထီဖဒ်ဒိုတ်နေတ်.

မေသ်ဝဲတသ်တဲ. တပသ်ဝဲအပျိဒ်. ဝီသဒ်စူယ်မံယ်.

ယယ်နေတ်. တမီအေဒ်ဒ်နဲတ်ကွဲတဲဝဲအတး. ယဲသ်ဆီလွီသ်ကဘံ. ပျိဒ်စီခဲ
လးသ်စူဒ်ဆံထးဖိုတ်. လုံသဲထီပျိဒ်စီတးဒ်ပူယ်. ခဲလးသ်မယ်ပွဲယ်ဝီယ်.

လုံကြးဒ်ထဲဒ်ဘတ် (ဒဏ်) အမူဒ်မူဒါလးပွဲယ်မယ်ဝီယ်လးသ်လီ.

ဟဒ်ဃုအိုတ်လံသ်. တနေသ်ဝဲနဲစိုတ်ယို. တပူယ်ဃံဒးဒ်ဖိုသေတ်ဖုညာ.

ယယ်ပေယ်ပါဝဲဒိုတ်မဒ်လီ. ဝီသဒ်စူယ်လုံလံသ်ကွဲပွဲအိုတ်ကေယ်မံယ်.

ကစသ်သဲထီဖဒ်ဒိုတ်ဇုံ.

(အနာထပိဏ်) သဲထီဖဒ်ဒိုတ်ခံ.

မေသ်နဒ်ဝဲအီယ်.

ကြးဒ်ထဲဒ်ဘတ် (ဒဏ်) အမူဒ်တူသ်မယ်ဝီယ်လီတ်တဲဝဲ. နံသ်စသ်အပျိဒ်
သေတ်ဝိုယ်ချဒ်ဝဲလီ. မေသ်ဝဲနဒ်အီယ်ယကလဲယ်ပျိဒ်. ကစသ်ယွယ်ဒေဒ်. ဆိုမိုတ်
ဝီယ်. လဲယ်ကွဲဝဲမေတ်ဆယ်နဒ်လုံ. ကစသ်ယွယ်အိုတ်. ဂေသ်ကျိယ်ခဲလးသ်ကောဒ်
မီယ်ရှံဒ်ပျိဒ်ဝဲလံယ်.

မေတ်ဆယ်နဒ်နေတ်.

လုံကစသ်ယွယ်ခံတ်ထေဒ်. အူချဒ်ဘာလံယ်ဝီယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ.

ကစသ်ပွဲသ်နေတ်.

မးဒ်ဒီလီတသိတ်ညာထီဝဲဃို. တသိတ်ညာတသ်. ကူသ်ဘျံဒ်ကျေရူ. တကြးဒ် တသ်တဲ. တဲကမတ်ဘတ်ဝဲလံယ်. တဲဘတ်တကွဒ်. တဟီအပျီဒ်ဝိသဒ်စူယ်. ပွဲပူယ် ခွေဒ်လိုဒ်ကစသ်ပွဲသ်မံယ်. ဃေကညာဝဲလံယ်. ဝိယ်ဘွံ (အနာထပိဏ်) သဲထီဖဒ် ဒိုတ်နသ်ကေ.

ဝိုယ်ချဒ်ဃေကညာကဒါဝဲလံယ်.

ခေါဒ်ကြိယ်နဒ်သောတယ်ပယ်တိယ်ဝဲ

ကစသ်ယွယ်နေတ်. ဂေယ်မူဒ်. တဂေယ်မူဒ်. အကျိဟေတ်လံယ်ဆံဂေသ် ကျိယ်ကဟောပျဒ်ဘတ်သဒ်. ခေါဒ်ကြိဒ်နဒ်ဒးဒ်. သဲထီဖဒ်ဒိုတ်ဃို.

တကတ်သဲထီဖဒ်ဒိုတ်ဇုံ.

ဖဲပျီဒ်စိုဒ်ပယ်တယတ်ညာအိယ်. တဂေယ်အးမူဒ်. မယ်ဝဲပွယ်နေတ်. မေသ် အးကယ်. အကျိဟေတ်ဒေဒ်ဝဲတမုဒ်မေသ်ဝဲ (လူဠာရုံ) နေတ်တိုကံတ်ခယ်စာ ဘတ်ဒေဒ်. မေသ်ဝဲအးကယ်. အကျိမေဟေတ်ဝဲလီနေတ်မံယ်.

တဂေယ်အး (အနိဠာရုံ) တိုကံတ်ဘတ်တူသ်ကေယ်မေသ်ဝဲလံယ်.

ဂေယ်ဝါဘူတ်ကယ်. မယ်ဝဲပွယ်ဖုညာသေတ်နသ်ကေ. မေသ်ဝဲဘူတ်ကယ်. အကျိဟေတ်ဒေဒ်တမုဒ်. တဂေယ်အး (အနိဠာရုံ) ဘတ်တူသ်ကံယ်ခယ် စာဝဲဒတ်. ဂေယ်ဘူတ်ကယ်. အကျိမေဟေတ်လံယ်မဒ်. ဂေယ်ဝါ (လူဠာရုံ) တကွဒ်. တိုတီသ်ခယ်စာဘတ်ကေယ်ဝဲလံယ်တဲဝိယ်. လုံဖဲလလ်မေဒ်တေယ်နယ် တံယ်ဟောဖှာဝဲဒတ်လံယ်.

အနုဒ်ချိဒ်မေဒ်တေယ်သနုယ်တံယ်

၁။ ပါပေါဝိ ပဿတိ ဘဒြိ

ယာဝ ပါပံ နပစ္စတိ

ယဒါဝ ပစ္စတိ ပါပံ

အထ ပါပေါ ပါပါနိ ပဿတိ

အခံလုံပကညံ ... တဂေယ်အးပလးမယ်ဝဲပွယ်နေတ်. အးကယ်အကျိ ဟေတ်ဒေဒ်ကယ်လဒ်ပဒ်လို. ဂေယ်ကျိခုတ်ကဘဒ်ခယ် စာကဲဒေဒ်လံယ်. တဂေယ်အးအကျိမေဟေတ်ဘွံနေတ်. တဂေယ်အး. ပလးမယ်ဝဲပွယ်နေတ်. အးကျိမေသ်ဝဲဖွံတ် နဒ်တကွဒ်. ဘတ်တူသ်ကံယ်ခယ်စာဝဲလံယ်.

၂။ ဘဒြောဝိ ပဿတိ ပါပံ

ယာဝ ဘဒြံ နပစ္စတိ

ယဒါဝ ပစ္စတိ ဘဒြံ

အထ ဘဒြော ဘဒြာနိ ပဿတိ

အခံလုံပကညံ ... ဂေယဝါဘူတ်ဘာမယံဝိပွယ်ဖုညာနသိကေ. ဂေယဝါဘူတ်
ကယ်. အကျိတဟေတ်ဒေဒိကယ်လဒ်ပဒ်လို့. တဂေယံ
အးအကျိ. တိုတိသ်ကဲဝဲဒေဒိ. ဂေယဝါကျိဖှာဝိပေဟေတ်
ကဒါဘုံမဒ်. ဂေယဝါဘူတ်ဘာမယံဝိပွယ်နေတ်ဂေယံကျိ
ခုတ်ကဘဒ်တကူဒ်တိုတိသ်ခယ်စာဘတ်ကေယံဝဲလံယ်.

မေသ်ဝဲမေဒ်တေယံသနယ်တံယ်ကတးသ်ဘုံ.ခေါဒ်ကြိယံနဒ်နေတ်. (သောတာ
ပတ္တိဖိုလ်) တိယံဝဲလံယ်. ဟဲတုယံကနတ်တရာ. ကမ္မးသ်တဖတ်သေတ်နသိကေ.
အကျိအိုတ်ဖှာဟောတရာကဲထံတ်မေသ်ဝဲလံယ်.

အနာထပိဏ်သူဌေးကြီးဝိုင်ထူဒ်ဝိပင်လီ



(၅)

(အသညတပရိက္ခာရ ရဟန်း) ဝိဒ္ဓိထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. ဇေယံတဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဒေဒ်ဝဲခါ. အကျံပျုဒ်ဝဲ (အသညတပရိက္ခာရ) တသေဆိပရေတ်ခယယ်နဲသ်
သံတပါယို. (မာဝ မညေထ ပါပဿ) စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်ဟောဖှာ
ဒဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသ်
စိကာမဲဒ်ဝဲနဲသ်သံ**

နဲသ်သံတပါနေတ်. ထုဒ်ထံတ်လံသ်ဒါခဒ်ကဠေတ်စဒ်ထံတ်ပျိဒ်စိ ဖုညာ. သူစွဲ
ဝဲဝီယ်. တကေယ်ပလ်ကဒါဝဲလံသ်ဘတ်ပြယ်တံသ်ဃလ်ဝဲဖဲတသ်လံသ်နေတ်ယို.
ပျိဒ်စိတကွဒ်. ဘတ်မူခိုတ်ထီ. ကလီယ်တသ်ကိုသ်. ပအိုဒ်အံတ်စဒ်ထံတ်ဟဒ်ဂံယ်
ကွေလ်ဝဲလံယ်.

မေသ်ဝဲနဲသ်သံနေတ်.

နဲသ်သံလုံအဂယ်ဖုညာတဲဇံယ်.

နဲသ်သံဇံ.

နသူစွဲပျိဒ်စိမေဝီယ်.

လုံမူခိုတ်တစူယ်. ကလီယ်တဘတ်. တသ်ကိုသ်တအိုတ်ပအိုဒ်တအံတ်တသ်
လံသ်ပလံသ်ပလ်ကြးဒ်တမေသ်ဝဲဘွဲတဲကဒါဝဲ.

နဲသ်သံသေတ်ဇံ၊

သူစွဲဘတ်ပျီဒီတဖတ်တပနလ်ဖိုလံတ်မံယ်၊

ဖဲတသ်လံသ်သေတ်ပလ်ဘတ်တစိုသ်ဖိုဒေဒ်လံတ်မံယ်၊

ဒေဒ်ဝဲသူဆံတ်ပျီဒီတကွဒ်ဒေဒ်ဟဒ်ဂံယ်ဝဲယပလ်သဒ်တအိုတ်လံတ်မံယ်၊
ပလ်တစိုသ်၊ တပနလ်ဖိုဒေဒ်ဃို၊ ဟဒ်ဂံယ်တကဲဝဲမံယ်၊ တဲကဒါဝဲလံယ်၊
လုံဒီနသ်ကေ၊

နဲသ်သံနေတ်၊ ဒေဒ်ဝဲအတးထံတို မယ်ဝဲလံယ်၊

ဂေသ်ကျိယ်လးသ်စံနဲသ်သံဖုညာ၊ လဲယ်ပတီရှ်ဒ်ဖှာဝဲလုံကစသ်ယွယ်လံယ်၊

သောတယ်ပယ်တီယံဝဲ

ကစသ်ယွယ်နေတ်၊

ကောဒ်နေဝဲနဲသ်သံစဒ်ဝဲဒတ်လံယ်၊

ဖိုအဲတ်နဲသ်သံဇံ၊

နယ်နေတ်ဒေဒ်အီယ်မယ်နေတ်မေသ်ဝဲလံတ်ဇေယ်၊

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ၊

ကစသ်ပွဲသ်နေတ်၊

မေသ်ပျီဒီတကွဒ်၊ လုံတသ်ခူးပလ်တပနလ်ဖိုဃိုမဒုအပျီဒ်အိုတ်ဝဲလဲတ်
ဒေဒ်ပျီဒီဖုကဟဒ်ဂံယ်ပလ်သဒ်တအိုတ်ဝဲမံယ်၊ ပလ်တပနလ်ဖိုဃို၊

မေသ်ဝဲပျီဒီဖုညာဟဒ်ဂံယ်တကဲ၊ ကလောဒ်ဒေါဒ်သဒ်တပဒ်ကာရှ်ဒ်ကဒါဝဲ
လံယ်၊

ဖိုအဲတ်နဲသ်သံဇံ၊

တသ်လုံနဲသ်သံသေတ်နေတ်၊ ဒေဒ်အီယ်မယ်ဝဲတကြးဒ်မံယ်၊

တဂေယ်တသ်အးနေတ်၊ မေသ်တစဲဒ်ဖိုလံယ်၊ ပလ်သဒ်တပဒ်ကာမယ်ဝဲ
တဂေယ်မံယ်၊ လုံတသ်ပွဲပူယ်၊ အိုတ်ပလ်လံယ်၊ အိုတ်အံကဘံ၊ မံလံတပးယ်
ကတီယ်ခွဲဒ်စဒ်ထံတ်ဖုညာ၊ ခိုတ်ကွဒ်တပတ်မေတကဒ်ဘးဝဲမူခိုတ်ထီနေတ်၊

တတိုတ်ဒီတိုတ်အိုတ်လံယ်စံယ်တပွဲယ်သေတ်မံယ်၊ တုယ်လုံအာဘွဲပွဲယ်လံယ်
မေသ်ဝဲမေသ်သောဒ်၊ ဒေဒ်နေတ်မယ်သဒ်၊ မေသ်တသ်ဂေယ်အးပလးမယ်ဝဲပွယ်
နေတ်၊ မေသ်တစဲဒ်စဲဒ်ဖိုလံယ်၊ မေတပဒ်ကာတုယ်အာဝဲဘွဲကဲဝဲတသ်အးဖဒ်
ဒီတိုတ်ဟံသ်လံယ်တဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်၊

အနေခါချိန်မေဒ်တေယံသနယ်တံယံ

မာဝ မညေထ ပါပဿ၊
 နမန့် အာဂမိဿတိ။
 ဥဒဗိဇ္ဈနိ ပါတေန၊
 ဥဒကုဗ္ဗောဝိ ပူရတိ။
 ဗာလော ပူရတိ ပါပဿ၊
 ထောက် ထောကပ္ပိ အာဝိနံ။

အခံလုံပကညံ ... တဂေယံအးမုဒ်တစဲဒ်ဖိုနေတ်. မေသ်ကဲနေဘျဲဒ်တအိုတ်
 ဆိုမိုတ်ဘတ်တဂေယံ. မုဒိုတ်လံယံစံယံတုယံလုံအာဘျဲပွဲယံ
 လံယံပုလ်သေဝဲမေသ်သောဒ်. ပွယ်မးဒ်နေတ်မေသ်တစဲဒ်
 ဖိုတဂေယံအးမုဒ်ပလးမယ်ဝဲတုယံလုံအာဘျဲတိုပွါအာဝဲကဲ
 ထံတ်မေသ်လံယံ.

မေသ်ဝဲမေဒ်တေယံသနယ်တံယံကတးသ်ဘျဲ. ပွယ်အာဂယ်ဖုညာ. (သောတာ
 ပတ္တိဖိုလ်) စဒ်ထံတ်တုယံဝဲဒတ်လံယံ.

ပျီဒ်ညဒ်ဝဲသေတ်ခယ်ပိုဒ်

မေသ်စဒ်ဝဲအကျဲအာထိုဒ်ပဒ်တီဒ်အိယံယို. သိုစွဲပျီဒ်စီအိုတ်တသ်ပုံပူယံမေ
 တထးပလ်ကေယံထေသေဂေယံဝဲနေတ်မေသ်အပျီဒ်အယ်ပဒ်ဖုတုယံဘတ်ဒတ်
 တကေယံ. ပျီဒ်ညဒ်ဝဲသေတ်ခယ်ပိုဒ်လံယံ.

(အသညတပရိက္ခာရ ရဟန်း) ဝိုဒ်ထွန်ဝိယံလီ



လံယံဆံမယံလောလ်

မဲ (ပါပဝဂ်) အီယံပိဒ်ထုဒ်အိုတ်ဝဲ. (၁၂) ပိဒ်ဝဲဒ်ဝဲလေလ်မဲ့ဒ်နယ်ထို
မဲ(ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်ပဉ္စမတွဲပူယ်အီယံထးနံလ်ဝဲ(၅) ပိဒ်လံယံအိုတ်
တံသ် (၇) ပိဒ်ဆဲဒ်ကွသ်ကေယံလုံ. (ဆဋ္ဌမဒ်) ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်
နတ်ဇံယံ. ပဉ္စမတွဲဝီယံကတးသ်ဝဲလံယံ (ပဉ္စမတွဲပျောက်ဆုံးစာမူ အသစ်
ပြန်ရေးပြီးချိန်. ၁၃၆၂ ခု တပို့တွဲလဆန်း(၁၁)ရက် နံနက် ၇း၄၅ နာရီ ပြီးသည်။)

မြိုင်ကြီးငူဆရာတော်ပြုစုသော ကျမ်းစာအုပ်များ

- | | | |
|----|---------------------------------------|---------------|
| ၁။ | ဗုဒ္ဓဩဝါဒအမြုတေ | (ကရင်ဘာသာ) |
| ၂။ | ပရိတ်ကြီး ၁၁-သုတ် | (ကရင်ဘာသာ) |
| ၃။ | ဓမ္မစကြာဘာသာပြန် | (မြန်မာ+ကရင်) |
| ၄။ | အနတ္တလက္ခဏသုတ်ဘာသာပြန် | (မြန်မာ+ကရင်) |
| ၅။ | မဟာသမယသုတ်ဘာသာပြန် | (မြန်မာ+ကရင်) |
| ၆။ | မဟာသတိပဋ္ဌာနသုတ်ဘာသာပြန် | (မြန်မာ+ကရင်) |
| ၇။ | သမ္မာပရိတ္တာဇနိယာဒိ ၆-သုတ်တွဲဘာသာပြန် | (မြန်မာ+ကရင်) |
| ၈။ | ပရိတ်ကြီး ၁၁-သုတ် ဒုတိယအကြိမ် | (မြန်မာ+ကရင်) |
| ၉။ | ဓမ္မစကြာအဖြေ | |

Questions and Answers on Dhammacakkya

- ၁၀။ မင်္ဂလသုတ်အမေးအဖြေ

Questions and Answers on Mingala Sutta

- | | | |
|-----|--|---------------|
| ၁၁။ | မြိုင်ကြီးငူဝတ်ရွတ်စဉ်နှင့်မဟာသတိပဋ္ဌာန်ဓမ္မလင်္ကာ | (မြန်မာ+ကရင်) |
| ၁၂။ | အဘိဓမ္မာ ဂုဏ်ထူးဆောင်သင်ခန်းစာမှတ်စု | (ကရင်) |
| ၁၃။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ပထမတွဲ) | (မြန်မာ+ကရင်) |
| ၁၄။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဒုတိယတွဲ) | (မြန်မာ+ကရင်) |
| ၁၅။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (တတိယတွဲ) | (မြန်မာ+ကရင်) |
| ၁၆။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (စတုတ္ထတွဲ) | (မြန်မာ+ကရင်) |
| ၁၇။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ပဉ္စမတွဲ) | (မြန်မာ+ကရင်) |
| ၁၈။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဆဋ္ဌမတွဲ) | (မြန်မာ+ကရင်) |
| ၁၉။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (သတ္တမတွဲ) | (မြန်မာ+ကရင်) |
| ၂၀။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (အဋ္ဌမတွဲ) | (မြန်မာ+ကရင်) |
| ၂၁။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (နဝမတွဲ) | (မြန်မာ+ကရင်) |
| ၂၂။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဒသမတွဲ) | (မြန်မာ+ကရင်) |
| ၂၃။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (ပထမဆင့်) | (မြန်မာ) |
| ၂၄။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (ပထမဆင့်) | (ကရင်) |
| ၂၅။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (တတိယဆင့်) | (မြန်မာ) |
| ၂၆။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (တတိယဆင့်) | (ကရင်) |

မြိုင်ကြီးငူဆရာတော် မြန်မာဘာသာမှ ကရင်ဘာသာသို့
ပြန်ဆိုရေးသားသော အခြားစာအုပ်များ

- ၁။ ဘွတ်လံယဗို. ကလီယံဝံယံဒို တသ်လဲယံဂေသ်ကျိယံ.
- ၂။ လဲယံမဇ္ဈိမဒေသအဂေသ်.
- ၃။ ခုတ်မုံသ်ပးယံထီကျိတရာဒို.
- ၄။ ကေယံဒွဲတ်ကပံယံကစသ်.
- ၅။ မေဒ်ကပံဖိုထံတကလုသ်ဒိုသံတ်
- ၆။ (ပြည်တော်ဝင်) တပွဲကျေဒ်ဝိဒ်
- ၇။ သယံသယံခယီကလဲယံဒေဒ်လဲတ်
- ၈။ (မေတ္တာ) သဒ်ဒွဲယီဂေယံဝဲ
- ၉။ လဲယံသုတဝံ-စံသဒ်ကညံယံ ဒးဒ် လဲယံတသ်အဂယံဖုညာ
- ၁၀။ တိုကံတ်ဒေါဒ်ကောဒ်ဃတ်ဒဲဒ် တရားဒးဒ်
ထိုတ်စံယံတကဲကပံယံဝဲတရာ

မြိုင်ကြီးငူဆရာတော်၏ လမ်းညွှန်မှုဖြင့် ထုတ်ဝေခဲ့သောစာအုပ်များ

- ၁။ မြိုင်ကြီးငူ ငွေရတုမဂ္ဂဇင်း
- ၂။ မြိုင်ကြီးငူဆရာတော်၏ ရွှေရတုမွေးနေ့စာစောင်

မြိုင်နုန်းဆွေ ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

- ၁။ ယွန်းစလင်းအမြုတေ ပထမတွဲ
- ၂။ ယွန်းစလင်းအမြုတေ ဒုတိယတွဲ
- ၃။ ယွန်းစလင်းအမြုတေ တတိယတွဲ
- ၄။ တံလုပ်လေနှင်ခရီးစဉ်များ
- ၅။ ပြန်လည်ထွန်းညှိသူ
- ၆။ Shines the light to Dhamma.
Translated By Shin Khay Meinda.
- ၇။ ငြိမ်းချမ်းရေးမြစ်နဒီ

၈။ The River Of peace
English Version by
U Than Htun (Shwebo)

၉။ မဇ္ဈိမဒေသခရီးစဉ်

၁၀။ ဓမ္မလှိုင်း၏ရိုက်ခတ်သံ

၁၁။ Dhamma Vibration
English Version by
Tin Aung

၁၂။ သံသရာခရီး ဘယ်လိုသွားမလဲ

၁၃။ မြိုင်ကြီးငှာဆရာတော်၏ သူတို့ရွာသို့အကြင်နာခရီးနှင့် အခြားခရီးယာယီများ

၁၄။ ဘဝချင်းဆုံတွေ့လိုပါလျှင်နှင့် အနှိုင်းမဲ့ရောင်ရှိန်တရားတော်

ထုတ်ဝေသူ

မန်းဘညွန့်ဖေ (ဥက္ကဋ္ဌ)
သစ်တောကြီးကြပ်ထိန်းသိမ်းရေး
မြိုင်ကြီးငှာအထူးဒေသ



